

အရှင်ကုဇ္ဇကာဘိဝံသ



မြင်းခြံရေစက်ချ

တင်တင်အေး ပိဋကတ် စာပေ ဖြန့်ချိရာဌာန
အမှတ် (၁၄) ရွှေတိဂုံဘုရားကြီး-တောင်ဘက်ဈေးတော်ရုံ
ဒဂုံစာတိုက် ရန်ကုန်မြို့

မြင်းခြံမြို့

ကိုးဆောင်တိုက်၊ ပခုက္ကူကျောင်းသစ်

အရှင်ဣန္ဒကဉာဘိသင်္ဃိတ

ဓမ္မာစရိယ ရေးသားပြုစုသော

ဓမ္မကထိကဂုဏ်ရည်
ခေါ်

မြင်းခြံရေစက်ချာကျမ်း

[သာရေး နာရေး မျိုးစုံ]

- * နောက်ဆက်တွဲ
- * ဘုရားအနောက်တောင်ရန်ပါဠိ
- * ဥပသမ္ပဒါဝိသုဒ္ဓိ၊ ရဟန်းလောင်းဆုမွစာ ပါသည်။



မြန်ချီရာဌာန

တင်တင်အေး-ပိဋကတ်စာပေ

အမှတ်-၁၄၊ ရွှေတိဂုံဘုရား ဈေးတော်ရုံ၊ ရန်ကုန်မြို့။

[အာသကဇရုဆိုင်ရာခွင့်ပြုချက် အမှတ်-၆၆၇]

[မျက်နှာဖုံးခွင့်ပြုချက် အမှတ် ၇၉]



အဖုံးရိုက်

ဇွဲစာပုံနှိပ်တိုက် (ကာလာလေစက်)



ပုံနှိပ်ခြင်း

ပထမအကြိမ်

(အုပ်စု - ၂၀၈၀)



ထုတ်ဝေခြင်း

၁၉၈၀-ခု၊ မတ်လ



တန်ဘိုး ၁၅.ကျပ်



ဖွဲ့စည်းသူ

ဦးထွန်းရှိန် ဇွဲစာပုံနှိပ်တိုက်၊ [၀၂၁၃၈-မြ]

အမှတ်-၁၇၂၊ ၃၃-လမ်း၊ ရန်ကုန်မြို့။ ဖုံး ၇၇၂၂၀

ထုတ်ဝေသူ

မစိန်စိန်၊ တင်တင်အေး ပိဋကတ်စာပေ ဖြန့်ချိရာဌာန၊

(၀၂၀၃၃)၁၄/ရွှေတိဂုံတုရားဈေးတော်ရုံ၊ ရန်ကုန်မြို့။

မာတိကာ

ဦးရေ

အကြောင်းအရာ
နိဒါန်းကဏ္ဍ

စာမျက်နှာ

၁။	ဓမ္မဏထိစာဂုံဏ်ရည်	...	၁
၂။	နိက္ခယ်(၅)ရပ်	...	၂
၃။	ပိဋက(၃)ဖြာ	...	၂
၄။	အင်္ဂါ(၉)တန်	...	၂
၅။	ကျမ်းအမည်	...	၄
၆။	ဒါနပြုက ရောက်ချ	...	၄
၇။	ပြုသူတာဝန်	...	၆
၈။	တင်စားခေါ်ဝေါ်	...	၆
၉။	ကိုယ်စားပြု	...	၇
၁၀။	နှုတ်မြက်ပါကြ ရောက်ချ	...	၇
၁၁။	ပြည့်စုံရုံမျှ လိုရင်းချ	...	၇
၁၂။	ဤကျမ်းမူပြ ရောက်ချ	...	၈
၁၃။	နှုတ်တက်လေ့လာ ရောက်ချပါ	...	၉
၁၄။	သန္ဓေသကထာ	...	၉

[အာသကဇရုးဆိုင်ရာခွင့်ပြုချက် အမှတ်-၆၆၇]
[ပျက်စာဖုံးခွင့်ပြုချက် အမှတ်-၇၉]



အဖုံးရိုက်
ဇွဲစာပုံနှိပ်တိုက် (ကာလာလေစက်)



ပုံနှိပ်ခြင်း
ပထမဆုကြိမ်
(အုပ်စု - ၂၀၈၀)



ထုတ်ဝေခြင်း
၁၉၈၀-ခု၊ မတ်လ



တန်ဖိုး ၁၅.ကျပ်



ပုံနှိပ်သူ	ဦးထွန်းရှိန် ဇွဲစာပုံနှိပ်တိုက်၊ [၀၂၁၃၀-မြ] အမှတ်-၁၇၂၊ ၃၃-လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၇၇၂၂၀
ထုတ်ဝေသူ	မခိုင်စိန်၊ တင်ဘင်အေး ပိဋကတ်စာပေ ဖြန့်ချိရာဌာန၊ (၀၂၀၃၃)၁၄/ရွှေတိဂုံဘုရားဈေးတော်ရုံ၊ ရန်ကုန်မြို့။

မာတိကာ

ဦးရေ	အကြောင်းအရာ နိဒါန်းကဏ္ဍ	စာမျက်နှာ
၁။	ဓမ္မဏထိစာဂုံဏ်ရည်	၁
၂။	နိက္ခယ်(၅)ရပ်	၂
၃။	ပိဋက(၃)ဖြာ	၂
၄။	အင်္ဂါ(၉)တန်	၂
၅။	ကျမ်းအမည်	၄
၆။	ဒါနပြုက ရောက်ချ	၄
၇။	ပြုသူတာဝန်	၆
၈။	တင်စားခေါ်ဝေါ်	၆
၉။	ကိုယ်စားပြု	၇
၁၀။	နှုတ်မြက်ပါကြ ရောက်ချ	၇
၁၁။	ပြည့်စုံရုံမျှ လိုရင်းချ	၇
၁၂။	ဤကျမ်းမူပြ ရောက်ချ	၈
၁၃။	နှုတ်တက်လေ့လာ ရောက်ချပါ	၉
၁၄။	သန္ဓေသကဏ္ဍ	၉

(ဆ)

မာတိကာ

ဦးရေ	အကြောင်းအရာ ပဏာမာဒိ	စာမျက်နှာ
၁၅။	ဗုဒ္ဓပုဏ္ဏာမ ၁၀
၁၆။	ဓမ္မပုဏ္ဏာမ ၁၀
၁၇။	သံဃပုဏ္ဏာမ ၁၀
၁၈။	ပဋိညာ ၁၀
၁၉။	အာသိသ ၁၀

သုတ္တန္တနယ ဒါန ရေစက်ချ

သုတ္တန်လာ ဒါန(၁၀)မျိုး

၂၀။	ဒါနဝတ္ထု (၁၀)ပါးပြ ဂါထာ ၁၆
၂၁။	အန္တဒါန ရေစက်ချ	— ၁၆
၂၂။	ပါနဒါန ရေစက်ချ ၁၈
၂၃။	မူလအဖျော်(၈)မျိုး ၁၉
၂၄။	မီးဖြင့်ချက်မှု မအပ် ၂၀
၂၅။	ဝတ္ထဒါန ရေစက်ချ ၂၀
၂၆။	ယာနဒါန ရေစက်ချ ၂၂
၂၇။	ယာဉ်အလှူ ၂၃
၂၈။	မအပ်ယာဉ် ၂၄
၂၉။	ကုတင်(၂)မျိုး ခံပုံ ၂၄
၃၀။	မာလာဒါန ရေစက်ချ ၂၅
၃၁။	ဂန္ဓဒါန ရေစက်ချ ၂၆
၃၂။	နံ့သာ(၁၀)မျိုး ၂၈
၃၃။	ဝိလေပနဒါန ရေစက်ချ ၂၉

ဦးရေ	အကြောင်းအရာ	စာမျက်နှာ
၃၄။	သေယျဒါန ရေစက်ချ ၃၀
၃၅။	သေယျ(၁၀)မျိုး ၃၂
၃၆။	အာဝသထဒါန ရေစက်ချ ၃၃
၃၇။	ပဒီပေယျဒါန ရေစက်ချ ၃၅
	ဝိနယနယဒါန ရေစက်ချ	
	ဝိနည်းလာဒါန (၄)မျိုး	
၃၈။	ဘတ္တဒါန ရေစက်ချ ၃၈
၃၉။	စီဝရဒါန ရေစက်ချ ၄၁
၄၀။	သေနာသနဒါန ရေစက်ချ ၄၄
၄၁။	ကျောင်း (၅)မျိုး ၄၆
၄၂။	ဘေသဇ္ဇဒါန ရေစက်ချ ၄၇
	အဘိဓမ္မနယဒါန ရေစက်ချ	
	အဘိဓမ္မလာဒါန (၆)မျိုး	
၄၃။	ရူပါရမ္မဏဒါန ရေစက်ချ ၅၂
၄၄။	ရူပါရုံအလှူများ ၅၃
၄၅။	သဒ္ဓါရမ္မဏဒါန ရေစက်ချ ၅၄
၄၆။	သဒ္ဓါရုံအလှူများ ၅၆
၄၇။	ဂန္ဓာရမ္မဏဒါန ရေစက်ချ ၅၇
၄၈။	ဂန္ဓာရုံအလှူများ ၅၈
၄၉။	ရသာရမ္မဏဒါန ရေစက်ချ ၅၉
၅၀။	ရသာရုံအလှူများ ၆၀

(၈)

ဇာတိကာ

ဦးရေ	အကြောင်းအရာ	စာမျက်နှာ
၅၁။	ဖောဋ္ဌမ္မာရမ္မဏဒါန ရေစက်ချ	၆၂
၅၂။	ဖောဋ္ဌဗ္ဗာရုံအလှူများ	၆၃
၅၃။	ဓမ္မာရမ္မဏဒါန ရေစက်ချ	၆၄
၅၄။	ဓမ္မာရုံအလှူများ	၆၅
၅၅။	ဩဇာဒါန	၆၆
၅၆။	ပါနဒါန	၆၇
၅၇။	ဇီဝိတဒါန	၆၈
၅၈။	ဒါနသုံးမျိုး အကျိုးယုတ်မြတ် အဆုံးအဖြတ်	၆၉
	ပုဂ္ဂလိကဒါန ရေစက်ချ	
	ပုဂ္ဂလိကဒါန (၁၄)မျိုး	
၅၉။	ပုဂ္ဂလိကအလှူ (၁၄)မျိုး	၇၄
၆၀။	ဘုရား ပုဂ္ဂလိကဒါန ရေစက်ချ	၇၅
၆၁။	ပံစေ့ကဗုဒ္ဓါ ပုဂ္ဂလိကဒါန ရေစက်ချ	၇၇
၆၂။	ရဟန္တာ ပုဂ္ဂလိကဒါန ရေစက်ချ	၇၉
၆၃။	အရဟတ္တ မဂ်ပုဂ္ဂိုလ် ပုဂ္ဂလိကဒါန ရေစက်ချ	၈၀
၆၄။	အနာဂါမ်(ဖိုလ်ပုဂ္ဂိုလ်)ပုဂ္ဂလိကဒါန ရေစက်ချ	၈၂
၆၅။	အနာဂါမ် မဂ်ပုဂ္ဂိုလ် ပုဂ္ဂလိကဒါန ရေစက်ချ	၈၃
၆၆။	သဏဒါဂါမ်(ဖိုလ်ပုဂ္ဂိုလ်)ပုဂ္ဂလိကဒါန ရေစက်ချ	၈၅

စဉ်စဉ်	အကြောင်းအရာ	စာမျက်နှာ
၆၇။	သဏဒါဂါမ် မဂ်ပုဂ္ဂိုလ် ပုဂ္ဂလိကဒါန ရေစက်ချ ...	၈၆
၆၈။	သောတာပန်(ဖိုလ်ပုဂ္ဂိုလ်) ပုဂ္ဂလိကဒါန ရေစက်ချ	၈၈
၆၉။	သောတာပတ္တိဖိုလ်အလို့ငှာ ကျင့်သူ ပုဂ္ဂလိကဒါန ရေစက်ချ —	၈၉
၇၀။	သာသနာပစ္စုပ္ပန်ရသေ့ ပုဂ္ဂလိကဒါန ရေစက်ချ	၉၁
၇၁။	ဂေါသိလဓာတ်ရှိသူ ပုဂ္ဂလိကဒါန ရေစက်ချ	၉၂
၇၂။	လူဒုဿိလ (တံဝါ, မုဆိုး, သားသတ်) ပုဂ္ဂလိကဒါန ရေစက်ချ	၉၄
၇၃။	တိရစ္ဆာန် ပုဂ္ဂလိကဒါန ရေစက်ချ	၉၅
	သံဃိကဒါန ရေစက်ချ	
	သံဃိကဒါန (၇)မျိုး	
၇၄။	သံဃိကဒါန (၇)မျိုး	၁၀၀
၇၅။	ဗုဒ္ဓပုဗ္ဗေ တိက္ခု တိက္ခုနီ သံဃိကဒါန ရေစက်ချ	၁၀၁
၇၆။	တိက္ခု တိက္ခုနီ သံဃိကဒါန ရေစက်ချ	၁၀၃
၇၇။	တိက္ခု သံဃိကဒါန ရေစက်ချ	၁၀၄
၇၈။	တိက္ခုနီ သံဃိကဒါန ရေစက်ချ —	၁၀၆

(၉)

မာတိကာ

ဦးရေ	အကြောင်းအရာ	စာမျက်နှာ
၇၉။	ဘိက္ခု၊ ဘိက္ခုနီ သံဃာမူ ညွှန်ချသော သံဃိကဒါန ရေစက်ချ ၁၀၇
၈၀။	ဘိက္ခုသံဃာမူ ညွှန်ချသော သံဃိကဒါန ရေစက်ချ ၁၀၉
၈၁။	ဘိက္ခုနီသံဃာမူ ညွှန်ချသော သံဃိကဒါန ရေစက်ချ ၁၁၀
၈၂။	သံဃိကဒါန၌ မှတ်ဖွယ် ၁၁၂
၈၃။	ဇာတိသံဃိကဒါန ၁၁၂
၈၄။	သံဃိကဒါန ဖြစ်၊ မဖြစ်ပြ ၁၁၃
၈၅။	သာမဏေလူလည်း သံဃိက ၁၁၆
အန္တရာယ်ကင်းဒါန ရေစက်ချ		
၈၆။	အန္တရာယ်ကင်းဒါန ရေစက်ချ ၁၁၇
၈၇။	အန္တရာယ်ကင်းဒါန ရေစက်ချ ၁၂၀
၈၈။	အန္တရာယ်ကင်းဒါန ရေစက်ချ ၁၂၃
၈၉။	အန္တရာယ်ကင်းဒါန ရေစက်ချ ၁၂၇
၉၀။	အန္တရာယ်ကင်းဒါန ရေစက်ချ ၁၂၉
အိမ်သစ်တက်မင်္ဂလာဒါန ရေစက်ချ		
၉၁။	အိမ်သစ်တက်မင်္ဂလာဒါန ရေစက်ချ ၁၃၁
၉၂။	အိမ်သစ်တက်မင်္ဂလာဒါန ရေစက်ချ ၁၃၄
ရှင်ပြုဒါန ရေစက်ချများ		
၉၃။	ရှင်ပြုဒါန ရေစက်ချ ၁၃၆
၉၄။	ရှင်ပြုဒါန ရေစက်ချ ၁၃၉

ဦးစရ	အကြောင်းအရာ	စာမျက်နှာ
၉၅။	ရှင်ပြုဒါန ရေစက်ချ ၁၄၂
၉၆။	ရှင်ပြုဒါန ရေစက်ချ ၁၄၅
	ရဟန်းခံဒါန ရေစက်ချများ	
၉၇။	ရဟန်းလောင်းအားလှူသော ပရိက္ခရာဒါန ရေစက်ချ ၁၄၈
၉၈။	ပဉ္စင်းလောင်းအား လှူသော ပရိက္ခရာဒါန ရေစက်ချ ၁၄၉
၉၉။	ရဟန်းခံဒါန ရေစက်ချ ၁၅၁
၁၀၀။	ရဟန်းခံဒါန ရေစက်ချ ၁၅၄
၁၀၁။	ရှင်ပြု ရဟန်းခံဒါန ရေစက်ချ ၁၅၆
၁၀၂။	ရှင်ပြု ရဟန်းခံဒါန ရေစက်ချ ၁၆၂
	ဝါဆိုသင်္ကန်းဒါန ရေစက်ချများ	
၁၀၃။	ဝါဆိုသင်္ကန်းဒါန ရေစက်ချ ၁၆၅
၁၀၄။	ဝါဆိုသင်္ကန်းဒါန ရေစက်ချ ၁၆၆
၁၀၅။	ဝါဆိုသင်္ကန်းဒါန ရေစက်ချ ၁၆၇
၁၀၆။	ဝါဆိုသင်္ကန်းဒါန ရေစက်ချ ၁၆၈
၁၀၇။	ဝါဆိုသင်္ကန်းဒါန ရေစက်ချ ၁၇၀
၁၀၈။	ဝါဆိုသင်္ကန်း၌ သိမ္မုတ္တဖွယ် ၁၇၁
၁၀၉။	ဝါဆိုသင်္ကန်း လှူဒါန်း ၁၇၁
၁၁၀။	မပျက်စဉ်လာ ကျမ်းဂန်ဗျာ ၁၇၁
၁၁၁။	အချိန်မရွေး လှူဒါန်းနိုင် ၁၇၈

(ည)

မဓတိကာ

ဦးရေ	အကြောင်းအရာ	စာမျက်နှာ
၁၁၂။	ပုရိမဝါဒတွင်းလူဒါနိန်း ဝါဆိုသင်္ကန်း ၁၇၂
၁၁၃။	ကထိန်ခေတ်လူဒါနိန်း ဝါဆိုသင်္ကန်း ၁၇၂
၁၁၄။	ဆောင်းလေးလူလူဒါနိန်း ဝါဆိုသင်္ကန်း ၁၇၃
၁၁၅။	ပိဋိသမယလူဒါနိန်း ဝါဆိုသင်္ကန်း ၁၇၄
၁၁၆။	တတိယနှစ်လူဒါနိန်း ဝါဆိုသင်္ကန်း ၁၇၅
၁၁၇။	ကျောင်းတိုက်ပြင်ပ သမ္မုခိဘူတ ၁၇၅

ကထိန်သင်္ကန်းဒါန ရေစက်ချများ

၁၁၈။	ကထိန်သင်္ကန်းဒါန ရေစက်ချ ၁၇၆
၁၁၉။	ကထိန်သင်္ကန်းဒါန ရေစက်ချ ၁၇၇
၁၂၀။	ကထိန်သင်္ကန်းဒါန ရေစက်ချ ၁၇၈
၁၂၁။	ကထိန်သင်္ကန်းဒါန ရေစက်ချ ၁၈၀
၁၂၂။	ကထိန်သင်္ကန်းဒါန ရေစက်ချ ၁၈၁
၁၂၃။	ကထိန်သင်္ကန်းဒါန ရေစက်ချ ၁၈၃

ကထိန်ခင်းပုံ အစီအစဉ်

၁၂၄။	သီလပေး ၁၈၅
၁၂၅။	တရားဟော ၁၈၅
၁၂၆။	ရေစက်ချ ၁၈၅
၁၂၇။	ခင်းထိုက်သူရွေးချယ် ၁၈၆
၁၂၈။	သင်္ကန်းပေး ၁၈၇
၁၂၉။	ကထိန်ခင်း ၁၈၇
၁၃၀။	အနုမောဒနာပြု ၁၈၉

ဦးရေ	အကြောင်းအရာ	စာမျက်နှာ
	ကထိန်နှင့် ပတ်သက်သည့် မှတ်ချက်များ	
၁၃၁။	မိုသ်းပေါ်ကျကထိန် ၁၉၁
၁၃၂။	သန္နိဓိ မဖြစ်စေရ ၁၉၂
၁၃၃။	ရတ္တိနိဿဂ္ဂိယ မဖြစ်စေရ ၁၉၂
၁၃၄။	သမ္ပတ္တိသုံးထွေ ပြည့်စုံစေ ၁၉၂
၁၃၅။	ကပ္ပဗိန္နုထိုးခင်း ၁၉၃
၁၃၆။	ကထိန်ခင်းနိုင်သည့် သင်္ကန်းသုံးထည်	— ၁၉၃
၁၃၇။	အနည်းဆုံး (၅)ခင်း ၁၉၃
၁၃၈။	ဥတ်သင်္ကန်း ၁၉၄
၁၃၉။	အနည်းဆုံး(၅)ပါး ၁၉၄
၁၄၀။	ပင့်၍ခင်းပါ ၁၉၅
၁၄၁။	သုံးဖြာနုမော ၁၉၅
၁၄၂။	ပေးရာဌာန ၁၉၅
၁၄၃။	ခင်းရာဌာန ၁၉၅
၁၄၄။	ကထိန်ကာလ ၁၉၆
၁၄၅။	အသီးသီး မခင်းရ ၁၉၆
၁၄၆။	တနှစ် တကြိမ်ခင်း ၁၉၆
၁၄၇။	အာနိသင်များရာ ခင်းပါ ၁၉၆
၁၄၈။	ကထိန်နုတ် ၁၉၇
၁၄၉။	ကထိန်နုတ် ကမ္မဝါစာ ၁၉၇
၁၅၀။	အာနိသင်တူများမှ နုတ်ခွင့် ၁၉၈
၁၅၁။	နောက်ထပ်ခင်းရန် မဟုတ် ၁၉၈
၁၅၂။	ကထိန်လခတ်နှင့် သာမဏေများ ၁၉၉

(၄)

မာတိကာ

ဦးရေ	အကြောင်းအရာ	စာမျက်နှာ
၁၅၃။	ကထိန်လာဘ် ဝေဖန်ပုံ ၂၀၁
၁၅၄။	ကထိန်ခင်းထိုက်သော ပုဂ္ဂိုလ်၏ အင်္ဂါ(၈)ပါး ၂၀၂
၁၅၅။	ပုဗ္ဗကရဏ(၇)ပါး ၂၀၄
၁၅၆။	ပစ္စုဒ္ဓိရ် (၃)ပါး ၂၀၄
၁၅၇။	အဓိဋ္ဌာန် (၃)ပါး ၂၀၄
၁၅၈။	အတ္ထာရ (၁)ပါး ၂၀၄
၁၅၉။	မာတိကာ (၈)ပါး ၂၀၅
၁၆၀။	ပလိဗောဓ (၂)ပါး ၂၀၆
၁၆၁။	ဥဒ္ဓါရ ၂၀၆
၁၆၂။	ကထိန်အကျိုး (၅)ပါး ၂၀၆

သထွေထွေ ရေစက်ချများ

၁၆၃။	စေတီ ရွှေထီးတင်ရန်ဒါန ရေစက်ချ ၂၀၇
၁၆၄။	စေတီတည် အနေဏဇာတင်ဒါန ရေစက်ချ ၂၀၈
၁၆၅။	ဆင်းတုအနေဏဇာတင်ဒါန ရေစက်ချ ၂၁၁
၁၆၆။	စေတီအိမ် (ဘုရား ကျောင်းဆောင်) ဒါန ရေစက်ချ ၂၁၃
၁၆၇။	ဂန္ဓကုဋီ (ဘုရား ကျောင်းတော်) ဒါန ရေစက်ချ ၂၁၅
၁၆၈။	ဘုရား၊ တန်ဆောင်း ဒါန ရေစက်ချ ၂၁၆
၁၆၉။	သံဃဒါနဆွမ်း ရေစက်ချ ၂၁၈

ဦးရေ	အကြောင်းအရာ	စာမျက်နှာ
၁၇၀။	သံဃဒါနဆွမ်း ရေစက်ချ ၂၁၉
၁၇၁။	စာရေးတံဆွမ်း ရေစက်ချ ၂၂၁
၁၇၂။	စာရေးတံဆွမ်း ရေစက်ချ ၂၂၂
၁၇၃။	မုန့်ဆွမ်းဒါန ရေစက်ချ ၂၂၃
၁၇၄။	ယာဂုဒါန ရေစက်ချ ၂၂၄
၁၇၅။	ဘောဇဉ်ဒါန ရေစက်ချ ၂၂၆
၁၇၆။	ဘုရားကိုးဆူ ဆွမ်းကပ်ဒါန ရေစက်ချ ၂၂၈
၁၇၇။	မင်္ဂလာဆွမ်းဒါန ရေစက်ချ ၂၃၀
၁၇၈။	ဆွမ်းကြီးလောင်းဒါန ရေစက်ချ ၂၃၂
၁၇၉။	စာရေးတံ ဆွမ်းကြီးလောင်းဒါန ရေစက်ချ ၂၃၃
၁၈၀။	ဆွမ်းသပိတ်လုံးဒါန ရေစက်ချ ၂၃၅
၁၈၁။	စာရေးတံ ဆွမ်းသပိတ်လုံးဒါန ရေစက်ချ ၂၃၆
၁၈၂။	ဆွမ်းဆန်စိမ်းဒါန ရေစက်ချ ၂၃၈
၁၈၃။	စာရေးတံ ဆွမ်းဆန်စိမ်းဒါန ရေစက်ချ ၂၄၀
၁၈၄။	သင်္ကန်းဒါန ရေစက်ချ ၂၄၁
၁၈၅။	ပုဂ္ဂလိကကျောင်းဒါန ရေစက်ချ ၂၄၄
၁၈၆။	တိသန္တကကျောင်းဒါန ရေစက်ချ ၂၄၆
၁၈၇။	သံဃိကကျောင်းဒါန ရေစက်ချ ၂၄၉
၁၈၈။	ကျောင်းအမိုးဒါန ရေစက်ချ ၂၅၁
၁၈၉။	ကျောင်းမျက်နှာကြက်ဒါန ရေစက်ချ ၂၅၃
၁၉၀။	ကျောင်းနံရံဒါန ရေစက်ချ ၂၅၅

ဦးစု	အကြောင်းအရာ	စာမျက်နှာ
၁၉၁။	အုဋ်လှေခါး (စောင်းတန်း) ဒါန ရေစက်ချ	၂၅၇
၁၉၂။	သစ်သားအခင်းဒါန ရေစက်ချ ၂၅၉
၁၉၃။	တည်းခိုဇရပ်ဒါန ရေစက်ချ ၂၆၁
၁၉၄။	ဥပုသ်ဇရပ်ဒါန ရေစက်ချ ၂၆၂
၁၉၅။	ဓမ္မာရုံဇရပ်ဒါန ရေစက်ချ ၂၆၄
၁၉၆။	ဆွမ်းစားဇရပ်ဒါန ရေစက်ချ ၂၆၆
၁၉၇။	စင်္ကြံဇရပ်ဒါန ရေစက်ချ ၂၆၇
၁၉၈။	မီးတင်းကုပ်ဒါန ရေစက်ချ ၂၇၀
၁၉၉။	ရေတွင်းဇရပ်ဒါန ရေစက်ချ ၂၇၂
၂၀၀။	သုဿန်ဇရပ်ဒါန ရေစက်ချ ၂၇၄
၂၀၁။	ဇရုံးအိမ်ဇရပ်ဒါန ရေစက်ချ ၂၇၅
၂၀၂။	ကျင်ကြီးအိမ်ဒါန ရေစက်ချ ၂၇၇
၂၀၃။	ရေတွင်းဒါန ရေစက်ချ ၂၇၉
၂၀၄။	ရေကန်ဒါန ရေစက်ချ	— ၂၈၀
၂၀၅။	ရေအိုးစင်ဒါန ရေစက်ချ ၂၈၃
၂၀၆။	သိမ်ကျောင်းဒါန ရေစက်ချ ၂၈၅
၂၀၇။	သိမ်သမုတ်ဒါန ရေစက်ချ ၂၈၆
၂၀၈။	ဘုရား မဟာရာမ အုဋ်တံတိုင်းဒါန ရေစက်ချ ၂၈၈
၂၀၉။	ကျောင်းတိုက်မဟာရာမအုဋ်တံတိုင်းဒါန ရေစက်ချ ၂၉၀
၂၁၀။	တံခွန်တိုင်ဒါန ရေစက်ချ ၂၉၁
၂၁၁။	ဆေးရုံဒါန ရေစက်ချ ၂၉၃

ဦးရေ	အကြောင်းအရာ	စာမျက်နှာ
၂၁၂။	တံတားဒါန ရေစက်ချ ၂၉၅
၂၁၃။	လျှပ်စစ်မီးဒါန ရေစက်ချ ၂၉၆
၂၁၄။	ကံနံလနံကစဒါန ရေစက်ချ ၂၉၇
၂၁၅။	ဓမ္မက္ခန္ဓာ (စာအုပ်)ဒါန ရေစက်ချ ၃၀၀
၂၁၆။	သရဏဂုံတင်ဒါန ရေစက်ချ ၃၀၄

အသုဘရှုဒါန ရေစက်ချများ

၂၁၇။	အသုဘရှုဒါန ရေစက်ချ ၃၀၇
၂၁၈။	အသုဘရှုဒါန ရေစက်ချ ၃၁၀
၂၁၉။	အသုဘရှုဒါန ရေစက်ချ ၃၁၃
၂၂၀။	အသုဘရှုဒါန ရေစက်ချ ၃၁၅
၂၂၁။	အသုဘရှုဒါန ရေစက်ချ ၃၁၇
၂၂၂။	အသုဘရှုဒါန ရေစက်ချ ၃၁၉
၂၂၃။	အသုဘရှုဒါန ရေစက်ချ ၃၂၁
၂၂၄။	အသုဘရှုဒါန ရေစက်ချ ၃၂၃
၂၂၅။	အသုဘရှုဒါန ရေစက်ချ ၃၂၄
၂၂၆။	အသုဘရှုဒါန ရေစက်ချ ၃၂၇
၂၂၇။	အသုဘရှုဒါန ရေစက်ချ ၃၂၇
၂၂၈။	အသုဘရှုဒါန ရေစက်ချ ၃၃၀
၂၂၉။	အသုဘရှုဒါန ရေစက်ချ ၃၃၂
၂၃၀။	အသုဘရှုဒါန ရေစက်ချ ၃၃၄

(တ)

ပာတိကာ

ဦးရေ

အကြောင်းအရာ

စာမျက်နှာ

ဆွမ်းစဉ်ဒါန ရေစက်ချများ

၂၃၁။	ဆွမ်းစဉ်ဒါန ရေစက်ချ	၃၃၇
၂၃၂။	ဆွမ်းစဉ်ဒါန ရေစက်ချ	၃၄၀
၂၃၃။	ဆွမ်းစဉ်ဒါန ရေစက်ချ	၃၄၃
၂၃၄။	ဆွမ်းစဉ်ဒါန ရေစက်ချ	၃၄၆
၂၃၅။	ဆွမ်းစဉ်ဒါန ရေစက်ချ	၃၄၉
၂၃၆။	ဆွမ်းစဉ်ဒါန ရေစက်ချ	၃၅၁
၂၃၇။	ဆွမ်းစဉ်ဒါန ရေစက်ချ	၃၅၃
၂၃၈။	ဆွမ်းစဉ်ဒါန ရေစက်ချ	၃၅၄
၂၃၉။	ဘုန်းကြီးပြန်ဒါန ရေစက်ချ	၃၅၆

သာမညဒါန ရေစက်ချ

၂၄၀။	သာမညဒါန ရေစက်ချ	၃၆၁
၂၄၁။	သာမညဒါန ရေစက်ချ	၃၆၃
၂၄၂။	သာမညဒါန ရေစက်ချ	၃၆၄
၂၄၃။	သာမညဒါန ရေစက်ချ	၃၆၅

ဝိသေသဒါန ရေစက်ချ

၂၄၄။	ငွေဒါန ရေစက်ချ	၃၆၇
၂၄၅။	အရံခြံ (ဥယျာဉ်) ဒါန ရေစက်ချ	၃၇၂
၂၄၆။	လယ်ယာမြေဒါန ရေစက်ချ	၃၇၄

အဝေဘင်္ဂိယဝတ္ထု

၂၄၇။	မခွဲခြမ်းမဝေဖန်ရသောဝတ္ထု (၅)မျိုး	...	၃၇၆
------	-----------------------------------	-----	-----

ဦးရေ	အကြောင်းအရာ လူဖွယ်ဝတ္ထုများ	စာမျက်နှာ
၂၄၈။	ပါဠိတော် အဋ္ဌကထာ ဋီကာလစာ လူဖွယ်ဝတ္ထုများ ၃၇၈
	နောက်ဆက်တွဲ	
၂၄၉။	ဘုရားအနေကဇာတင်ရန် ပါဠိ ၄၀၇
၂၅၀။	မနုဿာဉာဏ် ၄၀၇
၂၅၁။	ဉာဏ်း ပါဠိ-ပဌမ ဗောဓိသုတ် ၄၀၈
၂၅၂။	ဝစသာဉာဏ် ၄၀၉
၂၅၃။	ဒုတိယ ဗောဓိသုတ် ၄၀၉
၂၅၄။	ဝစသာဉာဏ် ၄၁၀
၂၅၅။	တတိယဗောဓိသုတ် ၄၁၀
၂၅၆။	ဝစသာဉာဏ် ၄၁၂
၂၅၇။	မှတ်ချက် ၄၁၂
	ဥပသမ္ပဒါဝိမိ ရဟန်းလောင်း ဆုံးမစာ	
၂၅၈။	ရှေးဦးဥပဇ္ဈာယ်ယူ ၄၁၃
၂၅၉။	ဥပဇ္ဈာယ်ယူပုံ ၄၁၄
၂၆၀။	သပိတ်သင်္ကန်းကို ပြောကြား ၄၁၄
၂၆၁။	ဝိနည်းပညတ် ၄၁၄
၂၆၂။	အယံ တေ ပတ္တော ၄၁၅
၂၆၃။	အယံ သံဃာဋီ ၄၁၅
၂၆၄။	အယံ ဥတ္တရာသင်္ဂေါ ၄၁၆
၂၆၅။	အယံ အန္တရဝါသစောစာ ၄၁၆

(၁)

မာတိကာ

စဉ်းစေရ	အကြောင်းအရာ	စာမျက်နှာ
၂၆၆။	ပြင်ပထုတ် ၄၁၇
၂၆၇။	ဝိနည်းပညတ် ၄၁၇
၂၆၈။	ဝိနည်းပညတ် ၄၁၇
၂၆၉။	အမည်မှည့် ၄၁၈
၂၇၀။	အနုသာသနသမ္ပုတိဉာဏ် ၄၁၈
၂၇၁။	ဆုံးမ ၄၁၈
၂၇၂။	ဝိနည်းပညတ် ၄၂၁
၂၇၃။	ကုဋ္ဌိ ၄၂၁
၂၇၄။	မှတ်ချက် ၄၂၂
၂၇၅။	ဂဏ္ဍော ၄၂၂
၂၇၆။	မှတ်ချက် ၄၂၃
၂၇၇။	ကိလာသော ၄၂၄
၂၇၈။	မှတ်ချက် ၄၂၄
၂၇၉။	သောသော ၄၂၅
၂၈၀။	မှတ်ချက် ၄၂၆
၂၈၁။	အပမာရော ၄၂၆
၂၈၂။	မှတ်ချက် ၄၂၇
၂၈၃။	မနုဿောသိ ၄၂၇
၂၈၄။	ဝိနည်းပညတ် ၄၂၇
၂၈၅။	မှတ်ချက် ၄၂၈
၂၈၆။	ပုရိသောသိ ၄၂၉
၂၈၇။	ဝိနည်းပညတ် ၄၂၉
၂၈၈။	မှတ်ချက် ၄၃၀

ဦးရေ	အကြောင်းအရာ	စာမျက်နှာ
၂၈၉။	ဘုဇိဿောသိ ၄၃၁
၂၉၀။	ဝိနည်းပညတ် ၄၃၁
၂၉၁။	မှတ်ချက် ၄၃၂
၂၉၂။	အဏဏောသိ ၄၃၂
၂၉၃။	ဝိနည်းပညတ် ၄၃၂
၂၉၄။	မှတ်ချက် ၄၃၃
၂၉၅။	နသိ ရာဇဘဋ္ဌော ၄၃၄
၂၉၆။	ဝိနည်းပညတ် ၄၃၄
၂၉၇။	မှတ်ချက် ၄၃၅
၂၉၈။	အနုညာတောသိ မဘာပိတူဟိ ၄၃၆
၂၉၉။	ဝိနည်းပညတ် ၄၃၆
၃၀၀။	မှတ်ချက် ၄၃၇
၃၀၁။	ပရိပုဏ္ဏဝိသတိဝဿောသိ ၄၃၈
၃၀၂။	ဝိနည်းပညတ် ၄၃၈
၃၀၃။	မှတ်ချက် ၄၃၉
၃၀၄။	ပရိပုဏ္ဏံ တေ ပတ္တစီဝရံ ၄၄၀
၃၀၅။	ဝိနည်းပညတ် ၄၄၀
၃၀၆။	ကိုနာမောသိ ၄၄၁
၃၀၇။	ကော နာမော တေ ဥပဇ္ဈာယော ၄၄၂
၃၀၈။	ဝိနည်းပညတ် ၄၄၂
၃၀၉။	ဩသာရဏဉတ် ၄၄၃
၃၁၀။	ရဟန်းအဖြစ်တောင်းပန် ၄၄၃
၃၁၁။	မှတ်ချက် ၄၄၄

(န)

မာတိကာ

စဉ်	အကြောင်းအရာ	စာမျက်နှာ
၃၁၂။	ပုစ္ဆန်သမ္မုတိဉာဏ် ၄၄၄
၃၁၃။	ပဗ္ဗဇ္ဇအန္တရာယ်စစ်မေး ၄၄၅
၃၁၄။	ရဟန်းခံကမ္မဝါစာ ၄၄၈
နိဿယ အခန်း		
၃၁၅။	ရဟန်းဖြစ်ချိန် ပြောကြား ၄၄၉
၃၁၆။	အရိပ် ၄၄၉
၃၁၇။	ဥတု ၄၅၀
၃၁၈။	နေ့ ၄၅၀
၃၁၉။	အပေါင်းပြောကြား ၄၅၀
၃၂၀။	ပြောကြားပုံ ၄၅၀
၃၂၁။	မှတ်ချက် ၄၅၁
၃၂၂။	ဝတ္ထုသမ္မုတိ ၄၅၁
၃၂၃။	ဥတ္တိသမ္မုတိ ၄၅၁
၃၂၄။	အနုဿာဝနသမ္မုတိ ၄၅၂
၃၂၅။	သီမာသမ္မုတိ ၄၅၃
၃၂၆။	ပရိသာသမ္မုတိ ၄၅၃
၃၂၇။	မှီရာ ၄-ပါး ၄၅၃
အကရုဏိယအခန်း		
၃၂၈။	မပြုအပ် ၄-ပါး ၄၅၄
၃၂၉။	မှတ်ချက် ၄၆၃
၃၃၀။	နိဂုံး ၄၆၄
မာတိကာ ဖြစ်၏။		



မြင်းခြံရေခဲကံချ

နမော တဿ ဘဂဝတော အရဟတော သမ္ဗုဒ္ဓဿ။

နိဒါနကထာ

“ဓမ္မကထိကဂုဏ်ရည်”

ဓမ္မကထိကော သမ္ဗုဒ္ဓေါ၊
ကထိကော ပိဋကတ္ထယံ။
ကရုဏာပညာ တမ္ဗူလံ၊
ဂုဏ်ရည် နာမ တိပေဋကံ။

ပိဋကတ္ထယံ၊ နိကာယ်ငါးရပ် ပိဋကသုံးပုံကို။ ကထိတော၊ ကန့်သတ်ပိုင်းခြား စည်းကမ်းထား၍မဟာကြားတော်မူသော။ သမ္ဗုဒ္ဓေါ၊ သစ္စာလေးဆိုင် မြတ်ပန်းခိုင်ကို ကိုယ်တိုင်တော်မူ သယမ္ဘူဖြင့် ဆွတ်ချူပန်ဆင် များဖြင့်ဝေနေ ပန်ဆင်စေငြား မြတ်ဘုရားသည်။ ဓမ္မကထိကော၊ အမှန် အစ တုမရသည့် “ဓမ္မကထိက” အစစ် ဖြစ်ကြီးဖြစ်တော်မူပါပေ၏။ ကရုဏာ ပညာ၊ မြတ်စွာဗုဒ္ဓအစ၊ မဟာကရုဏာ၊ ဆုံးရာအမှန် အရဟတ္တ မဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်တော်သည်တို့။ တမ္ဗူလံ၊ ထိုကရုဏာ

ပညာလျှင် အကြောင်းရင်းမူလရှိသော။ တိပေဋကံ၊ နိကာယ်
ငါးရပ် ပိဋကသုံးပုံသည်၎င်း။ ဂုဏ်ရည်နာမ၊ ဂုဏ်ရည်မည်၏။

“နိကာယ် (၅) ရပ်”

- (၁) ဒီဃနိကာယ်
- (၂) မဇ္ဈိမနိကာယ်
- (၃) သံယုတ္တနိကာယ်
- (၄) အင်္ဂုတ္တရ နိကာယ်
- (၅) ခုဒ္ဒက နိကာယ်-အားဖြင့် နိကာယ်ငါးရပ်။

“ပိဋက (၃) ဖြစ်”

- (၁) ဝိနည်းပိဋက
- (၂) သုတ္တန်ပိဋက
- (၃) အဘိဓမ္မာပိဋက-အားဖြင့် ပိဋကသုံးဖြစ်။

“အင်္ဂါ (၉) တန်”

- (၁) သုတ္တ
- (၂) ဂေယျ
- (၃) ဝေယျာကရဏ
- (၄) ဂါထာ
- (၅) ဥဒါန
- (၆) ဣတိဝုတ္တက
- (၇) ဇာတက
- (၈) အဗ္ဘုတဓမ္မ
- (၉) ဝေဒလ္လ-အားဖြင့် အင်္ဂါကိုးတန်။

ဓမ္မက္ခန္ဓာအားဖြင့် ရှစ်သောင်းလေးထောင် ဤအလုံးစုံသောတရားများကို ဟောကြားတော်မူသော ဘုရားရှင်သည် အမှန်အစ “ဓမ္မကထိက”ပင် ဖြစ်ပေ၏။

ဘုရားတဆူ၏ အစ,ကား မဟာကရုဏာတော်တည်း၊ အဆုံးကား အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်ပင် ဖြစ်၏။

‘မုနိ၏’ သံသရာဝဋ် အတွင်း၌ ဇာတိ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ၊ ဆိုတဲ့ ဒုက္ခသစ္စာစက်ကွင်းမှ မလွတ်ကင်းနိုင်ကြတဲ့ သတ္တဝါတို့၏ ဆင်းရဲဒုက္ခကို ပယ်ရှာလိုတဲ့ မဟာကရုဏာတော်ကြောင့် သာလျှင် ‘သမ္မာသမ္ဗောဓိ’ဆုကို ပန်ဆင်ပြီး များစွာသော ကပ်ကုဋေ အသင်္ချေတို့ပတ်လုံး သံသရာဝဋ်အတွင်း၌ ခန္ဓာကိုယ် ပင်ပန်းဆင်းရဲခြင်းကို မရေတွက်မှုပဲ ပါရမီသမ္ဘာရေများကို မနားမနေ ဆည်းပူးရှာဖွေတော်မူခဲ့တယ်။ ထို့ကြောင့် မဟာကရုဏာတော်သည် အလုံးစုံသော ဘုရားရှင်၏ ဂုဏ်တော်တို့၏ အရင်းမူလ အမှန်အစပင် ဖြစ်၏။

• အရဟတ္တ မဂ်ဉာဏ်တော်ဖြင့် ဝါသနာနှင့် တကွသော ကိလေသာတို့ကို အကြွင်းမဲ့ပယ်တော်မူတယ်။ သဗ္ဗညုတဉာဏ်တော်ဖြင့် သစ္စာဥပယျ ဓမ္မဉာဏ် အလုံးစုံကို အကုန်အစင် သိမြင်တော်မူတယ်။ ထို့ကြောင့် အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်တော်သည် အလုံးစုံသော ဘုရားရှင်၏ ဂုဏ်တော်တို့၏ အပြီးအဆုံးပင် ဖြစ်ပေ၏။ ဤကရုဏာသီလအစ၊ ပညာအဆုံးကို ပြခြင်းဖြင့် အလယ်သမာဓိကိုလည်း ‘မိဂပဒဝဋ္ဌဉာန’ နည်းဖြင့် သိအပ်၏။

ဤ ကရုဏာ၊ ပညာ၊ သီလ၊ ပညာတို့သည်ပင် အမှန်အစ
ဓမ္မကထိကထွဋ်တင် ဘုရားရှင်၏ ဂုဏ်တို့ပင်ဖြစ်၏။ ထိုဂုဏ်တို့ကို
ပင် အမြှိုက်ရည်ဖြင့် “ရူပက” ပြု၍ ကိလေသာတည်းဟူသော
မှတ်သိပ်ဆာလောင်ခြင်းဖြင့် ပြင်းစွာ နှိပ်စက် အပ်ကုန်သော
ဥပနိဿယသမ္ပတ္တိဂုဏ်နှင့် ပြည့်စုံကြသူ နတ်လူဗြဟ္မာ သတ္တဝါ
တို့ အကျင့်တည်းဟူသော ခံတွင်းနှင့် သောက်သုံးခြင်းဖြင့်
ကိလေသာတည်းဟူသော မှတ်သိပ်ဆာလောင်ခြင်း ပျောက်
စင်းရကား ဂုဏ်ရည်လို့ ဆိုသည်။

ထိုကရုဏာပညာကို အကြောင်းရင်းမူလပြုကာ ဖြစ်ပေါ်
လာသော နိကာယ်ငါးရပ်၊ ပိဋကသုံးဖြာ၊ အင်္ဂါကိုးတန်
ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်း လေးထောင် တို့သည်လည်း
‘ဏာရဏုပစာရ’ အားဖြင့် ဂုဏ်ရည်မည်၏။

‘မုန့်၏’

(၁) ဝိနည်းပိဋက၌ ကရုဏာပြဋ္ဌာန်း၏။

(၂) အဘိဓမ္မာပိဋက၌ ပညာပြဋ္ဌာန်း၏။

(၃) သုတ္တန်ပိဋက၌ ကရုဏာ၊ ပညာနှစ်ပါးစုံပြဋ္ဌာန်း၏။

‘ကျမ်းအမည်’

ထိုရှင်တော်ဗုဒ္ဓ ဓမ္မကထိက၏ နိကာယ်ငါးရပ် ပိဋက ဂုဏ်
ရည် တည်ရာဖြစ်သော ဤကျမ်းသည်ကား ‘ဌာနျူပစာရ’
အားဖြင့် “ဓမ္မကထိက ဂုဏ်ရည်” မည်၏။

‘ဒါနုပ္ပိက ရေစက်ချ’

ရေစက်ချဟူသည် ရှေးရှေးသူတော်ကောင်းစဉ်ဆက် ဆင်း
သက်လာခဲ့သော အကျင့်ရိုးလမ်းဟောင်းကြီးတခုပင် ဖြစ်၏။

ရှေးရှေးသူတော်ကောင်း ပညာရှိတို့သည်ဒါနပြုရာ၌ ကရားဖြင့်
ရေကိုလက်၌ သွန်လောင်း၍၎င်း၊ မြေ၌ သွန်လောင်း၍၎င်း၊
လှူဒါန်းလေ့ရှိကြသည်။ ဒါနပြုရာ၌ ရေစက်ချပြီး လှူဒါန်းပုံကို
ကျမ်းဂန်တို့၌ အထင်အရှားပင် လာ၏။

သာမညဗလသုတ် အဋ္ဌကထာ၌ ဆရာဇီဝကံ၊ က ဘုရား
အမှူးရှိသော သံဃာတော် အပေါင်းအား ကျောင်းလှူဒါန်း
ရာဝယ်-

“ဒက္ခိဏောဒကံ ပါတေတွာ ဝိဟာရံ နိယျာတေသိ”
ဟု လာရှိသောကြောင့် ရေစက်ချပြီး လှူဒါန်း သည်ကို၎င်း၊
အင်-ဌ-၃-၌လည်း “ဥဒကံ ဟတ္ထေ ပါတေတွာ အဒါသိ” ဟု
ရေစက်ချလှူသည်ကို၎င်း။

ဥပရိပဏ္ဏာသ၊ ဒက္ခိဏဝိဘင်္ဂသုတ် အဋ္ဌကထာ ၌လည်း
ဘုရားပရိနိဗ္ဗာန် ပြုတော်မူပြီးနောက် ဗုဒ္ဓပုဗ္ဗေ ဥဘတော
သံဃဒါန ဖြစ်အောင် လှူဒါန်းနည်းကို ပြရာဝယ်-

“ဥဘတောသံဃဿ ပမုခေ သဓာတုကံ ပဋိမံ
အာသနေ ထပေတွာ အာဓာရကံ ထပေတွာ
ဒက္ခိဏောဒကံ အာဒိံ ကတွာ သဗ္ဗံ သတ္ထု
ပဌမံ ဒတွာ ဥဘတောသံဃဿ ဒါတဗ္ဗံ”

ဟု လာရှိသောကြောင့် ရေစက်ချပြီး လှူဒါန်းရမည်ကို၎င်း၊

တိရော်ကုဋ္ဌ ပေတဝတ္ထု အဋ္ဌကထာ၌လည်း ဗိမ္ဗိသာရ
မင်းသည် ဘဝဟောင်းက ဆွေမျိုးပြိတ္တာတို့ကို ဒါနပြုပြီး အမျှ
ပေးဝေရာဝယ်-

“ရာဇာ ဒက္ခိဏောဒကံ ဒေန္တောဣဒံ မေ ဉာတိနံ
ဟောတူတိ ဥဒ္ဓိသိ။”

ဟု လာရုံသောကြောင့် ရေစက်ချ လူဒါန်းပြီး အမျှပေး
ဝေသည်ကို၎င်း တွေ့ရပေ၏။ ယင်းသို့ကျမ်းဂန်တို့၌ အထင်
အရှားပင် လာသောကြောင့် ဒါနပြုတဲ့အခါတိုင်းပင် ရေစက်ချ
လူဒါန်းမှုကို သတိပြုရမည်။

“ပြုသူတာဝန်”

ရေစက်ချရာ၌လည်း-

(၁) အလှူပေး၊

(၂) အလှူခံ၊

နှစ်တန်ရှိရာ ဒါနပြုသော အလှူပေး ဒါယကာ၏ တာဝန်သာ
ဖြစ်၏။ အလှူဒါယကာကိုယ်တိုင် ရေစက်ချရမည်။ သီလပေးမှု
တရားဟောမှုကိုကား ဘုန်းကြီးတာဝန်ရှိပါစေ။

“တင်စားခေါ်ဝေါ်”

ရေစက်ချဟူရာမှလည်း-

(၁) လူဒါန်းခြင်း၊

(၂) ဆုတောင်းခြင်း၊

(၃) အမျှဝေခြင်း၊

၎င်းသုံးပါးကိုပင် ကရား၌ ရေကိုထည့်၍ အောက်သို့တစက်
တစက် သွန်ချခြင်း၏အမည်ဖြင့် တင်စား၍ ခေါ်ထားခြင်း
ဖြစ်သည်။

“ကိုယ်စားပြု”

ကဏ္ဍာ၌ ရေကိုထည့်ပြီး အောက်သို့တစက် တစက် သွန်ချ မှုကိုကား အလ္လဒါယကာ၊ အလ္လဒါယိကာမတိုင်းပင် ပြုတတ် ပါလိမ့်မည်။ ပစ္စည်းဝတ္ထုများကို လူဒါန်းမှု၊ အလ္လ၏အကျိုးကို ဆုတောင်းမှု၊ ကုသိုလ်၏အဘို့ကို အမျှပေးဝေမှု တို့ကိုကား အလ္လဒါယကာ၊ အလ္လဒါယိကာမတိုင်းပြုတတ်လိမ့်မည်မဟုတ်ပါ။ ယင်းသို့မပြုတတ်သော အလ္လဒါယကာ၊ အလ္လဒါယိကာမများ အတွက် ဘုန်းတော်ကြီးများက ကိုယ်စားပြုတော် မူကြရသည်။

“နှုတ်မြှက်ပါကြ ရေစက်ချ”

ယင်းသို့ကိုယ်စားပြုရာ၌ ဘုန်းတော်ကြီးများက နှုတ်ဖြင့် ရွှေကချပေး၍ အလ္လဒါယကာ၊ အလ္လဒါယိကာမများကို နောက် က လိုက်ဆိုစေရမည်။ ဆုတောင်းကို ခိုင်မြဲ လေးနက်စေရန် သုံးကြိမ် ဆို၍ တောင်းရမည်။ လူအ၊ ဒါန၊ ပြုသည့်ပမာ ရေကိုသွန်ကာမျှ နှုတ်မြှက်ဟုကာ-

(၁) လူဒါန်းခြင်း၊

(၂) ဆုတောင်းခြင်း၊

(၃) အမျှဝေခြင်း၊

အမှုတို့ကိုမပြုကြပဲ ဝတ်ကြောတန်းကြသဘောမျိုးမပြုသင့်ပါ။

“ပြည့်စုံရုံမျှ လိုရင်းချ”

ရေစက်ချကိုလည်း ရှည်ရှည်မျောမျော အများကြီးချဘို့ မလိုပါ။ အပိုစကားတွေထည့်ပြီး ရှည်ရှည်မျောမျော အများကြီး

ချသော်လည်း အကျိုးပိုမများပါ။ အချိန်ကြာ၍ ပင်ပန်းရုံသာ ရှိမည်။ ပြောလိုသည်မှာ- ပါဠိ၊ အဋ္ဌကထာ၊ ဋီကာ၊ လာ-

(၁) လူဒါန်းနည်း၊

(၂) ဆုတောင်းနည်း၊

(၃) အမျှဝေနည်း-

များကို ‘ပမာဏ’ ပြု အတုယူကာ တိုတိုကျဉ်းကျဉ်းနှင့် ပြည့်စုံ ရုံမျှ လိုရင်းချပါ။

‘ဤကျမ်းမှာပြ ရေစက်ချ’

ဤ‘ဓမ္မကထိကဂုဏ်ရည် ခေါ် မြင်းခြံရေစက်ချ’ကျမ်း၌ ပါရှိသော ရေစက်ချများမှာ ပိဋကသုံးပုံ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာမျိုးစုံမှ ကောင်းနိုးရာရာ-

(၁) လူဒါန်းနည်း၊

(၂) ဆုတောင်းနည်း၊

(၃) အမျှဝေနည်း-

များကို ရှေးချယ်စိစစ်ထုတ်ယူပြီး လူဖွယ်ဝတ္ထုသို့လိုက်၍-

(၁) သုတ္တန္တနယဒါန ၁၀-မျိုး၊

(၂) ဝိနယနယဒါန ၄-မျိုး၊

(၃) အဘိဓမ္မ နယဒါန ၆-မျိုး၊

အလှူခံ ပုဂ္ဂိုလ်သို့ လိုက်၍-

(၁) ပုဂ္ဂလိကဒါန ၁၄-မျိုး၊

(၂) သံသိကဒါန ၇-မျိုး၊

(၃) ဂဏိကဒါန-

များပါ ထည့်သွင်းပြပြီး ဆိုင်ရာ သာရေးနာရေးများအလိုက်
ကိုက်ညီအောင် ရေစက်ချမျိုးစုံ ပုဒ်ပေါင်း ၁၅၃-ပုဒ်မျှကို-

- (၁) ဝါနခဏ်း၊
- (၂) ဆုတောင်းခဏ်း၊
- (၃) အမျှဝေခဏ်း၊

ဟု အပိုင်းအခဏ်းများ ခွဲခြားကာ တိုတိုကျဉ်းကျဉ်းနှင့် ပြည့်စုံ
ရုံမျှ လိုရင်းကိုသာ ရေးသား စီစဉ်ထားပါသည်။

“နှုတ်တက်လေ့လာ ရေစက်ချပါ”

သို့ပါ၍ ဤဓမ္မကထိက ဂုဏ်ရည်ခေါ် မြင်းခြံရေစက်ချ
ကျမ်း၌ ပါရှိသော ပါဠိ၊ အဋ္ဌကထာ၊ ဋီကာသုံး ရေစက်ချ
များကို ကြိုက်နှစ်သက်ရာ နှုတ်တက်လေ့လာပြီး အလ္လုဒါနပွဲ
များ၌ လ္လုဒါနိုး၊ ဆုတောင်း၊ အမျှဝေ၊ ရေစက်ချ ကြပါလေ။

“သန္ဓေသကထာ”

အယုတ္တမိမ စေ ကိဉ္ဇိ၊
 ပဿေ ကုတုာန သောဓနံ။
 ဟိတတ္ထိကေန စိတ္တေန၊
 သမ္မာ ပေက္ခန္တိ သဇ္ဇနာ။

(၁၃၃၁) ခု-တပို့တွဲလ

အရှင်ဣန္ဒကာဘိဝံသ
 ကိုးဆောင်တိုက်
 ပခုက္ကူကျောင်းသစ်
 မြင်းခြံမြို့။

ပဏာမာဒိ

“ဗုဒ္ဓပ္ပဏာမ”

(ဓာ) ဘာသိတံ ပဉ္စတာလီသံ၊
ဓမ္မံ ဓမ္မံ မိတာမိတံ။
ဟိတာဟိတံ ကရံ ဘဉ္ဇံ၊
ဗုဒ္ဓံ ဝန္တာမဟာဒရံ။

“ဓမ္မပ္ပဏာမ”

(ခ) တဏှံ ဇဟော ဓမ္မက္ခန္ဓော၊
မဂ္ဂေါ ဖလံ အသင်္ခတံ။
အတ္ထိ ဝဇ္ဇုဒ္ဓရံ ဧတံ၊
ဓမ္မံ ဝန္တာမဟာဒရံ။

“သံဃပ္ပဏာမ”

(ဂ) သစ္စံ ဒိဋ္ဌံ လောကံ တိဏှံ၊
ဂတံ ဗုဒ္ဓဿ ဩရသံ။
အနုတ္တရံ ပုညက္ခေတ္တံ၊
သံဃံ ဝန္တာမဟာဒရံ။

“ပဋိညာ”

(ဃ) စောဒိတော ကရုဏာယာဟံ၊
ပဟာယ တေနုပဒ္ဓဝံ။
သာဓုနတ္ထာယိမံ ဂန္ထံ၊
ကရိယာမိ ယထာဗလံ။

“အာသိသ”

(င) ဓမ္မကထိကာဂုဏ်ရည်နာ-
မာယံ ဂန္ဓော မတံ ပဒံ၊
ဒီပေန္တော သာဓုဇနာနံ၊
ဌာတု စန္ဒော ဝိယမ္ပဓေ။

(က) အဟံ၊ ‘ဣန္ဒြိယကာဘိဝံသ’ဟု သမ္မုတိသစ္စာ သညာ
ဘွဲ့ချီ ငါသည်။ (ဘဂဝတာ၊) ခြောက်ဆူဘုန်းတော် ဘဝဂ်
ကျော်၍ အံ့သော်မကုန် သုံးဘုံထွဋ်တင် ဘုရားရှင်သည်။ ဓမ္မ၊
ပဋိပတ္တိသဒ္ဓမ္မ၊ ပဋိဝေဓသဒ္ဓမ္မ၊ ယင်းနှစ်ဝ၏ ဥပနိဿယ
ကောင်း အကြောင်းဖြစ်သော။ ဓမ္မ၊ ပိဋကသုံးသွယ်၊ နိကာယ်
ငါးဖြာ၊ အင်္ဂါကိုးတန်၊ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေး
ထောင် မြားမြောင်စွာလှ “ပရိယတ္တိသဒ္ဓမ္မ”ကို။ ပဉ္စတလိသံ၊
လေးဆယ့်ငါးဝါ ကာလကြာအောင်။ ဘာသိတံ၊ ဝေဖန်
ပိုင်းခြား စည်းကမ်းထား၍ ဟောကြားတော်မူအပ်ပြီ။ မိတံ၊
သဗ္ဗညု ဉာဏ်ကျော် အမော်ထွဋ်ထား ရှေးဘုရားတို့နှင့်သာ
ပုံထားခိုင်းတင် နှိုင်းယှဉ်အပ်သော။ အမိတံ၊ လူနတ်ဗြဟ္မာ
ဘုံသုံးရွာတွင် တူလာသူကင်း ပြိုင်ဘက်ရှင်း၍ နှိုင်းခြင်းငှာ
လည်း မအပ်သော။ ဟိတံ၊ လောကုတ်လောကီ နှစ်လီနှစ်စား
အစီးအပွားကို။ ကုရံ၊ ကရုဏာရှေးရှု ပညာစုဖြင့် ပြုတော်
မူသော။ အဟိတံ၊ လောကုတ်လောကီ နှစ်လီချို့တဲ့
စီပွားမဲ့ကို။ ဘညံ၊ ကရုဏာရှေ့ထွက် ပညာစက်ဖြင့် ချိုးဖျက်
တော်မူသော။ ဗုဒ္ဓံ၊ ထူးကဲမောက်ချွန် အမွန်အစ တုမရ
သည့် ဓမ္မကထိကထွဋ်တင် ဘုရားရှင်ကို။ အာဒရံ၊ ကိုယ်ရော

စိတ်ပါ ရှိသေစွာ။ ဝန္တာမိ၊ အန္တရာယ်ကင်းပျောက် ကျမ်းပြီး
မြောက်အောင် စောင့်ရှောက်စေငှာ ရှိခိုးပါ၏။

(ခ) အဟံ၊ သည်။ တဏှံ၊ ခန္ဓာအပင်ကို ရှင်စေတတ်စွာ
အဝိဇ္ဇာအမြစ်ပါသည့် မျိုးစေတဏှာကို။ ဇဟော၊ ဥပနိဿယ
သတ္တိမျှဖြင့် လှလှသတ်ဖြတ် စွန့်ပယ်တတ်သော။ ဓမ္မက္ခန္ဓော၊
ပိဋကသုံးသွယ်၊ နိကာယ်ငါးဖြာ၊ အင်္ဂါကိုးတန်၊ ဓမ္မက္ခန္ဓာ
ပေါင်း ရှစ်သောင်းလေးထောင် မြားမြောင်စွာလှ ပရိယတ္တိ
ဓမ္မသည်၎င်း။ တဏှံ၊ ကို။ ဇဟော၊ သမုစ္ဆေဒပ္ပဟာနုဖြင့် လှလှ
သတ်ဖြတ် စွန့်ပယ်တတ်သော။ မဂ္ဂေါ၊ လေးပါးအပြား
မဂ်တရားသည်၎င်း။ တဏှံ၊ ကို။ ဇဟော၊ ပဋိပဿန္တနုသတ္တိမျှ
ဖြင့် လှလှသတ်ဖြတ် စွန့်ပယ်တတ်သော။ ဖလံ၊ လေးပါး
အပြား ဖိုလ်တရားသည်၎င်း။ တဏှံ၊ ကို။ ဇဟော၊ နိဿရဏပ္ပ
ဟာနုဖြင့် လှလှသတ်ဖြတ် စွန့်ပယ်တတ်သော။ အသင်္ခတံ၊
ဥပါဒ်၊ ဌီ၊ ဘင် ကင်းစင်လွတ်လပ် နိဗ္ဗာနဓာတ်သည်၎င်း။
အတ္ထိ၊ အမှန်တိတိ ရှိပေ၏။ ဝဇ္ဇုဒ္ဓရံ၊ မိမိမည်ရ သဒ္ဓမ္မကို
အရအမိ ဆောင်ခြင်းရှိစွာ သတ္တဝါကို သံသရာဝဋ် ဒုက္ခ
ညွှတ်မှ ကျွတ်လွတ်သွားအောင် ထုတ်ဆောင်ကယ်တင်တတ်
သော။ ဧတံ ဓမ္မံ၊ ထို မဂ်ဖိုလ်နိဗ္ဗာန် ဓမ္မက္ခန်ဟု ဆယ်တန်
ပိုင်းဖြတ် ဆယ်ပါးသောတရားတော်မြတ်ကို။ အာဒရံ၊ ကိုယ်
ရောစိတ်ပါ ရှိသေစွာ။ ဝန္တာမိ၊ အန္တရာယ်ကင်းပျောက်
ကျမ်းပြီးမြောက်အောင် စောင့်ရှောက်စေငှာ ရှိခိုးပါ၏။

(ဂ) အဟံ၊ သည်။ သစ္စံ၊ ဒုက္ခ၊ သမုဒယ၊ နိရောဓနှင့်
မဂ္ဂတဖြာ လေးသစ္စာကို။ ဒိဋ္ဌံ၊ လေးဉာဏ် လေးမဂ်ဖြင့်

ပြက်ပြက်ထင်ထင် မြင်ပြီးထသော။ လောကံ၊ သတ္တောကာသ
သင်္ခါရဟု သုံးလောကကို။ တိဏ္ဍံ၊ တရားလက်စွဲ ဇွဲနပဲဖြင့်
လွန်ဆဲလွန်ပြီးလည်း ဖြစ်ထသော။ ဗုဒ္ဓဿ၊ သစ္စာလေးဆိုင်
မြတ်ပန်းခိုင်ကို ကိုယ်တိုင်တော်မူ သယမ္ဘူဖြင့် ဆွတ်ချပန်ဆင်
များဖြင့်ဝေနေ ပန်ဆင်စေငြား မြတ်ဘုရား၏။ ဩရသံ၊
ရွှေရင်တော်နှစ် သားတော်စစ် အဖြစ်သို့။ ဂတံ၊ စင်စစ်
မဖောက် ရောက်တော်မူပြီးထသော။ အနုတ္တရံ၊ သာလွန်သူ
ကင်းပြတ်၍ မြင့်မြတ်စွာထသော။ ပုညက္ခေတ္တံ၊ ကောင်းမှု
ခေါ်ရိုး မျိုးစေ့မျိုးတို့ဖြင့် စိုက်ပျိုးကြရာ လယ်ရာမြေ
ကောင်းပမာလည်း ဖြစ်တော်မူထသော။ သံဃံ၊ ရှစ်ယောက်
အရိယာ မြတ်သံဃာကို။ အာဒရံ၊ ကိုယ်ရောစိတ်ပါ ရိုသေစွာ။
ဝန္ဒာမိ၊ အန္တရာယ် ကင်းပျောက် ကျမ်းပြီးမြောက်အောင်
စောင့်ရှောက်စေငှာ ရှိခိုးပါ၏။

(သံ) အဟံ၊ သည်။ ကရုဏာယ၊ သတ္တဝါများ သနား
ကယ်ဆယ် ဆင်းရဲပယ်လို့ ဗြဟ္မစိုရ်ခေါ်ရာ ကရုဏာဖြင့်။
ဝါ၊ သည်။ စောဒိတော၊ ကောင်းစွာပြည့်နိုး တိုက်စွန်း
နှိုးဆော်အပ်သည်ဖြစ်၍။ ဝါ၊ သော။ အဟံ၊ သည်။ တေန၊
ထိုသို့ ရတနာသုံးပါး ဂုဏ်တော်များကို လေးစားကော်ရော်
ပူဇော်မြတ်နိုး ရှိခိုးခြင်းပြု မြတ်ကောင်းမှုဖြင့်။ ဥပဒ္ဒဝံ၊
အန္တရာယ်အတန်တန် ဘေးရန်ကို။ ပဟာယ၊ ကိုယ်သို့မရောက်
အောင် ဖြတ်တောက်ပယ်စွန့်ပြီး၍။ သာဓုနံ၊ ဒါနဝါသနာ
အထုံပါသည့် များစွာသောင်းပြောင်း သူဘော်ကောင်းတို့၏။
အတ္ထာယ၊ လောကုတ်လောကီ နှစ်လီခံစား အစီးအပွား
အကျိုးငှာ။ ဣမံ ဂန္ဓံ၊ ဤဓမ္မကထိကဂုဏ်ရည် အမည်တင့်ဆန်း

မြင်းခြံရေစက်ချကျမ်းကို။ ယတာဗလံ၊ လုံ့လ ဉာဏ်သွား
စွမ်းပကားအားလျော်စွာ။ ကရိဿာမိ၊ ရေးသားပြုပြင် စီရင်
ပေအံ့။

(င) ဓမ္မကထိက ဂုဏ်ရည်နာမ၊ ဓမ္မကထိက ဂုဏ်ရည်
အမည်ရှိသော။ အယံ ဂန္ဓော၊ ဤမြင်းခြံရေစက်ချကျမ်းသည်။
သာဓုဇံနာနံ၊ ဒါနဝါသနာ အထုံပါသည့် ပညာရှိအပေါင်း
သူတော်ကောင်းတို့အား။ အမတံ၊ ဖြစ်ပျက်ပြတ်ရှင်း သေခြင်း
ကင်းသော။ ပဒံ၊ နိဗ္ဗုတိမတ္တ သုခအမှုန် မြတ်နိဗ္ဗာန်ကို။
ဒီပေန္တော၊ သေချာဂန ညွှန်ကာပြလျက်။ အဗ္ဗုဒ္ဓေ၊ ပြစ်မှိုး
ကုင်းဖင် မိုးကောင်းကင်၌။ စန္ဒောဝိယ၊ ကလာပြည့်တင်း လပြည့်
ဝန်းကဲ့သို့။ ဌာတု၊ ကျက်သရေမြမြ နိစ္စမသွေ တည်ပါစေ
သတည်း။

သုတ္တန္တနယ ဒါနရေစက်ချ

သုတ္တန်လာ ဒါန (၁၀) မျိုး

“ဣဓ ပန ဘိက္ခုဝေ ကေစ္စော ဒါနံ ဒေတိ
သမဏဿ ဝါ ဗြာဟ္မဏဿ ဝါ အန္ဓံ ပါနံ
ဝတ္ထံ ယာနံ မာလာဂန္ဓ ဝိလေပနံ သေယျာ
ဝသထပဒီပေယျံ”

(အဋ္ဌကနိပါတ်အင်္ဂုတ္တိုရ်ဒါနုပပတ္ထိသုတ်)

- (၁) အန္ဓဒါန+ခဲဖွယ်၊ စားဖွယ်၊ လျက်ဖွယ်၊ အစာ
အာဟာရအလှူ။
- (၂) ပါနဒါန+သောက်ဖွယ် အဖျော်ယမကာအလှူ။
- (၃) ဝတ္ထဒါန+အဝတ်အထည်အမျိုးမျိုးအလှူ။
- (၄) ယာနဒါန+ယာဉ်အမျိုးမျိုးအလှူ။
- (၅) မာလာဒါန+ပန်းအမျိုးမျိုးအလှူ။
- (၆) ဂန္ဓဒါန+အထုံနံ့သာအမျိုးမျိုးအလှူ။
- (၇) ဝိလေပနဒါန+နံ့သာပျောင်းအလှူ။
- (၈) သေယျာဒါန+အိပ်ရာ နေရာ ညောင်စောင်း ကုတင်
အင်းပျဉ်အလှူ။
- (၉) အာဝသထဒါန+ဇရပ် တန်ဆောင်း ကျောင်းအလှူ။
- (၁၀) ပဒီပေယျဒါန+ဆီမီး ဓာတ်မီး လျှပ်စစ်မီး အလှူ-
အားဖြင့် သုတ္တန်၌ အလှူ-၁၀-မျိုးတည်း။

“ဒါနဝတ္ထု (၁၀)ပါးပြဂါထာ”

အနံ ပါနံ ဃရံ ဝတ္ထံ၊
ယာနံ မာလာဝိလေပနံ၊
ဂန္ဓော သေယျာပဒီပေယျံ၊
ဒါနဝတ္ထု သိယံ ဒဿ။

*ထိုအလ္လ(၁၀)မျိုး ရေစက်ချကို အစဉ်အတိုင်းပြပေအံ့။

(၁) အနုဒါနရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။
အနုဒါနဿ၊ အစာအာဟာရအလ္လ၏။ ဖလာနိ၊ လောကုတ်
လောကီ နှစ်လီသောအကျိုးတို့ကို။ ဣစ္ဆန္တော၊ အလိုရှိကြပါကုန်
သည်။ ပတ္တယန္တော၊ တောင့်တကြပါကုန်သည်။ ဟုတော၊ ဖြစ်၍။
ဣမာနိ အနုာနိ၊ ဤအစာအာဟာရတို့ကို။ (ပဋိဂ္ဂါဟကာနံ)
အလ္လခံပုဂ္ဂိုလ်တို့အား။ ဒေမ၊ ပေးလှပါကုန်၏။

“ပတ္တနာ”

ဣမိနာ အနုဒါနေန၊
အနုပ္ပလေ ဘဝါဘဝေ၊
လဘိတော ပရိဘုဉ္ဇာမ၊
ဝိမုတ္တိရသ မန္တိမေ။ (၃)

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ
အနုဒါနေန၊ ဤအစာအာဟာရ အလ္လကြောင့်။ ဘဝါဘဝေ၊

ဘဝငယ်ကြီး အသီးသီး၌။ အန္ဓပ္ပလေ၊ အစာအာဟာရအလှူ၏
လောကီအကျိုးတို့ကို။ လဘိတူ၊ ရ၍။ ပရိဘုဉ္ဇာမ၊ သုံးဆောင်
ရပါလို့ကုန်၏။ အန္တိမေ၊ အဆုံးစွန်သော ဘဝ၌။ ဝိမုတ္တိရသံ၊
အရဟတ္တဖိုလ်တည်း ဟူသော အရသာကို။ လဘိတူ၊ ရ၍။
ပရိဘုဉ္ဇာမ၊ သုံးဆောင်ရပါလို့ကုန်၏။

“ပတ္တိဒါန”

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ
ပုညဘာဂံ၊ ဤအစာအာဟာရ အလှူကုသိုလ်၏ အဘို့ကို။
သဗ္ဗသတ္တာနံ၊ မိဘဆရာ ဉာတကာနှင့် ချစ်စွာမိတ်ဆွေ ရှစ်ထွေ
ပိုင်သ ယမရာဇာ ကိုယ်မှစောင့်ကြပ် ကိုယ်စောင့်နတ်ပြင်
လူ့ခွင်တလွှား မြို့ရွာများ၌ စောင့်ငြားမြဲစွာ သမ္မာဒေဝ
မည်ရထင်ရှား နတ်အများကို ရှေ့သွားလက်ဦး အမှူးထား၍
ဘုံသုံးပါးတွင် ကျင်လည်ကြတောင်း အလုံးစုံသော သတ္တဝါ
အပေါင်းတို့အား။ ဒေမ၊ အညီအမျှ ပေးဝေငှပါကုန်၏။

* လက်သည်းကွင်း နေရာများ၌ သင့်ရာ အလှူခံများကို
ထည့်ပါ။

- (၁) အာယသ္မတော၊ အရှင်ဘုရားအား။
- (၂) အာယသ္မန္တာနံ၊ အရှင်ဘုရားတို့အား။
- (၃) သံဃဿ၊ သံဃာတော်အား။
- (၄) မနုဿာနံ၊ လူတို့အား၊ စသည်....

(၂) ပါနဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ပါနဒါနဿ၊ အဖျော်ယမကာ အလှူ၏။ ဖလာနံ၊ လောကုတ်လောကီ နှစ်လီသော အကျိုးတို့ကို။ ဣစ္ဆန္တော၊ အလိုရှိကြပါကုန်သည်။ ပတ္တယန္တော၊ တောင့်တကြပါကုန်သည်။ ဟုတော၊ ဖြစ်၍။ ဣမခနိ ပါနာနံ၊ ဤအဖျော်ယမကာတို့ကို။ (ပဋိဂ္ဂါဟကာနံ) အလှူခံ ပုဂ္ဂိုလ်တို့အား။ ဒေမ၊ ပေးလှူပါကုန်၏။

“ပတ္တနာ”

ဣမိနာ ပါန ဒါနေန၊
 ပါနပ္ပလေ ဘဝါဘဝေ၊
 လဘိတော ပရိဘုဉ္ဇာမ၊
 ဝိမုတ္တိရသ မန္တိမေ။ (၃)

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ ပါနဒါနေန၊ ဤအဖျော်ယမကာကို ပေးလှူခြင်းကြောင့်။ ဘဝါဘဝေ၊ နိဗ္ဗာန်မရသေးသမျှ ဘဝငယ်ကြီး အသီးသီး၌။ ပါနပ္ပလေ၊ အဖျော်ယမကာ အလှူ၏ လောကီအကျိုးတို့ကို။ လဘိတော၊ ရ၍။ ပရိဘုဉ္ဇာမ၊ သုံးဆောင်ရပါလိကုန်၏။ အန္တိမေ၊ အဆုံးစွန်သော ဘဝ၌။ ဝိမုတ္တိရသံ၊ အရဟတ္တဖိုလ်တည်းဟူသော အရသာကို။ လဘိတော၊ ရ၍။ ပရိဘုဉ္ဇာမ၊ သုံးဆောင်ရပါလိကုန်၏။

“ပတ္တိဒါန”

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ ပုညဘာဂံ၊ ဤအဖျော်ယမကာ အလှူကုသိုလ်၏ အဘို့ကို။ သဗ္ဗသတ္တာနံ၊ မိဘဆွေညာ ချစ်စွာမိတ်ဆွေ ရှစ်ထေ့ပိုင်သ ယမရာဇာ ကိုယ်မှစောင့်ကြပ် ကိုယ်စောင့်နတ်နှင့် အိမ်စောင့် နတ်ပြင် လူ့ခင်မြို့ရွာ မြဲစွာစောင့်ကြ ဘုမ္မဒေဝ ရုက္ခဒေဝ၊ အာကာသနတ် အထူးမှတ်၍ ဖြစ်ရပ်များစွာ စကြဝဠာအနန္တ ကြည်လည်ကြတောင်း အလုံးစုံသော သတ္တဝါအပေါင်းတို့အား။ ဒေမ၊ အမျှ အမျှ ပေးဝေငှပါကုန်၏။

“မူလအဖျော် (၈) မျိုး”

- (၁) အဗ္ဗပါန-သရက်သီး ဖျော်ရည်၊
- (၂) ဇမ္ဗုပပါန-သပြေသီး ဖျော်ရည်၊
- (၃) စောစပါန-အစေ့ ပါသော တောငှက်ပျောသီး ဖျော်ရည်၊
- (၄) မောစပါန-အစေ့ မပါသော အိမ်ငှက်ပျောသီး ဖျော်ရည်၊
- (၅) မဇ္ဈကပါန-သစ်မည်စည်သီး ဖျော်ရည်၊
- (၆) မုဒ္ဒိကပါန-မုဒရက် (သပြက်)သီး ဖျော်ရည်၊
- (၇) သာလူကပါန-ကြာဥ ကြာဖု ကြာစွယ် ဖျော်ရည်၊
- (၈) ဖာရသကပါန-ဖက်သက်တရော်သီး ဖျော်ရည်။

ဤမူလ ဖျော်ရည် ရှစ်မျိုးနှင့်တကွ တိလပ်ရည်၊ ကြံရည်၊ ရှောက်၊ သံပုရာ၊ မန်ကျည်းသီး စသော အနုလောမ ဖျော်ရည် များကို ရဟန်းသာမဏေ၊ သီလရှင်၊ လူဥပုသ်သည်တို့ နေ့လယ်အခါ မှတ်သိပ်ဆာလောင်မှု ဖြစ်ပေါ်လာပါက သောက်နိုင်ပါသည်။

မီးဖြင့်ချက်မှု မအပ်

“ဣမာနိ အဠုပါနာနိ သိတာနိပိ အာဒိစ္စပါကာနိပိ ဝဇ္ဇန္တိ၊ အဂ္ဂိပါကာနိ န ဝဇ္ဇန္တိ”

(ဘေသဇ္ဇက္ခန္ဓကဋကဏ္ဍ)

အဖျော် ယမကာ ပြုလုပ်ရာ၌ အစိမ်း သက်သက်လည်း အပ်၏၊ နေဖြင့် ချက်လည်း အပ်သည်၊ မီးဖြင့်ချက်မှု မအပ်။

* အဖျော်ပြုလုပ်နည်းမှစ၍ အကျယ်ကို အခြေခံ ဘာသာရေး ကျမ်းစာတွင် ရှုလေတော့။

(၃) ဝတ္ထဒါန-ရေစက်ချ

“ဒါနံ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဝတ္ထဒါနဿ၊ အဝတ်အထည် အလှူ၏။ ဖလာနိ၊ လောကုတ်လောကီ နှစ်လိုသော အကျိုးတို့ကို။ ဣစ္ဆန္တော၊ အလိုရှိကြပါကုန်သည်။ ပတ္ထယန္တော၊ တောင့်တကြပါကုန်သည်။ ဟုတော၊ ဖြစ်၍။ ဣမာနိ ဝတ္ထာနိ၊ ဤအဝတ်အထည်တို့ကို။ (ပဋိဂ္ဂါဟကဏ္ဍနံ) အလှူခံ ပုဂ္ဂိုလ်တို့အား။ ဒေမံ၊ ပေးလှူပါကုန်၏။

“ပတ္တနာ”

ဣမိနာ ဝတ္ထဒါနေန၊
ဝတ္ထပ္ပလေ ဘဝဘဝေ၊
လဘိတော ပရိဘုဉ္ဇာမ၊
ဝိမုတ္တိရသ မန္တိမေ။ (၃)

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ
ဝတ္ထဒါနေန၊ ဤအဝတ်အထည်တို့ကို ပေးလှူခြင်းကြောင့်။
ဘဝါဘဝေ၊ ဖြစ်လေသမျှ ဘဝငယ်ကြီးအသီးသီး၌။ ဝတ္ထပ္ပလေ၊
အဝတ်အထည်အလှူ၏ လောကီအကျိုးတို့ကို။ လဘိတော၊ ရ၍။
ပရိဘုဉ္ဇာမ၊ သုံးဆောင်ရပါလို့ကုန်၏။ အန္တိမေ၊ အဆုံးစွန့်သော
ဘဝ၌။ ဝိမုတ္တိရသံ၊ အဟရတ္တဖိုလိတည်းဟူသော အရသာကို။
လဘိတော၊ ရ၍။ ပရိဘုဉ္ဇာမ၊ သုံးဆောင်ရပါလို့ကုန်၏။

“ပတ္တိဒါန”

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ
ပုညဘာဂံ၊ အဝတ်အထည် အလှူကုသိုလ်၏ အဘို့ကို။ သဗ္ဗ
သတ္တာနံ၊ ပုဗ္ဗပေတာ ဆွေညာမိတ်ဆွေ ရှစ်တွေပိုင်သ ယမရာဇာ
ကိုယ်မှစောင့်ကြပ် ကိုယ်စောင့်နတ်ပြင် လူ့ခင်မြို့ရွာ မြို့စွာ
စောင့်ကြ ဘုမ္မဒေဝ ရုက္ခဒေဝ၊ အာကာသနတ် အထူး
မှတ်၍ ဖြစ်ရပ်များစွာ စကြဝဠာအနှံ့ ကြည်လည်ကြတောင်း
အလုံးစုံသော သတ္တဝါအပေါင်းတို့အား။ ဒေမ၊ ညီတူညီမျှ
ပေးဝေငှပါကုန်၏။

(၄) ယာနဒါန ရေဝက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ယာနဒါနဿ၊ ယာဉ်အလှူ၏။ ဖလ္လာနိ၊ လောကုတ်လောကီ နှစ်လီသောအကျိုးတို့ကို။ ဣစ္ဆန္တော၊ အလိုရှိကြကုန်ပါသည်။ ပတ္တယန္တော၊ တောင့်တ ကြပါကုန်သည်။ ဟုတော၊ ဖြစ်၍။ (ဣမံ ယာနံ) ဤယာဉ်ကို။ (ဣမာနိ ယာနာနိ) ဤယာဉ်တို့ကို။ (ပဋိဂ္ဂဟကာနံ) အလှူခံပုဂ္ဂိုလ်တို့အား။ ဒေမ၊ ပေးလှူပါကုန်၏။

“ပတ္တနာ”

ဣမိနာ ယာနဒါနေန၊
ယာနပ္ပလေ ဘဝါဘဝေ၊
လဘိတော ပရိဘုဉ္ဇာမ၊
မဂ္ဂင်ယာန မန္တိမေ။ (၃)

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ ယာနဒါနေန၊ ဤသဒ္ဓါပေါ်ထူယာဉ်အလှူကြောင့်။ ဘဝါဘဝေ၊ ဖြစ်လေသမျှ ဘဝငယ် ဘဝကြီး၌။ ယာနပ္ပလေ၊ ယာဉ်အလှူ၏ လောကီအကျိုးတို့ကို။ လဘိတော၊ ရ၍။ ပရိဘုဉ္ဇာမ၊ သုံးဆောင်ရ ပါလိုကုန်၏။ အန္တိမေ၊ အဆုံးစွန်သောဘဝ၌။ မဂ္ဂင်ယာနံ၊ မဂ္ဂင်ရထားတည်းဟူသောယာဉ်ကို။ လဘိတော၊ ရ၍။ ပရိဘုဉ္ဇာမ၊ သုံးဆောင်ရပါလိုကုန်၏။

“ပတ္တိဒါန”

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ ပုညဘာဂံ၊ ဤယာဉ်အလှူကုသိုလ်၏အဘို့ကို။ သဗ္ဗသတ္တာနံ၊ မိဘ ဆရာ ဉာတကာနှင့် ချစ်စွာမိတ်ဆွေ ရှစ်ထွေပိုင်သ ယမရာဇာ ဘုမ္မာဒေဝ ရုက္ခဒေဝ၊ အာကာသနတ် အထူးမှတ်၍ ဖြစ်ရမီ များစွာ စကြဝဠာအနန္တ ကြည်လည်ကြတောင်း သတ္တဝါ အပေါင်းတို့အား။ ဒေ၊ ထပ်ထူထပ်မျှ ပေးဝေငှ ပါကုန်၏။

“ယာဉ်အလှူ”

*ဆတ္တုပါဟန ကတ္တရယဉ္ဇိ မဉ္ဇူပိဌာနံ ဒါယကော၊
ယော စ မဂ္ဂံ သောဓေတိ၊ နိဿေဏိံ ကရေတိ၊ သေတုံ
ကရေတိ၊ နာဝံ ပဋိယာဒေတိ၊ သဗ္ဗောပိ ယာနဒေါဝ
ဟေတိ။

(သံယုတ်အဋ္ဌကထာ)

ထီး၊ ဘိနပ်၊ တောင်ဝှေး၊ ညောင်စောင်း၊ ကိုတင်၊ အင်းပျဉ်၊
ကုလားထိုင်၊ ထိုင်ခုံ၊ တန်းလျားတို့ကို ပေးလှူခြင်း၊ လမ်းခရီးကို
သုတ်သင်ရှင်းလင်း လမ်းပြင် လမ်းခင်းခြင်း၊ လှေကားပြုလုပ်
လှူဒါန်းခြင်း၊ တံတားခင်း တံတားဆောက်ခြင်း၊ လှေ၊ သင်္ဘော၊
ဖောင် ပြုလုပ်စီရင်လှူဒါန်းခြင်း ဤအလုံးစုံသည် ယာဉ်အလှူပင်
ဖြစ်၏။

ယခုကာလ ကား၊ မီးရထား၊ လေယာဉ် အခမဲ့လက်မှတ်
များ လှူဒါန်းခြင်းသည်လည်း ယာဉ်အလှူပင်။

* ဤ၌ သုတ္တန်ဒါန လူတို့နှင့်လည်းဆက်ဆံ၍ ယာဉ်အားလုံး
ကိုယူ။

* ယာနံ ဟတ္ထာဒိ အန္တမသော ဥပါဟနံ ဥပါဒါယ (ဋီ)

“မဇာပိယာဉ်”

“န ဟတ္ထိယာနံ သဏေဿ ကပ္ပတိ”

“န အဿယာနံ န ရထေန ယာတုံ”

ဟု လာရှိသောကြောင့် ဆင်ယာဉ်၊ မြင်းယာဉ်၊ မြင်းရထား၊
လွဲချား၊ ဆိုက်တဲ၊ နွားလှည်း၊ ထမ်းစဉ်၊ ၎င်းယာဉ်အားလုံးပင်
“ဂိလာန” မဟုတ်ဘဲ၊ ရဟန်း၊ သာမဏေတို့ မစီးအပ်။

“ကုတင် ၂-မျိုး ခံပုံ”

“ကပ္ပိယမဉ္ဇော သမ္ပုဋ္ဌိစိတဗ္ဗာတိ ‘သံသံဿ ဒေမာ’ တိ
ဒိန္နံ သန္ဓာယ ဝုတ္တံ၊ သစေ ပန ‘ဝိဟာရဿ’ ဒေမာ’ တိ
ဝဒန္တိ သုဝဏ္ဏရဇတမယာဒိ အကပ္ပိယမဉ္ဇေပိ သမ္ပုဋ္ဌိစိတံ
ဝဋ္ဋတိ”

(သာရတ္ထဒီကာ)

ရှေ့ ငွေ့၊ ရတနာ မစီခြယ်သော ကပ္ပိယ ညောင်စောင်း
ကုတင်များကို သံသိက၊ ဂဏိက၊ ပုဂ္ဂလိက နှစ်သက်သလို
လှူဒါန်း တိုက်ရိုက် အလှူခံနိုင်သည်။ ရှေ့ချကုတင်၊ ငွေ့ပြား
ဇာပ်တုတင် ကျောက်မျက်ရတနာစီခြယ်သော အကပ္ပိယ ကုတင်
များကို “ဝိဟာရဿ ဒေမာ” ကျောင်းအား လှူဒါန်းပါကုန်၏ဟု
ရေစက်ချ အလှူခံရမည်။

(၅) မာလာဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ မာလာဒါနဿ၊ ပန်းအလှူ၏။ ဖလာနိ၊ လောကုတ် လောကီ နှစ်လီသော အကျိုးတို့ကို။ ဣစ္ဆန္တ၊ အလိုရှိ ကြပါကုန်သည်။ ပတ္တယန္တ၊ တောင့်တကြပါကုန်သည်။ ဟုတု၊ ဖြစ်၍။ (ဣမံ မာလံ) ဤပန်းကို။ (ဣသ မာလာ) ဤပန်းတို့ကို။ (ပဋိဂ္ဂဟဏာနံ) အလှူခံပုဂ္ဂိုလ်တို့အား။ ဒေမ၊ ပေးလှပါကုန်၏။

“ပတ္တနာ”

ဣမိနာ မာလာဒါနေန၊
မာလာဖလေ ဘဝါဘဝေ၊
လဘိတုာ ပရိဘုဉ္ဇာမ၊
ဝိမုတ္တိမာလ မန္တိမေ။ (၃)

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ မာလာဒါနေန၊ ဤလှပတင့်ဆန်း ပန်းအလှူကြောင့်။ ဘဝါဘဝေ၊ ဖြစ်လေသမျှ ဘဝငယ်ကြီး အသီးသီး၌။ မာလာဖလေ၊ ပန်းအလှူ၏ လောကီအကျိုးတို့ကို။ လဘိတုာ၊ ရ၍။ ပရိဘုဉ္ဇာမ၊ သုံးဆောင်ရပါလိုကုန်၏။ အန္တိမေ၊ အဆုံးစွန်သောဘဝ၌။ ဝိမုတ္တိမာလံ၊ အရဟတ္တဖိုလ် တည်းဟူသော ပန်းကို။ လဘိတုာ၊ ရ၍။ ပရိဘုဉ္ဇာမ၊ သုံးဆောင်ရပါလိုကုန်၏။

“ပတ္တိဒါန”

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ ပုညဘာဂံ၊ အလှူ ကုသိုလ်၏ အဘို့ကို။ သဗ္ဗသတ္တာနံ၊ မိဘ ဆွေညာ ချစ်စွာမိတ်ဆွေ ရှစ်ထွေပိုင်သ ယမရာဇာ ဤမြို့ရွာ၌ မြို့စွာစောင့်ကြ ဘုမ္မဒေဝ ရုက္ခဒေဝ၊ တဖြာထိုမှ ဓတရဋ္ဌ၊ ဝိရုဋ္ဌက၊ ဝိရူပက္ခ၊ ကုဒေဝရဟ၊ ဒေဝရာဇာ နတ်ရွာပိုင်နင်း သိကြားမင်းကို အမှူးထား၍ လုံးစုံများစွာ သတ္တဝါအပေါင်း တို့အား။ ဒေမ၊ အညီအမျှ ပေးဝေငှပါကုန်၏။

* ဘုရားလူရန် ပြုလုပ်ထားသော ရွှေပန်း၊ ငွေပန်းများကို (ဣမံ သုဝဏ္ဏမာလံ) ဤရွှေပန်းကို။ (ဣမံ ရတတမာလံ) ဤငွေပန်းကို။ ဗုဒ္ဓဿ-ဒေမ-ဟု ပြင်ထည့်ကြပါ။ ပန်းချီ ပန်း၊ စက္ကူပန်း၊ သယံဇာတ-သစ်ပင်မျိုးစုံမှ ပွင့်သောပန်း အားလုံးပင် ပန်းဒါန၌ ရေစက်ချပါလေ။

(၆) ဂန္ဓဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဂန္ဓ ဒါနဿ၊ နံသာအလှူ၏။ ဖလာနိ၊ လောကုတ်လောကီ နှစ်လို သော အကျိုးတို့ကို။ ဣစ္ဆန္တ၊ အလိုရှိကြပါကုန်သည်။ ပတ္တယန္တ၊ တောင့်တကြပါကုန်သည်။ ဟုတွာ၊ ဖြစ်၍။ ဣမေ ဂန္ဓေ၊ ဤနံသာတို့ကို။ (ပဋိဂ္ဂါဟကာနံ) အလှူခံပုဂ္ဂိုလ် တို့အား။ ဒေမ၊ ပေးလှူပါကုန်၏။

“ပတ္တနာ”

ဣမိနာ ဂန္ဓဒါနေန၊
ဂန္ဓပ္ပလေ ဘဝါဘဝေ၊
လဘိတုာ ပရိဘုဉ္ဇာမ၊
ဝိမုတ္တိဂန္ဓ မန္တိမေ။ (၃)

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ
ဂန္ဓဒါနေန၊ ဤမွေးကြိုင် သင်းကြူ နံသာ အလှကြောင်။
ဘဝါဘဝေ၊ ဖြစ်လေသမျှ ဘဝငယ်ကြီး အသီးသီး၌။
ဂန္ဓပ္ပလေ၊ နံသာအလှ၏ လောကီအကျိုးတို့ကို။ လဘိတုာ၊
ရ၍။ ပရိဘုဉ္ဇာမ၊ သုံးဆောင်ရပါလိုကုန်၏။ အန္တိမေ၊ အဆုံးစွန်
သောဘဝ၌။ ဝိမုတ္တိဂန္ဓ၊ အရဟတ္တဖိုလ် သီလတည်းဟူသော
နံသာကို။ လဘိတုာ၊ ရ၍။ ပရိဘုဉ္ဇာမ၊ သုံးဆောင်ရပါလို
ကုန်၏။

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ
ပုညဘာဂံ၊ ဤနံသာအလှ ကုသိုလ်၏ အဘို့ကို။ သဗ္ဗသတ္တာနံ၊
မိဘဆရာ ဉာတကာနှင့် ချစ်စွာမိတ်ဆွေ ရှစ်တွေပိုင်သ ယမ
ရာဇာ ဘုမ္မာဒေဝ ရံက္ခဒေဝါ အာကာသနတ် အထူးမှတ်၍
ဖြစ်ရပ်များစွာ သတ္တဝါ အားလုံးတို့အား။ ဒေမ၊ ထပ်တူထပ်မျှ
ရကြပါစေ အမျှဝေပါကုန်၏။

“နံ့သာ (၁၀) မျိုး”

- (၁) ကာဠာနုသာရိယာဒိ-မူလဂန္ဓော၊
ကရမက် စသည်တို့၏-အမြစ်နံ့သာ၊
(ကရမက်ကို စန္ဒကူးနက်ဟုလည်း ခေါ်၏။)
- (၂) စန္ဒနာဒိ-သာရဂန္ဓော၊
စန္ဒကူး ဖြူနီ စသည်တို့၏-အနှစ်နံ့သာ၊
(စန္ဒကူးဖြူကား နံ့သာဖြူ၊ စန္ဒကူးနီကား နံ့သာနီ
တည်း။)
- (၃) သရဇ္ဈာဒိ-ဖေဂ္ဂဂန္ဓော၊
ထင်းရူး စသည်တို့၏ အကာနံ့သာ။
- (၄) လဝင်္ဂါဒိ-တစဂန္ဓော၊
လေးညှင်း စသည်တို့၏ အခေါက်နံ့သာ။
- (၅) ကပိဠာဒိ-ပပဋိကဂန္ဓော၊
သီး၊ သနပ်ခါး စသည်တို့၏ အပွေးနံ့သာ။
- (၆) သဇ္ဇာဒိ-ရသဂန္ဓော၊
အင်ကြင်း စသည်တို့၏ အရည်နံ့သာ။
- (၇) တမာလာဒိ-ပတ္တဂန္ဓော၊
ပန်းညှိ စသည်တို့၏ အရွက်နံ့သာ။
- (၈) နာဂ၊ ကုက္ကိုမာဒိ-ပုပ္ဖဂန္ဓော၊
ကံ့ကော်၊ ကံ့ကမံ စသည်တို့၏ အပွင့်နံ့သာ။

- (၉) ဇာတိဖလဒါန-ဖလဂန္ဓော၊
ဇာတိပ္ပိုလ် စသည်တို့၏ အသီးနှံသာ။
- (၁၀) သဗ္ဗထာ ဂန္ဓဘာဝတေ-ဂန္ဓဂန္ဓော၊
အခြင်းခပ်သိမ်း အနှံ၏အဖြစ်ကြောင့် အနှံ နှံသာ။
(သရတ္ထဋီကာ)

(၇) ဝိလေပနဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ ထပည့်တော်တို့သည်။ ဝိလေပနဒါနဿ၊ နှံသာပျောင်းအလှ၏။ ဖလာနိ၊ လောကုတ်လောကီနှစ်လီသော အကျိုးတို့ကို။ ဣစ္ဆန္တာ၊ အလိုရှိကြပါကုန်သည်။ ပတ္တယန္တာ၊ တောင့်တကြပါကုန်သည်။ ဟုတော၊ ဖြစ်၍။ ဣမာနိ ဝိလေပနာနိ၊ ဤနှံသာပျောင်းတို့ကို။ (ပဋိဂ္ဂဟကာနံ) အလှခံပုဂ္ဂိုလ်တို့အား။ ဒေမ၊ ပေးလှပါကုန်၏။

“ပိတ္တနာ”

ဝဏ္ဏကဒါနေနာ နေန၊
ဇာတိယံ ဝဏ္ဏကပ္ပလေ၊
လဘိတော ပရိဘုဉ္ဇာမ၊
ဝဏ္ဏကာမတ မန္တိမေ။

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ အနေန၊ ဝဏ္ဏကဒါနေန၊ မွေးပျံ့သင်းကြ။ ဤနှံသာပျောင်းအလှကြောင့်။ ဇာတိယံ၊ ဖြစ်တိုင်းသောဘဝ၌။ ဝဏ္ဏကပ္ပလေ၊ နှံသာပျောင်း

အလှူ၏ လောကီအကျိုးတို့ကို။ လဘိတူ၊ ရ၍။ ပရိဘုဉ္ဇာမ၊
သုံးဆောင်ရပါလိုက်နံ၏။ အန္တိမေ၊ အဆုံးစွန်သော ဘဝ၌။
အမတဝဏ္ဏကံ၊ အမြိုက်နံသာပျောင်းကို။ လဘိတူ၊ ရ၍။
ပရိဘုဉ္ဇာမ၊ သုံးဆောင်ရပါလိုက်နံ၏။

“ပတ္တိဒါန”

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တဝနံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ
ပုညဘာဂံ၊ ဤနံသာပျောင်း အလှူကုသိုလ်၏ အတို့ကို။ သဗ္ဗ
သတ္တဝနံ၊ မိဘနှစ်ဖြာ ဉာတကာနှင့် ချစ်စွာမိတ်ဆွေ ပုဗ္ဗေပေတ
ယမရာဇာ ဘုမ္မာဒေဝ ရုက္ခဒေဝ၊ အာကာသနတ် အထူးမှတ်၍
ဖြစ်ရပ်များစွာ စကြဝဠာအနန္တ ကြည်လည်ကြတောင်း အလုံး
စုံသော သတ္တဝါအပေါင်းတို့အား။ ဒေမ၊ ထပ်တူထပ်မျှ ပေးဝေ
ငှပါကုန်၏။

(ဂ) သေယျာဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ သေယျာ
ဒါနဿ၊ အိပ်ရာနေရာ အလှူ၏။ ဖလာနိ၊ လောကုတ်လောကီ
နှစ်လီသော အကျိုးတို့ကို။ ဣစ္ဆန္တံ၊ အလိုရှိကြပါကုန်သည်။
ပတ္တယန္တံ၊ တောင့်တကြပါကုန်သည်။ ဟုတူ၊ ဖြစ်၍။
(ဣမံ သေယျံ) ဤအိပ်ရာနေရာကို။ (ဣမာ သေယျာ) ဤအိပ်
ရာနေရာတို့ကို။ (ပဋိဂ္ဂါဟကာနံ) အလှူခံပုဂ္ဂိုလ်တို့အား။ ဒေမ၊
ပေးလှူပါကုန်၏။

“ဝတ္ထိနာ”

ဣမိနာ သေယျာဒါနေန၊
သေယျာဖလေ ဘဝါဘဝေ၊
လဘိတွာ ပရိဘုဉ္ဇာမ၊
အမတသေယျ မန္တိမေ။ (၃)

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ သေယျာဒါနေန၊ ဤအိပ်ရာနေရာကို ပေးလှူခြင်းကြောင့်။ ဘဝါဘဝေ၊ ဖြစ်လေသမျှ ဘဝငယ်ကြီး အသီးသီး၌။ သေယျာ ဖလေ၊ အိပ်ရာနေရာအလှူ၏ လောကီအကျိုးတို့ကို။ လဘိတွာ၊ ရ၍။ ပရိဘုဉ္ဇာမ၊ သုံးဆောင်ရပါလို့ကုန်၏။ အန္တိမေ၊ အဆုံး စွန့်သောဘဝ၌။ အမတသေယျ၊ အမြှိုက် အိပ်ရာ နေရာကို။ လဘိတွာ၊ ရ၍။ ပရိဘုဉ္ဇာမ၊ သုံးဆောင်ရပါလို့ကုန်၏။

“ပတ္တိဓါန”

“ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ ပုညဘာဂံ၊ ဤအိပ်ရာနေရာ အလှူကုသိုလ်၏ အဘို့ကို။ သဗ္ဗ သတ္တာနံ၊ ပုဗ္ဗပေတာ ဆွေညာမိဘ ချစ်လှမိတ်ဆွေ ရှစ်ထွေ ပိုင်သ ယမရာဇာ ဘုမ္မာဒေဝ ရုက္ခဒေဝါ အာကာသနတ် အထူးမှတ်၍ ဖြစ်ရပ်များစွာ သတ္တဝါ အားလုံးတို့အား။ ဒေမ၊ ထပ်တူထပ်မျှ ပေးဝေငှပါကုန်၏။

* သေယျာမဉ္ဇာဒိ၊ သေယျာဂဟဏေန စေတ္ထ အာသနဗ္ဗိ ဂဟိတံ။ (၉)

“သေယျ (၁၀) မျိုး”.

“သေယျနာမ ဘိသိ စိမိလိကာ ဥတ္တရတ္တရဏံ ဘူမတ္တရဏံ တဒ္ဓိကာ စမ္မခဏ္ဍော နိသီဒနံ ပစ္စတ္တရဏံ တိဏသန္တာရော ပဏ္ဏသန္တာရော”။

(ပါစိတ်ပါဠိတော်)

- (၁) ဘိသိ၊ ဘုံလျှို (ကုတင် အင်းပျဉ်ပေါ်၌ ခင်းသော အစာသွတ် မွှေ့ရာခေါ် အခင်းတည်း)
- (၂) စိမိလိကာ၊ ပုဆိုးကြမ်းအခင်း (အင်္ဂတေဖြင့် အပြေ အပြစ်ပြုထားသော သမံတလင်းပေါ်၌ ခင်းရန် ပုဆိုးကြမ်းတို့ကို ထပ်ချုပ်ပြုလုပ်ထားသော အခင်းတည်း)
- (၃) ဥတ္တရတ္တရဏ၊ အပေါ်လွှမ်းအခင်း (ကုတင် အင်းပျဉ်ပေါ်၌ ခင်းသော ခင်းနှီးတည်း)
- (၄) ဘူမတ္တရဏ၊ မြေအခင်း (မြေ၌ခင်းသော နှီးကြောဖျာ၊ ကျူဖျာ၊ သင်ဖြူးစသည်)
- (၅) တဒ္ဓိကာ၊ သပေါ့အခင်း (ထန်းရွက်၊ လျှော်မျှင်တို့ကို ရက်လုပ်သော အခင်းတည်း)
- (၆) စမ္မခဏ္ဍ၊ စမ္မခဏ်၊ သားရေပိုင်းအခင်း (ခြင်္သေ့ရေ၊ သစ်ရေ၊ ကျားရေ၊ နွားရေ၊ ဆိတ်ရေ စသည်တို့တွင် အမှတ်မရှိသော သားရေ အခင်းတည်း)
- (၇) နိသီဒန၊ နိသီဒိုင်အခင်း (နေကထိုင် အမြိတ်အဆာရှိ အခင်း)
- (၈) ပစ္စတ္တရဏ၊ အိပ်ရာအခင်း (အိပ်ရာခင်းသော အဝတ် ကော်ဇောအခင်းများ)

(၉) တိဏသန္တာရ၊ မြက်အခင်း (အမှတ်မရှိသော မြက်တို့ အခင်း)

(၁၀) ပဏ္ဏသန္တာရ၊ သစ်ရွက်အခင်း (အမှတ်မရှိသော သစ်ရွက်တို့ကို ပြုအပ်သောအခင်း)

* သေနာသန ပရိဘောဂ၌ အရေအားလုံးပင် အပ်သည့် သွားရာဆောင်မှု၌ သားရဲရေမျှား မအပ်။

(၉) အာဝသထဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ အာဝသထဒါနဿ၊ ဇရပ်၊ တန်ဆောင်း၊ အိမ်၊ ကျောင်း အလှူ၏။ ဖလာနိ၊ လောကုတ်လောကီ နှစ်လီသော အကျိုးတို့ကို။ ဣစ္ဆန္တာ၊ အလိုရှိကြပါကုန်သည်။ ပတ္တယန္တာ၊ တောင့်တကြပါကုန်လည်။ ဟုတွာ၊ ဖြစ်၍။ (ဣမံ အာသဝထံ၊ ဤဇရပ်ကို၊ ဤတန်ဆောင်းကို၊ ဤအိမ်ကို၊ ဤကျောင်းကို။ (ပဋိဂ္ဂဟကာနံ) အလှူခံပုဂ္ဂိုလ်တို့အား။ ဒေမ၊ ပေးလှူပါကုန်၏။

“ပတ္တနာ”

ဣမိနာ သရဒါနေန၊
သရပ္ပလေ ဘဝါဘဝေ၊
လဘိတွာ ပရိဘူဉာမ၊
အမတဃရ မန္တိမေ။ (၃)

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ
 သရဒါနေန၊ (ဤဇရပ်) (ဤတန်ဆောင်း) (ဤအိမ်)
 (ဤကျောင်း)ကို ပေးလှူရခြင်းကြောင့်။ ဘဝါဘဝေ၊ ဖြစ်လေ
 သမျှ ဘဝငယ်ကြီး အသီးသီး၌။ သံရပ္ပလေ၊ (ဇရပ်အလှူ)
 (တန်ဆောင်းအလှူ) (အိမ်အလှူ) (ကျောင်းအလှူ)၏ လောကီ
 အကျိုးတို့ကို။ လဘိက္ခာ၊ ရ၍။ ပရိဘုဉ္ဇာမ၊ သုံးဆောင်ရပါ
 လိုကုန်၏။ အန္တိမေ၊ အဆုံးစွန်သော ဘဝ၌။ အမတသရံ၊
 အမြှိုက်နေအိမ်ကို။ လဘိက္ခာ၊ ရ၍။ ပရိဘုဉ္ဇာမ၊ သုံးဆောင်
 ရပါလိုကုန်၏။

“ပတ္တိဒါန”

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ
 ပုညဘာဂံ၊ ဤ(ဇရပ်အလှူ) (တန်ဆောင်းအလှူ) (အိမ်အလှူ)
 (ကျောင်းအလှူ) ကုသိုလ်၏ အဘို့ကို။ သဗ္ဗသတ္တာနံ၊ အမိအဖ၊
 ဆရာသမား၊ အဘိုးအဘွား၊ ယခုရောက်ရှိသော ပရိသတ်၊
 ငရဲသေဌ်နင်း ယမမင်း၊ ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊
 ြံစောင့်နတ်၊ ရွာစောင့်နတ်၊ သာသနာတော်စောင့်နတ်တို့ကို
 အမှူးထား၍ လုံးစုံများစွာ သတ္တဝါ အပေါင်းတို့အား။
 ဒေမ၊ ထပ်တူထပ်မျှ ပေးဝေငှပါကုန်၏။

* လက်သည်းကွင်း နေရာများ၌ သင့်ရာထည့်ရန်။

(၁၀) ပဒီပေယျဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ပဒီပေယျဒါနဿ၊ (ဆီမီး) (ဓာတ်မီး) (လျှပ်စစ်မီး) အလှူ၏။ ဗလဒနိ၊ လောကုတ် လောကီ နှစ်လီသော အကျိုးတို့ကို။ ဣစ္ဆန္တ၊ အလိုရှိကြပါကုန်သည်။ ပတ္တယန္တ၊ တောင့်တကြပါကုန်သည်။ ဟုတု၊ ဖြစ်၍။ ဣမံ ပဒီပေယျံ၊ ဤ(ဆီမီး) (ဓာတ်မီး) (လျှပ်စစ်မီး)ကို။ (ပဋိဂ္ဂဟကာနံ) အလှူခံပုဂ္ဂိုလ်တို့အား။ ဒေမ၊ ပေးလှူပါကုန်၏။

“ပတ္တနာ”

ဣမိနာ ဒီပဒါနေန၊
ဒီပပူလေ ဘဝါဘဝေ၊
လဘိတုာ ပရိဘုဉ္ဇာမ၊
ဒိဗ္ဗစက္ခုမိ အန္တိမေ။ (၃)

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ ဒီပဒါနေန၊ ဤ(ဆီမီး) (ဓာတ်မီး) (လျှပ်စစ်မီး)ကို ပေးလှူရခြင်းကြောင့်။ ဘဝါဘဝေ၊ ဖြစ်လေသမျှ ဘဝငယ် ဘဝကြီး၌။ ဒီပပူလေ၊ (ဆီမီး) (ဓာတ်မီး) (လျှပ်စစ်မီး) အလှူ၏ လောကီအကျိုးတို့ကို။ လဘိတုာ၊ ရ၍။ ပရိဘုဉ္ဇာမ၊ သုံးဆောင်ရပါလိုကုန်၏။ အန္တိမေ၊ အဆုံးစွန်သော ဘဝ၌။ ဒိဗ္ဗစက္ခုမိ၊ ဒိဗ္ဗစက္ခုဉာဏ်ကိုလည်း။ လဘိတုာ၊ ရ၍။ ပရိဘုဉ္ဇာမ၊ သုံးဆောင်ရပါလိုကုန်၏။

“ပတ္တိဒါန”

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ ပုညဘာဂံ၊ ဤ(ဆီမီး)(ခတ်မီး)(လျှပ်စစ်မီး)အလှူကုသိုလ်၏ အဘို့ကို။ သဗ္ဗသတ္တာနံ၊ မွေးမိ မွေးဖ ပုဗ္ဗပေတာ ဉာတကာ နှင့် ချစ်စွာမိတ်ဆွေ ရှစ်ထွေပိုင်သ ယမရာဇာ ဘုမ္မာဒေဝ ရုက္ခဒေဝ၊ အာကာသနတ် အထူးမှတ်၍ ဖြစ်ရပ်များစွာ စကြဝဠာ တည်ရာဌာန ကြည်လည်ကြတောင်း အလုံးစုံသော သတ္တဝါ အပေါင်းတို့အား။ ဒေမ၊ ထပ်တူထပ်မျှ ပေးဝေငှ ပါကုန်၏။

* စက္ခုဒေါတိ-အန္ဓကာရေ စက္ခုမန္တာနမ္ပိ ရူပ-
ဒဿနာဘာဝတော ဒီပဒေါ စက္ခုဒေါနာမ ဟောတိ၊
အနုရုဒ္ဓတ္ထေရေဝိယ ဒိဗ္ဗစက္ခုသမ္ပဒမ္ပိ လဘတိ။

(သံယုတ်အဋ္ဌကထာ)

မီးအလင်း အလှူသည် မျက်စိစောင်းခြင်း၊ ဒိဗ္ဗစက္ခု ဉာဏ်ကို ရခြင်းအကျိုးရှိသည်။

ဝိနယနယဒါန ရေစက်ချ

ဝိနည်းလာ ဒါန (၄) မျိုး

“အနုဇာနာမိ ဘိက္ခဝေ ဥပသမ္ပာဒေန္တေန စတ္တာရော နိဿယေ အာစိက္ခိတုံ”

(၁) ပိဏ္ဍိယာ လောပ ဘောဇနံ နိဿာယ ပဗ္ဗဇ္ဇာ၊ တတ္ထ တေ ယာဝဇီဝံ ဥဿာဟော ကရဏီယော၊ အတိ-
ရေကလာဘော သံဃဘတ္တံ၊ ဥဒ္ဓေသဘတ္တံ၊ နိမန္တနံ၊
သလာကဘတ္တံ၊ ပက္ခိကံ၊ ဥပေါသထိကံ၊ ပါဠိ
ပဒိကံ။

(၂) ပံသုက္ကလ စိဝရံ နိဿာယ ပဗ္ဗဇ္ဇာ၊ တတ္ထ တေ
ယာဝဇီဝံ ဥဿာဟော ကရဏီယော၊ အတိ-
ရေကလာဘော ခေါမံ၊ ကပ္ပါသိကံ၊ ကောသေယံ၊
ကမ္မလံ၊ သာဏံ၊ ဘင်္ဂံ။

(၃) ရုက္ခမူလ သေနာသနံ နိဿာယ ပဗ္ဗဇ္ဇာ၊ တတ္ထ တေ
ယာဝဇီဝံ ဥဿာဟော ကရဏီယော၊ အတိ-
ရေကလာဘော ဝိဟာရေ၊ အခုယာဂေါ၊
ပါသာဒေါ၊ ဟမ္ပိယံ၊ ဂုဟာ။

(၄) ပူတိမုတ္တ ဘေသဇ္ဇံ နိဿယ ပဗ္ဗဇ္ဇာ၊ တတ္ထ တေ
ယာဝဇ္ဇိဝံ ဥဿာဟော ကရဏိယော၊ အတိ-
ရေကလာဘော သပ္ပိ၊ နဝနီတံ၊ တေလံ၊ မဓု၊
ဗျဏိတံ။

(မဟာဝါပါဠိတော်)

- ၁။ ဘတ္တဒါန (ဆွမ်း အလှူ)
- ၂။ စိဝရဒါန (သင်္ကန်း အလှူ)
- ၃။ သေနာသနဒါန (ကျောင်း အလှူ)
- ၄။ ဘေသဇ္ဇဒါန (ဆေး အလှူ)

အားဖြင့် ဝိနည်း၌ အလှူ (၄)မျိုးတည်း။

* ထိုအလှူ (၄)မျိုး ရေစက်ချကို အစဉ်အတိုင်း ပြအံ့။

(၁၁) ဘတ္တဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဘိက္ခု၊
သာသနာ့ဝန်ထမ်း ရဟန်းတော်တို့သည်။ ဘတ္တန္တံ၊
ဆွမ်းဖြင့်။ အကိလ္လမန္တော၊ မပင်ပန်းသည်။ ဟုတု၊
ဖြစ်၍။ ဗုဒ္ဓဝစနံ၊ သုံးပုံပိဋက ပရိယတ္တိဓမ္မကို။ ဥဂ္ဂဟေတု၊
သင်ယူ၍။ သမဏဓမ္မံ၊ အကျင့် ပဋိပတ် ရဟန်းတို့၏ တရား
မြတ်ကို။ ကတု၊ ကျင့်ကြံကြိုးကုတ် အားထုတ်ခြင်းကိုပြု၍။
ဗုဒ္ဓသာသနံ၊ ဘုရားမြတ်စွာ သာသနာတော်ကို။ ပဉ္စဿ
သဟဿပရိမာဏကာလံ၊ အနှစ်ငါးထောင်အတိုင်းအရှည်ရှိသော

ကာလပတ်လုံး။ ပဝတ္ထနသမတ္တံ၊ ဖြစ်ခြင်းငှါ စွမ်းနိုင်သည်ကို။
 ကရိယန္တိ၊ ပြုကြကုန်လိမ့်လတ္တံ။ ဣတိ၊ ဤသို့။ သာသနဿ၊
 ပရိယတ္တိ သာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာ၊
 ဟူသော သုံးရပ်သော သာသနာတော်၏။ စိရဋ္ဌိတတ္ထာယ စ၊
 မြင့်ရှည် မြားမြောင် ငါးထောင် ရှည်ကြာ တည်ပါစေခြင်း
 အကျိုးငှါ ၎င်း။ ဓုဒ္ဓတ္ထာယ စ၊ ကြီးပွားပါစေခြင်းအကျိုးငှါ ၎င်း။
 ဝိရုဇ္ဈတ္ထာယ စ၊ စည်ပင်ပါစေခြင်းအကျိုးငှါ ၎င်း။ ဝေပုလ္လတ္ထာ
 ယ စ၊ ပြန့်ပြောပါစေခြင်း အကျိုးငှါ ၎င်း။ ဓမ္မိယလဒ္ဓါနိ၊
 တရားသဖြင့် ရအပ်ကုန်သော။ ကပ္ပိယာနိ၊ ရဟန်းတို့အား
 လျော်ကန် လျောက်ပတ်ကုန်သော။ ဣမာနိ ဘတ္တာနိ၊ ဤဆွမ်း
 တို့ကို။ (ဘိက္ခုနံ) သာသနာ့စန့်ထမ်း ရဟန်းတော်တို့အား။
 ဒေမ၊ ပေးလှူပါကုန်၏။

တုဗ္ဗေ၊ အရှင်ဘုရားတို့သည်။ ဣမာနိ ဘတ္တာနိ၊ ဤဆွမ်း
 တို့ကို။ ယထာရူပိ၊ အလို့တော်ရှိတိုင်း။ ပရိဘုဉ္ဇိတော၊ ဘုဉ်းပေး
 သုံးဆောင်တော်မူကြ၍။ သမဏကမ္မံ၊ ဗုဒ္ဓဝံစန ပို့ချသင်ကြား
 တရားအားထုတ် ရဟန်းတို့၏ အလုပ်ကို။ ယုဉ္ဇေထ၊ နေ့ညမယုတ်
 အားထုတ်တော်မူကြပါကုန်။

“ပတ္ထနာ”

ဣမိနာ ဘတ္တဒါနေန၊
 ဘတ္တပူလေ ဘဝါဘဝေ၊
 လဘိတ္တာ ပရိဘုဉ္ဇာမ၊
 အမတရသ မန္တိမေ။ (၃)

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ
ဘတ္တဒါနန၊ ဤသာသနာ့ဝန်ထမ်း ရဟန်းတော် တို့အား
ဆွမ်းကို ပေးလှူရခြင်းကြောင့်။ ဘဝါဘဝေ၊ ဖြစ်လေသမျှ
ဘဝငယ်ကြီး အသီးသီး၌။ ဘတ္တပူလေ၊ ဆွမ်းအလှူ၏-

- (၁) အသက်ရှည်ခြင်း၊
- (၂) အဆင်းလှခြင်း၊
- (၃) ချမ်းသာကြီးခြင်း၊
- (၄) ခွန်အားကြီးခြင်း၊
- (၅) ပညာကြီးခြင်း-

ဟူသော အကျိုးကို။ လဘိတွာ၊ ရ၍။ ပရိဘုဉ္ဇာမ၊ သုံးဆောင်
ရပါလိုက်၏။ အန္တိမေ၊ အဆုံးစွန်သောဘဝ၌။ အမတရသံ၊
အမြှိုက်အရသာကို။ လဘိတွာ၊ ရ၍။ ပရိဘုဉ္ဇာမ၊ သုံးဆောင်ရ
ပါလိုက်၏။

“ပတ္တိဒါန”

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်ကော်တို့သည်။ ဣမံ
ပုညဘာဂံ၊ ဤဆွမ်းအလှူကုသိုလ်၏အဘို့ကို။ သဗ္ဗသတ္တာနံ၊ မိဘ
ဆရာ ဉာတကာနှင့် ချစ်စွာမိတ်မြတ် ယခုရောက်ရှိသော ပရိ
သတ်၊ ယမမင်း၊ အစိုးရမင်း၊ ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊
အရာမစောင့်နတ်၊ မြို့စောင့်နတ်၊ ရွာစောင့်နတ်၊ တောစောင့်
နတ်၊ တောင်စောင့်နတ်၊ သာသနာတော်စောင့်၊ နတ်တို့ကို
အထူးမှတ်၍ လုံးစုံမျှားစွာ သတ္တဝါအပေါင်းတို့အား။ ဒေမ၊
ညီတူညီမျှ ပေးဝေငှပါကုန်၏။

(၁၂) * စိဝရဒါန ရေစက်ချ

“ခါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဗုဒ္ဓ
 သာသနံ၊ ဘုရားသာသနာတော်သည်။ ဘိက္ခုသံဃေ၊ ရဟန်း
 သံဃာ၌။ တိဋ္ဌတိ၊ တည်ပါ၏။ ဘိက္ခု၊ သာသနာ့ဝန်ထမ်း
 ရဟန်းတော်တို့သည်။ စိဝရေန၊ သင်္ကန်းဖြင့်။ အကိလမန္တော၊
 မပင်ပမ်းသည်။ ဟုတော၊ ဖြစ်၍။ ဗုဒ္ဓဝစနံ၊ သုံးပုံပိဋက ပရိယတ္တိ
 ဓမ္မကို။ ဥဂ္ဂဟေတော၊ သင်ယူ၍။ သမဏဓမ္မံ၊ အကျင့်ပဋိပတ်
 ရဟန်းတို့၏ တရားမြတ်ကို။ ကတော၊ ကျင့်ကြံကြိုးကုတ် အား
 ထုတ်ခြင်းကိုပြု၍။ ဗုဒ္ဓသာသနံ၊ ဘုရားသာသနာတော်ကို။
 ပဉ္စဝဿသဟဿပရိမာဏကာလံ၊ အနှစ်ငါးထောင် အတိုင်း
 အရှည်ရှိသော ကာလပတ်လုံး။ ပဝတ္တနသမတ္တံ၊ ဖြစ်ခြင်းငှာ
 စွမ်းနိုင်သည်ကို။ ကရိယန္တိ၊ ပြုကြကုန်လိမ့်လှတ္တံ။ ဣတိ၊ ဤသို့။
 သာသနဿ၊ ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓ
 သာသနာဟူသော သုံးရပ်သော သာသနာတော်၏။ စိရဋ္ဌိ
 တတ္ထာယစ၊ ငါးထောင်ရှည်ကြာ တည်ပါစေခြင်း အကျိုးငှာ
 ၎င်း။ ဝုဒ္ဓတ္ထာယစ၊ ကြီးပွားပါစေခြင်းအကျိုးငှာ၎င်း။ ဝိရဠ
 တ္ထာယစ၊ စည်ပင်ပါစေခြင်းအကျိုးငှာ၎င်း။ ဝေပုလ္လတ္ထာယစ၊
 ပြန့်ပြောပါစေခြင်း အကျိုးငှာ၎င်း။ ဓမ္မိယလဒ္ဓါနိ၊ တရားနှင့်
 အညီ ရအပ်ကုန်သော။ ကပ္ပိယာနိ၊ ရဟန်းတို့အား လျော်ကန်
 လျောက်ပတ်အပ်ကုန်သော။ ဣမာနိ စိဝရာနိ၊ ဤသင်္ကန်း
 တို့ကို။ (ဘိက္ခုနံ) သာသနာ့ဝန်ထမ်း ရဟန်းတို့အား။ ဒေမ၊
 ပေးလှူပါကုန်၏။

တုမေ့၊ အရှင်ဘုရားတို့သည်။ ဣမာနိ စိဝရာနိ၊ ဤသင်္ကန်း
တို့ကို။ ယထာရုံစိ၊ အလိုတော်ရှိတိုင်း။ ပရိဘုဉ္ဇိတော၊ ဝတ်ရုံ
သုံးဆောင်တော်မူကြ၍။ သမဏကမ္မံ၊ ဗုဒ္ဓဝစန ပို့ချသင်ကြား
တရားအားထုတ် ရဟန်းတို့၏ အလုပ်ကို။ ယုဉ္ဇေထ၊ နေ့ညမယုတ်
အားထုတ်တော် မူကြပါကုန်။

“ပတ္တနာ”

စိဝရာဒါနေနာနေန၊
ဇာတိယံ စိဝရပ္ပလေ၊
လဘိတော ပရိဘုဉ္ဇာမ၊
အရဟဒ္ဓဇ မန္တိမေ။ (၃)

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ အနန္တ
စိဝရာဒါနေနံ၊ ဤသာသနာ့ဝန်ထမ်း ရဟန်းတော် တို့အား
သင်္ကန်းကို ပေးလှူခြင်းကြောင့်။ ဇာတိယံ၊ ဖြစ်တိုင်းသော
ဘဝ၌။ စိဝရပ္ပလေ၊ သင်္ကန်းအလှူ၏ ‘အကျိုးရှစ်ပါး’တို့ကို။
လဘိတော၊ ရ၍။ ပရိဘုဉ္ဇာမ၊ သုံးဆောင်ရပါလို့ကုန်၏။ အန္တိမေ၊
အဆုံးစွန်သောဘဝ၌။ အရဟဒ္ဓဇံ၊ ရဟန္တာတို့၏ အောင်လံ
တံခွန် ဖြစ်သော သင်္ကန်းကို။ လဘိတော၊ ရ၍။ ပရိဘုဉ္ဇာမ၊
သုံးဆောင်ရပါလို့ကုန်၏။

“ပတ္တိဒါန”

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ
ပုညဘာဂံ ဤသင်္ကန်း အလှူကုသိုလ်၏ အတို့ကို။ သဗ္ဗသတ္တာနံ၊
မိဘဆရာ ဉာဏာနှင့် ရှေးအခါက ကွယ်လွန်ကြ၍ တပည့်

တော်တို့၏ ဒါနကို မျှော်လင့် တောင့်တ၍ နေကြကုန်သော ဆွေမျိုးဟောင်းပြိုတော၊ ယမမင်း၊ ယခုရောက်ရှိသော ပရိသတ်၊ ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ မြို့စောင့်နတ်၊ ရွာစောင့်နတ်၊ သာသနာတော်စောင့် နတ်ကိုကို အထူးမှတ်၍ လုံးစုံများစွာ သတ္တဝါအပေါင်းတို့အား။ ဒေမ၊ ထပ်တူထပ်မျှ ပေးဝေငှပါ ကုန်၏။

* မယုဗ္ဗိ သာသနံ ဘိက္ခုသံဃေ ပတိဋ္ဌဟိဿတိ၊ သံဃော စတူဟိ ပစ္စယေဟိ အကိလမန္တော ဗုဒ္ဓဝစနံ ဥဂ္ဂဟေတွာ သမဏဓမ္မံ ကရိဿတိ၊ ဧဝံ မမ သာသနံ ပဉ္စဝဿသဟဿာနိ ဌဿတိ။

(ဒက္ခိဏ ဝိဘင်္ဂသုတ်အဋ္ဌကထာ)

- (၁) ဣမံ သင်္ဃာဋီ၊ ဤဒုက္ခန္တိ နှစ်ထပ်သင်္ကန်းကြီးကို၊
- (၂) ဣမံ ဥတ္တရာသင်္ဂံ၊ ဤကိုယ်ဝတ်ကေသီကို၊
- (၃) ဣမံ အန္တရဝါသကံ၊ ဤခါးဝတ်သင်းပိုင်ကို၊
- (၄) ဣမံ ဝဿိကသဋ္ဌိကံ၊ ဤမိုးရေခံသင်္ကန်းကို၊
- (၅) ဣမံ နိသီဒနံ၊ ဤနိသီဒိုင် နေကထိုင်ကို၊
- (၆) ဣမံ ပစ္စတ္တရဏံ၊ ဤအိပ်ရာခင်းကို၊
- (၇) ဣမံ ကဏ္ဍပုဋ္ဌိစ္ဆာဒီ၊ ဤအမာလွှမ်းသင်္ကန်းကို၊
- (၈) ဣမံ မုခပုဉ္ဇနစောဋ္ဌံ၊ ဤမျက်နှာသုတ် ပုဝါကို၊
- (၉) ဣမံ ပရိက္ခရစောဋ္ဌံ၊ ဤပရိက္ခရာအဝတ်ကို၊

* တိစီဝရိက်ဖြစ်မ-

ဣမံ တိစီဝရံ၊ ဤသင်းပိုင်၊ ကိုယ်ဝတ်၊ ဒုက္ခန္တိ သင်္ကန်းသုံးထည်ကို။

* ဒီစုံဖြစ်မ-

ဣမံ သန္တရုတ္တရံ၊ ဤသင်းပိုင်နှင့်တကွသော ကိုယ်
ဝတ်သင်္ကန်း ဒီစုံကို။

‘အာယသ္မတော ဒေမ’

‘အာယသ္မန္တာနံ ဒေမ’

‘ဝိနယဓရဂဏသာ ဒေမ’

‘သံဃဿ ဒေမ’

ဟု-ပုဂ္ဂလိက၊ ဂဏိက၊ သံဃိကနှင့်သင်္ကရာ လူဒါန်းရေစက်ချပါ။

(၁၃) သေနာသနဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဗုဒ္ဓ
သာသနံ၊ ဘုရားသခင် သာသနာတော်သည်။ ဘိက္ခုသံဃေ၊
ရဟန်းသံဃာဌ်။ တိဋ္ဌတိ၊ တည်ပါ၏။ ဘိက္ခု၊ သာသနာ
ဝန်ထမ်း ရဟန်းတော်တို့သည်။ သေနာသနေန၊ ကျောင်းဖြင့်။
အကိလမန္တေ၊ မပင်ပန်းသည်။ ဟုတု၊ ဖြစ်၍။ ဗုဒ္ဓဝစနံ၊
သုံးပုံပိဋက ပရိယတ္တိဓမ္မကို။ ဥဂ္ဂဟေတု၊ သင်ယူ၍။ သမဏဓမ္မံ၊
အကျင့်ပဋိပတ် ရဟန်းတို့၏ တရားမြတ်ကို။ ကတု၊ ကျင့်ကြံ
ကြိုးကုတ် အားထုတ်ခြင်းကိုပြု၍။ ဗုဒ္ဓသာသနံ၊ ဘုရားသခင်
သာသနာတော်ကို။ ပဉ္စဝဿသဟဿ ပရိမာဏကာလံ၊ အနှစ်
ငါးထောင် အတိုင်းအရှည်ရှိသော ကာလပတ်လုံး။ ပဝတ္တန
သမတ္တံ၊ ဖြစ်ခြင်းငှာ စွမ်းနိုင်သည်ကို။ ကရိယန္တိ၊ ပြုကြကုန်
လိမ့်လတ္တံ့။ ဣတိ၊ ဤသို့။ သာသနဿ၊ ပရိယတ္တိသာသနာ၊

ပဋိပတ္တိသာသနာ၊ ပဋိဝေဓ သာသနာဟူသော သုံးရပ်သော သာသနာတော်၏။ စိရဋ္ဌိတတ္ထာယ စ၊ အနုစင်္ဂါးထောင် ရှည်ကြာ တည်ပါစေခြင်း အကျိုးငှာ၎င်း။ ဝုဒ္ဓတ္ထာယစ၊ ကြီးပွားပါစေ ခြင်းအကျိုးငှာ၎င်း။ ဝိရဋ္ဌတ္ထာယစ၊ စည်ပင်ပါစေခြင်း အကျိုးငှာ ၎င်း။ ဝေပုလ္လတ္ထာယစ၊ ပြန့်ပြောပါစေခြင်းအကျိုးငှာ၎င်း။ ဣမံ ကပ္ပိယကုဋ္ဌိံ၊ ဤကပ္ပိယကုဋ္ဌိကို။ (ဘိက္ခုနံ) သာသနာ့ ဝန်ထမ်း ရှင်ရဟန်းတို့အား။ ဒေမ၊ လူဒါန်းပါကုန်၏။

တုဗ္ဗေ၊ အရှင်ဘုရားတို့သည်။ ကာယာဒီဟိ၊ ကိုယ်စသည် တို့ဖြင့်။ ဖုဿိတု၊ တွေ့ထိ၍။ ယထာသုခံ၊ ချမ်းသာသည် အားလျော်စွာ။ ပရိဘုဉ္ဇထ၊ ကိန်းအောင်းမှု၊ လျော် သုံးဆောင် တော် မူကြပါကုန်။

“ပတ္တနာ”

ဣမိနာ ကုဋ္ဌိဒါနေန၊
 ကုဋ္ဌိပ္ပလေ ဘဝါဘဝေ၊
 လဘိတုာ ပရိဘုဉ္ဇာမ၊
 အမတကုဋ္ဌိ မန္တိမေ။ (၃)

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ ကုဋ္ဌိဒါနေန၊ ဤရဟန်းတော်တို့ မွေ့လျော်ခိုအောင်း ကျောင်း အလှူကြောင့်။ ဘဝါဘဝေ၊ ဖြစ်လေသမျှ နောင်ကာလတွင် ဘဝငယ်ကြီး အသီးသီး၌။ ကုဋ္ဌိပ္ပလေ၊ ကျောင်းအလှူ၏ လောကီ အကျိုးတို့ကို။ လဘိတုာ၊ ရ၍။ ပရိဘုဉ္ဇာမ၊ သုံးဆောင်ရပါလို့ ကုန်၏။ အန္တိမေ၊ အဆုံးစွန်သောဘဝ၌။ အမတကုဋ္ဌိံ၊ မအံ့

မသေ အမြဲနေရန် နိဗ္ဗာန်အိမ်ကို။ လှဘိတွာ၊ ရ၍။ ပရိဘုဉ္ဇာမ၊
သုံးဆောင်ရပါလို့ကုန်၏။

“ပတ္တိဒါန”

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ
ပုညဘာဂံ၊ ဤကျောင်းအလှူကုသိုလ်၏အဘို့ကို။ သဗ္ဗသတ္တာနံ၊
မိဘဆရာ ဉာဏာနှင့် ချစ်စွာမိတ်ဆွေ ရှစ်ထွေပိုင်သယမရာဇာ
ဘုမ္မာဒေဝ ရုက္ခဒေဝါ ဘဝများစွာ ရှေးအခါက ကွယ်လွန်
ကြ၍ တပည့်တော်တို့၏ ဒါနကို မျှော်လင့်တောင့်တ၍ နေကြ
ကုန်သော ဆွေဟောင်းမျိုးဟောင်း မိတ်ဆွေအပေါင်းတို့ကို
အထူးမှတ်၍ ဖြစ်ရပ်များစွာ အလုံးစုံသော သတ္တဝါတို့အား။
ဒေမ၊ အညီအမျှ ပေးဝေငှပါကုန်၏။

“ကျောင်း၅-မျိုး”

ဘိက္ခဝေ၊ ရဟန်းတို့-

- (၁) ဝိဟာရံ၊ နှစ်ဘက်ဆောင်မိုးသော ကျောင်းကို၎င်း။
- (၂) အခုယောဂံ၊ တဘက်ဆောင်မိုးသော ကျောင်းကို၎င်း။
- (၃) ပါသဒံ၊ ပြာသဒ်ရှည်ကို၎င်း။
- (၄) ဟမ္ပိယံ၊ ပြာသဒ်ဦးပြည်း တိုက်ကတုံးကို၎င်း။
- (၅) ဂဟံ၊ လိုဏ်ဂူကို၎င်း။

ဣတိ၊ ဤသို့။ ပဉ္စ၊ ကုန်သော။ လေဏာနိ၊ ပုန်းအောင်းရာ
ကျောင်းတို့ကို။ အနုဇာနာမိ၊ ၏။

(၁၄) ဘေသဇ္ဇဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဗုဒ္ဓသာသနံ၊ မြတ်ဘုရား၏ ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာ ဟုဆိုအပ်သော သုံးရပ်သော သာသနာတော်သည်။ ဘိက္ခုသံဃေ၊ ရဟန်းသံဃာ၌။ တိဋ္ဌတိ၊ တည်ပါ၏။ ဘိက္ခု၊ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့သည်။ ဘေသဇ္ဇေန၊ ဆေးဖြင့်။ အကိလမန္တော၊ မပင်ပန်းသည်။ ဟုတွာ၊ ဖြစ်၍။ ဗုဒ္ဓဝစနံ၊ သုံးပုံပိဋက ပရိယတ္တိဓမ္မကို။ ဥဂ္ဂဟေတွာ၊ သင်ယူ၍။ သမဏဓမ္မံ၊ အကျင့်ပဋိပတ် ရဟန်းတို့၏ တရားမြတ်ကို။ ကတွာ၊ ကျင့်ကြံကြိုးကုတ် အားတုတ်ခြင်းကိုပြု၍။ ဗုဒ္ဓသာသနံ၊ မြတ်ဘုရား၏ ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာဟုဆိုအပ်သော သုံးရပ်သော သာသနာတော်ကို။ ပဉ္စဝဿသဟဿ ပရိမာဏကာလံ၊ အနှစ်ငါးထောင် အတိုင်း အရှည်ရှိသော ကာလပတ်လုံး။ ပဝတ္တနံသမတ္တံ၊ ဖြစ်ခြင်းငှာစွမ်းနိုင်သည်ကို။ ကရိယန္တိ၊ ပြုကြကုန်လိမ့်လတ္တံ့။ ဣတိ၊ ဤသို့။ ဗုဒ္ဓသာသနဿ၊ မြတ်ဘုရား၏ ပရိယတ္တိ သာသနာ၊ ပဋိပတ္တိ သာသနာ၊ ပဋိဝေဓသာသနာဟူသော သုံးရပ်သော သာသနာတော်၏။ စိရဋ္ဌိတတ္ထာယ စ၊ အနှစ်ငါးထောင် ရှည်မြင့်ကြာအောင် တည်ပါစေခြင်း၊ အကျိုးငှာရင်း။ ဓုဒ္ဓတ္ထာယ စ၊ ကြီးပွားတိုးတက်ပါစေခြင်း၊ အကျိုးငှာရင်း။ ဝိရုဠတ္ထာယ စ၊ စည်ပင်ပါစေခြင်း၊ အကျိုးငှာရင်း။ ဝေပုလ္လတ္ထာယ စ၊ ပြန့်ပြောပါစေခြင်း၊ အကျိုးငှာရင်း။ ဓမ္မိယလဒ္ဓါနိ၊ တရားနှင့်အညီ ရှာဖွေဆည်းပူး၍ ရံအပ်ကုန်

သော။ ကပ္ပိယာနိ၊ ရဟန်းတို့အား လျော်ကန်လျောက်ပတ် အပ်ကုန်သော။ ဣမာနိ ဘေသဇ္ဇနိ၊ ဤဆေးတို့ကို။ (ဘိက္ခုနံ) သာသနာ့ ဝန်ထမ်း ရှင်ရဟန်း တို့အား။ ဒေမ၊ ပေးလှူပါ ကုန်၏။

တုမေ၊ အရှင်ဘုရားတို့သည်။ ဣမာနိ ဘေသဇ္ဇနိ၊ ဤအနာ ပျောက်ဆေးတို့ကို။ ယထာရူစိ၊ ရောဂါ ပျောက်ကင်းသည် တိုင်အောင် အလိုရှိသလို။ ပရိဘုဉ္ဇာ၊ ဘုဉ်းပေးသုံးဆောင် တော်မူကြ၍။ သမဏကမ္ပ၊ ဗုဒ္ဓဝစန ပို့ချသင်ကြား ကမ္မဋ္ဌာန်း ပွားမှု ရဟန်းတရားနှစ်ခုကို။ ယုဉ္ဇထ၊ နေ့ညမယုတ် အားထုတ် တော်မူကြပါကုန်။

“ပိတ္တနာ”

ဘေသဇ္ဇဒါနေနာနေန၊
ဇာတိယံ ဩသဓပ္ပလေ၊
လဘိတွာ ပရိဘုဉ္ဇာမ၊
ဘေသဇ္ဇာမတ မန္တိမေ။ (၃)

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ အနေန ဘေသဇ္ဇဒါနေန၊ ဤသာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့အား ရောဂါပျောက်ဆေး ပေးလှူရခြင်းကြောင့်။ ဇာတိယံ၊ ဖြစ်တိုင်း သောဘပဉ္စ။ ဩသဓပ္ပလေ၊ ဆေးအလှူ၏လောကီအကျိုးတို့ကို။ လဘိတွာ၊ ရ၍။ ပရိဘုဉ္ဇာမ၊ သုံးဆောင်ရပါလို့ကုန်၏။ အန္တိမေ၊ အဆုံးစွန်သော ဘဝဉ္စ။ အမတဘေသဇ္ဇံ၊ အမြှိုက်ဆေးကို။ လဘိတွာ၊ ရ၍။ ပရိဘုဉ္ဇာမ၊ သုံးဆောင်ရပါလို့ကုန်၏။

“ပတ္တိဒါန”

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ ပုညဘာဂံ၊ ဤဆေးအလှူကုသိုလ်၏ အဘို့ကို။ သဗ္ဗသတ္တာနံ၊ မြင့်မိုရ်တောင်ဦး မကကျူးသည့် ကျေးဇူးကြီးလှမိနှင့်ဘုကိုအစ ရှေးဦး အမှူးတင်ကာ ပုဗ္ဗပေတာ ဆွေဉာဏသဟာယ ယမရာဇာ ဘုမ္မာဒေဝ ရုက္ခဒေဝါ အာကာသနတ် ဖြစ်ရပ်များစွာ သတ္တဝါ အားလုံးတို့အား။ ဒေမ၊ အညီအမျှ ပေးဝေငှပါ ကုန်၏။

* ဆေးအလှူ၏ အကျိုး (၁၀) ပါးကို အခြေခံ ဘာသာရေး ကျမ်းစာတွင် ရှုပါ။

- (၁) ဣမံ သပ္ပံ၊ ဤထောပတ်ကို။
- (၂) ဣမံ နဝနိတံ၊ ဤဆီဦးကို။
- (၃) ဣမံ တေလံ၊ ဤဆီကို။
- (၄) ဣမံ မဓု၊ ဤပျားရည်ကို။
- (၅) ဣမံ ဖာဏိတံ၊ ဤတင်လဲကို။

ဣမံ စတုမဓုရံ၊ ဤစတုမဓုကို။
 “အာယသ္မတော၊ အာယသ္မန္တာနံ ဒေမ”
 “ဝိနယဓရဂဏဿ ဒေမ”
 “သံဃဿ ဒေမ”

ဟု သင့်သလိုချပါ။

* ဘေသဇ္ဇ၊ ဩသဓ သဒ္ဓါတို့သည် ဆေးသာမညကို
ဟောသောကြောင့်-

“ဣမံ ဘေသဇ္ဇံ၊ ဤဝမ်းနုတ်ဆေးကို”

“ဣမံ ဘေသဇ္ဇံ၊ သွေးဆေးကို၊ ဤအစာကြေလျက်ဆား
ကို-စသည်ဖြင့် ဆေးအမျိုးမျိုးပင် ပြောင်းလဲ အသုံး
ပြုနိုင်သည်။”

အဘိဓမ္မနယဒါန ရေစက်ချ

အဘိဓမ္မာလာ ဒါန (၆) မျိုး

“ကတမေ ဓမ္မာ ကုသလာ၊ ယသ္မိံ သမယေ
ကာမာဝစရံ ကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ သောမနဿ
သဟဂတံ ဉာဏသမ္ပယုတ္တံ ရူပါရမ္မဏံ ဝါ၊ သဒ္ဓါ
ရမ္မဏံ ဝါ၊ ဂန္ဓာရမ္မဏံ ဝါ၊ ရသာရမ္မဏံ ဝါ၊ ဖောဠဗ္ဗာ
ရမ္မဏံ ဝါ၊ ဓမ္မာရမ္မဏံ ဝါ။ ယံ ယံ ဝါ ပနာရဗ္ဗ”
(ဓမ္မသင်္ဂဏီပါဠိတော်)

ဤသို့ ဟောတော်မူသောကြောင့်-

- (၁) ရူပါရမ္မဏဒါန-ရူပါရုံအလှူ၊
- (၂) သဒ္ဓါရမ္မဏဒါန-သဒ္ဓါရုံအလှူ၊
- (၃) ဂန္ဓာရမ္မဏဒါန-ဂန္ဓာရုံအလှူ၊
- (၄) ရသာရမ္မဏဒါန-ရသာရုံအလှူ၊
- (၅) ဖောဠဗ္ဗာရမ္မဏဒါန-ဖောဠဗ္ဗာရုံအလှူ၊
- (၆) ဓမ္မာရမ္မဏဒါန-ဓမ္မာရုံအလှူ-

အားဖြင့် အဘိဓမ္မာ၌ အလှူ (၆) မျိုးတည်း။

ထိုအလှူ (၆) မျိုး ရေစက်ချကို အစဉ်အတိုင်း ပြုအံ့။

(၁၅) ရူပါရမ္မဏဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဝဏ္ဏဒါနဿ၊ ရူပါရုံအလှူ၏။ ဖလာနိ၊ လောကုတ်လောကီ နှစ်လံသောအကျိုးတို့ကို။ ဣစ္ဆန္တာ၊ အလိုရှိကြပါကုန်သည်။ ပတ္တယန္တာ၊ တောင့်တ ကြပါကုန်သည်။ ဟုတု၊ ဖြစ်၍။ ဣဋ္ဌံ၊ အလိုရှိအပ်သော။ ကန္တံ၊ နှစ်သက်အပ်သော။ မနာပံ၊ စိတ်နှလုံးကို ပူးစေတတ်သော။ ရဇနီယဝဏ္ဏံ၊ နှစ်သက်ဖွယ်သော အဆင်းရှိသော။ (ဣမံ ဝတ္ထံ) ဤအဝတ်ကို။ (တိဏ္ဏံ ရတနာနံ) ဘုရား၊ တရား၊ သံဃာ ရတနာ မြတ်သုံးပါးတို့အား။ ဒေမ၊ ပေးလှူပါကုန်၏။

“ပတ္တနာ”

ဣမိနာ ဝဏ္ဏဒါနေန၊
 ဝဏ္ဏဝန္တာ ဘဝါဘဝေ၊
 ဘဝေယျာမ လဘေယျာမ၊
 နိဗ္ဗာနဓာတု အန္တိမေ။ (၃)

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ ဝဏ္ဏဒါနေန၊ ဤအဆင်းဒါနဟူ ရူပါရုံ အလှူကြောင့်။ ဘဝါဘဝေ၊ ဖြစ်လေသမျှ အနာဂတ်ကာလ ဘဝငယ် ဘဝကြီး၌။ ဝဏ္ဏဝန္တာ၊ နှစ်သက်ဖွယ်သော အဆင်းရှိကုန်သည်။ ဝါအဆင်းလှကုန်သည်။ ဘဝေယျာမ၊ ဖြစ်ရပါလို့ကုန်၏။ အန္တိမေ၊ အဆုံးစွန်သော ဘဝ၌။ နိဗ္ဗာနဓာတု၊ ရုပ်တရားအတန်တန်

နာမ်တရား အစားစား သင်္ခါရတရားဟူက မြူမျှမကျန် ချုပ်
ငြိမ်းရာမှန်လတ် အနုပါဒိသေသ နိဗ္ဗာနဓာတ်ကို။ လဘောယျာမ၊
ရရပါလိုကုန်၏။

“ပတ္တိဒါန”

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ
ပုညဘာဂံ၊ ဤအဆင်း ဒါနဟူ ရှုပါရုံ အလှူကုသိုလ်၏ အဘို့ကို။
သဗ္ဗသတ္တာနံ၊ ဇီဝသင်္ခါ ရှိကာနေကြ မိဘဆရာ ဆွေညမိတ်
မြတ် ယခုရောက်ရှိလာသော ပရိသတ်၊ ပုဗ္ဗပေတ မိဘဆရာ
ဆွေညမိတ်မြတ်၊ ယမမင်း၊ လူမင်း၊ ကိုယ်စောင့်နတ်၊ ဓတရဋ္ဌ၊
ဝိရုဠက၊ ဝိရုပက္ခ၊ ကုဝေရ နတ်မင်းကြီးလေးပါး၊ သိကြား
မင်းကို အထူးထား၍ အနန္တစကြဝဠာ တည်ရာဌာန သတ္တဝါ
မှန်သမျှတို့အား။ ဒေမ၊ ပတ္တိဒါန ညီတူရစေ အမျှပေးဝေ
ပါကုန်၏။

ရှုပါရုံအလှူများ။

* နှစ်သက်ဖွယ်ရာ အညို၊ အရွှေ၊ အနီ၊ အဖြူ၊ အစိမ်း
အစရှိသော အဆင်းအရောင် အသွေးကောင်းသော ဝတ္ထု-
အဝတ်။ စီဝရံ သင်္ကန်း။ ပုပ္ဖံ - ပန်း စသည်တို့ကို အဆင်းကို
နှလုံးသွင်း၍ လူဒါနိုးရာ၌ ရှုပါရုံအလှူကို မှတ်ယူရာ၏။

“ယဒါ ဟိ နီလ ပီတ လောဟိတောဒါတေသု
 ပုပ္ဖာဒီသု အညတရံ လဘိတုာ ဝဏ္ဏဝသေန အာဘုဇိတုာ
 “ဝဏ္ဏဒါနံ မယျ”န္တိ ဗုဒ္ဓရတနာဒီနိ ပူဇေတိ၊ တဒါ
 ဒါနမယံ ဟောတိ၊ တတြိဒံ ဝတ္ထု - ဘဏ္ဍာဂါရိက
 သံဃမိတ္တော ကိရ ဧကံ သုဝဏ္ဏခစိတံ ဝတ္ထံ လဘိတုာ
 “ဣဒမ္ပိ ဝတ္ထံ သုဝဏ္ဏဝဏ္ဏံ၊ သမ္မာသမ္ဗုဒ္ဓေါပိ သုဝဏ္ဏ
 ဝဏ္ဏော၊ သုဝဏ္ဏဝဏ္ဏံ ဝတ္ထံ သုဝဏ္ဏဝဏ္ဏဿေဝ အနုစ္စ
 ဝိကံ၊ အမ္မာဏဉ္စ ဝဏ္ဏဒါနံ ဘဝိဿတိ”တိ မဟာစေတိယေ
 အာရောပေသိ၊ ဧဝရူပေ ကာလေ ဒါနမယံ ဟောတိတိ
 ဝေဒိတဗျံ”

(အဋ္ဌသာလိနီ)

(၁၆) သဒ္ဓါရမ္မဏဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။
 သဒ္ဓဒါနဿ၊ သဒ္ဓါရုံအလှူ၏။ ဖလာနိ၊ လောကုတ် လောကီ
 နှစ်လီသော အကျိုးတို့ကို။ ဣစ္ဆန္တော၊ အလိုရှိကြပါကုန်သည်။
 ပတ္တယန္တော၊ တောင့်တကြပါကုန်သည်။ ဟုတုာ၊ ဖြစ်၍။ ဣဋ္ဌံ၊
 အလိုရှိအပ်သော။ ကန္တံ၊ နှစ်သက်အပ်သော။ မနာပံ၊
 စိတ်နှလုံးကို ပွားစေတတ်သော။ ရဇနီယသဒ္ဓံ၊ နှစ်သက်ဖွယ်
 သော အသံရှိသော။ ဣမံ ဘေရိံ၊ ဤ စည်ကြီးကို။ (တိဏ္ဍံ
 ရတနာနံ) ဘုရား၊ တရား၊ သံဃာ ရတနာ သုံးပါးတို့အား။
 ဒေမ၊ ပေးလှူပါကုန်၏။

“ပတ္တနာ”

ဣမိနာ သဒ္ဓဒါနေန၊
သရဝန္တာ ဘဝါဘဝေ၊
ဘဝေယျာမ လဘေယျာမ၊
နိဗ္ဗာနဓာတု မန္တိမေ။ (၃)

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ သဒ္ဓဒါနေန၊ ဤအသံဒါနဟူ သဒ္ဓါရုံ အလှူကြောင့်။ ဘဝါ ဘဝေ၊ ဖြစ်လေသမျှ ဘဝငယ်ကြီး အသီးသီး၌။ သရဝန္တာ၊ နှစ်သက်ဖွယ်သော အသံရှိကုန်သည်။ ဝါ-အသံကောင်းကုန် သည်။ ဘဝေယျာမ၊ ဖြစ်ရပါလို့ကုန်၏။ အန္တိမေ၊ အဆုံးစွန့် သောဘဝ၌။ နိဗ္ဗာနဓာတု၊ ရုပ်နာမ်နှစ်ရပ် လက်စသတ်၍ ချုပ်ငြိမ်းမြေခြင်း သဘောမျှ နိဗ္ဗာနဓာတ်ကို။ လဘေယျာမ၊ မချွတ်မုချ ရရပါလို့ကုန်၏။

‘ပတ္တိဒါန’

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ ပုညဘာဂံ၊ ဤအသံဒါနဟူ သဒ္ဓါရုံအလှူ ကုသိုလ်၏ အဘို့ကို။ သဗ္ဗသတ္တာနံ၊ ဘဝများစွာ ရှေးအခါမှ ယနေ့ကျအောင် မိဘ ဆရာ ဆွေညီမိတ်မြတ် တော်စပ်ကြသည့် ပုဗ္ဗပေတာ လူရွာ ထင်ရှား ရှိသူများနှင့် ယမရာဇာ ဘုမ္မာဒေဝ ရုက္ခဒေဝါ အာကာသနတ် အထူးမှတ်၍ ဖြစ်ရပ်လုံးစုံ ဘုံသုံးဆွဲတစ် ဖြစ်ဖြစ်သမျှ သတ္တဝါ အနန္တတို့အား။ ဒေမ၊ ညီတူညီမျှ ပေးဝေငှပါကုန်၏။

“သဒ္ဓါရုံ အလှူများ”

* နှစ်သက်ဖွယ်သော အသံကို အာရုံပြု၍ ... ဘေရီ၊ စည်ကြီး။ မုဒိင်၊ မရိုးစည်၊ အိုးစည်၊ ဒိုးပတ်။ သဏ္ဌာ၊ ခေါင်းလောင်း။ ယမေရုကာ၊ ကြေးစည်။ ကဋ္ဌဘေရီ၊ သစ်စည်၊ ကုလားတက်၊ တုံး-စသည်တို့ကို ရတနာသုံးပါးအား လှူဒါန်းရာ၌၎င်း။

‘အသံ အလှူပေးအံ့’ဟု နှလုံးပြု၍ တူရိယာများဖြင့် ရတနာသုံးပါးအား ပူဇော်မှုကို ပြုရာ၌၎င်း၊ ဓမ္မကထိက ရဟန်းတို့အား အသံကောင်းဆေးကို လှူဒါန်းခြင်း၊ တရားနာရန် ကြွေးကြော်ခြင်း၊ အသံဖြင့် ပါဠိသက်သက် ရှုတ်ဖတ်ခြင်း၊ တရားဟောခြင်း အမှုတို့ကို ပြုရာ၌၎င်း၊ သဒ္ဓါရုံ အလှူကို ဓမ္မတ်ယူရာ၏။

“ယဒါ ‘သဒ္ဓါဒါနံ ဒဿာမိ’ တိ ဘေရီမုဒိင်္ဂါဒိသု အညတရ တူရိယေန တိဏ္ဍံ ရတနာနံ ဥပဟာရံ ကရေတိ၊ ‘သဒ္ဓါဒါနံ မေ’တိ ဘေရီအာဒိနိ ဌပါပေတိ၊ ဓမ္မကထိကာဘိက္ခုနံ သရဘေသဇ္ဇ တေလ ဖာဏိတဒိနိ ဒေတိ၊ ဓမ္မသဝနံ ဃောသေတိ၊ သရဘညံ ဘဏတိ၊ ဓမ္မကထံ ကထေတိ၊ ဥပနိသိန္နကကထံ အနုမောဒနဏထံ ကရေတိ၊ တဒါ ဒါနမယံယေဝ ဟေတိ”

(အဋ္ဌသာလိနီ)

(၁၇) ဂန္ဓာရမ္မဏဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဂန္ဓာဒါနဿ၊ ဂန္ဓာရုံ အလှူ၏။ ဖလာနိ၊ လောကုတ် လောကီ နှစ်လိုသော အကျိုးတို့ကို။ ဣစ္ဆန္တာ၊ အလိုရှိကြပါကုန်သည်။ ပတ္တယန္တာ၊ တောင့်တကြပါကုန်သည်။ ဟုတု၊ ဖြစ်၍။ ဣဉ္ဇ၊ အလိုရှိအပ်သော။ ကန္တံ၊ နှစ်သက်အပ်သော။ မနာပံ၊ စိတ်နှလုံးကို ပွားစေတတ်သော။ ရဇနိယဂန္ဓံ၊ နှစ်သက်ဖွယ်သော အနံ့ရှိသော။ (ဣမံ ပုပ္ဖံ) ဤပန်းကို (ဣမံ တေလပဏ္ဍိကံ) ဤစန္ဒကူး နံသာဖြူကို။ (တိဏ္ဍံ ရတနာနံ) ဘုရား၊ တရား၊ သံဃာ ရတနာ သုံးပါးတို့အား။ ဒေမ၊ ပေးလှူပါကုန်၏။

“ပတ္တနာ”

ဣမိနာ ဂန္ဓဒါနေန၊
ဂန္ဓဝန္တာ ဘဝါဘဝေ၊
ဘဝေယျာမ လဘေယျာမ၊
နိဗ္ဗာနဓာတု မန္တိမေ။ (၃)

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်သည်။ ဣမိနာ ဂန္ဓဒါနေန၊ ဤအနံ့ဒါနဟူ ဂန္ဓာရုံ အလှူကြောင့်။ ဘဝါဘဝေ၊ ဖြစ်ဖြစ်သမျှ ဘဝငယ်ကြီး အသီးသီး၌။ ဂန္ဓဝန္တာ၊ နှစ်သက်ဖွယ်သော ကိုယ်အနံ့၊ သီလအနံ့ ရှိကုန်သည်။ ဝါအနံ့ကောင်းကုန်သည်။ ဘဝေယျာမ၊ ဖြစ်ရပါလိုကုန်၏။ မန္တိမေ၊ အဆုံးစွန်သော ဘဝ၌။ နိဗ္ဗာနဓာတု၊ ဘဝလက်စ

ရပ်၍ ရပ်ရော နာမ်ပါ အပြီးသတ် ချုပ်ငြိမ်း မြေခြင်း
သဘောမျှဖြစ်သော နိဗ္ဗာနဓာတ်ကို။ လဘေယျာမ၊ မချွတ်မုချ
ရရပါလိုကုန်၏။

“ပတ္တိဒါန”

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ
ပုညဘာဂံ၊ ဤအနံဒါနဟူ ဂန္ဓာရုံ အလှူကုသိုလ်၏ အဘို့ကို။
သဗ္ဗသတ္တာနံ၊ အနန္တကျေးဇူး လက်ဦးဆရာ ဗြဟ္မာလည်းခေါ်
ပူဇော်အပ်လှ မိန့်ငုံဖက် အစရှေးဦး အမှူးတင်ကာ ဆွေည
မိတ်မြတ် ရှစ်ထပ်ပိုင်သ ယမရာဇာ ဘုမ္မာဒေဝ ရုက္ခဒေဝ၊
အာကာသနတ် ဖြစ်ရပ်များစွာ အလုံးစုံသော သတ္တဝါတို့အား။
ဒေမ၊ ထပ်ထူထပ်မျှ ပေးဝေငှပါကုန်၏။

“ဂန္ဓာရုံ အလှူများ”

* မှန်မြတ်သော အနံ့ရှိသော-

မူလ-အမြစ်၊ သာရ-အနှစ်၊ ဖေဂ္ဂ-အကာ၊

တစ-အခေါက်အခွံ၊ ပပဋိက-အပွေး၊ ရသ-အရည်၊

ပတ္တ-အရွက်၊ ပုပ္ဖ-အပွင့်၊ ဖလ-အသီး၊

ဂန္ဓဂန္ဓ-အနံ့နံ့သာ-စသည်တို့ကို အနံ့ကို နှလုံးသွင်း၍
လှူဒါန်းရာ၌ ဂန္ဓာရုံ အလှူကို မှတ်ယူရ၏။

ယခု ကာလ၌-ရေမွှေးပက်ဖြန်းခြင်း၊ အမွှေးတိုင်ကို မီးရှို့
ခြင်းဖြင့် ဂန္ဓာရုံ အလှူကို ပြုကြလေသည်။

“ယဒါ မူလဂန္ဓာဒီသု ယံကိဉ္စ ဂန္ဓံ လဘိတုာ
 ဂန္ဓဝသေန အာဘုဇိတုာ ‘ဂန္ဓဒါနံ မယျန္တိ’
 ဗုဒ္ဓရတနာဒီနိ ပူဇေတိ၊ တဒါ ဒါနမယံ ဟောတိ။
 (အဋ္ဌသာလိနိ)

(၁၈) ရသာရမ္မဏဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ရသာ
 ဒါနဿ၊ ရသာရုံအလှူ၏။ ဖလာနိ၊ လောကုတ် လောကီ နှစ်လီ
 သော အကျိုးတို့ကို။ ဣစ္ဆန္တော၊ အလို ရှိကြ ပါကုန်သည်။
 ပတ္တယန္တော၊ တောင့်တကြပါကုန်သည်။ ဟုတုာ၊ ဖြစ်၍။ ဣဋ္ဌံ၊
 အလိုရှိအပ်သော။ ကန္တံ၊ နှစ်သက်အပ်သော။ မနာပံ၊ စိတ်
 နှလုံးကို ပွားစေတတ်သော။ ရဇနိယရသံ၊ နှစ်သက်ဖွယ်သော
 အရသာရှိသော။ ဣမံ ဘတ္တံ၊ ဤဆွမ်းကို။ (တိဏ္ဍံ ရတနာနံ)
 ရတနာသုံးပါးတို့အား။ ဒေမ၊ ပေးလှူပါကုန်၏။

“ပတ္တနာ”

ဣမိနာ ရသာဒါနေန၊
 ရသဝန္တာ ဘဝါဘဝေ၊
 ဘဝေယျာမ လဘေယျာမ၊
 နိဗ္ဗာနဓာတု မန္တိမေ။ (၃)

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ
 ရသာဒါနေန၊ ဤ အရသာဒါနဟူ ရသာရုံအလှူကြောင့်။ ဘဝါ
 ဘဝေ၊ ဖြစ်လေသမျှ ဘဝငယ် ဘဝကြီး၌။ ရသဝန္တာ၊ နှစ်သက်

ဖွယ်ရာ လောကီအရသာ အမျိုးမျိုးရှိကုန်သည်။ ဘဝေယျာမ၊
 ဖြစ်ရပါလို့ ကုန်၏။ အန္တိမေ၊ အဆုံးစွန်သော ဘဝ၌။
 နိဗ္ဗာနဓာတ်၊ ရုပ်နာမ်ကင်းပြတ် အကြွင်းမဲ့ချုပ်ငြိမ်းမြေလတ်
 သည့် နိဗ္ဗာနဓာတ်ကို။ လဘေယျာမ၊ မချွတ်မုချ ရရပါလို့
 ကုန်၏။

“ပတ္တိဒါနံ”

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ
 ပုညဘာဂံ၊ ဤအရသာဒါနဟု ရသာရုံအလှူကုသိုလ်၏အဘို့ကို။
 သဗ္ဗသတ္တာနံ၊ အမိအဘ၊ ဆရာ၊ ဆွေမျိုး၊ သားချင်းမိတ်ဆွေ
 ယခုရောက်ရှိသော ပရိသတ်၊ ငရဲသေဌ်နင်း ယမမင်း၊
 လူပြည်ပိုင်နင်း လူတို့မင်း၊ ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊
 မြို့စောင့်နတ်၊ ရွာစောင့်နတ်၊ သာသနာတော်စောင့်နတ်တို့ကို
 အမှူးထား၍ လုံးစုံများစွာ သတ္တဝါအပေါင်းတို့အား။ ဒေမ၊
 အညီအမျှ ပေးဝေငှပါကုန်၏။

“ရသာရုံအလှူများ”

မုန့်မြတ်သော အရသာရှိသော-

(၁) သြဒန၊ ဆွမ်း-ထမင်း၊

(၂) ကုမ္မာသ၊ မုယောမုန့်၊

(၃) သတ္တု၊ မုန့်လုံး၊

(၄) မစ္ဆ၊ ငါး၊

(၅) မံသ၊ အသား-

အားဖြင့် တောဇဉ် ငါးပါး။

- (၁) မူလ၊ အမြစ်၊
- (၂) ကန္တ၊ အည၊
- (၃) မုဠာလ၊ အစွယ်၊
- (၄) မတ္တက၊ အညွှောက်၊
- (၅) ခန္ဓ၊ ပင်စည်၊
- (၆) တစ၊ အခေါက်အခွံ၊
- (၇) ပုပ္ဖ၊ အပွင့်၊
- (၈) ဖလ၊ အသီး၊
- (၉) ပတ္တ၊ အရွက်၊
- (၁၀) အဋ္ဌိ၊ အစေ့အဆံ၊
- (၁၁) ပိဋ္ဌ၊ အမှုန့်၊
- (၁၂) နိယျာသ၊ အစေး-

အားဖြင့် ခဲဖွယ် ဆယ့်နှစ်ပါး။

ဤဘောဇဉ်ခဲဖွယ်များကို အရသာကိုနှလုံးသွင်း၍ လူဒါန်း
ရာ၌ ရသာရုံကို မှတ်ယူရာ၏။

“ယဒါ မူလရသာဒီသု၊ ယံကိဉ္စိ ရဇနီယံ ရသဝတ္ထု၊
လဘိတွာ ရသဝသေန အာဘုဇိတွာ ‘ရသဒါနံ မယျ’န္တိ
ဒေတိ ပရိစ္စုဇတိ၊ တဒါ ဒါနမယံ ဟောတိ”

(အဋ္ဌသာလိနီ)

(၁၉) ဖောဋ္ဌဗ္ဗာရမ္မဏဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဖောဋ္ဌဗ္ဗာ
ဒါနဿ၊ ဖောဋ္ဌဗ္ဗာရုံအလှူ၏။ ဖလာနိ၊ လောကုတ် လောကီ
နှစ်လီသော အကျိုးတို့ကို။ ဣစ္ဆန္တော၊ အလိုရှိကြပါကုန်သည်။
ပတ္တယန္တော၊ တောင့်တကြပါကုန်သည်။ ဟုတော၊ ဖြစ်၍။ ဣဋ္ဌံ၊
အလိုရှိအပ်သော။ ကန္တံ၊ နှစ်သက်အပ်သော။ မနာပံ၊ စိတ်
နှစ်လုံးကို ပွားစေတတ်သော။ ရဇနီယဖဿံ၊ နှစ်သက်ဖွယ်သော
အတွေ့ရှိသော။ (ဣမံ မဉ္ဇ) ဤညောင်စောင်း ကုတင်ကို။
(တိဏ္ဍံ ရတနာနံ) ဘုရား၊ တရား၊ သံဃာ၊ ရတနာ သုံးပါး
တို့အား။ ဒေမ၊ ပေးလှူပါကုန်၏။

“ပတ္တနာ”

ဣမိနာ ဖဿဒါနေန၊
ဖဿဝန္တာ ဘဝါဘဝေ၊
ဘဝေယျာမ လဘေယျာမ၊
နိဗ္ဗာနဓာတု မန္တိမေ။ (၃)

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ
ဖဿဒါနေန၊ ဤအတွေ့ဒါနဟူ ဖောဋ္ဌဗ္ဗာရုံ အလှူကြောင့်။
ဘဝါဘဝေ၊ နောင်ဖြစ်သမျှ ငယ်လှကြီးဆို ဘဝထိုထို၌။
ဖဿဝန္တာ၊ နှစ်သက်ဖွယ်သော အတွေ့ရှိကုန်သည်။ ဘဝေယျာမ၊
ဖြစ်ရပါလိုကုန်၏။ အန္တိမေ၊ အဆုံးစွန်သောဘဝ၌။ နိဗ္ဗာန
ဓာတု၊ ဘဝလက်စသပ်၍ ရုပ်နာမ်နှစ်ရပ် အပြီးသတ်ချုပ်ငြိမ်း

မြေခြင်းသဘောမျှ နိဗ္ဗာနဓာတ်ကို။ လဘောယျာမ၊ မချွတ်မုချ
ရရပါလို့ကုန်၏။

“ပတ္တိဒါန”

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ
ပုညဘာဂံ၊ ဤအတွေ့ဒါနဟူ ဖောဠုဗ္ဗာရုံအလှူကုသိုလ်၏အဘို့ကို။
သဗ္ဗသတ္တာနံ၊ မိဘဆရာ ဆွေဥမိတ်မြတ် ယခုရောက်ရှိသော
ပရိသတ်၊ ယမမင်း၊ ဘုမ္မစိုးနတ်၊ ရုက္ခစိုးနတ်၊ အာကာသစိုး
နတ်တို့ကို အမှူးထား၍ ဘုံသုံးဆယ့်တစ် ဖြစ်ဖြစ်သမျှ အလုံးစုံ
သော သတ္တဝါအနန္တတို့အား။ ဒေမ၊ ထပ်တူထပ်မျှ ပေးဝေ
ငှပါကုန်၏။

“ဖောဠုဗ္ဗာရုံ အလှူများ”

နူးညံ့သော အတွေ့ရှိသော—

မဉ္ဇူ၊ ညောင်စောင်း၊ ကုတင်။ ပိဋ္ဌ၊ အင်းပျဉ်၊ ကုလားထိုင်၊
ထိုင်ခုံ၊ တန်းလျား။ အတ္ထရဏ၊ အခင်း။ ပါဝရဏ၊ အခြံအရံ၊
စသည်တို့ကို နှလုံးသွင်း၍ လူဒါနိုးရာ၌ ဖောဠုဗ္ဗာရုံ အလှူကို
မှတ်ယူရ၏။

“ယဒါ ဟိ မဉ္ဇူပိဋ္ဌာဒီသု ယံကိဉ္စိ ရဇနီယံ ဖောဠုဗ္ဗ
ဝတ္ထံ လဘိတာ ဖောဠုဗ္ဗဝသေန အာဘုဇိတာ ‘ဖောဠုဗ္ဗ
ဒါနံ မယျ’န္တိ ဒေတိ ပရိစ္စဇတိ၊ တဒါ ဒါနမယံ
ဟောတိ”

(အဋ္ဌသာလိနီ)

(၂၀) ဓမ္မာရမ္မဏဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဓမ္မဒါနဿ၊ ဓမ္မာရုံအလှူ၏။ ဖလ္လာနိ၊ လောကုတ်လောကီ နှစ်လိုသော အကျိုးတို့ကို။ ဣစ္ဆန္တာ၊ အလိုရှိကြ ပါကုန်သည်။ ပတ္တယန္တာ၊ တောင့်တကြပါကုန်သည်။ ဟုတု၊ ဖြစ်၍။ ဣဋ္ဌံ၊ အလိုရှိအပ်သော။ ကန္တံ၊ နှစ်သက်အပ်သော။ မနာပံ၊ စိတ်နှစ်လုံးကို ပွားစေတတ်သော။ ရဇနိယဩဇာ၊ နှစ်သက်ဖွယ်သော ဩဇာရှိသော။ (ဣမံ သပ္ပံ) ဤထောပတ်ကို။ (တိဏ္ဍံ ရတနာနံ၊) ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးတို့အား။ ဒေမ၊ ပေးလှူပါကုန်၏။

“ပတ္တနာ”

ဣမိနာ ဓမ္မဒါနေန၊
ဓမ္မဝန္တာ ဘဝါဘဝေ၊
ဘဝေယျာမ လဘေယျာမ၊
နိဗ္ဗာနဓာတု မန္တိမေ။ (၃)

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ ဓမ္မဒါနေန၊ ဤသဘောဒါနဟူ ဓမ္မာရုံ အလှူကြောင့်။ ဘဝါဘဝေ၊ နောင်ဖြစ်သမျှ ဘဝငယ်ကြီး၌။ ဓမ္မဝန္တာ၊ နှစ်သက်ဖွယ်သော လောကီဓမ္မာရုံ ရှိကုန်သည်။ ဘဝေယျာမ၊ ဖြစ်ရပါလိုကုန်၏။ အန္တိမေ၊ အဆုံးစွန်သောဘဝ၌။ နိဗ္ဗာနဓာတု၊ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းမြေ နိဗ္ဗာန ဓာတ်ကို။ လဘေယျာမ၊ မချွတ်မုချ ရ-ရပါလိုကုန်၏။

“ပတ္တိဒါန”

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ ပုညဘာဂံ၊ ဤသဘော ဒါနဟူ ဓမ္မာရုံအလှူကုသိုလ်၏အဘို့ကို။ သဗ္ဗသတ္တာနံ၊ အမိအဘ ဆရာ အဘိုးအဘွား ဆွေမျိုးမိတ်မြတ် ယခုရောက်ရှိသော ပရိသတ်၊ ယမမင်း၊ ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ ဝိုင်းစောင့်နတ်၊ မြို့စောင့်နတ်၊ ရွာစောင့်နတ်၊ တောစောင့်နတ်၊ တောင်စောင့်နတ်၊ သာသနာတော်စောင့်နတ်တို့ကို အမှူးထား၍ လုံးစုံများစွာ သတ္တဝါအပေါင်းတို့အား။ ဒေမ၊ အညီအမျှ ပေးဝေငှပါကုန်၏။

“ဓမ္မာရုံအလှူများ”

ပသာဒရုပ် ငါးခု၊ သုခုမရုပ် (၁၆) ခု၊ စိတ်၊ စေတသိက်၊ နိဗ္ဗာန်၊ ပညတ်တို့သည် ဓမ္မာရုံမည်ကုန်၏။

ဤဓမ္မာရုံအလှူ၌ ဩဇဒါန၊ ပါနဒါန၊ ဇီဝိတဒါနတို့၏ အစွမ်းဖြင့် မှတ်ယူရမည်။

“ဩဇဒါန”၌

မ္မန်မြတ်သော ဩဇာရှိသော-သပ္ပံ၊ ထောပတ်။ နဝနိတ၊ ဆီဥ။ တေလံ၊ ဆီ။ မဓု၊ ပျားရည် စသည်များကို ယူ။

“ပါနဒါန” ၌

သရက်သီးအဖျော်စသော မူလဖျော်ရည် (၈)မျိုး၊ ဘိလပ်ရည်၊ ကြံရည် စသော အနုလောမ ဖျော်ရည်များကို ယူ။

“ဇီဝိတဒါန” ၌

သလကဘတ်,သံဃဘတ်စသည်တို့ကို ပေးလှူခြင်း၊ဂိလာန-
မကျန်းမာသော လူ, ရှင်, ရဟန်းတို့အား ဆေးကိုပေးလှူခြင်း၊
ဆေးသမား ဆေးဆရာဝန်ကို ပင့်ခေါ်၍ ကုသ,စေခြင်း၊ သား
ငါးဖမ်းသော ပိုက်ကွန်ကိုဖျက်ဆီးစေခြင်း၊ သားငါးဖမ်းသော
မြှုံးကို ဖျက်ဆီးစေခြင်း၊ ငှက်လှောင်ချိုင့်ကို ဖျက်ဆီးစေခြင်း
သတ္တဝါတို့ကို အနှောင်အဖွဲ့မှလွတ်အောင် ပြုခြင်း-ပြုစေခြင်း၊
သား,မသတ်ရ စည်ကို လည်စေခြင်း၊ အခြား တပါးသော
သတ္တဝါတို့၏ အသက်ဘေးမှ စောင့်ရှောက်ရန်အမှု ဟူသမျှ
တို့ကို ပြုခြင်းတို့ကို ယူ။

“ဣမသ္မိံ” ပန ဌာနေ တေသံ ဝသေန ယောဇနံ
အကတော ဩဇဒါန ပါနဒါန ဇီဝိတဒါန ဝသေန
ကာတဗ္ဗာ၊ ယဒါ ‘ဩဇဒါနံ မယျ’ န္တိ သပ္ပိနဝနိတာဒိနိ
ဒေတိ၊ ‘ပါနဒါန’ န္တိ အဋ္ဌပါနာနိ ဒေတိ၊ ‘ဇီဝိတဒါန’
န္တိ သလကဘတ္တသံဃဘတ္တာဒိနိ ဒေတိ၊ အဖာသုကာနံ
ဘိက္ခုနံ ဘေသဇ္ဇံ ဒေတိ၊ ဝေဇ္ဇံ ပစ္စုပဋ္ဌာပေတိ၊ ဇာလံ
ဖာလာပေတိ၊ ကုမိနံ ဝိဒ္ဓိသာပေတိ၊ သကုဏပဉ္စရံ ဝိဒ္ဓိ-
သာပေတိ၊ ဗန္ဓစနမောက္ခံ ကာရာပေတိ၊ မာဃာတဘေရိံ
စရာပေတိ၊ အညာနိပိ ဇီဝိတပရိတ္တာဏတ္ထံ ဝေရူပါနိ
ကမ္မာနိ ကရေတိ၊ တဒါ ဒါနမယံ ဟောတိ”။

(အဋ္ဌသာလိနီ)

ဒါနသုံးမျိုး အကျိုးယုတ်မြတ် အဆုံးအဖြတ်

သုတ္တန္တနယ ဒါနထက် ဝိနယနယဒါနသည် အကျိုးကြီး၏။ အကြောင်းသော်ကား ထမင်းစသော ဒါနသာမည၏ အစွမ်းဖြင့် အမှတ်မရှိ ဒုဿီလ စသူအားလည်း ပေးလှူအပ်၍ ဆွမ်းစသော ကပ္ပိယဝေါဟာရ၏ အစွမ်းဖြင့် သီလရှိသော ရဟန်းစသူအား ပေးလှူအပ်ရကား သာမညဒါနထက် ဝိသေသဒါနသည် အကျိုးကြီးသောကြောင့်တည်း။

ဝိနယနယဒါနထက် အဘိဓမ္မနယဒါနသည် အကျိုးကြီး၏။ အကြောင်းသော်ကား ရူပါရုံစသည်တို့၌ ပရမတ္ထ၏ အစွမ်းဖြင့် သာလျှင် နှလုံးသွင်း၍ ပေးလှူသည်၏ အစွမ်းဖြင့် ဝိနယနယဒါနထက် လွန်ကဲသောဒါန ဖြစ်သောကြောင့်တည်း။

* တောနိ ပန ဒသဒါနဝတ္ထုနိ သုတ္တန္တနယေန ကထိတာနိ၊ ဝိနယဘိဓမ္မနယဝသေနပိ ကထေတဗ္ဗာနိ၊ ရူပါဒိဆဋ္ဌာရမ္မဏဒါန ဝသေန ဟိ အဘိဓမ္မ ဆဒါန ဝတ္ထုနိ အာဂတာနိ၊ ဝိနယေ စိဝရပိဏ္ဍပါတဘေသဇ္ဇ သေနာသနဝသေန စတ္တာရိ အာဂတာနိ၊ တတ္ထေဝ မာစရိယာ ဝဒန္တိ၊ သုတ္တန္တနယဒါနတော ဝိနယနယဒါန မေဝ မဟပ္ပလံ၊ ကသ္မာ၊ အန္ဓာဒိဒါနမတ္ထဝသေနေဝ ယဿကဿစိ ဒုဿီလာဒိကဿ ဒါတဗ္ဗန္တိ၊ အနုဇာနိတွာ ပိဏ္ဍပါတာဒိ ကပ္ပိယ ဝေါဟာရဝသေန သီလဝန္တာဒိ-

ကမသေဝ ဒါတဗ္ဗန္တိအနုညာတတ္တာ သာမညဒါနတော၊
 ဝိသေသဒါနမေဝ မဟပ္ပလံ၊တတောပိအဘိဓမ္မနယဒါန-
 မေဝ မဟပ္ပလံ၊ ကသ္မာ၊ ရူပါဒီသု ပရမတ္ထဝသေနေ-
 ဝါဘိနိဝိသိတွာ ဒါနဝသေန တတောပိ အတိသယဒါ-
 နတ္တာ။ (ဇိ)

ပုဂ္ဂလိကဒါန ရေစက်ချ

ပုဂ္ဂလိကဒါန (၁၄) မျိုး

စုဒ္ဓသ ခေါ် ပနိမာနန္တ ပါဠိပုဂ္ဂလိကာ ဒက္ခိဏာ၊ ကတမာ
စုဒ္ဓသ၊

- (၁) တထာဂတေ အရဟန္တေ သမ္မာသမ္ဗုဒ္ဓေ ဒါနံ ဒေတိ၊
အယံ ပဌမာ ပါဠိပုဂ္ဂလိကာ ဒက္ခိဏာ။
- (၂) ပစ္စေကသမ္ဗုဒ္ဓေ ဒါနံ ဒေတိ၊ အယံ ဒုတိယာ ပါဠိ
ပုဂ္ဂလိကာ ဒက္ခိဏာ။
- (၃) တထာဂတသာဝကေ အရဟန္တေ ဒါနံ ဒေတိ၊ အယံ
တတိယာ ပါဠိပုဂ္ဂလိကာ ဒက္ခိဏာ။
- (၄) အရဟတ္တဖလ သစ္စိကိရိယာယ ပဋိပန္နေ ဒါနံ ဒေတိ၊
အယံ စတုတ္ထိ ပါဠိပုဂ္ဂလိကာ ဒက္ခိဏာ။
- (၅) အနာဂါမိဿ ဒါနံ ဒေတိ၊ အယံ ပဉ္စမိ ပါဠိပုဂ္ဂလိကာ
ဒက္ခိဏာ။
- (၆) အနာဂါမိဖလ သစ္စိကိရိယာယ ပဋိပန္နေ ဒါနံ ဒေတိ၊
အယံ ဆဋ္ဌိ ပါဠိပုဂ္ဂလိကာ ဒက္ခိဏာ။
- (၇) သကဒါမိဿ ဒါနံ ဒေတိ၊ အယံ သတ္တမိ ပါဠိ
ပုဂ္ဂလိကာ ဒက္ခိဏာ။

- (၈) သကဒါဂါမိဖလ သစ္စိကိရိယာယ ပဋိပန္နေ ဒါနံ ဒေတိ၊ အယံ အဋ္ဌမိ ပါဠိပုဂ္ဂလိကာ ဒက္ခိကာ။
- (၉) သောတာပန္နေ ဒါနံ ဒေတိ၊ အယံ နဝမိ ပါဠိပုဂ္ဂလိကာ ဒက္ခိကာ။
- (၁၀) သောတာပတ္တိဖလ သစ္စိကိရိယာယ ပဋိပန္နေ ဒါနံ ဒေတိ၊ အယံ ဒသမိ ပါဠိပုဂ္ဂလိကာ ဒက္ခိကာ။
- (၁၁) ဗာဟိရကေ ကာမေသု ဝိတရာဂေ ဒါနံ ဒေတိ၊ အယံ ကောဒသမိ ပါဠိပုဂ္ဂလိကာ ဒက္ခိကာ။
- (၁၂) ပုထုဇ္ဇနံ သီလဝန္တေ ဒါနံ ဒေတိ၊ အယံ ဒွါဒသမိ ပါဠိပုဂ္ဂလိကာ ဒက္ခိကာ။
- (၁၃) ပုထုဇ္ဇန ဒုဿီလေ ဒါနံ ဒေတိ၊ အယံ တေရသမိ ပါဠိပုဂ္ဂလိကာ ဒက္ခိကာ။
- (၁၄) တိရစ္ဆာနဂတေ ဒါနံ ဒေတိ၊ အယံ စုဒ္ဒသမိ ပါဠိပုဂ္ဂလိကာ ဒက္ခိကာ။

(ဥပရိပဏ္ဏာသဒက္ခိကာ ဝိဘင်္ဂသုတ်မှ)

“အနက်”

အာနန္ဒ၊ ချစ်သား အာနန္ဒာ။ ပါဠိပုဂ္ဂလိကာ၊ ပုဂ္ဂလိက (အသီးအခြား ဖြစ်သော ပုဂ္ဂိုလ်၏ဥစ္စာ) ဖြစ်ကုန်သော။ ဒက္ခိကာ၊ အလှူတို့သည်။ ဣမာ စုဒ္ဒသ၊ ဤတဆယ့်လေးပါးတို့တည်း။ စုဒ္ဒသ၊ တဆယ့်လေးပါးတို့ ဟူကုန်သည်။ ကတမာ၊ အဘယ်သည်တို့နည်း။

- (၁) အရဟန္တေ၊ ဂုဏ်ရည်သိုက်မြိုက် ပူဇော်အထူးကို ခံတော်မူထိုက်သော။ သမ္မာသမ္ဗုဒ္ဓေ၊ မဖောက်မပြန် မှန်ကန်

လှစွာ ကိုယ်တိုင်သာလျှင် သစ္စာဥယျာဓိ ဓမ္မဉာဏ် အလုံး
စုံကို အကုန်အစင် သိမြင်တော်မူသော။ တထာဂတေ၊
ရှေးဘုရားတို့အတူ လာတော်မူငြား မြတ်ဘုရားအား။
ဒါနံ၊ အလှူကို။ ဒေတံ၊ ပေးလှူ၏။ အယံ ဒက္ခိဏာ၊
ဤအလှူသည်။ ပဌမာ၊ ရှေးဦးစွာသော။ ပါဠိ
ပုဂ္ဂလိကာ၊ ပုဂ္ဂလိက (အသီးအခြား ဖြစ်သော ပုဂ္ဂိုလ်၏
ဥစ္စာ)ဖြစ်သော။ ဒက္ခိဏာ၊ အလှူတည်း။

(၂) ပစ္စေကသမ္ပုဒ္ဓေ၊ ပစ္စေကဗုဒ္ဓါ (အသီး အခြား
သယမ္ဘူဉာဏ်အားဖြင့် ပွင့်သူ)အား။ ဒါနံ၊ အလှူကို။
ဒေတံ၊ ပေးလှူ၏။ အယံ ဒက္ခိဏာ၊ ဤအလှူသည်။
ဒုတိယာ၊ နှစ်ခုမြောက်ဖြစ်သော။ ပါဠိပုဂ္ဂလိကာ၊
ပုဂ္ဂလိကဖြစ်သော။ ဒက္ခိဏာ၊ အလှူတည်း။

(၃) တထာဂတသာဝကေ၊ မြတ်ဘုရား၏ တပည့်သားဖြစ်
သော။ အရဟန္တေ၊ ရဟန္တာအား။ ဒါနံ၊ အလှူကို။ ဒေတံ၊
ပေးလှူ၏။ အယံ ဒက္ခိဏာ၊ သည်။ တတိယာ၊ သုံးခုမြောက်
ဖြစ်သော။ ပါဠိပုဂ္ဂလိကာ၊ သော။ ဒက္ခိဏာ၊ တည်း။

(၄) အရဟတ္တ ဖလ သစ္စိကိရိယာယ၊ အရဟတ္တဖိုလ်ကို
မျက်မှောက်ပြုရခြင်းငှါ။ ပဋိပန္နေ၊ ကျင့်သော ပုဂ္ဂိုလ်
အား။ ဒါနံ၊ ကို။ ဒေတံ၊ ၏။ အယံ ဒက္ခိဏာ၊ သည်။
စတုတ္ထိ၊ လေးခုမြောက် ဖြစ်သော။ ပါဠိပုဂ္ဂလိကာ၊
သော။ ဒက္ခိဏာ၊ တည်း။

(၅) အနာဂါမိဿ၊ အနာဂါမိ ပုဂ္ဂိုလ်အား။ ဒါနံ၊ ကို။
ဒေတံ၊ ၏။ အယံ ဒက္ခိဏာ၊ သည်။ ပဉ္စမိ၊ ငါးခု

မြောက်ဖြစ်သော။ ပါဠိပုဂ္ဂလိကာ၊ သော။ ဒက္ခိဏာ၊
တည်း။

(၆) အနာဂါမိ ဖလ သစ္စိကိရိယာယ၊ အနာဂါမိဖိုလ်ကို
မျက်မှောက်ပြုရခြင်းငှါ။ ပဋိပန္နော၊ ကျင့်သောပုဂ္ဂိုလ်
အား။ ဒါနံ၊ ကို။ ဒေတိ၊ ၏။ အယံ ဒက္ခိဏာ၊ သည်။
ဆဋ္ဌိ၊ ခြောက်ခုမြောက်ဖြစ်သော။ ပါဠိပုဂ္ဂလိကာ၊
သော။ ဒက္ခိဏာ၊ တည်း။

(၇) သကဒါဂါမိယ၊ သကဒါဂါမိ ပုဂ္ဂိုလ်အား။ ဒါနံ၊
ကို။ ဒေတိ၊ ၏။ အယံ ဒက္ခိဏာ၊ သည်။ သတ္တမိ၊
ခုနစ်ခုမြောက်ဖြစ်သော။ ပါဠိပုဂ္ဂလိကာ၊ သော။
ဒက္ခိဏာ၊ တည်း။

(၈) သကဒါဂါမိ ဖလ သစ္စိကိရိယာယ၊ သကဒါဂါမိဖိုလ်
ကို မျက်မှောက်ပြုရခြင်းငှါ။ ပဋိပန္နော၊ ကျင့်သော
ပုဂ္ဂိုလ်အား။ ဒါနံ၊ ကို။ ဒေတိ၊ ၏။ အယံ ဒက္ခိဏာ၊
သည်။ အဋ္ဌမိ၊ ရှစ်ခုမြောက်ဖြစ်သော။ ပါဠိပုဂ္ဂလိကာ၊
သော။ ဒက္ခိဏာ၊ တည်း။

(၉) သောတာပန္နော၊ သောတာပန်ပုဂ္ဂိုလ်အား။ ဒါနံ၊ ကို။
ဒေတိ၊ ၏။ အယံ ဒက္ခိဏာ၊ သည်။ နဝမိ၊ ကိုးခု
မြောက်ဖြစ်သော။ ပါဠိပုဂ္ဂလိကာ၊ သော။ ဒက္ခိဏာ၊
တည်း။

၁၀) သောတာ ပတ္ထိဖလသစ္စိကိရိယာယ၊ သောတာပတ္ထိဖိုလ်
ကို မျက်မှောက်ပြုရခြင်းငှါ။ ပဋိပန္နော၊ ကျင့်သော
ပုဂ္ဂိုလ်အား။ ဒါနံ၊ ကို။ ဒေတိ၊ ၏။ အယံ ဒက္ခိဏာ၊

သည်။ ဒသမိ၊ ဆယ်ခုမြောက်ဖြစ်သော။ ပါဠိ
ပုဂ္ဂလိကာ၊ သော။ ဒက္ခိဏာ၊ တည်း။

(၁၁) ဗာဟိရဏေ၊ သာသနာပအခါ၌။ ကာမေသု၊ ကာမ
ဂုဏ်တို့၌။ ဝိတရာဂေ၊ ဝိက္ခမ္ဘနပဟာန်ဖြင့် ရာဂကို
ပယ်ခွါပြီးသော ကမ္မဝါဒီ ကိရိယဝါဒီ ပုဂ္ဂိုလ်အား။
ဒါနံ၊ ကို။ ဒေတိ၊ ၏။ အယံ ဒက္ခိဏာ၊ သည်။
ကောဒသမိ၊ တဆယ့်တခုမြောက် ဖြစ်သော။ ပါဠိ
ပုဂ္ဂလိကာ၊ သော။ ဒက္ခိဏာ၊ တည်း။

(၁၂) ပုထုဇ္ဇနသီလဝန္တေ၊ သီလရှိသော ပုထုဇဉ်ပုဂ္ဂိုလ်အား။
ဒါနံ၊ ကို။ ဒေတိ၊ ၏။ အယံ ဒက္ခိဏာ၊ သည်။ ဒွါဒသမိ၊
တဆယ့်နှစ်ခုမြောက်ဖြစ်သော။ ပါဠိပုဂ္ဂလိကာ၊ သော။
ဒက္ခိဏာ၊ တည်း။

(၁၃) ပုထုဇ္ဇနဒုဿိလေ၊ သီလမရှိသော ပုထုဇဉ် ပုဂ္ဂိုလ်
အား။ ဒါနံ၊ ကို။ ဒေတိ၊ ၏။ အယံ ဒက္ခိဏာ၊ သည်။
တေရသမိ၊ တဆယ့်သုံးခုမြောက် ဖြစ်သော။ ပါဠိ
ပုဂ္ဂလိကာ၊ သော။ ဒက္ခိဏာ၊ တည်း။

(၁၄) တိရစ္ဆာနဂတေ၊ တိရစ္ဆာန်အား။ ဒါနံ၊ ကို။ ဒေတိ၊ ၏။
အယံ ဒက္ခိဏာ၊ သည်။ စုဒ္ဒသမိ၊ တဆယ့်လေးခုမြောက်
ဖြစ်သော။ ပါဠိပုဂ္ဂလိကာ၊ သော။ ဒက္ခိဏာ၊ တည်း။

* ၎င်း ပုဂ္ဂလိကဒါန (၁၄) မျိုး၏ အသီးသီးသော
အကျိုးများကို မြင်းခြံတရားစာတွင် ရှုပါ။

- (၁၀) သရဏဂုံတည်သော လူဥပါသကာမှစ၍ သောတာပတ္တိ မဂ်ပုဂ္ဂိုလ် တိုင်အောင်သော လူသာမဏေ ရဟန်း အားလုံးကို ယူ။
- (၁၁) သာသနာပ လောကီဈာန်ရ-ရသေ့ ရဟန်းတို့ကို ယူ။
- (၁၂) သရဏဂုံ ပဉ္စသီလစသည် ကိုယ်ဝယ်မတည်သော်လည်း မကောက်ကျစ် မစဉ်းလဲ တပါးသူတို့ကို မနှိပ်စက်မှု၍ တရားနှင့် အညီ လယ်ထွန်ခြင်း၊ ကုန်သွယ်ခြင်းစသော အမှုတို့ဖြင့် အသက်မွေးသူများကို ယူ။
- (၁၃) မုဆိုး တံငါစသည်တို့ကို ယူ။
- (၁၄) ခွေ၊ နွား၊ ကြက်၊ ဝက်၊ ငှက် စသော တိရစ္ဆာန် များကို ယူ။

ပုဂ္ဂလိကအလှ (၁၄) မျိုး

- (၁) ဘုရား၊ ပုဂ္ဂလိကဒါန၊
- (၂) ပစ္စေကဗုဒ္ဓါ၊ ပုဂ္ဂလိကဒါန၊
- (၃) ရဟန္တာ၊ ပုဂ္ဂလိကဒါန၊
- (၄) အရဟတ္တဖိုလ်အလို့ငှါ ကျင့်သူ ပုဂ္ဂလိက ဒါန၊
- (၅) အနာဂါမ် ပုဂ္ဂလိက ဒါန၊
- (၆) အနာဂါမိဖိုလ်အလို့ငှါ ကျင့်သူ ပုဂ္ဂလိကဒါန၊
- (၇) သကဒါဂါမ် ပုဂ္ဂလိက ဒါန၊
- (၈) သကဒါဂါမိဖိုလ်အလို့ငှါကျင့်သူပုဂ္ဂလိကဒါန၊
- (၉) သောတာပန် ပုဂ္ဂလိက ဒါန၊

(၁၀) သောတာပတ္တိဖိုလ် အလို့ငှါ ကျင့်သူ ပုဂ္ဂလိကဒါန၊

(၁၁) သာသနာပ လောကီစျာန်ရ-ရသေ့ ရဟန်း ပုဂ္ဂလိကဒါန၊

(၁၂) သီလရှိသော ပုထုဇဉ် ပုဂ္ဂလိကဒါန၊

(၁၃) သီလမရှိသော ပုထုဇဉ် ပုဂ္ဂလိကဒါန၊

(၁၄) တိရစ္ဆာန် ပုဂ္ဂလိကဒါန-

အားဖြင့် ပုဂ္ဂလိကအလှူ (၁၄)မျိုးတည်း။

* ထိုပုဂ္ဂလိက အလှူ (၁၄) မျိုး ရေစက်ချကို အစဉ် အတိုင်း ပြအံ့။

(၂၁) ဘုရား၊ ပုဂ္ဂလိကဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ သီလေ၊ သရဏဂုံနှင့်တကွသော ငါးပါးသီလ၌။ ဌထွာ၊ တည်ပြီး၍။ သုပသန္တစိတ္တာ၊ အလွန်ကြည်လင်သော စိတ်ရှိကြကုန်သည်။ ဟုတ္တာ၊ ဖြစ်၍။ ဥဠာရံ၊ ကြီးကျယ်မြင့်မြတ်သော။ ကမ္မဗလံ၊ ကံ၏ အကျိုးကို။ အဘိသဒ္ဓဟိတ္တာ၊ အလွန်ယုံကြည်ကြပါကုန်သည် ဖြစ်၍။ ခဗ္ဗေ၊ တရားသဖြင့်။ လဒ္ဓါနိ၊ ရအပ်ကုန်သော (ဣဒါနိ ဒေယျဝတ္ထုနိ) ဤလူတုယ်ဝတ္ထုတို့ကို။ သဗ္ဗညုဗုဒ္ဓဿ၊ တရား ဥဿုံ အလုံးစုံကို အကုန်သိဌား သဗ္ဗညုဘုရားအား။ ဒေမ၊ ပေးလှူပါကုန်၏။

“ပတ္တနာ”

ဣမိနာ ပန ဒါနေန၊
 ဘဝသမ္ပတ္တိ မာယတိံ၊
 လဘာမ ဘောဂသမ္ပတ္တိံ၊
 မောက္ခသမ္ပတ္တိ မန္တိမေ။ (၃)

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ ဒါနေန၊ ဤသဗ္ဗညု ဘုရားရှင်အား ပေးလှူပါရ မြတ်ဒါန ကြောင့်။ အာယတိံ၊ ဖြစ်တိုင်းဖြစ်တိုင်းသော ဘဝ အနာဂတ် ကာလ၌။ ဘဝသမ္ပတ္တိံ၊ လူပြည်နတ်ရွာ ဗြဟ္မာဟုဘိ သုဂတိ ဘဝ ဆက်တိုင်းရ၍ ချမ်းမြရိပ်မြုံ ဘဝ၏ပြည့်စုံခြင်းကို၎င်း။ ဘောဂသမ္ပတ္တိံ၊ လူ၌ဖြစ်သော စည်းစိမ်ချမ်းသာ၊ နတ်၌ဖြစ် သော၊ စည်းစိမ်ချမ်းသာ၊ ဗြဟ္မာ၌ဖြစ်သော စည်းစိမ်ချမ်းသာ နှင့် ပြည့်စုံခြင်းကို၎င်း။ လဘာမ၊ မချွတ်မုချ ရ-ရပါလိုကုန်၏။ အန္တိမေ၊ အဆုံးစွန်သောဘဝ၌။ မောက္ခသမ္ပတ္တိံ၊ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာမှန် နိဗ္ဗာန်၏ ပြည့်စုံခြင်းကို။ လဘာမ၊ မချွတ်မုချ ရ-ရပါလိုကုန်၏။

“ပတ္တိဒါန”

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား၊ မယံ၊ တပည့်တော်တို့သည်။ ဣမံ ပုညဘာဂံ၊ ဤသဗ္ဗညု ဘုရားရှင်အား ပေးလှူရသော ဒါန ကုသိုလ်၏ အဘို့ကို။ သဗ္ဗသတ္တာနံ၊ မိဘဆွေည ချစ်စွာ မိတ်မြတ် ယခုရောက်ရှိသော ပရိသတ်၊ ကြွင်းကျန်သောပရိသတ်၊

ယမမင်း၊ လူမင်း၊ ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ အရာမ
စောင့်နတ်၊ မြို့စောင့်နတ်၊ တောစောင့်နတ်၊ တောင်စောင့်နတ်၊
ဓတရဌ၊ ဝိရုဌက၊ ဝိရုပက္ခ၊ ကုဝေရ၊ နတ်မင်းကြီးလေးပါး၊
သိကြားမင်းကို အထူးထား၍ လုံးစုံများစွာ သတ္တဝါအပေါင်း
တို့အား။ ဒေမ၊ အညီအမျှ ပေးဝေငှပါကုန်၏။

(၂၂) ပစ္စေက ဗုဒ္ဓါပုဂ္ဂလိကဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ သီလေ၊
သရဏဂုံနှင့် တကွသော ရှစ်ပါးသီလ၌။ ဌတော၊ တည်ပြီး၍။
သုပသန္တစိတ္တာ၊ အလွန်ကြည်လင်သော သဒ္ဓါစိတ်ရှိကြကုန်
သည်။ ဟုတော၊ ဖြစ်၍။ ဥဠာရံ၊ ကြီးကျယ်မြင့်မြတ်သော။ ကမ္မ
ဖလံ၊ ကံ၏ အကျိုးကို။ အဘိသဒ္ဓဟိတော၊ အလွန်ယုံကြည်ကြပါ
ကုန်သည်ဖြစ်၍။ ဓမ္မေန၊ တရားသဖြင့်။ လဒ္ဓါနိ၊ ရအပ်ကုန်သော။
(ဣမာနိ ဒေယျဝတ္ထုနိ) ဤလူဘွယ် ဝတ္ထုတို့ကို။ ပစ္စေက
ဗုဒ္ဓဿ၊ ပစ္စေကဗုဒ္ဓါအား။ ဒေမ၊ ပေးလှပါကုန်၏။

“ပိတ္တနာ”

ဣမိနာ ပန ဒါနေန၊
ဘောဂသမ္ပတ္တိ အာယတိံ၊
ဘဝတု ဘဝသမ္ပတ္တိ၊
မောက္ခသမ္ပတ္တိ အန္တိမေ။ (၃)

ဘန္တေ၊ အရှင်ဘုရား။ (အမ္မာကံ) တပည့်တော်တို့အား။
 ဣမိနာ ဒါနေန၊ ဤ ပစ္စေကဗုဒ္ဓါအား ပေးလှူပူဇော်ရသော
 ကုသိုလ်ကြောင့်။ အာယတိံ၊ နိဗ္ဗာန်မရသေးသမျှ အနာဂတ်
 ကာလ၌။ ဘောဂသမ္ပတ္တိ၊ လှူ၍ဖြစ်သော စည်းစိမ်ချမ်းသာ၊
 နတ်၌ဖြစ်သောစည်းစိမ်ချမ်းသာ၊ ဗြဟ္မာ၌ဖြစ်သော စည်းစိမ်
 ချမ်းသာနှင့် ပြည့်စုံခြင်းသည်၎င်း။ ဘဝသမ္ပတ္တိ၊ လှူပြည်
 နတ်ပြည် ဗြဟ္မာဟူဘိ သုဂတိဘဝ ဆက်တိုင်းရ၍ ချမ်းမြရိပ်မြူ
 ဘဝ၏ပြည့်စုံခြင်းသည်၎င်း။ ဘဝတု၊ မလွဲမသွေ ဖြစ်ပါစေ
 သား။ အန္တိမေ၊ အဆုံးစွန်သောဘဝ၌။ မောက္ခသမ္ပတ္တိ၊ ဒုက္ခ
 ခပ်သိမ်း ချုပ်ငြိမ်းရာမှန် နိဗ္ဗာန်၏ ပြည့်စုံခြင်းသည်။ ဘဝတု၊
 မလွဲမသွေ ဖြစ်ပါစေသား။

“ပတ္တိဒါန”

“ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ
 ပုညဘာဂံ၊ ဤပစ္စေက ဗုဒ္ဓါအား ပေးလှူပူဇော်ရသော ဒါန
 ကုသိုလ်၏အဘို့ကို။ သဗ္ဗသတ္တာနံ၊ ဒါန သဘင် ဆင်ယင်ကျင်းပ
 ဤဌာနသို့ လာရောက်ကြသည့် ဗုဒ္ဓဘာသာ သမ္မာအယူ စင်ဖြူ
 သောအား စိတ်ထားပျော့ပျောင်း သူတော်ကောင်း တို့ကို
 အမှူးထား၍ ယမမင်း၊ ဘုမ္မစိုးနတ်၊ ရုက္ခစိုးနတ်၊ ဓတရဋ္ဌ၊ ဝိရုဋ္ဌက၊
 ဝိရူပက္ခ၊ ကုဝေရ၊ နတ်မင်းကြီးလေးပါး အလုံးစုံသောသတ္တဝါ
 တို့အား။ ဒေမ၊ အညီအမျှ ပေးဝေငှပါကုန်၏။

* ဒါန၏ မုချအကျိုးရင်းကား- ဘောဂသမ္ပတ္တိတည်း။

အကျိုးဆက်ကား ဘဝသမ္ပတ္တိ၊ နိဗ္ဗာနသမ္ပတ္တိ တို့တည်း။

(၂၃) ရဟန္တာ (အရဟတ္တဖိုလ်ပုဂ္ဂိုလ်)

ပုဂ္ဂလိကဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဒါန ဖလံ၊ ဒါန၏အကျိုးကို။ သဒ္ဓဟန္တာ၊ ယုံကြည်ကြပါကုန်သည်။ ဒါနဿ၊ ဒါန၏။ ဖလာနိ၊ အကျိုးတို့ကို။ ဣစ္ဆန္တာ၊ အလိုရှိ ကြပါကုန်သည်။ ပတ္တယန္တာ၊ တောင့်တ ကြပါကုန်သည်။ ဟုတု၊ ဖြစ်၍။ ဓမ္မေန၊ တရားနှင့်။ သမေန၊ ညီညွတ်သဖြင့်။ လဒ္ဓါနိ၊ ရအပ်ကုန်သော။ ဣမာနိ ဒေယုဓမ္မာနိ၊ ဤလူဖွယ် ပစ္စည်းတို့ကို။ ခိဏာသဝဿ၊ ရဟန္တာ ပုဂ္ဂိုလ်အား။ ဒေမ၊ ပေးလှူပါကုန်၏။

“ပတ္တနာ”

“ဣဒံ နော ဒါနံ မဂ္ဂဖလနိဗ္ဗာနဿ
ပစ္စယော ဟောတု” (၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံ ဒါနံ၊ ဤရဟန္တာ အရှင်အား ပူဇော်ပါရ မြတ်ဒါနသည်။ မဂ္ဂဖလနိဗ္ဗာနဿ၊ မဂ်ဖိုလ်နိဗ္ဗာန်၏။ ပစ္စယော၊ အခြေခံကောင်း ရဘို့ ရောက်ဘို့ရန် အကြောင်းသည်။ ဟောတု၊ မလွဲမသွေ ဖြစ်ပါစေသား။

“ပတ္တိဒါန”

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ ပုညဘာဂံ၊ ဤရဟန္တာ အရှင်အား ပူဇော်ရသော ကုသိုလ်၏

အဘို့ကို။ သဗ္ဗသတ္တဝါနံ၊ ဤ ဒါနပြုရာဌာနသို့ လာရောက်ကြသော ဗုဒ္ဓဘာသာ သမ္မာဒိဋ္ဌိအပေါင်း သူတော်ကောင်းတို့ကို အမှူးထား၍ ယမမင်း၊ ဘုမ္မစိုးနတ်၊ ရုက္ခစိုးနတ်၊ ဓတရဌ၊ ဝိရုဠက၊ ဝိရုပက္ခ၊ ကုဝေရ၊ နတ်မင်းကြီးလေးပါး အလုံးစုံသော သတ္တဝါတို့အား။ ဒေမ၊ အညီအမျှ ပေးဝေငှပါကုန်၏။

(၂၄) အရဟတ္တမဂ်ပုဂ္ဂိုလ် ပုဂ္ဂလိကဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ အဟံ တပည့်တော်သည်။ ဒါနဖလံ၊ အလှူ၏အကျိုးကို။ သဒ္ဓဟန္တော၊ ယုံကြည်သည်။ ဒါနဿ၊ အလှူ၏။ ဖလံ၊ အကျိုးကို။ ဣစ္ဆန္တော၊ အလိုရှိသည်။ ပတ္တယန္တော၊ တောင့်တသည်။ ဟုတော၊ ဖြစ်၍။ ဓမ္မေန၊ တရားနှင့်။ သမေန၊ ညီညွတ်သဖြင့်။ လဒ္ဓါနိ၊ ရအပ်ကုန်သော။ ဣမာနိ၊ ဒေယျဓမ္မာနိ၊ ဤလူဘွယ်ပစ္စည်းတို့ကို။ အဂ္ဂမဂ္ဂသမဂ္ဂိဿ၊ အရဟတ္တမဂ်ပုဂ္ဂိုလ်အား။ ဒေမိ၊ ပေးလှူပါ၏။

“ပတ္တန”

“ဣမိနာ ဒါနေန၊ အဟံ ဘန္တေ အညာသိကေးဣညတ္ထေရော ဝိယ အနာဂတေ ဥပ္ပဇ္ဇေနကဗုဒ္ဓဿ သာသနေ ပဗ္ဗဇိတော ပဌမံ ဓမ္မံ ပဋိဝိဇ္ဈိတံ သမတ္ထောဘဇေယျံ”။ (၃)

(အင်ဂျ)

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဣမိနာဒါနေန၊ ဤ အရဟတ္တမဂ်ပုဂ္ဂိုလ်အား ပူဇော်ရသော ဒါနကုသိုလ်ကြောင့်။ အညာသိကောဏ္ဍညတ္ထေရော ဝိယ၊ အရှင်အညာသိကောညမထေရ်ကဲ့သို့။ အနာဂတေ၊ နောင်သောအခါ၌။ ဥပ္ပဇ္ဇနကဗုဒ္ဓဿ၊ ပွင့်တော်မူလတ္တံ့သော ဘုရားရှင်၏။ သာသနေ၊ သာသနာတော်၌။ ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။ ပဌမံ၊ ရှေးဦးစွာ။ ဓမ္မံ၊ မဂ်ဖိုလ်တရားထူးကို။ ပဋိဝိဇ္ဈိတံ၊ ထိုးထွင်း၍ သိခြင်းငှာ။ သမတ္ထော၊ စွမ်းနိုင်သူသည်။ ဘဝေယျံ၊ ဖြစ်ရပါလိမ့်။

“ပတ္တိဒါန”

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမိ’

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဣမံ ပုညဘာဂံ၊ ဤ အရဟတ္တမဂ် ပုဂ္ဂိုလ်အား ပူဇော်ရသော ဒါနကုသိုလ်၏အဘို့ကို။ သဗ္ဗသတ္တာနံ၊ အလှူပေးရာ ဤဌာနသို့ ရောက်ရှိ၍နေကြကုန်သောပရိသတ်အပေါင်း သူတော်ကောင်းတို့ကို အမှူးထား၍ ရှစ်ထပ်ပိုင်သ ယမရာဇာ ဤမြို့ ဤရွာ ဤနရာ၌ စိုးအုပ်၍နေကြသော ဘုမ္မစိုးနတ်၊ ရုက္ခစိုးနတ်၊ ဓတရဌ၊ ဝိရုဠက၊ ဝိရူပက္ခ၊ ကုဝေရ နတ်မင်းကြီးလေးပါး၊ သိကြားမင်း၊ အလုံးစုံသော သတ္တဝါတို့အား။ ဒေမိ၊ အညီအမျှ ပေးဝေငှပါ၏။

* ဆုတောင်းမှာ အင်္ဂုတ္တိုရ် အဋ္ဌကထာပါဠိကို အနည်းငယ် ပြင်ထားသည်။

(၂၅) အနာဂါမိ (ဖိုလ်ပုဂ္ဂိုလ်)

ပုဂ္ဂလိကဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဒါနဖလံ၊ စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း၏ အကျိုးကို။ သဒ္ဓဟန္တေ၊ ယုံကြည်သည်။ ဒါနဿ၊ စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း၏။ ဖလံ၊ အကျိုးကို။ ဣစ္ဆန္တေ၊ အလိုရှိသည်။ ပတ္တယန္တေ၊ တောင့်တသည်။ ဟုတု၊ ဖြစ်၍။ ဓမ္မေန၊ တရားနှင့်။ သမေန၊ ညီညွတ်သဖြင့်။ လဒ္ဓိနိ၊ ရအပ်ကုန်သော။ ဣမာနိ၊ ဒေယျဓမ္မာနိ၊ ဤလူဖွယ်ပစ္စည်းတို့ကို။ အနာဂါမိဿ၊ အနာဂါမိပုဂ္ဂိုလ်အား။ ဒေမိ၊ ပေးလှူပါ၏။

“ပတ္တနာ”

“အဟံ ဘန္တေ ဣမိနာ ဒါနေန အနာဂတေ ဥပ္ပဇ္ဇေနကဿ ဧကဿ ဗုဒ္ဓဿ သာသနေ သာရိပုတ္တတ္ထေရောဝိယ ပဌမော အဂ္ဂသာဝကော ဘဝေယံ” (၃)

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဣမိနာ ဒါနေန၊ ဤအနာဂါမိ ပုဂ္ဂိုလ်အား ပူဇော်ရသော ဒါနကုသိုလ်ကြောင့်။ အနာဂတေ၊ နောင်သောအခါ၌။ ဥပ္ပဇ္ဇေနကဿ၊ ပွင့်တော်မူလတ္တံ့သော။ ဧကဿ၊ တဆူသော။ ဗုဒ္ဓဿ၊ ဘုရားရှင်၏။ သာသနေ၊ သာသနာတော်၌။ သာရိပုတ္တတ္ထေရောဝိယ၊ အသျှင်သာရိပုတြာမထေရ်ကဲ့သို့။ ပဌမော၊ ရှေးဦးစွာသော။ အဂ္ဂသာဝကော၊ လကျော်ရံ အဂ္ဂသာဝကသည်။ ဘဝေယံ၊ ဖြစ်ရပါလို၏။

“ပတ္တိဒါန”

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမိ’

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဣမံ ပုညဘာဂံ၊ ဤအနာဂါမိပုဂ္ဂိုလ်အား ပူဇော်ရသောဒါနကုသိုလ်၏အဘို့ကို။ သဗ္ဗသတ္တာနံ၊ ဒါနသဘင် ဆင်ယင်ကျင်းပ ဤဌာနသို့ လာရောက်ကြသော ပရိသတ်အပေါင်း သူတော်စောင်းတို့ကို အမှူးထား၍ ယမမင်း၊ ဤမြို့ ဤရွာ၌ စိုးအုပ်၍ နေကြသော ဘုမ္မစိုးနတ်၊ ရုက္ခစိုးနတ်၊ ဓတရဋ္ဌ၊ ဝိရုဠက၊ ဝိရုပက္ခ၊ ကုဝေရနတ်မင်းကြီးလေးပါး၊ နတ်တို့ကို အစိုးရသော သိကြားမင်း၊ အလုံးစုံသော သတ္တဝါတို့အား။ ဒေမိ၊ ထပ်ထူထပ်မျှ ပေးဝေငှပါ၏။

(၂၆) အနာဂါမိ မဂ်ပုဂ္ဂိုလ် ပုဂ္ဂလိကဒါန
ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဒါနဖလံ၊ ပေးလှူခြင်း၏ အကျိုးကို။ သဒ္ဓဟန္တော၊ ယုံကြည်သည်။ ဒါနဖလံ၊ ပေးလှူခြင်း၏ အကျိုးကို။ ဣစ္ဆန္တော၊ အလိုရှိသည်။ ပတ္တယန္တော၊ တောင့်တသည်။ ဟုတူ၊ ဖြစ်၍။ ဓမ္မေန၊ တရားနှင့်။ သမေန၊ ညီညွတ်သဖြင့်။ လဒ္ဓါနိ၊ ရအပ်ကုန်သော။ ဣမာနိ ဒေယျဓမ္မာနိ၊ ဤလူဖွယ် ပစ္စည်းတို့ကို။ အနာဂါမိ မဂ္ဂသမဂ္ဂိယ၊ အနာဂါမိမဂ်ပုဂ္ဂိုလ်အား။ ဒေမိ၊ ပေးလှူပါ၏။

“ပဲတ္တနာ”

“အဟံ ဘန္တေ ဣမိနာ ဒါနေန အနာဂတေ ဥပ္ပဇ္ဇန-
ဏဿ ဧကဿ ဗုဒ္ဓဿ သာသနေ မောဂ္ဂလ္လာနတ္ထေ-
ရောဝိယ ဒုတိယော အဂ္ဂသာဝကော ဘဝေယံ” (၅)

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ အဟံ၊ တပည့်တော်သည်။ ဣမိနာ
ဒါနေန၊ ဤအနာဂါမိ မဂ်ပုဂ္ဂိုလ်အား ပူဇော်ရသော ဒါန
ကုသိုလ်ကြောင့်။ အနာဂတေ၊ နောင်သောအခါ၌။ ဥပ္ပဇ္ဇနဏဿ၊
ပွင့်တော် မူလတ္တံ့ဖြစ်သော။ ဧကဿ၊ တဆူသော။ ဗုဒ္ဓဿ၊
ဘုရားရှင်၏။ သာသနေ၊ သာသနာတော်၌။ မောဂ္ဂလ္လာ
နတ္ထေရော စိယ၊ အသျှင် မဟာမောဂ္ဂလ္လာန် မထေရ်ကဲ့သို့။
ဒုတိယော၊ နှစ်ပါးမြောက်ဖြစ်သော။ အဂ္ဂသာဝကော၊ လက်ဝဲ
တော်ရံ အဂ္ဂသာဝကသည်။ ဘဝေယံ၊ ဖြစ်ရပါလိမ့်။

“ပတ္တိဒါန”

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမိ’

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ အဟံ၊ တပည့်တော်သည်။ ဣမံ
ပုညဘာဂံ၊ ဤအနာဂါမိ မဂ်ပုဂ္ဂိုလ်အား ပူဇော်ရသော ဒါန
ကုသိုလ်၏အဘို့ကို။ သဗ္ဗသတ္တာနံ၊ ဂုဏ်တော်အနန္တ မိဘဆရာ
ထိုမှတဖြာ ဆွေညမိတ်မြတ် ယခုရောက်ရှိသောပရိသတ်၊ ကြွင်း
ကျန်သော ပရိသတ်၊ ယမမင်း၊ ကိုယ်စောင့်နတ်၊ အိမ်စောင့်
နတ်၊ ဘုမ္မစိုး၊ ရုက္ခစိုး၊ အာဇာသစိုးနတ်တို့ကို အထူးထား၍
အလုံးစုံသော သတ္တဝါတို့အား။ ဒေမိ၊ အညီအမျှ ပေးဝေငှ
ပါ၏။

(၂၇) သကဒါဂါမ် (ဒိုလ်ပုဂ္ဂိုလ်)

ပုဂ္ဂလိကဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဒါနဿ၊ နည်းများမဟူ ပေးလှူစွန့်ချဒါန၏။ ဖလံ၊ ချမ်းသာများပြား အကျိုးတရားကို။ သဒ္ဓဟန္တော၊ ယုံကြည်သည်။ ဒါနဿ၊ ပေးလှူစွန့်ချ မြတ်ဒါန၏။ ဖလံ၊ ချမ်းသာပေးငြား အကျိုး တရားကို။ ဣစ္ဆန္တော၊ အလိုရှိပါသည်။ ပတ္တယန္တော၊ တောင့်တ ပါသည်။ ဟုတု၊ ဖြစ်၍။ ဓမ္မေန၊ တရားနှင့်။ သမေန၊ ညီညွတ် သဖြင့်။ လဒ္ဓါနိ၊ ရအပ်ကုန်သော။ ဣမာနိ၊ ဒေယျဓမ္မာနိ၊ ဤလူဖွယ်ပစ္စည်းတို့ကို။ သကဒါဂါမိဿ၊ သကဒါဂါမ်ပုဂ္ဂိုလ် အား။ ဒေမိ၊ ပေးလှူပါ၏။

“ပတ္တိနာ”

“အဟံ ဘန္တေ ဣမိနာ ဒါနေနိ အနာဂတေ ဥပ္ပဇ္ဇေနကဿ ကေဿ ဗုဒ္ဓဿ သာသနေ မဟာကဿ ပတ္ထေရေ ဝိယ ဓုတင်္ဂဓရာနံ ဘိက္ခုနံ အဂ္ဂေါ ဘဝေယျံ” (၃)

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဣမိနာ ဒါနေန၊ ဤသကဒါဂါမ် ပုဂ္ဂိုလ်အား ပူဇော်ရသော ဒါန ကုသိုလ်ကြောင့်။ အနာဂတေ၊ နောင်သောအခါ၌။ ဥပ္ပဇ္ဇေနကဿ၊ ပွင့်တော်မူလတ္တံ့သော။ ကေဿ၊ တဆူသော။ ဗုဒ္ဓဿ၊ ဘုရား ရှင်၏။ သာသနေ၊ သာသနာတော်၌။ မဟာကဿပတ္ထေရေ

ဝိယ၊ အသျှင်မဟာဏသပ မထေရ်ကဲ့သို့။ ဓုတင်္ဂဓရာနံ၊ ဓုတင်္ဂကို ဆောင်ကုန်သော။ ဘိက္ခုနံ၊ ရဟန်းတို့တွင်။ အဂ္ဂေါ၊ အမြတ် ဆုံးရဟန်းသည်။ ဘဝေယျံ၊ ဖြစ်ရပါလိမ့်။

“ပတ္တိဒါန”

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တဓနံ ဒေမိ’

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဣမံ ပုညဘာဂံ၊ ဤသကဒါဂါမ်ပုဂ္ဂိုလ်အား ပူဇော်ရသော ကုသိုလ် ၏အဘို့ကို။ သဗ္ဗသတ္တဓနံ၊ မိဖဆရာ၊ ဆွေဉာမိတ်မြတ် ယခု ရောက်ရှိသော ပရိသတ်၊ ကြွင်းကျန်သော ပရိသတ်၊ ယမမင်း၊ ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ မြို့စောင့်နတ်၊ ရွာစောင့်နတ်၊ တောစောင့်နတ်၊ တောင်စောင့်နတ်၊ သာသနာတော်စောင့် နတ်၊ အလုံးစုံသောသတ္တဝါတို့အား။ ဒေမိ၊ အညီအမျှပေးဝေ ငှပါ၏။

(၂၀) သကဒါဂါမ်မဂ်ပုဂ္ဂိုလ်ပုဂ္ဂလိက
ဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဒါနဿ၊ စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း၏။ ဖလံ၊ ဘောဂသမ္ပတ္တိ၊ ဘဝ သမ္ပတ္တိ၊ နိဗ္ဗာနသမ္ပတ္တိဟူသော အကျိုးကို။ သဒ္ဓဟန္တော၊ ယုံကြည် သည်။ ဒါနဿ၊ ပါရမီဒါန၏။ ဖလံ၊ အကျိုးကို။ ဣစ္ဆန္တော၊ အလိုရှိပါသည်။ ပတ္ထယန္တော၊ တောင့်တပါသည်။ ဟုတုဘ၊

ဖြစ်၍။ ဓမ္မေန၊ တရားနှင့်။ သမေန၊ ညီညွတ်သဖြင့်။ လဒ္ဓါနိ၊ ရအပ်ကုန်သော။ ဣမာနိ ဒေယျဓမ္မာနိ၊ ဤလူငယ်ပစ္စည်းတို့ကို။ သကဒါဂါမိမဂ္ဂသမင်္ဂိယ၊ သကဒါဂါမိ မဂ်ပုဂ္ဂိုလ်အား။ ဒေမိ၊ ပေးလှူပါ၏။

“ပတ္တနာ”

“အဟံ ဘန္တေ ဣမိနာ ဒါနေန အနာဂတေ ဥပ္ပဇနကဿ ဧကဿ ဗုဒ္ဓဿ သာသနေ အနုရုဒ္ဓတ္ထေ ရောဝိယ ဒိဗ္ဗစက္ခုကာနံ အဂ္ဂေါ ဘဝေယျံ” (၃)
(အင်ဌ)

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ အဟံ၊ တပည့်တော်သည်။ ဣမိနာ ဒါနေန၊ ဤသကဒါဂါမိ မဂ်ပုဂ္ဂိုလ်အား ပူဇော်ရသော ဒါန ကုသိုလ်ကြောင့်။ အနာဂတေ၊ နောင်သောအခါ၌။ ဥပ္ပဇနကဿ၊ ပွင့်တော်မူလတ္တံ့သော။ ဧကဿ၊ တဆူသော။ ဗုဒ္ဓဿ၊ ဘုရား ရှင်၏။ သာသနေ၊ သာသနာတော်၌။ အနုရုဒ္ဓတ္ထေရော ဝိယ၊ အရှင်အနုရုဒ္ဓါ ထေရ်ကဲ့သို့။ ဒိဗ္ဗစက္ခုကာနံ၊ ဒိဗ္ဗစက္ခု အဘိညာဉ်ရ ရဟန်းတို့တွင်။ အဂ္ဂေါ၊ အမြတ်ဆုံးရဟန်းသည်။ ဘဝေယျံ၊ ဖြစ်ရပါလို၏။

“ပတ္တိဒါန”

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမိ’

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ အဟံ၊ တပည့်တော်သည်။ ဣမံ ပုညဘာဂံ၊ ဤသကဒါဂါမိ မဂ်ပုဂ္ဂိုလ်အား ပူဇော်ရသော ဒါနကုသိုလ်၏အဘို့ကို။ သဗ္ဗသတ္တာနံ၊ မိဘဆရာဆွေ၊ ဉာဏ် မြတ် ယခုရောက်ရှိသော ပရိသတ်၊ ကြွင်းကျန်သော ပရိသတ်၊

ရဲသေဌ်နင်း ယမမင်း၊ ဤမြို့ ဤရွာ၌ စိုးအုပ်၍နေကြသော
ဘုမ္မစိုးနတ်၊ ဓာရဌ၊ ဝိရုဌက၊ ဝိရုပက္ခ၊ ကုဝေရ နတ်မင်းကြီး
လေးပါး၊ အလုံးစုံသောသတ္တဝါတို့အား။ ဒေမိ၊ တပည့်တော်
နှင့် ထပ်တူထပ်မျှ ပေးဝေငှပါ၏။

(၂၉) သောတာပန် (ဖိုလ်ပုဂ္ဂိုလ်)

ပုဂ္ဂလိကဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဒါနဿ၊
အလှူ၏။ ဖလံ၊ ဘောဂသမ္ပတ္တိ၊ ဘဝသမ္ပတ္တိ နိဗ္ဗာနသမ္ပတ္တိ
ဟူသော အကျိုးရင်းအကျိုးဆက်ကို။ သဒ္ဓဟန္တော၊ ယုံကြည်
ပါသည်။ ဒါနဿ၊ ပါရမီဒါန၏။ ဖလံ၊ အကျိုးကို။ ဣစ္ဆန္တော၊
အလိုရှိသည်။ ပတ္တယန္တော၊ တောင့်တသည်။ ဟုတူ၊ ဖြစ်၍။
ဓမ္မေန၊ တရားနှင့်။ သမေန၊ ညီညွတ်သဖြင့်။ လဒ္ဓါနိ၊ ရအပ်
ကုန်သော။ ဣမာနိ ဒေယျဓမ္မာနိ၊ ဤ လူဖွယ်ပစ္စည်းတို့ကို။
သောတာပန္နဿ၊ သောတာပန်ပုဂ္ဂိုလ်အား။ ဒေမိ၊ ပေးလှူပါ၏။

“ပတ္တနာ”

“အဟံ ဘန္တေ ဣမိနာ ဒါနေနံ အနာဂတေ
အာနန္ဒတ္ထရောဝိယ ကေဿ ဗုဒ္ဓဿ ဥပဌာကော
ဟောမိ” (၃)

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဣမိနာ
ဒါနေန၊ ဤသောတာပန်ပုဂ္ဂိုလ်အား ပူဇော်ရသော ဒါန
ကုသိုလ်ကြောင့်။ အနာဂတေ၊ နောင်သောအခါ၌။ အာနန္ဒ

ခတ္တရောဝိယ၊ ရှင်အာနန္ဒာမထေရ်ကဲ့သို့။ ကေသာ၊ တဆူသော၊
ဗုဒ္ဓဿ၊ ဘုရားရှင်၏။ ဥပဋ္ဌာကော၊ အလုပ်အကျွေး ရဟန်း
သည်။ ဟောမိ၊ ဖြစ်ရပါလိမ့်။

“ပတ္တိဒါန”

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမိ’

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဣမံ
ပုညဘာဂံ၊ ဤသောတာပန်ပုဂ္ဂိုလ်အား ပေးလှူပူဇော်ရသော
ဒါနကုသိုလ်၏ အဘို့ကို။ သဗ္ဗသတ္တာနံ၊ မိဘဆရာ ဆွေမျိုး
သားချင်း၊ မိတ်ဆွေအပေါင်း၊ ယမမင်း၊ ဘုမ္မစိုးနတ်၊ ရုက္ခစိုး
နတ်၊ ဓတရဋ္ဌ၊ ဝိရုဠက၊ ဝိရုပက္ခ၊ ကုဝေရ နတ်မင်းကြီး
လေးပါး၊ သိကြားမင်းကို အထူးထား၍ ဘုံသုံးဆယ့်တစ်
ဖြစ်ဖြစ်သမျှ သတ္တဝါ အနန္တတို့အား။ ဒေမိ၊ အညီအမျှ ပေး
ဝေငှပါ၏။

(၃၀) သောတာပတ္တိဖိုလ်အလို၌ ကျင့်သူ

ပုဂ္ဂလိကဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဒါနဖလံ၊
အလှူ၏ ဘောဂသံဗ္ဗတ္တိ၊ ဘဝသံဗ္ဗတ္တိ၊ နိဗ္ဗာနသံဗ္ဗတ္တိ ဟူသော
အကျိုးကို။ သဒ္ဓဟန္တော၊ ယုံကြည်ပါသည်။ ဒါနဖလံ၊ ပါရမီ
ဒါန၏ အကျိုးကို။ ဣစ္ဆန္တော၊ အလိုရှိသည်။ ပတ္တယန္တော၊
တောင့်တသည်။ ဟုတူ၊ ဖြစ်၍။ ဓမ္မေန၊ တရားနှင့်။ သမေန၊
ညီညွတ်သဖြင့်။ လဒ္ဓံ၊ ရအပ်ကုန်သော။ ဣမာနိ၊ ဒေယျာ

ဓမ္မာနိ၊ ဤ လူဖွယ်ပစ္စည်းတို့ကို။ သောတာပတ္တိဖလ သတ္တိ
ကိရိယာယ၊ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရခြင်းငှာ။
ပဋိပန္နေ၊ ကျင့်သောပုဂ္ဂိုလ်အား၊ ဒေမိ၊ ပေးလှူပါ၏။

“ပတ္တနံ”

“အဟံ ဘန္တေ ဣမိနာ ဒါနေန အနာဂတေ
ဧကဿ ဗုဒ္ဓဿ သာသနေ သီဝလိတ္ထေရောဝိယ
လာဘီနံ အဂ္ဂေါ ဘဝေယျံ” (၃)

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဣမိနာ
ဒါနေန၊ ဤ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရခြင်းငှာ
ကျင့်သောပုဂ္ဂိုလ်အား ပူဇော်ရသော ဒါနကုသိုလ်ကြောင့်။
အနာဂတေ၊ နောင်သောအခါ၌။ ဧကဿ၊ တဆူသော။
ဗုဒ္ဓဿ၊ ဘုရားရှင်၏။ သာသနေ၊ သာသနာတော်၌။
သီဝလိတ္ထေရော ဝိယ၊ ရှင်သီဝလိ မထေရ်ကဲ့သို့။ လာဘီနံ၊
လာဘ်များသောရဟန်းတို့တွင်။ အဂ္ဂေါ၊ အမြတ်ဆုံး ရဟန်း
သည်။ ဘဝေယျံ၊ ဖြစ်ရပါလို၏။

“ပတ္တိဒါန”

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမိ’

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဣမံ ပုည
ဘာဂံ၊ ဤသောတာပတ္တိဖိုလ်ကို မျက်မှောက် ပြုရခြင်းငှာ
ကျင့်သော ပုဂ္ဂိုလ်အား ပူဇော်ရသော ဒါနကုသိုလ်၏ အဘို့ကို။
သဗ္ဗသတ္တာနံ၊ မိဘဆရာ ဆွေညမိတ်မြတ် ယခုရောက်ရှိသော
ပရိသတ်ကို အမှူးထား၍ သုံးဆယ့်တစ်ဘုံ ကြည်လည်ကုန်သား

အလုံးစုံသော သတ္တဝါတို့အား။ ဒေမိ၊ ပတ္တိဒါန ညီတူရစေ အမျှဝေပါ၏။

(၃၁) သာသနာပ ဈာန်ရ-ရသေ့

ပုဂ္ဂလိကဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဒါနဖလံ၊ ဒါန၏အကျိုးကို။ သဒ္ဓဟန္တော၊ ယုံကြည်ပါသည်။ ဒါနဖလံ၊ ပါရမီဒါန၏အကျိုးကို။ ဣစ္ဆန္တော၊ အလိုရှိသည်။ ပတ္တယန္တော၊ တောင်တသည်။ ဟုတော၊ ဖြစ်၍။ ဓမ္မေန၊ တရားနှင့်။ သမေန၊ ညီညွတ်သဖြင့်။ လဒ္ဓါနိ၊ ရအပ်ကုန်သော။ ဣမာနိ၊ ဒေယျဓမ္မာနိ၊ ဤလူဘွယ်ပစ္စည်းတို့ကို။ ဗာဟိရကေ၊ သာသနာပ အခါ၌။ ကာမေသု၊ ကာမဂုဏ်တို့၌။ ဝီတရာဂေ၊ ဝိက္ခမ္ဘနပဟာန်ဖြင့် ရာဂကို ပယ်ခွါပြီးသော ကမ္မဝါဒီ ကိရိယဝါဒီ ပုဂ္ဂိုလ်အား။ ဒေမိ၊ ပေးလှူပါ၏။

“ပတ္တနာ”

“အဟံ ဘန္တေ ဣမိနာ ဒါနေန အနာဂတေ ကေသု ဗုဒ္ဓဿ သာသနေ ဥပါလိစ္ဆေရေဝိယ ဝိနယဓရာနံ အဂ္ဂေါ ဘဝေယျံ” (၃)

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဣမိနာ ဒါနေန၊ ဤသာသနာပ ဈာန်ရ-ရသေ့ရဟန်းအား ပူဇော် ရသော ဒါနကုသိုလ်ကြောင့်။ အနာဂတေ၊ နောင်သောအခါ၌။

ကေသာ၊ ကဆူသော။ ဗုဒ္ဓသာ၊ ဘုရားရှင်၏။ သာသနော၊ သာသနာတော်၌။ ဥပါလိတ္ထေရာဝိယ၊ အရှင်ဥပါလိမထေရ် ကဲ့သို့။ ဝိနယဓရာနံ၊ ဝိနည်းကိုဆောင်သော ရဟန်းတို့တွင်။ အဂ္ဂေါ၊ အမြတ်ဆုံးရဟန်းသည်။ ဘဝေယျံ၊ ဖြစ်ရပါလိ၏။

“ပတ္တိဒါန”

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမိ’

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဣမံ ပုညဘာဂံ၊ ဤသာသနာပဈာန်ရ-ရသေ့ရဟန်းအား ပူဇော်ရသော ဒါနကုသိုလ်၏အဘို့ကို။ သဗ္ဗသတ္တာနံ၊ ဒါနပြုရာ ဤဌာနသို့ လာရောက်ကြသည့် ပရိသတ်အပေါင်း သူတော်စောင်းတို့ကို အစဏ္ဍာန်၍ ဘုံသုံးဆယ့်တစ် ဖြစ်ဖြစ်သမျှ အလုံးစုံသောသတ္တဝါ အနန္တတို့အား၊ ဒေမိ၊ အညီအမျှ ပေးဝေငှပါ၏။

(၃၂) ဂေါသီလ ဓာတ်ရှိလူ ပုဂ္ဂလိက
ဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဒါနဿ၊ အလှူ၏။ ဖလံ၊ အကျိုးကို။ သဒ္ဓဟန္တော၊ ယုံကြည်ပါသည်။ ဒါနဿ၊ ပါရမီဒါန၏။ ဖလံ၊ ဝိမုတ္တိအကျိုးကို။ ဣစ္ဆန္တော၊ အလိုရှိပါသည်။ ပတ္ထယန္တော၊ တောင့်တပါသည်။ ဟုတော၊ ဖြစ်၍။ ဓမ္မေန၊ တရားနှင့်။ သမေန၊ ညီညွတ်သဖြင့်။ လဒ္ဓါနိ၊ ရအပ်ကုန်သော။ ဣမာနိ ဒေယျဓမ္မာနိ၊ ဤလူဘွယ်ပစ္စည်းတို့ကို။ ပုထုဇ္ဇေန သီလဝန္တေ၊ ဂေါသီလဓာတ်ရှိ လူအား၊ ဒေမိ၊ ပေးလှူပါ၏။

“ပတ္တနာ”

“အဟံ ဘန္တေ ဣမိနာ ဒါနေန အနာဂတေ
ရာဟုလတ္တေရောဝိယ ကေဿ ဗုဒ္ဓဿ ပုတ္တော
ဘဝေယျံ” (၃)

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဣမိနာ
ဒါနေန၊ ဤယခုလူရ ပါရမီ ဒါနကြောင့်။ အနာဂတေ၊ နောင်
သောအခါ၌။ ရာဟုလတ္တေရောဝိယ၊ အသျှင်ရာဟုလာထေရ်
ကဲ့သို့။ ကေဿ၊ တဆူသော။ ဗုဒ္ဓဿ၊ ဘုရားရှင်၏။ ပုတ္တော၊
သားသည်။ ဘဝေယျံ၊ ဖြစ်ရပါလိမ့်။

“ပတ္တိဒါန”

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမိ’

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဣမံ ပုည
ဘာဂံ၊ ဤယခုပြုရ ဒါနကဲ့သို့လ်၏ အဘို့ကို။ သဗ္ဗသတ္တာနံ၊
ဂုဏ်တော်အနန္တ မိဘဆရာ ထိုဗုဒ္ဓတဖြာ ခုနစ်ဖြာဆွေမျိုးရိုးသား
ပေါင်းဖက် ချစ်ဘက်မိတ်ဆွေ ရှစ်ထွေပိုင်သ ယမရာဇာ ကိုယ်
မူစောင့်ကြပ် ကိုယ်စောင့်နတ်နှင့် ဤမြို့ ဤရွာ ဤဂေဟာ၌
မြို့စွာစောင့်ကြ ဘုမ္မဒေဝ ရုက္ခဒေဝ၊ အာကာသနတ် အထူး
မှတ်၍ ဖြစ်ရပ်များစွာ စကြဝဠာ အနန္တ ကြည်လည်ကြတောင်း
အလုံးစုံသော သတ္တဝါ အပေါင်းတို့အား။ ဒေမိ၊ အညီအမျှ
ပေးဝေငှပါ၏။

(၃၃) လူဒုဿီလ (တံငါမုဆိုးသားသတ်)
ပုဂ္ဂလိကဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား၊ အဟံ၊ တပည့်တော်သည်။ ဒါနဖလံ၊ ဒါန၏အကျိုးကို။ သဒ္ဓဟန္တေ၊ ယုံကြည်ပါသည်။ ဒါနဖလံ၊ ပါရမီဒါန၏ အကျိုးကို၊ ဣစ္ဆန္တေ၊ အလိုရှိပါသည်။ ပတ္တယန္တေ၊ တောင့်တပါသည်။ ဟုတု၊ ဖြစ်၍၊ ဓမ္မေန၊ တရားနှင့်။ သမေန၊ ညီညွတ်သဖြင့်။ လဒ္ဓါနိ၊ ရအပ်ကုန်သော။ ဣမာနိ ဒေယျဓမ္မာနိ၊ ဤလူဘွယ် ပစ္စည်းတို့ကို။ ပုထုဇ္ဇေန ဒုဿီလေ၊ လူဒုဿီလအား။ ဒေမိ၊ ပေးလှူပါ၏။

“ပက္ကနာ”

“အဟံ ဘန္တေ ဣမိနာ ဒါနေန ရဋ္ဌပါလတ္ထေရော
ဝိယ အနာဂတေ ကေဿ ဗုဒ္ဓဿ သာသနေ သဒ္ဓါပဗ္ဗ
ဇိတာနံ အဂ္ဂေါ ဘဝေယျံ” (၃)

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဣမိနာ ဒါနေန၊ ဤယခုလူရ ပါရမီ ဒါနကြောင့်။ ရဋ္ဌပါလတ္ထေရော-ဝိယ၊ အသျှင်ရဋ္ဌပါလမထေရ်ကဲ့သို့။ အနာဂတေ၊ နောင်သော အခါ၌။ ကေဿ၊ တဆူသော။ ဗုဒ္ဓဿ၊ ဘုရားရှင်၏။ သာသနေ၊ သာသနာတော်၌။ သဒ္ဓါပဗ္ဗဇိတာနံ၊ သဒ္ဓါ၍ ရဟန်းပြုသူတို့တွင်။ အဂ္ဂေါ၊ အမြတ်ဆုံး ပုဂ္ဂိုလ်သည်။ ဘဝေယျံ၊ ဖြစ်ရပါလိမ့်။

“ပတ္တိဒါန”

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမိ’

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဣမံ ပုညဘာဂံ၊ ဤယခုပြုရ ဒါနကုသိုလ်၏အဘို့ကို။ သဗ္ဗသတ္တာနံ၊ မိဘဆရာ ဆွေမျှာခုနစ်ဆက် ချစ်ဘက်မိတ်ဆွေ ရှစ်ထွေပိုင်သ ယမရာဇာ ကိုယ်မှာ စောင့်ကြပ် ကိုယ်စောင့်နတ်နှင့် ဤမြို့ ဤရွာ ဤဂေဟာ၌ မြဲစွာစောင့်ကြ ဘုမ္မဒေဝ ရုက္ခဒေဝ၊ အာကာသနတ် အထူးမှတ်၍ ဖြစ်ရပ်များစွာ စကြဝဠာအနန္တ ကြည်လည် ကြတောင်း အလုံးစုံသော သတ္တဝါ အပေါင်းတို့အား။ ဒေမိ၊ ပတ္တိဒါန ညီတူရစေ အမျှပေးဝေပါ၏။

(၃၄) တိရစ္ဆာန် ပုဂ္ဂလိကဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဒါနဖလံ၊ အလှူ၏ အကျိုးကို။ သဒ္ဓဟန္တော၊ ယုံကြည်ပါသည်။ ဒါနဖလံ၊ ပါရမီဒါန၏ အကျိုးကို။ ဣစ္ဆန္တော၊ အလိုရှိပါသည်။ ပတ္တိယန္တော၊ တောင့်တပါသည်။ ဟုတု၊ ဖြစ်၍။ ဓမ္မေန၊ တရားနှင့်။ သမေန၊ ညီညွတ်သဖြင့်။ လဒ္ဓါနိ၊ ရအပ်ကုန်သော။ ဣဿာနိ ဒေယျဓမ္မာနိ၊ ဤလှူဖွယ်ပစ္စည်းတို့ကို။ တိရစ္ဆာန်ဂတေ၊ တိရစ္ဆာန်အား။ ဒေမိ၊ ပေးလှူပါ၏။

“ပတ္တနာ”

“အဟံ ဘန္တေ ဣမိနာ ဒါနေနံ ခဒိရဝနိယော
ရေဝတတ္ထေရော ဝိယ အနာဂတေ ကေဿ ဗုဒ္ဓဿ
သာသနေ အာရညကာနံ အဂ္ဂေါ ဘုဝေယျံ” (၉)

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဣမိနာ
ဒါနေန၊ ဤ ယခုလူရ ပါရမီဒါနကြောင့်။ ခဒိရဝနိယော၊
ရှားတော့ဉ်နေသော။ ရေဝတတ္ထေရော ဝိယ၊ အသျှင်ရေဝတ
ထေရ်ကဲ့သို့။ အနာဂတေ၊ နောင်သောအခါ၌။ ကေဿ၊ တဆူ
သော။ ဗုဒ္ဓဿ၊ ဘုရားရှင်၏။ သာသနေ၊ သာသနာတော်၌။
အာရညကာနံ၊ တောနေရဟန်းတို့တွင်။ အဂ္ဂေါ၊ အမြတ်ဆုံး
ရဟန်းသည်။ ဘဝေယျံ၊ ဖြစ်ရပါလိမ့်။

“ပတ္တိဒါန”

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမိ’

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဣမံ
ပုညဘာဂံ၊ ဤယခုပြုရ ဒါနကုသိုလ်၏အဘို့ကို။ သဗ္ဗသတ္တာနံ၊
မိဘဆရာ ဆွေညီ မိတ်မြတ် ယခုရောက်ရှိသော ပရိသတ်ကို
အမျှထား၍ ကြားသိသမျှ အလုံးစုံသော သတ္တဝါအနန္တတို့
အား။ ဒေမိ၊ အညီအမျှ ပေးဝေငှပါ၏။

သံဃိကဒါန ရေစက်ချ

သံဃိကဒါန (၇) မျိုး

သတ္တ ခေါ် ပနိမာနန္တ သံဃဂတာ ဒက္ခိဏာ၊
ကတမာ သတ္တ။

- (၁) ဗုဒ္ဓပုဗ္ဗမေ ဥဘတောသံဃေ ဒါနံ ဒေတိ၊ အယံ ပဌမာ သံဃဂတာ ဒက္ခိဏာ။
- (၂) တထာဂတ ပရိနိဗ္ဗုတေ ဥဘတောသံဃေ ဒါနံ ဒေတိ၊ အယံ ဒုတိယာ သံဃဂတာ ဒက္ခိဏာ။
- (၃) ဘိက္ခုသံဃေ ဒါနံ ဒေတိ၊ အယံ တတိယာ သံဃဂတာ ဒက္ခိဏာ။
- (၄) ဘိက္ခုနီသံဃေ ဒါနံ ဒေတိ၊ အယံ စတုတ္ထိ သံဃဂတာ ဒက္ခိဏာ။
- (၅) ဧတော မေ ဘိက္ခုဘိက္ခုနီယော စ သံဃတော ဥဒ္ဓိယထာတိ ဒါနံ ဒေတိ၊ အယံ ပဉ္စမိ သံဃဂတာ ဒက္ခိဏာ။

- (၆) တွေ့ကာ မေ ဘိက္ခုနီ သံဃတော ဥဒ္ဓိဿကာတိ ဒါနံ
ဒေတိ၊ အယံ ဆဋ္ဌိ သံဃဂတာ ဒက္ခိဏာ။
- (၇) တွေ့ကာ မေ ဘိက္ခုနီယော သံဃတော ဥဒ္ဓိဿကာတိ
ဒါနံ ဒေတိ၊ အယံ သတ္တမိ သံဃဂတာ ဒက္ခိဏာ။
- (ဥပရိပဏ္ဏာသဒက္ခိဏာ ဝိဘင်္ဂသုတ်မဂ္ဂိ)

“အနက်”

အာနန္ဒ၊ ချစ်သား . အာနန္ဒာ။ သံဃဂတာ၊ သံဃာသို့
ရောက်ကုန်သော။ ဝါ၊ သံဃာ၏ ဥစ္စာ (သံဃိကံ) ဖြစ်ကုန်
သော။ ဒက္ခိဏာ၊ အလှူတို့သည်။ ဣမာ သတ္တ၊ ဤခုနစ်
ပါးတို့တည်း။ သတ္တ၊ ခုနစ်ပါးတို့ ဟုကုန်သည်။ ကတမာ၊
အဘယ်သည်တို့နည်း။

- (၁) ဗုဒ္ဓပ္ပမုခေ၊ ဘုရားအမှူးရှိသော။ ဥဘတောသံဃေ၊
နှစ်မျိုးသော ရဟန်းယောကျ်ား၊ ရဟန်းမိန်းမ၊ သံဃာ
အား။ ဒါနံ၊ အလှူကို။ ဒေတိ၊ ပေးလှူ၏။ အယံ
ဒက္ခိဏာ၊ ဤ အလှူသည်။ ပဌမာ၊ ရှေးဦးစွာသော။
သံဃဂတာ၊ သံဃာသို့ရောက်သော။ ဝါ၊ သံဃာ၏ဥစ္စာ
(သံဃိကံ)ဖြစ်သော။ ဒက္ခိဏာ၊ အလှူတည်း။

- (၂) တထာဂတေ၊ မြတ်စွာဘုရားသည်။ ပရိနိဗ္ဗုတေ၊
ပရိနိဗ္ဗာန်ပြုပြီးသော်။ ဥဘတောသံဃေ၊ နှစ်မျိုးသော
ရဟန်း ယောကျ်ား၊ ရဟန်း မိန်းမ သံဃာအား။ ဒါနံ၊
အလှူကို။ ဒေတိ၊ ပေးလှူ၏။ အယံ ဒက္ခိဏာ၊ ဤအလှူ
သည်။ ဒုတိယာ၊ နှစ်ခုမြောက်ဖြစ်သော။ သံဃဂတာ၊

သံဃာသို့ရောက်သော။ ဝါ၊ သံဃာ၏ ဥစ္စာ (သံသိက) ဖြစ်သော။ ဒက္ခိဏာ၊ အလှူပါတည်း။

(၃) ဘိက္ခုသံဃေ၊ ရဟန်း ယောက်ျား သံဃာအား။ ဒါနံ၊ အလှူကို။ ဒေတိ၊ ပေးလှူ၏။ အယံ ဒက္ခိဏာ၊ ဤအလှူသည်။ တတိယာ၊ သုံးခုမြောက်ဖြစ်သော။ သံဃဂတာ၊ သံဃာသို့ရောက်သော။ ဝါ၊ သံဃာ၏ ဥစ္စာ (သံသိက) ဖြစ်သော။ ဒက္ခိဏာ၊ အလှူပါတည်း။

(၄) ဘိက္ခုနီသံဃေ၊ ရဟန်းမိန်းမ သံဃာအား။ ဒါနံ၊ အလှူကို။ ဒေတိ၊ ပေးလှူ၏။ အယံ ဒက္ခိဏာ၊ ဤအလှူသည်။ စတုတ္ထိ၊ လေးခုမြောက်ဖြစ်သော။ သံဃဂတာ၊ သံဃာသို့ရောက်သော။ ဝါ၊ သံဃာ၏ ဥစ္စာ (သံသိက) ဖြစ်သော။ ဒက္ခိဏာ၊ အလှူတည်း။

(၅) မေ၊ တပည့်တော်အား။ ဧတ္ထကာ၊ ဤမျှလောက် အရေအတွက်ရှိကုန်သော။ ဘိက္ခု၊ စ၊ ရဟန်း ယောက်ျားတို့ကို၎င်း။ ဘိက္ခုနီယော၊ စ၊ ရဟန်း မိန်းမတို့ကို၎င်း။ သံဃတော၊ သံဃာမှ။ ဥဒ္ဒိဿထ၊ ညွှန်ချပေးကြပါကုန်။ ဣတိ၊ ဤသို့ လျှောက်ထား၍။ ဒါနံ၊ အလှူကို။ ဒေတိ၊ ပေးလှူ၏။ အယံ ဒက္ခိဏာ၊ ဤအလှူသည်။ ပဉ္စမိ၊ ငါးခုမြောက်ဖြစ်သော။ သံဃဂတာ၊ သံဃာသို့ရောက်သော။ ဝါ၊ သံဃာ၏ဥစ္စာ (သံသိက) ဖြစ်သော။ ဒက္ခိဏာ၊ အလှူပါတည်း။

(၆) မေ၊ တပည့်တော်အား။ ဧတ္ထကာ၊ ဤမျှလောက် အရေအတွက် ရှိကုန်သော။ ဘိက္ခု၊ ရဟန်းယောက်ျား

တို့ကို။ သံဃတေ၊ သံဃာမ္မ။ ဥဒ္ဓိဿထ၊ ညွှန်ချပေးကြပါကုန်။ ဣတိ၊ ဤသို့ လျှောက်ထား၍။ ဒါနံ၊ အလှူကို။ ဒေတိ၊ ပေးလှူ၏။ အယံ ဒက္ခိဏာ၊ ဤအလှူသည်။ ဆဋ္ဌိ၊ ခြောက်ခုမြောက်ဖြစ်သော။ သံဃဂတာ၊ သံဃာသို့ ရောက်သော။ ဝါ၊ သံဃာ၏ ဥစ္စာ(သံဃိဏ) ဖြစ်သော။ ဒက္ခိဏာ၊ အလှူပါတည်း။

- (၇) မေ၊ တပည့်တော်အား။ ဧတ္တကာ၊ ဤမျှလောက် အရေးအတွက် ရှိကုန်သော။ ဘိက္ခုနိယော၊ ရဟန်း မိန်းမတို့ကို။ သံဃတေ၊ သံဃာမ္မ။ ဥဒ္ဓိဿထ၊ ညွှန်ချပေးတော်မူကြပါကုန်။ ဣတိ၊ ဤသို့ လျှောက်ထား၍။ ဒါနံ၊ အလှူကို။ ဒေတိ၊ ပေးလှူ၏။ အယံ ဒက္ခိဏာ၊ ဤအလှူသည်။ သတ္တမိ၊ ခုနစ်မြောက်ဖြစ်သော။ သံဃဂတာ၊ သံဃာသို့ ရောက်သော။ ဝါ၊ သံဃာ၏ ဥစ္စာ(သံဃိက)ဖြစ်သော။ ဒက္ခိဏာ၊ အလှူတည်း။

* သံဃိကဒါနအကျိုးရကို မြင်းခြံတရားစာတွင်ရှုပါ။

သံဃိကအလှူ (၇) မျိုး

- (၁) ဘုရားအမှူးရှိသော ရဟန်း ယောက်ျား၊ ရဟန်း မိန်းမ သံဃာအား လှူဒါန်းသော သံဃိကဒါန။
- (၂) ရဟန်း ယောက်ျား၊ ရဟန်းမိန်းမသံဃာအား လှူဒါန်းသော သံဃိက ဒါန။
- (၃) ရဟန်း ယောက်ျား သံဃာအား လှူဒါန်းသော သံဃိက ဒါန။

- (၃၅) ဗုဒ္ဓဗုဒ္ဓ အိက္ခာ အိက္ခာနိ သံဃိကဒါန
ရေစန္ဒရီ

ဘန္တု၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဗုဒ္ဓပုဗ္ဗ-
ဓဿ၊ ဘုရားအမှူးရှိသော။ ဥဘတောသံဃဿ၊ ရဟန်း
ယောကျ်ား၊ ရဟန်းမိန်းမ သံဃာ၏။ ဂုဏေသု၊ ဂုဏ်တော်
ကျေးဇူးတော်တို့၌။ အဘိပ္ပဿန္တော၊ အလွန်ကြည်ညိုပါသည်။
ဗုဒ္ဓပုဗ္ဗံ၊ ဘုရားအမှူးရှိသော။ ဥဘတောသံဃံ၊ ရဟန်း
ယောကျ်ား၊ ရဟန်းမိန်းမ သံဃာကို။ ပစ္စယေန၊ ပစ္စည်းအာမိ
သဖြင့်။ ပူဇေတုကာမော၊ ပူဇော်လိုပါသည်။ ဟုတူ၊ ဖြစ်၍။
ဓမ္မေန၊ တရားနှင့်။ သမေန၊ ညီညွတ်သဖြင့်။ လဒ္ဓါနိ၊ ရအပ်
ကုန်သော။ (ဣမာနိ ဒေယျဓမ္မာနိ) ဤလူဘုယ် ပစ္စည်းတို့ကို။
ဗုဒ္ဓပုဗ္ဗဓဿ၊ ဘုရားအမှူးရှိသော။ ဥဘတောသံဃဿ၊ ရဟန်း

ယောက်ျား၊ ရဟန်း မိန်းမ သံဃာအား။ ဒေမိ၊ ပေးပါလှူ၏။
ပူဇော်မိ၊ ပူဇော်ပါ၏။

“ပတ္တနာ”

“ဣဒံ မေ ဒါနံ သဗ္ဗညုတဉာဏဿ ပစ္စယော
ဟောတု” (၃)

ဘန္တေ၊ အရှင်ဘုရား။ မေ၊ တပည့်တော်၏။ ဣဒံ ဒါနံ၊
ဘုရားအမှူးရှိသော ရဟန်း ယောက်ျား၊ ရဟန်း မိန်းမ သံဃာ
တော်အား ပူဇော်ပါရ ဤအာမိသဒါနသည်။ သဗ္ဗညုတဉာ-
ဏဿ၊ သစ္စာဥပေယျ ဓမ္မဉာဏ် အလုံးစုံကို အကုန်သိတတ် သဗ္ဗ-
ညုတ ဉာဏ်တော်မြတ်၏။ ပစ္စယော၊ အခြေခံကောင်းရဘို့ရန်
အကြောင်းသည်။ ဟောတု၊ မလွဲမသွေ ဖြစ်ပါစေသား။

“ပတ္တိဒါန”

‘ဣမံ ပုညဘာဝံ သဗ္ဗသတ္တာနံ ဒေမိ’

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဣမံ
ပုညဘာဝံ၊ ဤဘုရားအမှူးရှိသော ဘိက္ခုဘိက္ခုနီသံဃာအား
အာမိသဖြင့် ပူဇော်ရသောဒါနကုသိုလ်၏အဘို့ကို။ သဗ္ဗသတ္တာနံ၊
မိဘဆရာ၊ ဆွေဉာဏ်မြတ် ယခုရောက်ရှိသော ပရိသတ်ကို
အမှူးထား၍ ယမမင်း၊ ဤမြို့ ဤရွာ၌ စိုးအုပ်၍ နေကြသော
ဘုမ္မစိုးနတ်၊ ဓတရဌ၊ ဝိရုဌက၊ ဝိရုပက္ခ၊ ကုဝေရ၊ နတ်မင်းကြီး
လေးပါး၊ အလုံးစုံသော သတ္တဝါတို့အား။ ဒေမိ၊ အညီအမျှ
ပေးဝေငှပါ၏။

(၃၆) ဘိက္ခု ဘိက္ခုနီ သံသိကဒါန
ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဥဘတော သံဃဿ၊ ရဟန်းယောကျ်ား၊ ရဟန်းမိန်းမ သံဃာ၏။ ဂုဏေသု၊ ဂုဏ်တော် ကျေးဇူးရှင်တော် တို့၌။ အဘိပ္ပသန္ဓေ၊ အလွန် ကြည်ညိုပါသည်။ ဥဘတောသံဃံ၊ နှစ်မျိုးသော ရဟန်းယောကျ်ား၊ ရဟန်းမိန်းမ သံဃာတော်ကို။ ပစ္စယေန၊ ပစ္စည်းအာမိသဖြင့်။ ပူဇေတုကာမော၊ ပူဇော်လိုသည်။ ဟုတု၊ ဖြစ်၍။ ဓမ္မေန၊ တရားနှင့်။ သမေန၊ ညီညွတ်သဖြင့်။ လဒ္ဓံ၊ လိုက်နာရအပ်ကုန်သော။ ဣမာနိ၊ ဒေယျဓမ္မာနိ၊ ဤလူ့ဘွယ်ပစ္စည်းတို့ကို။ ဥဘတောသံဃဿ၊ နှစ်ဘက်သော ရဟန်းယောကျ်ား၊ ရဟန်းမိန်းမ သံဃာတော်အား။ ဒေမိ၊ ပေးလှူပါ၏။

“ပတ္တနာ”

“ဣဒံ မေ ဒါနံ ပစ္စေက ဗောဓိယာ ပစ္စယော
ဟောတု” (၃)

ဘန္တေ၊ အရှင်ဘုရား။ မေ၊ တပည့်တော်၏။ ဣဒံ ဒါနံ၊ ဤယခု လှူရ သံသိက ဒါနသည်။ ပစ္စေက ဗောဓိယာ၊ ပစ္စေကဗောဓိ ဉာဏ်၏။ ပစ္စယော၊ အထောက်အပံ့သည်။ ဟောတု၊ ဖြစ်ပါစေသော။

“ဝတ္တိဒါန”

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တဝါနံ ဧ
ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်
ဘာဂံ၊ ဤယခုလူရ သံဃိကဒါန ကုသိုလ်
သတ္တဝါနံ၊ မိဘဆရာ ဆွေမျှာ ခုနစ်ဆက် ချစ်ဘ
ယခုရောက်ရှိသော ပရိသတ်ကို အမှူးထား၍ ဘုံသုံး
ဖြစ်ဖြစ်သမျှ သတ္တဝါအနန္တတို့အား။ ဒေမိ၊ အညီအမျှ ပေး
ငှပါ၏။

(၃၇) ဘိက္ခု-သံဃိကဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဘိက္ခု
သံဃဿ၊ ရဟန်းယောကျ်ားသံဃာတော်၏။ ဂုဏေသု၊ ဂုဏ်တော်
ကျေးဇူးတော်တို့၌။ အဘိပ္ပသန္ဓော၊ အလွန်ကြည်ညိုပါသည်။
ဘိက္ခုသံဃံ၊ ရဟန်းယောကျ်ား သံဃာတော်ကို။ ပစ္စယေန၊
ပစ္စည်းအာမိသဖြင့်။ ပူဇေတုကာမော၊ ပူဇော်လိုသည်။ ဟုတု၊
ဖြစ်၍။ ဓမ္မေန၊ တရားနှင့်။ သမေန၊ ညီညွတ်သဖြင့်။ လဒ္ဓါနိ၊
ရအပ်ကုန်သော။ (ဣမာနိ ဒေယျဓမ္မာနိ) ဤလူဖွယ်ပစ္စည်း
တို့ကို။ ဘိက္ခုသံဃဿ၊ ဘိက္ခုသံဃာအား။ ဒေမိ၊ ပေးလှူ
ပါ၏။

“ပတ္တနာ”

“အဟံ ဘန္တေ ဣမိနာ ဒါနေန ကင်္ခါရေဝတတ္ထေ-
ရော ဝိယ အနာဂတေ ဧကဿ ဗုဒ္ဓဿ သာသနေ
ဈာယီနံ အဂ္ဂေါ ဘဝေယျံ” (၃)

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဣမိနာ
ဒါနေန၊ ဤယခုလူရ ဘိက္ခု သံသိက ဒါနကြောင့်။ ကင်္ခါရေ-
ဝတတ္ထေရောဝိယ၊ အသျှင်ကင်္ခါရေဝတထေရ်ကဲ့သို့။ အနာဂတေ၊
နောင်သောအခါ၌။ ဧကဿ၊ တဆူသော။ ဗုဒ္ဓဿ၊ ဘုရားရှင်၏။
သာသနေ၊ သာသနာတော်၌။ ဈာယီနံ၊ ဈာန်ဝင်စားသော
ရဟန်းတို့တွင်။ အဂ္ဂေါ၊ အမြတ်ဆုံး ရဟန်းသည်။ ဘဝေယျံ၊
ဖြစ်ရပါလို၏။

“ပတ္တိဒါန”

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမိ’

“ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဣမံ ပုည
ဘာဂံ၊ ဤ ယခုလူရ ဘိက္ခုသံသိက ဒါနကုသိုလ်၏ အဘို့ကို။
သဗ္ဗသတ္တာနံ၊ ကျေးဇူး အနန္တ မိဘ ဆရာ ဆွေမျှာ ခုနစ်
ဆက် ချစ်ဘက်မိတ်မြတ် ယခုရောက်ရှိသော ပရိသတ်ကို အမှူး
ထား၍ ယမမင်း၊ ဤမြို့ ဤရွာ၌ စိုးအုပ်၍ နေကြသော
ဘုမ္မစိုးနတ်၊ ရုက္ခစိုးနတ်၊ ဘေရဠ၊ ဝိဇ္ဇူက၊ ဝိဇ္ဇူပက္ခ၊ ကုဝေရ
နတ်မင်းကြီးလေးပါး၊ သိကြား၊ အလုံးစုံသောသတ္တဝါတို့အား။
ဒေမိ၊ အညီအမျှ ပေးဝေငှပါ၏။

(၃၈) ဘိက္ခုနီ သံသိကဒါန ရေစက်ချ
“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဘိက္ခုနီ သံဃဿ၊ ရဟန်းမိန်းမ သံဃာတော်၏။ ဂုဏေသု၊ ဂုဏ်တော် ကျေးဇူးတော်တို့၌။ အဘိပ္ပသန္ဓေ၊ အလွန်ကြည်ညိုပါသည်။ ဘိက္ခုနီသံဃံ၊ ရဟန်းမိန်းမ သံဃာတော်ကို။ ပစ္စယေန၊ ပစ္စည်း အာမိသဖြင့်။ ပူဇေတုကာမော၊ ပူဇော်လိုပါသည်။ ဟုတ္တာ၊ ဖြစ်၍။ ဓမ္မေန၊ တရားနှင့်။ သမေန၊ ညီညွတ်သဖြင့်။ လဒ္ဓါနိ၊ ရအပ်ကုန်သော။ ဣမာနိ ဒေယျဓမ္မာနိ၊ ဤလူဖွယ်ပစ္စည်းတို့ကို။ ဘိက္ခုနီသံဃဿ၊ ဘိက္ခုနီသံဃာအား။ ဒေမိ၊ ပေးလှူပါ၏။

“ပတ္တနာ”

“ဘန္တေ အဟံ ဣမဿ ဒါနဿ ဖလေန ကာဠိဂေါ-
ဓာယ ပုတ္တော ဘဒ္ဒိယတ္ထေရော ဝိယ အနာဂတေ
ဧကဿ ဗုဒ္ဓဿ သာသနေ ဥစ္စာကုလိကာနံ ဘိက္ခုနံ
အဂ္ဂေါ ဘဝေယံ” (၃)

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဣမဿ ဒါနဿ၊ ဤယခုလူရ ဘိက္ခုနီသံသိကဒါန၏။ ဖလေန၊ အကျိုး ကြောင့်။ ကာဠိဂေါဓာယ၊ ကာဠိဂေါဓာ မည်သော မိဖုရား၏။ ပုတ္တော၊ သားဖြစ်သော။ ဘဒ္ဒိယတ္ထေရောဝိယ၊ အသျှင်ဘဒ္ဒိယ ထေရ်ကဲ့သို့။ အနာဂတေ၊ နောင်သောအခါ၌။ ဧကဿ၊ တဆူ သော။ ဗုဒ္ဓဿ၊ ဘုရားရှင်၏။ သာသနေ၊ သာသနာတော်၌။ ဥစ္စာ ကုလိကာနံ၊ မြင့်မြတ်သော အမျိုး၌ဖြစ်ကုန်သော။ ဘိက္ခုနံ၊

ရဟန်းတို့တွင်။ အဂ္ဂေါ၊ အမြတ်ဆုံး ရဟန်းသည်။ ဘဝေယျံ၊
ဖြစ်ရပါလိမ့်။

“မတ္တိဒါန”

‘ဣမံ ပုညဘဂဝံ သဗ္ဗသတ္တာနံ ဒေမိ’

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဣမံ ပုည
ဘဂဝံ၊ ဤယခု လူရ ဘိက္ခုနီသံသိက ဒါနကုသိုလ်၏ အဘို့ကို။
သဗ္ဗသတ္တာနံ၊ ဤဌာနသို့ ရောက်ရှိ၍ နေကြသော တရားနာ
ပရိသတ်အပေါင်း သူတော်ကောင်းတို့ကို အမှုထမ်း၍ ဘုံသုံး
ဆယ်တစ် ဖြစ်ဖြစ်သမျှ အလုံးစုံသော သတ္တဝါအနန္တ တို့အား။
ဒေမိ၊ အညီအမျှ ပေးဝေငှပါ၏။

(၃၉) ဘိက္ခုဘိက္ခုနီသံဃာမှ ညွှန်ချသော

သံသိကဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ သံဃဿ၊
သံဃာတော်၏။ ဂုဏေသု၊ ဂုဏ်တော် ကျေးဇူးတော်တို့၌။
အဘိပ္ပသန္ဓော၊ အလွန်ကြည်ညိုပါသည်။ သံဃံ၊ သံဃာတော်ကို။
ပစ္စယေန၊ ပစ္စည်းအာမိသဖြင့်။ ပူဇိတုကာမော၊ ပူဇော်လိုပါ
သည်။ ဟုတ္တာ၊ ဖြစ်၍။ ဓမ္မေန၊ တရားနှင့်။ သမေန၊ ညီညွတ်
သဖြင့်။ လဒ္ဓါနိ၊ ရအပ်ကုန်သော။ ဣမာနိ ဒေယျဓမ္မာနိ၊
ဤလူဖွယ် ပစ္စည်းတို့ကို။ ဥဘတောသံဃတော၊ ဘိက္ခု၊ ဘိက္ခုနီ
သံဃာမှ။ ဥဒ္ဓိသိတော၊ ညွှန်ချ၍။ လဒ္ဓဿ၊ ရအပ်သော။
သံဃဿ၊ သံဃာတော်အား။ ဒေမိ၊ ပေးလှပါ၏။

“ပတ္တနာ”

“ဘန္တေ အဟံ ဣမဿ ဒါနဿ ဖလေန လက္ခဏက
ဘဒ္ဒိယတ္ထေရော ဝိယ အနာဂတေ ကေဿ ဗုဒ္ဓဿ
ဿာသနေ မဇ္ဈဿရာနံ ဘိက္ခုနံ အဂ္ဂေါ ဘဝေယံ” (၃)

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဣမဿ
ဒါနဿ၊ ဤ ယခုလူရ သံဃိကဒါန၏။ ဖလေန၊ အကျိုးဖြင့်။
လက္ခဏကဘဒ္ဒိယတ္ထေရော ဝိယ၊ အသျှင် လက္ခဏကဘဒ္ဒိယ
ထေရ်ကဲ့သို့။ အနာဂတေ၊ နောင်သောအခါ၌။ ကေဿ၊ တံဆူ
သော။ ဗုဒ္ဓဿ၊ ဘုရားရှင်၏။ ဿာသနေ၊ ဿာသနာတော်၌။
မဇ္ဈဿရာနံ၊ ချိုမြိန်ကောင်းမြတ်သော အသံရှိကုန်သော။
ဝါ၊ အသံကောင်းကုန်သော။ ဘိက္ခုနံ၊ ရဟန်းတို့တွင်။ အဂ္ဂေါ၊
အမြတ်ဆုံး ရဟန်းသည်။ ဘဝေယံ၊ ဖြစ်ရပါလိမ့်။

“ပတ္တိဒါန”

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမိ’

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဣမံ
ပုညဘာဂံ၊ ဤ ယခုပြုရ သံဃိကဒါန ကုသိုလ်၏ အဘို့ကို။
သဗ္ဗသတ္တာနံ၊ ရှေးအခါက ကွယ်လွန်ကြ၍ တပည့်တော်တို့၏
ဒါနကို မျှော်လင့်တောင့်တ၍ နေကြသော မိဟောင်း၊
ဖဟောင်း၊ ဆရာဟောင်း၊ မိတ်ဆွေဟောင်း၊ ဆွေမျိုးဟောင်း
တို့ကို အထူးထား၍ ယခု ရောက်ရှိသော ပရိသတ်၊ ကြားသိ
သမျှ သတ္တဝါအနန္တတို့အား။ ဒေမိ၊ အညီအမျှ ပေးဝေငှ
ပါ၏။

(၄၀) ဘိက္ခုသံဃာမှ ညွှန်ချသော

သံသိကဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ သံဃဿ၊ သံဃာတော်၏။ ဂုဏေသု၊ ဂုဏ်တော် ကျေးဇူးတော်တို့၌။ အဘိပ္ပသန္ဓော၊ အလွန်ကြည်ညိုပါသည်။ သံဃံ၊ သံဃာတော်ကို။ ပစ္စယေန၊ ပစ္စည်းအာမိသဖြင့်။ ပူဇိတုကာမော၊ ပူဇော်လိုပါသည်။ ဟုတွာ၊ ဖြစ်၍။ ဓမ္မေန၊ တရားနှင့်။ သမေန၊ ညီညွတ်သဖြင့်။ လဒ္ဓါနိ၊ ရအပ်ကုန်သော။ ဣမာနိ ဒေယျဓမ္မာနိ၊ ဤလူဖွယ် ပစ္စည်းတို့ကို။ ဘိက္ခုသံဃံတော၊ ဘိက္ခုသံဃာမှ။ ဥဒ္ဓိသိတွာ၊ ညွှန်ချ၍။ လဒ္ဓဿ၊ ရအပ်သော။ သံဃဿ၊ သံဃာတော်အား။ ဒေမိ၊ ပေးလှူပါ၏။

“ပုတ္တနာ”

“အဟံ ဘန္တေ ဣမဿ ဒါနံဿ ဖလေန မန္တာဏိ။ ပုတ္တော ပုဏ္ဏတ္ထဇောဝိယ အနာဂတေ ကေဿ ဗုဒ္ဓဿ သာသနေ ဓမ္မကထိကဘိက္ခုနံ အဂ္ဂေါ ဘဝေယံ” (၃)

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဣမဿ ဒါနံဿ၊ ဤ ယခုလူရ သံသိကဒါန၏။ ဖလေန၊ အကျိုးဖြင့်။ မန္တာဏိပုတ္တော၊ မန္တာဏိပုဏ္ဏားမ၏ သားဖြစ်သော။ ပုဏ္ဏတ္ထဇောဝိယ၊ အသျှင်ပုဏ္ဏထေရ်ကဲ့သို့။ အနာဂတေ၊ နောင်သော အခါ၌။ ကေဿ၊ တဆူသော။ ဗုဒ္ဓဿ၊ ဘုရားရှင်၏။ သာသနေ၊

သာသနာတော်၌။ ဓမ္မကထိကဘိက္ခုနံ၊ တရားဟော ဓမ္မကထိက
ရဟန်းတို့တွင်။ အဂ္ဂေါ၊ အမြတ်ဆုံး ရဟန်းသည်။ ဘဝေယျံ၊
ဖြစ်ရပါလိမ့်။

“မတ္တိဒါန”

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမိ’

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဣမံ
ပုညဘာဂံ၊ ဤသံဃိကအလှူ ကုသိုလ်၏အဘို့ကို။ သဗ္ဗသတ္တာနံ၊
အစမထင်သော သံသရာဘဝမှစ၍ ယနေ့ကျအောင် ဆွေမျိုး
တော်စင်ခဲ့ပြီး ပြိတ္တာဘုံဘဝသို့ လာရောက်နေကြသော ဆွေမျိုး
ပြိတ္တာတို့ကို အထူးပြု၍ ယခု ရောက်ရှိသော ပရိသတ်၊
ယမမင်း၊ ဤမြို့ ဤရွာ၌ စိုးအုပ်၍ နေကြသော ဘုမ္မစိုးနတ်၊
ရုက္ခစိုးနတ်၊ စတုလောဏပါလ်နတ်မင်းကြီးလေးပါး၊ သိကြား
မင်း၊ အလုံးစုံသော သတ္တဝါတို့အား။ ဒေမိ၊ ပတ္တိဒါန ညီတူ
ရစေ အမျှပေးဝေပါ၏။

(၄၁) ဘိက္ခုနီသံဃာမှ ညွှန်ချသော
သံဃိကဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ သံဃဿ၊
သံဃာတော်၏။ ဂုဏေသု၊ ဂုဏ်တော် ကျေးဇူးတော်တို့၌။
အဘိပ္ပသန္ဓော၊ အလွန်ကြည်ညိုပါသည်။ သံဃံ၊ ဘိက္ခုနီသံဃာမှ
ညွှန်ချသော သံဃာတော်ကို။ ပစ္စယေန၊ ပစ္စည်းအာမိသဖြင့်။
ပူဇိတုကာမော၊ ပူဇော်လိုပါသည်။ ဟုတော၊ ဖြစ်၍။ ဓမ္မေန၊

တရားနှင့်။ သမေန၊ ညီညွတ်သဖြင့်။ လဒ္ဓါနိ၊ ရအပ်ကုန်သော။
ဣမာနိ ဒေယျဓမ္မာနိ၊ ဤလူဖွယ် ပစ္စည်းတို့ကို။ ဘိက္ခုနီသံဃာ-
တော၊ ဘိက္ခုနီသံဃာမှ။ ဥဒ္ဓိသိတော၊ ညွှန်ချ၍။ လဒ္ဓဿ၊ ရအပ်
သော။ သံဃဿ၊ သံဃာတော်အား။ ဒေမိ၊ ပေးလှူပါ၏။

“ပတ္တနာ”

“အဟံ ဘန္တေ ဣမဿ ဒါနဿ ဖလေန သောဏံ
ကောဠိဝိသတ္ထေရာ ဝိယ အနာဂတေ ကေဿ ဗုဒ္ဓဿ
သာသနေ အာရဒ္ဓဝီရိယာနံ အဂ္ဂေါ ဘဝေယျံ” (၃)

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ အဟံ၊ တပည့်တော်သည်။ ဣမဿ
ဒါနဿ၊ ဤ ယခုလူရ သံသိကဒါန၏။ ဖလေန၊ အကျိုးဖြင့်။
သောဏကောဠိဝိသတ္ထရောဝိယ၊ အသျှင်သောဏကောဠိဝိသ
ထေရ်ကဲ့သို့။ အနာဂတေ၊ နောင်သောအခါ၌။ ကေဿ၊ တဆူ
သော။ ဗုဒ္ဓဿ၊ ဘုရားရှင်၏။ သာသနေ၊ သာသနာတော်၌။
အာရဒ္ဓဝီရိယာနံ၊ အားထုတ်အပ်သော လုံ့လ၊ ဝီရိယရှိကုန်သော
ရဟန်းတို့တွင်။ အဂ္ဂေါ၊ အမြတ်ဆုံးရဟန်းသည်။ ဘဝေယျံ၊
ဖြစ်ရပါလို၏။

“ပတ္တိဒါန”

“ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမိ”

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဣမံ ပုည
ဘာဂံ၊ ဤသံသိက အလှူကုသိုလ်၏အဘို့ကို။ သဗ္ဗသတ္တာနံ၊
ဒါနသဘင် ဆင်ယင်ကျင်းပ ဤဌာနသို့ ကုသိုလ်အတူပြုကာ
ရောက်ရှိ၍နေကြသော ဗုဒ္ဓဘာသာ သမ္မာအယူ စင်ဖြူစိတ်

ကောင်း သူတော်ကောင်းတို့ကို အမှူးထား၍ ကြားသိသမျှ အလုံးစုံသော သတ္တဝါ အနန္တတို့အား။ ဒေမိ၊ အညီအမျှ ပေးဝေငှပါ၏။

* ဘုရား ပုဂ္ဂလိကဒါနသည် (ပဌမ) အကျိုးအကြီးဆုံး ဖြစ်သည်။

* ပစ္စေကဗုဒ္ဓါ ပုဂ္ဂလိကဒါနသည် (ဒုတိယ) အကျိုး ကြီးသည်။

* သံဃိကဒါနသည် (တတိယ) အကျိုးကြီးသည်။

“သံဃိကဒါနမှတ်ဘွယ်”

သံဃိကဒါနပြုသူသည် တရားထူးရစဉ်အားဖြင့် ‘အသျှင် အညာသိ ကောဏ္ဍည’ကို အစပြု၍ ဂုဏ်ထူးရစဉ်အားဖြင့် အသျှင်သာရိပုတ္တရာ၊ အသျှင်မဟာမောဂ္ဂလ္လာန်၊ ရှစ်ကျိပ်သော မဟာသာဝကများကို အစပြု၍ ယနေ့ထက်တိုင် သာသနာတော် တခုလုံးမှာရှိသည့် အရိယာ ပုထုဇဉ် အပရိမာဏ သံဃာတော် ကို စိတ်ညွတ်မှု ကြည်ညိုလေးစားမှု ပူဇော်မှု ရှိစေရမည်။ သို့မူ လည်း သံဃိကဒါနအစစ် ဖြစ်မည်။ ယင်းသို့ သံဃာ၌ စိတ္တိ ကာရ ပြုမူလည်း ယခုကာလ၌ ခဲရင်းလှ၏။ သံဃိကဒါန ဆိုသော်လည်း အစစ်မဖြစ်သည်က များ၏။

“ကထိန်သံဃိကဒါန”

ကြားဘူးသည်မှာ ကျေးလက်တောရွာတရွာတွင် နှစ်စဉ် ကထိန်ခင်းရာ၊ ကထိန်ဒါယကာတို့သည် မနှစ်က ငါတို့ ဘုန်းကြီးကို ဘန်ကောက်သင်္ကန်းနှင့် ကထိန်ခင်းခဲ့သည်။ ယခုနှစ်

သက္ကလပ်သင်္ကန်းနှင့် ကထိန်ခင်းမည်ဟု ပြောဆိုပြုမူကြသတဲ၊
ဤကဲ့သို့ ရှေးဦးမဆွကပင် ပုဂ္ဂိုလ်ကို စိတ်ညှတ်ခဲ့ကြပြီး မိမိတို့
ဘုန်းကြီးအလိုငှါ ဝယ်ယူလှူဒါန်းသော မှန်မြတ်သော သင်္ကန်း
၌ ‘သံဃဿ ဒေမ’ဟု ဆိုသော်လည်း သံသိကဒါန အစစ်
မဖြစ်နိုင်ပြီ။

ထို့ကြောင့် ဒက္ခိဏာ ဝိဘင်္ဂသုတ် အဋ္ဌကထာ၌-

“သံဃဂတာ ဒက္ခိဏာ ဟိ သံဃေ စိတ္တိကာရံ
ကံတုံ သက္ကောန္တဿ ဟောတိ၊ သံဃေ ပန
စိတ္တိကာရော ဒုက္ကရော ဟောတိ”ဟု မိန့်ပြီ။

“သံသိကဒါန ဖြစ်,မဖြစ်ပြ”

သံသိကဒါနအစစ် ဖြစ်ပုံ မဖြစ်ပုံကို ဒက္ခိဏာ ဝိဘင်္ဂသုတ်
အဋ္ဌကထာ၌ပင် နမူနာပြခဲ့သည်။

‘ယော ဟိ သံဃဂတံ ဒက္ခိဏံ ဒဿာမိ’တိ
ဒေယျဓမ္မံ ပဋိယာဒေတွာ ဝိဟာရံ ဂန္ဓာ ‘ဘန္တေ
သံဃတော ဥဒ္ဓိဿ ဧကံ ထေရံ ဒေထာ’တိ ဝဒတိ၊
အထ သံဃတေစ သာမဏေရံ လဘိတွာ ‘သာမဏေ
ရော မေ လဒ္ဓေါ’တိ အညထတ္တံ အာပဇ္ဇတိ၊ တဿ
ဒက္ခိဏာ သံဃဂတာ န ဟောတိ၊ မဟာထေရံ
လဘိတွာပိ ‘မဟာထေရော မေ လဒ္ဓေါ’တိ သော-
မနဿံ ဥပ္ပါဒေန္တဿာပိ န ဟောတိယေဝ၊ ယော
ပန သာမဏေရံ ဝါ ဥပသမ္ပန္နံ ဝါ ဒဟရံ ဝါ
ထေရံ ဝါ ဗုဒ္ဓလံ ဝါ ပဏ္ဍိတံ ဝါ ယံကိဉ္စိ သံဃတေစ

လှဘိတုာ နိဗ္ဗေမတိဏော ဟုတုာ ‘သံဃဿ ဒေမီ’တိ
သံဃေ စိတ္တိကာရံ ကာတုံ သက္ကောတိ၊ တဿ
ဒက္ခိဏာ သံဃဂတာ နာမ ဟောတိ။

“အနက်”

ဟိ၊ ချဲ့။ ယော၊ အကြင်သူသည်။ သံဃဂတံ၊ သံဃာသို့
ရောက်သော။ ဝါ၊ သံဃာ၏ ဥစ္စာ (သံဃိက) ဖြစ်သော။
ဒက္ခိဏံ၊ အလှူကို။ ဒဿာမိ၊ ပေးလှူအံ့။ ဣတိ၊ ဤသို့ကြံ၍။
ဒေယျဓမ္မံ၊ လူဖွယ်ဝတ္ထုကို။ ပဋိယာဒေတုာ၊ စီရင်၍။ ဝိဟာရံ၊
ကျောင်းသို့။ ဂန္ဓာ၊ သွား၍။ ဘန္တေ၊ အရှင်ဘုရား။ (တုဗ္ဗေ)
အရှင်ဘုရားတို့သည်။ သံဃတော၊ သံဃာမှ။ ဥဒ္ဓိဿ၊ ညွှန်ချ၍။
ကေ၊ တပါးသေခ။ ထေရံ၊ မထေရ်ကို။ ဒေထ၊ ပေးတော်မူကြ
ပါကုန်။ ဣတိ၊ ဤသို့။ ဝဒတိ၊ လျှောက်ထား၏။

အထ၊ ထိုသို့လျှောက်ထားခြင်းကြောင့်။ သံဃတော၊ သံဃာ
မှ။ (ဥဒ္ဓိသိတုာ) ညွှန်ချ၍။ သာမဏေရံ၊ ရှင်သာမဏေကို။
လဘိတုာ၊ ရ၍။ မေ၊ ငါ့အား။ သာမဏေရော၊ ရှင်သာမဏေ
ကို။ လဒ္ဓေါ၊ ရအပ်၏။ ဣတိ၊ ဤသို့။ အညထတ္တံ၊ တပါး
တခြား စိတ်ထားပျက်ကာ နှလုံးမသာယာသည်၏ အဖြစ်သို့။
အာပဇ္ဇတိ၊ ရောက်သည် ဖြစ်အံ့။ တဿ၊ ထိုသူ၏။ ဒက္ခိဏာ၊
အလှူသည်။ သံဃဂတာ၊ သံဃာသို့ရောက်သည်။ ဝါ၊ သံဃာ၏
ဥစ္စာ (သံဃိက) အလှူသည်။ န ဟောတိ၊ မဖြစ်။

မဟာထေရံ၊ မဟာထေရ်ကို။ လဘိတုာပိ၊ ရပါသော်လည်း။
မေ၊ ငါ့အား။ မဟာရထေရော၊ မဟာထေရ်ကို။ လဒ္ဓေါ၊

ရအပ်၏။ ဣတိ၊ ဤသို့။ သောမနဿံ၊ ဝမ်းမြောက်ခြင်းကို။ ဥပ္ပါဒေန္တဿာပိ၊ ဖြစ်စေသောသူ၏လည်း။ ဒက္ခိဏာ၊ အလှူသည်။ သံသဂတာ၊ သံဃာသို့ ရောက်သည်။ ဝါ၊ သံဃာ၏ ဥစ္စာဖြစ်သော (သံသိက) အလှူသည်။ န ဟောတိ ယေဝ၊ မဖြစ်သည်သာလျှင်တည်း။

ပန၊ သံသိကဒါန မြောက်ပိုက် ပြအံ့။ ယော၊ အကြင်သူသည်။ သာမဏေရံ ဝါ၊ ရှင်သာမဏေကို၎င်း။ ဥပသမ္ပန္နံ ဝါ၊ ရဟန်းကို၎င်း။ ဒဟရံ ဝါ၊ ပဉ္စင်းငယ်ကို၎င်း။ ထေရံ ဝါ၊ မထေရ်အိုကို၎င်း။ ဗာလံ ဝါ၊ ပညာမဲ့ကို၎င်း။ ပဏ္ဍိတံ ဝါ၊ ပညာရှိကို၎င်း။ ယံကိဉ္စ၊ အလုံးစုံ။ သံဃတော၊ သံဃာမှ။ (ဥဒ္ဓိသိတွာ) ညွှန်ချ၍။ လဘိတွာ၊ ရ၍။ နိဗ္ဗေမတိဏော၊ ယုံမှားကင်းသည်။ ဟုတွာ၊ ဖြစ်၍။ သံဃဿ ဒေမိတိ၊ ‘သံဃဿ ဒေမိ’ ဟူ၍။ (အဟံ၊ ငါသည်။ သံဃဿ၊ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလ္လာန်၊ ရှစ်ကျိပ်သော မဟာသာဝကတို့ကို အစပြု၍ ယနေ့ထက်တိုင် ဆရာတပည့် အဆက်ဆက်ဖြင့် မပျက်တည်ရှိခဲ့သည့် သာသနာတော်တခုလုံးမှာရှိသည့် အပရိမာဏ သံဃာတော်အား။ ဒေမိ၊ လှူဒါန်းပါ၏။)

သံဃေ၊ သံဃာအား။ စိတ္တိကာရံ၊ အရိုအသေပြု ပူဇော်မှုကို။ ကာတံ၊ ပြုခြင်းငှာ။ သက္ကောတိ၊ စွမ်းနိုင်၏။ တဿ၊ ထိုသူ၏။ ဒက္ခိဏာ၊ အလှူသည်။ သံသဂတာနာမ၊ သံဃာသို့ ရောက်သည်မည်၏။ ဝါ၊ သံဃာ၏ဥစ္စာ (သံသိက) အလှူမည်သည်။ ဟောတိ၊ ဖြစ်၏။

“သာမဏေလူလည်း သံဃိက”

ဤကဲ့သို့ ဥပရိပဏ္ဏာသ အဋ္ဌကထာ အဆိုကို နှလုံးပြု၍ ယခုအခါ မဟာဒုဂ်ဆွမ်းကျွေး အခြားသော သံဃိကဒါနပုံ တို့၌ ရှင်သာမဏေများကို ကျသော်ရသော်လည်း နှလုံးမသာ မယာ မရှိသင့်ပြီ။ သံဃိကဒါနပင်ဟူသော မှတ်ယူကာ သံဃာ၌ ရှိသေလေးစားသော စိတ်ထားဖြင့် ကျွေးမွေးလှူဒါန်းကြပါ။

အန္တရာယ်ကင်းဒါန ရေစက်ချ

(၄၂) အန္တရာယ်ကင်းဒါန ရေစက်ချ

“ရည်ရွယ်ချက်”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဗဟု
ဝိဇ္ဇာရေ၊ အမျိုးမျိုး အစားစား အန္တရာယ်များသော။ သမ္ပတိ
ကာလေ၊ ဆုတ်ကပ်ဖြစ်ရာ ယခုအခါ၌။ မနုဿတ္တံ၊ ကြောင်း
ကျိုးသိတတ် မြတ်သောလူအဖြစ်ကို။ လဒ္ဓါန၊ ရခဲပါ၍။ သုခံ၊
ချမ်းသာစွာ။ အတ္တစရိတံ၊ ပစ္စုပ္ပန် အကျိုးစီးပွား တမလွန်
အကျိုးစီးပွားကို ကျင့်ခြင်းငှာ။ နသုကရံ၊ မလွယ်ကူ။ တဿ၊
ထို့ကြောင့်။ အန္တရာယေ၊ စုတိပဋိသန္ဓေ နှစ်ထွေအလည် လာ
ဘွယ်ဟူလတ် ဥပဒ်ဘေးဒဏ် ရန်အသွယ်သွယ် အန္တရာယ်တို့ကို။
ကုသလကမ္မေန၊ ပရိတ်တရားနာ ကြားခြင်းလျှင် အရင်းရှိသော
ကုသိုလ်ကံဖြင့်။ ပဋိဗာဟိတွာ၊ ပယ်ရှားတားမြစ်၍။ သုခံ၊

ချမ်းသာစွာ။ အတ္တစရိတံ စ၊ ပစ္စပ္ပန် အကျိုးစီးပွား တမလွန်
အကျိုးစီးပွားကို ကျင့်ရခြင်းငှာ၎င်း။ အနန္တရာယိကဿ၊
အန္တရာယ်ကင်းသော။ နိဗ္ဗာနဿ၊ နိဗ္ဗာန်ကို။ သစ္စိကုရဏတ္တာယ
စ၊ မျက်မှောက်ပြုရပါရခြင်းအကျိုးငှာ၎င်း။

“သီလ”

ပဌမံ၊ ရှေးဦးစွာ။ သရဏသီလေန၊ သရဏကို သီလနှင့်။
သဟ၊ တကွ။ ပဉ္စသီလံ၊ ငါးပါးသီလကို။ သမာဒိယာမ၊ ကောင်း
စွာခံယူဆောက်တည်ပါကုန်၏။

“ဒါန”

သီလေ၊ သရဏကိုနှင့် တကွသော ငါးပါးသီလ၌။ ဌတု၊
တည်ပြီး၍။ (ဣမာနိ စိဝရာဒိဒေယျဓမ္မာနိ) ဤသင်္ကန်းစသော
လူဖွယ် ပစ္စည်းတို့ကို။ (အာယသ္မတော) အရှင်ဘုရားအား။
(အာယသ္မန္တာနံ) အရှင်ဘုရားတို့အား။ (သံဃဿ) သံဃာ
တော်အား။ ဒေမ၊ ပေးလှူပါကုန်၏။

“ဘာဝနာ”

ဘန္တေ၊ အရှင်ဘုရား။ (ဣမာနိ စိဝရာဒိဒေယျဓမ္မာနိ)
ဤသင်္ကန်းစသော လူဘွယ်ပစ္စည်းတို့သည်။ ခယံ၊ ကုန်ခန်း
ခြင်းသို့။ ဂမိဿန္တိ၊ ရောက်ပါကုန်လတ္တံ့။ ဝယံ၊ ပျက်စီးခြင်းသို့။
ဂမိဿန္တိ၊ ရောက်ပါကုန်လတ္တံ့။

ဘန္တေ၊ အရှင်ဘုရား ။မယံ၊ တပည့်တော်တို့သည်။ တုမေဟံ၊ အရှင်ဘုရားတို့သည်။ ဘဏိတံ၊ ရွတ်ဖတ် ဟောကြားတော်မူ အပ်သော။ ပရိတ္တဓမ္မံ၊ အန္တရာယ်ကင်းကြောင်း ရန်အသွယ်သွယ် ရှင်းကြောင်း ပရိတ်တရားတော်ကောင်းကို။ သက္ကစ္စံ၊ ရှိသေစွာ။ သုဏောမ၊ နာကြားပါကုန်၏။

“ပတ္တနာ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ ကုသလကံဓမ္မန၊ ဤဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကံကြောင့်။ အဗ္ဗာကံ၊ တပည့်တော်တို့၏။ ကာယေ ဝါ၊ ကိုယ်၌၎င်း။ သရေဝါ၊ အိမ်၌၎င်း။ သရူပစာရေ ဝါ၊ အိမ်၏ဥပစာ၌၎င်း။ ပဒေသေဝါ၊ ရပ်ကွက်၌၎င်း။ ဂါမေဝါ၊ ရွာ၌၎င်း။ နဂရေဝါ၊ မြို့၌၎င်း။ အနိဋ္ဌာနိ၊ ဒုမင်္ဂလ အရပ်ရပ် အလိုမရှိအပ်ကုန်သော။ သဗ္ဗန္တရာယာနိ၊ အလုံးစုံသော ဥပဒ်ဘေးဒဏ် ရန်အသွယ်သွယ် အန္တရာယ် ဟူသမျှတို့သည်။ ဝိနဿန္တု၊ ရှိပြီးအန္တရာယ် ကင်း ပျောက်ကွယ်၍ လာဘွယ်ရှိငြား အန္တရာယ်များလည်း ပယ်ရှား ကွယ်ပျောက် မရောက်မလာ ပျက်စီးပါစေကုန်သတည်း။ သုခံ၊ ဘေးရန်မသန်း ချမ်းသာစွာ။ အတ္ထံ၊ ပစ္စုပ္ပန် အကျိုးစီးပွား တမလွန်အကျိုးစီးပွားကို။ စရိတွာ၊ ကျင့်ရ၍။ ဣဋ္ဌမင်္ဂလာနိ၊ အလိုရှိအပ်သော ကောင်းကျိုးချမ်းသာ ကျက်သရေမင်္ဂလာတို့ သည်။ ဝဗ္ဗန္တု၊ နေ့ရှည်ရက်များ တိုးပွားပါစေ ကုန်သတည်း။ အနန္တရာယိကံ၊ အန္တရာယ်ကင်းသော။ နိဗ္ဗာနဗ္ဗိ၊ နိဗ္ဗာန်ကိုလည်း။ သစ္စိကရေယျာမ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် လျင်မြန်စွာ မျက် မှောက်ပြုရပါလိုကုန်၏။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ ပုည
ဘာဂံ၊ ဤယနေယခု ပြုစုအားထုတ် ပြုလုပ်ပါရ ဒါန၊ သီလ၊
ဘာဝနာကုသိုလ် စေတနာ၏အဘို့ကို။ မာတာပိတုနဉ္စ၊ မိခင်-
ဖခင် ကျေးဇူးရှင်တို့အား၎င်း။ အာစရိယာနဉ္စ၊ ဆရာသခင်
ကျေးဇူးရှင်တို့အား၎င်း။ ဣဓ၊ ဤအရပ်သို့။ အာဂတာနံ၊
စုံဝေးလာရောက်ကြကုန်သော။ ဉာတိမိတ္တဓမ္မဿဝနပရိသာနဉ္စ၊
ဆွေမျိုးမိတ်ဆွေ တရားနာပရိသတ်အပေါင်း သူတော်ကောင်း
တို့အား၎င်း။ ယမရဉ္စ၊ ယမရဉ္စ၊ ငရဲသေဌ်နှင်း ယမမင်းအား၎င်း။
ဘုမ္မဒေဝါနဉ္စ၊ ဤမြို့-ဤရွာ ဤအိမ်၌ စိုးအုပ်၍ နေကြသော
ဘုမ္မစိုးနတ်တို့အား၎င်း။ လောကပါလဒေဝတာနဉ္စ၊ လောကကို
စောင့်ရှောက်သော နတ်တို့အား၎င်း။ ဒေမ၊ ပတ္တိဒါန ညီတူ
ရစေ အမျှပေးဝေ ပါကုန်၏။

ဆာဓု-သာဓု-သာဓု

(၄၃) အန္တရာယ်ကင်း ဒါန ရေစက်ချ

“ရည်မှန်းချက်”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ပရိတ္တ
ဓမ္မဿဝနမူလေန၊ ပရိတ်တရားနာကြားခြင်းလျှင် အရင်းမူလ
ရှိသော။ ကုသလကမ္မေန၊ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ဖြင့်။
ဒိဋ္ဌဓမ္မိဏေ၊ ပစ္စုပ္ပန်အတ္တဘော၌ ဖြစ်ကုန်သော။ ရောဂါဒိ
အန္တရာယေစ၊ ခေါင်းခဲဝမ်းနာအစရှိသော အနာရောဂါဘေး၊

သူရဲသူဘက် နတ်ပျက်မိစ္ဆာ တစ္ဆေမြေဘုတ်ဘီလူးဘေး၊ ငတ်မွတ်
ခေါင်းပါးခြင်းဘေး၊ အစရှိသော ဘေးအတန်တန် ရန်အသွယ်
သွယ် အန္တရာယ်အပေါင်းတို့ကို၎င်း။ သမ္မရာယိကော၊ တမလွန်
ဘဝ၌ဖြစ်ကုန်သော။ အပါယ်ကဝဋ္ဌဒုက္ခေ စ၊ ငရဲ၊ တိရစ္ဆာန်၊
ပြိတ္တံ၊ အသူရကာယ်၊ အပါယ်လေးပါး၌ ဖြစ်ရခြင်းဘေး၊
သံသရာဝဋ်အတွင်း၌ အဖန်ဖန်ဖြစ်ရခြင်း၊ ဝဋ်ဆင်းရဲဘေးတို့ကို
၎င်း။ ပဋိဗာဟိတုံ၊ ပယ်ရှားတားမြစ်ရခြင်းငှာ-

“သီလ”

ပဌမံ၊ ရှေးဦးစွာ။ သရဏသီလေန၊ ရသဏဂုံသီလနှင့်။ သဟ၊
တကွ။ ပဉ္စသီလံ၊ ငါးပါးသီလကို။ သမာဒိယာမ၊ စောင်းစွာ
ခံယူဆောက်တည်ကြပါကုန်၏။

“ဒါန”

သီလေ၊ သီလ၌။ ဌတော၊ တည်ပြီး၍။ ဣမာနိ အကပ္ပိယ
ဝတ္ထုဒေယျဓမ္မာနိ၊ ဤ အကပ္ပိယဝတ္ထု လူငယ်ပစ္စည်းတို့ကို။

အာယသ္မတော၊ အရှင်ဘုရား၏။ (တုမ္မာကံ) အရှင်ဘုရား
တို့၏။ (သံဃဿ) သံဃာတော်၏။ (သင့်ရာထည်) စတုပစ္စ-
ယတ္ထာယ၊ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါး
အကျိုးငှာ။ ကပ္ပိယကာရဏာနံ၊ ကပ္ပိယပုဂ္ဂိုလ်တို့၏။ ဟတ္ထေ၊
လက်၌။ နိယျာတေတော၊ အပ်နှင်း၍။ ဒေမ၊ လူဒါန်းပါ
ကုန်၏။ ပူဇေမ၊ ပူဇော်ပါကုန်၏။

“ဘာဝနာ”

ဘန္တေ၊ အရှင်ဘုရား။ ဣမာနိ ဒေယျဓမ္မာနိ၊ ဤလူဖွယ်
ပစ္စည်းတို့သည်။ ခယံ၊ ကုန်ခြင်းသို့။ ဂမိဿန္တိ၊ ရောက်ပါ
ကုန်အံ့။ ဝယံ၊ ပျက်ခြင်းသို့။ ဂမိဿန္တိ၊ ရောက်ပါကုန်အံ့။

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ တုမ္ပေဟိ၊
အရှင်တို့သည်။ ဘဏိတံ၊ ရွတ်ဖတ် ဟောကြားတော်မူအပ်
သော။ ပရိတ္တဓမ္မံ၊ အန္တရာယ်ကင်း ရန်အသွယ်သွယ်ရှင်း
ကြောင်း ပရိတ်တရားတော်ကောင်းကို။ သက္ကစ္စံ၊ ရိုသေစွာ။
သုဏောမ၊ နာကြားကြပါကုန်၏။

“ဝတ္ထုနာ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ
ကုသလကမ္မေန၊ ဤယခုပြုရ ဒါန၊ သီလ၊ ဘာဝနာကုသိုလ်ကံ
ကြောင့်။ အမှာကံ၊ တပည့်တော်တို့၏။ ကာယေဝါ၊ ကိုယ်၌၎င်း။
သရေဝါ၊ အိမ်၌၎င်း။ သရူပစာရေဝါ၊ အိမ်၏ ဥပစာအပိုင်း
အခြား၌၎င်း။ ပဒေသေဝါ၊ ရပ်ကွက်၌၎င်း။ ဂါမေဝါ၊
ရွာ၌၎င်း။ နိဂရေဝါ၊ မြို့၌၎င်း။ သဗ္ဗန္တရာယာနိ၊ ဝမ်းရောဂါ၊
ကျောက်ရောဂါ၊ ပလိပ်ရောဂါအစရှိသော အနာရောဂါဘေး၊
သူရဲသူဘက် နတ်ပျက်မိစ္ဆာ စိုးကဝေ တစ္ဆေမြေဘုတ် ဘီလူး
ဘေး၊ မိုးခေါင် အစာရှား ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ အစ
ရှိသော ဘေးအမျိုးမျိုး ရန်အသွယ်သွယ် အလုံးစုံသော
အန္တရာယ်တို့သည်။ ဝိနဿန္တု၊ ကင်းစင်လွင့်ပျောက် မရောက်
မလာ၊ ပျက်စီးကြပါစေကုန်။

သဗ္ဗမင်္ဂလာနိ၊ အလုံးစုံသော ကောင်းကျိုး ချမ်းသာ ကျက်သရေမင်္ဂလာ ဟူသမျှတို့သည်။ ဝဇူန္တု၊ တနေ့တခြား တိုးပွားကြပါစေကုန်။

သဗ္ဗရာယိကေဟိ၊ တမလွန်၌ဖြစ်ကုန်သော။ အပါယိကဝဋ္ဌ၊ ဒုက္ခေဟိ စ၊ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ်၊ အပါယ် လေးပါး၌ ဖြစ်ရခြင်းဘေး၊ သံသရာဝဋ်အတွင်း၌ အဖန်ဖန် ဖြစ်ရခြင်း ဝဋ်ဆင်းရဲဘေးတို့မှလည်း။ မုစ္ဆေယျာမ၊ လွတ်မြောက်ရပါလိုကုန်၏။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ၊ ကဲ့သလဘာဂံ၊ ဤ ယခုပြုရ ဒါန၊ သီလ၊ ဘာဝနာ၊ ကုသိုလ် စေတနာ၏အဘို့ကို။ သဗ္ဗသတ္တာနံ၊ မိဘ ဆရာ၊ ဆွေညီမိတ်မြတ် ယခုရောက်ရှိသော ပရိသတ်၊ ယမမင်း၊ ဤမြို့ ဤရွာ ဤအိမ်၌ စိုးအုပ်၍ နေကြသော ဘုမ္မစိုးနတ်၊ ဓတရဋ္ဌ၊ ဝိရုဋ္ဌက၊ ဝိရူပက၊ ကုဝေရ၊ နတ်မင်းကြီးလေးပါး၊ သိကြားမင်းကို အမှူးထား၍ ကြားသိသမျှ အလုံးစုံသော သတ္တဝါတို့အား။ ဒေမ၊ ပတ္တိဒါန ညီတူရစေ အမျှပေးဝေပါ၏။

သာဓု-သာဓု-သာဓု

(၄၄) အန္တရာယ်ကင်းဒါန ရေစက်ချ
“ရည်မှန်းချက်”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဒိဋ္ဌေ၊ ဓမ္မေ၊ မျက်မှောက်ပစ္စုပ္ပန် အတ္တဘော၌။ အန္တရာယဝိသာတ-

နတ္ထာယစ၊ မီးဘေး၊ လေဘေး၊ ရေဘေး၊ အနာရောဂါဘေး၊
 တစ္ဆေ မြေဘုတ် ဘီလူးဘေး၊ မိုးခေါင်ရေရှား ငတ်မှုတ်
 ခေါင်းပါးခြင်းဘေး၊ အစရှိသော ဘေးအမျိုးမျိုး ရန်အသွယ်
 သွယ် အန္တရာယ်တို့ကို အမှန်တကယ် ပယ်သက်နိုင်ရန် အကျိုး
 ငှာ၎င်း။ သမ္ပရာယေ၊ တမလွန်ဘဝ၌။ ဘဝသမ္ပတ္တိယာ၊
 လူ့ပြည် နတ်ရွာ ဗြဟ္မာဟူ၍ သုဂတိဘဝတို့၌သာ ကျင်လည်
 ရခြင်း ဘဝသမ္ပတ္တိကို။ လဘနတ္ထာယစ၊ ဘဝတိုင်းပင်ရနိုင်ခြင်း
 အကျိုးငှာ၎င်း။ ဘောဂသမ္ပတ္တိယာ၊ လူ၌ဖြစ်သော စည်းစိမ်
 ချမ်းသာ နတ်၌ဖြစ်သော စည်းစိမ်ချမ်းသာ ဗြဟ္မာ၌ဖြစ်သော
 စည်းစိမ်ချမ်းသာနှင့် ပြည့်စုံခြင်း ဘောဂသမ္ပတ္တိကို။ လဘ-
 နတ္ထာယ စ၊ ဘဝတိုင်းပင် ရနိုင်ခြင်း အကျိုးငှာ၎င်း။
 အနန္တရာယိကဿ၊ ဘေးအမျိုးမျိုး ရန်အသွယ်သွယ် အန္တရာယ်
 ကင်းသော။ နိဗ္ဗာနဿ၊ နိဗ္ဗာန်ကို။ သစ္စိကရဏတ္ထာယစ၊
 မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် လျင်မြန်စွာ မျက်မှောက်ပြုပါရခြင်း
 အကျိုးငှာ၎င်း-

“သီလ”

ပဌမံ၊ ရှေးဦးစွာ။ သရဏသီလေန၊ သရဏဂုံသီလနှင့်။
 သဟ၊ တကွ။ ပဉ္စသီလံ၊ ငါးပါးသီလကို။ သမာဒိယာမ၊
 ကောင်းစွာ ခံယူဆောက်တည်ပါ၏။

“ဒါန”

သီလေ၊ သရဏဂုံနှင့် တကွသော ငါးပါးသီလ၌။ ဌတော၊
 တည်ပြီး၍။ ဣမာနိ ဒေယျဓမ္မာနိ၊ ဤ(အုန်း ငှက်ပျော ဆန်)
 အစရှိသော လှူဘွယ်ပစ္စည်းတို့ကို။ (အာယသ္မတော) အရှင်

ဘုရားအား။ (အာယသ္မန္တနံ) အရှင်ဘုရားတို့အား။ (သံဃဿ) သံဃာတော်အား။ (သင်္ဂရာထညှိဆို) ဒေမ၊ ပေးလှူပါကုန်၏။ ပူဇေမ၊ ပူဇော်ပါကုန်၏။

“ဘာဝနာ”

ဘန္တေ၊ အရှင်ဘုရား။ ဣမာနိ ဒေယျဓမ္မာနိ၊ ဤ(အုန်းငှက်ပျော ဆန်) အစရှိသော . လှူဖွယ် ဝတ္ထုတို့သည်။ ခယံ၊ ကုန်ခန်းခြင်းသို့၊ ဂမိဿန္တိ၊ ရောက်ပါကုန်အံ့။ ဝယံ၊ ပျက်စီးခြင်းသို့။ ဂမိဿန္တိ၊ ရောက်ပါကုန်အံ့။

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ တုဗ္ဗေဟိ၊ အရှင်ဘုရားတို့သည်။ ဘဏိတံ၊ ရွတ်ဘတ် ဟောကြားတော်မူအပ်သော။ ပရိတ္တဓမ္မံ၊ အန္တရာယ်ကင်း ရန်အသွယ်သွယ် ရှင်းကြောင်း ပရိတ်တရားတော်ကောင်းကို။ သက္ကစ္စံ၊ ရိုသေစွာ။ သုခဏာမ၊ နာကြားပါကုန်၏။

“ပတ္ထနာ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ ကုသလကမ္မေန၊ ဤ ယခုပြုရ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ် ကံကြောင့်။ ဒိဋ္ဌေဓမ္မေ၊ မျက်မှောက်ပစ္စုပ္ပန် အတ္တဘော၌။ အဗ္ဗာကံ၊ တပည့်တော်တို့၏။ ကာယေဝါ၊ ကိုယ်၌၎င်း။ ဃရေဝါ၊ အိမ်၌၎င်း။ ဃရူပစာရေ ဝါ၊ အိမ်၏ဥပစာ အပိုင်း အခြား၌၎င်း။ ပဒေသေ ဝါ၊ ရပ်ကွက်၌၎င်း။ ဂါမေ ဝါ၊ ရွာ၌၎င်း။ နဂရေ ဝါ၊ မြို့၌၎င်း။ သဗ္ဗန္တရာယော၊ မီးဘေး၊ လေဘေး၊ ရေဘေး၊ အနာရောဂါဘေး၊ စိုးကဝေ တစ္ဆေ

မြေဘုတ်ဘီလူးဘေး၊ မိုးခေါင်ရေရှား ငတ်မွတ် ခေါင်းပါး
 အစာအရှားခြင်းဘေး၊ အစရှိသော ဘေးအမျိုးမျိုး ရန်အသွယ်
 သွယ် အလုံးစုံသော အန္တရာယ်တို့သည်။ ဝိနယန္တု၊ ကင်းစင်
 လွင့်ပျောက် မရောက်မလာ ပျက်စီးကြပါစေကုန်။ သမ္မရာယေ
 သုပိ၊ ရောက်ရာဌာန တမလွန်ဘဝတို့၌လည်း။ ဘဝသမ္ပတ္တိံ စ၊
 လူ့ပြည် နတ်ရွာ ဗြဟ္မာဟူဘိ သုဂတိ ဘဝတို့၌ ကျင်လည်ရ
 ဖြစ်ရခြင်း ဘဝသမ္ပတ္တိကို၎င်း။ ဘောဂသမ္ပတ္တိံ စ၊ လူ၌ဖြစ်
 သောစည်းစိမ်ချမ်းသာနတ်၌ဖြစ်သောစည်းစိမ်ချမ်းသာဗြဟ္မာ၌
 ဖြစ်သောစည်းစိမ်ချမ်းသာနှင့်ပြည့်စုံခြင်း ဘောဂသမ္ပတ္တိကို၎င်း။
 လဘာမ၊ ဆက်တိုင်းဘဝ ရ၊ ရပါလိုကုန်၏။ အနန္တရာယိကံ၊
 အန္တရာယ်ကင်းသော။ နိဗ္ဗာနမ္ပိ၊ နိဗ္ဗာန်ကိုလည်း။ သစ္စိကရေ
 ယျာမ၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့် လျင်မြန်စွာ မျက်မှောက်ပြုရပါ
 လိုကုန်၏။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ
 ကုသလဘာဂံ၊ ဤယခုပြုရဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်စေတနာ
 ၏အဘို့ကို။ သဗ္ဗသတ္တာနံ၊ မိဘဆရာ ဆွေဟောင်းမျိုးဟောင်း
 ဆွေသင် မျိုးသစ် မိတ်ဆွေအပေါင်း ယခုရောက်ရှိသော ပရိတ်
 သတ်၊ ယမ မင်း၊ ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ မြို့စောင့်
 နတ်၊ ရွာစောင့်နတ်၊ လောကပါလစောင့်နတ်တို့ကိုအမှူးထား၍
 အလုံးစုံသော သတ္တဝါတို့အား။ ဒေမ၊ ပတ္တိဒါန ညီတူရစေ
 အမျှပေးဝေပါကုန်၏။

(၄၅) အန္တရာယ်ကင်း ဒါန ရေစက်ချ

“သီလ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ပဌမံ၊ ရှေးဦးစွာ၊ သရဏသီလေန၊ သရဏဂုံ သီလနှင့်။ သဟ၊ တကွ။ ပဉ္စသီလံ၊ ငါးပါးသီလကို။ သမာဒိယာမ၊ ကောင်းစွာ ခံယူ ဆောက်တည်ပါကုန်၏။

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ သီလေ၊ သရဏဂုံနှင့်တကွသော ငါးပါးသီလ၌။ ဌတွာ၊ တည်ပြီး၍။ ဣမာနိ ဒေယျဓမ္မာနိ၊ ဤ (သင်္ကန်းအုန်းငှက်ပျောဆန်) လူဖွယ် ပစ္စည်းတို့ကို။ (အာယသ္မတော) အရှင်ဘုရားအား။ (တုဗ္ဗာကံ) အရှင်ဘုရားတို့အား။ (သံဃဿ) သံဃာတော်အား။ (သင်္ဂရာ ထည့်ဆို) ဒေမ၊ ပေးလှူပါကုန်၏။ ပူဇေမ၊ ပူဇော်ပါကုန်၏။

“ဘာဝနာ”

ဘန္တေ၊ အရှင်ဘုရား။ ဣမာနိ ဒေယျဓမ္မာနိ၊ ဤ (သင်္ကန်း အုန်းငှက်ပျောဆန်) လူဖွယ်ပစ္စည်းတို့သည်။ ခယံ၊ ကုန်ခြင်းသို့။ ဂမိဿန္တိ၊ ရောက်ပါကုန်အံ့။ ဝယံ၊ ပျက်ခြင်းသို့။ ဂမိဿန္တိ၊ ရောက်ပါကုန်အံ့။

“ပတ္တနာ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ ပုညကမ္မေန၊ ဤယနေယခု ပြုစုအားထုတ် ပြုလုပ်ရသော ဒါန၊

သီလ၊ ဘာဝနာအစု မြတ်ကောင်းမှုကြောင့်။ ဒိဋ္ဌေဓမ္မေ၊
ယခုပစ္စုပ္ပန်ဘဝ၌။ အမှောက်၊ တပည့်တော်တို့၏။ ကာယေဝါ၊
ကိုယ်၌၎င်း။ သံရေဝါ၊ အိမ်၌၎င်း။ သံရူပစာရေဝါ၊ အိမ်၏
ဥပစာအပိုင်း အခြား၌၎င်း။ ပဒေသေ ဝါ၊ ရပ်ကွက်၌၎င်း။
ဂါမေဝါ၊ ရွာ၌၎င်း။ (နဂရေ ဝါ) မြို့၌၎င်း။ အနိဋ္ဌာနိ၊
ဒုမင်္ဂလအရပ်ရပ် အလို မရှိအပ်ကုန်သော။ သဗ္ဗန္တရာယာနိ၊
အလုံးစုံသော ဥပဒ်ဘေးဒဏ် ရန်အသွယ်သွယ် အန္တရာယ်ဟူသမျှ
တို့သည်။ ဝိနဿန္တု၊ ကင်းစင်လွင့်ပျောက် မရောက်ဝေးစွာ
ကွာသည်သာ ဖြစ်ပါစေကုန်။ ဣဋ္ဌမင်္ဂလာနိ၊ သုမင်္ဂလအရပ်ရပ်
ချမ်းသာမြတ် အထွေထွေ ကျက်သရေအမြို့မြို့ အလိုရှိအပ်သော
မင်္ဂလာတို့သည်။ ဝိနန္တု၊ ရှိပြီးမင်္ဂလာ တိုးတက်လာပြီး လာဖွယ်
ရှိငြားမင်္ဂလာများလည်း လျင်လျားလာရောက် မပျောက်မပျက်
တိုးတက်ပါစေကုန်။ သမ္ပရာယေသုပိ၊ တမလွန်ဘဝတို့၌လည်း။
သမ္မာဒိဋ္ဌိကုဏေ၊ သမ္မာအယူ စင်ဖြူသောအမျိုး၌။ နိဗ္ဗတ္တိတော၊
ဖြစ်ရ၍။ ဒါနာဒိပါရမီယော၊ ဒါနအစရှိသော ဆယ်ပါးသော
ပါရမီတို့ကို။ ပူရေတော၊ ဆက်တိုင်းဘဝဖြည့်ကျင့်ရ၍။ အနန္တရာ
ယိကံ၊ ဇာတိဘေး၊ ဇရာဘေး၊ ဗျာဓိဘေး၊ မရဏဘေးအစ
ရှိသော ဘေးအမျိုးမျိုး ရန်အသွယ်သွယ် အန္တရာယ်ကင်းသော။
နိဗ္ဗာနပုရံ၊ နိဗ္ဗာန်ပြည်မြတ်သို့။ ပါပုဏေယျာမ၊ မငြိုမငြင်
ဝင်ရောက်ရပါလိုကုန်၏။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ
ကုသလဘာဂံ၊ ဤ ယခုပြုရ ဒါန၊ သီလ၊ ဘာဝနာ၊ ကုသိုလ်

စေတနာ၏အဘို့ကို။ သဗ္ဗသတ္တာနံ၊ ဆရာမိဖဆွေမျိုး အပေါင်း
မိတ်ဆွေကောင်းဟု ယခုရောက်ရှိသော ပရိသတ်၊ ယမမင်း၊
ဤမြို့ ဤရွာ ဤဂေဟာ၌ စိုးအုပ်၍နေကြသော ဘုမ္မစိုးနတ်၊
ဓတရဋ္ဌ၊ ဝိရုဋ္ဌက၊ ဝိရုပက္ခ၊ ကိုဝေရ နတ်မင်းကြီး လေးပါး၊
သိကြားမင်းအားဖြင့် အလုံးစုံသော သတ္တဝါတို့အား။ ဒေမ၊
အညီအမျှ ပေးဝေငှပါကုန်၏။

(၄၆) အန္တရာယ်ကင်းဒါန ရေစက်ချ

“ဒါန”

အရှင်ဘုရား တပည့်တော်တို့သည် ဘုရား ဂုဏ်ကျေးဇူး၊
တရားတော်၏ ဂုဏ်ကျေးဇူး၊ သံဃာတော်၏ ဂုဏ်ကျေးဇူး၊
ကုသိုလ်ကံ၊ အကုသိုလ်ကံ၊ ကုသိုလ်ကံ၏ ကောင်းသောအကျိုး၊
အကုသိုလ်ကံ၏ မဆောင်းသောအကျိုးကို ယုံကြည်ပါ ကုန်
သည်ဖြစ်၍ ပစ္စုပ္ပန်ဝယ် အန္တရာယ်ကင်းကြောင်း၊ တမလွန်
ဝယ် ချမ်းသာ များကြောင်း၊ ဘဝ လွတ်မြောက်ကြောင်း
ကောင်းမှု ကုသိုလ်အကျိုးငှာ ပရိတ်တရားတော်များကို နာ
ကြား၍ ဤ(သင်္ကန်း အုန်းငှက်ပျော ဆန်)လူဖွယ်ပစ္စည်းများကို
(အရှင်ဘုရားအား) (အရှင်ဘုရားတို့အား) (သံဃာတော်အား)
(သင့်ရာဆိုပါ) လှူဒါန်း ပူဇော်ပါကုန်၏။

“ပတ္တနာ”

အရှင်ဘုရား တပည့်တော်တို့သည် ဤယခုပြုရသောကောင်း
မှုကုသိုလ်ကြောင့် ပစ္စုပ္ပန်ဝယ် အန္တရာယ် ကင်းရပါလိကုန်၏။

တမလွန်ဝယ် ချမ်းသာများ ရပါလိုကုန်၏။ ဝဋ်ဘဝမှ လွတ်
မြောက်ရပါလိုကုန်၏။

“ပတ္တိဒါန”

အရှင်ဘုရား တပည့်တော်တို့သည် ဤယခု ပြုရသော
ကောင်းမှုကုသိုလ်၏ အဘို့ကို မိဘဆရာ ဆွေမျိုးအပေါင်း
မိတ်ဆွေကောင်းများနှင့် ဤအိမ် ဤဝန်းခြံ၌ စိုးအုပ်၍ နေကြ
သော ဘုမ္မစိုးနတ်များ၊ ဓတရဌ၊ ဝိရုဠက၊ ဝိရုပက္ခ၊ ကုဝေရ၊
နတ်မင်းကြီးလေးပါး၊ သိကြား၊ အလုံးစုံသော သတ္တဝါတို့အား
အညီအမျှ ပေးဝေငှပါကုန်၏။

သာဓု-သာဓု-သာဓု

အိမ်သစ်တက် မင်္ဂလာဒါန ရေစက်ချ

(၄၇) အိမ်သစ်တက် မင်္ဂလာဒါန
ရေစက်ချ

“မင်္ဂလာပြု”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ နဝဂေ-
ဟဿ၊ အိမ်သစ်၏။ အနန္တရာယိကတ္ထာယာ၊ မီးဘေး၊ လေဘေး၊
ရေဘေး အစရှိသော ဘေးအမျိုးမျိုး ရန်အသွယ်သွယ်အန္တရာယ်
ကင်းပါစေခြင်း အကျိုးငှာ၎င်း။ သဗ္ဗမင်္ဂလ ဝစ္ဆနတ္ထာယ စ၊
အလုံးစုံသော ကောင်းကျိုးချမ်းသာ ကျက်သရေမင်္ဂလာတို့
တိုးပွား ပါစေခြင်း အကျိုးငှာ၎င်း။ နဝဂေဟာရုဠမင်္ဂလံ၊
အိမ်သစ်တက် မင်္ဂလာကို။ ကရောမ၊ ပြုပါကုန်၏။

“ဆွမ်းကျွေး”

မင်္ဂလကာလေ၊ အိမ်သစ်တက်မင်္ဂလာ ပြုရာအခါ၌။ ဘိက္ခု၊
ဘုရားသားကျော် ရဟန်းတော်တို့ကို။ နိဗ္ဗန္တေတော၊ အိမ်သစ်သို့

ငင်ဖိတ်၍။ ပဏီတေဟိ၊ မှန်မြတ်ကုန်သော။ ပိဏ္ဏပါတ ခါဒနိယ
ဘောဇနိယေဟိ၊ ဆွမ်း ခဲဖွယ် ဘောဇဉ် အရသာတို့ဖြင့်။
ဘောဇမ၊ ဆက်ကပ်ကျွေးမွေးပါကုန်၏။

“သီလခံ”

သရဏဂမနပုဗ္ဗင်္ဂမံ၊ သရဏဂုံလျှင် ရှေ့သွားရှိသော။ ပဉ္စ-
သီလံ၊ ငါးပါး သီလကို။ သမာဒိယာမ၊ ကောင်းစွာ ခံယူ
ဆောက်တည်ပါကုန်၏။

“ပရိတ်နာ”

တုမ္မေဟိ၊ အရှင်ဘုရားတို့သည်။ ဘဏိတံ၊ ရွတ်ဖတ်ဟော
ကြားတော်မူအပ်သော။ ပရိတ္တဓမ္မံ၊ အန္တရာယ် ကင်းကြောင်း၊
ရန်အသွယ်သွယ်ရှင်းကြောင်း ပရိတ်တရားတော် ကောင်းကို။
သက္ကစ္စံ၊ ရှိသေစွာ။ သုဏောမ၊ နာကြားကြပါကုန်၏။

“လူဒါနိ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမာနိ
ဒေယျဓမ္မာနိ၊ ဤ (သင်္ကန်း အုန်း ငှက်ပျော ဆန်) လူဖွယ်
ပစ္စည်းတို့ကို။ တုမ္မာကံ၊ ပရိတ်တရား ရွတ်ဖတ် ဟောကြား
အရှင်ဘုရားတို့အား။ ဒေမ၊ လူဒါနိပါကုန်၏။

“ဆုတောင်း”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ
ကုသလကမ္မေန၊ ဤ ယနေ့ ယခု အိမ်သစ်တက် မင်္ဂလာကို

အကြောင်းပြု၍ ပြုစုအားထုတ် ပြုလုပ်ရပါရ ဒါန၊ သီလ၊
ဘာဝနာ ကုသိုလ်စေတနာကံကြောင့်။ အမှတ်ကံ၊ တပည့်တော်
တို့၏။ ကာယံဝါ၊ ကိုယ်ကို၎င်း။ နဂဂဟံဝါ၊ အိမ်သစ်ကို၎င်း။
အနိဋ္ဌာနိ၊ အလိုမရှိအပ်ကုန်သော။ သဗ္ဗန္တရာယာနိ၊ မီးဘေး၊
လေ့ဘေး၊ ရေဘေး၊ အနာရောဂါဘေး အစရှိသော ဘေး
အမျိုးမျိုး ရန်အသွယ်သွယ် အလုံးစုံသော အန္တရာယ်တို့သည်။
မာ ဝိနာသေန္တု၊ မဖျက်ဆီးနိုင်ပါစေကုန်။ သဗ္ဗမင်္ဂလာနိ၊ အလုံး
စုံသော ကောင်းကျိုးချမ်းသာ ကျက်သရေ မင်္ဂလာတို့သည်။
ဇစ္ဆန္တု၊ တိုးပွားကြပါစေကုန်။ အနန္တရာယိကံ၊ အန္တရာယ်
ကင်းသော။ နိဗ္ဗာနဗ္ဗိ၊ နိဗ္ဗာန်ကိုလည်း။ သစ္စိကရေယျာမ၊
ဗဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် လျင်မြန်စွာ မျက်မှောက် ပြုရပါလို
ကုန်၏။

“အမ္ပဇေ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ
ကုသလဘာဝံ၊ ဤ ယခုပြုရ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်
စေတနာ၏အဘို့ကို။ သဗ္ဗသတ္တာနိ၊ မိဘဆရာ၊ ဆွေညာ မိတ်မြတ်
ယခုရောက်ရှိသောပရိသတ်၊ ယမမင်း၊ ကိုယ်စောင့်နတ်၊ ဤအိမ်
သစ်၌ စိုးအုပ်၍နေသော ဘုမ္မစိုးနတ်၊ ဤမြို့၌ရှိသော စိုးအုပ်၍
နေသော ဘုမ္မစိုးနတ်၊ တေရဋ္ဌ၊ ဝိရုဇ္ဈက၊ ဝိဇ္ဇာကု၊ ကုဒဝရ၊
နတ်မင်းကြီးလေးပါး၊ သိကြားမင်း၊ အလုံးစုံသော သတ္တဝါ
တို့အား။ ဒေမ၊ ပစ္စိဒါန ညီတူရစေ အမ္ပ ပေးဝေပါကုန်၏။

(၄၈) အိမ်သစ်တက် မင်္ဂလာဒါန
ရေစက်ချ

“မင်္ဂလာပြု”

ဘန္တေ၊ အရှင်ဘုရား။ မနုဿာ၊ လူတို့သည်။ မင်္ဂလိကာ၊
မင်္ဂလာကို အလိုရှိကြပါကုန်၏။ မယံ၊ တပည့်တော်တို့သည်။
မင်္ဂလတ္ထာယ၊ မင်္ဂလာအကျိုးငှာ။ နဝဂေဟာ ရုဠမင်္ဂလံ၊ အိမ်
သစ်တက်မင်္ဂလာကို။ ကံရောမ၊ ပြုကြပါကုန်၏။

“သီလခံ”

ဣမသ္မိံ မင်္ဂလဒိဝသေ၊ အိမ်သစ်တက်မင်္ဂလာပြုရာ ဤနေ့၌။
မယံ၊ တပည့်တော်တို့သည်။ ဘိက္ခု၊ ဘုရားသားကျော် ရဟန်း
တော်တို့ကို။ ဣဓ၊ ဤအိမ်သစ်သို့။ နိမန္တေတွာ၊ ပင့်ဖိတ်၍။
သရဏဂမနုပ္ပဗ္ဗင်္ဂမံ၊ သရဏဂုံလျှင် ရှေ့သွားရှိသော။ ပဉ္စသီလံ၊
ငါးပါးသီလကို။ သမာဒိယာမ၊ ကောင်းစွာ ခံယူဆောက်တည်
ကြပါကုန်၏။

“ပရိတ်နာ”

တုဗ္ဗေဟိ၊ အရှင်ဘုရားတို့သည်။ ဘဏိတံ၊ ရွတ်ဖတ် ဟော
ကြားတော်မူအပ်သော။ ပရိတ္တဓမ္မံ၊ အန္တရာယ်တင်းကြောင်း၊
ရန်သူယ်သူယ် ရှင်းကြောင်း ပရိတ်တရားတော် စောင်းကို။
သက္ကစံ၊ ရှိသေစွာ။ သုဏောမ၊ နာကြားကြပါကုန်၏။

“လ္လဒါနံ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမာနိ
ဒေယျဓမ္မာနိ၊ ဤ (အကပ္ပိယဝတ္ထု) လူဖွယ် ပစ္စည်းတို့ကို။

တုံ့မူကံ၊ အရှင်ဘုရားတို့၏။ နံဝကမ္မဿ၊ အမှုသစ်အား။ ဒေမ၊ လူဒါန်းပါကုန်၏။

“ဆုတောင်း”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ ကုသလကံဓမ္မန၊ ဤယနေယခုအိမ်သစ်တက်မင်္ဂလာကိုအကြောင်း ပြု၍ ပြုစုအားထုတ် ပြုလုပ်ပါရ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ် စေတနာကံကြောင့်။ အမ္မာကံ၊ တပည့်တော်တို့၏။ နဝဂေဟေ၊ အိမ်သစ်၌။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ မင်္ဂလံ၊ ကောင်းကျိုး ချမ်းသာ ကျက်သရေမင်္ဂလာသည်။ ဟောတု၊ ဖြစ်ပါစေသား။ ဥတ္တမံ၊ လောကီမင်္ဂလာတို့ထက် မြတ်သော။ သုခမင်္ဂလန္တိ၊ မဂ်ချမ်းသာ၊ ဖိုလ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာ မင်္ဂလာကိုလည်း။ လဘေယျာမ၊ မချွတ်မုချ ရ၊ ရပါလိုကုန်၏။

“အမျှဝေ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ ကုသလဘာကံ၊ ဤယနေ ယခု ပြုစုအားထုတ် ပြုလုပ်ပါရ ဒါန၊ သီလ၊ ဘာဝနာကုသိုလ်စေတနာ၏ အဘို့ကို။ သဗ္ဗသတ္တာနံ၊ မိဘ ဆရာ၊ ဆွေည မိတ်မြတ် ယခုရောက်ရှိသော ပရိသတ်၊ ယမမင်း၊ ဤမြို့ ဤရွာ ဤအိမ်သစ်၌ စိုးအုပ်၍နေကြသော ဘုမ္မစိုးနတ်၊ ဓတရဋ္ဌ၊ ဝိရုဠက၊ ဝိရူပက္ခ၊ ကုဝေရ နတ်မင်းကြီး လေးပါး၊ သိကြားမင်းကို အမှူးထား၍ အလုံးစုံသော သတ္တဝါ တို့အား။ ဒေမ၊ ဗတ္တိဒါန ညီတူရစေ အမျှပေးဝေပါကုန်၏။

ရှင်ပြုဒါန ရေစက်ချ

(၄၉) ရှင်ပြုဒါန-ရေစက်ချ

“လို့လားချက်”

ဘန္တေ၊ အရှင်ဘုရား။ မယ်၊ တပည့်တော်တို့သည်။ သာသနဿ၊ အံ့ဖွယ်ရှစ်ဖြာ ဘုရားသာသနာတော်ကြီး၏။ စိရဋ္ဌိတတ္ထာယ စ၊ အနှစ်ငါးထောင် ကာလကြာအောင် တည်ပါစေခြင်း အကျိုးငှာ၎င်း။ ခုနုတ္ထာယ စ၊ ကြီးပွားပါစေခြင်းအကျိုးငှာ၎င်း။ ဝိရုဋ္ဌတ္ထာယ စ၊ စည်ပင်ပါစေခြင်း အကျိုးငှာ၎င်း။ ဓေပုဏ္ဏတ္ထာယ စ၊ ပြန့်ပြောပါစေခြင်း အကျိုးငှာ၎င်း။ သာသနော၊ သာသနာတော်၌။ ဒါယာဒဘာဝံ၊ အမွေခံ ဆွေမျိုးအတွင်းလူအဖြစ်ကို။ ပတ္တယန္တာစ၊ လို့လားတောင့်တကြပါကုန်သောကြောင့်၎င်း-

“ဓမ္မာနုဂ္ဂဟ”

အဗ္ဗာကံ၊ တပည့်တော်တို့၏။ ဩရဿံ၊ ရင်မှပေါက်ဖွားချစ်လှစွာသော သားကို။ ဗုဒ္ဓသာသနော၊ အံ့ဖွယ်ရှစ်ဖြာ ဘုရားသာသနာတော်၌။ သာမဏေရဘာဝေန၊ ရှင်သာမဏေအဖြစ်

ဖြင့်။ ပဝေသေတွာ၊ သွတ်သွင်း၍။ သာသနံ၊ သာသနာတော်ကို။ ဓမ္မာနုဂ္ဂဟေန၊ ဓမ္မာနုဂ္ဂဟဖြင့်။ အနုဂ္ဂဟေမ၊ ချီးမြှင့်ထောက်ပံ့ပါကုန်၏။

“ပစ္စယာနုဂ္ဂဟ”

အထ၊ ထိုမှတစ်ပါး။ ကာလေ၊ နံနက်အခါ၌၊ နံနက်အခါတုန်းက။ ဗုဒ္ဓပုဗ္ဗဿ၊ ဘုရားအမှူးရှိသော။ သံဃဿ၊ သံဃာတော်အား။ ပဏီတေဟိ၊ မှန်မြတ်ကုန်သော။ ပိဏ္ဏပါတခါဒနီယ ဘောဇနီယေဟိ၊ ဆွမ်း၊ ခဲဘွယ်၊ ဘောဇဉ်အရသာတို့ဖြင့်။ ဘောဇေမ၊ ဆက်ကပ် ကျွေးမွေးပါကုန်၏။ မနုဿာနဉ္စ၊ ဆွေနှီး မျိုးစပ် ရပ်ကွက်အတူနဲ့ ချစ်မိတ်ဆွေကောင်းလူအပေါင်းတို့အားလည်း။ ဘတ္တာဒီဟိ၊ ထမင်း၊ ဟင်း၊ မုန့်တို့ဖြင့်။ ဘောဇေမ၊ ညှော်ခံကျွေးမွေးပါကုန်၏။

* ဒါနိ၊ ယခုအခါ၌။ ပဌမံ၊ ရှေးဦးစွာ။ ဗုဒ္ဓံ၊ သက်တော်ထင်ရှား သဗ္ဗညု မြတ်ဘုရားကို။ ဥဒ္ဓိဿ၊ ရည်စူး၍။ စေတိယဿ၊ ဓာတုစေတီတော်မြတ်အား။ ဣမာနိ ဒေယျဓမ္မာနိ၊ ဤ(ရှေ့သင်္ကန်းအကျိုးငှာ ငွေတရာကျပ်၊ အုန်း၊ ငှက်ပျော) လူဖွယ်ပစ္စည်းတို့ကို။ ဒေမ၊ လူဒါန်းပါကုန်၏။ ပူဇေမ၊ ပူဇော်ပါကုန်၏။

* ဓမ္မဿပိ၊ မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်၊ ပရိယတ္တိအားဖြင့် ဆယ်ပါးသော တရားတော်မြတ်အားလည်း။ ဣမာနိ ဒေယျဓမ္မာနိ၊ ဤ(သင်္ကန်းငွေ) လူဖွယ် ပစ္စည်းတို့ကို။ ဒေမ၊ ပေးလှူပါကုန်၏။ ပူဇေမ၊ ပူဇော်ပါကုန်၏။

* အာယသ္မန္တာနမ္ပိ၊ အရှင်ဘုရားတို့အားလည်း။ ဣမာနိ ဒေယျဓမ္မာနိ၊ ဤ(သင်္ကန်း၊ သပိတ်၊ ပရိက္ခရာ) လူဖွယ်ပစ္စည်းတို့ကို။ ဒေမ၊ လူဒါန်းပါကုန်၏။ ပူဇေမ၊ ပူဇော်ပါကုန်၏။

ဣတိပိ၊ ဤသို့လည်း။ ဗုဒ္ဓသာသနံ၊ ဘုရားသာသနာတော်ကို။ ပစ္စယာနုဂ္ဂဟေန၊ ပစ္စယာနုဂ္ဂဟဖြင့်။ အနုဂ္ဂဟေမ၊ ချီးမြှင့်ထောက်ပံ့ပါကုန်၏။

“ပတ္တနာ”

‘ဣဒံ နော ပုညံ အာသဝက္ခယာဝဟံ ဟောတု’
ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံ ပုညံ၊ ဘုရားသာသနာတော်ကို ဓမ္မာနုဂ္ဂဟ၊ ပစ္စယာနုဂ္ဂဟ နှစ်မျိုးဖြင့် ချီးမြှင့် ထောက်ပံ့ရသော ဤကောင်းမှုသည်။ အာသဝက္ခယံ၊ အာမာဘဝ၊ ဘဝါသဝ၊ ဒိဋ္ဌာသဝ၊ အဝိဇ္ဇာသဝ ဟူသော အာသဝေါလေးဖြာ ကုန်ရာဟုဆို အရဟတ္တဖိုလ်သို့။ အာဝဟံ၊ ရောက်အောင်ဆက်ဆက် ရွက်ဆောင်နိုင်သည်။ ဟောတု၊ မလွဲမသွေ ဖြစ်ပါစေသား။

“ပတ္တိဒါန”

‘ဣမံ ကုသလဘာဂံ သဗ္ဗသတ္တာနံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ ကုသလဘာဂံ၊ ဤယနေ့ ယခု သာသနာတော်ကို ပစ္စယ၊ ဓမ္မ နှစ်ဌာနဖြင့် ချီးမြှင့် ထောက်ပံ့ရသော ကုသိုလ်၏ အတို့ကို။ သဗ္ဗသတ္တာနံ၊ မိမိဆရာ ဉာဏကာနှင့် ချစ်စွာမိတ်မြတ် ယခု ရောက်ရှိသော ပရိသတ်၊ ကြွင်းကျန်သော ပရိသတ်၊ ယမမင်း၊ ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ မြို့စောင့်နတ်၊ ရွာစောင့်နတ်၊

သာသနာတော်စောင့်နတ်တို့ကို အမှူးထား၍ လုံးစုံများစွာ သတ္တဝါအပေါင်းတို့အား။ ဒေမ၊ ပတ္တိဒါန ညီတူရစေ အမျှ ပေးဝေပါကုန်၏။

(၅၀) ရှင်ပြုဒါန-ရေစက်ချ

“သဒ္ဓါ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ကမ္မဉ္စ၊ ကုသိုလ်ကံ၊ အကုသိုလ်ကံကို၎င်း။ ကမ္မဗလဉ္စ၊ ကုသိုလ်ကံ၏ ကောင်းသောအကျိုး၊ အကုသိုလ်ကံ၏ မကောင်းသော အကျိုးကို၎င်း။ ရတနတ္ထယဂုဏဉ္စ၊ ဘုရား၊ တရား၊ သံဃာ ရတနာ သုံးပါး၏ ဂုဏ်ကျေးဇူးကို၎င်း။ သဒ္ဓဟိတော၊ ယုံကြည်ကြပါကုန် သည်ဖြစ်၍=

“သီလ”

ပဌမံ၊ ရှေးဦးစွာ။ တိသရဏပုဗ္ဗင်္ဂမံ၊ သရဏဂုံသုံးပါးလျှင် ရှေ့သွားရှိသော။ ပဉ္စသီလံ၊ ငါးပါးသီလကို။ သမာဒိယာမ၊ ကောင်းစွာခံယူဆောက်တည်ပါကုန်၏။

“ဓမ္မာနုဂ္ဂဟ”

အထ၊ ထိုမှတစ်ပါး။ အဗ္ဗာကံ၊ တပည့်တော်တို့၏။ ဩရသေ၊ ရင်မှ ဖောက်ပွား ချစ်လှစွာသော သားတို့ကို။ ဗုဒ္ဓသာသနေး၊ အံ့ဘွယ်ရှိစွာ ဘုရားသာသနာတော်၌။ သာမဏေရဘာဝေန၊ ရှင်သာမဏေအဖြစ်ဖြင့်။ ပဝေသေတော၊ သွတ်သွင်း၍။ ဗုဒ္ဓသာသနံ၊ ဘုရားသာသနာတော်ကို။ ဓမ္မာနုဂ္ဂဟေန၊ ဓမ္မာနုဂ္ဂဟ ဖြင့်။ အနုဂ္ဂဟေမ၊ ချီးမြှင့် ထောက်ပံ့ပါကုန်၏။

“ပစ္စယာနုဂ္ဂဟ”

အထ၊ ထိုမှတစ်ပါး။ ကာလေ၊ နံနက်အခါ၌၊ နံနက်အခါ
တုန်းက။ ဗုဒ္ဓပုဂ္ဂိုလ်၊ ဘုရားအများရှိသော။ သံဃံ၊ သံဃာ
တော်အား။ ပဏီတေဟိ၊ မှန်မြတ်ကုန်သော။ ပိဏ္ဏပဂါတ ခါဒ
နီယ ဘောဇနီယေဟိ၊ ဆွမ်း ခဲဖွယ် ဘောဇဉ် အရသာတို့ဖြင့်။
ဘောဇဇေ၊ ဆက်ကပ် လုပ်ကျွေးပါကုန်၏။ မနုဿာနဉ္စ၊ ဆွေနှီး
မျိုးစပ် ရပ်ကွက်အတူနေ ချစ်မိတ်ဆွေကောင်း လူအပေါင်းတို့
အားလည်း။ ဘတ္တဒီဟိ၊ ထမင်း၊ ဟင်း၊ မုန့်တို့ဖြင့်။ ဘောဇဇေ၊
ညှော်ခံကျွေးမွေးပါကုန်၏။

* ဣဒါနိ၊ ဤယခုအခါ၌။ ပဌမံ၊ ရှေးဦးစွာ။ သဗ္ဗညုဗုဒ္ဓံ၊
သဗ္ဗညုဘုရားရှင်ကို။ ဥဒ္ဓိဿ၊ ရည်စူး၍။ စေတိယဿ၊ ဓာတ်
တော် မွေးတော်တို့ ကိန်းဝပ်ရာ ဓာတုစေတီတော်မြတ်အား။
သုဝဏ္ဏစိဝရတ္ထာယ၊ ရွှေသင်္ကန်းကပ်လှူရန် အကျိုးငှာ။ (ဏဟာ
ပဏသတံ) တရာသောငွေကို။ ဒေမ၊ လှူဒါန်းပါကုန်၏။

* ဓမ္မဿပိ၊ မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်၊ ပရိယတ္တိ
အားဖြင့် ဆယ်ပါးသော တရားတော်မြတ်အားလည်း။ (ဏဟာ
ပဏသတံ) တရာသော ငွေကို။ ဒေမ၊ လှူဒါန်းပါကုန်၏။

* နိမန္တိတ ဘိက္ခုသံဃဿပိ၊ ပင့်ဖိတ်ထားသော ဘုရား
သားကျော် ရဟန်းသံဃာတော်အားလည်း။ ဣမာနိ ဒေယျ
ဓမ္မာနိ၊ ဤ(သင်္ကန်း၊ ထီး၊ ဘိနပ်၊ အုန်း၊ ငှက်ပျော၊ ဆန်) လှူဖွယ်
ပစ္စည်းတို့ကို။ ဒေမ၊ လှူဒါန်းပါကုန်၏။

ဣတိပိ၊ ဤသို့လည်း။ ဗုဒ္ဓသာသနံ၊ ဘုရားသာသနာတော်ကို။ ပစ္စယာနုဂ္ဂဟေန၊ ပစ္စယာနုဂ္ဂဟဖြင့်။ အနုဂ္ဂဟေမ၊ ချီးမြှင့်ထောက်ပံ့ပါကုန်၏။

“ပတ္တနာ”

‘ဣဒံ နော ဒါနံ အာသဝက္ခယာဝဟံ ဟောတု’ (၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံ ဒါနံ၊ ဤ ယနေ့ ယခု ပြုပြုသမျှ မြတ်ဒါနသည်။ အာသဝက္ခယံ၊ ကာမာသဝ၊ ဘဝါသဝ၊ ဒိဋ္ဌာသဝ၊ အဝိဇ္ဇာသဝ ဟူသော အာသဝေါလေးတန် ကုန်ရာမှန်သည့် အရဟတ္တမဂ်၊ အရဟတ္တဖိုလ်၊ နိဗ္ဗာန်ကို။ အာဝဟံ၊ ရောက်အောင်ဆက်ဆက် ရှက်ဆောင်နိုင်သည်။ ဟောတု၊ မလွဲမသွေ ဖြစ်ပါစေသား။

“ပတ္တိဒါန”

‘ဣမံ ကုသလဘာဂံ သဗ္ဗသတ္တာနံ သမံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ ကုသလဘာဂံ၊ ဤယနေ့ ယခု ပြုပြုသမျှ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်စေတနာ၏အဘို့ကို။ သဗ္ဗသတ္တာနံ၊ မိဘဆရာ၊ ဉာတကာနှင့် ချစ်စွာမိတ်မြတ် ယခုရောက်ရှိသော ပရိသတ်၊ ငရဲသနင်း၊ ယမမင်း၊ ဤမြို့ ရွာ၌ စိုးအုပ်၍နေသော ဘုမ္မစိုးနတ်၊ တေရဋ္ဌ၊ ဝိရုဠက၊ ဝိရုပက္ခ၊ ကုဝေရ၊ နတ်မင်းကြီးလေးပါး၊ သိကြားမင်း၊ အလုံးစုံသော သတ္တဝါတို့အား။ သမံ၊ အညီအမျှ။ ဒေမ၊ ပေးဝေငှပါကုန်၏။

“ပစ္စယာနဂ္ဂဟ”

အထ၊ ထိုမှတပါး။ ကာလေ၊ နံနက်အခါ၌၊ နံနက်အခါ
တုန်းက။ ဗုဒ္ဓပုဗ္ဗဿ၊ ဘုရားအမှူးရှိသော။ သံဃဿ၊ သံဃာ
တော်အား။ ပဏီတေဟိ၊ မှန်မြတ်ကုန်သော။ ပိဏ္ဍပါတ ခါဒ
နီယ ဘောဇနီယေဟိ၊ ဆွမ်း ခဲဖွယ် ဘောဇဉ် အရသာတို့ဖြင့်။
ဘောဇေမ၊ ဆက်ကပ် လုပ်ကျွေးပါကုန်၏။ မနုဿာနဉ္စ၊ ဆွေနှီး
မျိုးစပ် ရပ်ကွက်အတူနေ ချစ်မိတ်ဆွေကောင်း လူအပေါင်းတို့
အားလည်း။ ဘတ္တာဒီဟိ၊ ထမင်း၊ ဟင်း၊ မုန့်တို့ဖြင့်။ ဘောဇေမ၊
ညှော်ခံကျွေးမွေးပါကုန်၏။

* ဣဒါနိ၊ ဤယခုအခါ၌။ ပဌမံ၊ ရှေးဦးစွာ။ သဗ္ဗညုဗုဒ္ဓံ၊
သဗ္ဗညုဘုရားရှင်ကို။ ဥဒ္ဓိဿ၊ ရည်စူး၍။ ဇေတိယဿ၊ ဓာတ်
တော် မွေ့တော်တို့ ကိန်းဝပ်ရာ ဓာတုဇေတိတော်မြတ်အား။
သုဝဏ္ဏစီဝရတ္ထာယ၊ ရွှေသင်္ကန်းကပ်လှူရန် အကျိုးငှာ။ (ဏဟာ
ပဏသတံ) တရာသောဇေကို။ ဒေမ၊ လှူဒါန်းပါကုန်၏။

• ဓမ္မဿပိ၊ မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်၊ ပရိယတ္တိ
အားဖြင့် ဆယ်ပါးသော တရားတော်မြတ်အားလည်း။ (ဏဟာ
ပဏသတံ) တရာသော ဇေကို။ ဒေမ၊ လှူဒါန်းပါကုန်၏။

* နိမန္တိတ ဘိက္ခုသံဃဿပိ၊ ပင့်ဖိတ်ထားသော ဘုရား
သားကျော် ရဟန်းသံဃာတော်အားလည်း။ ဣမာနိ ဒေယျ
ဓမ္မာနိ၊ ဤ(သင်္ကန်း၊ ထီး၊ ဘိနပ်၊ အုန်း၊ ငှက်ပျော၊ ဆန်) လှူဖွယ်
ပစ္စည်းတို့ကို။ ဒေမ၊ လှူဒါန်းပါကုန်၏။

ဣတံပိ၊ ဤသို့လည်း။ ဗုဒ္ဓသာသနံ၊ ဘုရားသာသနာတော်ကို။ ပစ္စယာနုဂ္ဂဟေန၊ ပစ္စယာနုဂ္ဂဟဖြင့်။ အနုဂ္ဂဟေမ၊ ချီးမြှင့်ထောက်ပံ့ပါကုန်၏။

“ပတ္တနာ”

‘ဣဒံ နော ဒါနံ အာသဝက္ခယာဝဟံ ဟောတု’ (၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံ ဒါနံ၊ ဤ ယနေ့ ယခု ပြုပြုသမျှ မြတ်ဒါနသည်။ အာသဝက္ခယံ၊ ကာမာသဝ၊ ဘဝါသဝ၊ ဒိဋ္ဌာသဝ၊ အဝိဇ္ဇာသဝ ဟူသော အာသဝေါလေးတန် ကုန်ရာမှန်သည့် အရဟတ္တမဂ်၊ အရဟတ္တဖိုလ်၊ နိဗ္ဗာန်ကို။ အာဝဟံ၊ ရောက်အောင်ဆက်ဆက် ရှက်ဆောင်နိုင်သည်။ ဟောတု၊ မလွဲမသွေ ဖြစ်ပါစေသား။

“ပတ္တိဒါန”

‘ဣမံ ကုသလဘာဂံ သဗ္ဗသတ္တာနံ သမံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ ကုသလဘာဂံ၊ ဤယနေ့ ယခု ပြုပြုသမျှ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်စေတနာ၏အဘို့ကို။ သဗ္ဗသတ္တာနံ၊ မိဘဆရာ၊ ဉာတကာနှင့် ချစ်စွာမိတ်မြတ် ယခုရောက်ရှိသော ပရိသတ်၊ ငရဲသနင်း၊ ယမမင်း၊ ဤမြို့ ရွာ၌ စိုးအုပ်၍နေသော ဘုမ္မစိုးနတ်၊ တေရဋ္ဌ၊ ဝိရုဠက၊ ဝိရုပက္ခ၊ ကုဝေရ၊ နတ်မင်းကြီးလေးပါး၊ သိကြားမင်း၊ အလုံးစုံသော သတ္တဝါတို့အား။ သမံ၊ အညီအမျှ။ ဒေမ၊ ပေးဝေငှပါကုန်၏။

(၅၁) ရှင်ဖြူဒါန ရေစက်ချ

“လိုလားချက်”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ သာသနဿ၊ ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာဟူသော သုံးရပ်သောသာသနာတော်မြတ်၏။ စိရဋ္ဌိတတ္ထာယစ၊ မြင့်ရှည်မြားမြောင် အနှစ် ငါးထောင် ကာလကြာအောင် တည်ပါစေခြင်း အကျိုးငှာ၎င်း။ ဗုဒ္ဓသာသနော၊ ဘုရားသာသနာတော်၌။ ဒါယာဒဘာဝံ၊ အမွေခံ ဆွေမျိုး အတိုင်းလူ၏ အဖြစ်ကို။ ပတ္ထယန္တာ စ၊ လိုလား တောင့်တကြပါကုန်သောကြောင့်၎င်း။ နိဗ္ဗာနံ၊ ဒုက္ခခပ်သိမ်း ငြိမ်းရာအမှန် မြတ်နိဗ္ဗာန်ကို။ ပတ္ထယန္တာ စ၊ လိုလား တောင့်တကြပါကုန်သောကြောင့်၎င်း။

“ဓမ္မာနုဂ္ဂဟ”

အဗ္ဗာကံ၊ တပည့်တော်တို့၏ (ပပုတ္တေ) မြေးတို့ကို။ (ဘာဂံ နေယျေ) တူတို့ကို။ ဗုဒ္ဓသာသနော၊ ဘုရားသာသနာတော်၌။ သာမဏေရဘာဝေန၊ ရှင်သာမဏေအဖြစ်ဖြင့်။ ပဝေသေတွာ၊ သွတ်သွင်း၍။ ဗုဒ္ဓသာသနံ၊ ဘုရားသာသနာတော်ကို။ ဓမ္မာနုဂ္ဂဟေန၊ ဓမ္မာနုဂ္ဂဟဖြင့်။ အနုဂ္ဂဟေမ၊ ချီးမြှင့် ထောက်ပံ့ပါကုန်၏။

“ပစ္စယာနုဂ္ဂဟ”

အထ၊ ထိုမှတပါး။ ကာလေ၊ နံနက်အခါ၌။ သဗ္ဗညုဗုဒ္ဓံ၊ သဗ္ဗညုဘုရားရှင်ကို။ ဥဒ္ဓိဿ၊ ရည်စူး၍။ ငဏီတံ၊ မှန်မြတ်သော။

ဘတ္တံ၊ ဆွမ်းကို။ ဒေမ၊ လူဒါန်းပါကုန်၏။ သိက္ခသံသယံ၊ ဘုရားသားကျော် ရဟန်းသံဃာတော်အားလည်း။ ပဏီတံ၊ မှန်မြတ်သော။ ဘတ္တံ၊ ဆွမ်းကို။ ဒေမ၊ လူဒါန်းပါကုန်၏။ မနုဿာနဉ္စ၊ ဆွေနှီးမျိုးစပ် ရပ်ကွက်အတူနေ ချစ်မိတ်ဆွေကောင်း လူအပေါင်းတို့အားလည်း။ ဘတ္တာဒိဟိ၊ ထမင်း၊ ဟင်း၊ မုန့်တို့ဖြင့်။ ဘောဇေမ၊ ဧည့်ခံကျွေးမွေးပါကုန်၏။

* လူဒါနိ၊ ဤယခုအခါ၌။ ပဌမံ၊ ရှေးဦးစွာ။ သဗ္ဗညုဗုဒ္ဓံ၊ သဗ္ဗညုဘုရားရှင်ကို။ ဥဒ္ဒိယ၊ ရည်စူး၍။ စေတိယဿ၊ ခာတု စေတီတော်မြတ်အား။ ဣမာနိ ဒေယျဓမ္မာနိ၊ ဤ(သင်္ကန်း၊ သပိတ်၊ ပရိက္ခရာ) လူဖွယ်ပစ္စည်းတို့ကို။ ဒေမ၊ လူဒါန်းပါကုန်၏။ ပူဇေမ၊ ပူဇော်ပါကုန်၏။

* ဓမ္မဿာ၊ မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်၊ ပရိယတ္တိအားဖြင့် ဆယ်ပါးသော တရားတော်မြတ်အားလည်း။ ဣမာနိ ဒေယျဓမ္မာနိ၊ ဤ (သင်္ကန်း၊ သပိတ်၊ ပရိက္ခရာ) လူဖွယ်ပစ္စည်းတို့ကို။ ဒေမ၊ လူဒါန်းပါကုန်၏။ ပူဇေမ၊ ပူဇော်ပါကုန်၏။

* အာယသ္မန္တာနမ္ပိ၊ အရှင်ဘုရားတို့အားလည်း။ ဣမာနိ ဒေယျဓမ္မာနိ၊ ဤ(သင်္ကန်း၊ သပိတ်၊ ပရိက္ခရာ) လူဖွယ်ပစ္စည်းတို့ကို။ ဒေမ၊ လူဒါန်းပါကုန်၏။ ပူဇေမ၊ ပူဇော်ပါကုန်၏။

ဣတိပိ၊ ဤသို့လည်း။ ဗုဒ္ဓဿာသနံ၊ ဘုရားသာသနာတော်ကို။ ပစ္စယာနုဂ္ဂဟေန၊ ပစ္စယာနုဂ္ဂဟဖြင့်။ အနုဂ္ဂဟမ၊ ချီ မြှင့် ထောက်ပံ့ပါကုန်၏။

‘ပတ္တနာ’

ဣမိနာ ပန ဒါနေန၊
 မာ နော ဒလိဒ္ဓိယံ အဟု၊
 နတ္ထိတိဝစနံ နာမ၊
 မာ အဟောသိ ဘဝါဘဝေ၊
 ကာယေ သစ္စိကရေယျာမ၊
 အာသဝက္ခယ မန္တိမေ။ (၃)

ဘန္တေ၊ အရှင်ဘုရား။ ဣမိနာ ဒါနေန၊ ဤယနေယခု ပြုပြု
 သမျှ မြတ်ဒါနကြောင့်။ ဘဝါဘဝေ၊ ဖြစ်လေသမျှ ဘဝငယ်ကြီး
 အသီးသီး၌။ နော၊ တပည့်တော်တို့အား။ ဒလိဒ္ဓိယံ၊ ဆင်းရဲမဲ့တေ
 ဂုဏ်ခေညံဆိုး သုဒ္ဓမ္ပါး၌။ မာ အဟု၊ ကံဇာတာခေ တဘဝ
 တလေမျှ မဖြစ်ပါစေသား။ နတ္ထိတိဝစနံနာမ၊ ဘယ်သင်း ဘယ်
 ဟာ မရှိပါဟု ဥစ္စာပါးရှား အမင်္ဂလာစကားကို ပြောဆိုရခြင်း
 မည်သည်။ မာ အဟောသိ၊ တကြိမ်တခါမျှ မဖြစ်ပါစေသား။

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ အန္တိမေ
 ကာယေ၊ အဆုံးစွန်ဖြစ်သောကိုယ်၌။ အာသဝက္ခယံ၊ အာသဝေါ
 လေးဖြာ ကုန်ရာဟုဆို အရဟတ္တ ဖိုလ်ကို။ သစ္စိကရေယျာမ၊
 သုခပဋိပဒါ ခိပ္ပါတိညာဖြင့် မျက်မှောက်ပြုရပါလိုကုန်၏။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ
 ကုသလဘာဂံ၊ ဤ ယနေ ယခု ပြုပြုသမျှ ကုသိုလ်၏အဘို့ကို။
 မာတာပိဘူနဉ္စ၊ မိခင်ဘခင် ကျေးဇူးရှင်တို့အား၎င်း။ အာစရိ

ယာနုဉ္ဇ၊ ဆရာသခင်အရှင်မြတ်တို့အား၎င်း။ ဣမ၊ ဤအရပ်သို့။ အာဂတာနံ၊ စုဝေး လာရောက် ကြကုန်သော။ ဓမ္မဿဝန ပရိသာနုဉ္ဇ၊ တရားနာ ပရိသတ်အပေါင်း သူတော်ကောင်းတို့ အား၎င်း။ ယမရညော စ၊ ယမမင်းအား၎င်း။ ဘုမ္မဒေဝါနုဉ္ဇ၊ ဤမြို့၊ ဤရွာ ဤအိမ်၌ စိုးအုပ်၍နေကြသော ဘုမ္မစိုးနတ်တို့အား ၎င်း။ လောကပါလဒေဝါနုဉ္ဇ၊ လောကကို စောင့်ရှောက်သော နတ်တို့အား၎င်း။ ဒေမ၊ အညီအမျှ ပေးဝေငှပါကုန်၏။

(၅၂) ရှင်ပြု ဒါန ရေစက်ချ

“ရည်မှန်းချက်”

အရှင်ဘုရား၊ တပည့်တော်တို့သည် ဒါန၏ ဘောဂသမ္ပတ္တိ၊ ဘဝသမ္ပတ္တိ၊ နိဗ္ဗာနသမ္ပတ္တိ ဟူသော အကျိုးရင်း အကျိုးဆက် သုံးမျိုးကို မျှော်ကိုးယုံကြည်ပါသောကြောင့်၎င်း၊ ပရိယတ္တိ သာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာ ဟူသော ဘုရားသာသနာ အနှစ်ငါးထောင် ကြာအောင် တည်ထွန်းစေလို ပါသောကြောင့်၎င်း။

“သာသနာနုဂ္ဂဟ”

ပဗ္ဗဇ္ဇာဒေါသ လွတ်ကင်းသော အမျိုးကောင်းသားတို့ကို သင်္ကန်း သပိတ် ပရိက္ခရာ စုံလင်စွာဖြင့် ရှင်ပြုပေးကြပါကုန်၏ ဘုရား။

နံနက် အချိန်အခါတိုးက ပရိနိဗ္ဗာန် စံဝင်တော်မူပြီးသော ဘုရားရှင်၏ အရဟံ အစရှိသော ဂုဏ်တော်တွေကို အာရုံပြု၍

ထိုဘုရားရှင်၏ ဓာတ်တော်မေ့တော်တို့ ကိန်းဝပ်ရာစေတီတော် မြတ်အား ဆွမ်းအာမိသဖြင့် ပူဇော်ပါကုန်၏။ ဘုရားသားကျော် ရဟန်း သံဃာတော်တို့အားလည်း ဆွမ်းအာမိသဖြင့် ပူဇော်ပါ ကုန်၏ ဘုရား။

ဖိတ်ကြားထားသော ဆွေနှီးမျိုးစပ် ရပ်ကွက်အတူနေ ချစ်မိတ်ဆွေကောင်း လူအပေါင်းတို့အားလည်း ထမင်း၊ ဟင်း၊ မုန့်တို့ဖြင့် ဧည့်ခံကျွေးမွေးပါကုန်၏။

အရှင်ဘုရား၊ တပည့်တော်တို့သည် ဤရွှေဆိုင်းကို မြတ်ဘုရား ၏ သရီရ ဓာတ်တော်တို့ ကိန်းဝပ်ရာ စေတီတော်ကြီးအား ရွှေသင်္ကန်းအလို့ငှါ လှူဒါန်းပါကုန်၏။

ဤတရာသော ငွေကို မင်္ဂလေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်၊ ပရိယတ္တိအားဖြင့် ဆယ်ပါးသော တရားတော်မြတ်အား ပူဇော် ပါကုန်၏။

ဤ သင်္ကန်း၊ သပိတ်၊ ပရိက္ခရာ လူမှု သံပစ္စည်းတို့ကို အရှင် ဘုရားတို့အား လှူဒါန်းပူဇော်ပါကုန်၏။

“ဆုတောင်း”

အရှင်ဘုရား၊ တပည့်တော်တို့သည် ဤယနေ့ ယခု ပြုစုရသော သာသနာ့ အနုဂ္ဂဟ ကုသိုလ်စေတနာကြောင့် နိဗ္ဗာန်မရမီ သံသရာဘဝ၌ ကျင်လည်နေရသမျှ ကာလပတ်လုံး အပါယ် လေးပါးမှ ကင်းလွတ်၍ မြင့်မြတ်ကြွယ်ဝသော သမ္မာဒိဋ္ဌိအမျိုး၌ သာလျှင် ဖြစ်ရပါလိုကုန်၏။ မရှိဟူသော စကားမျိုးကို၎င်း၊

ပေးပါဟူသော စကားမျိုးကို၎င်း၊ တကြိမ်တခါမျှ မဆိုရပါလို
ကုန်၊ ဝဋ်ဆင်းရဲမှလည်း လွတ်မြောက် ရပါလိုကုန်၏။

“အမ္ပဝေ”

အရှင်ဘုရား၊ တပည့်တော်တို့သည် ဤယနေ့ယခု သာသနာ
တော်ကို ပစ္စယ၊ ဓမ္မ နှစ်ဌာနဖြင့် ချီးမြှင့်ထောက်ပံ့ခြင်းကြောင့်
ရသော ကုသိုလ်စေတနာ၏ အဘို့ကို အမိအဖ ဆရာ ဆွေမျိုး
မိတ်ဆွေ ယခုရောက်ရှိသော ပရိသတ်၊ ယမမင်း၊ ကိုယ်စောင့်
နတ်၊ အိမ်စောင့်နတ်၊ အရာမစောင့်နတ်၊ မြို့စောင့်နတ်၊ ရွာ
စောင့်နတ်၊ ဓတရဋ္ဌ၊ ဝိရုဠက၊ ဝိရူပက္ခ၊ ကုဝေရနတ်မင်းကြီး
လေးပါး၊ သိကြားမင်းကို အမှူးထား၍ လုံးစုံမျှားစွာ သတ္တဝါ
အပေါင်းတို့အား အညီအမျှ ပေးဝေငှပါကုန်၏။

ရဟန်းခံဒါန ရေစက်ချ

(၅၃) ရဟန်းလောင်းအား လှူသော
ပရိက္ခရာဒါန ရေစက်ချ

“ဒါန”

“ဣမေ အဋ္ဌပရိက္ခာရေ ဥပသမ္ပဒါပေက္ခဿ ဒေမ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမေ
အဋ္ဌပရိက္ခာရေ၊ ဤဘုရားခွင့်ပြု ရှစ်ခုသော (ဒုက္ခဋ္ဌသင်္ကန်းကြီး၊
ကိုယ်ဝတ်ဧကသီ၊ ခါးဝတ် သင်းပိုင်၊ ခါးပန်းကြိုး၊ သပိတ်၊
ခေါင်းရိတ်ဓား၊ အပ်၊ ရေစက်) ပရိက္ခရာတို့ကို။ ဥပသမ္ပဒါ
ပေက္ခဿ၊ ရဟန်းလောင်း သာမဏေ (ရှင်ကောသလ္လ)အား။
ဒေမ၊ နိဗ္ဗာန်ကို ရည်မှန်း၍ လှူဒါန်းပါကုန်၏။

“ပတ္တနာ”

“ဣဒံ နော ဒါနံ နိဗ္ဗာနဿ ပစ္စယော ဟောတု” (၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံ ဒါနံ၊
ဤရဟန်းလောင်း သာမဏေအား ရဟန်းခံရန် ပရိက္ခရာရှစ်ပါး
အလှူသည်။ နိဗ္ဗာနဿ၊ ဒုက္ခခပ်သိမ်း ငြိမ်းရာအမှုန် နိဗ္ဗာန်၏။

ပစ္စယော၊ အထောက်အပံ့ကောင်း ရဘို့ရောက်ဘို့ရန်အကြောင်း သည်။ ဟောတု၊ မလွဲမဘွေ ဖြစ်ပါစေသား။

“ပတ္တိဒါန”

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ ပုညဘာဂံ၊ ဤရဟန်းလောင်း သာမဏေအား ပရိက္ခရာအလှ ကုသိုလ်၏ အဘို့ကို။ သဗ္ဗသတ္တာနံ၊ ဤအရပ်သို့ ရောက်ရှိနေကြ သော ရဟန်းပရိသတ်၊ လူပရိသတ်၊ ရှေးအခါက ကွယ်လွန်ကြ ၍ တပည့်တော်တို့၏ဒါနကို မျှော်လင့်တောင့်တ၍နေကြသော မိဟောင်း၊ ဖဟောင်း၊ ဆွေမျိုးဟောင်းများ၊ ငရဲသေဌ်နင်း ယမမင်း၊ ဤအရပ်၌ စိုးအုပ်၍ နေကြသော ဘုမ္မစိုးနတ်၊ ရုက္ခစိုးနတ်၊ ဓတရဋ္ဌ၊ ဝိရုဠက၊ ဝိရူပက္ခ၊ ကုဝေရ နတ်မင်း ကြီးလေးပါး၊ သိကြားမင်းအားဖြင့် အလုံးစုံသော သတ္တဝါတို့ အား။ ဒေမ၊ ပတ္တိဒါန ညီတူရစေ အမျှပေးဝေပါကုန်၏။

(၅၄) ပဉ္စင်းလောင်းအား လှူသော

ပရိက္ခရာဒါန ရေစက်ချ

“ဒါန”

“ဣမေ အဋ္ဌ ပရိက္ခာရေ ဥပသမ္ပဒါပေက္ခဿ ဥပသမ္ပာဒေတုံ ဒမ္မိ”

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဣမေ အဋ္ဌ ပရိက္ခာရေ၊ ဤဘုရားခွင့်ပြု ရှစ်ခုသော (သပိတ်၊ ဒုက္ခဋ္ဌိ နှစ်ထပ်သင်္ကန်းကြီး၊ ကိုယ်ဝတ် ကေသီ၊ ခါးဝတ် သင်းပိုင်၊

ခါးပန်းကြိုး၊ ခေါင်းရိတ်ခါး၊ အပ်၊ ရေစစ်) ပရိက္ခရာတို့ကို။
ဥပသမ္ပဒါပေက္ခဿ၊ ပဉ္စင်းလောင်း သာမဏေ(ရှင်ကောသလ္လ)
အား။ ဥပသမ္ပာဒေတုံ၊ ပဉ္စင်းခံစိမ့်သောငှာ။ ဒမ္ပိ၊ လူဒါန်း
ပါ၏။

“ယာစန”

“ဘန္တေ ဣမေဟိ အဋ္ဌပရိက္ခာရေဟိ ဣမံ
သာမဏေရံ ပဗ္ဗာဇေတွာ မံ သာသနေ ဒါယာဒံ
ဓာရေထ။

ဘန္တေ၊ အရှင်ဘုရားတို့။ တုမေ၊ အရှင်ဘုရားတို့သည်။
ဣမေဟိ အဋ္ဌပရိက္ခာရေဟိ၊ ဤဘုရားခွင့်ပြု ရှစ်ခုသော ပရိက္ခရာ
တို့ဖြင့်။ ဣမံ သာမဏေရံ၊ ဤပဉ္စင်းလောင်း သာမဏေ
(ရှင်ကောသလ္လ)ကို။ ပဗ္ဗာဇေတွာ၊ ရဟန်းပြုပေးတော်မူကြ၍။
မံ၊ တပည့်တော်ကို။ သာသနေ၊ သာသနာတော်၌။ ဒါယာဒံ၊
အမွေခံ ဆွေမျိုး အတွင်းလူကို။ ဓာရေထ၊ ပြုတော်မူကြပါ
ကုန်။

“ပတ္တနာ”

“ဣဒံ မေ ပုညံ အနာဂတေ ဧကဿ ဗုဒ္ဓဿ သန္တိဏေ
ဟေတိက္ခုဘာဝဿ ပစ္စယော ဟောတု” (၃)

ဘန္တေ၊ အရှင်ဘုရား။ မေ၊ တပည့်တော်၏။ ဣဒံ ပုညံ၊
ဤသာသနာအမွေခံ ရှစ်တန်ပရိက္ခရာ လူဒါန်းရသော ကောင်း
မှုသည်။ အနာဂတေ၊ နောင်သောအခါ၌။ ဧကဿ၊ တဆူ

သော။ ဗုဒ္ဓဿ၊ ဘုရားရှင်၏။ သန္တိကေ၊ အထံတော်၌။ ဟေိ
ဘိက္ခုဘာဝဿ၊ ‘ဟေိဘိက္ခု’ဟု ဘုရားခေါ်သော ခဏ၌
လူ့အသွင် ကွယ်ပျောက်၍ အလိုအလျောက် သင်္ကန်း၊ သပိတ်၊
ပရိက္ခရာ ကိုယ်တွင် ရောက်လာသော ဟေိဘိက္ခုရဟန်းအဖြစ်၏။
ပစ္စယော၊ အထောက် အပံ့ကောင်း အကြောင်းသည်။
ဟောတု၊ မလွဲမသွေ ဖြစ်ပါစေသား။

“ပတ္တိဒါန”

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒမ္ပိ’

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဣမံ ပုည
ဘာဂံ၊ ဤသာသနာ့ အမွေခံ ရှစ်တန်ပရိက္ခရာ လှူဒါန်းရသော
ကုသိုလ်၏ အဘို့ကို။ သဗ္ဗသတ္တာနံ၊ မိဘဆရာ၊ ခုနစ်ဖြူဆွေမျိုး
ကောင်းကျိုးပြုတတ် မိတ်ဆွေမြတ်နှင့် ရှစ်ထပ်ပိုင်သ ယမ
ရာဇာ၊ မနုဿာရက္ခံ၊ ဘုမ္မဒေဝ၊ ရုက္ခဒေဝ၊ အာကာသနတ်၊
အထူးမှတ်၍ ဖြစ်ရပ်များစွာ စကြဝဠာ အနန္တ ကျင်လည်ကြ
တောင်း အလုံးစုံသော သတ္တဝါအပေါင်းတို့အား။ ဒမ္ပိ၊ အညီ
အမျှ ပေးဝေငှပါ၏။

(၅၅) ရဟန်းခံဒါန ရေစက်ချ

“ရည်ရွယ်ချက်”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ သဒ္ဓါ
သမ္ပန္နေ၊ သဒ္ဓါတရားနှင့် ပြည့်စုံကုန်သော။ ကုလပုတ္တေ၊ အမျိုး
ကောင်းသားတို့ကို။ ဗုဒ္ဓသာသနော၊ အံ့ဖွယ်ရှစ်ဖြူ ဘုရား

သာသနာတော်၌။ ဥပသမ္ပန္နဘာဝေန၊ သာသနာ့ဝန်ထမ်း
 ရဟန်း၏ အဖြစ်ဖြင့်။ ပဝေသေတွာ၊ သွတ်သွင်း၍။ စတူဟိ
 ပစ္စယေဟိ၊ သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေး၊ လေးပါးကုန်သော
 ပစ္စည်းတို့ဖြင့်။ သစေ ပဂ္ဂဏိဿာမ၊ အကယ်၍ ချီးမြှောက်
 ထောက်ပံ့ကုန်သည် ဖြစ်အံ့။ ဧဝံသတိ၊ ဤသို့ပြုသည်ရှိသော်။
 ဗုဒ္ဓသာသနဿ၊ ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိ
 ဝေဓသာသနာ ဟူသော သုံးမျိုးသော ဘုရားသာသနာတော်
 ၏။ ဓုခို၊ ကြီးပွားခြင်းသည်။ ဘဝိဿတိ၊ ဖြစ်ပါလတ္တံ့။ ဗုဒ္ဓ
 သာသနံ၊ ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓ
 သာသနာ ဟူသော သုံးမျိုးသော ဘုရားသာသနာတော်သည်။
 ပဉ္စဝဿသဟဿ ပရိမာဏကာလံ၊ အနှစ်ငါးထောင် အတိုင်း
 အရှည်ရှိသော ကာလပတ်လုံး။ ဌဿတိ၊ တည်ပါလတ္တံ့။ အမ္မေ၊
 တပည့်တော်တို့သည်လည်း။ သာသနဒါယာဒါ၊ သာသနာအမွေခံ
 ပုဂ္ဂိုလ်တို့သည်။ ဘဝိဿာမ၊ ဖြစ်ပါကုန်လတ္တံ့။ နိဗ္ဗာနဗ္ဗိ၊ ဒုက္ခ
 ခပ်သိမ်း ငြိမ်းရာအမှုန် နိဗ္ဗာန်ကိုလည်း။ လတိဿာမ၊ ရပါကုန်
 လတ္တံ့။ ဣတိ၊ ဤသို့ရည်ရွယ်၍—

“ဓမ္မာနုဂ္ဂဟ”

သဒ္ဓါသမ္ပန္နံ၊ သဒ္ဓါတရားနှင့်ပြည့်စုံသော။ ကုလပုတ္တံ၊ အမျိုး
 ကောင်းသားဖြစ်သော။ သာမဏေရံ၊ သာမဏေ (ရှင်ကော
 သလ္လ)ကို။ အဋ္ဌပရိက္ခာရေ၊ ဘုရားခွင့်ပြု ရှစ်ခုသော ရဟန်း၏
 အသုံးအဆောင် ပရိက္ခရာတို့ကို။ ဒတ္တာ၊ လှူဒါန်း၍။ ဥပသမ္ပန္န
 ဘာဝေန၊ သာသနာ့ဝန်ထမ်း ရဟန်း၏အဖြစ်ဖြင့်။ ဗုဒ္ဓသာသ
 နေ၊ ဘုရားသာသနာတော်၌။ ပဝေသာမ၊ သွတ်သွင်းပါကုန်၏။

ပစ္စယဒန္တဂူဟ”

စတုဟိ ပစ္စယေဟိ၊ ဆွမ်း၊သင်္ကန်း၊ ကျောင်း၊ဆေးပစ္စည်း
လေးပါးတို့ဖြင့်။ ပဂ္ဂဏိဿာမ၊ ချီးမြှောက်ထောက်ပံ့ပါကုန်အံ့။

အထ၊ ထိုမှတစ်ပါး။ ကာလေ၊ နံနက်ခင်းကာလ၌။ သဗ္ဗညု
ဗုဒ္ဓဿ၊ သဗ္ဗညုဘုရားရှင်အား။ ပဏီတေန၊ မှန်မြတ်သော။
ဘတ္တေန၊ ဆွမ်းအာမိသဖြင့်။ ပူဇေမ၊ ပူဇော်ကြပါကုန်၏။

ဘိက္ခုသံဃဿစ၊ ဘုရားသားကျော် ရဟန်းသံဃာတော်
အားလည်း။ ပဏီတေန၊ မှန်မြတ်သော။ ဘတ္တေန၊ ဆွမ်းအာမိ
သဖြင့်။ ပူဇေမ၊ ပူဇော်ကြပါကုန်၏။

မနုဿာနဉ္စ၊ ဆွေနှီးမျိုးစပ် ရပ်ကွက် အတူနေ ချစ်မိတ်ဆွေ
ကောင်း လူအပေါင်းတို့အားလည်း။ ဘတ္တာဒီဟိ၊ ထမင်း၊ဟင်း၊
မှန်တို့ဖြင့်။ ဘောဇေမ၊ ညှော်ခံကျွေးမွေးပါကုန်၏။

* ဣဒါနိ၊ ယခုအခါ၌။ သဗ္ဗညုဗုဒ္ဓဿ၊ သဗ္ဗညုဘုရားရှင်
အား။ ဣမာနိ ဒေယျ ဓမ္မာနိ၊ ဤ (သင်္ကန်း၊သပိတ် ပရိက္ခရာ)
လူတို့ပစ္စည်းတို့ကို။ ဒေမ၊ လှူဒါန်းပါကုန်၏။

* ဓမ္မဿ၊ မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်၊ ပရိယတ္တိ
အားဖြင့် ဆယ်ပါးသော တရားတော်မြတ်အား။ ဣမာနိဒေယျ
ဓမ္မာနိ၊ ဤ (ခြင်ထောင်၊ ခေါင်းအုံး၊ စောင်) လူတို့ပစ္စည်း
တို့ကို။ ဒေမ၊ လှူဒါန်းပါကုန်၏။

* အာယသ္မန္တာနံ၊ အရှင်ဘုရားတို့အား။ ဣမာနိ ဒေယျ
ဓမ္မာနိ၊ ဤ (သင်းပိုင်၊ ကိုယ်ဝတ် သင်္ကန်းဒီစုံ) လူတို့ ပစ္စည်း
တို့ကို။ ဒေမ၊ လှူဒါန်းပါကုန်၏။

“ပတ္တနာ”

“ဣဒံ နော ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု” (၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံ ပုညံ၊ ဘုရားသာသနာ ရှည်မြင့်ကြာအောင် ပစ္စယ၊ဓမ္မ နှစ်ဌာနဖြင့် ချီးမြှင့်ထောက်ပံ့ရသော ဤကောင်းမှုသည်။ နိဗ္ဗာနဿ၊ ဒုက္ခ ခတ်သိမ်း ငြိမ်းရာအမှန် နိဗ္ဗာန်၏။ ပစ္စယော၊ အထောက်အပံ့ ကောင်း အကြောင်းသည်။ ဟောတု၊ မုချမသွေ ဖြစ်ပါ စေသား။

“ပတ္တိဒါန”

‘ဣမံ ကုသလဘာဂံ သဗ္ဗသတ္တာနံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော် တို့သည်။ ဣမံ ကုသလဘာဂံ၊ ဘုရားသာသနာ ရှည်မြင့်ကြာသော ပစ္စယ၊ ဓမ္မ နှစ်ဌာနဖြင့် ချီးမြှင့်ထောက်ပံ့ရသော ဤကောင်းမှု ကုသိုလ်၏ အဘို့ကို။ သဗ္ဗသတ္တာနံ၊ မိဘဆရာ ခုနစ်ဖြာဆွေမျိုး ကောင်းကျိုး ပြုတတ် မိတ်ဆွေမြတ်နှင့် ရှစ်ထပ်ပိုင်သ ယမရာဇာ၊ မြို့ရွာအုပ်စိုး ဘုမ္မာစိုးနတ်၊ ရုက္ခစိုးနတ်၊ ဓတရဋ္ဌ၊ ဝိရုဠက၊ ဝိရုပက္ခ၊ ကုဝေရ နတ်မင်းကြီး လေးပါး၊ သိကြားမင်းအားဖြင့် အလုံးစုံသော သတ္တဝါတို့အား။ ဒေမ၊ ပတ္တိဒါန ညီတူရစေ အမျှပေးဝေပါ ကုန်၏။

(၅၆) ရဟန်းခံဒါန ရေစက်ချ

“ဓမ္မာနုဂ္ဂဟ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ပဗ္ဗဇော ဒေါသ ဝိရဟိတံ၊ ရှင်ရဟန်းအဖြစ်၌ အပြစ်ကင်းသော။ သဒ္ဓါ

သမ္ပန္နံ၊ သဒ္ဓါတရားနှင့် ပြည့်စုံသော။ သာမဏေရံ၊ သာမဏေ
(ရှင်လောသလ္လ)ကို။ အဋ္ဌပရိက္ခရာဓရ၊ ဘုရားခွင့်ပြု ရှစ်ခုသော
ပရိက္ခရာတို့ကို။ ဒတွံ၊ လူဒါန်း၍။ ပဗ္ဗာဇေတွံ၊ ရဟန်းပြု
စေ၍။ သာသနဿ၊ သာသနာတော်၏။ ဒါယာဒဘာဝံ၊
အမွေခံ ဆွေမျိုး အတွင်းလူ၏အဖြစ်ကို။ ပဋိဂ္ဂဏှာမ၊ ခံယူပါ
ကုန်၏။

“ပစ္စယဒန္တဂ္ဂဟ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ တဿ
ဘိက္ခုနော၊ ယနေ့ ရဟန်းပြုသော ထို(ဦးကောလလ္လ)၏။
ပစ္စယဒါယကဘာဝံ၊ ပစ္စည်းလေးပါး ဒါယကာ၏ အဖြစ်ကို။
ပဋိဂ္ဂဏှာမ၊ ခံယူကြပါကုန်၏။

* ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။
ဣမာနိ ဒေယျဓမ္မာနိ၊ ဤ(ရွှေဆိုင်း ငွေတရာကျပ်) လှူဖွယ်
ပစ္စည်းတို့ကို။ ဗုဒ္ဓဿ၊ ဘုရားအား။ ဒေမ၊ လူဒါန်းပါကုန်၏။
ပူဇေမ၊ ပူဇော်ပါကုန်၏။

* ဣမာနိ ဒေယျဓမ္မာနိ၊ ဤ(ငွေတရာကျပ် ဒုက္ခိသင်္ကန်း
ကြီး) လှူဖွယ်ပစ္စည်းတို့ကို။ ဓမ္မဿ၊ မင်္ဂလေးပါး၊ ဖိုလ်လေးပါး၊
နိဗ္ဗာန်၊ ပရိယတ္တိအားဖြင့် ဆယ်ပါးသော တရားတော်မြတ်
အား။ ဒေမ၊ လူဒါန်းပါကုန်၏။ ပူဇေမ၊ ပူဇော်ပါကုန်၏။

* ဣမာနိ ဒေယျဓမ္မာနိ၊ ဤ(သင်းပိုင်၊ ထီး၊ ဘိနပ်)
လှူဖွယ်ပစ္စည်းတို့ကို။ တုမ္မာကံ၊ အရှင်ဘုရားတို့အား။ သလာ
ကေန၊ စာရေးတံ မဲချသဖြင့်။ ဒေမ၊ လူဒါန်းပါကုန်၏။
ပူဇေမ၊ ပူဇော်ပါကုန်၏။

‘ပတ္တိနာ’

“ဣဒံ နော ပုညံ မဂ္ဂဖလနိဗ္ဗာနဿ ပစ္စယော
ဟောတု” (၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံပုညံ၊
ဤဓမ္မာနုဂ္ဂဟ၊ ပစ္စယာနုဂ္ဂဟ ကဲ့သို့လ်သည်။ မဂ္ဂဖလနိဗ္ဗာနဿ၊
မဂ်ဖိုလ်နိဗ္ဗာန်၏။ ပစ္စယော၊ အထောက်အပံ့ကောင်း အကြောင်း
သည်။ ဟောတု၊ မုချမသွေ ဖြစ်ပါစေသား။

“ပတ္တိဒါန”

‘ဣမံ ကုသလဘာဂံ သဗ္ဗသတ္တာနံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ
ကုသလဘာဂံ၊ ဤဓမ္မာနုဂ္ဂဟ၊ ပစ္စယာနုဂ္ဂဟ ကဲ့သို့လ်၏အဘို့ကို။
သဗ္ဗသတ္တာနံ၊ မိဘဆရာ၊ ခုနစ်ဖြာ ဆွေမျိုး၊ ကောင်းကျိုးပြု
တတ် မိတ်ဆွေမြတ်နှင့် ရှစ်ထပ်ပိုင်သ၊ ယမရာဇာ၊ ဘုမ္မာဒေဝ၊
ရုက္ခဒေဝ၊ အာကာသနတ်၊ အထူးမှတ်၍ ဖြစ်ရပ်များစွာ
အလုံးစုံသော သတ္တဝါတို့အား။ ဒေမ၊ အညီအမျှ ပေးဝေငှ
ပါကုန်၏။

* [လက်သည်းကွင်း နေရာများ၌ သင့်ရာထည့်ရန်]

(၅၇) ရှင်ပြုရဟန်းခံဒါန ရေစက်ချ

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ အတိ
ဒုလ္လဘေ၊ ကမ္ဘာအသင်္ချေ လွန်လေကြာလည်း လွန်စွာရခဲ့သော။
နဝမခေတ္တေ၊ ဘုရားပွင့်ရာ ကိုးခုမြောက် ခေတ်အခါ၌။

မနုဿတ္တံ၊ ကြောင်းကျိုးသိတတ် မြတ်သော လူ၏အဖြစ်ကို။
လဒ္ဓါန၊ အခွင့်တော်စွ ရကုန်ကြ၍။ သဒ္ဓမ္မသဝနဉ္စ၊ သူတော်
ကောင်း တရားကို နာကြားရခြင်းကိုလည်း။ လဒ္ဓါန၊ အခွင့်
တော်စွ ရကုန်ကြ၍။ သဒ္ဓါသမ္ပတ္တိံ၊ ရတနာသုံးတန် ကံ-ကံ၏
အကျိုးကို မျှော်ကိုးယုံကြည် သဒ္ဓါတရားနှင့် ပြည့်စုံခြင်းသို့။
ပတ္တာ၊ စင်စစ် မဖောက်ရောက်၍ -

ဒါနေ၊ စွန့်ကြဲပေးတမ်း လှူဒါန်းခြင်း၌။ ဖလံ၊ သုခတိုးပွား
အကျိုးတရားကို။ ပဿန္တာ စ၊ လမ်းမှန်ကျကျ မြင်ကြကုန်
သောကြောင့်၎င်း။ သာပတေယျာနံ၊ သက်ရှိသက်မဲ့ ပစ္စည်း
ဥစ္စာတို့၏။ အသာရဘာဝဉ္စ၊ အနှစ်မရှိသည်၏ အဖြစ်ကို၎င်း။
သာဓာရဏဘာဝဉ္စ၊ ရန်အမျိုးမျိုးတို့နှင့် ဆက်ဆံသည်၏အဖြစ်
ကို၎င်း။ ခဏယုတ္တဘာဝဉ္စ၊ ဥပါဒ်၊ ဌီ၊ ဘင်၊ ခဏနှင့် ယှဉ်သည်
၏ အဖြစ်ကို၎င်း။ အနိစ္စဘာဝဉ္စ၊ ဖောက်ပြန်ချွတ်လွဲ မမြဲသည်၏
အဖြစ်ကို၎င်း။ ဒုက္ခဘာဝဉ္စ၊ ဖြစ်ပျက်ညှဉ်းဆဲ ဆင်းရဲသည်၏
အဖြစ်ကို၎င်း။ အနတ္တဘာဝဉ္စ၊ အတ္တမဟုတ်၊ နာမ်ရုပ်အစုံမျှ
အစိုးမရသည်၏ အဖြစ်ကို၎င်း။ ပဿန္တာ စ၊ အမြင်စွမ်းသန်
ဝိပဿနာ ဉာဏ်ဖြင့် လမ်းမှန်ကျကျ မြင်ကြ ပါကုန်သော
ကြောင့်၎င်း -

သီလေ၊ သီလ၌။ ဌတ္တာ၊ တည်ပြီး၍။ ဒိန္နဒါနံ၊ ပေးလှူအပ်
သော အလှူသည်။ မဟပ္ပလံ၊ ကြီးကျယ်ဖွံ့ဖြိုး များမြတ်သော
အကျိုးရှိ၏။ ဣတိဝစနတော၊ ဤသို့ ဟောတော် မူသော
ကြောင့် -

“သီလ”

ပဌမံ၊ ရှေးဦးစွာ။ သရဏသီလေန၊ သရဏဂုံ သီလနှင့်။ သဟ၊ တကွ။ ပဉ္စသီလနိ၊ ငါးပါးသီလတို့ကို။ သမာဒိယာမ၊ ကောင်းစွာ ခံယူ ဆောက်တည်၊ ပါကုန်၏။ သမာဒိယိတှာ၊ ကောင်းစွာ ခံယူဆောက်တည်ပြီး၍။

“ဥပမာနံ”

အသောကမဟာရာဇာ၊ အသောကမင်းကြားကြီးသည်။ သာသနော၊ သာသနာတော်၌။ ဒါယာဒဘာဝံ၊ အမွေခံ ဆွေမျိုး အတွင်းလူ၏အဖြစ်ကို။ ပတ္တယမာနော၊ လိုလားတောင့်တလျက်။ အတ္တနော၊ မိမိ၏။ ဩရသေ၊ ရင်မှဖြစ်ကုန်သော။ အတိပိယေ၊ အလွန်ချစ်လှစွာကုန်သော။ ပုတ္တေ၊ သားတော် မဟိန္ဒ၊ သမီးတော် သဿိတ္တာတို့ကို။ သာသနော၊ အံ့ဖွယ်ရှစ်ဖြာ ဘုရား သာသနာတော်၌။ ပဗ္ဗဇဘာဝေန၊ ရဟန်းအဖြစ်၊ ရှင်အဖြစ် ဖြင့်။ ပဝေသေတှာ၊ သွတ်သွင်း၍။ သာသနံ၊ အံ့ဖွယ်ရှစ်ဖြာ ဘုရားသာသနာတော်ကြီးကို။ ဓမ္မာနုဂ္ဂဟေန၊ ဓမ္မာနုဂ္ဂဟဖြင့်။ အနုဂ္ဂဟေသိ ဝိယစ၊ ချီးမြှင့်ထောက်ပံ့ သကဲ့သို့၎င်း။

ဆနုစုတိကေခဋ္ဌိခနံ၊ ကိုးဆယ့်ခြောက်ကုဋေသော အသပြာ ငွေကို။ ဗုဒ္ဓသာသနော၊ ဘုရားမြတ်စွာ သာသနာတော်၌။ စဇေတှာ၊ စွန့်လွှတ်၍။ သာသနံ၊ ဘုရားသာသနာတော်ကို၊ ပစ္စယာနုဂ္ဂဟေန၊ ပစ္စယာနုဂ္ဂဟဖြင့်။ အနုဂ္ဂဟေသိ ဝိယစ၊ ချီးမြှင့်ထောက်ပံ့သကဲ့သို့၎င်း။ ဧဝံ၊ ဤအသောကမင်းကြားကြီးအတူ။

မယမ္ပိ၊ တပည့်တော်တို့သည်လည်း။ ဗုဒ္ဓသာသနော၊ ဘုရား သာသနာတော်၌။ ဒါယာဒဘာဝံ၊ အမွေခံဆွေမျိုး အတွင်း

လူ၏အဖြစ်ကို။ ပတ္တယန္တာ စ၊ လိုချင်တောင့်တကြပါကုန်သော
 ကြောင့်၎င်း။ ဘဝသမ္ပတ္တိ စ၊ နိဗ္ဗာန်မရမီ လူပြည်နတ်ရွာ ဗြဟ္မာ
 ဟူဘိ သုဂတိဘဝတို့၌သာ ကျင်လည်ရဖြစ်ရခြင်း ဘဝသမ္ပတ္တိ
 ကို၎င်း။ ဘောဂသမ္ပတ္တိ စ၊ လူ၌ဖြစ်သော စည်းစိမ်ချမ်းသာ၊
 နတ်၌ဖြစ်သော စည်းစိမ်ချမ်းသာ၊ ဗြဟ္မာ၌ဖြစ်သော စည်းစိမ်
 ချမ်းသာနှင့် ပြည့်စုံခြင်း ဘောဂသမ္ပတ္တိကို၎င်း။ နိဗ္ဗာန-
 သမ္ပတ္တိ စ၊ ဘဝလက်စသတ်ပြီး ရုပ်၊ နာမ်နှစ်ရပ် အပြီးသတ်
 ချုပ်ငြိမ်း အေးမြခြင်း နိဗ္ဗာနသမ္ပတ္တိကို၎င်း။ ပတ္တယန္တာ စ၊
 လိုချင်တောင့်တ ကြပါကုန်သောကြောင့်၎င်း။

“ဓမ္မာနုဂ္ဂဟ”

အဗ္ဗာကံ၊ တပည့်တော်တို့၏။ (ပုတ္တေ) သားတို့ကို။ (ပပုဒတ္တ)
 မြေးတို့ကို။ (ဘာဂိနေယျ) တူတို့ကို။ (ပရေသံ) သူတပါးတို့၏။
 (ပုတ္တေ) သားတို့ကို။

ပဗ္ဗာဇေတွာ၊ ရှင်ပြုပေး၍။ သာမဏေရံ၊ သာမဏေ
 (ရှင်ကောသလ) ကို။ ဥပသမ္ဘာဒေတွာ၊ ရဟန်းခံပေး၍။
 ဗုဒ္ဓသာသနံ၊ ဘုရားသာသနာတော်ကို။ ဓမ္မာနုဂ္ဂဟေန၊ ဓမ္မာ
 နုဂ္ဂဟဖြင့်။ အနုဂ္ဂဟေမ၊ ချီးမြှင့်ထောက်ပံ့ကြပါကုန်၏။

“ပစ္စယာနုဂ္ဂဟ”

အထ၊ ထိုမှတပါး။ ကာလေ၊ နံနက်အခါ၌။ သဗ္ဗညုဗုဒ္ဓံ၊
 သဗ္ဗညုဘုရားရှင်ကို။ ဥဒ္ဓိဿ၊ ရည်စူး၍။ ပဏီတံ၊ မှန်မြတ်သော။
 ဘတ္တံ၊ ဆွမ်းကို။ ဒေမ၊ လှူဒါန်းပါကုန်၏။ ဘိက္ခုနဉ္စ၊ ဘုရား
 သားကျော် ရဟန်းတော်တို့အားလည်း။ ပဏီတေန၊ မှန်မြတ်
 သော။ ဘတ္တေန၊ ဆွမ်းဖြင့်။ ပရိဝိသာမ၊ ဆက်ကပ်လှုပ်ကျွေး

ပါကုန်၏။ မနုဿာနဉ္စ၊ ဆွေနှီးမျိုးစပ် ရပ်ကွက်အတူနေ
ချစ်မိတ်ဆွေကောင်း လူအပေါင်းတို့အားလည်း။ သြဒနာဒီဟိ၊
ထမင်း၊ ဟင်း၊ မုန့်တို့ဖြင့်။ ဘောဇေမ၊ ညှော်ခံကျွေးမွေးပါ
ကုန်၏။

* လူဒါနိ၊ ဤ ယခု အချိန်အခါ၌။ လူမာနိ ဒေယျဓမ္မာနိ၊
ဤ (ပရိက္ခရာ ရှစ်ပါး) လူဖွယ် ပစ္စည်းများကို။ ဗုဒ္ဓဿ၊
ဘုရားအား။ ဒေမ၊ လူဒါနိးပါကုန်၏။ ပူဇေမ၊ ပူဇော်ပါ
ကုန်၏။

* လူမာနိ ဒေယျဓမ္မာနိ၊ (ဤ ပရိက္ခရာရှစ်ပါး) လူဖွယ်
ပစ္စည်းများကို။ ဓမ္မဿ၊ မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်၊
ပရိယတ္တိအားဖြင့် ဆယ်ပါးသော တရားတော်မြတ်အား။ ဒေမ၊
လူဒါနိးပါကုန်၏။ ပူဇေမ၊ ပူဇော်ပါကုန်၏။

* လူမာနိ ဒေယျဓမ္မာနိ၊ ဤ (ပရိက္ခရာရှစ်ပါး) လူဖွယ်
ပစ္စည်းများကို။ တုမ္မာကံ၊ အရှင်ဘုရားတို့အား။ ဒေမ၊ လူဒါနိး
ပါကုန်၏။ ပူဇေမ၊ ပူဇော်ပါကုန်၏။

ဣတိပိ၊ ဤသို့လည်း။ ဗုဒ္ဓဿာသနံ၊ ဘုရားသာသနာ
တော်ကို။ ပစ္စယာနုဂ္ဂဟေန၊ ပစ္စယာနုဂ္ဂဟဖြင့်။ အနုဂ္ဂဟေမ၊
ချီးမြှင့်ထောက်ပံ့ကြပါကုန်၏။

“ပတ္တနာ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။
ဣမိနာ ပုညေန၊ ဤယနေယခု သာသနာတော်ကို ဓမ္မ၊ ပစ္စယ
နှစ်ဌာနဖြင့် ချီးမြှင့် ထောက်ပံ့ရသော ကောင်းမှုကုသိုလ်
ကြောင့်။ ယာဝ နိဗ္ဗာနံ၊ နိဗ္ဗာန်ရသည့် ဘဝတိုင်အောင်။

ဘဝေ ဘဝေ၊ ဘဝတိုင်း ဘဝတိုင်း၌။ အန္တဉ္စ၊ စားရန်အစ
 ကို၎င်း။ ပါနဉ္စ၊ သောက်ရန် အဖျော်ယမကာကို၎င်း။ ဝတ္ထဉ္စ၊
 ဝတ်ရန်အဝတ်အထည်ကို၎င်း။ ပရိဘောဂဉ္စ၊ အသုံးအဆောင်
 ပရိဘောဂကို၎င်း။ အကိစ္ဆေန၊ မဆင်းရဲ မငြိုငြင်သဖြင့်။
 လဘေယျာမ၊ ရ၊ရပါလိုကုန်၏။ နိဗ္ဗာနဗ္ဗိ၊ ဘဝလက်စရပ်၍
 နောက်ထပ်တခါ သတ္တဝါခေါ်စရာ ခန္ဓာရုပ်နာမ် မဖြစ်ပြန်ရ
 ချုပ်ငြိမ်း အေးမြခြင်း သဘောမျှ ဖြစ်သော နိဗ္ဗာန်ကိုလည်း။
 လဘေယျာမ၊ မချွတ်မုချ ရ၊ရပါလိုကုန်၏။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ အမေဟိ၊ တပည့်တော်တို့သည်။
 သာသနာနုဂ္ဂဟေန၊ သာသနာတော်ကို ဓမ္မ၊ပစ္စယ နှစ်ဌာန
 ဖြင့် ချီးမြှင့် ထောက်ပံ့ရသဖြင့်။ ပုညံ၊ ပုဗ္ဗစေတနာ၊ မုဉ္ဇ
 စေတနာ၊ အပရစေတနာအားဖြင့် သုံးပါးသော စေတနာကို။
 လဒ္ဓံ၊ ရအပ်ပါပြီ။ မယံ၊ တပည့်တော်တို့သည်။ တဿ ပုညဿ၊
 ထို ပုဗ္ဗစေတနာ၊ မုဉ္ဇစေတနာ၊ အပရစေတနာ၏။ ပတ္တိံ၊ အဘို့ကို။
 မာတာပိတုနဉ္စ၊ မိခင်ဘခင် ကျေးဇူးရှင်တို့အား၎င်း။ အာစရိ-
 ယာနဉ္စ၊ ဆရာသခင် အရှင်မြတ်တို့အား၎င်း။ ဣမ၊ ဤအရပ်သို့။
 အာဂတာနံ၊ စုဝေးလစုရောက်ကြကုန်သော။ မနုဿာနဉ္စ၊
 ဆွေမျိုးနီးစပ် ရပ်ကွက်အတူနေ ချစ်မိတ်ဆွေကောင်း လူ
 အပေါင်းတို့အား၎င်း။ ယမရညော စ၊ ငရဲဘုံပိုင်နင်း ယမမင်း
 အား၎င်း။ ဘုမ္မဒေဝါနဉ္စ၊ ဤမြို့ ဤရွာ ဤနေရာ၌
 စိုးအုပ်၍နေကြသော ဘုမ္မစိုးနတ်တို့အား၎င်း။ လောကပါလ-

ဒေဝါနုဉ္စ၊ လောကကို စောင့်ရှောက်သော နတ်အပေါင်းတို့
အား၎င်း။ ဒေမ၊ အညီအမျှ ပေးဝေငှပါကုန်၏။

သာဓု....သာဓု....သာဓု

* လက်သည်းကွင်း နေရာများ၌ သင့်ရာတည့်ရန်။

(၅၀) ရှင်မြဲရဟန်းခံ ဒါန ရေစက်ချ

“ရည်ရွယ်ချက်”

အရှင်ဘုရား၊ တပည့်တော်တို့သည်၊ မြတ်ဘုရား၏ ပရိယတ္တိ
သာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာ ဟူသော
သာသနာတော် သုံးရပ်၊ အခွံရှည်စွာ အနှစ်ငါးထောင်
ကြာအောင် တည်ထွန်းပါစေခြင်း အကျိုးငှာ၎င်း၊ ဘုရား
သာသနာ အခွံရှည်စွာ တည်ထွန်းခြင်းဖြင့် သတ္တဝါအများ
ချမ်းသာစည်းပွား များပါစေခြင်း အကျိုးငှာ၎င်း၊ တပည့်
တော်တို့၏ ဘဝသမ္ပတ္တိ၊ ဘောဂသမ္ပတ္တိ၊ နိဗ္ဗာနသမ္ပတ္တိအကျိုးငှာ
၎င်း ရည်ရွယ်၍....

“ဓမ္မာနုဂ္ဂဟ”

ရှင်အဖြစ်၌ အပြစ်ကင်း၍ သဒ္ဓါထက်သန် ကမ္မဿကတာ
ဉာဏ်နှင့် ပြည့်စုံသော သူငယ်တို့ကို ရှင်ပြုပေးပါကုန်၏။ ရဟန်း
အဖြစ်၌ အပြစ်ကင်း၍ သဒ္ဓါထက်မြက် ဉာဏ်သွက်လက်သော
သာမဏေ ‘ရှင်ဇောသလ္လာ’ကို ပရိက္ခရာရှစ်ပါး လှူဒါန်း၍
ရဟန်းခံပေးပါကုန်၏။

“ပစ္စယာနုဂ္ဂဟ”

အရှင်ဘုရား တပည့်တော်တို့သည် နံနက်ခင်း အချိန်အခါက ပရိနိဗ္ဗာန် စံဝင်တော်မူပြီးသော မြတ်စွာဘုရားအား အရဟံ အစရှိသော ဂုဏ်တော်တွေကို အာရုံပြု၍ ဆွမ်းအာမိသဖြင့် ပူဇော်ကြပါကုန်၏ အရှင်ဘုရား။

ဘုရားသားကျော် သံဃာတော်တို့အားလည်း သုပ္ပဋိပန္နတာ အစရှိသော ဂုဏ်တော်တွေကို အာရုံပြု၍ ဆွမ်းအာမိသဖြင့် ပူဇော်ကြပါကုန်၏ အရှင်ဘုရား။

ဆွေနှီး မျိုးစပ် ရပ်ကွက်အတူနေ ချစ်မိတ်ဆွေကောင်း လူအပေါင်းတို့အားလည်း ထမင်း၊ ဟင်း၊ မုန့်တို့ဖြင့် ညှော်ခံ ကျွေးမွေးပါကုန်၏။

ယခု အချိန်အခါ၌ (တထောင်သောငွေ)ကို မြတ်ဘုရား၏ သရီရဓာတ်တော်တို့ ကိန်းဝပ်ရာ ဓာတုစေတီတော်မြတ်အား ရွှေသင်္ကန်း အကျိုးငှာ လှူဒါန်းပါကုန်၏။

(တရာသောငွေ)ကို မင်္ဂလေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်၊ ပရိယတ္တိအားဖြင့် ဆယ်ပါးသောတရားတော်မြတ်အား လှူဒါန်း ပါကုန်၏။ ဤအမျိုးမျိုးသော လှူဖွယ်ပစ္စည်းတို့ကို ပင့်ဘိတ် သဖြင့် ကြွရောက်လာသော ကိုယ်နှုတ်ကြည်လင် သီလဝန်ဟု ဂုဏ်မွန်ပွင့်လန်း မြတ်ရဟန်းတို့အား စာရေးတံမဲချ၍ လှူဒါန်း ပါကုန်၏။

“ပတ္တနာ”

“ဣဒံ နော ပုညံ ဘဝသမ္ပတ္တိယာ စ ဘောဂ
သမ္ပတ္တိယာ စ နိဗ္ဗာနသမ္ပတ္တိယာ စ ပစ္စယော
ဟောတု” (၃)

ဘန္တေ၊ အရှင်ဘုရား။ မနာ၊ တပည့်တော်တို့၏။ ဣဒံ ပုညံ၊ သာသနာတော်ကို ဓမ္မ၊ ပစ္စယ နှစ်ဌာနဖြင့် ချီးမြှင့်ထောက်ပံ့ရသော ဤကောင်းမှုသည်။ ဘဝသမ္ပတ္တိယာ စ၊ လူ့ပြည်နတ်ရွာ ဗြဟ္မာဟူ၍ သုဂတိဘဝတို့၌သာ ကျင်လည်ရဖြစ်ခြင်း ဘဝသမ္ပတ္တိ၏၎င်း။ ဘောဂသမ္ပတ္တိယာ စ၊ လူ၌ဖြစ်သော စည်းစိမ်ချမ်းသာ၊ နတ်၌ဖြစ်သော စည်းစိမ်ချမ်းသာ၊ ဗြဟ္မာ၌ ဖြစ်သော စည်းစိမ်ချမ်းသာနှင့်ပြည့်စုံခြင်း ဘောဂသမ္ပတ္တိ၏၎င်း။ နိဗ္ဗာနသမ္ပတ္တိယာ စ၊ ဘဝလက်စသတ်၍ ရုပ်နာမ်နှစ်ရပ် အပြီး သတ်ချုပ်ငြိမ်းခြင်းနှင့် ပြည့်စုံခြင်း နိဗ္ဗာနသမ္ပတ္တိ၏၎င်း။ ပစ္စယော၊ အထောက်အပံ့ကောင်း အကြောင်းသည်။ ဟောတု၊ မုချမသွေ ဖြစ်ပါစေသား။

“ပတ္တိဒါန”

‘ဣမံ ပုညဘာဝံ သဗ္ဗသတ္တာနံ ဒေမ’

အရှင်ဘုရား၊ တပည့်တော်တို့သည် ဘုရားသာသနာရှည်မြင့် ကြာအောင် ဓမ္မ၊ ပစ္စယ နှစ်ဌာနဖြင့် ချီးမြှင့်ထောက်ပံ့ရသော ဤကောင်းမှု ဤကုသိုလ်၏အဘို့ကို မိဘဆရာ ခုနစ်ဖြာ ဆွေမျိုး ကောင်းကျိုးပြုတတ် မိတ်ဆွေမြတ်နှင့် ရှစ်ထပ်ပိုင်သ ယမ ရာဇာ၊ ဘုမ္မာဒေဝ၊ ရုက္ခဒေဝ၊ အာကာသနတ်၊ အထူးမှတ်၍ ဖြစ်ရပ်များစွာ သတ္တဝါတို့အား အမျှပေးဝေပါကုန်၏။

ဝါဆိုသင်္ကန်း ဒါန ရေစက်ချ

(၅၉) ဝါဆိုသင်္ကန်းဒါန ရေစက်ချ

“ဒါန”

“ဝဿာဝါသိကံ ဒေမ”

(စိဝရက္ခန္တံ အဋ္ဌကထာ)

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဝဿာ-
ဝါသိကံ၊ ဝါဆိုသင်္ကန်းကို။ ဒေမ၊ လှူဒါန်းပါကုန်၏။

“ပတ္တနာ”

‘ဣဒံ နော ဒါနံ အာသဝက္ခယာဝဟံ ဟောတု’ (၄) (၃)
ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံ ဒါနံ၊
ဤဝါဆိုသင်္ကန်း အလှူသည်။ အာသဝက္ခယံ၊ ကာမာသဝ၊
ဘဝါသဝ၊ ဒိဋ္ဌာသဝ၊ အဝိဇ္ဇာသဝတည်းဟူသော အာသဝေါ
လေးတန်ကုန်ရာမှန်သည့် အရဟတ္တမဂ် အရဟတ္တဖိုလ် နိဗ္ဗာန်ကို။
အာဝဟံ၊ ရောက်အောင် ဆက်ဆက် ဆောင်ရွက် နိုင်သည်။
ဟောတု၊ မလွဲမသွေ ဖြစ်ပါစေသား။

“ပတ္တိဒါန”

‘ဣမံ ကုသလဘာဂံ သဗ္ဗသတ္တာနံ ဒေမ’
ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ
ကုသလဘာဂံ၊ ဤဝံ၊ ဆိုသင်္ကန်း၊ အလှူကုသိုလ်၏အဘို့ကို။ သဗ္ဗ
သတ္တာနံ၊ မိဘဆရာ ခုနစ်ဖြာဆွေမျိုး၊ ကောင်းကျိုး ပြုတတ်
မိတ်ဆွေမြတ်နှင့်ရှစ်ထပ်ပိုင်သ ယမရာဇာ၊ ဘုမ္မာဒေဝ၊ ရုက္ခဒေဝ၊
အာကာသနတ် အထူးမှတ်၍ ဖြစ်ရပ်များစွာ အလုံးစုံသော
သတ္တဝါတို့အား။ ဒေမ၊ ပတ္တိဒါန ညီတူရစေ အမျှပေးဝေပါ
ကုန်၏။

သာဓု-သာဓု-သာဓု

(၆၀) ဝါဆိုသင်္ကန်းဒါန ရေစက်ချ

“ဒါန”

“ဣမသ္မိံ ဝဿေ (ကိုးဆောင်ဝိဟာရေ) ဝဿာဓါသိကံ ဒေမ”
(၄)

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမသ္မိံ
ဝဿေ၊ ဤ (၁၃၃၁) ခုနှစ်၌။ ကိုးဆောင်ဝိဟာရေ၊ ကိုးဆောင်
ကျောင်းတို့ကို။ ဝဿာဓါသိကံ၊ ဝါဆိုသင်္ကန်းကို။ ဒေမ၊
လှူဒါန်းပါကုန်၏။

“ပတ္တနာ”

“ဣဒံ နော ဒါနံ နိဗ္ဗာနဿ ပစ္စယော ဟောတု” (၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံ ဒါနံ၊
ဤဝါဆိုသင်္ကန်း အလှူသည်။ ‘နိဗ္ဗာနဿ၊ ဒုက္ခ ခပ်သိမ်း

ချုပ်ငြိမ်းရာမှန် နိဗ္ဗာန်၏။ ပစ္စယော၊ အထောက်အပံ့ ကောင်း
အကြောင်းသည်။ ဟောတု၊ မုချမသွေဖြစ်ပါစေသား။

“ပတ္တိဒါန”

‘ဣမံ ကုသလဘာဂံ သဗ္ဗသတ္တာနံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ
ကုသလဘာဂံ၊ ဤဝါဆိုသင်္ကန်းအလှ ကုသိုလ်၏အဘို့ကို။ သဗ္ဗ
သတ္တာနံ၊ မိဘဆရာ၊ ဉာဏကနှင့် ချစ်စွာမိတ်မြတ် ယခုရောက်ရှိ
သောပရိသတ်၊ ငရဲသေဌ်နင်း ယမမင်း ဤမြို့ ဤရွာ၌ စိုးအုပ်၍
နေကြသော ဘုမ္မစိုးနတ်၊ ဓတရဌ၊ ဝိရုဌဏ၊ ဝိရုပက္ခ၊ ကုဝေရ
နတ်မင်းကြီး လေးပါး၊ သိကြားမင်းကို အမှူးထား၍ လုံးစုံ
များစွာ သတ္တဝါအပေါင်းတို့အား။ ဒေမ၊ ထပ်တူထပ်မျှ
ပေးဝေငှပါကုန်၏။

သာဓု....သာဓု....သာဓု

(၆၁) ဝါဆိုသင်္ကန်း ဒါန ရေစက်ချ

“ဒါန”

“ဣမသ္မိံ ဝဿေ ဝဿာဝါသိကံ ဒေမ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမသ္မိံ
ဝဿေ၊ ဤ (၁၃၃၁)ခုနှစ်၌။ ဝဿာဝါသိကံ၊ ဝါဆိုသင်္ကန်း
ကို။ ဒေမ၊ လှူဒါန်းပါကုန်၏။

“ပတ္တနာ”

“ဣဒံ နော ဒါနံ အရဟတ္တမဂ္ဂဿ ပစ္စယော ဟောတု”(၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံဒါနံ၊ ဤဝါဆိုသင်္ကန်း အလှူသည်။ အရဟတ္တမဂ္ဂဿ၊ အရဟတ္တ မဂ် ဉာဏ်၏။ ပစ္စယော၊ အထောက်အပံ့ကောင်း အကြောင်းသည်။ ဟောတု၊ မလွဲမသွေ ဖြစ်ပါစေသား။

“ပတ္တိဒါန”

‘ဣမံ ကုသလဘာဝံ သဗ္ဗသတ္တာနံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ ကုသလဘာဝံ၊ ဤဝါဆိုသင်္ကန်း အလှူကုသိုလ်၏အဘို့ကို။ သဗ္ဗသတ္တာနံ၊ မိဘဆရာ၊ ဉာဏာနှင့် ချစ်စွာမိတ်မြတ် ယခုရောက် ရှိသော ပရိသတ်ကို အမှူးထား၍ ယမမင်း၊ ဘုမ္မစိုးနတ်၊ ရုက္ခစိုးနတ်၊ ဓတရဋ္ဌ၊ ဝိရုဋ္ဌက၊ ဝိရုပက္ခ၊ ကုဝေရ၊ နတ်မင်းကြီး လေးပါး၊ သိကြားမင်း အလုံးစုံသော သတ္တဝါတို့အား။ ဒေမ၊ အညီအမျှ ပေးဝေ ငှပါကုန်၏။

(၆၂) ဝါဆိုသင်္ကန်း ဒါနရေစက်ချ

“စါန”

“ဣမာနိ စိဝရာနိ ဣမသ္မိံ ဝဿေ(ကိုးဆောင်ဝိဟာရေ) ပုရိမိကာယ ဝဿူပဂတာနံ ဒေမ။”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမာနိ စိဝရာနိ၊ ဤသင်္ကန်းတို့ကို။ ဣမသ္မိံ ဝဿေ၊ ဤ(၁၃၃၁)ခုနှစ်၌။ (ကိုးဆောင်ဝိဟာရေ) ကိုးဆောင်ကျောင်းတိုက်၌။ ပုရိမိကာယ၊ ပုရိမဝါ၌။ ဝဿူပဂတာနံ၊ ဝါဆိုသော ရဟန်းတို့အား။ ဒေမ၊ လှူဒါန်းပါကုန်၏။

“ပတ္တနာ”

“ဣဒံ နော ဒါနံ အရဟတ္တဖလဿ ပစ္စယော ဟောတု”
(၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံ ဒါနံ၊ ဤဝါဆိုသင်္ကန်း အလှူသည်။ အရဟတ္တဖလဿ၊ အရဟတ္တဖိုလ်ဉာဏ်၏။ ပစ္စယော၊ အထောက်အပံ့ကောင်း အကြောင်းသည်။ ဟောတု၊ မလွဲမသွေ ဖြစ်ပါစေသား။

“ပတ္တိဒါန”

“ဣမဿ ပုညဿ ပတ္တိံ သဗ္ဗသတ္တာနံ သမံ ဒေမ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမဿ ပုညဿ၊ ဤဝါဆိုသင်္ကန်း ဒါနကုသိုလ်၏။ ပတ္တိံ၊ အဘို့ကို။ သဗ္ဗသတ္တာနံ၊ မိဘဆရာ၊ ဉာတကာနှင့် ချစ်စွာ မိတ်မြတ် ယခု ရောက်ရှိသော ပရိသတ်ကို အမှူးထား၍ ကြားသိသမျှ အလုံးစုံသော သတ္တဝါတို့အား။ သမံ၊ အညီအမျှ။ ဒေမ၊ ပေးဝေငှပါကုန်၏။

* [ဤ(၆၂)ရေစက်ချကို ကျောင်းတိုက်အတွင်း၌ ဖြစ်စေ၊ အပြင်ဘက်၌ဖြစ်စေ၊ လ-ရက် မရွေးချေနိုင်သည်။ လက်သည်းကွင်းနေရာများ၌ လိုသောကျောင်းဘိုက်၊ လိုသောနှစ်ကို ထည့်ပါလေ။ ထိုဝါဆိုသင်္ကန်းများကို ထိုကျောင်းတိုက်၊ ထိုနှစ် ပုရိမ ဝါဆိုသော ရဟန်း၊ သာမဏေများကို ညီတူ ဝေဖန်ပါလေ။]

(၆၃) ဝါဆိုသင်္ကန်းဒါန ရေစက်ချ

“ဒါန”

“ဣမာနိ စီဝရာနိ ဣမသ္မိံ ဝဿေ ပုရိမိကာယ ဝဿံ
ဝသန္တာနံ ဒေမ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမာနိ
စီဝရာနိ၊ ဤသင်္ကန်းတို့ကို။ ဣမသ္မိံ ဝဿေ၊ ဤ (၁၃၃၁) ခုနှစ်၌။
ပုရိမိကာယ၊ ပုရိမဝါ၌။ ဝဿံ ဝသန္တာနံ၊ ဝါဆိုသော ရဟန်း
တို့အား။ ဒေမ၊ လှူဒါန်းပါကုန်၏။

“ပတ္တနာ”

‘ဣဒံ နော ဒါနံ မဂ္ဂဿ စ ဖလဿ စ ပစ္စယော ဟောတု’

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံ
ဒါနံ၊ ဤဝါဆိုသင်္ကန်း အလှူသည်။ မဂ္ဂဿ စ၊ မဂ်လေးပါး
၏၎င်း။ ဖလဿစ၊ ဖိုလ်လေးပါး၏၎င်း။ ပစ္စယော၊ အထောက်
အပံ့ကောင်း အကြောင်းသည်။ ဟောတု၊ မလွဲမသွေ ဖြစ်ပါ
စေသား။

“ပတ္တိဒါန”

‘ဣမံ ပုညပတ္တိံ သဗ္ဗသတ္တာနံ သမံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ
ပုညပတ္တိံ၊ ဤဝါဆိုသင်္ကန်း အလှူကုသိုလ်၏ အဘို့ကို။ သဗ္ဗ
သတ္တာနံ၊ ဒါနသဘင် ဆင်ယင်ကျင်းပ ဤဌာနသို့ ရောက်ရှိ၍
နေကြသော ဓမ္မဿဝန သပ္ပုရိသအပေါင်း သူတော်ကောင်း

တို့ကို အမှူးထား၍ ကြားသိသမျှ အလုံးစုံသော သတ္တဝါ
အပေါင်းတို့အား။ သမံ၊အညီအမျှ။ ဒေမ၊ပေးဝေငှပါကုန်၏။

ဝါဆိုသင်္ကန်း၌ သိမှတ်ဖွယ်

“ဝါဆိုသင်္ကန်းလူဒါန်း”

ဝါဆိုသင်္ကန်းကို ယခုခေတ် မြန်မာပြည် မြို့ရွာတိုင်းလိုပင်
ဝါဆိုခေတ်အနီးတွင် အများအားဖြင့် ဝါဆိုလပြည့်နေ့နှင့်
ဝါဆိုသောနေ့များတွင် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ အစဉ်
မပျက် ထက်မြက်သော သဒ္ဓါတရားဖြင့် ဘုရားသာသနာ အခွန်
ရှည်စွာ တည်ထွန်းစေရန်၊ မိမိတို့မှလည်း ဘဝသမ္ပတ္တိ၊ ဘောဂ
သမ္ပတ္တိ၊ နိဗ္ဗာနသမ္ပတ္တိ အကျိုးများကိုရရန် မျှော်ကိုးရည်မှန်း၍
လူဒါန်းကြလေပြီ။

“မပျက်စဉ်လာ ကျမ်းဂန်မှာ”

ဤဝါဆိုသင်္ကန်း လူဒါန်းပူဇော်မှုမှာ ခုမှ ပေါ်ပင်မဟုတ်၊
ရှေးခေတ် ဘုရားလက်ထက်တော် အခါမှ စပြီး အစဉ်မပျက်
ဆင်းသက်လာခဲ့သော ထင်ရှားတဲ့ ဘာသာရေး အလေ့အထ
ကြီးတခုပင် ဖြစ်၏။ ဝါဆိုသင်္ကန်း လူဒါန်းပုံ အချိန်ကာလမှ
စ၍ ကျမ်းဂန်များတွင် အပြည့်အစုံ လာရှိသည်ကို ပြဦးအံ့။

“အချိန်မရွေး လူဒါန်းနိုင်”

ဝါဆိုသင်္ကန်းကို အချိန်ကာလ သတ်မှတ် ပိုင်ခြားခြင်းမရှိ
အချိန်မရွေးလူဒါန်းနိုင်သည်။ ဆိုဆဲဝါ၊ အတိတ်ဝါ၊ အနာဂတ်
ဝါ၊ တနှစ်လျှင် ၁၂-လရှိရာ နှစ်သက်ရာ လ၊ရက်၌ နှစ်သက်ရာ
ဝါအတွက်ကို လူဒါန်းနိုင်သည်။

“ပုရိမဝါအတွင်း လူဒါန်း ဝါဆိုသင်္ကန်း”

“အန္တောဝသေယေဝ ဝဿံ ဝသန္တာနံ ဒမ္ပိတိ ဝုတ္တေ
ဆိန္ဒဝဿာ န လုဘန္တိ၊ ဝဿံ ဝသန္တာဝ လုဘန္တိ”
(စီဝရက္ခန္ဓကဋကထာ)

ပုရိမဝါအတွင်း၌ ကျောင်းတိုက်အတွင်းသို့ ဝင်၍ -

“ဣမာနိ စီဝရာနိ ဝဿံ ဝသန္တာနံ ဒမ္ပိ”

“ဤသင်္ကန်းတို့ကို ဝါဆိုသော အရှင်ကောင်း အရှင်မြတ်
တို့အား လူဒါန်းပါ၏။

ဟုဆို၍လူဒါန်းခဲ့မှ ဝါဆိုသော ဝါမကျိုး မပြတ်သော ထို
ကျောင်းတိုက်အတွင်းရှိ ရဟန်းသမဏေအားလုံးပင် ထိုသင်္ကန်း
များကို ရထိုက်သည်။

ထိုကျောင်းတိုက်တွင် ဝါဆိုသော်လည်း ဝါကျိုးဝါပြတ်
သော ရဟန်း၊ သမဏေ၊ ဝါမဆိုသောရဟန်း၊ သမဏေတို့မရ။

“ကထိနံခေတ်လူဒါန်း ဝါဆိုသင်္ကန်း”

“စီဝရမာသေ ပန ဝဿံ ဝသန္တာနံ ဒမ္ပိတိ ဝုတ္တေ
ပစ္ဆိမိကာယ ဝဿူပဂတာနံယေဝ ပါပုဏာတိ၊ ပုရိမိ
ကာယ ဝဿူပဂတာနဉ္စ ဆိန္ဒဝဿာနဉ္စ နပါပုဏာတိ”
(စီဝရက္ခန္ဓကဋကထာ)

သီတင်းကျွတ် လပြည့်ကျော် တရက်နေ့မှ တန်ဆောင်မုန်း
သပြည့်နေ့တိုင်အောင် တလအတွင်း၌ ကျောင်းတိုက်အတွင်းသို့
ဝင်၍ -

“ဣမာနိ စိဝရာနိ ဝဿံဝသန္တာနံ ဒမ္ပိ”

ဤသင်္ကန်းတို့ကို ဝါဆိုသော အရှင်မြတ်တို့အား လှူဒါန်းပါ၏။

ဟုဆို၍လှူဒါန်းခဲ့မှု ပစ္စိမဝါဆိုသောဝါမကျိုးမပြတ်သော ထိုကျောင်းတိုက်အတွင်းရှိ ရဟန်း၊ သာမဏေ အားလုံးပင် ထိုသင်္ကန်းများကိုရထိုက်သည်။ ပုရိမဝါဆိုသောရဟန်း၊ သာမဏေ၊ ပစ္စိမဝါဆိုသော်လည်း ဝါကျိုးဝါပြတ်သော ရဟန်းသာမဏေတို့ရေ။

“ဆောင်းလေးလှူဒါန်း ဝါဆိုသင်္ကန်း”

စိဝရမာသတော ပဋ္ဌာယ ယာဝဟေမန္တဿပစ္စိမော ဒိဝသော တာဝ “ဝဿာဝါသိကံ ဒေမာ” တိ ဝုတ္တေ ကထိနံ အတ္တတံ ဝါဟောတု အနတ္တတံ ဝါ။ အတိတ ဝဿံဝဋ္ဌာနမေဝ ပါပုဏာတိ။

(စိဝရက္ခန္ဓကဋကထာ)

တန်ဆောင်မုန်း လပြည့်ကျော် တရက်နေ့မှစ၍ တပေါင်း လပြည့်နေ့ အထိ လေးလ အတွင်း၌ ကျောင်းတိုက်အတွင်းသို့ ဝင်၍ -

‘ဝဿာဝါသိကံ ဒေမ’

“ဝါဆိုသင်္ကန်းကို လှူဒါန်းပါကုန်၏” ဟု ဆို၍ လှူဒါန်းခဲ့မှု ကထိန်ခင်းသည်ဖြစ်စေ၊ မခင်းသည်ဖြစ်စေ၊ ထိုကျောင်းတိုက် အတွင်း၌ ဝါကျွတ်ခဲ့သော ရဟန်း၊ သာမဏေ အားလုံးပင် ထိုဝါဆိုသင်္ကန်းများကို ရထိုက်သည်။

“ပိဋိသမယလှူဒါန်း ဝါဆိုသင်္ကန်း”

“ဂိဗ္ဗာနံ ပဌမဒိဝသတော ပဌာယ ဝုတ္တေ ပန မာတိကာ ‘အာရောပေတဗ္ဗာ အတိတဝဿာဝါသဿ ပဉ္စမာသာ အတိက္ကန္တာ၊ အနာဂတော စတုမာသစ္စယေန ဘဝိဿတိ၊ ကတရဝဿဝါသဿ ဒေတီ’တိ၊ သစေ အတိတဝဿဝုဋ္ဌာနံ ဒမ္မိတိ ဝဒတိ၊ တံ အန္တောဝဿံ ဝုဋ္ဌာနမေဝ ပါပုဏာတိ၊ ဒိသာပက္ကန္တာနမ္ပိ သဘာဂါ ဂဏှိတုံ လဘန္တိ၊ သစေ အနာဂတေ ဝဿာဝါသိကံ ဒမ္မိတိ ဒေတိ၊ တံ ဌပေတွာ ဝဿုပနာယိကဒိဝသေ ဂဟေတဗ္ဗံ။”

(စိဝရက္ခန္ဓကဋ္ဌကထာ)

တပေါင်းလဆုတ် တရက်နေ့မှစ၍ ဝါဆို လပြည့်နေ့အထိ လေးလအတွင်း၌ ကျောင်းတိုက်အတွင်းသို့ ဝင်၍-

‘ဝဿာဝါသိကံ ဒေမ’

“ဝါဆိုသင်္ကန်း လှူဒါန်းပါကုန်၏”ဟု ဆို၍၊ လှူဒါန်းခဲ့မှု၊ ပိဋိသမယ၌ ဖြစ်ခြင်းကြောင့် ‘ဤဝါဆိုသင်္ကန်းကို ဆိုခဲ့ပြီး ဝါအတွက်လှူဒါန်းသလော၊ ဆိုလတ္တံ့ ဝါအတွက်လှူဒါန်းသလော’ ဟု မေးမြန်းရမည်။ ‘ဆိုခဲ့ပြီး ဝါအတွက် လှူဒါန်းပါသည်’ဟု ဆိုလျှင် ထိုကျောင်းတိုက်တွင် လွန်ပြီးဝါ၌ ဝါဆိုသော ရဟန်း သာမဏေ အားလုံးပင် ထိုဝါဆိုသင်္ကန်းများကို ရထိုက်သည်။ အရပ်တပါး ပြောင်းရွှေ့သွားသော ရဟန်းသာမဏေများကို လည်း အဘို့ပေးရမည်။

‘ဆိုလတ္တံ့ ဝါအတွက် လှူဒါန်းပါသည်’ဟု ဆိုလျှင် ထိုဝါဆို သင်္ကန်းများကို သိမ်းထားပြီး ဝါဆိုသော နေ့၌ ထိုကျောင်းတိုက် ရှိ ရဟန်းသာမဏေ အားလုံး ဝေဖန်ရမည်။

“တတိယနှစ်လှူဒါန်း ဝါဆိုသင်္ကန်း”

“သစေ ဝဒတိ ဣတော မေ ဘန္တ တတိယေ ဝဿာဝါသိကံ န ဒိန္နံ တံဒမ္မိ’တိ၊ တသ္မိံ အန္တောဝဿေ ဝုဠဘိက္ခုနံ ပါပုဏာဘိ။

(စိဝရက္ခန္ဓကဋ္ဌကထာ)

ကိုးဆောင်တိုက်တွင် ဤနှစ်မှ သုံးနှစ်မြောက် ဝါ၌ ဝါဆို သင်္ကန်း မလှူဒါန်းခဲ့ရ၊ ‘ထိုသုံးနှစ်မြောက် ဝါအတွက်ကို ဝါဆို သင်္ကန်း လှူဒါန်းပါ၏’ဟု ဆို၍လှူခဲ့မှု၊ ထိုသုံးနှစ်မြောက် ဝါ၌ (ကိုးဆောင်တိုက်) တွင် ဝါဆိုသော ရဟန်းသာမဏေအားလုံး ပင် ထိုဝါဆိုသင်္ကန်းကို ရထိုက်သည် အားလုံး ဝေဖန်ရသည်၊ အရပ်တပါးပြောင်းသွားသော ရဟန်းသာမဏေ များကိုလည်း အဘို့ပေးရမည်၊ အကျမ်းဝင်သူတို့ ယူထားနိုင်သည်၊ သေသူ အတွက် အဘို့ မရ။

“ကျောင်းတိုက်ပြင်ပ သမ္ပုဗ္ဗိဘူတ”

‘ဝဿာဝါသိကံ ဒေမ’

“ဝါဆိုသင်္ကန်းကို လှူဒါန်းပါကုန်၏”ဟု ကျောင်းတိုက် အပြင်ပ၌ လှူဒါန်းခဲ့မှု၊ မျက်မှောက်၌ ကြွရောက်လျက်ရှိသော ရဟန်းသာမဏေများသာထို ဝါဆိုသင်္ကန်းများကို ရထိုက်သည်။

ကထိန်သင်္ကန်းဒါန ရေစက်ချ

(၆၄) ကထိန်သင်္ကန်းဒါန ရေစက်ချ

“ဒါန”

“ကထိန်စီဝရံ ဒေမ” (၃)

(ကထိန်ကွန်ကဠကဏာ)

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်သည်။ ကထိန်
စီဝရံ၊ ကထိန်သင်္ကန်းကို။ ဒေမ၊ လှူဒါန်းပါကုန်၏။

“ပတ္တနာ”

“ဣဒံ နော ဒါနံ အာသဝက္ခယာ ဝဟံဟောတု” (၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံ ဒါနံ၊
ဤကထိန်သင်္ကန်း အလှူသည်။ အာသဝက္ခယံ၊ ကာမာသဝ၊
ဘဝါသဝ၊ ဒိဋ္ဌာသဝ၊ အဝိဇ္ဇာသဝ တည်းဟူသော အာသဝေါ
လေးဖြာ ကုန်ရာဟုဆို အရဟတ္တမဂ်၊ အရဟတ္တဖိုလ်သို့။ အာဝဟံ၊
ရောက်အောင် ဆက်ဆက် ရွက်ဆောင်နိုင်သည်။ ဟောတု၊ မလွဲ
မသွေ ဖြစ်ပါစေသား။

“ပတ္တိဒါန”

‘လူမဿ ပုညဿ ပတ္တိ’ သဗ္ဗသတ္တာနံ သမံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်သည်။ လူမဿ ပုညဿ၊ ဤကထိန်သင်္ကန်း ဒါနကုသိုလ်၏။ ပတ္တိ၊ အဘို့ကို။ သဗ္ဗသတ္တာနံ၊ မိဘဆရာ၊ ခုနစ်ဖြာဆွေမျိုး ကောင်းကျိုးပြုတတ် မိတ်ဆွေမြတ်နှင့် ရှစ်ထပ်ပိုင်သ ယမရာဇာ၊ ဤမြို့ရွာ၌ စောင့် ကာအုပ်စိုး၊ ဘုမ္မစိုးနတ်၊ ထက်ရပ်ဒေဝါ အလုံးစုံသော သတ္တဝါ အား။ သမံ၊ အညီအမျှ။ ဒေမ၊ ပေးဝေငှပါကုန်၏။

(၆၅) ကထိန်သင်္ကန်းဒါန ရေစက်ချ

“ဒါန”

“သပရိဝါရံ လူမံ ကထိနစီဝရံ သံဃဿ ဒေမ၊
လူမိနာ ကထိနံ အတ္ထရထ” (၃)

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ သပရိ ဝါရံ၊ အခြံအရံ ပစ္စည်းနှင့် တကွသော။ လူမံ ကထိနစီဝရံ၊ ဤကထိန်သင်္ကန်းကို။ သံဃဿ၊ သံဃာတော်အား။ ဒေမ၊ လှူဒါန်းပါကုန်၏။ တုမ္ပေ၊ အရှင်ဘုရားတို့သည်။ လူမိနာ၊ ဤကထိန်သင်္ကန်းဖြင့်။ ကထိနံ၊ ကထိန်ကို။ အတ္ထရထ၊ ခင်းတော်မူကြပါကုန်။

* လူမံ ဒေယျဓမ္မံ၊ ကို။ ဓမ္မဿ၊ အား။ ဒေမ၊ ကုန်၏။

“ပတ္တနာ”

“လူဒိ နော ဒါနံ အဂ္ဂမဂ္ဂဉာဏဿ ပစ္စယော
ဟောတု” (၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံ ဒါနံ၊ ဤ သပရိဝါရ ကထိန်သင်္ကန်း ဒါနသည်။ အဂ္ဂမဂ္ဂဉာဏဿ၊ ကိလေသာစက် မကြွင်းဖျက်သည့် အရဟတ္တမဂ် ဉာဏ်၏။ ပစ္စယော၊ အထောက်အပံ့ထောင်း ရကြောင်းသည်။ ဟောတု၊ မုချမသွေ ဖြစ်ပါစေသား။

“ပတ္တိဒါန”

‘ဣမံ ကုသလဘာဂံ သဗ္ဗသတ္တာနံ သမံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ ကုသလဘာဂံ၊ ဤအခြံအရံ ပစ္စည်းနှင့် တကွသော ကထိန်သင်္ကန်း အလှူကုသိုလ်၏ အဘို့ကို။ သဗ္ဗသတ္တာနံ၊ မိဘဆရာ ဉာတကာနှင့် ချစ်စွာမိတ်မြတ် ဖူးရ ရောက်ရှိသော ပရိသတ်၊ ကြွင်းကျန်သော ပရိသတ်၊ ယမမင်း၊ လူမင်း၊ ကိုယ်စောင့်နတ်၊ အရာမစောင့်နတ်၊ မြို့စောင့်နတ်၊ ရွာစောင့်နတ်၊ ဓတရဌ၊ ဝိရူဠက၊ ဝိရူပက္ခ၊ ကုဝေရ နတ်မင်းကြီး လေးပါး၊ သိကြားမင်းကို အမှူးထား၍ အလုံးစုံသော သတ္တဝါတို့အား။ သမံ၊ အညီအမျှ။ ဒေမ၊ ပေးဝေငှပါကုန်၏။

(၆၆) ကထိန်သင်္ကန်းဒါန ရေစက်ချ

“ဒါန”

“မဟာနိသံသံ ဣမံကထိနစီဝရံ သံသဿ ဒေမ” (၃)

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ မဟာနိသံသံ၊ များသောကထိန်၏ အခြံအရံပစ္စည်းပါရှိသော။ ဣမံ

ကထိန်စီဝရံ၊ ဤကထိန်သင်္ကန်းကို။ သံဃဿ၊ သံဃာတော်
အား။ ဒေမ၊ လူဒါန်းပါကုန်၏။

• ဣမဉ္ဇ ပူဇနီယဝတ္ထု၊ ကိုသည်း။ ဓမ္မဿ၊ အား။ ဒေမ၊
ကုန်၏။

“ပဉ္စနာ”

“ဣဒံ နော ဒါနံ နိဗ္ဗာနဿ ပစ္စယော ဟောတု” (၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့သည်။ ဣဒံ
ဒါနံ၊ ဤအခြံအရံ ပစ္စည်းများစွာပါသော ကထိန်သင်္ကန်းဒါန
သည်။ နိဗ္ဗာနဿ၊ ဒုက္ခခပ်သိမ်း အေးငြိမ်းရာမှန် နိဗ္ဗာန်၏။
ပစ္စယော၊ အထောက်အပံ့ကောင်း ရကြောင်းသည်။ ဟောတု၊
မုချမသွေ ဖြစ်ပါစေသား။

“ပတ္တိဒါန”

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ
ပုညဘာဂံ၊ ဤအခြံအရံ ပစ္စည်းများစွာပါသော ကထိန်သင်္ကန်း
အလှူ ကုသိုလ်၏ အဘို့ကို။ သဗ္ဗသတ္တာနံ၊ မိဘဆရာ ဉာတကာနှင့်
ချစ်စွာမိတ်မြတ် ယခုအရာကရှိသော ပရိသတ်၊ ကြွင်းကျန်သော
ပရိသတ်၊ ယမင်း၊ လူမင်း၊ ဘုမ္မစိုးနတ်၊ ရုက္ခစိုးနတ်၊ ဓတရဌ၊
ဝိရုဠက၊ ဝိရုပက္ခ၊ ကုဝေရ နတ်မင်းကြီး လေးပါး၊ သိကြားမင်း
ကို အမှူးထား၍ ကြားသိသမျှ အလုံးစုံသော သတ္တဝါတို့အား။
ဒေမ၊ အညီအမျှ ပေးဝေငှပါကုန်၏။

(၆၇) ကထိန်သင်္ကန်းဒါန ရေစက်ချ

“ဒါန”

“သပရိဝါရံ လ္လမံ ကထိနစီဝရံ ကထိနတ္ထာရာယသံဃဿ ဒေမ၊ လ္လမိနာ ကထိနစီဝရေန ကထိနံ အတ္ထရထ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ သပရိဝါရံ၊ အခြံအရံ ပစ္စည်းနှင့် တကွသော။ လ္လမံ ကထိနစီဝရံ၊ ဤကထိန်သင်္ကန်းကို။ ကထိနတ္ထာရာယ၊ ကထိန်ခင်းရန် အလို့ငှာ။ သံဃဿ၊ သံဃာတော်အား။ ဒေမ၊ လ္လဒါန်းပါကုန်၏။ တုမေ၊ အရှင်ဘုရားတို့သည်။ လ္လမိနာ ကထိနစီဝရေန၊ ဤကထိန်သင်္ကန်းဖြင့်။ ကထိနံ၊ ကထိန်ကို။ အတ္ထရထ၊ ခင်းတော်မူကြပါကုန်။

* လ္လမာနိ ဒေယျဓမ္မာနိ၊ တို့ကို။ ဓမ္မဿ၊ အား။ ဒေမ၊ ကုန်၏။

“ပတ္ထနာ”

“ဣဒံ နော ဒါနံ ဘဝဘောဂနိဗ္ဗာနသမ္ပတ္တိယာ ပစ္စယော ဟောတု” (၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံ ဒါနံ၊ ဤအခြံအရံ ပစ္စည်းနှင့်တကွသော ကထိန်သင်္ကန်း ဒါနသည်။ ဘဝဘောဂနိဗ္ဗာနသမ္ပတ္တိယာ၊ ဘဝသမ္ပတ္တိ၊ ဘောဂသမ္ပတ္တိ၊ နိဗ္ဗာနသမ္ပတ္တိ၏။ ပစ္စယော၊ အထောက်အပံ့ကောင်းအကြောင်းသည်။ ဟောတု၊ မုချမသွေ ဖြစ်ပါစေသား။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ သံဃေ၊ သံဃာအား။ ဒါနေ၊ အခြံအရံ ပစ္စည်းနှင့် တကွသော ကထိန်သင်္ကန်းကို လှူဒါန်းရခြင်းကြောင့်။ အမှာကံ၊ တပည့်တော်တို့အား။ တိဿော စေတနာ၊ ပုဗ္ဗစေတနာ၊ မုဉ္ဇူစေတနာ၊ အပရစေတနာ အားဖြင့် သုံးပါးသော စေတနာတို့သည်။ ဥပ္ပန္နာ၊ ဖြစ်ပါကုန်၏။ တဿာ စေတနာယ၊ ထိုကုသိုလ်စေတနာ၏။ ဘာကံ၊ အဘို့ကို။ သဗ္ဗသတ္တာနံ၊ မိဘဆရာ ဉာတကာနှင့် ချစ်စွာမိတ်မြတ် ယခု ရောက်ရှိသော ပရိသတ်၊ ကြွင်းကျန်သော ပရိသတ်၊ ယမမင်း၊ လူမင်း၊ ကိုယ်စောင့်နတ်၊ အရာမစောင့်နတ်၊ မြို့စောင့်နတ်၊ ရွာစောင့်နတ်၊ သာသနာတော်စောင့်နတ်တို့ကို အမှူးထား၍ အလုံးစုံသော သတ္တဝါတို့အား။ သမံ၊ အညီအမျှ။ ဒေမ၊ ပေးဝေငှပါကုန်၏။

(၆၈) ကထိန်သင်္ကန်းဒါန ရေစက်ချ

“ဒါန”

“ဣမံ စိဝရံ ကထိနတ္ထာရာယ သံဃဿ ဒေမ၊ ဣမိနာ စိဝရေန ကထိနံ အတ္ထရထ” (၃)

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ စိဝရံ၊ (ဤ ဒုက္ခသင်္ကန်းကြီးကို၊ ဤကိုယ်ဝတ်ကေသီကို၊ ဤခါးဝတ်သင်းပိုင်ကို၊ လှူရာဆိုပါ)။ ကထိနတ္ထာရာယ၊ ကထိန်ခင်းရန်အလို့ငှာ။ သံဃဿ၊ သံဃာတော်အား။ ဒေမ၊ လှူဒါန်းပါကုန်၏။ တုဗ္ဗေ၊ အရှင်ဘုရားတို့သည်။ ဣမိနာ စိဝရေန၊

(ဤဒုက္ခသင်္ကန်းကြီးဖြင့် ဤကိုယ်ဝတ်ကော်သီဖြင့် ဤခါးဝတ်သင်းပိုင်ဖြင့် လူရာဆို) ကထိနံ၊ ကထိနံကို။ အတ္ထရထ၊ ခင်းတော်မူကြပါကုန်။

“ဣမေ ကထိနံနိသံသေ သံဃဿ ဒေမ” (၃)

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမေ ကထိနံနိသံသေ၊ ဤကထိနံသင်္ကန်း၏ အခြံအရံ ဖြစ်ကုန်သော (သင်္ကန်း၊ ထီး၊ ဘိနပ်-လူရာဆို) ပစ္စည်းတို့ကို။ သံဃဿ၊ သံဃာတော်အား။ ဒေဒ၊ လှူဒါန်းပါကုန်၏။

“ပတ္တနာ”

“ဣဒံ နော ဒါနံ မဂ္ဂဖလနိဗ္ဗာနဿ ပစ္စယော ဟောတု” (၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံ ဒါနံ၊ ဤအခြံအရံ ပစ္စည်းနှင့် တကွသော ကထိနံသင်္ကန်းဒါနသည်။ မဂ္ဂဖလနိဗ္ဗာနဿ၊ မဂ်ဖိုလ်နိဗ္ဗာန်၏။ ပစ္စယော၊ အထောက်အပံ့ကောင်း အကြောင်းသည်။ ဟောတု၊ မလွဲမသွေ ဖြစ်ပါစေသား။

“ပတ္တိဒါန”

“ဣမံ ကုသလဘာဂံ သဗ္ဗသတ္တာနံ ဒေမ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ ကုသလဘာဂံ၊ ဤအခြံအရံ ပစ္စည်းနှင့် တကွသော ကထိနံသင်္ကန်း အလှူကုသိုလ်၏ အဘို့ဘာဂကို။ သဗ္ဗသတ္တာနံ၊ မိဘဆရာ ဉာတကာနှင့် ချစ်စွာမိတ်မြတ် ဘဝဟောင်း ပရိသတ်၊

ယမမင်း၊ ကိုယ်စောင့်နတ်၊ အရာမစောင့်နတ်၊ မြို့စောင့်နတ်၊ ရွာစောင့်နတ်၊ သာသနာတော်စောင့်နတ်တို့ကို အမှူးထား၍ ကြားသိသမျှအလုံးစုံသော သတ္တဝါတို့အား။ ဒေမ၊ အညီအမျှ ပေးဝေငှပါကုန်၏။

(၆၉) ကထိန်သင်္ကန်းဒါန ရေစက်ချ

“ဒါန”

“ဣဒံ ကထိနစီဝ ရံ သံဃဿ ဒေမ၊ ဣမိနာ စီဝရေန ကထိနံ အတ္ထရထ” (၃)

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ ကထိနစီဝရံ၊ ဤကထိန်သင်္ကန်းကို။ သံဃဿ၊ သံဃာတော် အား။ ဒေမ၊ လှူဒါန်းပါကုန်၏။ တုမေ၊ အရှင်ဘုရားတို့သည်။ ဣမိနာ စီဝရေနံ၊ ဤကထိန်လျာသင်္ကန်းဖြင့်။ ကထိနံ၊ ကထိန် ကို။ အတ္ထရထ၊ ခင်းတော်မူကြပါကုန်။

“ဣမေ ပရိဝါရပစ္စယေ နိမန္နိတာနံ ဒေမ” (၃)

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမေ ပရိဝါရပစ္စယေ၊ ဤကထိန်သင်္ကန်း၏ အခြံအရံ ဖြစ်သော ပစ္စည်းတို့ကို။ နိမန္နိတာနံ၊ ပင့်ဖိတ်ထားသော ရဟန်းသာမဏေ တို့အား။ ဒေမ၊ လှူဒါန်းပါကုန်၏။

“ဣမာနိ ပူဇနီယဝတ္ထုနိ ဓမ္မဿ ဒေမ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမာနိ ပူဇနီယဝတ္ထုနိ၊ (ဤ သင်္ကန်းဒီစုံ၊ ငွေတရာကျပ်၊) သင့်ရာဆို့)

ပူဇော်ဖွယ်ပစ္စည်းတို့ကို။ ဓမ္မဿ၊ တရားရတနာအား။ ဒေမ၊
လူဒါန်းပါကုန်၏။

“ပတ္တနာ”

“ဣဒံ နော ဒါနံ ဗောဓိယာ ပစ္စယော ဟောတု (၃)”

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏၊ ဣဒံ ဒါနံ၊
ဤအခြံအရံပစ္စည်းနှင့် တကွသော ကထိန်သင်္ကန်း ဒါနသည်။
ဗောဓိယာ၊ အရိယာမဂ်ဉာဏ်၏။ ပစ္စယော၊ အခြေခံကောင်း
အားကြီးသော မှီရာအကြောင်းသည်။ ဟောတု၊ မလွဲမသွေ
ဖြစ်ပါစေသတည်း။

“ပတ္တိဒါန”

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ
ပုညဘာဂံ၊ ဤအခြံအရံပစ္စည်းနှင့်တကွ ကထိန်သင်္ကန်း အလှူ၏
အဘို့ကို။ သဗ္ဗသတ္တာနံ၊ မိဘဆရာ ဉာတကာနှင့် ချစ်စွာမိတ်မြတ်
ယခုရောက်ရှိသော ပရိသတ်ကို အပူးထား၍ ကြားသိသမျှ
အလုံးစုံသော သတ္တဝါတို့အား။ သမံ၊ အညီအမျှ။ ဒေမ၊
ပေးဝေငှပါကုန်၏။

ကထိန်ခင်းပုံ အစီအစဉ်

“သီလပေး”

(၁) “သီလေ ပတိဋ္ဌာယ ဒိန္နဒါနံ မဟပ္ပလံ”

ကျမ်းလာရှိသည်နှင့်အညီ သီလ၌တည်ပြီး လှူဒါန်းသော ဒါနသည်သာလျှင် အကျိုးကြီးမြတ်သောကြောင့် ရှေးဦးစွာ ကထိန်ဒါယကာ ဒါယိကာမများကို သီလပေးပါ။

“တရားဟော”

(၂) သီလပေးပြီးနောက် ဒါနပြုရာ၌ စိတ်ထားနည်းသည် အရေးကြီးသောကြောင့် “သမ္မာပဏိဟိတစိတ္တံ၊ ဝိဝဋ္ဋနိဿိတဒါနမုနိး ဖြစ်အောင် “သမ္မာပဏိဟိတ စိတ္တဒေသနာ” သို့မဟုတ် “ဝိဝဋ္ဋနိဿိတဒါနကထာ”ကို ရေစက်မချမီ ပြောဟောပါ။ (မြင်းခြံတရားစာထွင် ပါသည်)

“ရေစက်ချ”

(၃) ပြောဟောပြီးနောက် ကထိန်လျာသင်္ကန်းကို (အခြံအရံပစ္စည်းပါလျှင် အခြံအရံပစ္စည်းနှင့် တကွ) “သံသိက” ရေစက်ချပြီး အလှူခံပါ။

“ခင်းထိုက်သူရွေးချယ်”

(၄) အလှူခံပြီးနောက် ဒါယကာတို့ လူသောနေ့မှာပင် ကထိန်ခင်းထိုက်သော ရဟန်းကို ရွေးချယ်ရမည်။

“ကထိန်ခင်းထိုက်သောရဟန်းကို ရွေးချယ်ရာ၌ ကထိန်ခင်းသော ကျောင်းတိုက်၌ ပုရိမဝါကပ်၍ ဝါမကျိုးမပြတ်ဘဲ ပုရိမဝါမှ ထကြသော ရဟန်းများမှ သင်္ကန်းပါးရှား နှမ်းရိသော ရဟန်းကို ရွေးချယ်ရမည်”

“ရွေးချယ်ပုံ”

ချယ်ယာမင်တဦးက-သင်္ကန်းကိုကိုင်၍-

“အရှင်ဘုရားတို့ ဤသင်္ကန်းကို ကထိန်ခင်းတို့ သံသိကာ ရေစက်ချပြီး လူဒါန်းထားပါတယ်။ ဒီကျောင်းတိုက် အတွင်းမှာ ပုရိမဝါဆိုတော်မူကြပြီး ဝါကျိုးခြင်း ဝါပြတ်ခြင်း မရှိဘဲ ပုရိမဝါမှ ထတော်မူကြတဲ့ သံဃာတော်အားလုံးနှင့် သက်ဆိုင်ပါတယ်”

“သင်္ကန်းပါးရှားသော ရဟန်းတော်များ အလှူခံတော်မူပါဘုရား”

ဤကဲ့သို့ သုံးကြိမ်မေးရမည်။ သင်္ကန်းရှားပါးသော ရဟန်းတော်ရှိ၍ ထပြီးအလှူခံလျှင် လူလိုက်ပါ။ နှစ်ပါး၊ သုံးပါးစသည့် ရှိမူ သီတင်းကြီးရာကို လူရမည်။ သင်္ကန်း ရှားပါးနှမ်းရိသူ မရှိခဲ့ပါမှ သီတင်းကြီးရဟန်းကို ရွေးချယ်ရမည်။ ထိုသီတင်းကြီး ရဟန်းကား ကထိန်ခင်းထိုက်သော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသူ ဖြစ်ပါစေ။

[အခြားသော ကျောင်းတိုက်၌ ဝါကျွတ်သော
ရဟန်းတော်များ၊ ဤကျောင်းတိုက်၌ ဝါကျိုး ဝါ
ပြတ်သော ရဟန်းတော်များ၊ ပစ္ဆိမဝါ ရဟန်း
တော်များ၊ ရှင်သာမဏေများကို မရွေးချယ်ရ]

“သင်္ကန်းပေး”

(၅) ကထိန်ခင်းထိုက်သောရဟန်းကိုရွေးချယ်ပြီး အနည်း
ဆုံးရဟန်း(၅)ပါး၊ ကထိန်သင်္ကန်းခံရဟန်း (၁)ပါး၊ သင်္ကန်း
ပေးရဟန်း (၄)ပါး၊ ဗဒ္ဓသိမ်၊ အဗဒ္ဓသိမ်(ရိရာ)သို့ သွား၍
ဥတ္တိဒုတိယ ဒါနကမ္မဝါစာဖြင့် သင်္ကန်းပေးရမည်။

“ကထိန်ခင်း”

(၆) သင်္ကန်းပေးပြီးနောက် သင်္ကန်းရသော ရဟန်းတော်
က “ချုပ်ပြီး ဆိုပြီးမဟုတ်သေးပါမူ ထိုရသောနေ့မှာပင် ဖွတ်
လျော်ဖြတ်ချုပ်ဆိုး ကပ္ပဗိန္ဒုထိုးပြီး၊ ချုပ်ပြီးဆိုးပြီး ဖြစ်ပါမူ
ကပ္ပဗိန္ဒုထိုးပြီး ကထိန်ခင်းရမည်။

ရသောသင်္ကန်းသည် ဒုက္ခသင်္ကန်းကြီးဖြစ်ပါမူ၊ အဟောင်း
ဖြစ်တဲ့ ဒုက္ခသင်္ကန်းကြီးကို-

“ဣမံ သံဃာဌိံ ပစ္စုဒ္ဓရာမိ”

ဟု-ပစ္စုဒ္ဓါရိပြု၍-

အသစ်ဖြစ်တဲ့ ဒုက္ခသင်္ကန်းကြီးကို

“ဣမံ သံဃာဌိံ အဓိဋ္ဌာမိ”

ဟု-အဓိဋ္ဌာန်တင်ပြီး

“ဣမာယ သံဃာဌိယာ ကထိနံ အတ္ထရာမိ”

ဟု-ကထိနံခင်းရမည်။

ရသောသင်္ကန်းသည် ကိုယ်ဝတ်ကေသီဖြစ်ပါမူ-
အဟောင်းဖြစ်တဲ့ ကိုယ်ဝတ်ကေသီကို-

“ဣမံ ဥတ္တရာသင်္ဂံ ပစ္စုဒ္ဓရာမိ”

ဟု-ပစ္စုဒ္ဓိရ်ပြု၍-

အသစ်ဖြစ်တဲ့ ကိုယ်ဝတ်ကေသီကို-

“ဣမံ ဥတ္တရာသင်္ဂံ အဓိဋ္ဌာမိ”

ဟု-အဓိဋ္ဌာန်တင်ပြီး

“ဣမိနာ ဥတ္တရာသင်္ဂေန ကထိနံ အတ္ထရာမိ”

ဟု-ကထိနံခင်းရမည်။

ရသောသင်္ကန်းသည် သင်းပိုင်ဖြစ်ပါမူ-
အဟောင်းဖြစ်တဲ့သင်းပိုင်ကို-

“ဣမံ အန္တရဝါသကံ ပစ္စုဒ္ဓရာမိ”

ဟု-ပစ္စုဒ္ဓိရ်ပြု၍

အသစ်ဖြစ်တဲ့သင်းပိုင်ကို-

“ဣမံ အန္တရဝါသကံ အဓိဋ္ဌာမိ”

ဟု-အဓိဋ္ဌာန်တင်ပြီး

“ဣမိနာ အန္တရဝါသကေန ကထိနံ အတ္ထရာမိ”

ဟု-ကထိနံခင်းရမည်။

“အနုမောဒနာပြု”

(၇) ကထိန်ခင်းပြီးနောက် ကထိန်ခင်းသော ရဟန်းသည် သံဃာ၊ ဂိုဏ်း၊ ပုဂ္ဂိုလ်သို့ ချဉ်းကပ်၍ ကိုယ်ဝတ်ကို လက်ကန်တော့ ပြီး ဆောင့်ကြောင့်ထိုင် လက်အုပ်ချီ၍-

သီတင်းကြီးရဟန်းဖြစ်ပါမူ-

“အတ္တတံ အာရုံသော သံဃဿ ကထိနံ၊ ဓမ္မိကော ကထိနတ္ထာရော၊ အနုမောဒထ” (၃)

ဟု-အနုမောဒနာပြုစေရမည်။

သီတင်းငယ်ရဟန်းဖြစ်ပါမူ-

“အတ္တတံ ဘန္တေ သံဃဿ ကထိနံ၊ ဓမ္မိကော ကထိနတ္ထာရော၊ အနုမောဒထ” (၃)

ဟု-အနုမောဒနာပြုစေရမည်။

ထိုတိုက် ပုရိမဝါကျွတ် သံဃာ၊ ဂိုဏ်း၊ ပုဂ္ဂိုလ် များလည်း ကိုယ်ဝတ်ကို လက်ကန်တော့ထိုး ဆောင့်ကြောင့်ထိုင် လက်အုပ် ချီ၍။

“အတ္တတံ ဘန္တေ သံဃဿ ကထိနံ၊ ဓမ္မိကော ကထိနတ္ထာရော၊ အနုမောဒါမ” (၃) ဟု-၎င်း။

“အတ္တတံ အာရုံသော သံဃဿ ကထိနံ၊ ဓမ္မိကော ကထိနတ္ထာရော၊ အနုမောဒါမ” (၃) ဟု-၎င်း။

သီတင်းငယ်၊ သီတင်းကြီးအားလျော်စွာ အနုမောဒနာပြုကြ ရမည်။

ပုဂ္ဂိုလ်တပါးချင်းဖြစ်မှု ‘အနုမောဒါမိ’ ဟု ကေဝုန်နှင့်ပြု။
(ပရိဝါကထိနဘေဒမှ)

သာဓု-သာဓု-သာဓု

ဤမျှဖြင့်ပင် ကထိနိခင်းမှုကိစ္စ ပြည့်စုံပါ၏။ ထိုထက်
အလွန်အခွင့်ရပါက၊ ကထိနိအနုမောဒနာ တရား ဟောကြား
ခြင်း၊ ကထိနိအမေးအဖြေ ဖတ်ကြားခြင်း၊ ကထိနိသြဘာစာ
ဖတ်ကြားခြင်းအမှုတို့ကို ပြုလုပ်လျှင်ပြုပါ။

ကထိနိခင်းပုံ အစီအစဉ်ပြီး၏။

ကထိန်နှင့်ပတ်သက်သည့်မှတ်ချက်များ

မိုးပေါ်ကျ ကထိန်

“ကထိန် နာမ အတိဉ်ကဉ် ဝဉ်တိ၊ မာတရမိ
ဝိညာပေတုံ န ဝဉ်တိ၊ အာကာသတော ဩတိဏ္ဏ
သဒိသမေဝ ဝဉ်တိ”

(ကထိန်ကုဏ္ဍကဋကထာ)

ကထိန်သင်္ကန်းဒါနကား အလွန် စင်ကြယ် မှန်မြတ်မှုသာ
အပ်၏။ အမိအဖတို့ကို သော်မျှလည်း မတောင်းရ၊ မိုးပေါ်မှ
ကျလာသည်နှင့်တူစွာ နိမိတ်ပရိယာယ်မဖက် ဒါယကာမှု အလို့
အလျောက် ပေါ်ထွက်လာသော သဒ္ဓါအရသာ၊ ကထိန်သင်္ကန်း
ဒါနံသာ ဖြစ်စေရမည်။

* “ဤအဝတ် သင်္ကန်းသည်ကောင်း၏။ ဤအဝတ်သင်္ကန်း
ဖြင့် ကထိန်ခင်းမှတ် ကထိန်ခင်းလျှင်ကောင်း၏။ (နိမိတ်)ကထိန်
အကျိုးကြီးလှ၏။ ဒါကြောင့် ကထိန်သင်္ကန်း လူဒါန်းသင့်၏။
(ပရိယာယ်)ဤကဲ့သို့ နိမိတ်ပရိယာယ်စကားဖြင့် ရသောသင်္ကန်း
ဖြင့် ကထိန်ခင်းအပ်၊ ကထိန်အခင်း မမြောက်ဟု မှတ်”

“သန္တိဓိမဖြစ်စေရ”

လူသောနေ့၌ ကထိန်သင်္ကန်းလျှာ အဝတ်ကို ဖွတ်လျော် ဖြတ်ချုပ်ဆိုး ကပ္ပဗိန္ဒုထိုးပြီး ခင်းခြင်းကို မပြုမူ၍ တပါးသော နေ့တို့၌ ပြုခြင်း “ကရုဏာသန္တိဓိ” လူနေနေ့၌ ကထိန်သင်္ကန်းလျှာ အဝတ်ကို သံဃာသည် ကထိန်ခင်းထိုက်သော ရဟန်းအား ဥတ္တိဒုတိယဒါန ကမ္မဝါစာဖြင့် မပေးမူ၍ တပါးသော နေ့တို့၌ ပေးခြင်း “နိစယသန္တိဓိ” မဖြစ်စေရ။

* “ချုပ်ပြီး၊ ဆိုးပြီး မဟုတ်သေးသော ကထိန်သင်္ကန်းလျှာ အဝတ်များကို ဒါယကာ လူသောနေ့မှပင် ဖွတ်လျော်ဖြတ် ချုပ်ဆိုး ကပ္ပဗိန္ဒုထိုးပြီး၊ ဥတ္တိဒုတိယဒါန ကမ္မဝါစာဖြင့် ကထိန်ခင်းထိုက်သော ရဟန်းကို ပေး၍ ကထိန်ခင်းရမည်။

ချုပ်ပြီး၊ ဆိုးပြီး သင်္ကန်းများကို ကပ္ပဗိန္ဒုထိုးပြီး ဒါယကာ လူသောနေ့မှပင် ဥတ္တိဒုတိယဒါန ကမ္မဝါစာဖြင့် ကထိန်ခင်း ထိုက်သော ရဟန်းအား ပေး၍ ကထိန်ခင်းရမည်ဟု မှတ်။

“ရတ္တိနိဿဂ္ဂိယ မဖြစ်စေရ”

ဒါယကာ ကထိန်သင်္ကန်း လူဒါန်းသော နေ့မှပင် အရုဏ် မတက်မီအတွင်း အလုံးစုံ ကထိန်ခင်းပြီးသွားအောင် ပြုရမည်၊ ညဉ့်မလွန်စေရ။

“သမ္ပတ္တိသုံးထွေ ပြည့်စုံစေ”

(၁) ဝတ္ထုသမ္ပန္န၊ ကပ္ပိယဖြစ်၍ ကထိန်သင်္ကန်းလျှာ အဝတ်၏ ပြည့်စုံခြင်း၊

(၂) ကလသမ္ပန္န၊ ဒါယကာ လူသောနေ့၌ သံဃာသည် ကထိန်ခင်းထိုက်သော ရဟန်းအား ဥတ္တိဒုတိယ

ဒါနု စာမ္မဝါစာဖြင့် သင်္ကန်းပေး၍ ကာလ၏ ပြည့်စုံခြင်း။

(၃) ကရုဏသမ္ပန္န၊ “ဒါယကာ ကထိန်သင်္ကန်း လူဒါန်းသော နေ့မှပင် ဖွတ်လျော်၊ ဖြတ်ချုပ်ဆိုး၊ ကပ္ပဗိန္ဒု ထိုး၊ ခင်းခြင်းကို ပြု၍ အပြု၏ ပြည့်စုံခြင်း။

“ကပ္ပဗိန္ဒုထိုးခင်း”

‘အကပ္ပကတေန’ ကပ္ပဗိန္ဒု မထိုးသော သင်္ကန်းဖြင့် ကထိန် အခင်း မမြောက်ဟု ဟောတော်မူသောကြောင့် ကထိန်ဉာဏ် သင်္ကန်းကို ကပ္ပဗိန္ဒုထိုးပြီး ခင်းရမည်။

“ကထိန်ခင်းနိုင်သည့် သင်္ကန်းသုံးထည်”

(၁) သံဃာဋီ၊ ဒုက္ကဋ္ဌ (နှစ်ထပ်သင်္ကန်းကြီး)

(၂) ဥတ္တရာသင်္က၊ ကိုယ်ဝတ်ဧကသီ၊

(၃) အန္တရဝါသက၊ ခါးဝတ်သင်းပိုင်၊

ဤသင်္ကန်း သုံးထည်တွင် တထည်ထည်ဖြင့် ကထိန်ခင်းနိုင် သည်။ ဤသင်္ကန်း သုံးထည်မှ တပါးသော အဝတ်သင်္ကန်းများ ဖြင့် ကထိန်မခင်းနိုင်။

“အနည်းဆုံး(၅)ခက်”

သင်္ကန်းချုပ်ရာ၌လည်း အလျား အနားပတ်၊ အနံ အနား ပတ်၊ တလုပ်မြောင်းရှည်၊ တလုပ်မြောင်းတို၊ အိမ်ဝန်းကြီး၊ အိမ်ငယ်၊ အလည်ခေါင်၊ ခေါင်ရံ (လည်ထိရာ၌ခံသော အနား ပတ်၊ သလုံးမြင်းခေါင်းထိရာ၌ ခံသော အနားပတ်၊ ၎င်းနှစ်ခုမှာ

ယခု ပြုလေ့မရှိ) လက်လိပ်=သင်္ကန်းအင်္ဂါနှင့်အညီ အနည်းဆုံး ငါးခင်းဖြတ်၍ ချုပ်ရမည်။

* မဖြတ်ဘဲ ချုပ်သော သင်္ကန်းများ၊ ငါးခင်းအောက် ယုတ်လျော့သော ၄-ခင်း၊ ၃-ခင်း၊ ၂-ခင်း၊ ၁-ခင်း သင်္ကန်းများ မအပ်။

“အညတြ ပဉ္စကေန ဝါ အတိရေကံ ပဉ္စကေန ဝါတိ ပဉ္စ ဝါ အတိရေကာနိ ဝါ ခဏ္ဍာနိ ကတော မဟာမဏ္ဍလ အဘုမဏ္ဍလာနိ ဒဿေတော ကတေနေဝ ဝဋ္ဋတိ၊ ဝေဉ္စိ သမဏ္ဍလီကတံ ဟောတိ၊ တံ ဌပေတော အညေန အတ္ထိန္ဒကေန ဝါ ဒုတ္တိစတုခဏ္ဍေန ဝါ န ဝဋ္ဋတိ”

(ကထိနက္ခန္ဓကဋကထာ)

“ဥတ်သင်္ကန်း”

ဏထိန်ခင်းနိုင်သော သင်္ကန်း သုံးထည်တွင် တထည်ထည်ကို သံသဇသည် ဥတ္တိဒုတိယဒါန ကမ္မဝါစာဖြင့် ကထိန်းခင်းထိုက်သော ရဟန်းကိုပေးသောကြောင့် ဥတ်သင်္ကန်းဟု ခေါ်သည်။

“အနည်းဆုံး(၅)ပါး”

“ဂဏဝသေန တာဝ ပတ္ထိမကောဌိယာ ပဉ္စ ဇနာ လဘန္တိ၊ ဥဒ္ဓံ သတသဟဿမ္ပိ၊ ပဉ္စန္ဒံ ဟေဋ္ဌာ န လဘန္တိ။
(ကထိနက္ခန္ဓကဋကထာ)

သင်္ကန်းပေး ရဟန်း(၄)ပါး၊

သင်္ကန်းခံ ရဟန်း(၁)ပါး။

အနည်းဆုံး ရဟန်း ငါးပါးရှိက ကထိန်ခင်းနိုင်သည်။
အလွန်အားဖြင့် တသိန်းပင် ရှိစေ ခင်းနိုင်သည်။ ငါးပါး
အောက် ယုတ်လျော့မှု မအပ်။

“ပင့်၍ခင်းပါ”

ရဟန်း ၁-ပါး, ၂-ပါး, ၃-ပါး, ၄-ပါး ဝါဆိုသော
ကျောင်းတိုက်များ၌၎င်း၊ သံဃာပြည့်စုံသော်လည်း ကထိန်
ခင်းမှုအရာ မလိမ္မာသော ကျောင်းတိုက်များ၌၎င်း၊ တပါး
သော ကျောင်းတိုက်မှ ကထိန်ခင်းမှုအရာ လိမ္မာကျွမ်းကျင်
သော ရဟန်းတော်များကို ပင့်၍ ခင်းပါ။

“သုံးဖြာနုမော”

- (၁) ဝါဆိုသော ကျောင်းတိုက်အတွင်း၌သာ အနုမော
ဒနာ ပြုရမည်။
- (၂) နှုတ်မြက်၍ အနုမောဒနာ ပြုရမည်။
- (၃) သူတပါး ကြားသိအောင် အနုမောဒနာ ပြုရမည်။

“ပေးရာဌာန”

ဝါဆိုသော ကျောင်းတိုက်အတွင်းရှိ သို့မဟုတ် ကျောင်း
တိုက်အပြင်ပရှိ ရရာ ဗဒ္ဓ, အဗဒ္ဓသိမ်တို့၌သာ ၂ ဣဒုတိယဒါန
ဓာမ္မဝါစာဖြင့် သင်္ကန်းပေးရမည်။

“ခင်းရာဌာန”

ဝါဆိုသော ကျောင်းတိုက်အတွင်း၌သာ ကထိန်ခင်းရမည်။
ကျောင်းတိုက်ပြင်ပ၌ ကထိန်မခင်းရ။ ဝါဆိုကျောင်းတိုက်
ပြင်ပ၌ ကထိန်သင်္ကန်း မလှူဒါန်းရ။

“ကထိန်ကာလ”

သီတင်းကျွတ်လပြည့်နေ့ အရုဏ်တက်သည်မှစ၍ တန်ဆောင်
မုန်းလပြည့်နေ့ ညဉ့် အရုဏ်မတက်မီ (၁) တလတည်း၊
၎င်း တလအတွင်း၌သာ ကထိန်ခင်းနိုင်သည်။

“အသီးသီး မခင်းရ”

ဝါဆိုခေတ်တူ ကျောင်းတိုက်တခုတည်း၌ ကျောင်းများစွာ
ရှိခဲ့မှု တနေရာမှာ စုပေါင်း၍ ကထိန်ခင်းရမည်၊ အသီးသီး
မခင်းရ။

“တနှစ် တကြိမ်ခင်း”

ကျောင်းတိုက်တခု၌ တနှစ်လျှင် ကထိန် (၁) ကြိမ်သာ
ခင်းရသည်။ ခင်းပြီး ကထိန်ကို နုတ်၍၎င်း၊ မနုတ်မူ၍၎င်း
(၂)ကြိမ် (၃)ကြိမ် စသည်ဖြင့် ကထိန် မခင်းရ။

“အာနိသင်များရာ ခင်းပါ”

ကျောင်းတိုက်တခု၌ ကထိန်ခင်းရန် ဒါယကာ နှစ်ဦးပေါ်
ပေါက် လျှောက်ထားလာလျှင် ကထိန်သင်္ကန်း၏ အခြံအရံ
ပစ္စည်းများရာ ဒါယကာ၏ သင်္ကန်းဖြင့် ကထိန်ခင်းပါ။ အခြံ
အရံပစ္စည်း နည်းသော ဒါယကာကို “မင်းရဲ့ကထိန်သင်္ကန်းကုန်း
အခြံအရံပစ္စည်း နည်းသည်၊ သံဃာအား ကျေးဇူးနည်းသည်၊
ဟိုဒကုန်းရဲ့ ကထိန်သင်္ကန်းက အခြံအရံပစ္စည်းများသည်၊ သံဃာ
အားကျေးဇူးများသည်၊ ဒါကြောင့် အာနိသင်များတဲ့ဒါယကာ
ရဲ့သင်္ကန်းနှင့်ဘဲ ကထိန်ခင်းရသည်ဟု” မိန့်ကြားရမည်။ ဒါယကာ
နှစ်ဦးလုံး လက်ခံ၍ ကထိန်နှစ်ကြိမ် မခင်းရပြီ။

“သစေ တသ္မိံ အနတ္တတေ ယေဝံ အညံ ကထိန် သာဠကံ အာဟရတိ၊ အညာနိစ ဗဟူနိ ကထိန်နာနိသံသ ဝတ္ထာနိ ဒေတိ၊ ယော အာနိသံသံ ဗဟုံ ဒေတိ၊ တဿ သန္တကေနဝ အတ္ထရိတဗ္ဗံ၊ ဣတရော ယထာ တထာ ဩဝဒိဘွာ သညာပေတဗ္ဗေခ”

(ကထိန်ကွနွကဋကထာ)

“ကထိန်နုတ်”

အခါတပါး ဘုရားရှင်သည် သာဝတ္ထိပြည်မှန် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးတော်မူ၏။ ထိုအခါ တဦးသော ဒါယကာသည် သံဃာအား ရည်စူး၍ ကျောင်းဆောက်လုပ်၏။ ထိုကျောင်းကို သံဃာအား ပူဇော်သောအခါ၌ ဘိက္ခု၊ ဘိက္ခုနီ ဥဘတောသံဃာအား အကာလသင်္ကန်းကို လှူဒါန်း၏။ ထိုအခါ ဥဘတောသံဃာအား ကထိန်ခင်းထားပြီး ဖြစ်၏။

ထို ဒါယကာသည် သံဃာသို့ ချဉ်းကပ်၍ ကထိန်နုတ်ရန် တောင်းပန်လျှောက်ထား၏။ ထိုအကြောင်းကို ရဟန်းတို့သည် ဘုရားရှင်အား လျှောက်ထားကြကုန်၏။ မြတ်စွာဘုရားလည်း ဥဘတော သံဃာအား အကာလသင်္ကန်း လှူဒါန်းလိုခြင်း ဒါယကာ လျှောက်တောင်းပန်ခြင်းတို့ကို အကြောင်းရင်းပြု၍ ကထိန်နုတ်ခြင်းအမှုကို ခွင့်ပြုတော်မူသည်။

“ကထိန်နုတ်ကမ္ပဝါဝေ”

“သုဏ္ဍတု မေ ဘန္တေ သံဃော၊ ယဒိ သံဃဿ ပတ္တဏ္ဍလံ၊ သံဃော ကထိန် ဥဒ္ဓရေယျ၊ သော ဥတ္တိ။

သုဏ္ဍာတု မေ ဘန္တေ သံဃော၊ သံဃော ကထိနံ
ဥဒ္ဓရတိ ယဿာယသ္မတော ခမတိ ကထိနဿ ဥဒ္ဓါရော၊
သော တုဏှဿ၊ ယဿ နက္ခမတိ၊ သော ဘာသေယျ။
ဥဗ္ဘတံ သံဃေန ကထိနံ၊ ခမတိ သံဃဿ၊ တသ္မံ
တုဏှိ၊ ဧဝမေတံ ဓာရယာမိ”

(ဘိက္ခုနီဝိဘင်းမှ)

“အာနိသင်တူများမှ နုတ်ခွင့်”

ခင်းသောကထိန်ကို အရင်းပြု၍ သံဃာအား ဆွမ်းသင်္ကန်း
အာနိသင်သည် များ၍ ကထိန်နုတ်ခြင်းကို အရင်းပြု၍ သံဃာ
အား ဆွမ်းသင်္ကန်း အာနိသင်နည်းခဲ့မှု၊ ကထိန်မနုတ်ရ။

ခင်းသောကထိန်ကို အရင်းပြု၍ သံဃာအား ဆွမ်းသင်္ကန်း
အာနိသင်သည် နည်း၍၊ ကထိန်နုတ်ခြင်းကို အရင်းပြု၍ သံဃာ
အား ဆွမ်း သင်္ကန်း အာနိသင် များခဲ့မှု ဒါယကာတို့သည်
အကာလသင်္ကန်း လှူလိုပါ၍ ကထိန်နုတ်ပါဟု လျှောက်ထား
လာလျှင် ကထိန်နုတ်နိုင်သည်။ အာနိသင် ညီမျှရာ၌လည်း
ဒါယကာတို့၏ သဒ္ဓါတရားကို စောင့်ရှောက် စိမ့်သောငှါ
ကထိန်နုတ်နိုင်သည်။

(၎င်းဇာတိကထာ)

“နောက်ထပ်ခင်းရန်မဟုတ်”

ယင်းသို့ကထိန်နုတ်ရာ၌ နောက်ထပ်ပြီး ကထိန်ခင်းလို၍
နုတ်ခြင်းမျိုးမဟုတ်၊ ဒါယကာတို့ အကာလသင်္ကန်း လှူလို၍
ခင်းပြီး ကထိန်ကို နုတ်ပစ်ရန် လျှောက်တောင်းပန်မှုကြောင့်
နုတ်ရသည်။

“ကထိန်လာဘ်နှင့် သာမဏေများ”

“အနုဇာနာမိ ဘိက္ခုဝေ သာမဏေရာနံ ဥပဗုပ္ပဋိဝီသံ ဒါတုံ”

(ဝိနည်းမဟာဝါပါဠိတော်)

“ဣဒဉ္စ ပိဋ္ဌိသမယေ ဥပ္ပန္နေနိ ဘဏ္ဍာဂါရေ ထပိတေန အကာလစိဝရေနေဝ ကထိတံ၊ ကာလစိဝရံ ပန သမကမေဝ ဒါတဗ္ဗံ”

(၎င်းအဋ္ဌကထာ)

“အနုဇာနာမိ ဘိက္ခုဝေ သာမဏေရာနံ ဥပဗုပ္ပဋိဝီသံ ဥပနိဿာယ ကထိနာနိသံသစိဝရမ္ပိ သာမဏေရာနံ ဥပဗုပ္ပဋိဝီသံ ယေဝ ဒေန္တိ၊ န ပနေဝံ ကတဗ္ဗံ၊ ဘဏ္ဍာဂါရေ ဌပိတဉ္စိ အကာလစိဝရမေဝ သာမဏေရာနံ ဥပဗုပ္ပဋိဝီသံ ကတော ဒါတဗ္ဗံ ဝဿာ ဝါသိက ကထိနာနိ သံသာဒိ ကာလစိဝရံ ပန သမက မေဝ ဒါတဗ္ဗံ”

(ဝိနယာလင်္ကာရဋီကာ)

“ပါ+နံ”

ဘိက္ခုဝေ၊ ရဟန်းတို့။ သာမဏေရာနံ၊ သာမဏေတို့အား။ ဥပဗုပ္ပဋိဝီသံ၊ ရဟန်းတို့၏ ထက်ဝက်သော အဘို့ကို။ ဒါတုံ၊ ပေးခြင်းငှာ။ အနုဇာနာမိ၊ ခွင့်ပြုပါ၏။

“ဋ္ဌ+နံ”

ဣဒဉ္စ ဝစနံ၊ ဤစကားကိုလည်း။ ပိဋ္ဌိသမယေ၊ ကထိန်သမယ၏အပဉ္စ။ ဥပ္ပန္နေန၊ ဖြစ်သော။ ဘဏ္ဍာဂါရေ၊ ဘဏ္ဍာ

တိုက်၌။ တပိတေန၊ ထားသော။ အကာလ စီဝရေနေဝ၊
အကာလ သင်္ကန်းအားဖြင့်သာလျှင်။ ကထိတံ၊ ဟောကြား
အပ်၏။ ကာလစီဝရံ ပန၊ ကာလသင်္ကန်းကိုကား။ သမကမေဝ၊
ရဟန်းတို့နှင့် အဘို့တူသာလျှင်။ ဒါတဗ္ဗံ၊ ပေးအပ်၏။

“ဋီ+နက်”

အနုဇာ (လ) ဒါတုန္တိ၊ အနုဇာ (လ) ဒါတုံ-ဟူသော။
ပါဌံ၊ ပါဠိတော်ပါဌ်ကို။ ဥပနိဿာယ၊ အမှီပြု၍၊ ကထိနာ
နိဿံသ စီဝရမ္ပ၊ ကထိနအာနိသင်ရှိသော သင်္ကန်းကိုလည်း။
သာမဏေရာနံ၊ သာမဏေတို့အား။ ဥပခုပဋ္ဌိဝီသံယေဝ၊
ရဟန်းတို့၏ ထက်ဝက်သော အဘို့ကိုသာလျှင်။ ဒေန္တိ၊ ပေးကုန်
၏။ ပန၊ အမှန်အားဖြင့်။ ဝေံ၊ ဤသို့။ န ကာတဗ္ဗံ၊ မပြုထိုက်။
ဟိ၊ သင့်စွာ။ ဘဏ္ဍာဂါရေ၊ ဘဏ္ဍာတိုက်၌။ ဌပိတံ၊ ထားသော။
အကာလစီဝရမေဝ၊ အကာလသင်္ကန်းကိုသာလျှင်။ သာမဏေ
ရာနံ၊ သာမဏေတို့အား။ ဥပခုပဋ္ဌိဝီသံ၊ ရဟန်းတို့၏ထက်ဝက်
သောအဘို့ကို။ ကာတု၊ ပြု၍။ ဒါတဗ္ဗံ၊ ပေးထိုက်၏။ ဝဿာ
ဝါသိက ကထိနာနိဿံသဒိ ကာလစီဝရံပန၊ ဝါဆိုသင်္ကန်း၊
ကထိနအာနိသင်သင်္ကန်း အစရှိသော ကာလသင်္ကန်းကိုကား။
သမကမေဝ၊ ရဟန်းတို့နှင့် အဘို့တူသာလျှင်။ ဒါတဗ္ဗံ၊ ပေး
အပ်၏။

* ယခုကာလ အချို့သော ကျောင်းတိုက်တို့၌ ကထိန
သင်္ကန်းများကို ရှင်သာမဏေတို့အား ရဟန်းတို့၏ ထက်ဝက်
ဝေဖန်ကြ၏။ ဤကဲ့သို့ မှားယွင်းစွာ မပြုသင့်ချေ။ ရှင်သာမဏေ
များလည်း သံဃာရတနာတွင် အပါအဝင်ဖြစ်၍ “သံဃဿ

ဒေမ”ဟုဆို၍ လူဒါန်းတိုင်းပင် အဘို့ရသင့်၏။ ကထိန်သင်္ကန်း မှာ ကာလသင်္ကန်းဖြစ်၍ ရဟန်းများနှင့် အဘို့တူ ဝေဖန်ရ သည်။

အခြားသော ဝါဆိုသင်္ကန်း၊ ကထိန်သမယကာလ၌ ဖြစ် ပေါ်လာသည့် “သံဃိက” သင်္ကန်းများကိုလည်း ရဟန်းများနှင့် အဘို့တူပင် ဝေဖန်ကြရမည်။

အကာလ၌ ဖြစ်ပေါ်လာသည့် “သံဃိက” သင်္ကန်းများကို စာား သံဃာ၏ အမှုကြီးငယ်ကို မဆောင်ရွက်၊ သံဃာအား ကျေးဇူးမများသော ရှင်သာမဏေများအား ရဟန်းများ၏ ထက်ဝက်ဝေဖန်ကြရမည်။ ယာဂုကြို့ခြင်း၊ ဆွမ်းချက်ခြင်း၊ သောက်ရေသုံးရေ တည်ထားခြင်း၊ တံမြက်လှည်းခြင်း၊ နေရာ ခင်းခြင်း စသည်ဖြင့် သံဃာ၏ ကိစ္စဟူသမျှကို ဆောင်ရွက်၍ သံဃာအား ကျေးဇူးများသော ရှင်သာမဏေတို့အား ရဟန်း တို့နှင့် အဘို့တူပင် ဝေဖန်ကြရမည်။

“ကထိန်လာဘ်ဝေဖန်ပုံ”

ကထိန်ဥ တ်သင်္ကန်းနှင့်အတူ ဆောင်ယူလာခဲ့သော သင်္ကန်း၊ ထီး၊ ဘိုနပ်၊ စသော ဝတ္ထုပစ္စည်းများကို ကထိန်ဒါယကာတို့ ခွဲဝေလူဒါန်းခဲ့ပါမူ၊ ထိုလူဒါန်းတိုင်းပင် အလှူခံကြရမည်။

ကထိန်ဒါယကာတို့ ခွဲဝေလူဒါန်းမှု မရှိခဲ့ပါမူ၊ သံဃာသည် ဥ တ်သင်္ကန်းရသော ရဟန်းအား ကြွင်းသော သင်္ကန်းတို့လည်း ပါရှားခဲ့ပါမူ၊ ထိုသင်္ကန်းတို့အတွက် ထပ်မံဝေဖန်ပါ။ နောက် တပ်ဝေဖန်ရာ၌ ကမ္မဝါစာ မလို။

ကြွင်းသော ဝတ္ထုပစ္စည်းများကို ထိုကထိန်ခင်းသော တိုက် ပုရိမဝါကျွတ် ရဟန်းသာမဏေတို့အား ဝါဆိုသင်္ကန်းရသော ထေရ်စဉ်ဖြင့် ဝေဖန်ပါ။ ၎င်းထေရ်ရှိစဉ်မရှိမှု မထေရ်ကြီးမှစ၍ ဝေဖန်ပါ။ ကျောင်းထိုင် တစုံ၊ ခန်းနေ တထည် စသည်ဖြင့် အဘို့ မည် မဝေဖန်ရ။

* ကထိန်ခင်းသောတိုက် ပစ္ဆိမဝါကပ် ရဟန်းသာမဏေတို့ အား သံဃာကို ပန်ကြား၍ ဝေဖန်နိုင်သည်။

* အခြားသော ကျောင်းတိုက်၌ ဝါကျွတ်သော ဒါယကာ ပင့်လာသော အရှင်မြတ်တို့လဲ ဒါယကာလူဒါနိုးသော ဝတ္ထု ပစ္စည်းများကို အလှူခံနိုင်သည်။

* ဝါဆိုခေတ်တူကျောင်းတိုက်တခု၌ ကထိန်သင်္ကန်း ဥတ် ကို တခုသာ လုပ်ရမည်။ ဝါဆိုခေတ်မတူ နှစ်ကျောင်းခင်းမှု နှစ်ဥတ်လုပ်ရမည်။

“ဂရုဘဏ္ဍံ န ဘာဇေ တဗ္ဗံ”

ဓားမ၊ ပေါက်တူး၊ ပုဆိန်၊ တူရှင်း၊ အိုးခွက်ပန်းကန်စသော ဂရုဘဏ္ဍံ ပစ္စည်းများကို မဝေဖန်ရ။ သံဃိကပစ္စည်းအနေနှင့် သုံးဆောင်လေ။ (ဂရုဘဏ္ဍံ ၂၅-ပါးကို ဤကျမ်းစာနောက် ပိုင်းတွင် ကြည့်ပါ)

ကထိန်ခင်းထိုက်သော ပုဂ္ဂိုလ်၏အင်္ဂါ (၈) ပါး

“ကတမေဟိ အဋ္ဌဟင်္ဂေဟိ သမန္နာဂတော ပုဂ္ဂလော ဘဗ္ဗော ကထိနံ အတ္ထရိတုံ ပုဗ္ဗကံရဏံ ဇာနာတိ၊ ပစ္စုဒ္ဓါရံ ဇာနာတိ၊ အဓိဋ္ဌာနံ ဇာနာတိ၊ အတ္ထာရံ ဇာနာတိ၊

မာတိကံ ဇာနာတိ၊ ပလိဗောဓံ ဇာနာတိ၊ ဥဒ္ဓါရံ
ဇာနာတိ၊ အာနိသံသံ ဇာနာတိ၊ ဣမေဟိ အဋ္ဌဟဂေတိ
သမန္နာဂတော ပုဂ္ဂလော ဘဗ္ဗော ကထိနံ အတ္ထရိတံ”
(ပရိဝါပါဠိတော်)

“အနက်”

ဣတမေဟိ၊ အဘယ်မည်ကုန်သော။ အဋ္ဌဟိ၊ ရှစ်ပါးကုန်
သော။ အဂေဟိ၊ အင်္ဂါတို့နှင့်။ သမန္နာဂတော၊ ပြည့်စုံသော။
ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်။ ကထိနံ၊ ကထိန်ကို။ အတ္ထရိတံ၊ ခင်းခြင်း
ငှာ။ ဘဗ္ဗော၊ ထိုက်သနည်း။

- (၁) ပုဗ္ဗကရဏံ၊ ပုဗ္ဗကရဏ ခုနစ်ပါးကို။ ဇာနာတိ၊ သိ၏။
- (၂) ပစ္စုဒ္ဓါရံ၊ ပစ္စုဒ္ဓါရံ သုံးပါးကို။ ဇာနာတိ၊ သိ၏။
- (၃) အဓိဋ္ဌာနံ၊ အဓိဋ္ဌာနံ သုံးပါးကို။ ဇာနာတိ၊ သိ၏။
- (၄) အတ္ထာရံ၊ နှုတ်မြှောက် ကထိနံ ခင်းခြင်း တပါးကို။
ဇာနာတိ၊ သိ၏။
- (၅) မာတိကံ၊ မာတိကာ ရှစ်ပါးကို။ ဇာနာတိ၊ သိ၏။
- (၆) ပလိဗောဓံ၊ ပလိဗောဓ နှစ်ပါးကို။ ဇာနာတိ၊ သိ၏။
- (၇) ဥဒ္ဓါရံ၊ ကထိန်နှုတ်ခြင်း အခင်း ပျက်ခြင်းကို။
ဇာနာတိ၊ သိ၏။
- (၈) အာနိသံသံ၊ ကထိန်းအကျိုးငါးပါးကို။ ဇာနာတိ၊
သိ၏။

အဋ္ဌဟိ၊ ရှစ်ပါးကုန်သော။ ဣမေဟိ အဂေဟိ၊ ဤအင်္ဂါတို့
နှင့်။ သမန္နာဂတော၊ ပြည့်စုံသော။ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်။
ကထိနံ၊ ကထိန်ကို။ အတ္ထရိတံ၊ ခင်းခြင်းငှာ။ ဘဗ္ဗော၊ ထိုက်၏။

“ပုဗ္ဗကရဏ (၇) ပါး”

- (၁) ဓောဝန၊ ဖွတ်လျော်ခြင်း၊
- (၂) ဝိစာရဏ၊ ပဉ္စခဏ်း စသည်စီရင်ခြင်း၊
- (၃) ဆေဒန၊ ဖြတ်ခြင်း၊
- (၄) ဗန္ဓန၊ တည်းခြင်း၊
- (၅) သိဗ္ဗန၊ ချုပ်ခြင်း၊
- (၆) ရဇန၊ ဆိုးခြင်း၊
- (၇) ကပ္ပကရဏ၊ ကပ္ပဗိန္ဒုထိုးခြင်း။

“ပစ္စုဒ္ဓါရ် (၃) ပါး”

- (၁) ဣမံ သံဃာဌိံ ပစ္စုဒ္ဓရာမိ၊
- (၂) ဣမံ ဥတ္တရာသင်္ဂံ ပစ္စုဒ္ဓရာမိ၊
- (၃) ဣမံ အန္တရဝါသကံ ပစ္စုဒ္ဓရာမိ၊

“အဓိဋ္ဌာန် (၃) ပါး”

- (၁) ဣမံ သံဃာဌိံ အဓိဋ္ဌာမိ၊
- (၂) ဣမံ ဥတ္တရာသင်္ဂံ အဓိဋ္ဌာမိ၊
- (၃) ဣမံ အန္တရဝါသကံ အဓိဋ္ဌာမိ၊

“အတ္ထာရ (၁) ပါး”

ဣမာယံ သံဃာဌိယာ ကထိနံ အတ္ထရာမိ၊	} ဝစီဘေဒ နှုတ်မြက်ဟ၍ ခင်းခြင်း၊
ဣမိနာ ဥတ္တရာသင်္ဂေန ကထိနံ အတ္ထရာမိ	
ဣမိနာ အန္တရဝါသကေန ကထိနံ အတ္ထရာမိ	

“မာတိကာ (ဂ) ပါး”

“အဋ္ဌိမာ ဘိက္ခဝေ မာတိကာ ကထိနဿ ဥပ္ပာ
ရာယ၊ ပက္ကမနန္တိကာ၊ နိဋ္ဌာနန္တိကာ၊ သန္တိဋ္ဌာနန္တိကာ၊
နာသနန္တိကာ၊ သဝနန္တိကာ၊ အာသာဝဇ္ဇေဒိကာ၊
သီမာတိကန္တိကာ၊ သုဥပ္ပာရာတိ”

(ကထိနက္ခန္ဓကဋကဏ္ဍ)

“အနက်”

ဘိက္ခဝေ၊ ရဟန်းတို့။ ကထိနဿ၊ ကထိန်၏။ ဥပ္ပာရာယ၊
အခင်းပျက်ခြင်း၏။ မာတိကာ၊ မာတိကာတို့သည်။ ဣမာ အဋ္ဌ၊
ဤရှစ်ပါးတို့တည်း။

- (၁) ပက္ကမနန္တိကာ၊ ဖဲသွားခြင်း အဆုံးရှိသော နုတ်
ခြင်း၎င်း၊
- (၂) နိဋ္ဌာနန္တိကာ၊ သင်္ကန်းပြီးခြင်း အဆုံးရှိသော
နုတ်ခြင်း၎င်း၊
- (၃) သန္တိဋ္ဌာနန္တိကာ၊ စိတ်ကိုဆုံးဖြတ်ခြင်း အဆုံး
ရှိသော နုတ်ခြင်း၎င်း၊
- (၄) နာသနန္တိကာ၊ ကထိန်သင်္ကန်း ပျက်စီးခြင်း
အဆုံးရှိသော နုတ်ခြင်း၎င်း၊
- (၅) သဝနန္တိကာ၊ ကထိန်နုတ်ပြီဟု ကြားခြင်းအဆုံး
ရှိသော နုတ်ခြင်း၎င်း၊
- (၆) အာသာဝဇ္ဇေဒိကာ၊ အာသာပြတ်ခြင်း ရှိသော
နုတ်ခြင်း၎င်း၊

- (၇) သီမာတိက္ကန္တိကာ၊ ကာလအပိုင်းအခြားကို လွန်ခြင်းအဆုံးရှိသော နှုတ်ခြင်း၎င်း၊
- (၈) သဥဗ္ဘာရာ၊ ရဟန်းတို့နှင့်တကွ နှုတ်ခြင်း၎င်း။
ဣတိ ဣမာ အဋ္ဌ၊ ဤရှစ်ပါးတို့တည်း။

“ပလိဗောဓ၂-ပါး”

- (၁) အာဝါသပလိဗောဓ (ကျောင်း၌ ကြောင့်ကြခြင်း)
- (၂) စီဝရပလိဗောဓ (သင်္ကန်း၌ ကြောင့်ကြခြင်း)

“ဥဒ္ဒါရ”

မာတိကာရှစ်ပါးဖြင့် ကထိန်နှုတ်ခြင်း အခင်းပျက်ခြင်း။

“ကထိန်အကျိုး(၅)ပါး”

- (၁) အနာမန္တစာရ
- (၂) အသမာဒါနစာရ၊
- (၃) ဂဏဘောဇန၊
- (၄) ယာဝဒတ္ထစီဝရ၊
- (၅) ယောစတတ္ထ စီဝရပွါဒေါ၊ သော နေသံ ဘဝိဿတိ၊

[၎င်းအကျိုးငါးပါး အကျယ်အဓိပ္ပာယ်ကို မြင်းခြံတရားစာ ကထိန် အနုမောဒနာတရား၌ ရှုပါ။]

အထွေထွေ ရေစက်ချ

(၇၀) စေတီရွှေထီးတင်ဒါန ရေစက်ချ

“ဒါန”

“မယံ ဘန္တေ သုဝဏ္ဏစူတံ စေတိယဿ ဒေမ” (၃)

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ သုဝဏ္ဏစူတံ၊ ရွှေထီးကို။ စေတိယဿ၊ မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ ကိန်းဝပ်ရာ (ဆုတောင်းပြည့်) စေတီတော် မြတ်ကြီးအား။ ဒေမ၊ လှူဒါန်းပါကုန်၏။

(အထ၊ ထိုမှတစ်ပါး။ ဣမာနိ ဒေဟံ၊ ဓမ္မာနိ၊ ဤ (သင်္ကန်း၊ ထီး၊ ဘိနပ်) လှူဖွယ်ပစ္စည်းတို့ကို။ တုမ္မာကံ၊ အရှင်ဘုရားတို့အား။ ဒေမ၊ လှူဒါန်းပါကုန်၏) ။

“ပတ္တနာ”

“ဣဒံ နော ဒါနံ ဝိမုတ္တိဆတ္တပတ္တိယာ ပစ္စယော ဟောတု” (၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံ ဒါနံ၊ ဤရွှေထီးဒါနသည်။ ဝိမုတ္တိဆတ္တပတ္တိယာ၊ အရဟတ္တဖိုလ်တည်း။

ဟူသော ထီးတော်ကို ရခြင်း၏။ ပစ္စယော၊ အထောက်အပံ့၊
ကောင်း အားကြီးသော မှီရာအကြောင်းသည်။ ဟောတု၊ မုချ
မသွေ ဖြစ်ပါစေသား။

‘ပတ္တိဒါန’

“ဣမံ ကုသလဘာဝံ သဗ္ဗသတ္တာနံ သမံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ
ကုသလဘာဝံ၊ ဤဒါနကုသိုလ်၏အဘို့ကို၊ သဗ္ဗသတ္တာနံ၊ မိဘ
ဆရာ၊ ဉာတကာနှင့်ချစ်စွာမိတ်မြတ် ယခုရောက်ရှိသော ပရိသတ်၊
ကြွင်းကျန်သော ပရိသတ်၊ ယမမင်း၊ လူမင်း၊ ကိုယ်စောင့်နတ်၊
ဘုမ္မစိုးနတ်၊ ရုက္ခစိုးနတ်၊ ဓတရဋ္ဌ၊ ဝိရုဋ္ဌဏ၊ ဝိရုပက္ခ၊ ကုဝေရနတ်
မင်းကြီးလေးပါး၊ သိကြားမင်းကို အမှူးထား၍ အလုံးစုံသော
သတ္တဝါတို့အား။ သမံ၊ အညီအမျှ။ ဒေမ၊ ပေးဝေငှပါ
ကုန်၏။

(၇၁) စေတီတည် အနေကဇာတင် ဒါန

ရေစက်ချ

‘ရည်ရွယ်ချက်’

ဘန္တေ၊ အရှင်ဘုရား။ အမှောက်၊ တပည့်တော်တို့၏။ အတ္တ
ဘာဝဂေဟံ၊ အတ္တဘောတည်းဟူသော အိမ်ကို။ တဏှာဝစု
ကီနာ၊ တဏှာလက်သမားသည်။ ဣတံ၊ ဘဝတိုင်းသာ ဆောက်
လုပ်အပ်ပါ၏။ တသ္မိံ တဏှာဝစုကီမိ၊ ထိုတဏှာလက်သမားကို။
အဒိဋ္ဌေ၊ အရဟတ္တမဂ်ခေါ် ဉာဏ်မျက်စိတော်ဖြင့် မတွေ့မြင်

ခဲသည်ရှိသော်။ န နိဝတ္တတိ။ အဆောက်ရပ်လိမ့်မည် မဟုတ်။
တသ္မာ၊ ထို့ကြောင့်။ တံ တဏှာဝစုကိ၊ ထိုတဏှာလက်သ
မားကို။ ဒဠ၊ အရဟတ္တမဂ်ခေါ် ဉာဏ်မျက်စိတော်ဖြင့် တွေ့မြင်
ရခြင်းငှာ။

“စေတီတည်”

မယံ၊ တပည့်တော်တို့သည်။ ဘဂဝတော၊ မြတ်စွာဘုရား၏။
သရီရဓာတုယော၊ သရီရဓာတ်တော်တို့ကို။ အန္တော၊ အတွင်း၌။
ပက္ခိပိတ္တာ၊ ထည့်သွင်း၍။ ဣဋ္ဌကပါသာဏသုဓာလေပေဟိ၊
အဋ္ဌကျောက်အင်္ဂတေ အလိမ်းအကျန်တို့ဖြင့်။ သုဠ၊ ကောင်းစွာ။
ကတွာ၊ ပြု၍။ ထူပံ၊ စေတီပုထိုးကို။ ပတိဋ္ဌာမ၊ တည်ထား
ကြပါကုန်၏။ အဘိဝါဒန ပစ္စုဋ္ဌာန အညွှလိက်မှ သာမိစိကမ္မ
ကရဏဋ္ဌာနံ၊ ရှိခိုးခြင်းအမှု၊ ခရီးဦးကြိုဆိုခြင်းအမှု၊ လက်အုပ်ချီ
ခြင်းအမှု၊ အရိုအသေပြုခြင်းအမှုတို့ကို ပြုရာဋ္ဌာနကို။ ကရောမ၊
ပြုကြပါကုန်၏။

“အနေကဇာတင်”

ဥဒါနဂါထာဟိ၊ အနေကဇာတိ-အစရှိသော ဥဒါန်းဂါထာ
တို့ဖြင့်။ ပူဇေတွာ၊ ရွတ်ဖတ် ပူဇော်၍။ သဗ္ဗညုဗုဒ္ဓေါ ဝိယ၊
သက်တော် ထင်ရှား သဗ္ဗညုဘုရားကဲ့သို့။ ဓာတွာ၊ ပြု၍။
သရဏဋ္ဌာနံ၊ ကိုးကွယ်ရာဋ္ဌာနကို။ ကရောမ၊ ပြုပါကုန်၏။ ပူဇနီ
ယဋ္ဌာနံ၊ ပူဇော်ရာဋ္ဌာနကို။ ကရောမ၊ ပြုပါကုန်၏။

“ဗုဒ္ဓပူဇာ”

အထ၊ ထိုမှတပါး။ ဣမာနိ ဒေယျဓမ္မာနိ၊ တို့ကို။ ဗုဒ္ဓဿ၊
အား။ ဒေမ၊ ကုန်၏။

“ဓမ္မပူဇာ”

ဣမာနိ ဒေယျဓမ္မာနိ၊ တို့ကို။ ဓမ္မဿ၊ အား။ ဒေမ၊ ကုန်၏။

“သံဃပူဇာ”

ဣမာနိဒေယျဓမ္မာနိ၊ တို့ကို။ နိမန္နိတသံဃဿ၊ ပင့်ဖိတ်
အပ်သော သံဃာတော်အား။ ဒေမ၊ ကုန်၏။

“ပတ္တနာ”

“ဣဒံ နော ပုညံ တဏှာဝခုကိနော ဒဿနဿ
ပစ္စယော ဟောတု” (၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံ ပုညံ၊
ဤ ယနေ့ယခု အားထုတ်ပြုစု မြတ်ကောင်းမှုသည်။ တဏှာဝခု
ကိနော၊ အတ္တဘော တည်းဟူသော အိမ်ကို အကြိမ်ကြိမ် ဘဝ
မပြတ် ဆောက်လုပ်တတ်သောတဏှာလက်သမားကို။ ဒဿနဿ၊
အရဟတ္တမဂ်ခေါ် ဉာဏ်မျက်စိ တော်ဖြင့် တွေ့မြင်ရခြင်း၏။
ပစ္စယော၊ အထောက်အပံ့ကောင်းအားကြီးသောမှီရာအကြောင်း
သည်။ ဟောတု၊ မလွဲမသွေ ဖြစ်ပါစေသတည်း။

“ပတ္တိဒါန”

‘ဣမံ ကုသလဘာဂံ သဗ္ဗသတ္တာနံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ
ကုသလဘာဂံ၊ ဤယနေ့ယခု ပြုစုအားထုတ် ပြုလုပ်ပါရ ပုည

ရှမ်းစို့ ကုသိုလ်၏အဘို့ကို။ သဗ္ဗသတ္တာနံ၊ မိဘဆရာ၊ ဉာတဏာ
နှင့် ချစ်စွာမိတ်မြတ် ယခုရောက်ရှိသောပရိသတ်ကို အမှူးထမ်း၍
ကြားသိသမျှ အလုံးစုံသောသတ္တဝါတို့အား။ ဒေမ၊ အညီအမျှ
ပေးဝေငှပါကုန်၏။

* ဒေယျဓမ္မ- သဒ္ဓါသည် လူဖွယ် ပစ္စည်း အားလုံးကို
ဟောသောကြောင့် လူမာနိ ဒေယျဓမ္မာနိတို့၌ လူသောပစ္စည်းကို
ထည့်ဆိုပါ။

(၇၂) ဆင်းတု အနောကဇာတင် ဒါန ရေစက်ချ

“ရည်ရွယ်ချက်”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ အဂ္ဂမဂ္ဂ
ဉာဏံ၊ အရဟတ္တမဂ်ဉာဏ်ကို။ အဝိဒ္ဓန္တောယေဝ၊ မရခြင်း
ကြောင့် သာလျှင်။ အတ္တဘာဝဂေဟဿ၊ အတ္တဘောတည်း
ဟူသော အိမ်ကို။ ကံာရကံ၊ ဆောက်လုပ် တတ်သော။ တဏှာ
ဝစုကံ၊ တဏှာယောကျ်ားလက်သမားကို။ အဒိသ္မာန၊ မတွေ့မြင်
ရမူ၍။ တဏှာဝစုကိနာ၊ တဏှာယောကျ်ား လက်သမားသည်။
အမှောက်၊ တပည့်တော်တို့၏။ အတ္တဘာဝဂေဟံ၊ အတ္တဘောတည်း
ဟူသောအိမ်ကို။ ပုနပုန္နံ၊ ဘဝမပြတ် အဖန်ဖန်အထပ်ထပ်။ ကံတံ၊
ဆောက်လုပ် အပ်ခဲ့ပါပြီ။ တဿ၊ ထို့ကြောင့်။ ဘံ တဏှာ
ဝစုကံ၊ ထိုတဏှာယောကျ်ား လက်သမားကို။ ဒဠု၊ တွေ့မြင်
ရခြင်းငှာ။ အဂ္ဂမဂ္ဂဉာဏံ၊ အရဟတ္တမဂ်ဉာဏ်ကို။ လဒ္ဓု၊ ရခြင်းငှာ။

“အနေကဇာတင်၍ ကိုးကွယ်”

ဗုဒ္ဓပတိရှုပုံ၊ မြတ်စွာဘုရား၏ကိုယ်တော်စား ရုပ်ပွားဆင်းတု
တော်မြတ်ကို။ အနေကဇာတည်းခံ ဥဒါနဂါထာဟံ၊ အနေက
ဇာတိ အစရှိသော ဥဒါန်းဂါထာတို့ဖြင့်။ ပူဇော်ဘွဲ့၊ ရွတ်
ဖတ်ပူဇော်၍။ သဗ္ဗညုဗုဒ္ဓေါ ဝိယ၊ သက်တော်ထင်ရှား သဗ္ဗညု
ဘုရားကဲ့သို့။ ကုတ္တော၊ ပြု၍။ ဒေဝမနုဿာနံ၊ နတ်လူတို့၏။
အဘိဝါဒန ပစ္စုဋ္ဌာန အဥလိကမ္မ သာမိစိကမ္မ ကရုဏ်ဋ္ဌာနံ၊
ရှိခိုးခြင်းအမှု၊ ခရီးဦးကြိုဆိုခြင်းအမှု၊ လက်အုပ်ချီခြင်းအမှု၊
အရိုအသေ ပြုခြင်းအမှုတို့ကို ပြုရာဌာနကို။ ကရောမ၊ ပြုပါ
ကုန်၏။ သရုဏဋ္ဌာနံ၊ ကိုးကွယ်ရာဌာနကို။ ကရောမ၊ ပြုကြ
ပါကုန်၏။ ပူဇနိယဋ္ဌာနံ၊ ပူဇော်ရာဌာနကို။ ကရောမ၊ ပြုကြ
ပါကုန်၏။

“အာမိသပူဇာ”

[အထ၊ တို့မှတစ်ပါး—

ဣမာနိ ဒေယျဓမ္မာနိ၊ တို့ကို။ ဗုဒ္ဓဿ၊ အား။ ဒေမ၊ ကုန်၏။

ဣမာနိ ဒေယျဓမ္မာနိ၊ တို့ကို။ ဓမ္မဿ၊ အား။ ဒေမ၊ ကုန်၏။

ဣမာနိ ဒေယျဓမ္မာနိ၊ တို့ကို။ နိမန္တိတဘိက္ခုနံ၊ ပင့်ဖိတ်ထား
သော ရဟန်းတော်တို့အား။ ဒေမ၊ ကုန်၏။]

“ပတ္ထနာ”

“ဣဒံ နော ပုညံ အဂ္ဂမဂ္ဂဿ လဘနဿ တဏှာ
ဝေဇ်ကိနော ဒဿနဿ ပစ္စယော ဟောတု” (၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံ ပုညံ၊ ဤယနေယခုအားထုတ်ပြုစု ကောင်းမှုကုသိုလ်သည်။ အဂ္ဂမဂ္ဂဿ၊ အရဟတ္တမဂ်ဉာဏ်ကို။ လဘနဿ၊ ရခြင်း၏။ တဏှာဝစုကံနော၊ တဏှာယောကျ်ားလက်သမားကို။ ဒဿနဿ၊ တွေ့မြင်ရခြင်း၏။ ပစ္စယော၊ အထောက်အပံ့ကောင်း အားကြီးသော မှီရာ အကြောင်းသည်။ ဟောတု၊ မလွဲမသွေ ဖြစ်ပ စေသား။

“ပတ္တိဒါန”

‘ဣမံ ကုသလဘာဂံ သဗ္ဗသတ္တာနံ သမံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ ကုသလဘာဂံ၊ ဤယနေယခု အားထုတ်ပြုစုကောင်းမှုကုသိုလ်၏ အဘို့ကို။ သဗ္ဗသတ္တာနံ၊ မိဘဆရာ ဉာဏာနှင့် ချစ်စွာမိတ်မြတ် ယခုရောက်ရှိသော ပရိသတ်၊ ကြွင်းကျန်သော ပရိသတ်၊ ယမမင်း၊ လူမင်း၊ ကိုယ်စောင့်နတ်၊ ဘုမ္မစိုးနတ်၊ ရုက္ခစိုးနတ်၊ ဓတရဋ္ဌ၊ ဝိရုဠက၊ ဝိရုပက္ခ၊ ကုဝေရ နတ်မင်းကြီးလေးပါး၊ သိကြားမင်းကို အမှူးထား၍ ကြားသိသမျှ အလုံးစုံသော သတ္တဝါတို့အား။ သမံ၊ အညီအမျှ။ ဒေမ၊ ပေးဝေငှပါ ကုန်၏။

(၇၃) ဝေတိသိမ် (ဘုရားကျောင်းဆောင်)

ဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ နိဗ္ဗာန သရံ၊ နိဗ္ဗာန်တည်းဟူသော နေအိမ်ကို။ အဝိဒ္ဓန္တောယေဝ၊ မရ

ခြင်းကြောင့်သာလျှင်။ ကိလေသဝသေနေ၊ ကိလေသာမိုး ရွာဖြိုး
သဖြင့်။ ကိလိန္ဒာ၊ စုံစွတ်ကြကုန်သည်။ အမ္မ၊ ဖြစ်ကြပါကုန်၏။
တဿ၊ ထို့ကြောင့်။ တံ နိဗ္ဗာနဿရံ၊ ထိုနိဗ္ဗာန်တည်းဟူသော
အိမ်ကို။ လဒ္ဓု၊ ရခြင်းငှာ။ စေတိယဿရံ၊ စေတီအိမ်ခေါ်
ဘုရားကျောင်းဆောင်တော်ကို။ ကာရာပေတွာ၊ ပြုစေ၍။
စေတိယဿ၊ (ဓာတုစေတီ) (ဥဒ္ဓိဿကစေတီ)တော်မြတ်အား။
ဒေမ၊ လူဒါန်းပါကုန်၏။ ပူဇေမ၊ ပူဇော်ပါကုန်၏။

[အထ၊ ထိုမှတစ်ပါး....

ဣမာနိ ဒေယျဓမ္မာနိ၊ တို့ကို။ ဗုဒ္ဓဿ၊ အား။ ဒေမ၊ ကုန်၏။
ဣမာနိ ဒေယျဓမ္မာနိ၊ တို့ကို။ ဓမ္မဿ၊ အား။ ဒေမ၊ ကုန်၏။
ဣမာနိ ဒေယျဓမ္မာနိ၊ တို့ကို။ နိမန္တိတဘိက္ခုနံ၊ တို့အား။
ဒေမ၊ ကုန်၏။]

“ပတ္တနာ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ
ဒါနေန၊ ဤယခုပြုရ မြတ်ဒါနကြောင့်။ နိဗ္ဗာနဿရံ၊ နိဗ္ဗာန်
တည်းဟူသော နေအိမ်ကို။ လဘေယျာမ၊ ဘဝမကြာ ရ၊ရပါ
လိုကုန်၏။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ
ကုသလဘာဂံ၊ ဤ ယနေ့ ယခု ပြုစုရသော ဒါနံကုသိုလ်၏
အဘို့ကို။ သဗ္ဗသတ္တာနံ၊ မိဘဆရာ ဉာတကာနှင့် ချစ်စွာမိတ်မြတ်
ယခု ရောက်ရှိသော ပရိသတ်ကို အမှူးထား၍ ကြားသိသမျှ

အလုံးစုံသော သတ္တဝါတို့အား။ ဒေမ၊ အညီအမျှ ပေးဝေငှ ပါကုန်၏။

(၇၄) ဂန္ဓကုဋီ (ဘုရားကျောင်းတော်)

ဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဗုဒ္ဓံ၊ သက်တော်ထင်ရှား သဗ္ဗညုဘုရားကို။ ဥဒ္ဓိဿ၊ ရည်စူး၍။ ဇိနဿ၊ မြတ်စွာဘုရား၏။ ဝါသဘူတံ၊ နေရာဖြစ်၍ဖြစ်သော။ ဘဝနံ၊ ကျောင်းတော်ကို။ ကာရာပိတံ၊ ဆောက်လုပ်စေအပ် ပါပြီ။ တံ ဝိဟာရံ၊ ထိုကျောင်းတော်ကို။ စေတိယဿ၊ (ဓာတုစေတီ) (ဥဒ္ဓိဿက စေတီ) တော်မြတ်အား။ ဒေမ၊ လှူဒါန်းပါကုန်၏။

[အထ၊ ထိုမှတစ်ပါး။ ဣမာနိ ဒေယျဓမ္မာနိ၊ ဤ (သင်္ကန်း၊ ထီး၊ ဘိနပ်) လှူဖွယ်ပစ္စည်းတို့ကို။ တုမ္မာကံ၊ အရှင်ဘုရားတို့အား။ ဒေမ၊ လှူဒါန်းပါကုန်၏။]

“ပတ္တနာ”

“ဣဒံ နော ဒါနံ နိဗ္ဗာနဿ ပစ္စယော ဟောတု”(၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံ ဒါနံ၊ ဤဂန္ဓကုဋီအလှူသည်။ နိဗ္ဗာနဿ၊ ရုပ်နာမ်ချုပ်ငြိမ်း ဝဋ်ဇာတိ သိမ်း၍ အေးငြိမ်းရာမှန် နိဗ္ဗာန်၏။ ပစ္စယော၊ ရဘို့ရောက်ရန် အထောက်အပံ့ကောင်း အကြောင်းသည်။ ဟောတု၊ မုချမသွေ ဖြစ်ပါစေသတည်း။

“ပတ္တိဒါန”

‘ဣမံ ကုသလဘာဝံ သဗ္ဗသတ္တာနံ သမံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ ကုသလဘာဝံ၊ ဤဂန္ဓကုဋိအလှူကုသိုလ်၏ အဘို့ကို။ သဗ္ဗသတ္တာနံ၊ မိဘဆရာ၊ ဉာဏကနှင့် ချစ်စွာမိတ်မြတ် ယခုရောက်ရှိသော ပရိသတ်၊ ကြွင်းကျန်သော ပရိသတ်၊ ယမမင်း၊ လူမင်း၊ ကိုယ်စောင့်နတ်၊ ဤမြို့ဤရွာ၌စိုးအုပ်၍နေသော ဘုမ္မစိုးနတ်၊ ရုက္ခစိုးနတ်၊ ဓတရဋ္ဌ၊ ဝိရုဋ္ဌက၊ ဝိရုပက္ခ၊ ကုဝေရ၊ နတ်မင်းကြီး လေးပါး၊ သိကြားမင်းကို အမှူးထား၍ ကြားသိသမျှသော အလုံးစုံသော သတ္တဝါအပေါင်းတို့အား။ သမံ၊ အညီအမျှ။ ဒေမ၊ ပေးဝေငှပါကုန်၏။

“ဇိနဿ ဝါသဘူတံ ဘဝနံ ဂန္ဓကုဋိ နာမ”

ဘုရား သီတင်းသုံးတော်မူရာ ကျောင်းတော်သည် ဂန္ဓကုဋိ မည်၏။

(၇၅) ဘုရားတန်ဆောင်းဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ပုညတ္တိကေန၊ ကောင်းမှုကို အလိုရှိသဖြင့်။ သုခတ္တိကေန၊ ချမ်းသာအမျိုးမျိုးကို အလိုရှိသဖြင့်။ နိဗ္ဗာနတ္တိကေန၊ နိဗ္ဗာန်ကို အလိုရှိသဖြင့်။ မာဠု၊ တန်ဆောင်းကို။ ကာရာပိတံ၊ ဆောက်လုပ် စေအပ်ပါ၏။ တံ မာဠု၊ ထို တန်ဆောင်းကို။ ဗုဒ္ဓဿ၊ မြတ်စွာ

ဘုရားအား။ ဒေမ၊ လှူဒါန်းပါကုန်၏။ ပူဇော်မ၊ ပူဇော်ပါကုန်၏။

[အထ၊ ထိုမှတစ်ပါး။ ဣမာနိ ဒေယျဓမ္မာနိ၊ ဤ (၁၀၀-တရာသော) လှူဖွယ်ဝတ္ထုတို့ကို။ ဓမ္မဿ၊ တရားရတနာအား။ ဒေမ၊ လှူဒါန်းပါကုန်၏။ ဣမာနိ ဒေယျဓမ္မာနိ၊ ဤ(သင်္ကန်း၊ ထီး၊ ဘိနပ်)လှူဖွယ်ပစ္စည်းတို့ကို။ တုဗ္ဗာကံ၊ အရှင်ဘုရားတို့အား။ ဒေမ၊ လှူဒါန်းပါကုန်၏။]

“ပတ္တနာ”

“ဣဒံ နော ဒါနံ နိဗ္ဗာနဿ ပစ္စယော ဟောတု”(၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံ ဒါနံ၊ ဤ ဘုရားတန်ဆောင်း အလှူသည်။ နိဗ္ဗာနဿ၊ ဒုက္ခခပ်သိမ်း ငြိမ်းရာအမှန် နိဗ္ဗာန်၏။ ပစ္စယော၊ အထောက်အပံ့သည်။ ဟောတု၊ မုချမသွေ ဖြစ်ပါစေသား။

“ပတ္တိဒါန”

“ဣဓံ ကုသလဘာဂံ သဗ္ဗသတ္တာနံ သမံ ဒေမ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣဓံ ကုသလဘာဂံ၊ ဤ တန်ဆောင်း အလှူကုသိုလ်၏ အဘို့ကို။ သဗ္ဗသတ္တာနံ၊ မိဘဆရာ ဆွေဉာဏ်မြတ် ယခု ရောက်ရှိသော ပရိသတ်၊ ယမမင်း၊ လူမင်း၊ ဘုမ္မစိုးနတ်၊ ရုက္ခစိုးနတ်၊ ဓတရဋ္ဌ၊ ခိရုဠက၊ ဝိရူပက္ခ၊ ကုဝေရနတ်မင်းကြီးလေးပါး၊ သိကြားမင်းကို အမှူးထား၍ အလုံးစုံသော သတ္တဝါတို့အား။ သမံ၊ အညီအမျှ။ ဒေမ၊ ပေးဝေငှပါကုန်၏။

(၇၆) သံဃဒါနဆွမ်း ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဘတ္တဒါနဿ၊ ဆွမ်းအလှူ၏။ ပဉ္စ၊ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း၊ ပညာကြီးခြင်းအားဖြင့် ငါးပါးကုန်သော။ လောကံယ ဝိပါကေ စ၊ လောက၌ ဖြစ်သော အကျိုးတို့ကို၎င်း။ ဧကံ၊ တပါးသော။ လောကုတ္တရာနိသံသဉ္စ၊ လောကမှ လွန်မြောက်သော အကျိုးကို၎င်း။ ပတ္ထေတွာ၊ လိုလားတောင့်တ၍။ သံဃံ၊ သံဃာတော်ကို။ နိမန္တေတွာ၊ ပင့်ဘိတ်၍။ ပဏီတရသေဟံ၊ မှန်မြတ်သော အရသာရှိကုန်သော။ ဘတ္ထေဟံ၊ ဆွမ်းတို့ဖြင့်။ ပရိဝိသာမ၊ လှုပ်ကျွေးပါကုန်၏။

“ပတ္တနာ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ ဒါနေန၊ ဤ သံဃဒါန ဆွမ်းအလှူကြောင့်။ ဘဝေဘဝေ၊ ဖြစ်တိုင်း ဖြစ်တိုင်းသော လူ့ဘဝ နတ်ဘဝ၌။ အာယု စ၊ အသက်ရှည်ရခြင်းသည်၎င်း။ ဝဏ္ဏဉ္စ၊ အဆင်းလှရခြင်းသည်၎င်း။ သုခဉ္စ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာရခြင်းသည်၎င်း။ ဗလဉ္စ၊ ခွန်အားဗလ ကြီးမားရခြင်းသည်၎င်း။ ပဋိဘာနဉ္စ၊ ပညာကြီးရခြင်းသည်၎င်း။ ဘဝါမ၊ ဖြစ်ရပါလို့ကုန်၏။ အန္တိမေ၊ အဆုံးစွန်သော ကိုယ်၏အဖြစ်၌။ အမတရသံ၊ အမြှိုက်အရသာကို။ လဘိတွာ၊ ရ၍။ ပရိဘူဉ္စာမ၊ သုံးဆောင်ရပါလို့ကုန်၏။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ၊ ကုသလဘာဂံ၊ ဤသံဃဒါနဆွမ်း အလှူကုသိုလ်၏အဘို့ကို။ ဧတ္ထ၊ ဤအရပ်သို့။ အာဂတာနံ၊ စုဝေး လာရောက် ကြကုန်သော။ သပ္ပုရိသာနဉ္စ၊ သူတော်ကောင်းတို့အား၎င်း၊ အမှာကံ၊ တပည့်တော်တို့၏။ ကာယေဝါ၊ ကိုယ်၌၎င်း။ ဃံရေဝါ၊ အိမ်၌၎င်း။ အာရာမေဝါ၊ အရာမ်၌၎င်း။ ပဒေသေဝါ၊ ရပ်ကွက်၌၎င်း။ ဂါမေဝါ၊ ရွာ၌၎င်း။ နဂရေဝါ၊ မြို့၌၎င်း။ နိစ္စံ၊ အမြဲ။ အာရက္ခန္တိာနံ၊ စောင့်ရှောက်၍ နေကြကုန်သော။ ဒေဝတာနဉ္စ၊ နတ်မြတ်နတ်ကောင်း နတ်အပေါင်းတို့အား၎င်း။ ယမရညောစ၊ ယမမင်းအား၎င်း။ စတုမဟာရာဇာနဉ္စ၊ စတုရဋ္ဌ၊ ဝိရုဋ္ဌက၊ ဝိရုပိက္ခ၊ ကုဝေရ နတ်မင်းကြီး လေးဦးတို့အား၎င်း။ ဒေဝရညောစ၊ သိကြားမင်းအား၎င်း။ သမံ၊ အညီအမျှ။ ဒေမ၊ ပေးဝေငှပါကုန်၏။

(၇၇) သံဃဒါနဆွမ်း ရေစက်ချ

“ဒါန”

“ဣမံ ဘတ္တံ သံဃဿ ဒေမ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်သည်။ ဣမံ ဘတ္တံ၊ ဤဆွမ်းကို။ သံဃဿ၊ သံဃာတော်အား။ ဒေမ၊ လှူဒါန်းပါကုန်၏။

“ပတ္တနဒါန”

‘ဣဒံ နော ဒါနံ အာသဝက္ခယာဝဟံ ဟောတု’ (၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံ ဒါနံ၊ ဤသံဃဒါန ဆွမ်းအလှူသည်။ အာသဝက္ခယံ၊ ကာမာသဝ, အဝါသဝ, ဒိဋ္ဌာသဝ, အဝိဇ္ဇာသဝ တည်းဟူသော အာသဝေါလေးတန် ကုန်ရာမှန်သည့် အရဟတ္တဖိုလ် နိဗ္ဗာန်ကို။ အာဝဟံ၊ ရောက်အောင် ဆက်ဆက် ရွက်ဆောင် နိုင်သည်။ ဟောတု၊ မုချမသွေ ဖြစ်ပါစေသား။

“ပတ္တိဒါန”

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ ပုညဘာဂံ၊ ဤသံဃဒါန ဆွမ်းအလှူကုသိုလ်၏ အဘို့ကို။ သဗ္ဗသတ္တာနံ၊ မိဘဆရာ ဉာတကာနှင့် ချစ်စွာမိတ်မြတ် ယခု ရောက်ရှိသော ပရိသတ်, ယမမင်း, ဘုမ္မစိုးနတ်, ရုက္ခစိုးနတ်, အာကာသစိုးနတ်တို့ကို အမှူးထား၍ အလုံးစုံသော သတ္တဝါအပေါင်းတို့အား။ ဒေမ၊ အညီအမျှ ပေးဝေငှပါကုန်၏။

“ဒါန”

တယောက်တည်း ဖြစ်လျှင်-

“ဣမံ ဘတ္တံ သံဃဿ ဒဿိ”

“ပတ္တနာ”

“ဣဒံ မေ ဒါနံ အာသဝက္ခယာဝဟံ ဟောတု” (၃)
(အင်ဋ္ဌ)

“ပတ္တိဒါန”

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒဿိ’

ဟု ကေတုပြင်ချလေ။

(၇၈) စာရေးတံဆွမ်း ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ သံဃတော၊ သံဃာမ္ဗ။ သလာကာယ၊ စာရေးတံမဲဖြင့်။ နိမန္တိတံ၊ ပင့်ဖိတ်အပ်သော။ (ဘိက္ခု) ရဟန်းကို။ (ဘိက္ခု) ရဟန်းတို့ကို။ သာမဏေရုံ၊ ရှင်သာမဏေကို။ သာမဏေဓရ၊ ရှင်သာမဏေတို့ကို။ (သမဏသမဏုဒ္ဓေသေ) ရဟန်း၊ သာမဏေတို့ကို။ အဂ္ဂရသေဟိ၊ မွန်မြတ်သော အရသာ ရှိကုန်သော။ ဘတ္တေဟိ၊ ဆွမ်းတို့ဖြင့်။ ပရိဝိသာမ၊ လှုပ်ကျွေးပါကုန်၏။

“ပတ္တနာ”

“ဣဒံ နော ဒါနံ ဝိမုတ္တိရဿာ ပစ္စယော ဟောတု” (၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံဒါနံ၊ ဤစာရေးတံဆွမ်း အလှူသည်။ ဝိမုတ္တိရဿာ၊ အရဟတ္တဖိုလ်တည်းဟူသော အရသာ၏။ ပစ္စယော၊ အထောက်အပံ့သည်။ ဟောတု၊ ဖြစ်ပါစေသား။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ အမေဟိ၊ တပည့်တော်တို့သည်။ ရသဒါနဝသေန၊ အရသာကို ပေးလှူသည်၏ အစွမ်းဖြင့်။ ပုညံ၊ ပုဗ္ဗစေတနာ၊ မုဉ္ဇစေတနာ၊ အပရစေတနာ ကုသိုလ်ကို။ လဒ္ဓံ၊ ရအပ်ပါပြီ။ မယံ၊ တပည့်တော်တို့သည်။ တဿ ပုညဿ၊ ထိုအရသာ ဒါန ကုသိုလ် စေတနာ၏။ ဘာဂံ၊ အဘို့ကို။ သဗ္ဗသတ္တာနံ၊ မိဘဆရာ၊ ဉာတကာနှင့် ချစ်စွာမိတ်မြတ် ယခုရောက်

ရှိသော ပရိသတ်၊ ကြွင်းကျန်သောပရိသတ်၊ ယမမင်း၊ လူမင်း၊ ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ မြို့စောင့်နတ်၊ ရွာစောင့်နတ်၊ တောစောင့်နတ်၊ တောင်စောင့်နတ်၊ သာသနာတော်စောင့်နတ်တို့ကို အမှူးထား၍ လုံးစုံများစွာ သတ္တဝါ အပေါင်းတို့အား။ သမံ၊ အညီအမျှ။ ဒေမ၊ ပေးဝေငှပေးကုန်၏။

(၇၉) စာရေးတံဆွမ်း ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ သမသဒ္ဓါ၊ တူမျှသော သဒ္ဓါတရား ရှိကြပါကုန်သည်။ သမသီလာ၊ တူမျှသော သီလ ရှိကြပါကုန်သည်။ သမပညာ၊ တူမျှသော ပညာ ရှိကြပါကုန်သည်။ ဟုတု၊ ဖြစ်၍။ ကေတော၊ တပေါင်းတည်း။ ကတု၊ ပြု၍။ သံဃံ၊ သံဃာတော်ကို။ နိမန္တေတု၊ ပင့်ဖိတ်၍။ သလာကဘတ္တံ၊ စာရေးတံ မဲချ၍ လှူဒါန်းရသော ဆွမ်းကို။ ဒေမ၊ လှူဒါန်းကြပါကုန်၏။

“ပတ္တနာ”

“ဣဒံ နော ဒါနံ အမတရဿ ပစ္စယော ဟောတု”(၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံဒါနံ၊ ဤစာရေးတံ ဆွမ်းအလှူသည်။ အမတရဿ၊ အမြှိုက်အရသာ၏။ ပစ္စယော၊ အထောက်အပံ့ကောင်း အားကြီးသော မှီရာအကြောင်းသည်။ ဟောတု၊ မလွဲမသွေ ဖြစ်ပါစေသည်။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ အမေဟိ၊ တပည့်တော်တို့သည်။ သလကဘတ္တဒါနဝသေန၊ စာရေးတံ ဆွမ်းအလှူ၏အစွမ်းဖြင့်။ တိဿော စေတနာ၊ ပုဗ္ဗစေတနာ၊ မုဉ္ဇူစေတနာ၊ အပရစေတနာ အားဖြင့် သုံးပါးသော စေတနာတို့ကို။ လဒ္ဓါ၊ ရအပ်ပါကုန်ပြီ။ မယံ၊ တပည့်တော်တို့သည်။ တဿာ စေတနာယ၊ ထိုကုသိုလ် စေတနာ၏။ ဘာဂံ၊ အဘို့ကို။ မာတာပိတူနဉ္စ၊ မိခင် ဖခင် ကျေးဇူးရှင်တို့အား၎င်း။ အာစရိယာနဉ္စ၊ ဆရာသခင် အရှင် မြတ်တို့အား၎င်း။ ဉာတိမိတ္တာနဉ္စ၊ ဆွေမျိုးအပေါင်း မိတ်ဆွေ ကောင်းတို့အား၎င်း။ ယမရညောစ၊ ငရဲသေဌ်နင်း ယမမင်း အား၎င်း။ ဘုမ္မဒေဝတာနဉ္စ၊ ဤမြို့ဤရွာ၌ စိုးအုပ်၍နေသော ဘုမ္မစိုးနတ်တို့အား၎င်း။ စတုမဟာရာဇာနဉ္စ၊ ဓကရဌ၊ ဝိရုဠက၊ ဝိရူပက္ခ၊ ကုဝေရ၊ နတ်မင်းကြီး လေးဦးတို့အား၎င်း။ ဒေဝ ရညောစ၊ သိကြားမင်းအား၎င်း။ သမံ၊ အညီအမျှ။ ဒေမ၊ ပေးဝေငှပါကုန်၏။

(၈၀) မုန့်ဆွမ်းဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဝိမုတ္တိ ရသံ၊ အရဟတ္တဖိုလ် အရသာကို။ ပဒတ္ထတု၊ လိုလားတောင့် တ၍။ ဘိက္ခုနံ၊ ဘုရားသားကျော် ရဟန်းတော်တို့အား။ အဂ္ဂရသေဟိ၊ မုန့်မြတ်သောအရသာရှိကုန်သော။ ပူပဘတ္တေဟိ၊ မုန့်ဆွမ်းတို့ဖြင့်။ ပရိဝိသာမ၊ ဆက်ကပ် လုပ်ကျွေးပါကုန်၏။

“ပတ္တနာ”

“မယံ ဘန္တေ ဣမိနာ ဒါနေန အနာဂတေ
ဝိမုတ္တိရသံ လဘိတော ပရိဘုဉ္ဇာမ” (၃)

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ
ဒါနေန၊ ဤယခုလှူရ မုန့်ဆွမ်းဒါနကြောင့်။ အနာဂတေ၊
နောင်သောအခါ၌။ ဝိမုတ္တိရသံ၊ အရဟတ္တဖိုလ် အရသာကို။
လဘိတော၊ ရ၍။ ပရိဘုဉ္ဇာမ၊ သုံးဆောင်ရပါလိုကုန်၏။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ အမေဟိ၊ တပည့်တော်တို့သည်။
ပူပဏတ္တဒါနဝသေန၊ မွန်မြတ်သော မုန့်ဆွမ်းကို လှူဒါန်းရ
ခြင်း၏အစွမ်းဖြင့်။ တိဿော စေတနာ၊ ပုဗ္ဗ၊ မုဉ္ဇေ၊ အပရဏား
ဖြင့် သုံးပါးသော ကုသိုလ်စေတနာတို့ကို။ လဒ္ဓါ၊ ရအပ်ပါ
ကုန်ပြီ။ မယံ၊ တပည့်တော်တို့သည်။ တဿာ ကုသလစေတနာ
ယ၊ ထိုကုသိုလ်စေတနာ၏။ ပတ္တိံ၊ အဘို့ကို။ သဗ္ဗသတ္တာနံ၊
မိဘဆရာ ဉာတကာနှင့် ချစ်စွာမိတ်ဆွေ ရှစ်ထွေပိုင်သ ယမရာဇာ
မနုဿာရက္ခ၊ ဘုမ္မဒေဝ၊ ရုက္ခဒေဝ၊ အာကာသနတ် အထူးမှတ်၍
ဖြစ်ရပ်များစွာ အလုံးစုံသော သတ္တဝါတို့အား။ သမံ၊ အညီ
အမျှ။ ဒေမ၊ ပေးဝေငှပါကုန်၏။

(၈၁) ယာဂုဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ သုခါနိ၊
လှူချမ်းသာ၊ နတ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာတို့ကို။ ပတ္တေတော၊

လိုလား တောင့်တ၍၊ ဘိက္ခုနံ၊ ဘုရားသားကျော် ရဟန်း တော်တို့အား-

• [ယာဂုဘတ္တေန၊ ယာဂုဆွမ်းဖြင့်။ ပရိဝိသာမ၊ လှုပ် ကျွေးပါကုန်၏]

* [ယာဂုဘတ္တာနိ၊ ယာဂုဆွမ်းတို့ကို။ ဒေမ၊ လှူဒါန်းပါ ကုန်၏]။

“ပတ္တနာ”

“မယံ ဘန္တေ ဣမိနာ ယာဂုဒါနေန အနာဂတေ ယာဂုယာ အာနိသံသေ ပရိဘုဉ္ဇိတော နိဗ္ဗာနံ လဘော ယျာမ” (၃)

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ ယာဂုဒါနေန၊ ဤဘုရားသားကျော် ရဟန်းတော် တို့အား ယာဂုဆွမ်းကို လှူဒါန်းရခြင်းကြောင့်။ အနာဂတေ၊ နောင် သောအခါ၌။ ယာဂုယာ၊ ယာဂု၏။ အာနိသံသေ၊ အကျိုးတို့ကို။ ပရိဘုဉ္ဇိတော၊ သုံးဆောင်ရ၍။ နိဗ္ဗာနံ၊ ရုပ်နာမ် ချုပ်ငြိမ်း ဝဋ်ဇာတ်သိမ်း၍ အေးငြိမ်းရာမှန် နိဗ္ဗာန်ကို။ လဘောယျာမ၊ မချွတ်မုချ ရ၊ ရပါလိုကုန်၏။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ အမေဟိ၊ တပည့်တော်တို့သည်။ ယာဂုဒါနဝသေန၊ ဘုရားသားကျော် ရဟန်းတော်တို့အား ယာဂုဆွမ်းကို လှူဒါန်းရခြင်း၏အစွမ်းဖြင့်။ တိဿော စေတနာ၊ ပုဗ္ဗစေတနာ၊ မုဉ္ဇေစေတနာ၊ အပရစေတနာအားဖြင့် သုံးပါး

သော ကုသိုလ်စေတနာတို့ကို။ လဒ္ဓါ၊ ရအပ်ပါကုန်ပြီ။ မယံ၊ တပည့်တော်တို့သည်။ တဿာ ကုသလစေတနာယ၊ ထိုကုသိုလ်စေတနာ၏။ ဘာဂံ၊ အဘို့ကို။ သဗ္ဗသတ္တာနံ၊ မိဘဆရာ၊ ဉာတကာနှင့် ချစ်စွာမိတ်မြတ် ယခုရောက်ရှိသော ပရိသတ်၊ ကြွင်းကျန်သောပရိသတ်၊ ယမမင်း၊ လူမင်း၊ ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ အရံစောင့်နတ်၊ မြို့စောင့်နတ်၊ ရွာစောင့်နတ်၊ သာသနာတော်စောင့်နတ်တို့ကို အမှူးထား၍ အလုံးစုံသော သတ္တဝါအပေါင်းတို့အား။ သမံ၊ အညီအမျှ။ ဒေမ၊ ပေးဝေငှပါကုန်၏။

(၈၂) ဘောဇဉ်ဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော် တို့သည်။ ဘောဇနဿ၊ ဘောဇဉ်၏။ ပဉ္စာနိသံသေစ၊ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း၊ ခွန်အားကြီးခြင်း၊ ပညာကြီးခြင်းဟူသော အကျိုးငါးပါးတို့ကို၎င်း။ အမတရသဉ္စ၊ အမြိုက်အရသာကို၎င်း။ ပတ္တေတွာ၊ လိုလားတောင့်တ၍။ ဘိက္ခုနံ၊ ဘုရားသားကျော်၌ ရဟန်းတော်တို့အား။

* [နာနဂ္ဂရသဘောဇနာနိ၊ အထူးထူးအပြားပြားမြတ်သော အရသာရှိသော ဘောဇဉ်တို့ကို။ ဒေမ၊ လှူဒါန်းပါကုန်၏]။

* [အဂ္ဂရသေဟိ၊ မှန်မြတ်သော အရသာ ရှိကုန်သော။ ဘောဇနေဟိ၊ ဘောဇဉ်တို့ဖြင့်။ ပရိဝိသာမ၊ ဆက်ကပ်လုပ်ကျွေးပါကုန်၏]။

“ပတ္တနာ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ ဘောဇနဒါနေန၊ ဤသဒ္ဓါကြည်ဖြူ ဘောဇဉ် အလှူကြောင့်။ အနာဂတေ၊ နောင်သောအခါ၌။ ဘောဇနဿ၊ ဘောဇဉ်၏။ ပဉ္စာနိသံသေစ၊ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ကိုယ်စိတ် နှစ်ဖြာ ချမ်းသာခြင်း၊ ခွန်အားကြီးခြင်း၊ ပညာ ကြီးခြင်းဟူ သော အကျိုးငါးပါးတို့ကို၎င်း။ အမတရသဉ္စ၊ အမြှိုက်အရသာ ကို၎င်း။ လဘိတွာ၊ ရ၍။ ပရိဘုဉ္ဇာမ၊ သုံးဆောင်ရပါလို့ ကုန်၏။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ အမေဟိ၊ တပည့်တော်တို့သည်။ ဘောဇနဒါနဝသေန၊ ဘောဇဉ်အလှူ၏ အစွမ်းဖြင့်။ တိဿေစ စေတနာ၊ ပုဗ္ဗ၊ မူဉ္ဇ၊ အပရအားဖြင့် သုံးပါးသောကုသိုလ်စေတနာ တို့ကို။ လဒ္ဓါ၊ ရအပ်ပါကုန်ပြီ။ မယံ၊ တပည့်တော်တို့သည်။ တဿာ ကုသလ စေတနာယ၊ ထိုကုသိုလ်စေတနာ၏။ ပတ္တိံ၊ အဘို့ကို။ မာတာပိတုနဉ္စ၊ မိခင်ဖခင် ကျေးဇူးရှင်တို့အား၎င်း။ အာစရိယာနဉ္စ၊ ဆရာသခင် အရှင်မြတ်တို့အား၎င်း။ ဉာတိမိတ္တာ နဉ္စ၊ ဆွေမျိုးအပေါင်းမိတ်ဆွေကောင်းတို့အား၎င်း။ ယမရညော စ၊ ယမမင်းအား၎င်း။ ဣဓ၊ ဤအိမ် ဤရပ်ကွက် ဤမြို့ရွာ၌။ အဓိဝတ္တာ၊ စောင့်ရှောက်၍ နေကြကုန်သော။ ဘုမ္မဒေဝါနဉ္စ၊ ဘုမ္မစိုးနတ်တို့အား၎င်း။ စတုမဟာရာဇာနဉ္စ၊ ဓာရဋ္ဌ၊ ဝိရုဠက၊ ဝိရူပက္ခ၊ ကုဝေရနတ်မင်းကြီးလေးဦးတို့အား၎င်း။ ဒေဝရဉ္စ၊ ဓာ၊

သိကြားမင်းအား၎င်း။ သမံ၊ အညီအမျှ။ ဒေမ၊ ပေးဝေငှပါ
ကုန်၏။

(၈၃) ဘုရားကို၊ ဆူဆွမ်းကပ်ဒါန ရေစက်ချ “ဒါန”

ဘန္တေ၊ အရှင်ဘုရား။ အတီတေ၊ လွန်လေပြီးသော။ ဗုဒ္ဓ
ကာလေ၊ သဗ္ဗညုဘုရား ထင်ရှားရှိရာ လက်ထက်တော်အခါ၌။
သာဓု၊ သူတော်ကောင်းတို့သည်။ ဗုဒ္ဓနဝမေ၊ ဘုရားလျှင် ကိုးဆူ
မြောက်ရှိကုန်သော။ အရဟန္တေ၊ ရဟန္တာတို့ကို။ နိမန္တေတွာ၊
ပင့်ဖိတ်၍။ အဂ္ဂရသေဟိ၊ မှန်မြတ်သော အရသာရှိကုန်သော။
ပိဏ္ဍပါတ ခါဒနီယ ဘောဇနီယေဟိ၊ ဆွမ်း ခဲဘွယ် ဘောဇဉ်
တို့ဖြင့်။ အပူဇေသုံ ဝိယ၊ ပူဇော်ကြကုန်သကဲ့သို့။ ဧဝံ တထာ၊
ထိုရှေးသူတော်ကောင်းတို့အတူ၊ မယမ္ပိ၊ တပည့်တော် တို့သည်
လည်း။ ဗုဒ္ဓနဝမေ၊ ဘုရားလျှင် ကိုးဆူမြောက် ရှိကုန်သော။
အရဟန္တေ၊ ရဟန္တာတို့ကို။ ဥဒ္ဓိဿ၊ ရည်စူး၍။ ပတိရူပကေ၊
ရုပ်ပုံသွင်တူ ထုလုပ်ထားကုန်သော။ ဗုဒ္ဓနဝမေ၊ ဘုရားလျှင်
ကိုးဆူမြောက်ရှိကုန်သော။ အရဟန္တေ၊ ရဟန္တာတို့ကို။ နိမန္တေတွာ၊
အိမ်သို့ပင့်၍။ အဂ္ဂရသေဟိ၊ မှန်မြတ်သော အရသာရှိကုန်သော။
ပိဏ္ဍပါတ ခါဒနီယ ဘောဇနီယေဟိ၊ ဆွမ်းခဲဘွယ် ဘောဇဉ်
တို့ဖြင့်။ ပူဇေမ၊ ပူဇော်ပါကုန်၏။

အထ၊ ထိုမှတစ်ပါး။ နိမန္တတာနံ၊ ပင့်ဖိတ် အပ်ကုန်သော။
အာယသုန္တနံ၊ အရှင်ကောင်းတို့အား။ အဂ္ဂရသေဟိ၊ မှန်မြတ်
သော အရသာရှိကုန်သော။

* (ပူပာတတ္တဟိ၊ မုန့်ဆွမ်းတို့ဖြင့်။)

* (ပိဏ္ဍပါတ ခါဒနိယ ဘောဇနိယေဟိ၊ ဆွမ်းခဲဘွယ် ဘောဇဉ်တို့ဖြင့်) ပူဇေမ၊ ပူဇော်ပါကုန်၏။ ပရိဝိသာမ၊ လုပ်ကျွေး ပါကုန်၏။

“ပတ္တနာ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ ဒါနေန၊ ဤ ဘုရားကိုးဆူ ဆွမ်းအလှူ၊ ရဟန်းတော်တို့အား ဘောဇဉ်အလှူကြောင့်။ အနာဂတေ၊ နောင်သောအခါ၌။ ဘောဇနာနိသံသေ စ၊ အသက်ရှည်ခြင်း၊ အဆင်း လှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း၊ ပညာကြီးခြင်း ဟူသော ငါးမျိုးသော ဘောဇဉ် အကျိုးတို့ကို၎င်း။ အမတရသဉ္စ၊ အမြှိုက်အရသာကို၎င်း။ လဘိတုာ၊ ရ၍။ ပရိဘုဉ္ဇာမ၊ သုံး ဆောင်ရပါလိုက်နံ၏။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ အမေဟိ၊ တပည့်တော် တို့သည်။ ဘောဇနဒါနဝသေန၊ ဘုရားကိုးဆူ ဆွမ်းအလှူ၊ ရဟန်းတော်တို့ အား ဘောဇဉ်အလှူ၏အစွမ်းဖြင့်။ တိဿော စေတနာ၊ ပုဗ္ဗ စေတနာ၊ မုဉ္ဇူစေတနာ၊ အပရစေတနာအားဖြင့် သုံးပါးသော ကုသိုလ်စေတနာတို့ကို။ လဒ္ဓါ၊ ရအပ်ပါကုန်ပြီ။ မယံ၊ တပည့် တော်တို့သည်။ တဿာ ကုသလစေတနာယ၊ ထိုကုသိုလ်စေတနာ ၏။ ပတ္တိံ၊ အဘို့ကို။ သဗ္ဗသတ္တာနံ၊ အမိအဖ၊ ဆရာသမား၊ အဘိုးအဘွား၊ ဆွေမျိုးအပေါင်း မိတ်ဆွေကောင်းဟု ယခု ရောက်ရှိသော ပရိသတ်၊ ကြွင်းကျန်သော ပရိသတ်၊ ငရဲသေ၌

နင်း ယမမင်း၊ လူပြည့်ပိုင်နင်း လူတို့မင်း၊ ကိုယ်စောင့်နတ်၊
အိမ်စောင့်နတ်၊ ဝိုင်းစောင့်နတ်၊ ရပ်ကွက်စောင့်နတ်၊ မြို့စောင့်
နတ်၊ ရွာစောင့်နတ်၊ တောစောင့်နတ်၊ တောင်စောင့်နတ်၊
သာသနာတော်စောင့် နတ်တို့ကို အမှူးထား၍ လုံးစုံများစွာ
သတ္တဝါအပေါင်းတို့အား။ သမံ၊ အညီအမျှ။ ဒေမ၊ ပေးဝေငှ
ပါကုန်၏။

* ပိဏ္ဏပါတဉ္စ ပါဒါသိံ၊ ပရမန္ဓံ သုဘောဇနံ၊

ဗုဒ္ဓေန နဝမေတတ္ထ၊ သမဏေ အဋ္ဌ ဘောဇယိံ။

ဟု-ဗုဒ္ဓနဝမ....ဘုရား (၁) ရဟန္တာ (၈)ဆူ၊ ဘုရားလျှင်
ကုံးဆူမြောက် ဆွမ်းကျွေးပုံကို ဥပသေနဝဂ်န္တပုတ္တတ္ထေရအပ
ဒါနိဋ္ဌိ လာသည်။

(၈၄) မင်္ဂလာဆွမ်းဒါန ရေစက်ချ

“ဒါန”

ဘန္တ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ အာဝါဟ
ဝိဝါဟမင်္ဂလံ၊ ထိမ်းမြား လက်ထပ်မင်္ဂလာကို။ ကရိဿာမ၊
မကြာမြင့်မီ အချိန်အတွင်းမှာ ပြုပါကုန်၏။ မင်္ဂလာတ္ထာယ၊
ဘေးရန်ကင်းကွာကိုယ်ကျန်းမာ စိတ်ချမ်းသာ အသက်ရှည်ကာ
လိုရာပြည့်ဝ ဣဉ္ဇမင်္ဂလာ အကျိုးငှာ။ ဘိက္ခု၊ ဘုရားသား
ကျော် ရဟန်းတော်တို့ကို။ နိမန္တေတွာ၊ အိမ်သို့ပင့်ဖိတ်၍။ ပဏီ
တေန၊ မှန်မြတ်သော။ ခါဒနီယေန စ၊ ခဲဘွယ်ဖြင့်၎င်း။
ဘောဇနီယေန စ၊ ဘောဇဉ်ဖြင့်၎င်း။ ပရိဝိဿာမ၊ လုပ်ကျွေး
ပါကုန်၏။

“သီလ”

သရဏဂမနေန၊ သရဏဂုံနှင့်။ သဟ၊ အတူတကွ။ ပဉ္စသီလနိ၊
ငါးပါးသီလတို့ကို။ သမာဒိယာမ၊ ကောင်းစွာ ခံယူဆောက်
တည်ပါကုန်၏။

“ဘာဝနာ”

မဂ်ယံ၊ (၃၈) ဖြာ မဂ်လာတရားတော်ကို။ သက္ကစံ၊ ရှိသေစွာ။
သုဏောမ၊ နာကြားကြပါကုန်၏။

“ပတ္ထနာ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ
ပုညေန၊ ဤယခုပြုရ ဒါန၊ သီလ၊ ဘာဝနာအစု မြတ်ကောင်းမှု
ကြောင့်။ အဗ္ဗာကံ၊ တပည့်တော်တို့၏။ မဂ်လေ၊ ပြုလုပ်မည့်
ထိမ်းမြားလက်ထပ် မဂ်လာ၌။ အနန္တရာယိတော၊ ဘေးအမျိုး
မျိုး ရန်အသွယ်သွယ် အန္တရာယ်မရှိသည်။ ဟောတု၊ ဖြစ်ပါ
စေသား။ သဗ္ဗမဂ်လာနိ၊ အလုံးစုံသော ကောင်းကျိုးချမ်းသာ
ကျက်သရေ မဂ်လာတို့သည်။ ဝစ္ဆန္တု၊ ဖွံ့ဖြိုးဖွံ့ဖြိုး တိုးပွားကြ
ပါစေကုန်။ အနာဂတေ၊ နောင်သောအခါ၌။ လောကုတ္တရ
မဂ်လမ္ပ၊ နိဗ္ဗာန်ချမ်းသာ လောကုတ္တရာ မဂ်လာကိုလည်း။
လဘေယျာမ၊ မချွတ်မုချ ရှေ့ပါလိုကုန်၏။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ
ပုညဘာဂံ၊ ဤယခုပြုရ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်စေတနာ၏
အတို့ကို။ သဗ္ဗသတ္တာနံ၊ မိဘဆရာ ဉာတကာနှင့် ချစ်စွာမိတ်

မြတ်ယခုရောက်ရှိသောပရိသတ်၊ ကြွင်းကျန်သောပရိသတ်၊ ဤမြို့
ဤရွာ၌ စိုးအုပ်၍နေသော ဘုမ္မစိုးနတ်၊ ရုက္ခစိုးနတ်၊ ဓတရဌ၊
ဝိရူဠက၊ ဝိရူပက္ခ၊ ကုဝေရနတ်မင်းကြီး လေးပါး၊ သိကြားမင်းကို
အမှူးထား၍ အလုံးစုံသောသတ္တဝါတို့အား။ သမံ၊ အညီအမျှ။
ဒေမ၊ ပေးဝေငှပါကုန်၏။

(၈၅) ဆွမ်းကြီးလောင်းဒါန ရေစက်ချ

“ဒါန”

“ဣဇာနိ ပိဏ္ဏပါတ ခါဒနီယ ဘောဇနီယာဒိ ဒေယျ
ဓမ္မာနိ ဗုဒ္ဓပုဗ္ဗံ သံဃံ ဥဒ္ဓိဿ ဒေမ” (၃)

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣဇာနိ
ပိဏ္ဏပါတ ခါဒနီယ ဘောဇနီယာဒိ ဒေယျဓမ္မာနိ၊ ဤဆွမ်း
ခဲဘွယ် ဘောဇဉ် အစရှိသော လူဖွယ်ပစ္စည်းတို့ကို။ ဗုဒ္ဓပုဗ္ဗံ၊
ဘုရားအမှူးရှိသော။ သံဃံ၊ အရှင်သာရိပုတြာ၊ အရှင်မဟာ
မောဂ္ဂလ္လာန်၊ အဂ္ဂသာဝကနှစ်ပါး၊ ရှစ်ကျိပ်သော မဟာသာဝက
များကို အစထား၍ ယနေ့တိုင်အောင် ဆရာအဆက်ဆက်
တပည့်အဆက်ဆက်ဖြင့် မပျက်တည်ရှိလာသော အပရိမာဏ
သံဃာတော်ကို။ ဥဒ္ဓိဿ၊ ရည်စူး၍။ ဒေမ၊ လှူဒါန်းပါကုန်၏။

“ပတ္တနာ”

“ဣဒံ နော ဒါနံ ဝိမုတ္တိရဿယ ပစ္စယော ဟောတု” (၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံ ဒါနံ၊
ဤဆွမ်းကြီးလောင်းဒါနသည်။ ဝိမုတ္တိရဿယ၊ အရဟတ္တဖိုလ်

တည်းဟူသော အရသာ၏။ ပစ္စယော၊ အထောက် အပံ့သည်။
ဟောတု၊ ဖြစ်ပါစေသား။

“ပတ္တိဒါနံ”

‘ဣမံ ကုသလဘာဝံ သဗ္ဗသတ္တာနံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ
ကုသလဘာဝံ၊ ဤဆွမ်းကြီးလောင်း ဒါနကုသိုလ်၏ အဘို့ကို။
သဗ္ဗသတ္တာနံ၊ မိဘဆရာညတတာနှင့်ချစ်စွာမိတ်ဆွေရှစ်ထွေပိုင်သ
ယမရာဇာ၊ မနုဿာရက္ခ၊ ဘုမ္မဒေဝ၊ ရုက္ခဒေဝ၊ အာကာသ
နတ်၊ အထူးမှတ်၍ ဖြစ်ရပ်များစွာ အလုံးစုံသော သတ္တဝါတို့
အား။ ဒေမ၊ အညီအမျှ ပေးဝေငှပါကုန်၏။

သာဓု-သာဓု-သာဓု

(၈၆) စာရေးတံဆွမ်းကြီးလောင်းဒါန
ရေစက်ချ

“ဒါနံ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ သမ
သဒ္ဓါ၊ တူမျှသော သဒ္ဓါတရား ရှိကြပါကုန်သည်။ သမသီလာ၊
တူမျှသော သီလရှိကြပါကုန်သည်။ သမပညာ၊ တူညီမျှသော
ပညာရှိကြပါကုန်သည်။ သမစိတ္တာ၊ တူမျှသော စိတ်ရှိကြ
ပါကုန်သည်။ ဟုတု၊ ဖြစ်၍။ ဧကတော၊ တပေါင်းတည်း။
ကတု၊ ပြု၍။ ပဏီတာနိ၊ မှန်မြတ်ကုန်သော။ ပိဏ္ဍပါတ
ခါဒနီယ ဘောဇနီယာဒိ ဒေယျဓမ္မာနိ၊ ဆွမ်းခဲဖွယ် ဘောဇဉ်
အစရှိသော လူဖွယ်ပစ္စည်းတို့ကို။ ဗုဒ္ဓပုဗ္ဗခံ၊ ဘုရားအမှူးရှိသော။

သံသံ၊ အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလ္လာန်၊ ရှစ်ကျိပ်သော
မဟာသာဝကတို့ကို အစထား၍ ယနေ့တိုင်အောင် သာသနာ
တော်တခုလုံးမှ အပရိမာဏ ပရမတ္ထ သံဃာတော်ကို။ ဥဒ္ဓိဿ၊
ရည်စူး၍။ စေတိယဿစ၊ မြတ်စွာဘုရား၏ သရီရဓာတ်တော်
တို့ ကိန်းဝပ်ရာ (၁၂-မုခ်) စေတီတော်မြတ်ကြီးအား၎င်း။
သမဏသဏေုဒ္ဓေသာနဉ္စ၊ မြတ်စွာဘုရား၏ တပည့်သား
ဖြစ်သော သာသနာ့ဝန်ထမ်း ရဟန်း၊ သာမဏေတို့အား၎င်း။
သလာကာယ၊ စာရေးတံမဲဖြင့်။ ဒေမ၊ လူဒါန်းပါကုန်၏။
ပူဇေမ၊ ပူဇော်ပါကုန်၏။

“ပတ္တနာ”

“ဣဒံ နော ဒါနံ မဂ္ဂဿ စ ဖလဿ စ ပစ္စယော
ဟောတု” (၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံ ဒါနံ၊ ဤ
စာရေးတံ ဆွမ်းကြီးလောင်း ဒါနသည်။ မဂ္ဂဿစ၊ မဂ်လေးပါး
၏၎င်း။ ဖလဿစ၊ ဖိုလ်လေးပါး၏၎င်း။ ပစ္စယော၊ အထောက်
အပံ့သည်။ ဟောတု၊ မုချမသွေ ဖြစ်ပါစေသား။

“ပတ္တိဒါန”

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ သမံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ
ပုညဘာဂံ၊ ဤစာရေးတံမဲ ဆွမ်းကြီးလောင်း အလှူကုသိုလ်၏
အဘို့ကို။ သဗ္ဗသတ္တာနံ၊ မိဘဆရာ ခုနစ်ဖြာဆွေမျိုး ကောင်း
ကျိုးပြုတတ် မိတ်ဆွေမြတ်နှင့် ရှစ်ထပ်ပိုင်းသ ယမရာဇာ၊ မနုဿာ
ရက္ခ၊ ဘုမ္မဒေဝ၊ ရုက္ခဒေဝ၊ အာကာသနတ် အထူးမှတ်၍

ဖြစ်ရပ်များစွာ အလုံးစုံသော သတ္တဝါတို့အား။ သမံ၊ အညီ အမျှ။ ဒေမ၊ ပေးဝေငှပါကုန်၏။

(၈၇) ဆွမ်းသပိတ်လုံးဒါန ရေစက်ချ
“ဒါန”

“ဣမာနိ သဘတ္တပတ္တ ဒေယျဓမ္မာနိ ဗုဒ္ဓပ္ပမုခဿ သံဃဿ ဒေမ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမာနိ သဘတ္တပတ္တ ဒေယျဓမ္မာနိ၊ ဤ ဆွမ်းနှင့် တကွသော သပိတ် အပေါ်တင် လှူဖွယ်ပစ္စည်းတို့ကို။ ဗုဒ္ဓပ္ပမုခဿ၊ ဘုရားအမှူးရှိ သော။ သံဃဿ၊ သံဃာတော်အား။ ဒေမ၊ လှူဒါန်းပါ ကုန်၏။

“ပတ္တနာ”

“ဣဒံ နော ဒါနံ အာသဝက္ခယာဝဟံ ဟောတု” (၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံ ဒါနံ၊ ဤဆွမ်းသပိတ်လုံး ဒါနသည်။ အာသဝက္ခယံ၊ ကာမာသဝ၊ ဘဝါသဝ၊ ဒိဋ္ဌာသဝ၊ အဝိဇ္ဇာသဝ တည်းဟူသော အာသဝေါလေးတန် ကုန်ရာမှန်သည့် အရဟတ္တမဂ်၊ အရဟတ္တဖိုလ်၊ နိဗ္ဗာန်ကို။ အာဝဟံ၊ ရောက်အောင်ဆက်ဆက် ရှက်ဆောင်နိုင် သည်။ ဟောတု၊ မလွဲမသွေ ဖြစ်ပါစေသား။

“ပတ္တိဒါန”

‘ဣမံ ကုသလဘာဂံ သဗ္ဗသတ္တာနံ သမံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ ကုသလဘာဂံ၊ ဤ ဆွမ်းသပိတ်လုံး အလှူကုသိုလ်၏ အဘို့ကို။ သဗ္ဗသတ္တာနံ၊ မိဘနှစ်ဖြာ ဆရာဆွေမျိုး ကောင်းကျိုးပြုတတ် မိတ်ဆွေမြတ်နှင့် ရှစ်ထပ်ပိုင်သ ယမရာဇာ၊ တဖြာလူနတ် အထူး မှတ်၍ ဖြစ်ရပ်များစွာ စကြဝဠာအနန္တ ကျင်လည်ကြတောင်း အလုံးစုံသော သတ္တဝါအပေါင်းတို့အား။ သမံ၊ အညီအမျှ။ ဒေမ၊ ပေးဝေငှပါကုန်၏။

(၈၈) စာရေးတံ ဆွမ်းသပိတ်လုံးဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဒါနဿံ၊ စာရေးတံ ဆွမ်းသပိတ်လုံးဒါန၏။ ဝိပါကေစ၊ အကျိုးရင်းတို့ ကို၎င်း။ အာနိသံသေစ၊ အကျိုးဆက်တို့ကို၎င်း။ ပတ္တေတွာ၊ လိုလား တောင့်တ၍။ ဣမာနိ ဒေယျဓမ္မာနိ၊ ဤ(ဆွမ်း၊ ဆွမ်းဟင်း၊ သပိတ်၊ ခဲဖွယ်၊ ဘောဇဉ်၊ သင်္ကန်း၊ ထီး၊ ဘိနပ်) လူဖွယ်ပစ္စည်းတို့ကို။ ဗုဒ္ဓပုဗ္ဗံ၊ ဘုရား အမှူးရှိသော။ သံဃံ၊ သံဃာတော်ကို။ ဥဒ္ဓိဿ၊ ရည်စူး၍။ သလောကာယ၊ စာရေးတံ မဲဖြင့်။ ဒေမ၊ လှူဒါန်းပါကုန်၏။

[လက်သည်းကွင်းအတွင်း၌ သင့်ရာအလှူဝတ္ထုထည့်ဆို့]

“ဘာသာနာ”

ဘန္တေ၊ အရှင်ဘုရား။ ဣမာနိ ဒေယျဓမ္မာနိ၊ ဤ လူဖွယ် ဝတ္ထုတို့သည်။ ပထဝီ၊ မြေရုပ်၎င်း။ အာပေါ၊ ရေရုပ်၎င်း။

တေဇော၊ မီးရုပ်၎င်း။ ဝါယော၊ လေရုပ်၎င်း။ ဝဏ္ဏော၊
အဆင်းရုပ်၎င်း။ ဂန္ဓော၊ အနံ့ရုပ်၎င်း။ ရသော၊ အရသာရုပ်
၎င်း။ ဩဇာ၊ အာဟာရရုပ်၎င်း။ ဣတိ၊ ဤသို့။ အဋ္ဌရူပ
ပုဉ္ဇော၊ ရုပ်ရှစ်ပါး အစုအပုံသည်သာလျှင်။ ရူပက္ခန္ဓော၊
ရူပက္ခန္ဓာမည်သည်သာလျှင်။ ဟောတိ၊ ဖြစ်၏။ ဧတံ ရူပံ၊
ဤ လူဖွယ်ဝတ္ထု ရုပ်ရှစ်ခု ရူပက္ခန္ဓာသည်။ ခယံ၊ ကုန်ခြင်းသို့။
ဂစ္ဆိယတိ၊ ရောက်ပါလတ္တံ့။ ဝယံ၊ ပျက်ခြင်းသို့။ ဂစ္ဆိယတိ၊
ရောက်ပါလတ္တံ့။

“ပတ္တနာ”

ဘန္ဓေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ
ဒါနေန၊ ဤ စာရေးတံ ဆွမ်းသပိတ်လုံး ဒါနကြောင့်။ သံသာ
ရေ၊ သံသရာ၌။ သံသရန္တာ၊ ကျင်လည်ရကုန်သည်ရှိသော်။ စတူ
ဟိ၊ လေးပါးကုန်သော။ အပါယေဟိ၊ အပါယ်တို့မှ။ ဝိပ္ပ
မုတ္တာ၊ ကင်းလွတ်ကုန်သည်ဖြစ်၍။ ဒေဝမနုဿေသု၊ နတ်ထံလူ
ရပ် အမြတ်ဇာတ်တို့၌။ သမ္မာဒိဋ္ဌိကုလေ၊ သမ္မာအယူ စင်ဖြူသော
အမျိုး၌။ နိဗ္ဗတ္တိတော၊ ဖြစ်ရ၍။ ဒါနာဒိပါရမိယော၊ ဒါန
အစရှိသော ဆယ်ပါးသော ပါရမီတို့ကို။ ပူရေတုံ၊ ဖြည့်ကျင့်
ခြင်းငှာ။ သမတ္တာ၊ စွမ်းနိုင်သော ယောကျ်ားကောင်း
ယောကျ်ားမြတ်၊ မိန်းမကောင်း မိန်းမမြတ်တို့သည်။ ဟုတော၊
ဖြစ်၍။ နိဗ္ဗာနံ၊ မီးတဆယ့်တသီး အပြီးတိုင်ငြိမ်းပြီး အေးကြီး
အေးမြသည့် နိဗ္ဗာနဓာတ်သို့။ ပါပုဏေယျာမ၊ မငြိုမငြင်
ဝင်ရောက်ရပါလို့ကုန်၏။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ အမေဟိ၊ တပည့်တော်တို့သည်။ ဒါန
ဝသေန၊ စာရေးတံဆွမ်း သပိတ်လုံးလူဒါန်းခြင်း အစွမ်းဖြင့်။
တိဿော စေတနာ၊ ပုဗ္ဗစေတနာ၊ မုဉ္ဇစေတနာ၊ အပရစေတနာ
အားဖြင့် သုံးပါးသော ကုသိုလ် စေတနာတို့ကို။ လဒ္ဓါ၊ ရအပ်
ပါကုန်ပြီ။ မယံ၊ တပည့်တော်တို့သည်။ တဿာ ကုသလ
စေတနာယ၊ ထိုကုသိုလ်စေတနာ၏။ ပတ္တိံ၊ အဘို့ကို။ မာတာ
ပိတုနဉ္စ၊ မိခင်ဖခင် ကျေးဇူးရှင်တို့အား၎င်း။ အာစရိယာနဉ္စ၊
ဆရာသခင် အရှင်မြတ်တို့အား၎င်း။ ဉာတိမိတ္တာနဉ္စ၊ ဆွေမျိုး
အပေါင်း မိတ်ဆွေကောင်းတို့အား၎င်း။ ယမရညောစ၊ ငရဲ
သေဌ်နှင်း ယမမင်းအား၎င်း။ ဣဓ၊ ဤမြို့၊ ဤရွာ၊ ဤနိဂုံး၌။
အဓိဝတ္ထာ၊ စောင့်ရှောက်၍ နေကြကုန်သော။ ဒေဝတာနဉ္စ၊
နတ်မြတ်နတ်ကောင်း နတ်အပေါင်းတို့အား၎င်း။ စတုမဟာ
ရာဇာနဉ္စ၊ ဓတရဌ၊ ဝိရုဠက၊ ဝိရုပက္ခ၊ ကုဝေရ နတ်မင်းကြီး
လေးဦးတို့အား၎င်း။ သက္ကဿစ၊ သိကြားမင်းအား၎င်း။ သမံ၊
အညီအမျှ။ ဒေမ၊ ပေးဝေငှပါကုန်၏။

(၈၉) ဆွမ်းဆန်စိမ်းဒါန ရေစက်ချ

“ဒါန”

“ဣမာနိ ဒေယျဓမ္မာနိ ဗုဒ္ဓပ္ပမုခဿ သံဃဿ ဒေမ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမာနိ
ဒေယျဓမ္မာနိ၊ ဤ (ဆွမ်းဆန်စိမ်း၊ ဆီ၊ ငါးခြောက်၊ မီးခြစ်၊ ဆပ်
ပျာ၊ ငှက်ပျော) လူဖွယ်ပစ္စည်းတို့ကို။ ဗုဒ္ဓပ္ပမုခဿ၊ ဘုရားအမှုး

ရှိသော။ သံဃဿ၊ သံဃာတော်အား။ ဒေမ၊ လှူဒါန်းပါ
ကုန်၏။

* [လက်သည်းကွင်းအတွင်း၌ သင့်ရာအလှူဝတ္ထု ထည့်ဆိုပါ]

“ပတ္တနာ”

“ဣဒံ နော ဒါနံ မဂ္ဂဿ စ ဖလဿ စ နိဗ္ဗာနဿ စ
ပစ္စယော ဟောတု” (၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံ ဒါနံ၊
ဤဆွမ်းဆန်စိမ်း ဒါနသည်။ မဂ္ဂဿ စ၊ မဂ်လေးပါး၏၎င်း။
ဖလဿ စ၊ ဖိုလ်လေးပါး၏၎င်း။ နိဗ္ဗာနဿ စ၊ နိဗ္ဗာန်၏၎င်း။
ပစ္စယော၊ အထောက်အပံ့သည်။ ဟောတု၊ မလွဲမသွေ ဖြစ်ပါ
စေသား။

“ပတ္တိဒါန”

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ သမံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ
ပုညဘာဂံ၊ ဤဆွမ်းဆန်စိမ်း အလှူကုသိုလ်၏ အဘို့ကို။ သဗ္ဗ
သတ္တာနံ၊ မိဘဆရာ ဉာတကာနှင့် ချစ်စွာမိတ်ဆွေ ရှစ်ထွေပိုင်သ
ယမရာဇာ၊ ကိုယ်မှူစောင့်ကြပ် ကိုယ်စောင့်နိတ်ပြင်၊ လူ့ခွင်
တလွှား မြို့ရွာများ၌ စောင့်ငြားမြဲစွာ သမ္မာဒေဝ မည်ရထင်
ရှား နတ်အများကို ရှေ့သွားလက်ဦး အမှူးထား၍ သုံးပါးဘုံ
တွင် ကျင်လည်ကြတောင်း အလုံးစုံသော သတ္တဝါအပေါင်း
တို့အား။ သမံ၊ အညီအမျှ။ ဒေမ၊ ပေးဝေငှပါကုန်၏။

(၉၀) စာရေးတံဆွမ်းစိမ်းဒါန
ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ သမသဒ္ဓါ၊ တူမျှသော သဒ္ဓါတရား
ရှိကြကုန်သော။ သမသီလာ၊ တူမျှသော သီလရှိကြကုန်သော။
သမပညာ၊ တူမျှသော ပညာရှိကြကုန်သော။ သမစိတ္တာ၊ တူမျှ
သော စိတ်ရှိကြကုန်သော။ မယံ၊ တပည့်တော်တို့သည်။ ဗုဒ္ဓ
သာသနဿ၊ မြတ်စွာဘုရား၏ ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာ
သနာ၊ ပဋိဝေဓ သာသနာ ဟူသော သုံးရပ်သော သာသနာ
တော်၏။ စိရဋ္ဌိတတ္တာယစ၊ မြင့်ရည်များမြှောင် အနှစ်ငါးထောင်
ကြာအောင် တည်ထွန်းပါစေခြင်း အကျိုးငှာ၎င်း။ ဝုဒ္ဓတ္တာယ
စ၊ တနေ့တခြား ကြီးပွားပါစေခြင်း အကျိုးငှာ၎င်း။
ဝိရုဠတ္တာယစ၊ ဝေဝေဆာဆာ ဧည့်ပင်ပါစေခြင်း အကျိုးငှာ
၎င်း။ ဝေပုလ္လတ္တာယစ၊ ကြီးကျယ်များပေါ် ပြန့်ပြောပါစေ
ခြင်း အကျိုးငှာ၎င်း။ ဣမာနိ ဒေယျဓမ္မာနိ၊ ဤ(ဆန်၊ ဆီ၊
ငါးခြောက်၊ ငရုပ်၊ ကြက်သွန်)ဆွမ်းစိမ်းလူဖွယ် ပစ္စည်းတို့ကို။
ဗုဒ္ဓပုဗ္ဗံ၊ ဘုရားအမှူးရှိသော။ သံဃံ၊ သံဃာတော်ကို။ ဥဒ္ဓိဿ၊
ရည်စူး၍။ စေတိယဿစ၊ ဘုရားရှင်၏ သရီရဓာတ်တော်တို့
ကိုနိုးဝပ်ရာ (၁၂-မုခ်) စေတီတော်မြတ်အား၎င်း။ သမဏ
သဏေဒ္ဓေသာနဉ္စ၊ ရဟန်း၊ သာမဏတို့အား၎င်း။ သသာကာ
ယ၊ စာရေးတံမဲဖြင့်။ ဒေမ၊ လှူဒါန်းပါကုန်၏။ ပူဇေမ၊
ပူဇော်ပါကုန်၏။

[လက်သည်းကွင်းအတွင်း၌ သင့်ရာကို ထည့်ဆိုပါ]

“ပတ္တနာ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာဒါနေန၊ ဤ စာရေးတံ ဆွမ်းစိမ်းဒါနကြောင့်။ အနာဂတေ၊ နောင်သောအခါ၌။ ဧကဿ၊ တဆူသော။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ သာသနေ၊ သာသနာတော်၌။ ပါကဋ္ဌာ၊ ထင်ရှားကုန်သော။ ထေရထေရိယော၊ ရဟန္တာယောကျ်ား၊ ရဟန္တာမိန်းမတို့သည်။ ဘဝေယျာမ၊ ဖြစ်ရပါလို့ကုန်၏။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ အဓမ္မဟိ၊ တပည့်တော်တို့သည်။ ဒါနဝသေန၊ စာရေးတံ ဆွမ်းစိမ်းဒါန၏အစွမ်းဖြင့်။ တိဿောစေတနာ၊ ပုဗ္ဗစေတနာ၊ မုဉ္ဇူစေတနာ၊ အပရစေတနာအားဖြင့် သုံးပါးသော ကုသိုလ်စေတနာတို့ကို။ လဒ္ဓါ၊ ရအပ်ပါကုန်ပြီ။ မယံ၊ တပည့်တော်တို့သည်။ တဿာ ကုသလစေတနာယ၊ ထိုကုသိုလ်စေတနာ၏။ ပတ္တိံ၊ အဘို့ကို။ သဗ္ဗသတ္တာနံ၊ မိဘဆရာ ခုနစ်ဖြာဆွေမျိုး ကောင်းကျိုးပြုတတ် မိတ်ဆွေမြတ်နှင့် ရှစ်ထပ်ပိုင်သ ယမရာဇာ၊ မနုဿာရက္ခ၊ ဘုမ္မဒေဝ၊ ရုက္ခဒေဝ၊ အာကာသနတ်၊ အထူးမှတ်၍ ဖြစ်ရပ်များစွာ အလုံးစုံသော သတ္တဝါတို့အား။ သမံ၊ အညီအမျှ။ ဒေမ၊ ပေးဝေငှပါကုန်၏။

(၉၁) သင်္ကန်းဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ စိဝရဒါနဿ၊ သင်္ကန်းအလှူ၏။ ဖလာနိ၊ လောကုတ်လောကီ နှစ်လီသော အကျိုးတို့ကို။ ပတ္တေတွာ၊ လိုလား တောင့်တ၍-

- (ဣမံ အန္တရဝါသကံ၊ ဤသင်းပိုင်ကို)
 - * (ဣမံ ဥတ္တရာသင်္ဂံ၊ ဤကေသီကို)
 - * (ဣမံ သံဃာဌိံ၊ ဤဒုက္ခန္တံ ၂-ထပ် သင်္ကန်းကြီးကို)
 - * (ဣမံ သန္တရုတ္တရာ၊ ဤသင်္ကန်းဒိဇံ (သင်းပိုင်ကေသီကို)
 - * (ဣမံ တိစိဝရာ၊ ဤတိစိဝရိက် (သင်းပိုင် ကေသီ ဒုက္ခန္တံ သုံးထည်) ကို)
 - * (ဣမေ အန္တရဝါသကေ၊ ဤသင်းပိုင်တို့ကို)
 - * (ဣမေ ဥတ္တရာသင်္ဂေ၊ ဤကိုယ်ဝတ်ကေသီတို့ကို)
 - * (ဣမာ သံဃာဌိယော၊ ဤဒုက္ခန္တံ ၂-ထပ်သင်္ကန်းကြီးတို့ကို)
 - * (ဣမာနိ သန္တရုတ္တရာနိ၊ ဤသင်္ကန်း ဒိဇံတို့ကို)
 - * (ဣမာနိ တိစိဝရာနိ၊ ဤတိစိဝရိက်တို့ကို)
 - * (ဣမာနိ စိဝရာနိ၊ ဤသင်္ကန်းတို့ကို)
 - ၁ (အာယသ္မတော၊ အရှင်ဘုရားအား)
(အာယသ္မန္တာနံ၊ အရှင်ဘုရားတို့အား)
 - ၂ (သုတ္တန္တိကဂဏဿ၊ သုတ္တန်ဆောင် ဂိုဏ်းအား)
(အာဘိဓမ္မိကဂဏဿ၊ အဘိဓမ္မာဆောင်ဂိုဏ်းအား)
 - ၃ (သံဃဿ၊ သံဃာတော်အား)
- ဒေမ၊ လူဒါန်းပါကုန်၏။

“ပတ္တနာ”

ဘန္တေ၊ အရှင်ဘုရား။ ဣဒံ စိဝရဒါနံ၊ ဤသင်္ကန်းအလှသည်။
ဝဏ္ဏဒါနဉ္စ၊ အဆင်း၊ ရူပါရုံအလှသည်လည်း။ ဟောတိ၊ ဖြစ်ပါ၏။

သဒ္ဒါဒါနဉ္စ၊ အသံ၊ သဒ္ဒါရုံအလှူသည်လည်း။ ဟောတိ၊ ဖြစ်ပါ၏။
 ဂန္ဓဒါနဉ္စ၊ အနံ၊ ဂန္ဓာရုံအလှူသည်လည်း။ ဟောတိ၊ ဖြစ်ပါ၏။
 ရသဒါနဉ္စ၊ အရသာ၊ ရသာရုံ အလှူသည်လည်း။ ဟောတိ၊
 ဖြစ်ပါ၏။ ဖောဠဗ္ဗဒါနဉ္စ၊ အတွေ့၊ ဖောဠဗ္ဗာရုံ အလှူသည်လည်း။
 ဟောတိ၊ ဖြစ်ပါ၏။ ဓမ္မဒါနဉ္စ၊ သဘော၊ ဓမ္မာရုံအလှူသည်လည်း။
 ဟောတိ၊ ဖြစ်ပါ၏။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ စိဝရ
 ဒါနနု၊ ဤအာရုံခြောက်ဆူ သင်္ကန်းအလှူကြောင့်။ ဘဝါဘိ
 နိဗ္ဗတ္တိယံ၊ နိဗ္ဗာန်မရသေးသမျှ ဝဋ်ဘဝ၌ ဖြစ်ရသည်။ သတိ၊
 ဖြစ်လွတ်သော်။ စတူဟိ၊ လေးပါးကုန်သော။ အပါဒယဟိ၊
 အပါယ်တို့မှ။ ဝိပုမုခတ္တာ၊ ကင်းလွတ်သည်ဖြစ်၍။ ဒေဝမနုဿ
 သုယေဝ၊ နတ်ထံလူ့ရပ် အမြတ်ဇာတ်တို့၌သာလျှင်။ သမ္မာ
 ဒိဋ္ဌိက္ကုလေ၊ သမ္မာအယူ စင်ဖြူသော အမျိုး၌။ နိဗ္ဗတ္တိတွာ၊
 ဖြစ်ရ၍။ ရဇ္ဇနိယဝဏ္ဏာစ၊ လှပပြည့်တင်း ခြောက်ပြစ်ကင်း၍
 နှစ်သက်ဖွယ်သောအဆင်းရှုပါရုံရှိကုန်သည်၎င်း။ ရဇ္ဇနိယသဒ္ဒါစ၊
 ကရဝိက်ငှက်မင်း တွန်းကြူးခြင်းသို့ ပြစ်ကင်းသာယာ ကြား
 နာသူတိုင်း ပီတိလှိုင်းတက် နှစ်သက်ဖွယ်သော အသံ၊ သဒ္ဒါရုံ
 ရှိကုန်သည်၎င်း။ ရဇ္ဇနိယဂန္ဓာစ၊ မွှေးရနံ့ ထုံ နှစ်သက်ဖွယ်သော
 အနံ့၊ ဂန္ဓာရုံရှိကုန်သည်၎င်း။ ရဇ္ဇနိယရသာစ၊ ကောင်းမြတ်ပြည့်စုံ
 နှစ်သက်ဖွယ်သော အရသာ၊ ရသာရုံရှိကုန်သည်၎င်း။ ရဇ္ဇနိယ
 ဖောဠဗ္ဗာစ၊ နူးညံ့ပျော့ပျောင်း အတွေ့ကောင်းဟု နှစ်သက်
 ဖွယ်သော အတွေ့ ဖောဠဗ္ဗာရုံရှိကုန်သည်၎င်း။ ရဇ္ဇနိယဓမ္မာစ၊
 လောကီလူပေါင်း နှစ်မျိုးတောင်းဟု အကောင်းလုံးစုံ နှစ်သက်
 ဖွယ်သော သဘော၊ ဓမ္မာရုံရှိကုန်သည်၎င်း။ ဘဝေယျာမ၊ မချွတ်
 စင်စစ် ဖြစ်ရပါလိုကုန်၏။ နိဗ္ဗာနဓမ္မာရမ္မဏမ္ပိ၊ ဒုက္ခခပ်သိမ်း

ချုပ်ငြိမ်းအေးမြ သဘောမျှတုံ နိဗ္ဗာန်ဓမ္မာရုံကိုလည်း။ လဘော
ယျာမ၊ မချွတ်မုချ ရ,ရပါလိုကုန်၏။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ အဓမ္မဟိ၊ တပည့်တော်တို့သည်။
စိဝရဒါနဝသေန၊ အာရုံခြောက်ဆူ သင်္ကန်းအလှ၏ အစွမ်းဖြင့်။
တိဿော စေတနာ၊ ပုဗ္ဗစေတနာ၊ မဉ္ဇူစေတနာ၊ အပရစေတနာ
အားဖြင့် သုံးပါးသော ကုသိုလ်စေတနာတို့ကို။ လဒ္ဓါ၊ ရအပ်ပါ
ကုန်ပြီ။ မယံ၊ တပည့်တော်တို့သည်။ တဿာကုသလစေတနာယ၊
ထိုကုသိုလ်စေတနာ၏။ ပတ္တိံ၊ အဘို့ကို။ သဗ္ဗသတ္တဝာနံ၊ အမိအဖ၊
ဆရာသမား၊ အဘိုးအဖွား၊ ဆွေမျိုးအပေါင်း မိတ်ဆွေကောင်း၊
ယခုဇောက်ရှိသော ပရိသတ်၊ ကြွင်းကျန်မသော ပရိသတ်၊ ငရဲ
သေဌ်နင်း ယမမင်း၊ ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ အရံစောင့်
နတ်၊ မြို့စောင့်နတ်၊ ရွာစောင့်နတ်၊ ဓတရဌ၊ ဝိရုဌက၊ ဝိရူပက၊
ကုဝေရ၊ နတ်မင်းကြီးလေးပါး၊ သိကြားမင်းကို အမှူးထား၍
အလုံးစုံသော သတ္တဝါတို့အား။ သမံ၊ အညီအမျှ။ ဒေမ၊ ပေးဝေငှ
ပါကုန်၏။

(၉၂) ပုဂ္ဂလိကကျောင်း ဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ သေနာ
သနဿ၊ ကျောင်း၏။ ဖလ္လာနိ၊ ကျောင်းခံကျောင်းနေ ရဟန်း
တို့အား ရသော အကျိုး၊ ကျောင်းဒါယကာတို့အား ရသော
အကျိုးတို့ကို။ ပတ္ထေတွာ၊ လိုလားတောင့်တ၍။ ဓမ္မလဒ္ဓေဟိ၊

တရားသဖြင့် ရအပ်ကုန်သော။ ဘောဂေဟိ၊ ပစ္စည်းဥစ္စာတို့ဖြင့်။
 သေနာသနံ၊ ကျောင်းကို။ ကံရာပိတံ၊ ဆောက်လုပ်စေအပ်ပြီ။
 တံသေနာသနံ၊ ထိုကျောင်းကို။ ဘိက္ခုနံ၊ ဘုရားသားကျော်
 ရဟန်းတော်တို့၏။ ဝါသတ္ထာယ၊ ပရိယတ်အလုပ်၊ ပဋိပတ်
 အလုပ်ကိုအားထုတ်၍ နေထိုင်ရခြင်းအကျိုးငှာ (အာယသ္မတော
 အာစရတ္ထရဿ၊ အရှင်အာစရထရ်အား) နိယျာတေတွာ၊
 အပ်နှင်း၍။ ဒေမ၊ လူဒါန်းပါကုန်၏။ တုဗ္ဗေ၊ အရှင်ဘုရားတို့
 သည်။ ကာယာဒိဟိ၊ ကိုယ်စသည်တို့ဖြင့်။ ဖုဿိတွာ၊ တွေ့ထိ၍။
 ယထာသုခံ၊ ကိုယ်စိတ်မပန်း ချမ်းသာသည် အားလျော်စွာ။
 ပရိဘုဉ္ဇေ၊ သုံးဆောင်တော်မူကြပါကုန်။

[အထ၊ ထိုမှတပါး။ ဣမာနိ ဒေယျဓမ္မာနိ၊ ဤ (သင်္ကန်း၊
 ထီး၊ ဘိနပ်) လူဘွယ်တို့ကို။ အာယသ္မန္တာနံ၊ အရှင်ဘုရားတို့
 အား။ ဒေမ၊ လူဒါန်းပါကုန်၏။]

“ပတ္တနာ”

ဘန္တေ၊ အရှင်ဘုရား။ အဗ္ဗေဟိ၊ တပည့်တော်တို့သည်။
 သေနာသနံ၊ ကျောင်းကို။ ဒိန္နံ၊ ပေးလှူအပ်ပါပြီ။ မယံ၊ တပည့်
 တော်တို့သည်။ တေန သေနာသနဝသေန၊ ထိုကျောင်း၏
 အစွမ်းဖြင့်။ ပဋိဂ္ဂါဟကာနံ၊ အလှူခံ ကျောင်းနေ ရဟန်းတို့
 အား။ ဖလံ၊ အကျိုးသည်။ ဥပ္ပန္နံ၊ ဖြစ်ပေါ်ပါ၏။ တံ ဖလာ
 နုရူပံ၊ ထိုအလှူခံ ကျောင်းနေ ရဟန်းတို့အား ဖြစ်ပေါ်ရရှိ
 သော အကျိုးအားလျော်သော။ သေနာသန ဒါနဖလံ၊
 ကျောင်းအလှူ၏ အကျိုးကို။ လဘောယျာမ၊ ရှု၊ ရပါလိုကုန်၏။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ အမှာကံ၊ တပည့်တော်တို့အား။
 သေနာသနဒါနဝသေန၊ ကျောင်းအလှူ၏ အစွမ်းဖြင့်။ ပုညံ၊
 ပုဗ္ဗ၊ မုဉ္ဇေ၊ အပရ ကုသိုလ်စေတနာသည်။ ဥပ္ပန္နံ၊ ဖြစ်ပါ၏။
 မယံ၊ တပည့်တော်တို့သည်။ တဿ ပုညဿ၊ ထိုကုသိုလ်စေတ
 နာ၏။ ပတ္တိံ၊ အဘို့ကို။ မာတာပိတူနဉ္စ၊ မိခင် ဖခင် ကျေးဇူး
 ရှင်တို့အား၎င်း။ အဘစရိယာနဉ္စ၊ ဆရာသခင် ကျေးဇူးရှင်တို့
 အား၎င်း။ ဣဓ၊ ဤအရပ်၌။ ဝါ၊ ဤအရပ်သို့။ အာဂ
 တာနံ၊ စုခဝးလာရောက်ကြကုန်သော။ သပ္ပုရိသစနဉ္စ၊ ဆွေနှီး
 မျိုးစပ် ရပ်ကွက်အတူနေ ချစ်မိတ်ဆွေပေါင်း သူတော်ကောင်း
 တို့အား၎င်း။ ယမရညောစ၊ ငရဲသေဌ်နင်း ယမမင်းအား၎င်း။
 မနုဿရာဇနဉ္စ၊ လူပြည်ပိုင်နင်း လူမင်းတို့အား၎င်း။ ဣဓ၊
 ဤမြို့ ဤရွာ ဤနေရာ၌။ အဓိဝတ္တာနံ၊ စောင့်ရှောက်နေကြ
 ကုန်သော။ ဒေဝဘဉ္စ၊ နတ်မြတ်နတ်ကောင်း နတ်အပေါင်း
 တို့အား၎င်း။ စတုမဟာရာဇာနဉ္စ၊ တေရဌ၊ ဝိရုဠက၊ ဝိရု
 ပက္ခ၊ ကုဝေရ၊ နတ်မင်းကြီး လေးဦးတို့အား၎င်း။ သက္ကဿစ၊
 သိကြားမင်းအား၎င်း။ သမံ၊ အညီအမျှ။ ဒေမ၊ ပေးဝေငှပါ
 ကုန်၏။

(၉၃) တိသန္တကကျောင်းဒါန ရေစက်ချ
 “ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ သုခတ္ထိ
 ကေန၊ လူ့ချမ်းသာ၊ နတ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာကို အလို
 ရှိပါသဖြင့်။ သေနာသနံ၊ ခိုမှီးပုန်းအောင်း ရဟန်းတို့၏ နေရာ

ကျောင်းကို။ ကာရာပိတံ၊ ဆောက်လုပ်စေအပ်ပါ၏။ တံ ဝိဟာရံ၊
 ထိုကျောင်းကို။ ကပ္ပိယကုဋိ၊ ကပ္ပိယကုဋိကို။ ကာတုံ၊ ပြုခြင်းငှာ။
 (အာယသ္မတော ဗုဒ္ဓရက္ခိတဿ၊ အရှင်ဗုဒ္ဓရက္ခိတအား၎င်း။
 (အာယသ္မတော ဓမ္မရက္ခိတဿ၊ အရှင်ဓမ္မရက္ခိတအား၎င်း)
 (အာယသ္မတော သံဃရက္ခိတဿ၊ အရှင်သံဃရက္ခိတ
 အား၎င်း)။

ဒေမ၊ လှူဒါန်းပါကုန်၏။

တုဗ္ဗေ၊ အရှင်ဘုရားတို့သည်။ ကာယာဒိဟိ၊ ကိုယ်စသည်
 တို့ဖြင့်။ ဖုဿိတွာ၊ တွေ့ထိ၍။ ယထာသုခံ၊ ကိုယ်စိတ်မပန်း
 ချမ်းသာသည် အားလျော်စွာ။ ပရိဘုဉ္ဇထ၊ သုံးဆောင်တော်မူ
 ကြပါကုန်။

* [ဣမာနိ စိဝရာဒိ ဒေယျဓမ္မာနိ အာယသ္မန္တာနံ
 ဝိသုံ ဝိသုံ ပရိစ္ဆိန္နိတွာ ဒေမ၊

ဘုန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမာနိ
 စိဝရာဒိ ဒေယျဓမ္မာနိ၊ ဤသင်္ကန်းစသော လူဖွယ်ပစ္စည်းတို့ကို။
 အာယသ္မန္တာနံ၊ အရှင်ဘုရားတို့အား။ ဝိသုံ ဝိသုံ၊ အသီးအသီး။
 ပရိစ္ဆိန္နိတွာ၊ ပိုင်းခြား၍။ ဒေမ၊ လှူဒါန်းပါကုန်၏။]

“ပတ္တနာ”

“ဣဒံ နော ဒါနံ တိဝိဓသုခဿ ပစ္စယောဟောတု” (၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံ ဒါနံ၊
 ဤကျောင်းအလှူသည်။ တိဝိဓသုခဿ၊ လူ့နတ်၊ နိဗ္ဗာန် သုံး
 တန်သော ချမ်းသာ၏။ ပစ္စယော၊ အထောက်အပံ့သည်။
 ဟောတု၊ ဖြစ်ပါစေသတည်း။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ အမေဟိ၊ တပည့်တော်တို့သည်။
 ဝိဟာရဒါနဝသေန၊ ကျောင်းအလှူ၏ အစွမ်းဖြင့်။ ယံ ပုညံ၊
 အကြင် ပုဗ္ဗ၊ မုဉ္ဇေ၊ အပရ ကုသိုလ်စေတနာကို။ လဒ္ဓိံ၊ ရအပ်ပါပြီ။
 မယံ၊ တပည့်တော်တို့သည်။ တဿ ပုညဿ၊ ထို ပုဗ္ဗ၊ မုဉ္ဇေ၊ အပရ
 ကုသိုလ်စေတနာ၏။ ပတ္တိံ၊ အဘို့ကို။ သဗ္ဗသတ္တာနံ၊ မိဘဆရာ
 ဉာတကာနှင့် ချစ်စွာမိတ်ဆွေ ရှစ်ထွေပိုင်သ ယမရာဇာ၊ မနုဿာ
 ရက္ခ၊ ဘုမ္မဒေဝ၊ ရက္ခဒေဝါ၊ အာကာသနတ် အထူးမှတ်၍
 ဖြစ်ရပ်များစွာ စကြဝဠာ အနန္တ ကျင်လည် ကြတောင်း
 အလုံးစုံသော သတ္တဝါ အပေါင်းတို့အား။ ဒေမ၊ အညီအမျှ
 ပေးဝေငှပါကုန်၏။

* မှတ်ချက်

“ယသ္မာ ပန ဒါယကေဟိ ဒါနကာသေယေဝ
 သဟဿဂ္ဂနကမ္ပိ ကမ္မလံ ပါဒပုဉ္ဇနိ” ကံတွာ ပရိဘုဉ္ဇ
 ထာတိ ဒိန္နံ တထေဝ ပရိဘုဉ္ဇိတုံ ဝဋ္ဋတိ၊ တသ္မာ ဣမံ
 မဉ္ဇပိဌာဒိသေနာသနံ အဗ္ဘောကာသေပိ ယထာသုခံ
 ပရိဘုဉ္ဇထာတိ ဒါယကေဟိ ဒိန္နံ စေ၊ သဗ္ဗသ္မိမ္ပိ ကာလေ
 အဗ္ဘောကာသေ နိက္ခိပိတုံ ဝဋ္ဋတိ”

(သာရတ္ထဒီ)

တထေဝင်တန် ကမ္မလာကိုလျက်လည်း ခြေသုတ်ပြု၍
 သုံးဆောင်တော်မူပါဟု ဒါယကာတို့ ပြောဆို လှူဒါန်းခဲ့ပါမူ
 ထိုဒါယကာတို့ လှူဒါန်းတိုင်ပင် ခြေသုတ်ပြု၍ သုံးဆောင်ရ
 သည်၊ ညောင်စောင်း ကိုတင်တို့ကိုလည်း အပြင်ဘက်မှထား၍

ချမ်းသာသလို သုံးဆောင်တော်မူပါဟု ဒါယကာတို့ ပြောဆို
လူဒါန်းခဲ့ပါမူ ထိုဒါယကာတို့ လူဒါန်းတိုင်ပင် အခါ
ခပ်သိမ်းပင် အပြင်ဘက်မှထွား၍ သုံးဆောင်ရသည်။ ယင်းသို့
ဒါယကာ လူဒါန်းတိုင်ပင် သုံးဆောင်ရမြဲဖြစ်၍ ကျောင်းအလှ
ဉ်လည်း ‘ယထာသုခံ ပရိဘုဉ္ဇထ’တည်း၍ အလှခံခြင်းသည်
အထူးပင် သင့်မြတ်၏။

(၉၄) သံဃိကကျောင်း ဒါန ရေစက်ချ

“ဒါန”

“မယံ ဘန္တေနိဗ္ဗာနတ္ထိကေန သေနာသနံ ကာရာပိတံ၊
တံ အာဂတနာဂတဿ စာတုဒ္ဓိဿ သံဃဿ ဒေမ၊
သံဃော ကာယာဒိဟိ ဖုသိတွာ ယထာသုခံ ပရိဘုဉ္ဇတု”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ နိဗ္ဗာ
နတ္ထိကေန၊ နိဗ္ဗာန်ကို အလိုရှိပါသဖြင့်။ သေနာသနံ၊ ကျောင်းကို။
ကာရာပိတံ၊ ဆောက်လုပ်စေအပ်ပါ၏။ တံဝိဟာရံ၊ ထိုကျောင်း
ကို။ အာဂတနာဂတဿ၊ လာပြီး လာလတ္တံ့ဖြစ်သော။ စာတုဒ္ဓိ
ဿ၊ အရပ်လေးမျက်နှာ၌ ရှိသော။ သံဃဿ၊ သံဃာတော်
အား။ ဒေမ၊ လူဒါန်းပါကုန်၏။

သံဃော၊ သံဃာတော်သည်။ ကာယာဒိဟိ၊ ကိုယ်စသည်တို့
ဖြင့်။ ဖုသိတွာ၊ တွေ့ထိ၍။ ယထာသုခံ၊ ကိုယ်စိတ်မပန်း ချမ်း
သာသည်အားလျော်စွာ။ ပရိဘုဉ္ဇတု၊ သုံးဆောင်တော်မူပါ။

[ဣမာနိ စိဝရာဒိဒေယျဝတ္ထုနိ၊ ဤသင်္ကန်းစသော လူဖွယ်
ဝတ္ထုတို့ကို။ တုမ္မာကံ၊ အရှင်ဘုရားတို့အား။ ပရိစ္ဆန္နိတွာ၊ ပိုင်း
ခြား၍။ ဝိသုဝိသု၊ အသီးအသီး။ ဒေမ၊ လူဒါန်းပါကုန်၏။]

“ပတ္တနာ”

“ဣဒံ နော ဒါနံ နိဗ္ဗာနဿ ပစ္စယော ဟောတု” (၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံ ဒါနံ၊ ဤစတုဒ္ဓိသာသံဃိကကျောင်း ဒါနသည်။ နိဗ္ဗာနဿ၊ ခန္ဓာဇာတ်သိမ်း ငြိမ်းရာအမှန် နိဗ္ဗာန်၏။ ပစ္စယော၊ အထောက်အပံ့သည်။ ဟောတု၊ မလွဲမသွေဖြစ်ပါစေသတည်း။

“ပတ္တိဒါန”

‘ဣမံ ကုသလဘာဂံ သဗ္ဗသတ္တာနံ သမံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ ဣမံ၊ တပည့်တော်တို့သည်။ ဣမံ ကုသလဘာဂံ၊ ဤသံဃိကကျောင်း အလှူကုသိုလ် စေတနာ၏ အဘို့ကို။ သဗ္ဗသတ္တာနံ၊ မိဘနှစ်ဖြာ ဉာတကာနှင့် ချစ်စွာ မိတ်ဆွေ ရှစ်တွေပိုင်သ ယမရာဇာ၊ မနုဿာရက္ခ၊ ဘုမ္မဒေဝ၊ ရုက္ခဒေဝ၊ အာကာသနတ် အထူးမှတ်၍ ဖြစ်ရပ်များစွာ စကြဝဠာ အနန္တ ကျင်လည်ကြတောင်း အလုံးစုံသောသတ္တဝါအပေါင်းတို့အား။ သမံ၊ အညီအမျှ။ ဒေမ၊ ပေးဝေငှပါကုန်၏။

* သံဃိကကျောင်း

ထိုကျောင်း၌ စေတီဘော်တဆူရှိခြင်း၊ တရားဟောပလ္လင်တခုရှိခြင်း၊ အရပ်လေးမျက်နှာမှလှာသော ရဟန်းတို့ မပန်ကြားမှ၍ နေထိုင်သုံးဆောင်သွားလာခွင့်ရခြင်း၊ ဤအင်္ဂါများနှင့် ညီညွတ်သော အယုတ်သဖြင့် လေးတောင်ပတ်လည်ခန့်ရှိသော သက်ရွက်မိုးကျောင်းကလေးပင် သံဃာကိုရည်စူးပြီး

ကြည်နူးသော သဒ္ဒါဖြင့် ပေးလှူခဲ့ပါလျှင် သံဃိကကျောင်း မည်သတည်း။

* ဂဏိကကျောင်း

ဝိနည်းဆောင်ဂိုဏ်း၊ သုတ္တန်ဆောင်ဂိုဏ်း၊ အဘိဓမ္မာဆောင်ဂိုဏ်း၊ ရွှေကျင်ဂိုဏ်း၊ သုဓမ္မာဂိုဏ်း၊ ပခုက္ကူဂိုဏ်း စသည်ဖြင့် ဂိုဏ်းများစွာပင် ရှိ၏။ ထိုဂိုဏ်းအား လူဒါန်းသော ဂိုဏ်းပိုင်ကျောင်းကို ဂဏိကကျောင်းဟု ခေါ်သည်။ ထိုဂဏိကကျောင်းများကို ရေစက်ချရာ၌ အလှူခံသော ဂိုဏ်းအမည်ကို ထည့်၍ ရေစက်ချပါ။

(၉၅) ကျောင်းအမိုး ဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ အဂ္ဂမဂ္ဂစ္ဆဒနဿ၊ အရဟတ္တမဂ်တည်းဟူသော အမိုး၏။ အဘာဝေန၊ မရှိခြင်းကြောင့်။ ကိလေသဗေဓဝဿေန၊ ကိလေသာမိုး ရွာပြီးသဖြင့်။ ကိလိန္ဒာ၊ စွတ်စိုကုန်သည်။ အမ္မ၊ ဖြစ်ပါကုန်၏။ တသ္မာ၊ ထိုကြောင့်။ တံ အဂ္ဂမဂ္ဂစ္ဆဒနံ၊ ထိုအရဟတ္တမဂ်တည်းဟူသော အမိုးကို။ လဒ္ဓု၊ ရခြင်းငှာ။ ဝိဟာရစ္ဆဒနံ၊ ထိုကျောင်းအမိုးကို။

(အာယသ္မတော ဓမ္မရက္ခိတတ္ထေရဿ၊ အရှင် ဓမ္မ ရက္ခိတထေရ်အား)

(သံဃိဿ၊ သံဃာတော်အား)

(ဝိနယဓရဂဏဿ၊ ဝိနည်းဆောင်ဂိုဏ်းအား)

(ပခုက္ကူဂဏသ၊ ပခုက္ကူဂိုဏ်းအား)

ဒေမ၊ လှူဒါန်းပါကုန်၏။

[အထ၊ ပါး၊ ဣမာနိ ဒေယျဓမ္မာနိ၊ တို့ကို။ အာယသ္မန္တာနံ၊
တို့အား။ ဝိသုံ ဝိသုံ၊ အသီး အသီး။ ဒေမ၊ ကုန်၏]။

“ပတ္တနာ”

“မယံ ဘန္တေ ဣမိနာ ဒါနေန အဂ္ဂမဂ္ဂစ္ဆဒနံ
လဘေယျာမ” (၃)

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ
ဒါနေန၊ ဤယခုလှူရ ကျောင်းအမှီး ဒါနကြောင့်။ အဂ္ဂမဂ္ဂစ္ဆ
ဒနံ၊ အရဟတ္တမဂ် တည်းဟူသော အမှီးကို။ လဘေယျာမ၊
ရ၊ ရပါလိုကုန်၏။

“ပတ္တိဒါန”

“ဣမံ ကုသလဘာဝံ သဗ္ဗသတ္တာနံ ဒေမ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ
ကုသလဘာဝံ၊ ဤကျောင်းအမှီး အလှူကုသိုလ်၏ အဘို့ကို။
သဗ္ဗသတ္တာနံ၊ မိဘဆရာ၊ ဉာဏ်နှင့် ချစ်စွာမိတ်မြတ် ယခု
ရောက်ရှိသော ပရိသတ်ကြွင်းကျန်သော ပရိသတ်၊ ယမမင်း၊
လူမင်း၊ ကိုယ်စောင့်နတ်၊ ဘုမ္မစိုးနတ်၊ ဂုဏ္ဍစိုးနတ်၊ အာကာသစိုး
နတ်တို့ကို အမှူးထား၍ အလုံးစုံသော သတ္တဝါတို့အား။ ဒေမ၊
အညီအမျှ ပေးဝေငှပါကုန်၏။

* မာဠုစ္ဆဒနံ၊ တန်ဆောင်းအမှီးကို၊

* ဘောဇနသင်္ဂဟဒနံ၊ ဆွမ်းစားကျောင်းအမှီးကို၊

- * သာလာဆဒနံ၊ ဇရပ်အမိုးကို၊
- * သီမာဝိဟာရစ္ဆဒနံ၊ သိမ်ကျောင်းအမိုးကို၊
- * ဂန္ဓကုဋိဆဒနံ၊ ဂန္ဓကုဋိအမိုးကို၊

ဗုဒ္ဓဿ၊ အား။ ဒေမ၊ ကုန်၏။
စသည်ဖြင့် သင့်သလို ပြင်၍ချပါ။

“အနုဇာနာမိ ဘိက္ခဝေ ပဉ္စဆဒနာနိ”

- (၁) ဣဠကာဆဒနံ၊ အုဋ်အမိုးကို၊
- (၂) သိလာဆဒနံ၊ ကျောက်အမိုးကို၊
- (၃) သုဓာဆဒနံ၊ အင်းကတေအမိုးကို၊
- (၄) တိဏ္ဍဆဒနံ၊ မြက်အမိုးကို၊
- (၅) ပဏ္ဏဆဒနံ၊ သစ်ရွက်အမိုးကို၊

အမိုး ငါးမျိုးခွင့်ပြုတော်မူသည်။

(သေနာသနက္ခန္ဓက)

- * ယခုကံလ ပျဉ်အမိုး၊ သွပ်အမိုးများလည်း အပ်သည် ပင်။
- * ပဒရစ္ဆဒနံ၊ ပျဉ်အမိုးကို၊
- * အယောမယဆဒနံ၊ သွပ်အမိုးကို။

(၉၆) ကျောင်း မျက်နှာကြက် ဒါန
ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ အဂ္ဂဗလ ဝိတဒနဿ၊ အရတ္တဖိုလ်တည်းဟူသော ဗိတန်မျက်နှာကြက်၏။

အာဘာဝေန၊ မရှိခြင်းကြောင့်။ ကိလေသာတပေဟိ၊ ကိလေသာ
တည်းဟူသော နေပူရိန်တို့ဖြင့်။ ကိလန္တာ၊ ပင်ပမ်းနွမ်းနယ်ကုန်
သည်။ အမှ၊ ဖြစ်ပါကုန်၏။ တသ္မာ၊ ထို့ကြောင့်။ တံ အဂ္ဂဗလ
ဝိတာနံ၊ ထိုအရဟတ္တဖိုလ်တည်းဟူသော ဗိတာန်မျက်နှာကြက်
ကို။ လဒ္ဓု၊ ရခြင်းငှာ။ (ဝိဟာရ ဝိဘာနံ) ကျောင်းဗိတာန်
မျက်နှာကြက်ကို။ ကာရာပေတွာ၊ ပြုစေ၍။

(အာယသ္မတော သံဃရက္ခိတတ္ထေရဿ၊ အရှင်သံဃရက္ခိတ
ထေရ်အား)

(သံဃဿ၊ သံဃာတော်အား)

(အာဘူဓမ္မိကဂဏဿ၊ အဘိဓမ္မာဆောင်ဂိုဏ်းအား)

ဒေမ၊ လှူဒါန်းပါကုန်၏။

* [ဣမာနိ ဒေယျဓမ္မာနိ၊ ဤ(သင်္ကန်း၊ ထီး၊ ဘိနပ်) လှူ
ဖွယ် ပစ္စည်းတို့ကို။ နိမန္တိတဘိက္ခုနံ၊ ပင့်ဘိတ်သဖြင့် ကြွေရာက်
လာကုန်သော ဘုရားသားကျော် ရဟန်းတော်တို့အား။ ဝိသုဝိသု၊
အသီးအသီး။ ဒေမ၊ လှူဒါန်းပါကုန်၏။]

“ပတ္တနာ”

“မယံ ဘန္တေ ဣမိနာ ဒါနေန အနာဂတေ
အဂ္ဂဗလဝိတာနံ လဘေယျာမ” (၃)

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ
ဒါနေန၊ ဤ ယခု လှူရ ကျောင်းမျက်နှာကြက် ဒါနကြောင့်။
အနာဂတေ၊ နောင်သောအခါ၌။ အဂ္ဂဗလဝိဘာနံ၊ အရဟတ္တ
ဖိုလ်တည်းဟူသော ဗိတာန်မျက်နှာကြက်ကို။ လဘေယျာမ၊
မချွတ်မုချ ရ၊ ရပါလိုကုန်၏။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ ကုသလဘာဂံ၊ ကျောင်းမျက်နှာကြက်အလှူကုသိုလ်၏ အဘို့ကို။ သဗ္ဗသတ္တာနံ၊ မိဘဆရာ၊ ဉာတကာနှင့် ချစ်စွာမိတ်မြတ်ယခု ရောက်ရှိသော ပရိသတ်၊ ဘုမ္မစိုးနတ်၊ ရုက္ခစိုးနတ်၊ အာကာ သစိုးနတ်တို့ကို အစထား၍ အလုံးစုံသော သတ္တဝါတို့အား။ သမံ၊ အညီအမျှ။ ဒေခ၊ ပေးဝေငှပါကုန်၏။

“အနုဇာနာမိ ဘိက္ခဝေ ဝိတာနံ” မျက်နှာကြက်ကို ခွင့်ပြု တော်မူသည်။ မာဠဝိဘာနံ၊ တန်ဆောင်း မျက်နှာကြက်ကို။ ဂန္ဓကုဋ္ဌိဝိတာနံ၊ ဂန္ဓကုဋ္ဌိ မျက်နှာကြက်ကို။ (ဗုဒ္ဓဿ) အား စသည် သင့်သလိုချပါ။

(၉၇) ကျောင်းနံရံဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ အဂ္ဂ မဂ္ဂဘိတ္တိယာ၊ အရဟတ္တမဂ်တည်း ဟူသော နံရံ၏။ အဘာ ဝေန၊ မရှိခြင်းကြောင့်။ ကိလေသမဟာဝါတော၊ ကိလေသာ တည်း ဟူသော လေမုန်တိုင်းသည်။ ဝါယန္တော၊ တိုက်ခတ် လျက်။ ဒုက္ခံ၊ ဆင်းရဲကို။ အနုဘဝါမ၊ ခံသားရပါကုန်၏။ တသ္မာ၊ ထို့ကြောင့်။ အဂ္ဂမဂ္ဂဘိတ္တိံ၊ အရဟတ္တမဂ်တည်း ဟူ သော နံရံကို။ လဒ္ဓု၊ ရခြင်းငှာ။ ဝိဟာရဘိတ္တိံ၊ ကျောင်း နံရံကို။ ကာရာပေတွာ၊ ပြုစေ၍။

(အာယသ္မတော သံဃရက္ခိတတ္ထေရဿ၊ အရှင်သံဃရက္ခိတထေရ်အား)

(သံဃဿ၊ သံဃာတော်အား)

(ဂဏဿ၊ ပခုက္ကူဂိုဏ်းအား)

ဒေမ၊ လူဒါန်းပါကုန်။

* [ဣမာနိ ဒေယျဓမ္မာနိ၊ ဤ(သင်္ကန်း၊ ထီး၊ ဘိနပ်) လူဖွယ်ပစ္စည်းတို့ကို။ နိမန္တိတဘိက္ခုနံ၊ ပင့်ဘိတ်သဖြင့် ကြွရောက်လာကုန်သော ဘုရားသားကျော် ရဟန်းတော်တို့အား။ ဒေမ၊ လူဒါန်းပါကုန်၏။]

“ပတ္တနာ”

“မယံ ဘန္တေ ဣမိနာ ဒါနေန အနာဂတေ အဂ္ဂမဂ္ဂဘိတ္တိံ လဘေယျာမ” (၃)

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ ဒါနေန၊ ဤ ယခု လူရ ကျောင်းနံရံ ဒါနကြောင့်။ အနာဂတေ၊ နောင်သောအခါ၌။ အဂ္ဂမဂ္ဂဘိတ္တိံ၊ အရဟတ္တမဂ်တည်းဟူသော နံရံကို။ လဘေယျာမ၊ မချွတ်မုချ ရ၊ရပါလိုကုန်၏။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ ကုသလဘာဂံ၊ ဤ ကျောင်းနံရံ အလှူကုသိုလ်၏ အဘို့ကို။ သဗ္ဗသတ္တာနံ၊ အမိအဖ ဆရာသမား အဘိုးအဖွား ဆွေမျိုးအပေါင်း မိတ်ဆွေကောင်း၊ ယခု ရောက်ရှိသော ပရိသတ်၊ ကြွင်းကျန်သော ပရိသတ်၊ ယမမင်း၊ လူမင်း၊ ကိုယ်စောင့်နတ်၊ ဘုမ္မစိုး

နတ်၊ ရုက္ခစိုးနတ်၊ အာကာသစိုးနတ်တို့ကို အမှူးထား၍ အလုံးစုံသော သတ္တဝါတို့အား။ သမံ၊ အညီအမျှ။ ဒေမ၊ ပေးဝေငှပါကုန်၏။

* ဘောဇနသင်္ဂဟတိတ္ထိံ၊ ဆွမ်းစားကျောင်းနံရံကို။

* သင်္ဂဟတိတ္ထိံ၊ ဇရပ်နံရံကို-သင့်ရာချပါ။

(၉၈) အုဋ္ဌလှေကား (စောင်းတန်း)

ဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ အဋ္ဌဂီကမဂ္ဂသောပါဏံ၊ အဋ္ဌဂီကမဂ် တည်းဟူသော လှေကားကို။ အဝိန္ဒန္တောယဝ၊ ကောင်းစွာပိုင်ပိုင် မရနိုင်ခြင်းကြောင့်သာလျှင်။ နိဗ္ဗာနသရံ၊ ဘေးရန်ကင်းပ အေးမြရိပ်ငြိမ် နိဗ္ဗာန်တည်းဟူသော အိမ်ပေါ်သို့။ အာရောဟိတုံ၊ တက်ရောက်ခြင်းငှာ။ အသမတ္တာ၊ မစွမ်းနိုင်ကုန်သည်။ ဘဝါမ၊ ဖြစ်ပါကုန်၏။ တသ္မာ၊ ထို့ကြောင့်။ တံအဋ္ဌဂီကမဂ္ဂသောပါဏံ၊ ထိုအဋ္ဌဂီကမဂ်တည်းဟူသော လှေကားကို။ လဒ္ဓုံ၊ ရခြင်းငှာ။ ဣဋ္ဌကာသောပါဏံ၊ အုဋ္ဌလှေကား စောင်းတန်းကို။ ကာရာပေတွာ၊ ပြုလုပ်စေ၍။

(အာယသ္မိတော ဓမ္မရက္ခိတတ္ထေရဿ၊ အရှင်ဓမ္မရက္ခိတထေရ်အား)

(သံဃဿ၊ သံဃာတော်အား)

(အာဂတာနာဂတာနံ၊ လာပြီးလာလတ္တံ၊ ဖြစ်ကုန်သော၊ ဂဟဋ္ဌပဗ္ဗဇိတာနံ၊ လူရှင်ရဟန်းတို့အား)

ဒေမ၊ လူဒါန်းပါကုန်၏။

* [ဣမာနိ ဒေယျဓမ္မာနိ၊ တို့ကို။ နိမန္တိတဘိက္ခုနံ၊ တို့အား။ ဝိသုံ ဝိသုံ၊ အသီး အသီး။ ပရိစ္ဆိန္ဒိတု၊ ချီ။ ဒေမ၊ ကုန်၏။]

“ပတ္တနာ”

“မယံ ဘန္တေ ဣမိနာ ဒါနေန အနာဂတေ အဋ္ဌဂီက
မဂ္ဂသောပါဏံ လဘေယျာမ” (၃)

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ ဒါနေန၊ ဤယခုလူရ အဋ္ဌလှေကားစောင်းတန်း ဒါနကြောင့်။ အနာဂတေ၊ နောင်သောအခါ၌။ အဋ္ဌဂီကမဂ္ဂသောပါဏံ၊ အဋ္ဌဂီကမဂ် တည်းဟူသော လှေကားကို။ လဘေယျာမ၊ မချွတ်မုချ ရ၊ရပါလိုကုန်။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ ကုသလဘာဂံ၊ ဤအဋ္ဌလှေကား အလှူ ကုသိုလ်၏ အဘို့ကို။ သဗ္ဗသတ္တာနံ၊ မိဘဆရာ၊ ဉာတကာနှင့် ချစ်စွာမိတ်မြတ် ယခု ရောက်ရှိသော ပရိသတ်၊ ယမမင်း၊ လူမင်း၊ ကိုယ်စောင့်နတ်၊ ဘုမ္မစိုးနတ်၊ ရုက္ခစိုးနတ်၊ အာကာသစိုးနတ်တို့ကို အမှူးထား၍ အလုံးစုံသော သတ္တဝါတို့အား။ သမံ၊ အညီအမျှ။ ဒေမ၊ ပေးဝေငှပါကုန်၏။

* နိဿေဏိံ၊ သစ်သားလှေကားကို။ * သိလာသောပါဏံ၊ ကျောက်လှေကားကို။ သင့်ရာချ။ “အနုဇာနာမိ ဘိက္ခဝေ

တယော သောပါဏေ၊ ဣဋ္ဌကာသောပါဏံ သိလာသောပါဏံ
ဒါရသောပါဏန္တိ” အဋ္ဌ၊ ကျောက်၊ သစ်သား လှေကား
သုံးမျိုးကို ခွင့်ပြုသည်။

(၉၉) သစ်သားအခင်း ဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ နိဗ္ဗာနံ၊
ဆင်းရဲခပ်သိမ်း ငြိမ်းရာအမှန် နိဗ္ဗာန်ကို။ ပတ္တေတော၊ လိုလား
တောင့်တ၍။ (ကိုးဆောင်ဝိဟာရေ) ကိုးဆောင်ကျောင်းတို့ကို။
(ဘောဇနသလသယံ) ဆွမ်းစားကျောင်း၌။

* (ကဋ္ဌတ္တရဏာနိ) သစ်သားအခင်းတို့ကို၊

* (ဖလကတ္တရဏာနိ) ပျဉ်ချပ်အခင်းတို့ကို၊

ကာရာပေတော၊ ပြုလုပ်စေ၍။ အတ္တရာပေတော၊ ခင်းစေ၍။
(အာယသ္မတော သံဃရက္ခိတတ္ထေရဿ၊ အရှင်သံဃရက္ခိတ
ထေရ်အား)

(အာဂထာနာဂတဿ၊ လာပြီး လာလတ္တံ့ ဖြစ်သော။
စာတုဒ္ဓိသဿ၊ အရပ်လေးမျက်နှာ၌ ဖြစ်သော။ သံဃဿ၊
သံဃာတော်အား)

(ဂဏဿ၊ ပခုက္ကူဂိုဏ်းအား)

ဒေမ၊ လူဒါန်းပါကုန်၏။

* [အထ၊ ပါး။ ဣဿာနိ ဒေယျဓမ္မာနိ၊ တို့ကို။ နိမန္တိတ
ဘိက္ခုနံ၊ တို့အား။ ဒေမ၊ ကုန်၏။]

“ပတ္တနာ”

“မယံ ဘန္တေ ဣမိနာ ဒါနေန အနာဂတေ နိဗ္ဗာန်
လဘေယျာမ” (၃)

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ
ဒါနေနံ၊ ဤယခုလူရ ဆွမ်းစားကျောင်း ပျဉ်အခင်း ဒါန
ကြောင့်။ အနာဂတေ၊ နောင်လောအခါ၌။ နိဗ္ဗာနံ၊ ဆင်းရဲ
ခပ်သိမ်း ငြိမ်းရာအမှန် နိဗ္ဗာန်ကို။ လဘေယျာမ၊ မချွတ်မုချ ရ၊ ရ
ပါလိုကုန်။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ
ကုသလဘာဂံ၊ ဤပျဉ်အခင်း အလှူကုသိုလ်၏ အဘို့ကို။ သဗ္ဗ
သတ္တာနံ၊ မိဘဆရာ၊ ဉာတကာနှင့် ချစ်စွာမိတ်မြတ် ယခုရောက်
ရှိသော ပရိသတ်၊ ယမမင်း၊ လူမင်း၊ ဘုမ္မစိုးနတ်၊ ရုက္ခစိုးနတ်၊
အာကာသစိုးနတ်တို့ကို အမှူးထား၍ အလုံးစုံသော သတ္တဝါ
တို့အား။ သမံ၊ အညီအမျှ။ ဒေမ၊ ပေးဝေငှပါကုန်၏။

* ဝိဟာရေ၊ ကျောင်း၌။ မာဠေ၊ တန်ဆောင်း၌။ ဂန္ဓကုဋ္ဌိ
ယံ၊ ၌။ ဣဋ္ဌဏတ္ထရဏာနိ၊ အုဋ္ဌအခင်းတို့ကို။ ပါသာဏတ္ထ
ရဏာနိ၊ ကျောက်အခင်းတို့ကို- စသည်ဖြင့် သင့်ရာချ။ အုဋ္ဌ၊
ကျောက်၊ သစ်သား အခင်းသုံးပါး ခွင့်ပြုသည်။

(၁၀၀) တည်းခို ဇရပ် ဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ သဗ္ဗသတ္တနံ၊ ရဟန်း ရှင် လူ ကျွဲ နွား စသော အလုံးစုံသော သတ္တဝါတို့၏။ တာဝကာလိက ဝါသတ္တယ၊ အခိုက်အတံ့ တည်းခိုနားနေရန် အကျိုးငှာ။ သာလံ၊ တည်းခိုဇရပ်ကို။ ကရောမ၊ ဆောက်လုပ်ခဲ့ကြပါကုန်၏။ တံ သာလံ၊ ထိုဇရပ်ကို။ အာဂတာနာဂတာနံ၊ လာပြီးလာလှည့် ဖြစ်ကုန်သော။ စာတုဒ္ဓိ သာနံ၊ အရပ်လေးမျက်နှာ၌ ဖြစ်ကုန်သော။ သဗ္ဗသတ္တနံ၊ ရဟန်း ရှင် လူ ကျွဲ နွား စသော အလုံးစုံသော သတ္တဝါတို့အား။ ဒေမ၊ လှူဒါန်းပါကုန်၏။ သဗ္ဗသတ္တာ၊ အလုံးစုံသောသတ္တဝါ တို့သည်။ ယထာသုခံ၊ ကိုယ်စိတ်မပမ်း ချမ်းသာစွာ။ ပရိဘုဉ္ဇန္တု၊ တည်းခိုနားနေ သုံးဆောင်ကြပါစေကုန်။

* [အထ၊ ပါး။ ဣမာနိ ဒေယျဓမ္မာနိ၊ တို့ကို။ အာယသ္မန္တာနံ၊ တို့အား။ ဝိသု ဝိသု၊ အသီးအသီး။ ဒေမ၊ ကုန်၏]။

“ပတ္တနာ”

“ဣဒံ နော ဒါနံ အမတသုခဿ ပစ္စယော ဟောတု” (၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံ ဒါနံ၊ ဤတည်းခို ဇရပ်အလှူသည်။ အမတသုခဿ၊ အမြိုက်ချမ်းသာ၏။ ပစ္စယော၊ အထောက်အပံ့သည်။ ဟောတု၊ မလွဲမသွေ ဖြစ်ပါစေသား။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ အမေဟိ၊ တပည့်တော်တို့သည်။ သာလာဒါနဝသေန၊ တည်းခိုဇရပ်ကို ဆောက်လုပ်လှူဒါန်းသည် ၏ အစွမ်းဖြင့်။ ယံ ပုညံ၊ အကြင်ပုဗ္ဗ၊ မုဉ္ဇေ၊ အပရကုသိုလ်စေတနာ ကို။ လဒ္ဓံ၊ ရအပ်ပါပြီ။ မယံ၊ တပည့်တော်တို့လည်း။ တဿပုညဿ၊ ထိုကုသိုလ်စေတနာ၏။ ပတ္တိံ၊ အဘို့ကို။ သဗ္ဗသတ္တာနံ၊ အမိအဖ၊ ဆရာသမား၊ အဘိုးအဖွား၊ ဆွေမျိုးအပေါင်း မိတ်ဆွေကောင်း၊ ယခုရောက်ရှိသော ပရိသတ်၊ ကြွင်းကျန်သော ပရိသတ်၊ ယမ မင်း၊ လူမင်း၊ ဘုမ္မစိုးနတ်၊ ရုက္ခစိုးနတ်၊ အာကာသစိုးနတ်တို့ကို အမှူးထား၍ အလုံးစုံသော သတ္တဝါတို့အား။ သမံ၊ အညီအမျှ။ ဒေမ၊ ပေးဝေငှပါကုန်၏။

* ဤကဲ့သို့ ရေစက်ချ လှူဒါန်းသော တည်းခိုဇရပ်မျိုး၌ သတ္တဝါ တိုင်းပင် အခိုက်အတန့် တည်းခို နားနေခွင့် ရ၍၊ ဒါယကာအလိုကျ ဘယ်သတ္တဝါ တစုံတဦးမျှ တည်းခိုနားနေ မှုကို မတားမြစ်ရ။

(၁၀၁) ဥပုသ်ဇရပ်ဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ သမ္မာ ဒိဋ္ဌိကာနံ၊ မှန်သော အယူ ရှိကုန်သော။ မနုဿာနံ၊ ဗုဒ္ဓ ဘာသာဝင် လူအပေါင်း သူတော်စောင်းတို့၏။ ဥပေါသထ ဒီဝသေသု၊ ဥပုသ်နေ့တို့၌။ ဥပဝါသတ္တာယ၊ ဥပုသ်သုံး၍ နေ ထိုင်ရခြင်းအကျိုးငှာ၎င်း။ ပဗ္ဗဇိတမနုဿာနံ၊ ရဟန်း၊ ရှင်၊ လူ

တို့၏။ တာဝကာလိကကိစ္စာနိ၊ အခိုက်အတန့်မျှသာ တည်သော ပြုဖွယ်ကိစ္စတို့ကို။ ကာတုံ၊ ပြုရခြင်းငှာ။ ဥပေါသထသာလံ၊ ဥပုသ်ဇရပ်ကို။ ကရောမ၊ ဆောက်လုပ်ခဲ့ကြပါကုန်၏။ တံသာလံ၊ ထိုဇရပ်ကို။ အာဂတာနာဂတာနံ၊ လာပြီး လာလတ္တံ့ ဖြစ်ကုန်သော။ စာတုဒ္ဓိသာနံ၊ အရပ်လေးမျက်နှာ၌ ဖြစ်ကုန်သော။ ပဗ္ဗဇိတမနုဿာနံ၊ ရဟန်း၊ ရှင်၊ လူအပေါင်း သူတော်ကောင်းတို့အား။ ဒေမ၊ လှူဒါန်းပါကုန်၏။

* [အထ၊ ပါး။ ဣမာနိ ဒေယျဓမ္မာနိ၊ တို့ကို။ နိမန္တိတဘိက္ခုနံ၊ တို့အား။ ဝိသုံ ဝိသုံ၊ အသီးအသီး။ ပရိစ္ဆိန္ဒိတု၊ ဤဒေမ၊ ကုန်၏။]

“ပတ္တနာ”

“ဣဒံ နော ဒါနံ အာသဝက္ခယာဝဟံ ဟောတု”(၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံ ဒါနံ၊ ဤ ဥပုသ်ဇရပ်အလှူသည်။ အာသဝက္ခယံ၊ ကာမာသဝ၊ ဘဝိသဝ၊ ဒိဋ္ဌာသဝ၊ အဝိဇ္ဇာသဝ တည်းဟူသော အာသဝေါလေးတန်ကုန်ရာမှန်သည့် အရဟတ္တမဂ်၊ အရဟတ္တဖိုလ်နိဗ္ဗာန်ကို။ အာဝဟံ၊ ရောက်အောင် ဆက်ဆက် ရှက်ဆောင်နိုင်သည်။ ဟောတု၊ မုချမသွေ ဖြစ်ပါစေသတည်း။

“ပတ္တိဒါန”

‘ဣမံ ပုညဘဒ္ဒံ သဗ္ဗသတ္တာနံ သမံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ ပုညဘဒ္ဒံ၊ ဤဥပုသ်ဇရပ်အလှူကုသိုလ်၏ အဘို့ကို။ သဗ္ဗသတ္တာနံ၊

မိဘနှစ်ဖြာ ဆရာ ဆွေမျိုး ကောင်းကျိုးပြုတတ် မိတ်ဆွေ
မြတ်နှင့် ရှစ်ထပ်ပိုင်သ ယမရာဇာ၊ မနုဿာရက္ခ၊ ဘုမ္မဒေဝါ၊
အာကာသနတ် အထူးမှတ်၍ ဖြစ်ရပ်များစွာ အလုံးစုံသော
သတ္တဝါတို့အား။ သမံ၊ အညီအမျှ။ ဒေမ၊ ပေးဝေငှပါကုန်၏။

* ဤသို့ ရေစက်ချ လှူဒါန်းသော ဇရပ်မျိုး၌ ဥပုသ်သည်
တို့ ဥပုသ်ဇရပ်၊ အခြားသော ရဟန်း၊ ရှင်၊ လူတို့ သာရေး၊
နာရေး၊ မြို့ရေး၊ ရွာရေး အခိုက်အတန့် ကိစ္စများကို ဒါယကာ
လှူဒါန်းသလို အသုံးပြုခွင့်ရသည်။

(၁၀၂) ဓမ္မာရုံဇရပ်ဒါန ရေစက်ချ
“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ တိဝိဓ
သုခတ္ထိဓကန၊ သုံးပါး အပြားရှိသော လူချမ်းသာ၊ နတ်ချမ်း
သာ၊ နိဗ္ဗာန်ချမ်းသာကို အလိုရှိကြပါသောကြောင့်။ သပ္ပုရိ
သာနံ၊ ရဟန်း၊ လူ၊ ရှင်၊ သူတော်စင်တို့၏။ တာဝကာလိက
ကိစ္စာနိ၊ တရားဟောခြင်း၊ တရားနာခြင်း၊ ဘုရားဝတ်တက်ခြင်း၊
သာရေး၊ နာရေး၊ မြို့ရေး၊ ရွာရေး၊ အခိုက်အတန့်မျှသာ တည်
သော ပြုဖွယ်ကိစ္စတို့ကို။ ကံဘတုံ၊ ပြုရခြင်းငှာ။ (နွားကူးတန်း
ဒေသေ၊ နွားကူးတန်းရပ်ကွက်၌) ဓမ္မာရမ္မဏသာလံ၊ ဓမ္မာရုံဇရပ်
ကို။ ကရောမ၊ ဆောက်လုပ်ခဲ့ကြပါကုန်၏။ တံ၊ ဓမ္မာရမ္မဏသာလံ၊
ထိုဓမ္မာရုံဇရပ်ကို။ အာဂတာနာဂတာနံ၊ လာဆဲ လာလတ္တံ့
ဖြစ်ကုန်သော။ စဘတုဒ္ဓိသာနံ၊ အရပ်လေးမျက်နှာ၌ ဖြစ်ကုန်
သော။ သပ္ပုရိသာနံ၊ ရဟန်း၊ လူ၊ ရှင် သူတော်စင်တို့အား။ ဒေမ၊
လှူဒါန်းပါကုန်၏။ သပ္ပုရိသာ၊ ရဟန်း၊ လူ၊ ရှင် သူတော်စင်တို့သည်

ဣမိဿံ ဓမ္မာရမ္မဏသလ္လာယံ၊ ဤဓမ္မာရုံဇရပ်ဌံ။ တာဝကံဘလိ
က ကိစ္စာနိ၊ တရားဟောခြင်း၊ တရားနာခြင်း၊ ဘုရားဝတ်တက်
ခြင်း၊ သာရေး၊ နာရေး၊ မြို့ရေး၊ ရွာရေး၊ အခိုက်အတန့်မျှသာ
တည်သော ပြုဖွယ်ကိစ္စတို့ကို။ ကရောန္တု၊ အချိန်အခါမရွေး
ပြုကြပါကုန်၏။

* [အထ၊ ထိုမှတပါး။ ဣမာနိ ဒေယျဓမ္မာနိ၊ ဤ(သင်္ကန်း၊
ထီး၊ ဘိနပ်) လူဖွယ်ပစ္စည်းတို့ကို။ နိမန္တိတဘိက္ခုနံ၊ ပင်မိတ်
ထားသောဘုရားသားကျော် ရဟန်းတော်တို့အား။ ဝိသုံ ဝိသုံ၊
အသီးအသီး။ ဒေမ၊ လူဒါန်းပါကုန်၏။]

“ပတ္တနာ”

“မယံ ဘန္တေ ဣမိနာ ဒါနေန အနာဂတေ တိဝိဓ
သုခံ လဘေယျာမ” (၃)

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ
ဒါနေန၊ ဤ ယခုလူရ ဓမ္မာရုံဇရပ် ဒါနကြောင့်။ အနာဂတေ၊
နောင်သောအခါ၌။ တိဝိဓသုခံ၊ လူနတ်နိဗ္ဗာန် သုံးတန်သော
ချမ်းသာကို။ လဘေယျာမ၊ မချွတ်မုချ ရ၊ ရပါလိုကုန်။

“ပတ္တိဒါန”

‘ဣမံ ကုသလဘာဂံ သဗ္ဗသတ္တာနံ သမံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ
ကုသလဘာဂံ၊ ဤ ဓမ္မာရုံဇရပ် အလှူကုသိုလ်၏ အဘို့ကို။ သဗ္ဗ
သတ္တာနံ၊ မိဘဆရာ ဆွေမျှာခုနစ်ဆက် ချစ်ဘက်မိတ်ဆွေ
ရှစ်ထွေပိုင်သ ယမရာဇာ၊ မနုဿာရက္ခ၊ ဘုမ္မဒေဝ၊ ရုက္ခဒေဝ၊

အာကာသနတ် အထူးမှတ်၍ ဖြစ်ရပ်များစွာ အလုံးစုံသော သတ္တဝါတို့အား။ သမံ၊ အညီအမျှ၊ ဒေမ၊ ပေးဝေငှပါကုန်၏။

(၁၀၃) ဆွမ်းစားဇရပ်ဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ ဒုက္ခေ၊ ဆင်းရဲသည်။ ဝိဇ္ဇန္တေ၊ ရှိသည် ရှိသော်။ အပရံ၊ တပါးသော။ သုခံနာမ၊ ချမ်းသာမည်သည်။ ဝိဇ္ဇတိ ယထာ၊ ရှိသကဲ့သို့။ ဧဝံ၊ ဤအတူ။ ဘဝေ၊ ဘဝသည်။ ဝိဇ္ဇမာနေ၊ ရှိသည်ရှိသော်။ ဝိဘဝေ၊ ပိ၊ ဘဝ၏ ကင်းရာကုန်ရာ ဖြစ်သော နိဗ္ဗာန်သည်လည်း။ ဝိဇ္ဇတိ၊ ရှိ၏။ သော၊ ထိုနိဗ္ဗာန် ကို။ ဣစ္ဆိတဗ္ဗော၊ အလိုရှိအပ်၏။ ဣတိ ဝစနတော၊ ဤသို့ ဟောတော်မူသောကြောင့်။ မယံ၊ တပည့်တော်တို့သည်။ နိဗ္ဗာနံ၊ ဘဝဇာတ်သိမ်း ချုပ်ငြိမ်းရာမှန် နိဗ္ဗာန်ကို။ ဣစ္ဆမာနာ၊ အလို ရှိကြပါကုန်သည်ဖြစ်၍။ သံဃဿ၊ သံဃာတော်၏။ သုခဘတ္တ ဘူနတ္ထာယ၊ ချမ်းချမ်းသာသာ ဆွမ်းစားရပါခြင်းအကျိုးငှာ။ ဘောဇနသာလံ၊ ဆွမ်းစားဇရပ်ကို (ဆွမ်းစားကျောင်းကို) ကရောမ၊ ဆောက်လုပ်ခဲ့ကြပါကုန်၏။ တံ ဘောဇနသာလံ၊ ထို ဆွမ်းစားဇရပ်ကို (ဆွမ်းစားကျောင်းကို) အာဂတာနာဂတဿ၊ လာပြီး လာလတ္တံ့ ဖြစ်သော။ စာတုဒ္ဓိသဿ၊ အရပ်လေးမျက်နှာ ခွံဖြစ်သော။ သံဃဿ၊ သံဃာတော်အား။ ဒေမ၊ လှူဒါန်းပါ ကုန်၏။

* [အထ၊ ပါး။ ဣမာနိ ဒေယျဓမ္မာနိ၊ တို့ကို။ နိမန္တိတ ဘိက္ခုနံ၊ တို့အား။ ဒေမ၊ ကုန်၏။]

“ပတ္တနာ”

“ဣဒံ နော ဒါနံ နိဗ္ဗာနဿ ပစ္စယော ဟောတု” (၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံ ဒါနံ၊ ဤဆွမ်းစားဇရပ် (ဆွမ်းစားကျောင်း) အလှူသည်။ နိဗ္ဗာနဿ၊ ဘဝဇာတ်သိမ်း ချုပ်ငြိမ်းရာမှန် နိဗ္ဗာန်၏။ ပစ္စယော၊ အထောက်အပံ့သည်။ ဟောတု၊ ဖြစ်ပါစေသား။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ အမေ့ဟိ၊ တပည့်တော်တို့သည်။ ဘောဇနဿာလာ ဒါနဝသေန၊ ဆွမ်းစားဇရပ် (ဆွမ်းစားကျောင်း) အလှူ၏ အစွမ်းဖြင့်။ တိဿော စေတနာ၊ ပုပ္ဖ၊ မုဉ္ဇေ၊ အပရအားဖြင့် သုံးပါးသော ကုသိုလ် စေတနာတို့ကို။ လဒ္ဓါ၊ ရအပ်ပါကုန်ပြီ။ မယံ၊ တပည့်တော်တို့သည်။ တဿာ ကုသလ စေတနာယ၊ ထိုကုသိုလ် စေတနာ၏။ ပတ္တိံ၊ အဘို့ကို။ သဗ္ဗသတ္တာနံ၊ မိဘဆရာ၊ ဉာတကာနှင့် ချစ်စွာမိတ်မြတ် ယခုရောက်ရှိသောပရိသတ်၊ ဘုမ္မစိုးနတ်တို့ကို အမှူးထား၍ အလုံးစုံသော သတ္တဝါတို့အား။ သမံ၊ အညီအမျှ။ ဒေမ၊ ပေးဝေငှပါကုန်၏။

(၁၀၄) • ကြံဇရင်ဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ ယော ပုရိသော၊ အကြင်ယောက်ျားသည်။ အရိဟိ၊ ရန်သူတို့သည်။ ပရိရုဒ္ဓေါ၊ ထက်ဝန်းကျင်ဝန်းရံပိတ်ဆို့အပ်သည်။ ဟောတိ၊ ဖြစ်၏။ သော ပုရိသော၊

ထိုယောကျ်ားသည်။ ဂမနပ္ပထေ၊ ရန်သူလွတ်ရာ ပြေးသွားဘို့ရာ ခရီးသည်။ ဝိဇ္ဇန္တေ၊ ရှိပင်ရှိပါလျက်။ န ပလာယတိ၊ ရန်သူ လွတ်ရာ မပြေးပါခဲ့။ သော ဒေါသော၊ ထိုအပြစ်သည်။ အဉ္စ သဿ၊ ခရီး၏။ န ဒေါသော၊ အပြစ်မဟုတ်။ တဿေဝ ဗုရိသဿ၊ ထိုယောကျ်ား၏သာလျှင်။ ဒေါသော၊ အပြစ်သည်။ ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ ကိလေသပရိ ခုဒ္ဓေါ၊ ကိလေသာတည်းဟူသော ရန်သူတို့သည် တက်ဝန်းကျင် ဝန်းရံပိတ်ဆို့အပ်သော။ ပုရိသော၊ ယောကျ်ားသည်။ သိဝေ၊ ဘေးရန်မသန်း အလွန်အေးချမ်းသော။ ပထေ၊ နိဗ္ဗာန်သို့ သွား ရာဖြစ်သော ခရီးသည်။ ဝိဇ္ဇမာနေ၊ ရှိပင်ရှိပါလျက်။ တံ မဂ္ဂံ၊ ထိုနိဗ္ဗာန်သို့သွားရာဖြစ်သော ခရီးသို့။ ဂန္တု၊ သွားခြင်းငှာ။ န ဣစ္ဆတိ၊ အလို့မရှိခဲ့။ သောဒေါသော၊ ထိုအပြစ်သည်။ သိဝဿ၊ ဘေးရန်မသန်း အလွန်အေးချမ်းသော။ အဉ္စသဿ၊ နိဗ္ဗာန်သို့ သွားရာခရီး၏။ န ဒေါသော၊ အပြစ်မဟုတ်။ တဿေဝ ဗုရိသဿ၊ ထိုယောကျ်ား၏သာလျှင်။ ဒေါသော၊ အပြစ် သည်။ ဟောတိ၊ ဖြစ်၏။ ဣတိဝစနတော၊ ဤသို့ ဟောတော် မူသောကြောင့်။ မယံ၊ တပည့်တော်တို့သည်။ သိဝံ၊ ဘေးရန် မသန်း အလွန်အေးချမ်းသော။ မဂ္ဂံ၊ နိဗ္ဗာန်သို့ သွားရာခရီးသို့။ ဂန္တု၊ သွားရခြင်းငှာ။ ဣစ္ဆမာနာ၊ အလို့ရှိကြပါကုန်သည် ဖြစ်၍-

* စင်္ကမံ၊ စကြံကို။* စင်္ကမနသာလံ၊ စကြံဇရပ်ကို။ (စကြံ ကျောင်းကို) ကရောမ၊ ပြုလုပ်ခဲ့ကြပါကုန်၏။ တံ စင်္ကမံ၊ သို့စကြံကို။ တံ စင်္ကမနသာလံ၊ ထိုစကြံဇရပ်(စကြံကျောင်း)ကို-

* [အာယသ္မတော ဓမ္မရက္ခိတတ္ထေရဿ၊ အရှင်ဓမ္မရက္ခိတထေရ်အား]

* [အာဂတာနာဂတဿ၊ လာပြီး လာလတ္တံ့ဖြစ်သော။ စာတုဒ္ဓိသဿ၊ အရပ်လေးမျက်နှာ၌ ဖြစ်သော။ သံဃဿ၊ သံဃာတော်အား] ဒေမ၊ လှူဒါန်းပါကုန်၏။

* [အထ၊ ပါး။ ဣမာနိ ဒေယျဓမ္မာနိ၊ တို့ကို။ အာယသ္မန္တာနံ၊ တို့အား။ ဝိသုံ ဝိသုံ၊ သီး။ ဒေမ၊ ကုန်၏။]

“ပတ္တနာ”

“ဣဒံ နော ဒါနံ သိဝဿ အဉ္ဇသဿ ဂမနဿ ပစ္စယော ဟောတု” (၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံ ဒါနံ၊ ဤစကြံ၊ စကြံဇရပ်၊ စကြံကျောင်း အလှူသည်။ သိဝဿ၊ ဘေးရန်မသန်း အလွန်အေးချမ်းသော။ အဉ္ဇသဿ၊ နိဗ္ဗာန်သို့ သွားရာခရီးသို့။ ဂမနဿ၊ သွားရခြင်း၏။ ပစ္စယော၊ အထောက်အပံ့သည်။ ဟောတု၊ မလွဲမသွေ ဖြစ်ပါစေသတည်း။

“ပတ္တိဒါန”

‘ဣမံ ကုသလဘာဂံ သဗ္ဗသတ္တာနံ သမံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ ကုသလဘာဂံ၊ ဤစကြံ၊ စကြံဇရပ်၊ စကြံကျောင်း အလှူကုသိုလ်၏ အဘို့ကို။ သဗ္ဗသတ္တာနံ၊ မိဘဆရာ၊ ခုနစ်ဖြာ ဆွေမျိုးကောင်းကျိုးပြုတတ် မိတ်ဆွေမြတ်နှင့် ရှစ်ထပ်ပိုင်သ ယမရာဇာ၊

ကိုယ်မှာစောင့်ကြပ် ကိုယ်စောင့်နတ်နှင့် ဤမြို့ ဤရွာ ဤ
ဂေဟာ၌ မြဲစွာစောင့်ကြ ဘုမ္မဒေဝ၊ ရုက္ခဒေဝ၊ အာဇာနည်
အထူးမှတ်၍ ဖြစ်ရပ်များစွာ အလုံးစုံသော သတ္တဝါတို့အား။
သမံ၊ အညီအမျှ။ ဒေမ၊ ပေးဝေငှပါကုန်၏။

(၁၀၅) မီးတင်းကုပ်ဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော် တို့သည်။
သမူလံ၊ အောက်ခြေသက်ဆင်း အဝိဇ္ဇာတည်းဟူသော အမြစ်
ရင်းနှင့်တကွသော။ တဏှံ၊ ဘဝတိုင်းပင် ခန္ဓာအပင်ကို ရှင်စေ
တတ်စွာ မျိုးစေတဏှာကို။ အဂ္ဂမဂ္ဂဉာဏဂ္ဂိနာ၊ အရဟတ္တမဂ်
ဉာဏ် တည်းဟူသော မီးဖြင့်။ နာသိတုံ၊ ဖျက်ဆီးရခြင်းငှာ။
အသမတ္ထတော၊ မစွမ်းနိုင်ခြင်းကြောင့်။ ပုနပျုနံ၊ အဖန်ဖန်
အထပ်ထပ်။ ခန္ဓရုက္ခော၊ ခန္ဓာတည်းဟူသော သစ်ပင်သည်။
ဇာယတိ၊ စည်ပင်ထွန်းကား ဖြစ်ပွားပါ၏။ တသ္မာ၊ ထို့ကြောင့်။
သမူလံ၊ အောက်ခြေသက်ဆင်း အဝိဇ္ဇာတည်းဟူသော အမြစ်
ရင်းနှင့်တကွသော။ တဏှံ၊ ဘဝတိုင်းပင် ခန္ဓာအပင်ကို ရှင်စေ
တတ်စွာ မျိုးစေတဏှာကို။ အဂ္ဂမဂ္ဂဉာဏဂ္ဂိနာ၊ အရဟတ္တ မဂ်ဉာဏ်
တည်းဟူသော မီးဖြင့်။ နာသိတုံ၊ ဖျက်ဆီးရခြင်းငှာ။ အဂ္ဂိ
သာလံ၊ မီးတင်းကုပ် (မီးဖိုဆောင်) ကို။ ကဓရာမ၊ ဆောက်လုပ်
ခဲ့ကြပါကုန်၏။ တံ အဂ္ဂိသာလံ၊ ထိုမီးတင်းကုပ် (မီးဖိုဆောင်)
ကို။

(အာယသ္မတော ဗုဒ္ဓရက္ခိတတ္ထေရဿ၊ အရှင် ဗုဒ္ဓရက္ခိတ
ထေရ်အား) ။

(အာဂတာနာဂတဿ၊ လာပြီး လာလတ္တံ့၊ ဖြစ်သော။ စာတုဒ္ဓိသဿ၊ အရပ်လေးမျက်နှာ၌ ဖြစ်သော။ သံဃဿ၊ သံဃာတော်အား။) ဒေမ၊ လူဒါန်းပါကုန်၏။

* (အထ၊ စိဝရာဒိဒေယျဓမ္မာနိ၊ နိမန္တိတဘိက္ခုနံ၊ ဝိသုဝိသု၊ ဒေမ)။

“ပတ္တနာ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာဒါနေန၊ ဤ ယခုပြုရ မီးတင်းကုပ် (မီးဖိုဆောင်) ဒါနကြောင့်။ သမူလံ၊ အောက်ခြေသက်ဆင်း အဝိဇ္ဇာတည်းဟူသော အမြစ်အရင်းနှင့်တကွသော။ တဏှံ၊ ဘဝတိုင်းပင် ခန္ဓာအပင်ကို ရှင်သန် စေတတ်စွာ မျိုးစေ့ တဏှာကို။ အဂ္ဂမဂ္ဂ ဉာဏဂိုဏ်း၊ အရဟတ္တမဂ်ဉာဏ် တည်းဟူသော မီးဖြင့်။ နာသိတုံ၊ ဖျက်ဆီးရခြင်းငှာ။ သမတ္တာ၊ စွမ်းနိုင်သူတို့သည်။ ဘဝေယျာမ၊ ဖြစ်ရပါလို့ကုန်၏။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ အမေဟိ၊ တပည့်တော် တို့သည်။ အဂ္ဂိသာလာဒါနဝသေန၊ မီးတင်းကုပ် (မီးဖိုဆောင်) ကိုပေးလှူသည်၏အစွမ်းဖြင့်။ ပုဗ္ဗံ၊ ပုဗ္ဗ၊ မုဉ္ဇံ၊ အပရ ကုသိုလ်စေတနာကို။ လဒ္ဓံ၊ ရအပ်ပါပြီ။ မယံ၊ တပည့်တော်တို့သည်။ တဿ ပုညဿ၊ ထိုပုဗ္ဗ၊ မုဉ္ဇံ၊ အပရ ကုသိုလ်စေတနာ၏။ ဘာဂံ၊ အဘို့ကို။ သဗ္ဗသတ္တာနံ၊ အမိအဖ အဘိုးအဖွား၊ ဆွေမျိုးအပေါင်း မိတ်ကော်ောင်း မိတ်မြတ် ယခုရောက်ရှိသောပရိသတ်၊ ကြွင်းကျန်သောပရိသတ်

ယမမင်း၊ လူမင်း၊ ကိုယ်စောင့်နတ်၊ ဘုမ္မစိုးနတ်၊ ရုက္ခစိုးနတ်၊
ဓတရဌ၊ ဝိရုဌက၊ ဝိရုပက္ခ၊ ကုဝေရ၊ နတ်မင်းကြီး လေးပါး၊
သိကြားမင်းကို အမှူးထား၍ အလုံးစုံသော သတ္တဝါတို့အား။
သမံ၊ အညီအမျှ။ ဒေမ၊ ပေးဝေငှပါကုန်၏။

(၁၀၆) ရေတွင်းဇရပ်ဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်ဘော်တို့သည်။ ဥဒပါန
သာလာဒါနဿ၊ ရေတွင်းဇရပ်အလှူ၏။ ဖလာနိ၊ လောကုတ်
လောကီ နှစ်လီသော အကျိုးတို့ကို။ ဣစ္ဆမာနာ၊ အလိုရှိကြပါ
ကုန်သောကြောင့်။ (ဇေတဝနေ) ဇေတမင်းသား၏ ဥဏှာဥဉ်း။
ဥဒပါနသာလံ၊ ရေတွင်းဇရပ်ကို။ ကရောမ၊ ပြုလုပ်ခဲ့ကြပါကုန်၏။
တံ ဥဒပါနသာလံ၊ ထိုရေတွင်းဇရပ်ကို။ အာဂတာနာဂတာနံ၊
လာပြီး လာလတ္တံ့ဖြစ်ကုန်သော။ စာတုဒ္ဓိသာနံ၊ အရပ်လေး
မျက်နှာ၌ဖြစ်ကုန်သော။ ဂဟဋ္ဌပဗ္ဗဇိတာနံ၊ လူရှင်ရဟန်းတို့အား။
ဒေမ၊ လှူဒါန်းပါကုန်၏။

* [အထ၊ ဣမာနိဒေယျဓမ္မာနိ၊ နိမန္တိတဘိက္ခုနံ၊ ဝိသုဝိသု၊
ဒေမ]

“ပတ္တနာ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်ဘော်တို့သည်။ ဣမိနာ
ဒါနေန၊ ဤယခုလူရရေတွင်းဇရပ်ဒါနကြောင့်။ ဇာတိဇာတိသု၊
ဖြစ်တိုင်းဖြစ်တိုင်းသောလူ့ဘဝ၊ နတ်ဘဝတို့၌။ ဥဒပါနသာလာ
ဒါနဿ၊ ရေတွင်းဇရပ်အလှူ၏။ ဖလာနိ၊ လောကီအကျိုးတို့ကို။

လုဘိတု၊ ရ၍။ နိဗ္ဗာနံ၊ ဆင်းရဲခပ်သိမ်းငြိမ်းရာအမှန်နိဗ္ဗာန်ကို။ သစ္စိကရေယျာမ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် မျက်မှောက်ပြုရ ပါလိုကုန်၏။

“ပတ္တိဒါန”

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ သမံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ ကုသလဘာဂံ၊ ဤရေတွင်းဇရပ်အလှ ကုသိုလ်၏အဘို့ကို။ သဗ္ဗ သတ္တာနံ၊ မိဘဆရာ ဉာဏ်နှင့် ချစ်စွာမိတ်မြတ် ယခုရောက် ရှိသောပရိသတ်၊ ယမမင်း၊ ဤမြို့ ဤရွာ၌ စောင့်ရှောက်၍ နေသော ဘုမ္မစိုးနတ်၊ ရုက္ခစိုးနတ်၊ အာကာသစိုးနတ်တို့ကို အမှူး ထား၍ အလုံးစုံသောသတ္တဝါတို့အား။ သမံ၊ အညီအမျှ။ ဒေမ၊ ပေးဝေငှပါကုန်၏။

(မှတ်ချက်) “အနာထ ပိဏ္ဍိကော ဂဟပတိ ဇေတဝနေ ဥဒပါနသာလာယော ကာရာပေသိ”

ပါဠိတော်လာအရ- အနာထပိဏ္ဍိ သူဌေးကြီးသည် ဇေတမင်းသား၏ ဥယျာဉ် ဇေတဝန်ကျောင်းအတွင်း၌ ရေတွင်းဇရပ်များ ဆောက်လုပ် လှူဒါန်းသည်ကို ရှု၍ ရေတွင်းဇရပ်ဒါနရေစက်ချကို(ဇေတဝနေ) ပုဒ်ထည့်၍ ရေးလိုက်သည်။ ၎င်းနေရာ၌ သင့်ရာဌာန ထည့်ချပါ။

လှူဒါန်းရာ၌ အနာထပိဏ္ဍိသူဌေးကြီးသည်ရေတွင်း ဇရပ်များကို ဘုရား သံဃာအတွက်သာ ရည်၍ ပြုလုပ် လှူဒါန်းခဲ့သည်။ ဤ၌မူကား အများသုံးဆောင်ခွင့် ရရန် ရဟန်းရှင်လူအားလုံးကိုပင် လှူခဲ့သည်။

ရေတွင်း ဇရပ်ဟူသည် ရေတွင်းအနီးတွင် တစိတ်၊
ရေတွင်းပေါ် ဆောက်လုပ်ထားပြီး ထိုဇရပ်၌ သောက်
ရေအိုးများ ထားရှိကာ၊ ရေသောက်ရင်း ခဏတဖြုတ်
တည်းခို နားနေရသော ဇရပ်မျိုးတည်း။ ရေတွင်းပေါ်
၌ အမိုးမျှသမျှ ကျန်သောနေရာ၌ တည်းခိုရန် အခင်း
ပါ၏။

* အနုဇာနာမိ ဘိက္ခုဝေ၊ ဥဒပါနသာလန္တိ။

(၁၀၇) သုသာန်ဇရပ်ဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ပုညတ္ထိ
ကေန၊ ကောင်းမှုကို အလိုရှိကြပါသောကြောင့်။ သုခတ္ထိကေန၊
မသေရာမှန် နိဗ္ဗာန်ချမ်းသာကို အလိုရှိကြပါသောကြောင့်။
အသုဘကိစ္စာနိ၊ အသုဘကိစ္စတို့ကို။ သုခံ၊ ချမ်းသာလွယ်ကူစွာ။
တာတုံ၊ ပြုနိုင်ရန်အလို့ငှာ။ (ကံဦး သုသာနေ) ကံဦးသင်္ချိုင်း၌။
သုသာနသာယံ၊ သုသာန်ဇရပ်ကို။ ကာရာပေမ၊ ဆောက်လုပ်
စေကြပါကုန်၏။ တံ သုသာနသာယံ၊ ထိုသုသာန်ဇရပ်ကို။
အသုဘံ၊ အသုဘကို (အသုဘကမ္မဋ္ဌာန်းကို)။ ပဿိတုံ၊ ရှုခြင်း
ငှာ။ အာဂတဿံ၊ လာကြကုန်သော။ ဂဟဋ္ဌပဗ္ဗဇိတာနံ၊
လူရှင်ရဟန်းတို့အား။ ဒေမ၊ လှူဒါန်းပါကုန်၏။

* [အထ၊ ဣမာနိ ဒေယျဓမ္မာနိ၊ နိမန္တိတဘိက္ခုနံ၊
ဝိသုံဝိသုံ၊ ဒေမ]

“ပတ္တနာ”

“ဣဒံ နော ဒါနံ အမတဿ ပစ္စယော ဟောတု” (၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံ ဒါနံ၊ ဤသုသာန် ဇရပ်အလှူသည်။ အမတဿ၊ မသေရန်မှန် နိဗ္ဗာန်၏။ ပစ္စယော၊ အထောက်အပံ့သည်။ ဟောတု၊ ဖြစ်ပါစေသတည်း။

“ပတ္တိဒါန”

‘ဣမံ ကုသလဘာဂံ သဗ္ဗသတ္တာနံ သမံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ ကုသလဘာဂံ၊ ဤဇရပ်အလှူ ကုသိုလ်၏အဘို့ကို။ သဗ္ဗသတ္တာနံ၊ မိဘဆရာ၊ ဉာတကာနှင့် ချစ်စွာမိတ်မြတ် ယခုရောက်ရှိသော ပရိသတ်၊ ကြွင်းကျန်သော ပရိသတ်၊ ယမမင်း၊ လူမင်း၊ ကိုယ်စောင့်နတ်၊ ဘုမ္မစိုးနတ်၊ ရုက္ခစိုးနတ်၊ ဓဏရဋ္ဌ၊ ဝိရုဋ္ဌက၊ ဝိရူပက္ခ၊ ကုဝေရ၊ နတ်မင်းကြီးလေးပါး၊ သိကြားမင်းကို အမှူးထား၍ အလုံးစုံသော သတ္တဝါတို့အား။ သုမံ၊ အညီအမျှ။ ဒေမ၊ ပေးဝေငှပါကုန်၏။

(၁၀၈) ဇရုံးအိမ်ဇရပ်ဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ပုညတ္ထိကေန၊ ကောင်းမှုကို အလို့ရှိကြပါသောကြောင့်။ သုခတ္ထိကေန၊ လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာကို အလို့ရှိကြပါသော

ကြောင့်။ (ကိုးဆောင်အာရာမေ) ကိုးဆောင် ကျောင်းတိုက်
အရံ၌ (ဇန္တာသရသာလံ) ဇရုံးအိမ် ဇရပ်ကို။ ကရောမ၊
ဆောက်လုပ်ခဲ့ကြပါကုန်၏။ (တံ ဇန္တာသရသာလံ) ထိုဇရုံးအိမ်
ဇရပ်ကို။ အာဂတာနာဂတဿ၊ လာပြီး လာလှတ္တံ့ဖြစ်သော။
စာတုဒ္ဒိသဿ၊ အရပ်လေးမျက်နှာ၌ဖြစ်သော။ သံသဿ၊ သံသာ
တော်အား။ ဒေမ၊ လူဒါန်းပါကုန်၏။

*[အထ၊ ဣမာနိ ဒေယျဓမ္မာနိ၊ နိမန္တိတ ဘိက္ခုနံ၊
ဝိသုဝိသု၊ ဒေမ]

“ပတ္တနာ”

“ဣဒံ နော ဒါနံ တိဝိဓသုဿ ပစ္စယော
ဟောတု”(၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံ ဒါနံ၊
ဤဇရုံးအိမ်ဇရပ်အလှူသည်။ တိဝိဓသုဿ၊ သုံးပါးအပြား
ရှိသော လှူချမ်းသာ၊ နတ်ချမ်းသာ၊ နိဗ္ဗာန် ချမ်းသာ၏။
ပစ္စယော၊ အထောက်အပံ့သည်။ ဟောတု၊ မုချမသွေ ဖြစ်ပါ
စေသော။

“ပတ္တိဒါန”

‘ဣမံ ကုသလဘာဂံ သဗ္ဗသတ္တာနံ သမံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ ယံ၊ တပည့်တော်တို့သည်။ ဣမံ
ကုသလဘာဂံ၊ ဤ(ဇရုံးအိမ်ဇရပ်အလှူ) ကုသိုလ်၏ အဘို့ကို။
သဗ္ဗသတ္တာနံ၊ အမိအဖ၊ ဆရာသမား၊ အဘိုးအဖွား၊ ဆွေမျိုး
အပေါင်း၊ မိတ်ဆွေကောင်း၊ ယခု ရောက်ရှိသော ပရိသတ်၊

ယမမင်း၊ လူမင်း၊ ဘုမ္မစိုးနတ်၊ ရုက္ခစိုးနတ်၊ အာကာသစိုးနတ်
တို့ကို အမှူးထား၍ ကြားသိသမျှ အလုံးစုံသော သတ္တဝါတို့
အား။ သမံ၊ အညီအမျှ။ ဒေမ၊ ပေးဝေငှပါကုန်၏။

- * လက်သည်းကွင်း နေရာများ၌ သင့်လျော်ရာပြင်ချချန်။
- * ပရိဝေဏံ၊ ပရိဝုဏ်ကို။ * ကောဠကံ၊ တံခါးမုခ်ကို။
- * ဥပဋ္ဌာနသလံ၊ စည်းဝေးရာဇရပ်ကို။ * ကပ္ပိယကုဋ္ဌိံ၊
ကပ္ပိယကုဋ္ဌိကို။ * ဇန္တုသရံ၊ ဇရုံးအိမ်ကို။ * မဏ္ဍပ်၊
မဏ္ဍပ်ကို။

(၁၀၉) ကျင်ကြီးအိမ်ဒါန ရေစက်ချ

“ဒါန”

ဘန္တု၊ အရှင်ဘုရား။ အယံ ကံသယော၊ အလျားတလံ အနံ
တထွာ ဤကိုယ်ခန္ဓာသည်။ စတုစက္ကော၊ ဣဒိယာပထ လေးဝ
သော စက်ရှိ၏။ နဝဒ္ဒါရော၊ ကိုးပေါက်ဒွါရ အမာဝရှိ၏။
နဝဟိ ဒွါရေဟိ၊ ကိုးပေါက်သော ဒွါရ အမာဝတို့မှ။ မလံ၊
အညစ်အကြေးသည်။ ဓုတံ၊ အမြဲ။ သဝတိ၊ ယိုစီးထွက်ကျ၏။
ပဋိကူလံ၊ စက်ဆုပ်ရွံရှာ ထွ်စရာဖြစ်သော။ ဣမံ ပူတိကာယံ၊
နံညီပုပ်လျှောင် ဤကိုယ်ကောင်ကို။ ဆဋ္ဌယိတွာန၊ မရှုမငဲ့
စွန့်ပစ်ခဲ့၍။ နိဗ္ဗာနပုရံ၊ နိဗ္ဗာန်ပြည်မြတ်သို့။ ဂမနတ္ထာယ၊
သွားပါရခြင်း အကျိုးငှာ။ မယံ၊ တပည့်တော်တို့သည်။
(ဝစ္စကုဋ္ဌိံ) ကျင်ကြီးအိမ်ကို။ (ကိုးဆောင်အာရာမေ) ကိုးဆောင်
ကျောင်းတိုက် အရံ၌။ ကရောမ၊ ပြုလုပ် ခဲ့ကြပါကုန်၏။
(တံဝစ္စကုဋ္ဌိံ) ထိုကျင်ကြီးအိမ်ကို။

(အာယသ္မတော သောဘိတတ္ထေရဿ၊ အရှင်သောဘိတထေရ်အား)

(အာဂတာနာဂတဿ၊ လာပြီး လာလတ္တံ့၊ ဖြစ်သော။ စာတုဒ္ဓိဿ၊ အရပ်လေးမျက်နှာ၌ ဖြစ်သော။ သံဃဿ၊ သံဃာတော်အား)

ဒေမ၊ လူဒါန်းပါကုန်၏။

* [အထ၊ ဣဓာနိ ဒေယျဓမ္မာနိ၊ နိမန္တိတဘိက္ခုနံ၊ ဝိသု ဝိသု။ ဒေမ။]

“ပတ္တနာ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာဒါနေန၊ ဤယခု လူရ (ကျင်ကြီးအိမ်)ဒါနကြောင့်။ ပဋိကူလံ၊ စက်ဆုပ်ရွံ့ရှာ ထို့စရာဖြစ်သော။ ဣမံ ပူတိကံဿံ၊ နံညီပုပ်လှောင် ဤကိုယ်ကောင်ကို။ ဆန္ဒယိတာန၊ မရှုမငဲ့ စွန့်ပစ်ခဲ့၍။ နိဗ္ဗာနပုရံ၊ နိဗ္ဗာန်ပြည်မြတ်သို့။ ဂစ္ဆေယျာမ၊ ဘဝမကြာသွားရပါလိုကုန်၏။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ အဓမ္မဟိ၊ တပည့်တော်တို့သည်။ ဝစ္စကုဋ္ဌိဒါနဝသေန၊ ကျင်ကြီးအိမ်ကို ပေးလှူသည်၏အစွမ်းဖြင့်။ ယံ ပုညံ၊ အကြင် ပုဗ္ဗ၊ မုဉ္ဇေ၊ အပရ၊ ကုသိုလ် စေတနာကို။ လဒ္ဓံ၊ ရအပ်ပါပြီ။ မယံ၊ တပည့်တော်တို့သည်။ တဿ ပုညဿ၊ ထိုကုသိုလ်စေတနာ၏။ ဘာဝံ၊ အဘို့ကို။ သဗ္ဗသတ္တာနံ၊ တို့အား။ ဒေမ၊ ကုန်၏။

* ကျင်ငယ်အိမ်၌ ပံဿာဝကုဋ်၊ ကျင်ငယ်အိမ်ကို-ဟု
ပြောင်းလဲချပါ။

(၁၁၀) ရေတွင်းဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ အဂ္ဂ
မဂ္ဂေါဒကဿ၊ အေးမြကြည်လင် အရဟတ္တမဂ် တည်းဟူသော
ရေစင်ကို။ အပိဝနတော၊ မသောက်ရခြင်းကြောင့်။ အနဟာန
တော၊ မချိုးရခြင်းကြောင့်။ ကိလေသပိပါသသန္တာပဒုက္ခံ၊ ကိလေ
သာတည်းဟူသော မှတ်သိပ်ခြင်း ဆင်းရဲ၊ ပူလောင်းခြင်း ဆင်းရဲ
ကို။ အနုဘဝါမ၊ ခံစားရပါကုန်၏။ တသ္မာ၊ ထို့ကြောင့်။ အဂ္ဂ
မဂ္ဂေါဒကံ၊ အေးမြကြည်လင် အရဟတ္တမဂ်တည်း ဟူသော
ရေစင်ကို။ ပါတုံ၊ သောက်ရခြင်းငှာ။ နှာယိတုံ၊ ချိုးရခြင်းငှာ။
(ကိုးဆောင်အာရာမေ) ကိုးဆောင်ကျောင်းဝင်းအရံ၌။ ဥဒ
ပါနံ၊ ရေတွင်းကို။ တရောမ၊ ပြုလုပ်ခဲ့ကြပါကုန်၏။ တံ ဥဒ
ပါနံ၊ ထိုရေတွင်းကို။ အာဂတာနာဂတာနံ၊ လာပြီး လာလတ္တံ့
ဖြစ်ကုန်သော။ စာတုဒ္ဓိသာနံ၊ အရပ်လေးမျက်နှာ၌ ဖြစ်ကုန်
သော။ သဗ္ဗသတ္တဝာနံ၊ ရဟန်း ချင် လူ တမူကဲ့ပြား ကျဲ နှစ်
စသော သတ္တဝါ အားလုံးတို့အား။ ဒေမ၊ လူဒါန်းပါကုန်၏။

သဗ္ဗသတ္တဝါ၊ ရေကိုသောက်ချိုးလိုသော သတ္တဝါအားလုံး
တို့သည်။ ယထာရုံစိ၊ အလိုရှိတိုင်း။ ပရိဘုဉ္ဇန္တု၊ သောက်ခြင်း၊
ချိုးခြင်းအမှုဖြင့် သုံးဆောင်မှု ပြုကြပါကုန်။

* [အထ၊ ဣမာနိ၊ ဒေယျဓမ္မာနိ၊ နိမန္တိတဘိက္ခုနံ၊
ဝိသုံ ဝိသုံ၊ ဒေမ]

“ပတ္တနာ”

“ဣဒံ နော ဒါနံ အဂ္ဂမဂ္ဂေါဒကဿ ပိဝနန္ဒာနဿ
ပစ္စယော ဟောတု” (၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံ
ဒါနံ၊ ဤ ရေတွင်းအလှူသည်။ အဂ္ဂမဂ္ဂေါဒကဿ၊ အေးမြ
ကြည်လင် အရဟတ္တမဂ် တည်းဟူသော ရေစင်ကို။ ပိဝနန္ဒာ
နဿ၊ သောက်ရခြင်း၊ ချိုးရခြင်း၏။ ပစ္စယော၊ အတောက်အပံ့
သည်။ ဟောတု၊ ဖြစ်ပါစေသတည်း။

“ပတ္တိဒါန”

‘ဣမံ ကုသလဘာဂံ သဗ္ဗသတ္တာနံ သမံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ
ကုသလဘာဂံ၊ ဤရေတွင်း အလှူကုသိုလ်၏ အဘို့ကို။ သဗ္ဗ
သတ္တာနံ၊ ဘို့အား။ သမံ၊ အမျှ။ ဒေမ၊ ကုန်၏။

* ဒါယကာ အလိုကျပင် သုံးဆောင်ရမည် ဖြစ်ကား-
ရေဒါနမျိုး၌ တိရစ္ဆာန်များပင် သုံးဆောင်ခွင့်ရအောင်
လှူဒါန်းရမည်။

(၁၁၁) ရေကန်ဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ ဂူထမက္ခိတော၊ မစင်လူးသော။
ပုရိသော၊ ယောက်ျားသည်။ ပူရိတံ၊ ရေဖြင့် ပြည့်သော။
တဠာကံ၊ တဘက်ဆည်းကန်ကို။ ဒိသ္မာန၊ မြင်ရ၍။ တံတဠာကံ၊

ထိုတဘက်ဆည်းကန်ကို။ ဂန္တု၊ သွားခြင်းငှာ။ န လူ့စွတိ၊
 အလိုမရှိ။ သော ဒေါသော၊ ထိုအပြစ်သည်။ တဋ္ဌာကဿ၊
 တဘက်ဆည်းကန်၏။ န ဒေါသော၊ အပြစ်မဟုတ်။ တဿေဝ
 ပုရိသဿ၊ ထိုယောကျ်ား၏သာလျှင်။ ဒေါသော၊ အပြစ်သည်။
 ဟောတိယထာ၊ ဖြစ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ ကိလေသမလ
 မက္ခိတော၊ ကိလေသာ တည်းဟူသော အညစ်အကြေးဖြင့်
 လိမ်းကျပသော။ ပုရိသော၊ ယောကျ်ားသည်။ ကိလေသမလ
 ဓောဝနေ၊ ကိလေသာ တည်းဟူသော အညစ်အကြေးကို
 ဆေးလျော်ရာ ဖြစ်သော။ အမတန္တဋ္ဌေ၊ အမြှိုက်နိဗ္ဗာန် တည်း
 ဟူသော တဘက်ဆည်းကန်သည်။ ဝိဇ္ဇန္တေ၊ ရှိပင်ရှိပါလျက်။
 တံ တဋ္ဌာကံ၊ ထို အမြှိုက်နိဗ္ဗာန် တည်းဟူသော တဘက်ဆည်း
 ကန်သို့။ ဂန္တု၊ သွားခြင်းငှာ။ န လူ့စွတိ၊ အလိုမရှိ။ သော
 ဒေါသော၊ ထိုအပြစ်သည်။ အမတန္တဋ္ဌဿ၊ အမြှိုက်နိဗ္ဗာန်
 တည်းဟူသော တဘက်ဆည်းကန်၏။ န ဒေါသော၊ အပြစ်
 မဟုတ်။ တဿေဝ ပုရိသဿ၊ ထို ယောကျ်ား၏သာလျှင်။
 ဒေါသော၊ အပြစ်သည်။ ဟောတိ၊ ဖြစ်၏။ လူတိ ဝစနတော၊
 ဤသို့ ဟောတော်မူသောကြောင့်။ မယံ၊ တပည့်တော်တို့သည်။
 ကိလေသမလဓောဝနတ္ထဿ၊ ကိလေသာ တည်းဟူသော အညစ်
 အကြေးကို ဆေးလျော်ရခြင်း အကျိုးငှာ။ အမတန္တဋ္ဌံ၊ အမြှိုက်
 နိဗ္ဗာန် တည်းဟူတော တဘက်ဆည်းကန်သို့။ ဂန္တု၊ သွားရခြင်း
 ငှာ။ လူ့မာနာ၊ အလိုရှိကြပါသောကြောင့်။ (ကိုးဆောင်
 အာရာမေ) ကိုးဆောင် ကျောင်းတိုက်အရံ၌။ ပေါက္ခရဏံ၊
 ရေကန်ကို။ ကရောမ၊ ပြုလုပ်ခဲ့ကြပါကုန်၏။ (တံ ပေါက္ခရဏံ)
 ထို ရေကန်ကို-

“အာဂတာနာဂတာနံ၊ လာပြီးလာလတ္တံ၊ ဖြစ်ကုန်သော။ စာတုဒ္ဓိသာနံ၊ အရပ်လေးမျက်နှာ၌ ဖြစ်ကုန်သော။ သဗ္ဗသတ္တာနံ၊ ရဟန်း ရှင် လူ တမူကွဲပြား ကျဲ၊ နွား စသော သတ္တဝါအားလုံးတို့အား။ ဒေမ၊ လူဒါန်းပါကုန်၏”။

သဗ္ဗသတ္တာ၊ ရေကိုသောက်ချိုးလိုသော သတ္တဝါအားလုံးတို့သည်။ ယထာရုစိ၊ အလိုရှိတိုင်း။ ပရိဘုဉ္ဇန္တု၊ သောက်ခြင်း၊ ချိုးခြင်း အမှုဖြင့် သုံးဆောင်မှု ပြုကြပါကုန်။

* [အထ၊ ဣမာနိ ဒေယျဓမ္မာနိ၊ နိမန္တိတဘိက္ခုနံ၊ ဝိသုံ ဝိသုံ၊ ဒေမ]

“ပတ္တနာ”

“ဣဒံ နော ဒါနံ အမတန္တဋ္ဌဿ ဂမနဿ ပစ္စယော ဟောတု” (၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံ ဒါနံ၊ ဤ ယခုပြုရ·ရေကန်ဒါနသည်။ အမတန္တဋ္ဌဿ၊ အမြှိုက်နိဗ္ဗာန် တည်းဟူသော တဘက်ဆည်းကန်သို့။ ဂမနဿ၊ သွားရခြင်း ၏။ ပစ္စယော၊ အထောက်အပံ့သည်။ ဟောတု၊ ဖြစ်ပါစေ သတည်း။

“ပတ္တိဒါန”

‘ဣမံ ကုသလဘာဂံ သဗ္ဗသတ္တာနံ သမံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ ကုသလဘာဂံ၊ ဤ ရေကန် အလှူ ကုသိုလ်၏ အဘို့ကို။ သဗ္ဗသတ္တာနံ၊ တို့အား။ သမံ၊ အမျှ။ ဒေမ၊ ကုန်၏။

- * ဣဋ္ဌကာပေါက္ခရဏိံ၊ အဋ္ဌရေကန်ကို၊
- * သိလ္လာပေါက္ခရဏိံ၊ ကျောက်ရေကန်ကို၊

(၁၁၂) ရေအိုးစင် ဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ အဂ္ဂမဂ္ဂေါ ဒကဿ၊ အေးမြကြည်လင်အရဟတ္တမဂ်တည်းဟူသော ရေစင်ကို။ အပိဝနတော၊ မသောက်ရခြင်းကြောင့်။ ကိလေသပိပါသဒုက္ခံ၊ ကိလေသာတည်းဟူသော မှတ်သိပ်ဆာလောင်ခြင်း၊ ဆင်းရဲကို။ အနုဘဝါမ၊ ခံစားရပါကုန်၏။ တဿ၊ ထို့ကြောင့်။ တံအဂ္ဂမဂ္ဂေါဒကံ၊ ထိုအေးမြကြည်လင် အရဟတ္တမဂ်တည်းဟူသော ရေစင်ကို။ ပါတုံ၊ သောက်ရခြင်းငှာ။ ပပံ၊ ရေအိုးစင်ကို။ ကရောမ၊ ပြုလုပ်ခဲ့ကြပါကုန်၏။ တံပပံ၊ ထိုရေအိုးစင်ကို။ ဂဟဋ္ဌပဗ္ဗဇီတာနံ၊ လူရှင်ရဟန်းတို့အား။ ဒေမ၊ လူဒါန်းပါကုန်၏။

[အထ၊ ဣမာနိဒေယျဓမ္မာနိ၊ နိမန္တိတဘိက္ခုနံ၊ ဒေမ]

“ပတ္တနာ”

“ဣဒံ နော ဒါနံ အဂ္ဂမဂ္ဂေါဒကဿ ပိဝနဿ ပစ္စယော ဟောတု” (၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံဒါနံ၊ ဤသောက်ရေအိုးစင်အလှသည်။ အဂ္ဂမဂ္ဂေါဒကဿ၊ အေးမြကြည်လင် အရဟတ္တမဂ်တည်းဟူသော ရေစင်ကို။ ပိဝနဿ၊ သောက်ရခြင်း၏။ ပစ္စယော၊ အထောက်အပံ့သည်။ ဟောတု၊ ဖြစ်ပါစေသတည်း။

“ပတ္တိဒါန”

‘ဣမံ ကုသလဘာဂံ သဗ္ဗသတ္တာနံ သမံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ ကုသလဘာဂံ၊ ဤသောက်ရေအိုးစင်အလှူ ကုသိုလ်၏အဘို့ကို။ သဗ္ဗသတ္တာနံ၊ တို့အား။ သမံ၊ အမျှ။ ဒေမ၊ ကုန်၏။

*ပပါ၊ ရေအိုးစင်။ ပါနိယသလိကာ၊ ရေအိုးစင်။

“အထ ခေါ် အနာထပိဏ္ဍိကော ဂဟပတိ ဇေတ ဝနေ ဝိဟာရေ ကာရာပေသိ၊ ပရိဝေဏာနိ ကာရာ ပေသိ၊ ကောဠကေ ကာရာပေသိ၊ ဥပဋ္ဌာနသလာယော ကာရာပေသိ၊ အဂ္ဂိသာလာယော ကာရာပေသိ၊ ကပ္ပိယကုဋ္ဌိယော ကာရာပေသိ၊ ဝစ္စကုဋ္ဌိယော ကာရာ ပေသိ၊ စင်္ကမေ ကာရာပေသိ၊ စင်္ကမနသလာယော ကာရာပေသိ၊ ဥဒပါနေ ကာရာပေသိ၊ ဥဒပါနသလာယော ကာရာပေသိ၊ ဇန္တုဗ္ဗာရေ ကာရာပေသိ၊ ဇန္တုဗ္ဗသရသလာယော ကာရာပေသိ၊ ပေါက္ခရဏိယော ကာရာပေသိ၊ မဏ္ဍပေ ကာရာပေသိ။

သေနာသနက္ခန္ဓက ပါဠိတော်လာအရ-

(၁) ကျောင်း၊ (၂) ပရိဝုဏ်၊ (၃) တံခါးမုခ်၊ (၄) စည်းဝေးရာဇရပ်၊ (၅) မီးတင်းကုပ်၊ (၆) ကပ္ပိယကုဋ္ဌိ (၇) ကျင်ကြီးအိမ်၊ (၈) စင်္ကြံ၊ (၉) စင်္ကြံဇရပ်၊ (၁၀) ရေတွင်း၊ (၁၁) ရေတွင်းဇရပ်၊ (၁၂) ဇရုံးအိမ်၊ (၁၃) ဇရုံးအိမ်ဇရပ်၊ (၁၄) ရေကန်၊ (၁၅) မဏ္ဍပ်-ရေစက်ချများကို ရေးသားခဲ့သည်။

အနာထပိဏ်သူဌေးသည် ဇေတမင်းသား၏ ဥယျာဉ်၌
၎င်းအားလုံးကိုပင်ပြုလုပ်၍ အာဂတာနာဂတ စတုဒိသသံသိက
လှူဒါန်းခဲ့လေသည်။

(၁၁၃) သိမ်ကျောင်းဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ပုညတ္တိ
ကေန၊ ကောင်းမှုကိုအလိုရှိကြကုန်သောကြောင့်။ သုခတ္ထိကေန၊
လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာကို အလိုရှိကြပါသော
ကြောင့်။ ဘိက္ခုနံ၊ ဘုရားသားကျော် ရဟန်းတော်တို့၏။ ကမ္မ
ကရဏကာလေသု၊ ဥပုသ်ကံ၊ ပဝါရဏာကံစသော ကံပြုရာအခါ
တို့၌။ သုခံ၊ ကိုယ်စိတ်မပမ်း ချမ်းသာစွာ။ ကမ္မကရဏတ္ထာယ၊
ကံကိုပြုနိုင်ရန်အကျိုးငှာ။ (ကိုးဆောင်အာရာမေ) ကိုးဆောင်
ကျောင်းတိုက်အရံ၌။ ခဏ္ဍသီမာယ၊ ခဏ္ဍသိမ်၏။ ဥပရိ၊
အထက်၌။ သီမာဝိဟာရံ၊ သိမ်ကျောင်းကို။ ကာရာပေမ၊
ဆောက်လုပ် စေခဲ့ကြပါကုန်၏။ တံ သီမာဝိဟာရံ၊ ထိုသိမ်
ကျောင်းကို။ အာဂတာနာဂတဿ၊ လာပြီး လာလတ္တံ့ဖြစ်
သော။ စတုဒ္ဒိသဿ၊ အရပ်လေးမျက်နှာ၌ဖြစ်သော။ သံဃဿ၊
သံဃာတော်အား။ ဒေမ၊ လှူဒါန်းပါကုန်၏။

ဘိက္ခု၊ ဘုရားသားကျော် ရဟန်းတော်တို့သည်။ ဣမသ္မိံ
သီမာဝိဟာရေ၊ ဤသိမ်ကျောင်း၌။ သုခံ၊ ကိုယ်စိတ်မပမ်း
ချမ်းသာစွာ။ ကမ္မာနိ၊ ဥပုသ်ကံ၊ ပဝါရဏာကံ၊ စသောကံ
တို့ကို။ ကရောန္တု၊ ပြုတော်မူကြပါကုန်။

[အထ၊ လူမာနိ ဒေယျဓမ္မာနိ၊ နိမန္တိတဘိက္ခုနံ၊
ဝိသုဝိသု၊ ဒေမ]

“ပတ္တနာ”

“လူဒံ နော ဒါနံ တိဝိဓသုခဿ ပစ္စယော ဟောတု”
(၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ လူဒံဒါနံ၊
ဤသိမ်ကျောင်း အလှူသည်။ တိဝိဓသုခဿ၊ သုံးပါးအပြား
ရှိသောလှူချမ်းသာ၊ နတ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာ၏။ ပစ္စယော၊
အထောက်အပံ့သည်။ ဟောတု၊ ဖြစ်ပါစေသတည်း။

“ပတ္တိဒါန”

‘လူမံ ကုသလဘာဂံ သဗ္ဗသတ္တဉာနံ သမံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ လူမံ
ကုသလဘာဂံ၊ ဤသိမ်ကျောင်းအလှူကုသိုလ်၏အဘို့ကို။ သဗ္ဗ
သတ္တဉာနံ၊ တို့အား။ သမံ၊ အမျှ။ ဒေမ၊ ကုန်၏။

* ဤကား သမုတ်ပြီး သိမ်ပေါ်၌ ဆောက်လုပ် လှူဒါန်း
သော သိမ်ကျောင်းရောက်ချတည်း။

(၁၁၄) သိမ်သမုတ်ဒါန ရောက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ပဗ္ဗဇ္ဇေပ
သမ္ပဒါဒိနံ၊ ပဗ္ဗဇ္ဇကံ၊ ဥပသမ္ပဒကံ၊ အစရှိကုန်သော။ သံဃ

ဇာမ္ဗုဒ္ဓံ၊ သံဃကံတို့ကို။ သုခကရဏတ္ထံ၊ ချမ်းသာလွယ်ကူစွာ
ပြုနိုင်ခြင်းအကျိုးငှာ။ ဘိက္ခု၊ ဘုရားသားကျော် ရဟန်းတော်
တို့ကို။ နိမန္တေတော၊ ပင်ဖိတ်၍။ (ကိုးဆောင် အာရာမေ) ကိုး
ဆောင် ကျောင်းတိုက် အရာမိ၌။ ခဏ္ဍသီမံ၊ ခဏ္ဍသိမ်ကို။
ဗန္ဓာပေတော၊ ဖွဲ့စေပြီး၍။ ဘိက္ခုနံ၊ ဘုရားသားကျော် ရဟန်း
တော်တို့အား။ ပုဇေမ၊ ပုဇော်ပါးကုန်၏။ ဘိက္ခု၊ ဘုရား
သားကျော် ရဟန်းတော်တို့သည်။ ဧတိဿံ ခန္ဓသီမာယံ၊ ထိုခဏ္ဍ
သိမ်၌။ ပဗ္ဗဇ္ဇုပသမ္ပဒါဒိနိ၊ ပဗ္ဗဇ္ဇကံ၊ ဥပသမ္ပဒကံ၊ အစရှိကုန်
သော။ သံဃကမ္မာနိ၊ သံဃကံတို့ကို။ ကရောန္တု၊ ပြုတော်မူ
ကြပါကုန်။

* [အထ၊ ထိုမှတစ်ပါး။ ဣမာနိ ဒေယျဓမ္မာနိ၊ ဤ(သင်္ကန်း၊
သပိတ်) လူတို့ပစ္စည်းတို့ကို။ နိမန္တိတဘိက္ခုနံ၊ ပင်ဖိတ်သဖြင့်
ကြရောက်လာသော ဘုရားသားကျော် ရဟန်းတော်တို့အား။
ဒေမ၊ လူဒါန်းပါကုန်၏။]

“ပတ္တနာ”

“ဣဒံ နော ဒါနံ အမတသုခဿ ပစ္စယော
ဟောတု” (၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံ
ဒါနံ၊ ဤယခုပြုရ မြတ်ဒါနသည်။ အမတသုခဿ၊ အမြိုက်
ချမ်းသာ၏။ ပစ္စယော၊ အထောက်အပံ့သည်။ ဟောတု၊ မလွဲ
မသွေ ဖြစ်ပါစေသည်။

“ပတ္တိဒါန”

‘ဣမံ ကုသလဘာဂံ သဗ္ဗသတ္တာနံ သမံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ ကုသလဘာဂံ၊ ဤယခုပြုရ ဒါနကုသိုလ်၏ အဘို့ကို။ သဗ္ဗသတ္တာနံ၊ တို့အား၊ သမံ၊ အမျှ။ ဒေမ၊ ကုန်၏။

* ဤကား အဆောက်အဦး အလှူမပါသော သိမ်သမုတ် ဒါန ရေစက်ချတည်း။

(၁၁၅) ဘုရားမဟာရာဇ် အုဋ်တံတိုင်း
ဒါန စေက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ ပုညတ္ထိကေဟိ၊ ကောင်းမှုကို အလိုရှိကုန်သော။ ဘုခတ္ထိကေဟိ၊ လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာကို အလိုရှိကုန်သော။ သပ္ပုရိသေဟိ၊ သူတော်ကောင်းတို့သည်။ ဂေါမဟိံ သာဒီနံ၊ နွား ကျွဲ စသည်တို့၏။ ပဝေသန နိဝါရဏတ္ထံ၊ ဝင်ခြင်းကို တားမြစ်ခြင်းငှာ။ စေတိယံ၊ (ဆုတောင်းပြည့်) စေတီတော်ကို။ (ဣဋ္ဌကာပါကာရေန) အုဋ်တံတိုင်းဖြင့်။ ပရိက္ခေပေါ၊ ကာရံခြင်းကို။ ကတော၊ ပြုအပ်ပြီ။ မယံ၊ တပည့်တော်တို့သည် (တသ္မိံ ဣဋ္ဌကာပါကာရေ) ထိုအုဋ်တံတိုင်း၌။ (ဧကေက္ခန္ဓံ) တခဏ်းကို။ ဒေမ၊ လှူဒါန်းပါကုန်၏။

* [အထူး ဣမာနိ ဒေယျဓမ္မာနိ၊ အာယသ္မတော၊ အာယသ္မန္တာနံ၊ သံသဿ ဒေမ]

“ပတ္တနာ”

“ဣဒံ နော ဒါနံ တိဝိဓသုခဿ ပစ္စယော ဟောတု” (၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံဒါနံ၊ ဤအုဋ်တံတိုင်း တခဏ်း အလှူသည်။ တိဝိဓသုခဿ၊ သုံးပါး အပြားရှိသော လူနတ်နိဗ္ဗာန် ချမ်းသာ၏။ ပစ္စယော၊ အထောက်အပံ့သည်။ ဟောတု၊ ဖြစ်ပါစေသား။

“ပတ္တိဒါန”

‘ဣမံ ကုသလဘာဂံ သဗ္ဗသတ္တာနံ သမံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ ကုသလဘာဂံ၊ ဤအုဋ်တံတိုင်း အလှူ ကုသိုလ်၏အကိုကို။ သဗ္ဗသတ္တာနံ၊ တို့အား။ သမံ၊ အမျှ။ ဒေမ၊ ကုန်၏။

* ဒေ ခဏ္ဍေ၊ နှစ်ခန်းတို့ကို။ တယော ခဏ္ဍေ၊ သုံးခဏ်းတို့ကို။ စတ္တာရေ ခဏ္ဍေ၊ လေးခန်းတို့ကို။ ပဉ္စက္ခဏ္ဍေ၊ ငါးခန်းတို့ကို။ ဆခဏ္ဍေ၊ ခြောက်ခန်းတို့ကို။ သတ္တခဏ္ဍေ၊ ခုနစ်ခန်းတို့ကို-သင့်ရာချ-

* သိလာပါကာရေန၊ ကျောက်တံတိုင်းဖြင့်၊

* ဒါရုပါကာရေန၊ သစ်သားတံတိုင်းဖြင့်၊

သင့်ရာထည့်ချေ။

(၁၁၆) ကျောင်းတိုက်မဟာရာမ် အုဉ်တံတိုင်း

ဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ ပုညတ္ထိကေဟိ၊ ကောင်းမှုကို အလိုရှိကုန်သော။ သုခတ္ထိကေဟိ၊ လှနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာကို အလိုရှိကုန်သော။ သပ္ပုရိသေဟိ၊ သူတော်ကောင်းတို့သည်။ ဂေါမဟိံ သာဒီနံ၊ နွားကျွဲစသည်တို့၏။ ပဝေသန နိဝါရဏတ္ထံ၊ ဝင်ခြင်းကို တားမြစ်ခြင်းအကျိုးငှာ။ (ဗောဓိဝိဟာရံ) ဗောဓိကျောင်းတိုက်ကို။ (ဣဋ္ဌကာပါကာရေန) အုဉ်တံတိုင်းဖြင့်။ ပရိက္ခေပေါ၊ ကာရံခြင်းကို။ ကတော၊ ပြုအပ်ပါပြီ။ မယံ၊ တပည့်တော်တို့သည်။ (တသ္မိံ ဣဋ္ဌကာပါကာရေ) ထိုအုဉ်တံတိုင်း၌။ (ဒေခဏေ) နှစ်ခန်းတို့ကို။ ဒေမ၊ လူဒါန်းပါကုန်၏။

* [အထ၊ ဣမာနိ ဒေယျဓမ္မာနိ၊ အာယသ္မတော၊ အာယသ္မန္တာနံ၊ သံဃဿ ဒေမ။]

“ပတ္တနာ”

“ဣဒံ နော ဒါနံ တိဝိဓသုခဿ ပစ္စယော ဟောတု” (၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တို့၏။ ဣဒံ ဒါနံ၊ ဤအုဉ်တံတိုင်း နှစ်ခန်းအလှူသည်။ တိဝိဓသုခဿ၊ ၏။ ပစ္စယော၊ သည်။ ဟောတု၊ ဖြစ်ပါစေသား။

“ပတ္တိဒါန”

‘ဣမံ ကုသလဘာဂံ သဗ္ဗသတ္တာနံ သမံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တို့သည်။ ဣမံ ကုသလဘာဂ၊ ဤအုဉ်တံတိုင်းအလှ ကုသိုလ်၏အဘို့ကို။ သဗ္ဗသတ္တာနံ၊ တို့အား။ သမံ၊ အမျှ။ ဒေမ၊ ကုန်၏။

* သိလ္လာပါကာရေန ကျောက်တံတိုင်းဖြင့်၊

* ဒါရုပါကာရေန၊ သစ်သားတံတိုင်းဖြင့်၊

သင့်ရာထည့်ချ။

“အနုဇာနာမိ ဘိက္ခဝေ ပရိက္ခိပိတုံ တယော
ပါကာရေ ဣဋ္ဌကာပါကာရံ သိလ္လာပါကာရံ ဒါရု
ပါကာရန္တိ”

(သေနာသနက္ခန္ဓက)

(၁) အုဉ်တံတိုင်း၊

(၂) ကျောက်တံတိုင်း၊

(၃) သစ်သားတံတိုင်း-

အားဖြင့် တံတိုင်း သုံးပါးကို ခွင့်ပြုသည်။

(၁၁၇) တံခွန်တိုင် ဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော် တို့သည်။ ခေမနဂရေ၊ နိဗ္ဗာန်မြို့တော်၌။ အရဟတ္တဒ္ဓဇံ၊ အရဟတ္တဖိုလ် တည်းဟူသော အလံ တံခွန်ကို။ ဥဿိတုံ၊ စိုက်ထောင်ခြင်းငှာ။ အသမ္ဘတ္တန၊ မစွမ်းနိုင်ခြင်းကြောင့်။ သက္ကာယဝဋ္ဋံ၊ သက္ကာယ

ဒိဋ္ဌိတည်းဟူသောဝဋ်သည်။ ဝဋေတွာ၊ လည်၍။ ဒုတ္တိသကမ္မ၊
ကဏ္ဍရဏေဟိစ၊ သုံးဆဲ၊ နှစ်ပါးသော ကံကြမ္မာတို့မှ၎င်း။ အဋ္ဌ
နဝုတိရောဂေဟိစ၊ ကိုးဆဲ၊ ရှစ်ပါးသော အနာရောဂါတို့မှ၎င်း။
ပဉ္စဝိသတိမဟာဘယေဟိစ၊ နှစ်ဆယ့်ငါးပါးသောဘေးကြီးတို့မှ
၎င်း။ မုစ္ဆုနောကာသံ၊ လွတ်မြောက်ခွင့်ကို။ န လဘာမ၊ မရ
ကြပါကုန်။ တသ္မာ၊ ထို့ကြောင့်။ အရဟတ္တဒ္ဓဇံ၊ အရဟတ္တ
ဖိုလ်တည်းဟူသော အောင်လံတံခွန်ကို။ ဥဿိတုံ၊ စိုက်ထောင်
ရခြင်းငှာ။ အာရာမသောဘနတ္ထာယ၊ အရာမကို တင့်တယ်စေ
ခြင်းအကျိုးငှာ။ ဇေတ္ထမ္ဘိ၊ တံခွန်တိုင်ကို။ ကာရာပေတွာ၊
စိုက်ယူသမျှ ပြုစေပြီး၍။ (သံဃဿ)သံဃာတော်အား။ (စေတီ
ယဿ) စေတီတော်အား။ ဒေမ၊ လူဒါန်းပါကုန်၏။

* [အထ၊ ဣမာနိ ဒေယျဓမ္မာနိ၊ အာယသ္မန္တာနံ၊ ဒေမ။]

“ပတ္တနာ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ
ဒါနေန၊ ဤသဒ္ဓါဖွဲ့ပြီး တံခွန်တိုင်အလှူကြောင့်။ ခေမနဂရေ၊
နိဗ္ဗာန်တည်းဟူသောမြို့တော်၌။ အရဟတ္တဒ္ဓဇံ၊ အရဟတ္တဖိုလ်
တည်းဟူသောအောင်လံတံခွန်ကို။ ဥဿိတုံ၊ စိုက်ထောင်ခြင်းငှာ။
သဇတ္ထံ၊ စွမ်းနိုင်သူတို့သည်။ ဘာဝယျာမ၊ ဖြစ်ရပါလို့ကုန်၏။

“ပတ္တိဒါန”

‘ဣမံ ကုသလဘာဝံ သဗ္ဗသတ္တာနံ သမံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ
ကုသလဘာဝံ၊ ဤတံခွန်တိုင်အလှူ ကုသိုလ်၏အဘို့ကို။ သဗ္ဗ
သတ္တာနံ၊ တို့အား။ သမံ၊ အမျှ။ ဒေမ၊ ကုန်၏။

(၁၁၈) ဆေးရုံဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ ယော ပုရိသော၊ အကြင်ယောကျ်ားသည်။ ဗျာဓိတော၊ အနာရောဂါဖြင့် ဖိစီးနှိပ်စက်အပ်သည်။ ဟောတိ၊ ဖြစ်၏။ သော ပုရိသော၊ ထိုယောကျ်ားသည်။ တိကိစ္ဆကေ၊ ကုစားတတ်သော ဆေးဆရာသည်။ ဝိဇ္ဇမာနေပိ၊ ရှိပင် ရှိပါသော်လည်း။ တံ ဗျာဓိံ၊ ထိုအနာရောဂါကို။ န တိကိစ္ဆာပေတိ၊ မကုစားစေ။ သော ဒေါသော၊ ထိုအပြစ်သည်။ တိကိစ္ဆကဿ၊ ကုစားတတ်သော ဆေးဆရာ၏။ န ဒေါသော၊ အပြစ်မဟုတ်။ တဿေဝ ပုရိသဿ၊ ထိုယောကျ်ား၏သာလျှင်။ ဒေါသော၊ အပြစ်သည်။ ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ ကိလေသဗျာဓိဟိ၊ ကိလေသာတည်းဟူသော အနာတို့ဖြင့်။ ပိဋ္ဌိတော၊ နှိပ်စက်အပ်သည်ဖြစ်၍။ ဒုက္ခိတော၊ ဆင်းရဲခြင်းသို့ရောက်သော။ ပုရိသော၊ ယောကျ်ားသည်။ အာစရိယံ၊ ကိလေသာ အနာကို ကုစားတတ်သော ဆရာအထံသို့။ ဂန္တု၊ သွားခြင်းငှာ။ န ဣစ္ဆတိ၊ အလိုမရှိ။ သော ဒေါသော၊ ထိုအပြစ်သည်။ ဝိနာယကဿ၊ ကိလေသာ အနာကို ကုစားတတ်သော ဆရာ၏။ န ဒေါသော၊ အပြစ်မဟုတ်။ တဿေဝ ပုရိသဿ၊ ထိုယောကျ်ား၏ သာလျှင်။ ဒေါသော၊ အပြစ်သည်။ ဟောတိ၊ ဖြစ်၏။

ဣတိဝစနတော၊ ဤသို့ ဟောတော်မူသောကြောင့်။ မယံ၊ တပည့်တော်တို့သည်။ ကိလေသဗျာဓိံ၊ ကိလေသာတည်းဟူသော အနာကို။ တိကိစ္ဆာပေတုံ၊ ကုစားစေခြင်းငှာ။ အာစရိယံ၊

ကံလေသာအနာကို ကုစားတတ်သော ဆရာအထံသို့။ ဂန္တု၊
သွားရခြင်းငှာ။ လူ့စွန္ဒာ၊ အလိုရှိကြပါကုန်သည်ဖြစ်၍။ ဂိလာန
သာလံ၊ ဆေးရုံကို။ ကာရာပေမ၊ ဆောက်လုပ်စေကြပါကုန်
၏။ တံ ဂိလာနသာလံ၊ ထိုဆေးရုံကို။ အာဂတာနာဂတာနံ၊
လာပြီး လာလုတ္တံ၊ ဖြစ်ကုန်သော။ စာတုဒ္ဓိသာနံ၊ အရပ်လေး
မျက်နှာ၌ ဖြစ်ကုန်သော။ ဂိလာနာနံ၊ ရဟန်းရှင်လူ နာသော
သူတို့အား။ ဒေမ၊ လူဒါန်းပါကုန်၏။

* [အထ၊ ဣမာနိ ဒေယျဓမ္မာနိ၊ အာယသ္မန္တာနံ၊ ဒေမိ]

“ပတ္တနာ”

“ဣဒံ နော ဒါနံ ကံလေသဗျာဓိနော တိကိစ္ဆနဿ
ပစ္စယော ဟောတု” (၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံ ဒါနံ၊
ဤဆေးရုံအလှူသည်။ ကံလေသဗျာဓိနော၊ ကံလေသာတည်း
ဟူသော အနာရောဂါကို။ တိကိစ္ဆနဿ၊ ကုစားရခြင်း၏။
ပစ္စယော၊ အထောက်အပံ့သည်။ ဟောတု၊ ဖြစ်ပါစေသတည်း။

“ပတ္တိဒါန”

‘လူမံ ကုသလဘာဂံ သဗ္ဗသတ္တာနံ သမံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣဒံ
ကုသလဘာဂံ၊ ဤဆေးရုံ အလှူ ကုသိုလ်၏ အဘို့ကို။ သဗ္ဗ
သတ္တာနံ၊ တို့အား။ သမံ၊ အမျှ။ ဒေမ၊ ကုန်၏။

(၁၁၉) တံတားဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဥဠာရံ၊ ကြီးကျယ်များမြတ်သော။ ကမ္မဗလံ၊ ကံ၏အကျိုးကို။ အဘိသဒ္ဓဟိတော၊ ယုံကြည်ပါကုန်သည်ဖြစ်၍။ သေတုံ၊ တံတားကို။ ကာရာပေမ၊ ဆောက်လုပ်စေကြပါကုန်၏။ တံသေတုံ၊ ထိုတံတားကို။ ဂမနာဂမနံ၊ ကူးသန်းသွားလာခြင်းကို။ ဣစ္ဆမာနာနံ၊ အလိုရှိကုန်သော။ စာတုဒ္ဓိသာနံ၊ အရပ်လေးမျက်နှာ၌ဖြစ်ကုန်သော။ သဗ္ဗသတ္တာနံ၊ အလုံးစုံသော သတ္တဝါတို့အား။ ဒေမ၊ လှူဒါန်းပါကုန်၏။

သဗ္ဗသတ္တာ၊ ခပ်သိမ်းသော သတ္တဝါတို့သည်။ ယထာရူစိ၊ အလိုရှိတိုင်း။ ဂမနာဂမနံ၊ ကူးသန်း သွားလာခြင်းကို။ ကရာန္တု၊ ပြုကြပါကုန်။

*[အထ၊ ဣမာနိ ဒေယျဓမ္မာနိ၊ အာယသ္မန္တာနံ၊ ဒေမ]

“ပတ္တနာ”

“ဣဒံ နော ဒါနံ မဂ္ဂင်္ဂယာနုလဘနဿ ပစ္စယေခဟောတု” (၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံ ဒါနံ၊ ဤတံတားအလှူသည်။ မဂ္ဂင်္ဂယာနုလဘနဿ၊ မဂ္ဂင်္ဂရှစ်ပါး ယာဉ်ရထား ရခြင်း၏။ ပစ္စယေ၊ အထောက်အပံ့သည်။ ဟောတု၊ ဖြစ်ပါစေသည်။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ အဓမ္မဟိ၊ တပည့်တော်တို့သည်။ သေတုဒါနဝသေန၊ တံဘာ၊ ဆောက်လုပ် ပေးလှူသည်၏ အစွမ်းဖြင့်။ ပုညံ၊ ပုဗ္ဗ၊ မုဉ္ဇေ၊ အပရ ကုသိုလ်စေတနာကို။ လဒ္ဓံ၊ ရအပ်ပါပြီ။ မယံ၊ တပည့်တော်တို့သည်၊ ကဿ ပုညဿ၊ ထိုကုသိုလ် စေတနာ၏။ ပတ္တိံ၊ အဘို့ကို။ သဗ္ဗသတ္တာနံ၊ မိဘ ဆရာ၊ ဉာတကာနှင့် ချစ်စွာမိတ်မြတ် ယခုရောက်ရှိသောပရိသတ်၊ ဤမြို့ရွာ၌ စောင့်ရှောက်၍နေသော ဘုမ္မစိုးနတ်တို့ကို အမှူးထား၍ တယောက်မကြွင်း ခပင်းများစွာ အလုံးစုံသော သတ္တဝါတို့အား။ သမံ၊ အညီအမျှ။ ဒေမ၊ ပေးဝေငှပါကုန်၏။

(၁၂၀) လျှပ်စစ်မီးဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ အဂ္ဂမဂ္ဂေါဘာသံ၊ အဝိဇ္ဇာမေဃာင်ခွင်း အရဟတ္တမဂ် တည်းဟူသော အရောင်အလင်းကို။ အလဘမာနာ၊ ကောင်းစွာပိုင်ပိုင် မရနိုင်ခြင်းကြောင့်။ အဝိဇ္ဇန္တာကာရေန၊ အဝိဇ္ဇာ တည်းဟူသော အမှိုက်မေဃာင်ဖြင့်။ ဩနဒ္ဓေါ၊ မြေးယှက်အပ်ကုန်သည် ဖြစ်၍။ ခေမနဂရံ၊ ဒုက္ခတွေ့ အထွေထွေ၊ ဘေးရန်တွေ့ အဝဝ၊ အေးမြရာအမှန် နိဗ္ဗာန်မြို့မြတ်ကို။ န ပဿာမ၊ မျက်ဝါးထင်ထင် မမြင်ကြရပါကုန်။ တဿ၊ ထိုကြောင့်။ အဂ္ဂမဂ္ဂေါဘာသံ၊ အဝိဇ္ဇာမေဃာင်ခွင်း အရဟတ္တမဂ် တည်းဟူသော အရောင်အလင်းကို။ လဘနတ္ထာယ၊ ရနိုင်ပါခြင်းအကျိုးငှာ။ ယန္တဓာတုဂ္ဂံ၊ လျှပ်စစ်ဓာတ်မီးကို။

(အာယသ္မတော အရှင်ဘုရားအား။ (အာယသ္မန္တာနံ) အရှင်
ဘုရားတို့အား။ (သံဃဿ) သံဃာတော်အား။

[အရဟတာဒိ နဂုဏသမ္ပန္နံ၊ အရဟံ အစရှိသော ကိုးပါး
သော ဂုဏ်တော်တို့နှင့် ပြည့်စုံတော်မူသော။ ဗုဒ္ဓံ၊ သက်တော်
တင်ရှား သဗ္ဗညုဘုရားကို။ ဥဒ္ဓိဿ၊ ရည်စူး၍၊ စေတိယဿ၊
(၁၂-မုခ်) စေတီတော်မြတ်အား။] ဒေမ၊ လှူဒါန်းပါကုန်၏။
ပူဇေမ၊ ပူဇော်ပါကုန်၏။

* [အထ၊ ထိုမှတစ်ပါး၊ ဣမာနိ ဒေယျဓမ္မာနိ၊ ဤ (သင်္ကန်း၊
သပိတ်) လူ့ဘွယ်ပစ္စည်းတို့ကို။ အာယသ္မန္တာနံ၊ အရှင်ဘုရား
တို့အား။ ဝိသုံ ဝိသုံ၊ အသီးအသီး။ ဒေမ၊ လှူဒါန်းပါကုန်၏။

“ပတ္တနာ”

“ဣဒံ နော ဒါနံ အဂ္ဂမဂ္ဂေါဘာသလဘနဿ
ပစ္စယော ဟောတု” (၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံ ဒါနံ၊
ဤလှူပ်စစ်ဓာတ်မီး အလှူသည်။ အဂ္ဂမဂ္ဂေါဘာသလဘနဿ၊
အဝိဇ္ဇာမှောင်ခွင်း အရဟတ္တမဂ်တည်းဟူသော အရောင်အလင်း
ကို ရံခြင်း၏။ ပစ္စယော၊ အထောက်အပံ့ကောင်း အားကြီးသော
မှီရာအကြောင်းသည်။ ဟောတု၊ မလွဲမသွေ ဖြစ်ပါစေသည်။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ အမေဟိ၊ တပည့်တော်တို့သည်။
ယန္တဓာတုဂ္ဂိ ဒါနဝသေန၊ လှူပ်စစ်ဓာတ်အား မီးကို ပေးလှူ
သည်၏ အစွမ်းဖြင့်။ တိဿော စေတနာ၊ ပုဗ္ဗ၊ မုဉ္ဇေ၊ အပရ

အားဖြင့် သုံးပါးသော ကုသိုလ်စေတနာတို့ကို။ လဒ္ဒါ၊ ရအပ်
 ပါကုန်ပြီ။ မယံ၊ တပည့်တော်တို့တည်း။ တဿာ ကုသလ စေတ
 နာယ၊ ထိုကုသိုလ်စေတနာ၏။ ပတ္တိ၊ အဘို့ကို။ ဂုဏ်ဝိသိဋ္ဌတရာနံ၊
 ဂုဏ်ကျေးဇူး အထူးရှိကုန်သော။ မာတာပိတုနဉ္စ၊ မိခင်ဖခင်
 ကျေးဇူးရှင်တို့အား၎င်း။ အာစရိယာနဉ္စ၊ ဆရာသခင် အရှင်
 မြတ်တို့အား၎င်း။ ဉာတိမိတ္တာနဉ္စ၊ ဆွေမျိုးအံ့ပေါင်း မိတ်ဆွေ
 ကောင်းတို့အား၎င်း။ ဣဓ၊ ဤအရပ်၌၊ အာဂတာနံ၊ စုဝေး
 လာရောက်ကြကုန်သော။ သပ္ပုရိသာနဉ္စ၊ တရားနာ ပရိသတ်
 အပေါင်း သူတော်ကောင်းတို့အား၎င်း။ ယမရညောစ၊ ငရဲ
 ပြည်ပိုင်နင်း ယမမင်းအား၎င်း။ ဣဓ၊ ဤအရပ်၌။ အဓိဝတ္ထာ၊
 စောင့်ရှောက်၍ နေကြကုန်သော။ ဒေဝတာနဉ္စ၊ နတ်မြတ်
 နတ်ကောင်း နတ်အပေါင်းတို့အား၎င်း။ စတုမဟာရာဇာနဉ္စ၊
 တေရဌ၊ ဝိရုဠက၊ ဝိရုပက္ခ၊ ကုဝေရ၊ နတ်မင်းကြီး လေးဦး
 တို့အား၎င်း။ သက္ကဿစ၊ သိကြားမင်းအား၎င်း။ သမံ၊ အညီ
 အမျှ။ ဒေမ၊ ပေးဝေငှပါကုန်၏။

(၁၂၁) ကန့်လန့်ကဘိန ရေစက်ချ

“ဓါန”

ဘန္တေ၊ အရှင်ဘုရား။ ဥဏှေ၊ အပူသည်။ ဝိဇ္ဇန္တေ၊ ရှိသည်
 ရှိသော်။ အပရမ္ပိ၊ တပါးလည်းဖြစ်သော။ သီတလံ၊ အအေး
 သည်။ ဝိဇ္ဇတိ ယထာ၊ ရှိသကဲ့သို့။ ဧဝံ၊ ဤအတူ။ တိဝိဓဂ္ဂိ၊
 သုံးပါး အပြားရှိသောမီးသည်။ ဝိဇ္ဇန္တေ၊ ရှိသည် ရှိသော်။
 အပရမ္ပိ၊ တပါးလည်းဖြစ်သော။ နိဗ္ဗာနံ၊ မီးသုံးပါး တို့၏
 ငြိမ်းရာအမှန် နိဗ္ဗာန်သည်။ ဝိဇ္ဇတိ၊ ရှိ၏။ တံ၊ ထိုနိဗ္ဗာန်ကို။

လူ့စွဲတဗျံ၊ အလိုရှိအပ်၏။ လူတိဝစနတော၊ ဤသို့ဟောတော်
မူသောကြောင့်။ မယံ၊ တပည့်တော်တို့သည်။ နိဗ္ဗာနံ၊ ရာဂမီး၊
ဒေါသမီး၊ မောဟမီးတို့၏ ငြိမ်းရာအမှန် နိဗ္ဗာန်ကို။ လူ့စွမာနာ၊
အလိုရှိကြပါကုန်သောကြောင့်။ အနောဝရကေသု၊ အိပ်ရာ
တိုက်ခန်းမရှိကုန်သော။ ဝိဟာရေသု၊ ကျောင်းတို့၌။ ပရိက္ခိပိတုံ၊
ကာရံခြင်းငှာ။ သုမင်္ဂလဒုမင်္ဂလကိစ္စေသု၊ သာရေး နာရေးကိစ္စ
တို့၌။ ကတ္တဗ္ဗကမ္မကရဏတ္ထာယ၊ ပြုသင့်သောမိုးခြင်း ကာခြင်း
အမှုကိုပြုရခြင်းအကျိုးငှာ။ ဣမံ တိရောကရဏံ၊ ဤကန်လန်
ကာကို။

(အာယသ္မတော) အရှင်ဘုရားအား။

(သံဃဿ) သံဃာတော်အား။

ဒေမ၊ လှူဒါန်းပါကုန်၏။

“ပတ္တနာ”

“ဣဒံ နော ဒါနံ နိဗ္ဗာနဿ ပစ္စယော ဟောတု” (၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံ ဒါနံ၊
ဤကန်လန်ကာအလှူသည်။ နိဗ္ဗာနဿ၊ ရာဂ၊ ဒေါသ၊ မောဟ
အပြား မီးသုံးပါးတို့၏ ငြိမ်းရာအမှန် နိဗ္ဗာန်၏။ ပစ္စယော၊
အထောက်အပံ့သည်။ ဟောတု၊ ဖြစ်ပါစေသတည်း။

“ပတ္တိဒါန”

‘ဣမံ ကုသလဘာဂံ သဗ္ဗသတ္တာနံ သမံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ
ကုသလဘာဂံ၊ ဤကန်လန်ကာအလှူ ကုသိုလ်၏အဘို့ကို။ သဗ္ဗ
သတ္တာနံ၊ တို့အား။ သမံ၊ အမျှ။ ဒေမ၊ ကုန်၏။

* ဣမာ တိရောကရဏိယော၊ ဤကန့်လန့်ကာတို့ကို။

* တေန ခေါပန သမယေန ဝိဟာရာ အာဠကမန္တာ
ဟောန္တိ၊ ဘိက္ခု ဟိရိယန္တိ နိပဇ္ဇိတုံ၊ ဘဂဝတော
ဘေမတ္တံ အာရောစေသုံ၊ အနုဇာနာမိ ဘိက္ခဝေ
တိရောကရဏိန္တိ။

(သေနာသနက္ခန္ဓက)

ကျောင်းတို့သည် အခန်းမရှိ တပြင်တည်းဖြစ်၍ ရဟန်းတို့
အိပ်ရန် ရှက်နိုးသောကြောင့် မြတ်စွာဘုရားအား လျှောက်
ထားရာ ကန့်လန့်ကာကို ခွင့်ပြုတော်မူသည်။

(၁၂၂) ဓမ္မက္ခန္ဓာ (စာအုပ်) ဒါန ရေစက်ချ

“ဒါန”

ဘန္တေ၊ ရုပ်နာမ်နှစ်ရပ်ပေါင်းစပ်တည်ငြားအရှင်မြတ်ဘုရား။
မယံ၊ ခန္ဓာငါးဝ ရုပ်နာမ်မျှကို ပညတ်ဆိုကြ တပည့်တော်
တပည့်တော်မတို့သည်။ သံသာရဝဇ္ဇေ၊ အာမထင် ရုပ်နာမ်
အစဉ်မျှ ဖြစ်လျှင် ပျက်ကာ ပတ်ပတ်ချာဖြစ် သံသရာဝဋ်၌။
ပုနပ္ပုန္နံ၊ မပြတ်မစဲ ထပ်ပြန်ဘလဲလဲ။ ဇာတိ၊ ရုပ်နာမ်နှစ်ရပ်
အသစ်ဥပါဒ်ခြင်းသည်။ ဇရာမရဏမိဿတာယ၊ တည်ပျက်အစဉ်
ဦးစင်တို့နှင့် ရောနှောသည်၏ အဖြစ်ကြောင့်။ ဒုက္ခံ၊ အတည်
မကျ ဆင်းရဲလှသည်။ ဘဝါမ၊ ဖြစ်ပါကုန်၏။ တမ္မာဒုက္ခတော၊
ထိုအတည်မကျ ရုပ်နာမ်မျှသာ ဖြစ်ကာပျက်မြဲသံသရာဝဋ်ဆင်း
ရဲမှ။ မောစနံ၊ ရုပ်နာမ်ချုပ်ပျောက် ဖြစ်ပျက်ပျောက်၍ လွတ်
မြောက်ရခြင်းသည်။ ဓမ္မရတနာမိနော၊ ဘုရားဟောကြား
ရတနာနှင့် စပ်ပါ၏။

မယံ၊ရုပ်နှင့်နာမ်မျှ သူငါမရသည့် တပည့်တော်တပည့်တော် မတို့သည်။ ခဗ္ဗ၊ ဘုရားဟောကြား တရားရတနာ၌။ ပသန္နာ၊ သဒ္ဓါရှမ်းစို့ ကြည်ညိုကြကုန်သည်။ ဘဝါမ၊ ဖြစ်ကြပီကုန်၏။

ဘဂဝတာ၊ ဘုန်းတော်ကြီးငြား မြတ်ဘုရားသည်။ အင်္ဂ တော၊ ရေတွက်သင်္ချာ အင်္ဂါအားဖြင့်။ နဝင်္ဂါနိ၊ ကိုးပါးသော အင်္ဂါတို့ကို။ ခန္ဓတော၊ ရေတွက်ပိုင်းခြား ခန္ဓာအားဖြင့်။ စတု ရာသီတိ ဓမ္မက္ခန္ဓသဟဿာနိ၊ ရှစ်သောင်း လေးထောင်သော ဓမ္မက္ခန္ဓာတို့ကို။ ဒေသိတာနိ၊ ဝေဖန်ပိုင်းခြား၍ ဟောကြား တော်မူအပ်ကုန်၏။

ဓမ္မက္ခန္ဓေ၊ ဘုရားဒေသနာ ဓမ္မက္ခန္ဓာသည်။ စိရဋ္ဌိတေ၊ ရှည် ကြာလေးမြင့် ငါးထောင်သင်္ဃအောင် တည်လင့်သည်ရှိသော်။ ပဋိပတ္တိဓမ္မမ္ပိ၊ အကျင့်တော်မြတ် ပဋိပတ် တရားသည်၎င်း။ ပဋိဝေဓဓမ္မမ္ပိ၊ ထိုးထွင်းသိအပ် မင်ဖိုလ်နိဗ္ဗာန် တရားတော်မြတ် သည်၎င်း။ ဌိတံ၊ တည်ပါ၏။

သာသနဿ၊ ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓ သာသနာဟု ဆိုအပ်သော သုံးရပ်သော သာသနာတော်၏။ စိရဋ္ဌိတတ္ထာယစ၊ မြင့်ရှည်မြားမြောင် ငါးထောင်ရှည်ကြာ တည်ပါစေခြင်းအကျိုးငှာ၎င်း။ ဝိရဋ္ဌတ္ထာယစ၊ ဝေဝေဆာဆာ စည်ပင်ပါစေခြင်းအကျိုးငှာ၎င်း။ ဝေပုလ္လတ္ထာယစ၊ များစွာ ပေါ့ပေါ့ပြန့်ပြောပါစေခြင်းအကျိုးငှာ၎င်း။ ဣမာနိဓမ္မက္ခန္ဓာနိ၊ ဤဘုရား ဒေသနာ ဓမ္မက္ခန္ဓာတို့ကို။ သမ္မာဒိဋ္ဌိကာနိ၊ ဗုဒ္ဓအယူ ကြည်ဖြူနှစ်သက် သမ္မာဒိဋ္ဌိဘက်၌ ရှိကုန်သော။ သပ္ပုရိသာနိ၊ ဗုဒ္ဓနွယ်ဝင် ရှင်လူအပေါင်း သူတော်ကောင်း တို့၏။

ဝါစနတ္ထာယစ၊ ကြည့်ရှုစေ့ ပို့ချပါရခြင်း အကျိုးငှာ၎င်း။
ဥဂ္ဂဟနတ္ထာယစ၊ ကြည့်ရှုလေ့လာ သင်ယူပါရခြင်း အကျိုးငှာ
၎င်း။ (အာယသ္မတော) အရှင်ဘုရားအား။

(အာယသ္မတော အာစရတ္ထရဿ) ကိုးဆောင်တိုက် တိုက်
အုပ်ဆရာတော် အသျှင်အာစရ ဆေရ်အား)

(သံဃဿ) သံဃာတော်အား။

နိယျာတေမ၊ အပ်နှင်းပါကုန်၏။

သဒ္ဓမ္မကမ္မိကာ၊ မဂ်ဖိုလ်ရကြောင်း သူတော်ကောင်းတရား
ကို အလိုရှိကုန်သော ရှင်လူအပေါင်း သူတော်ကောင်းတို့သည်။
ဣမေ ဓမ္မက္ခန္ဓေ၊ ဤဘုရားဒေသနာ ဓမ္မက္ခန္ဓာတို့ကို။ ယထာရုံစိ၊
အလိုရှိတိုင်း။ ဥဂ္ဂဟန္တု၊ ကိုင်တွယ်ကြည့်ရှု သင်ယူမှု ပြုကြပါ
ကုန်။ အညေသံ၊ တပါး ကုန်သောသူတို့အား။ ဝါစေန္တု၊
ကိုင်တွယ်ကြည့်ရှု ပို့ချမှု ပြုကြပါကုန်။

* [အထ ဣမာနိ ဒေယျဓမ္မာနိ (အာယသ္မတော)
(အာယသ္မန္တာနံ) ဝိသုပိသု ဒေမ။]

“ပတ္တနာ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ
ဓမ္မက္ခန္ဓဒါနေန၊ ဤဓမ္မက္ခန္ဓာကို ခပးလူပူဇော်ရခြင်းကြောင့်။
အာယတိံ၊ နောင်သော အခါ၌။ အတ္ထပဋိသမ္ဘိဒါဉာဏဉ္စ၊
အနက်အထူးကို သိသောဉာဏ်ကို၎င်း။ ဓမ္မပဋိသမ္ဘိဒါဉာဏဉ္စ၊
ပါဠိအထူးကို သိသောဉာဏ်ကို၎င်း။ နိရုတ္တိပဋိသမ္ဘိဒါဉာဏဉ္စ၊
ဝိပဿနာပါဠိအထူးကို သိသောဉာဏ်ကို၎င်း။ ပဋိဘာနပဋိသမ္ဘိ

ဒါဉာဏဉ္စ၊ ပညာအထူးကို သိသောဉာဏ်ကို၎င်း။ လဘေယျာမ၊
မချွတ်မုချ ရ၊ရပါလိုကုန်၏။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ အဓမ္မဟိ၊ တပည့်တော် တို့သည်။
ဓမ္မက္ခန္ဓဒါနဝသေန၊ ဘုရားဒေသနာ ဓမ္မက္ခန္ဓာကို ပေးလှူ
ပူဇော်သည်၏အစွမ်းဖြင့်။ ပုညံ၊ ပုဗ္ဗ၊ မုဉ္ဇ၊ အာရ၊ ကုသိုလ်စေတနာ
ကို။ လဒ္ဓံ၊ ရအပ်ပါပြီ။ မယံ၊ တပည့်တော်တို့သည်။ တဿပုညဿ၊
ထိုကုသိုလ်စေတနာ၏။ ပတ္တိံ၊ အဘို့ကို။ သဗ္ဗသတ္တာနံ၊ တို့အား။
သမံ၊ အမျှ။ ဒေမ၊ ကုန်၏။

စာအုပ်ဓမ္မဒါန၌-

ဣမံ ဂန္တံ (အာယသ္မတော) ဒေမိ (ဒေမ)

ဣမေ ဂန္တေ (အာယသ္မတော) ဒေမိ (ဒေမ)

(အာယသ္မန္တာနံ) (သံဃဿ) (ဂဏဿ)

ဟုလည်း ပုဂ္ဂလိက၊ ဂဏိကံ၊ သံဃိက နှစ်သက်ရာ လှူဒါန်း
ပူဇော်နိုင်သည်။

အဟံ၊ ငါသည်။ မယံ၊ ငါတို့သည်။ ဣမံဂန္တံ၊ ဤကျမ်း
စာအုပ်ကို။ ဣမေဂန္တေ၊ ဤကျမ်းစာအုပ်တို့ကို။ အာယသ္မတော၊
အရှင်ဘုရားအား။ အာယသ္မန္တာနံ၊ အရှင်ဘုရားတို့အား။
သံဃဿ၊ သံဃာတော်အား။ ဂဏဿ၊ ဝိနည်းဓိုရ်ဂိုဏ်းအား။
ဒေမိ၊ လှူဒါန်းပါ၏။ ဒေမ၊ လှူဒါန်းပါကုန်၏။

စာဗီရိပါလျှင်

သဝတ္ထုကံ၊ တည်ရာဝတ္ထုနှင့်တကွသော-
ထည့်ချလေ။

စာအုပ်ဓမ္မဒါန၌ ဆုတောင်းရန်

“အဟံ ဘန္တေ ဣမိနာ ဒါနေန အာယတံ” ပညဝါ
ဘဝေယျမိ” (၃)

ဘန္တေ၊ ရုပ်ဓာတ်၊ နာမ်ဓာတ် နှစ်ခု တည်လတ် အရှင်
မြတ်ဘုရား။ အဟံ၊ ခန္ဓာနာမ်ရုပ် ဓာတ်ပေါင်းချုပ်ကို သမုတ်
မှည့်ခေါ် တပည့်တော်သည်။ ဣမိနာ ဒါနေန၊ ဤစာပူဇော်
ကော်ရော်နဂ္ဂဟ ဓမ္မဒါနကြောင့်။ အာယတံ၊ ဖြစ်တိုင်း
ဖြစ်တိုင်းသောဘဝအနာဂတ်ကာလ၌။ ပညဝါ၊ ထူးကဲသာလွန်
ထက်ချွန်မြည့်မြည့် ပညာရှိသည်။ ဝါ၊ တတ်သိလိမ္မာ အရာရာသိ
ပညာရှိသည်။ ဝါ၊ တိတိတ်ပဋိသန္ဓေ မဂ်ဖိုလ်ဉာဏ်နှင့် ပြည့်စုံ
သူသည်။ ဘဝေယျာမိ၊ မချွတ်မုချ ဖြစ်ရပါလိမ့်။

(၁၂၃) သရဏဂုံတင်ဒါန ရေစက်ချ

“သဘိသမ္ပဇဉ်”

ဘန္တေ၊ အရှင်ဘုရား။ သတ္တာနံ၊ သတ္တဝါတို့အား။ မရဏံ၊
သေခြင်းသဘောသည်။ ဓုဝံ၊ မချွတ်မလွဲမြဲခွဲ၏။ ဇီဝိတံ၊ မသေ
ဘဲလျှင် အသက်ရှင်ခြင်းသဘောသည်။ အဓုဝံ၊ ဖောက်ပြန်ချွတ်
လွဲမမြဲခွဲ။ သဗ္ဗေ၊ ခပ်သိမ်းကြုံး၍ အလုံးစုံကုန်သော။ သင်္ခါရာ၊
ရုပ်သင်္ခါရ၊ နာမ်သင်္ခါရ၊ ရုပ်နာမ်သင်္ခါရတို့သည်။ အနိစ္စာ၊
ဖြစ်ပြီးမြောက်က ချုပ်ပျောက်ကုန်ဘိ အမြဲမရှိကြပါကုန်။
ဓယဝယဓမ္မိနော၊ ကုန်ခန်း ပျက်စီးခြင်းသဘော ရှိပါကုန်၏။
အဟံ၊ တပည့်တော်သည်။ မရိဿာမိဓယဝ၊ မချွတ်မုချ သေရ
မည်သာ။ တံ မရဏံ၊ ထိုသေခြင်းသဘောကို။ အနုဿရိတွာ၊

အဖန်ဖန် အောက်မေ့မိသောကြောင့်။ ဒီပံ၊ မှီခိုအားထားရာ ကျန်းကြီးပမာဖြစ်သော။ ကုသလံ၊ ချမ်းသာများကြောင်း ဘဝ လွတ်မြောက်ကြောင်း ကုသိုလ်ကောင်းကို။ ကရောမိ၊ ပြုပါ၏။

“သရဏဂုံတင်”

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။

* ဗုဒ္ဓံ၊ သစ္စာဥပေယျ ဓမ္မဉ္စသုအလုံးစုံကို အကုန်သိဌား သဗ္ဗညုမြတ်စွာဘုရားကို။ သရဏံ-သရဏံဣတိ၊ ကိုးကွယ် လည်းလျောင်း ပုန်းအောင် မှီခိုရာဟူ၍။ ဂစ္ဆာမိ၊ မှီဝဲ ဆည်းကပ်ပါ၏။

* ဓမ္မံ၊ မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်၊ ပရိယတ္တိ အားဖြင့် ဆယ်ပါးသော တရားတော်မြတ်ကို။ သရဏံ- သရဏံ ဣတိ၊ ကိုးကွယ် လည်းလျောင်း ပုန်းအောင်း မှီခိုရာဟူ၍။ ဂစ္ဆာမိ၊ မှီဝဲဆည်းကပ်ပါ၏။

* သံဃံ၊ မဂ်ပုဂ္ဂိုလ် လေးယောက်၊ ဖိုလ်ပုဂ္ဂိုလ် လေး ယောက်အားဖြင့် ရှစ်ယောက် အရိယာ မြတ်သံဃာကို။ သရဏံ- သရဏံဣတိ၊ ကိုးကွယ် လည်းလျောင်း ပုန်း အောင်းမှီရာဟူ၍။ ဂစ္ဆာမိ၊ မှီဝဲဆည်းကပ်ပါ၏။

“ဥပါသကာ စာဖြစ် လျှောက်ထား”

ဘန္တေ၊ အရှင်ဘုရား။ တုမေ၊ အရှင်ဘုရားတို့သည်။ အဇ္ဇတဂ္ဂေ၊ ယနေ့ကိုအစပြု၍။ ပါဏုပေတံ၊ အသက်ထက်ဆုံး။ မံ၊ တပည့်တော်ကို။ သရဏံဂတံ၊ ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်သော။ (ဥပါသကံ) ဒါယကာဟူ၍။ (ဥပါသိကံ) ဒါယိကာမဟူ၍။ ဓာရေထ၊ မှတ်တော်မူကြပါကုန်။

“ငါးပါးသီလ ဆောက်တည်”

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ယာဝဇီဝံ၊ အသက်ရှည်သမျှ ကာလပတ်လုံး။

- (၁) ပါဏာတိပါတာ၊ သူ့အသက်ကို သတ်ခြင်းမှ။
ဝိရမာမိ၊ ရှောင်ကြဉ်ပါ၏။
- (၂) အဒိန္နာဒါနာ၊ သူ့ဥစ္စာကို ခိုးခြင်းမှ။ ဝိရမာမိ၊
ရှောင်ကြဉ်ပါ၏။
- (၃) ကာမေသုမိစ္ဆာစာရာ၊ မေထုန်အကျင့်တို့၌ ကဲ့ရဲ့
ဘွယ်ရာ ယုတ်မာစွာ ကျင့်ခြင်းမှ။ ဝိရမာမိ၊ ရှောင်
ကြဉ်ပါ၏။
- (၄) မုသာဝါဒါ၊ မဟုတ်မမှန်သော ဝတ္ထုကို အဟုတ်
အမှန်ပြု၍ လိမ်ညာပြောဆိုခြင်းမှ။ ဝိရမာမိ၊ ရှောင်
ကြဉ်ပါ၏။
- (၅) သုရာမေရယမဇ္ဇပမာဒဌာနာ၊ ကုသိုလ် ကောင်းမှု
တို့၌ မေ့လျော့ခြင်း၏အကြောင်းဖြစ်သော သေရည်
ငါးပါး၊ အရက် ငါးပါး ယစ်မျိုးများကို သောက်
စားခြင်းမှ။ ဝိရမာမိ၊ ရှောင်ကြဉ်ပါ၏။

“ဒါနပြု”

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဣမာနိ
စီဝရာဒိဒေယျမဗ္ဗာနိ၊ ဤသက်န်းစသော လူဖွယ်ပစ္စည်းတို့ကို။
နိဇ္ဈိတနံ၊ ငြိမ်မိတ် အပ်ကုန်သည် ဖြစ်၍။ အာဂတနံ၊
ကြွေးရက်လာကုန်သော။ အာယသ္မန္တာနံ၊ အရှင်ကောင်း အရှင်
မြတ်တို့အား။ ဝိသုဝိသု၊ အသီးအသီး။ ဒေမိ၊ လှူဒါန်းပါ၏။

“ဆုတောင်း”

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဣမိနာ ပုညေန၊ ဤယခုပြုရ ဒါန၊ သီလ၊ ဘာဝနာအစု မြတ်ကောင်းမှုကြောင့်။ အမတံ၊ ဥပါဒ်၊ ဌီ၊ ဘင် ဖြစ်ပျက်လျှင်ရှင်း သေခြင်း ကင်းသော။ နိဗ္ဗုတိမတ္တံ၊ ရုပ်နာမ်နှစ်ဖြာ ခန္ဓာဇာတ်သိမ်း ငြိမ်းအေးခြင်းသဘောကို။ လဘေယျာမိ၊ မချွတ်မုချ ရ၊ ရပါလိမ့်။

“အမျှဝေ”

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဣမံ ကုသလဘာဝံ၊ ဤယခုပြုရ ကုသိုလ်၏အဘို့မျှကို၊ မာတာပိတူ နဉ္စ၊ မိခင်ဖခင် ကျေးဇူးရှင်တို့အား၎င်း။ အာစရိယာနဉ္စ၊ ဆရာ သခင် အရှင်မြတ်တို့အား၎င်း။ ဣဓ၊ ဤအရပ်သို့။ အာဂတာနံ၊ စည်းဝေး လာရောက်ကြကုန်သော။ ပရိ၊ ဘနဉ္စ၊ တရားနာ ပရိသတ်အပေါင်း သူတော်ကောင်းတို့အား၎င်း။ ယမရညောစ၊ ငရဲပြည်ပိုင်နင်းယမမင်းအား၎င်း။ ဣဓ၊ ဤ၌ ဤရွာဤနေရာ၌။ အခိဝတ္ထာနံ၊ စောင့်ရှောက်၍ နေကြကုန်သော။ ဒေဝတာ နဉ္စ၊ နတ်မြတ် နတ်ကောင်း နတ်အပေါင်းတို့အား၎င်း။ စတု မဟာရာဇာနဉ္စ၊ ခတရဌ၊ ဝိရုဌက၊ ဝိရုပက္ခ၊ ကုဓဝရ နတ်မင်းကြီး လေးပါးတို့အား၎င်း။ သက္ကဿစ၊ သိ ဩဇာမင်းအား၎င်း။ သေသ သတ္တာနဉ္စ၊ ကြင်းကျန်သမျှ အနန္တစကြဝဠာ တည်ရာဌာန ဇီဝ ထင်ရှား သတ္တဝါတို့အား၎င်း။ ဒေမိ၊ ပတ္တိဒါန ညီတူရစေ အမျှဝေပါ၏။

* သရဏဂုံတင်နှင့်စပ်၍ မှတ်ဖွယ်ကို အခြေခံဘာသာ ရေးကျမ်းတွင် ရှု။

အသုဘရှုဒါန ရေစက်ချ

(၁၂၄) အသုဘရှု ဒါန ရေစက်ချ

“မရုဏဿတိ”

ဘန္တေ၊ အရှင်ဘုရား။ အာယုက္ခယေနဝါ၊ အသက်၏ကုန်ခြင်းကြောင့်၎င်း။ ကမ္မက္ခယေနဝါ၊ ကောင်းမှုကံ၏ ကုန်ခြင်းကြောင့်၎င်း။ ဥဘယက္ခယေနဝါ၊ အသက်ကံနှစ်ပါးစုံ၏ ကုန်ခြင်းကြောင့်၎င်း။ ဥပစ္ဆေဒက ကမ္မုန ဝါ၊ ဝိပင်္ကကမ္မဇရုပ်ကို ဖြစ်စေတတ်သောကံကို ဖြုတ်တတ်သော ဥပစ္ဆေဒကံကြောင့်၎င်း။ သတ္တဝနံ၊ သတ္တဝါတို့အား။ မရဏံ၊ ခန္ဓာပျက်ကြွေသေခြင်းသည်။ ဟောတိ၊ ဖြစ်၏။

မယံ၊ တပည့်တော်တို့သည်။ တံရဏံ၊ ထိုသေခြင်းသဘောကို။ အနုဿရာမ၊ အဖန်ဖန် အောက်မေ့ကြပါကုန်၏။

အမှာကံ၊ တပည့်တော်တို့အား။ မရဏံ၊ ခန္ဓာပျက်ကြွေသေရခြင်းသည်။ ဘဝိဿတိ၊ ဖြစ်ပါလတ္တံ့။

ဇီဝိတိန္ဒြိယံ၊ ရုပ်နာမ်နှစ်ထွေ ဇီဝိတိန္ဒြေသည်။ ဥပစ္ဆိဋ္ဌိယတိ၊ ပြတ်ပါလတ္တံ့။

ဣတိ၊ ဤသို့။ မရဏသတိ၊ သေခြင်းတရားကို အောက်မေ့ဆင်ခြင်ခြင်း၊ မရဏသတိ ဘာဝနာကို။ ဘာဝေမ၊ ယခုခဏပင် ပွားများကြပါကုန်၏။

“ပေတဒါန”

ဘာဝေတွာ၊ ပွားများပြီး၍။ မတဿ၊ ကုယ်လွန်သွားသော။ (ပုတ္တဿ) သား (ကိုသိန်းမောင်) ၏။ ဟိတာယ စ၊ စီးပွားအလို့ငှာ၎င်း။ သုခါယ စ၊ ချမ်းသာအလို့ငှာ၎င်း။ အမ္မာကံ၊ တပည့်တော်တို့၏။ နိဗ္ဗာနဿ၊ မသေရာမှန် မြတ်နိဗ္ဗာန်ကို။ သစ္စိဏရဏတ္ထာယ စ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် လျင်မြန်စွာ မျက်မှောက်ပြုပါရခြင်း အကျိုးငှာ၎င်း။ သီသေ၊ သရဏဂုံနှင့်တကွသော ငါးပါးသီလ၌။ ဌတွာ၊ တည်ပြီး၍။ ဣဒါနိ အကပ္ပိယဝတ္ထုနိ၊ ဤ အကပ္ပိယဝတ္ထုတို့ကို။ သံသံဿ၊ သံသာတော်၏။ စတုပစ္စယတ္ထာယ၊ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး၊ ပစ္စည်းလေးပါးအကျိုးငှာ။ ကပ္ပိယဏာရဏာနံ၊ ကပ္ပိယ ပုဂ္ဂိုလ်တို့၏။ ဟဒ္ဓတ္ထ၊ လက်၌။ နိယျာတေမ၊ အပ်နှင်းပါကုန်၏။

“သံသော၊ သံသာတော်သည်။ ကာလေန၊ လျောက်ပတ်သောအခါ၌။ တုဗ္ဗာကံ၊ အရှင်ဘုရားတို့၏။ ကပ္ပိယဏာရဏေ၊ အသီးသီးသော ကပ္ပိယပုဂ္ဂိုလ်တို့သို့။ ဥပသင်္ကမိတွာ၊ ချဉ်းကပ်၍။ ဣစ္စိတံ၊ အလိုရှိသော။ ကပ္ပိယံ၊ ရဟန်းတို့အား အပ်သော။

ပစ္စယံ၊ ပစ္စည်းကို။ စောဒေတွာ၊ တောင်း၍။ ပရိဘုဉ္ဇတု၊
သုံးဆောင်တော်မူပါ။”

“ပတ္တနာ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ
ပေတဒါနေန၊ ဤကွယ်လွန်သွားသော သားကို ရည်စူး၍
ပေးလှူသော ဒါနကုသိုလ်ကြောင့်။ အမတံ၊ သေခြင်းကင်း
သော။ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။ သတ္တိကရေယျာမ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်
ဖြင့် ဘဝမကြာ မျက်မှောက်ပြုရပါလိကုန်၏။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမဿ
ပုညဿ၊ ဤဃခု ပြုရသော ပေတဒါန ကုသိုလ်၏။ ပတ္တိံ၊
အဘို့ကို။ ကာလကံတဿ၊ ကွယ်လွန်သွားသော။ (ပုတ္တဿ)
သား (ကိုသိန်းမောင်)အား။ ဒေမ၊ ပေးဝေပါကုန်၏။ ဣဓ၊
ဤသုသာန်၌။ အာဂတာနံ၊ အသုဘရှု လာကြကုန်သော။
သပ္ပုရိသာနဉ္စ၊ ရဟန်းရှင်လူအပေါင်း သူတော်ကောင်းတို့
အားလည်း။ ဒေမ၊ ပေးဝေငှပါကုန်၏။

(၁၂၅) အသုဘရှု ဒါန ရေစက်ချ

“မရဏဿတိ”

ဘန္တေ၊ အရှင်ဘုရား။ သဗ္ဗေ၊ ခပ်သိမ်းကြုံး၍ အလုံးစုံကုန်
သော။ သတ္တာ၊ အနန္တ စကြဝဠာ တည်ရာဌာန ရှိရှိသမျှ

သတ္တဝါမှန်သမျှတို့သည်။ ကမ္မဿကာ၊ ကံသာလျှင် ကိုယ်ပိုင်
ဥစ္စာ ရှိကြပါကုန်၏။ ကမ္မဒါယာဒါ၊ ကံသည် ပေးအပ်သော
အမှုကို ခံယူကြရပါကုန်၏။ ကမ္မယောနိ၊ ကံသာလျှင်
အကြောင်းရင်းရှိကြပါကုန်၏။ ကမ္မဗန္ဓု၊ ကံသာလျှင် ဆွေမျိုး
ရှိကြပါကုန်၏။ ကမ္မပဋိသရဏာ၊ ကံသာလျှင် ကိုးကွယ်ရာ
ရှိကြပါကုန်၏။

အယံမာတာ၊ ဤမိခင်သည်။ မတာယထာ၊ သေရသကဲ့သို့။
မယမ္ပိ၊ တပည့်တော်တို့သည်လည်း။ မရိဿာမ၊ သေချိန်ရောက်က
ယှဉ်းဖောက် ခန္ဓာ သေကြရပါကုန်အံ့။ ဣတိ၊ ဤသို့-

မယံ၊ တပည့်တော်တို့သည်။ သမ္မာဒိဋ္ဌိပက္ခေ၊ ကမ္မဿကာတာ
သမ္မာဒိဋ္ဌိအဘို့၌။ ဌတော၊ တည်ပြီး၍။ မရဏဿတိ၊ သေခြင်း
တရားကို အောင်မြင်ဆင်ခြင်ခြင်း မရဏဿတိ ဘာဝနာကို။
ဘာဝေမ၊ စိတ်ဝယ်မှတ်သား ပွားများကြပါကုန်၏။

“ပေတဒါန”

အထ၊ ထိုမှတစ်ပါး။ မတာယ၊ ကွယ်လွန်သွားသော။ မာတု
ယာ၊ အနန္တဂိုဏ်းဝင် မွေးမိခင်၏။ ဟိတာယ စ၊ စီးပွား
အလို့ငှာ၎င်း။ သုခါယစ၊ ချမ်းသာအလို့ငှာ၎င်း။ အမှာကံ၊
တပည့်တော်တို့၏။ နိဗ္ဗာနဿ၊ မသေရာမှန် မြတ်နိဗ္ဗာန်ကို။
သတ္တိကရဏတ္ထုယစ၊ မျက်မှောက်ပြုပါရခြင်း အကျိုးငှာ၎င်း။
ဣမာနိ အကပ္ပိယဝတ္ထုနိ၊ ဤ အကပ္ပိယဝတ္ထုတို့ကို။ တုမ္မာကံ၊

အရှင်ဘုရားတို့၏။ နဝကမ္မဿ၊ အမှုသစ်အား။ ဒေမ၊ လူဒါနိုး
ပါကုန်၏။

“ပတ္တနာ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ
ပေတဒါနေန၊ ဤ ယခုပြုရ ပေတဒါနကြောင့်။ အမတံ၊
သေခြင်းကင်းသော။ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။ သစ္စိကရေယျာမ၊
မျက်မှောက်ပြုရပါလိုကုန်၏။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ အမေဟိ၊ တပည့်တော်တို့သည်။
ပေတဒါနဝသေန၊ ကွယ်လွန်သွားသော မွေးမိခင်ကို ရည်စူး၍
ပေးလှူသော ဒါန၏ အစွမ်းဖြင့်။ တိဿော စေတနာ၊ ပုဗ္ဗ၊ မူဠ၊
အပရအားဖြင့် သုံးပါးသော ကုသိုလ်စေတနာတို့ကို။ လဒ္ဓါ၊
ရအပ်ပါကုန်ပြီ။

မယံ၊ တပည့်တော်တို့သည်။ တဿာ ကုသလ စေတနာယ၊
ထိုကုသိုလ်စေတနာ၏။ ပတ္တိံ၊ အဘို့ကို။ ကာလင်္ကတယ၊
ကွယ်လွန်သွားသော။ မာတုယာ၊ အနန္တဂိုဏ်းဝင် မွေးမိခင်
အား။ ဒေမ၊ ပေးဝေငှပါကုန်၏။ ဣဓ၊ ဤသုသာန်သို့။
အာဂတာနံ၊ အသုဘရှုရန် လာကြကုန်သော။ သပ္ပုရိသာနုဉ္စ၊
ရဟန်း ရှင်လူအပေါင်း သူတော်ကောင်းတို့အားလည်း။ ဒေမ၊
ပေးဝေငှပါကုန်၏။

(၁၂၆) အသုဘရူဒါန ရေစက်ချ

“မရဏဿတိ”

ဘန္တေ၊ အရှင်ဘုရား။ သဗ္ဗေ၊ ခပ်သိမ်း၊ ကြုံး၍ အလုံးစုံကုန်
သော။ သတ္တာ၊ အနန္တစကြဝဠာ တည်ရာဌာန သတ္တဝါမှန်သမျှ
တို့သည်။ မရဏဓမ္မာ၊ ခန္ဓာပျက်ကြွေ သေရခြင်း၊ သဘောရှိပါ
ကုန်၏။ မရဏပရိယောသာနာ၊ ခန္ဓာပျက်ကြွေ သေရခြင်းလျှင်
အဆုံးရှိပါကုန်၏။ မရဏံ၊ ခန္ဓာပျက်ကြွေ သေခြင်းသဘောကို။
အနတိတာ၊ မကျော်လွန်နိုင်ကြပါကုန်။

“အယံ ပိတာ၊ ဤအနန္တဂိုဏ်းဝင် မွေးဖခင်သည်။ မတော
ယထာ၊ သေရသကဲ့သို့။ မယမ္ပိ၊ တပည့်တော် တို့သည်လည်း။
မရိယာမ၊ သေချိန်ရောက်က ယှဉ်းဖောက်ခန္ဓာ သေကြရပါ
ကုန်အံ့။”

ဣတိ၊ ဤသို့။ မယံ၊ တပည့်တော်တို့သည်။ မရဏဿတိ၊
သေခြင်းတရားကို အောက်မေ့ဆင်ခြင်ခြင်း မရဏဿတိ
ဘာဝနာကို။ ဘာဝေမ၊ ယခုခဏပင် ပွားများကြပါကုန်၏။

“ပေတဒါန”

ဘာဝေတွာ၊ ပွားများပြီး၍။ ကာလင်္ကတဿ၊ ကွယ်လွန်
သွားသော။ ပိတုဿ၊ အနန္တဂိုဏ်းဝင် မွေးဖခင်၏။ ဟိတာယစ၊
စီးပွားအလို့ငှာ၎င်း။ သုခါယစ၊ ချမ်းသာ အလို့ငှာ၎င်း။
အမ္မာကံ၊ တပည့်တော်တို့၏။ နိဗ္ဗာနဿ၊ မသေရာမှန် မြတ်

နိဗ္ဗာန်ကို။ သစ္စိကရဏံတ္တာယစ၊ မျက်မှောက်ပြုရပါခြင်းအကျိုး
ငှာ၎င်း ။ ဣမံနိ အကပ္ပိယဝတ္ထုနိ၊ ဤအကပ္ပိယ ဝတ္ထုတို့ကို။
တုမှောက်၊ အရှင်ဘုရားတို့၏။ နဝကမ္မဿ၊ အမှုသစ်အား။ ဒေမ၊
လူဒါန်းပါကုန်၏။

“ပတ္တိနာ”

ဘန္တေ၊ အရှင်ဘုရား။ ယေ၊ တပည့်တော်တို့သည်။ ဣမိနာ
ပေတဒါနေန၊ ဤယခုပြုရ ပေတ ဒါနကြောင့်။ အမတံ၊ သေ
ခြင်းကင်းသော။ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။ သစ္စိကရေယျဿ၊ မျက်
မှောက်ပြုရပါလိုကုန်၏။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ မေဟိ၊ တပည့်တော် တို့သည်။
ပေတဒါနဝသေန၊ ကွယ်လွန်သွားသော မွေးဖခင်ကို ရည်စူး၍
ပေးလှူသည်၏အစွမ်းဖြင့်။ ပုညံ၊ ပုဗ္ဗ၊ မုဉ္ဇေ၊ အပရ၊ အားဖြင့် သုံးပါး
သော ကုသိုလ်စေတနာကို။ လဒ္ဓံ၊ ရအပ်ပါပြီ။ တဿ ပုညဿ၊
ထိုကုသိုလ် စေတနာ၏။ ပတ္တိံ၊ အဘို့ကို။ ကာလကံတဿ၊
ကွယ်လွန်သွားသော။ ပိတုဿ၊ အနန္တဂိုဏ်းဝင် မွေးဖခင်အား။
ဒေမ၊ ပေးဝေပါကုန်၏။ ဣမ၊ ဤအရပ်သို့။ အာဂတာနံ၊
အသုဘရှုရန်လာကြကုန်သော။ သပ္ပုရိသဘုနုဉ္စ၊ ရဟန်းရှင် လူ
အပေါင်း သူတော်ကောင်းတို့အားလည်း။ ဒေမ၊ ပေးဝေငှ
ပါကုန်၏။

(၁၂၇) အသုဘရှု ဒါန ရေစက်ချ

“မရဏဿတိ”

ဘန္တေ၊ အရှင်ဘုရား။ ဝဓကော၊ သူသတ်ယောက်ျားသည်။ အဟံ၊ ငါသည်။ ဣမဿ၊ ဤသူ၏။ သီသံ၊ ဦးခေါင်းကို။ ဆိန္ဒိယာမိ၊ ဖြတ်ရပေတော့အံ့။ ဣတိ၊ ဤသို့ကြံ၍။ အသိံ၊ သန်လျက်ကို။ ဂဟေတွာ၊ ဆွဲကိုင်၍။ ဂီဝါယ၊ လည်ပင်း၌။ စာရယမာနော၊ ဖြတ်အံ့သောငှာ ပတ်ပတ်ချာဝဲလျက်။ ပစ္စုပဋ္ဌိတောဝ၊ အနီးချဉ်းကပ် ရွေးရှုရပ်သည် သာလျှင်။ ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ မရဏမ္ပိ၊ သေခြင်းတရားသည် လည်း။ ပစ္စုပဋ္ဌိတမေဝ၊ ရွေးရှုကပ်မိအနီး၌တည်သည်သာလျှင်။ ဟောတိ၊ ဖြစ်ပါ၏။ အမှာကံ၊ တပည့်တော်တို့အား။ မရဏံ၊ ခန္ဓာပျက်ကြွ သေရခြင်းသည်။ ဘဝိဿတိ၊ ဖြစ်ပါလတ္တံ့။ ဇီဝိတိန္ဒြိယံ၊ ရုပ်နာမ်နှစ်ထွေ၊ ဇီဝိတိန္ဒြေသည်။ ဥပစ္ဆိဇ္ဇိဿတိ၊ ဖြတ်ပါလတ္တံ့။ ဣတိ၊ ဤသို့။ မယံ၊ တပည့်တော် တို့သည်။ မရဏဿတိ၊ သေခြင်းတရားကို အောက်မေ့ ဆင်ခြင်ခြင်း မရဏဿတိ ဘာဝနာကို။ ဘာဝေမ၊ ယခုခုဏပင် ပွားများကြ ပါကုန်၏။

“ဘေတဒါန”

ဘာဝေတွာ၊ ပွားများပြီး၍။ ကာလင်္ကတယ၊ ကွယ်လွန် သွားသော။ ဓိတုယာ၊ သမီး၏။ ဟိတယစ၊ စီးပွားအလို့ ငှာ၎င်း။ သုခါယစ၊ ချမ်းသာအလို့ငှာ၎င်း။ အမှာကံ၊ တပည့် တော်တို့၏။ နိဗ္ဗာနဿ၊ မသေရာမှန် နိဗ္ဗာန်ကို။ လဘနတ္ထာယစ၊

ရနိုင်ပါခြင်း အကျိုးငှာ၎င်း။ လူမာနိ ရဇတာနိ၊ ဤငွေစက္က။
တို့ကို။ အာယသ္မန္တာနံ၊ အရှင်ဘုရားတို့၏။ နဝကမ္မဿ၊ အမှု
သစ်အား။ ဒေမ၊ လူဒါန်းပါကုန်၏။

“ပတ္တနာ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ လူမိနာ
ဒါနေန၊ ဤယခုလူရ ပေတဒါနကြောင့်။ အမတံ၊ သေခြင်း
တင်းသော။ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။ လဘေယျာမ၊ မချွတ်မုချ
ရ၊ ရပါလိုကုန်၏။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ လူမဿ
ပုညဿ၊ ဤကောင်းမှုကိုသိုလ်၏။ ပတ္တိ၊ အဘို့ကို။ ကာလကံ
တာယ၊ ကွယ်လွန်သွားသော။ ဓိတုယာ၊ သမီးအား။ ဒေမ၊
ပေးဝေပါကုန်၏။

အမှောက်၊ တပည့်တော်တို့၏။ လူဒံ ဒါနံ၊ ယခုပြုရ ဤဒါန
သည်။ ကာလကံတာယ၊ ကွယ်လွန်သွားသော။ ဓိတုယာ၊ သမီး
(မလှကြိုင်)၏။ ဟိတာယစ၊ စီးပွားအလို့ငှာ၎င်း။ သုခါယစ၊
ချမ်းသာအလို့ငှာ၎င်း။ ဟောတု၊ ပြစ်ပါစေသတည်း။

လူမ၊ ဤသူ့သမ္ပုပ္ပန်မြေသုသာန်သို့။ အာဂတာနံ၊ အသုဘ
ဓမ္မဌာန်းစီးဖြန်းရန်လာကြကုန်သော။ သပ္ပုရိသာနဉ္စ၊ ရဟန်း
ချင်လူအပေါင်း သူတော်ကောင်းတို့အားလည်း။ ဒေမ၊ ပတ္တိဒါန
ညီတူရစေ အမျှဝေပါကုန်၏။

(၁၂၈) အသုဘရှုဒါန ရေစက်ချ

“မရဏဿတိ”

ဘန္တေ၊ အရှင်ဘုရား။ ကုမ္ဘကာရဿ၊ အိုးထိန်းသည်၏။
 အာမတာနိ စေဝ၊ အစိမ်းလည်း ဖြစ်ကုန်သော။ ပက္ခာနိ စ၊
 အကျက်လည်းဖြစ်ကုန်သော။ ယာနိ ဘာဇနာနိ၊ အကြင်အိုး
 ခွက်တို့သည်။ သန္တိ ရှိကုန်၏။ သဗ္ဗာနိ၊ ခပ်သိမ်းကြုံး ခြုံအလုံးစုံ
 ကုန်သော။ တာနိ ဘာဇနာနိ၊ ထိုအစိမ်းအကျက် အိုးခွက်တို့
 သည်။ ဘေဒနဓမ္မာနိ၊ ကဲ့ခြင်းသဘောရှိကုန်သည်။ ဘေဒန
 ပရိယောသာနာနိ၊ ကဲ့ခြင်းလျှင် အဆုံးရှိကုန်သည်။ ဘေဒနံ၊
 ကဲ့ခြင်းကို။ အနတိတာနိ၊ မလွန်ဆန်နိုင်ကုန်သည်။ ဟောန္တိ
 ယထာ၊ ဖြစ်ကုန်သကဲ့သို့။ ဝေမေဝ၊ ဤအတူသာလျှင်။ သဗ္ဗေ၊
 ခပ်သိမ်းကြုံးခြုံအလုံးစုံကုန်သော။ သတ္တာ၊ သက်ရှိသမျှ သတ္တဝါ
 မှန်သမျှတို့သည်။ မရဏဓမ္မာ၊ ခန္ဓာပျက်ကြွေ သေရခြင်းသဘော
 ရှိပါကုန်၏။ မရဏပရိယောသာနာ၊ ခန္ဓာပျက်ကြွေ သေရခြင်း
 လျှင် အဆုံးရှိပါကုန်၏။ မရဏံ၊ ခန္ဓာပျက်ကြွေ သေရခြင်းကို။
 အနတိတာ၊ မလွန်ဆန်နိုင်ကြပါကုန်။ အဗ္ဗာကံ၊ တပည့်တော်
 တို့အား။ မရဏံ၊ ခန္ဓာပျက်ကြွေ သေရခြင်းသည်။ ဘဝိဿတိ၊
 ဖြစ်ပါလတ္တံ့။ ဇီဝိတိန္ဒြိယံ၊ ရုပ်နာမ်နှစ်ထွေ ဇီဝိတိန္ဒြေသည်။
 ဥပစ္ဆိဇ္ဇိဿတိ၊ ပြတ်ပါလတ္တံ့။

ဣတိ၊ ဤသို့။ မယံ၊ တပည့်တော်တို့သည်။ မရဏဿတိံ၊
 သေခြင်းတရားကို အောက်မေ့ ဆင်ခြင်ခြင်း မရဏဿတိ
 ဘာဝနာကို။ ဘာဝေမ၊ ယခုခဏပင် ပွားများကြပါကုန်၏။

“ပေတဒါန”

ဘာဝေတွာ၊ ပွားများပြီး၍။ ကာလကံတဿ၊ ကွယ်လွန်
သွားသော။ ပပုတ္တဿ၊ မြေး (မောင်လှ)၏။ ဟိတာယ စ၊
စီးပွားအလို့ငှာ၎င်း။ သုခါယ စ၊ ချမ်းသာအလို့ငှာ၎င်း။ အမှာကံ၊
တပည့်တော်တို့၏။ နိဗ္ဗာနဿ၊ ဆင်းရဲခပ်သိမ်း ငြိမ်းရာအမှန်
နိဗ္ဗာန်ကို။ လဘနုတ္တယာယ စ၊ ရနိုင်ခြင်းအကျိုးငှာ၎င်း။ ဣမာနိ
ဒေယျဓမ္မာနိ၊ ဤ (သင်္ကန်းစသော) လူတို့ပစ္စည်းတို့ကို။
အာယသ္မန္တာနံ၊ အရှင်တုရားတို့အား။ ဒေမ၊ လူဒါန်း ပါကုန်၏။

“ပတ္တနာ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ
ပေတဒါနေန၊ ဤယခုပြုရ ပေတဒါနကြောင့်။ နိဗ္ဗာနံ၊ ဆင်းရဲ
ခပ်သိမ်း ငြိမ်းရာအမှန် နိဗ္ဗာန်ကို။ လဘောယျာမ၊ မချွတ်မုချ
ရ၊ ရပါလိုကုန်၏။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမဿ
ပုညဿ၊ ဤယခုပြုရသော ဒါနကုသိုလ်၏။ ပတ္တိံ၊ အဘို့ကို။
ကာလကံတဿ၊ ကွယ်လွန်သွားသော။ ပပုတ္တဿ၊ မြေး
(မောင်လှ)အား။ ဒေမ၊ ပေးဝေပါကုန်၏။

အမှာကံ၊ တပည့်တော်တို့၏။ ဣဒံ ဒါနံ၊ ယခုပြုရ ဤဒါန
သည်။ ကာလကံတဿ၊ ကွယ်လွန်သွားသော။ ပပုတ္တဿ၊
မြေး (မောင်လှ၏)။ ဟိတာယ စ၊ စီးပွားအလို့ငှာ၎င်း။
သုခါယ စ၊ ချမ်းသာအလို့ငှာ၎င်း။ ဟောတု၊ ဖြစ်ပါစေ
သည်။

ဣဓ၊ ဤအရပ်သို့။ အသုဘံ၊ အသုဘ ကမ္မဋ္ဌာန်းကို။
ပဿိတုံ၊ ရှုအံ့သောငှာ။ အာဂတာနံ၊ လာကုန်သော။ သပ္ပုရိသာ
နဉ္စ၊ ရဟန်းရှင်လူအပေါင်း သူတော်ကောင်းတို့အားလည်း။
ဒေမ၊ ပတ္တိဒါန ညီတူရစေ အမျှဝေပါကုန်၏။

(၁၂၉) အသုဘရှုဒါန ရေစက်ချ

“မရဏဿတိ”

ဘန္တေ၊ အရှင်ဘုရား။ နဘံ၊ မိုးကောင်းကင်ကို။ အာဟစ္စ၊
ဆိုက်ထိအောင်။ ဝိပုလော၊ ကြီးမားပြန့်ကျယ်ကုန်သော။ သေလာ
ပဗ္ဗတာ၊ ကျောက်တောင်ကြီးတို့သည်။ စတူဟိ ဒိသာဟိ၊ အရပ်
လေးမျက်နှာတို့မှ။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ပါဏေ၊
သတ္တဝါတို့ကို။ နိပ္ပေါဓေန္တော၊ မုန့်မုန့်ညက်ညက် ကြိတ်ချေ
လျက်။ အနုပရိယာယေယျုယထာ၊ အစဉ်လိမ့်ကာ လှည့်လည်၍
လာကုန်ရာသကဲ့သို့။ ဧဝံ တထာ၊ လောကပုံယူ ထို့အတူ။
ဇာတိစ၊ ပဋိသန္ဓေ နေခြင်း တရားသည်၎င်း။ ဇနာ စ၊ အိုခြင်း
တရားသည်၎င်း။ ဗျာဓိ စ၊ နာခြင်း တရားသည်၎င်း။
မစ္စ၊ စ၊ သေခြင်းတရားသည်၎င်း။ ပါဏိနေ၊ သတ္တဝါတို့ကို။
အဘိမဒ္ဒတိ၊ လွှမ်းမိုးနှိပ်စက်၏။ အမှာကံ၊ တပည့်ဘော်တို့အား။
မရဏံ၊ ခန္ဓာပျက်ကြွေ သေရခြင်းသည်။ ဘဝိဿတိ၊ ဖြစ်ပါ
လတ္တံ့။ ဇီဝိတိန္ဒြိယံ၊ ရုပ်နာမ်နှစ်ထွေ ဇီဝိတိန္ဒြေသည်။
ဥပစ္စိဇ္ဇိဿတိ၊ ပြတ်ပါလတ္တံ့။ ဣတိ၊ ဤသို့။ မယံ၊ တပည့်ဘော်
တို့သည်။ မရဏဿတိ၊ သေခြင်းတရားကို အောက်မေ့ဆင်ခြင်
ခြင်း မရဏဿတိ ဘာဝနာကို။ ဘာဝေမ၊ ယခုခဏပင်
ပွားများကြပါကုန်၏။

“ပေတဒါန”

ဘာဝေတွာ၊ ပွားများပြီး၍။ မတဿ၊ ကွယ်လွန်သွားသော။ ဘဂိနေယျဿ၊ တူ (မောင်မြ)၏။ ဟိတဿ စ၊ စီးပွား အလို့ငှာ၎င်း။ သုခါယ စ၊ ချမ်းသာ အလို့ငှာ၎င်း။ အမှာကံ၊ တပည့်တော်တို့၏။ နိဗ္ဗာနဿ၊ မသေရာမှန် မြတ်နိဗ္ဗာန်ကို။ သစ္စိကရဏတ္ထာယစ၊ ဘဝမကြာ မျက်မှောက်ပြုပါရခြင်းအကျိုးငှာ၎င်း။ ဣမာနိ စိဝရာဒိဒေယျဓမ္မာနိ၊ ဤသင်္ကန်းစသော လူ့ဘွယ်ပစ္စည်းတို့ကို။ အာယသ္မန္တာနံ၊ အရှင်ဘုရားတို့အား။ ဝိသုံ ဝိသုံ၊ အသီး အသီး။ ဒေမ၊ လူဒါန်းပါကုန်၏။

“ပတ္တနာ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ ပေတဒါနေန၊ ဤယခုပြုရ ပေတဒါနကြောင့်။ အမတံ၊ သေခြင်းကင်းသော။ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။ သစ္စိကရေယျာမ၊ ဘဝမကြာ မျက်မှောက်ပြုရပါလိုကုန်၏။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမဿ ပုညဿ၊ ဤကောင်းမှု၏။ ပတ္တိံ၊ အဘို့ကို။ မတဿ၊ ကွယ်လွန်သွားသော။ ဘဂိနေယျဿ၊ တူ (မောင်မြ)အား။ ဒေမ၊ ပေးဝေပါကုန်၏။

ဣဓ၊ ဤသုသာန်သင်းချိုင်း မြေလုပ်တိုင်းသို့။ အသုဘကမ္မဋ္ဌာနံ၊ အသုဘကမ္မဋ္ဌာန်းကို။ ပဿိတုံ၊ ရှုခြင်းငှာ။ အာဂတာနံ၊ လာကြကုန်သော။ သပ္ပုရိသာနဉ္စ၊ ရဟန်း ရှင်လူ

အပေါင်း သူတော်ကောင်းတို့အားလည်း။ ဒေမ၊ ပတ္တိဒါန ညီတူရစေ အမျှပေးဝေပါကုန်၏။

(၁၃၀) အသုဘရှုဒါန ရေစက်ချ

“မရဏဿတိ”

ဘန္တေ၊ အရှင်ဘုရား။ သဗ္ဗေ၊ အလုံးစုံသော။ သတ္တနိကာ ယော၊ သတ္တဝါအပေါင်းကို။ ဇာတိယာ၊ ပဋိသန္ဓေနေခြင်း တရားသည်။ အနုဂတေ၊ ရန်သူကဲ့သို့ အစဉ်တစိုက် လိုက် အပ်၏။ ဇရာယ၊ အိုခြင်းတရားသည်။ အနုသဋ္ဌော၊ ကပ်သော အဆိပ်ကဲ့သို့ အစဉ်ဝင်အပ်၏။ ဗျာဓိနာ၊ နာခြင်းတရားသည်။ အဘိဘူတော၊ အမှန်ယစ်သော ဆင်ရိုင်းကြီးကဲ့သို့ ဘိစီးနှိပ်စက် အပ်၏။ မရဏေန၊ သေခြင်းတရားသည်။ အပ္ပာဟတော၊ ဘီလူး၊ ဘုတ်၊ တစ္ဆေတို့ကဲ့သို့ ပြင်းစွာ ပုတ်ခတ်အပ်၏။

အမှူးကံ၊ တပည့်တော်တို့အား။ မရဏံ၊ သေရခြင်းသည်။ ဘဝိဿတိ၊ ဖြစ်ပါလတ္တံ့။ ဇီဝိတိန္ဒြိယံ၊ ရုပ်နာမ်နှစ်ထွေဇီဝိတိန္ဒြေ သည်။ ဥပစ္ဆိဇိဿတိ၊ ပြတ်မပါလတ္တံ့။ ဣဟိ၊ ဤသို့။ မယံ၊ တပည့်တော်တို့သည်။ မရဏဿတိ၊ သေခြင်းတရားကို အောက် မေ့ဆင်ခြင်ခြင်း မရဏဿတိ ဘာဝနာကို။ ဘာဝေမ၊ ယခု ခဏ ပွားများကြပါကုန်၏။

“ပေတဒါန”

အထ၊ ထိုမှတစ်ပါး။ မတဿ၊ ကွယ်လွန်သွားသော။ ဥပါ သကဿ၊ ရတနာသုံးရပ် အမြတ်ဇာတ်ကို ကိုးကွယ်ဆည်းကပ် သော ဒါယကာ (ဦးဘိုးထွေး) ၏။ ဟိတာယ စ၊ စီးပွားအလို့

ငှာငှင်း။ သုခါယစ၊ ချမ်းသာအလို့ငှာငှင်း။ အမှောက်၊ တပည့်
တော်တို့၏။ နိဗ္ဗာနဿ၊ မသေရာမှန် နိဗ္ဗာန်ကို။ လဘနတ္ထာယ၊
ရပါနိုင်ခြင်းအကျိုးငှာငှင်း။ ဣမာနိ ဒေယျဓမ္မာနိ၊ ဤလူဘုယ်
ပစ္စည်းတို့ကို။ အာယသ္မန္တာနံ၊ အရှင်ဘုရားတို့အား။ ဒေမ၊
လူဒါန်းပါကုန်၏။

“ပတ္တနာ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ
ပေတဒါနေန၊ ယခုပြုရ ဤပေတဒါနကြောင့်။ အမတံ၊ သေခြင်း
ကင်းသော။ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။ သစ္စိကရေယျာမ၊ မျက်မှောက်
ပြုရပါလိုကုန်၏။

“ပတ္တိဒါန”

ဣမဿ ပုညဿ၊ ဤဒါန ကုသိုလ်၏။ ပတ္တိံ၊ အဘို့ကို။
မတဿ၊ ကွယ်လွန်သွားသော။ ဥပါသကဿ၊ ရတနာသုံးရပ်
အမြတ်ဇာတ်ကို ကိုးကွယ် ဆည်းကပ်သော ဒါယကာ (ဦးဘိုး
ထွေး)အား။ ဒေမ၊ ပေးဝေပါကုန်၏။

ဥပါသကော၊ ဒါယကာ (ဦးဘိုးထွေး)သည်။ ပတ္တိဒါနံ၊
ယခုဝေငှ ပတ္တိဒါနကို။ လဘိတော၊ ရ၍။ အနုမောဒိတော၊
ဝမ်းမြောက်ဝမ်းသာ သာဓု အနုမောဒနာပြု၍။ သုခိ၊ ကိုယ်
ရောစိတ်ပါချမ်းသာခြင်းရှိသည်။ ဟောတု၊ ဖြစ်ပါစေသည်။

သဗ္ဗသတ္တာနဉ္စ၊ ဤဒါနကို ကြားသိသမျှသော သတ္တဝါ
အားလုံးတို့အားလည်း။ ဒေမ၊ ပေးဝေငှပါကုန်၏။

(၁၃၁) အသုဘရှုဒါန ရေစက်ချ

“မရဏဿတိ”

ဘန္တေ၊ အရှင်ဘုရား။ သဗ္ဗံ၊ အလုံးစုံသော။ အာရောဂျံ၊ အနာကင်းသည်၏အဖြစ်သည်။ ဗျာဓိပရိယောသာနံ၊ မကျန်းမမာ ဖျားနာရခြင်းလျှင် အဆုံးရှိ၏။ သဗ္ဗံ၊ အလုံးစုံသော။ ယောဗ္ဗန္ဓံ၊ ပျိုမြစ်နုနယ် အရွယ် ကောင်းသည်၏ အဖြစ်သည်။ ဇရာပရိယောသာနံ၊ အရွယ်ယွင်းယို အိုရခြင်းလျှင် အဆုံးရှိ၏။ သဗ္ဗံ၊ အလုံးစုံသော။ ဇီဝိတံ၊ ရုပ်နာမ်နှစ်ထွေ ဇီဝိတိန္ဒြေ ထင်လင်း အသက်ရှင်ရခြင်းသည်။ မရဏပရိယောသာနံ၊ ခန္ဓာ ပျက်ကြွ သေရခြင်းလျှင် အဆုံးရှိ၏။

အဗ္ဗာကံ၊ တပည့်တော်တို့အား။ မရဏံ၊ ခန္ဓာပျက်ကြွ သေရခြင်းသည်။ ဘဝိဿတိ၊ ဖြစ်ပါလတ္တံ့။ ဇီဝိတိန္ဒြိယံ၊ ရုပ်နာမ်နှစ်ထွေ ဇီဝိတိန္ဒြေသည်။ ဥပစ္ဆိဇ္ဇိဿတိ၊ ပြတ်ပါလတ္တံ့။

ဣတိ၊ ဤသို့။ မယံ၊ တပည့်တော်တို့သည်။ မရဏဿတိ၊ သေခြင်းတရားကို အောက်မေ့ ဆင်ခြင်ခြင်း မရဏဿတိ ဘာဝနာကို။ ဘာဝေမ၊ ပွားများကြပါကုန်၏။

“ပေတ ဒါန”

ဘာဝေတွာ၊ ပွားများပြီး၍။ ကာလကံဘာယ၊ ကွယ်လွန်သွားသော။ ဥပါသိကာယ၊ ရတနာသုံးရပ် အမြတ်ဇာတ်ကို ကိုးကွယ်ဆည်းကပ်သော ဒါယိကာမကြီး (ဒေဝီပန်းရင်)၏။ ဟိဘာယစ၊ စီးပွားအလို့ငှာ၎င်း။ သုခါယစ၊ ချမ်းသာအလို့ငှာ၎င်း။

အမှောက်၊ တပည့်တော် တို့၏။ နိဗ္ဗာနဿ၊ မသေရာမှန်
 နိဗ္ဗာန်ကို။ သစ္စိကရုဏတ္တာယစ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် မျက်
 မှောက်ပြုရခြင်းငှာ၎င်း။ ဣမာနိ အကပ္ပိယဝတ္ထုနိ၊ ဤအာကပ္ပိယ
 ဝတ္ထု တို့ကို။ နိမန္တိတနံ၊ ပင့်ဖိတ် အပ်ကုန်သော။
 အာယသ္မန္တနံ၊ အရှင်မြတ်တို့၏။ နဝကမ္မဿ၊ အမှုသစ်အား။
 ဒေမ၊ လှူဒါန်းပါကုန်၏။

“ပတ္တနာ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ
 ဒါနေန၊ ဤယခုပြုရ ပေတဒါနကြောင့်။ အနာဂတေ၊ နောင်
 သောအခါ၌။ အမတံ၊ သေခြင်းကင်းသော။ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။
 သစ္စိကရေယျာမ၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့် ၊ မျက်မှောက်ပြုရ
 ပါလိုကုန်၏။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမဿ
 ပုညဿ၊ ဤယခုပြုရဒါနကုသိုလ်၏။ ပတ္တိံ၊ အဘို့ကို။ ကာလကံတံ၊
 ကွယ်လွန်သွားသော။ ဥပါသိကံ၊ ဒါယိကာမကြီး (ဒေဝီပန်း
 ရင်)ကို။ အာဒိကတော၊ အစပြု၍။ သဗ္ဗသတ္တနံ၊ ဤဒါနကို
 ကြားသိသမျှသော အလုံးစုံသော သတ္တဝါတို့အား။ ဒေမ၊
 ပတ္တိဒါန ညီတူရစေ အမျှဝေပါကုန်၏။

(၁၃၂) အသုဘရူ ဒါန ရေစက်ချ

“မရုဏသတိ”

ဘန္တေ၊ သူသေမြုပ်နှံ ဤသုသနသို့ အသုဘ ကမ္မဋ္ဌာန်း
 စီးဖြန်းရန် ကြွလာတော်မူကြသည့် အရှင်မြတ်တို့ဘုရား။ မယံ၊

ဥတုဇရုပ်ကြွင်းကို မြေမြုပ်ခြင်းကိစ္စပြုလုပ်ရန် တဝ၊ ပေတဒါနကို ပြုလုပ်ရန်လာကြသည့်တပည့်တော်တပည့်တော်မတို့သည်။ ဇာတိ ခမ္မေ၊ ခန္ဓာဖြစ်လေ ပဋိသန္ဓေနေရခြင်းသဘောသည်။ သတိ၊ ဖြစ် လတ်သော်။ မရဏခမ္မေပိ၊ ဖြစ်သောခန္ဓာပျက်စီးကာကြွသေရ ခြင်းသဘောသည်လည်း။ တဝတိ၊ သင်္ခါရထုံးစံ မငြင်းဆန်နိုင်ဘဲ ဖြစ်ရ၏။ သတ္တုတ္တမောပိ၊ ရှိရှိသမျှ သုံးလောက၌ သတ္တ မြတ် မော် ဘုရားသော်လည်း။ မစ္စုဝသံ၊ အာဏာတော်ပြင်း ရှင် သေမင်း၏ မိန့်ရင်းတော်စက် အလိုဘက်သို့။ ဂဘော၊ မဖီမဆန် မငြင်းဆန်နိုင်ဘဲ လိုက်ရတုံသေး၏။ သာမညသတ္တေသု၊ သာမန် လူစား သတ္တဝါများတို့၌။ ကာကထာ၊ သေမင်းအာဏာ ဖီဆန် နိုင်ဘို့ရာ၌ စကားဆိုဘွယ် အဘယ်မှာ ရှိချေအံ့နည်း။

မယံ၊ တပည့်တော်တို့သည်။ မစ္စုဝသံ၊ သေမင်း၏အလိုသို့။ ဂမိဿာမ၊ မချွတ်မုချ လိုက်ပါကြရပါကုန်အံ့။ ဣတိ၊ ဤသို့။ မရဏဿတိ၊ သေခြင်းတရားကို အောက်မေ့ ဆင်ခြင်ခြင်း မရဏဿတိ ဘာဝနာကို။ ဘာဝေမ၊ ပွားများကြပါကုန်၏။

“ပေတဒါန”

ဘာဝေတွာ၊ ပွားများပြီး၍။ ကာလကံတဿ၊ ဘဝတပါး ပြောင်းသွား ကွယ်လွန်သော။ ဒါရကဿ၊ သူငယ်ကလေး (မောင်တင်ထွန်း) ၏။ သုခတ္တာယစ၊ အကယ်၍များ ဂတိ မှောက်မှား၍ ပြိတ္တာဘဝသို့ လားခဲ့အံ့ ထိုပြိတ္တာဘဝ၌ ကိုယ်၏ ချမ်းသာခြင်း စိတ်၏ချမ်းသာခြင်းကို ရပါစေခြင်းအကျိုးငှာ ၎င်း။ အမှောက်၊ တပည့်တော်တို့၏။ သုခတ္တာယစ၊ လူနတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ရပါရန် အကျိုးငှာ၎င်း။

ဣမာနိ အကပ္ပိယဝတ္ထုနိ၊ ဤအကပ္ပိယဝတ္ထုတို့ကို။ နိမန္တိတာနံ၊ ပဋိဖိတ်အပ်ကုန်သော။ ဘိက္ခုနံ၊ ဘုရားသားကျော် ရဟန်းတော်တို့၏။ စတုပစ္စယတ္ထာယ၊ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး၊ ပစ္စည်းလေးပါး အကျိုးငှာ။ တုမ္မာကံ၊ အရှင်ဘုရားတို့၏။ ဝေယျာဝစ္စကရာနံ၊ အမှုကြီးငယ်ကိုပြုသော သူတို့၏။ ဟတ္ထေ၊ လက်၌။ နိယျာတေမ၊ အပ်နှင်းပါကုန်၏။

တုမ္မေ၊ အရှင်ဘုရားတို့သည်။ ကာလေန၊ လျောက်ပတ်သော အချိန်အခါ၌။ အတ္တာနံ၊ မိမိတို့၏။ ဝေယျာဝစ္စကရံ၊ အမှုကြီးငယ်ကို ပြုသောသူသို့။ ဥပသင်္ကမိတွာ၊ ချဉ်းကပ်၍။ ကပ္ပိယံ၊ ရဟန်းတို့အားအပ်သော။ ပစ္စယံ၊ ပစ္စည်းကို။ စောဒေတွာ၊ တောင်း၍။ ပရိဘုဉ္ဇေ၊ သုံးဆောင်တော်မူကြပါကုန်။

“ပတ္တနာ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာဒါနေန၊ ဤယခုပြုရ ပေတဒါနကြောင့်။ တိဝိဓသုခံ၊ သုံးပါးအပြားရှိသော လှချမ်းသာ၊ နတ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာကို။ လဘေယျာမ၊ မချွတ်မုချ ရ၊ရပါလိုကုန်၏။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမဿပုညဿ၊ ဤယခုပြုရသော ဒါနကုသိုလ်၏။ ပတ္တိံ၊ အဘို့ကို။ ကာလင်္ကတံ၊ ကွယ်လွန်သွားသော။ ဒါရကံ၊ သူငယ်ကလေး (မောင်တင်ထွန်း) ကို။ အာဒိကတွာ၊ အဦးအစပြု၍။ သဗ္ဗသတ္တာနံ၊ ဤဒါနကို သိသော သတ္တဝါအားလုံးတို့အား။ ဒေမ၊ ပေးဝေငှပါကုန်၏။

(၁၃၃) အသုဘရူဒါန ရေစက်ချ

“မရဏဿတိ”

ဘန္တေ၊ အရှင်ဘုရား။ ဂေါပါလော၊ နွားကျောင်းသားသည်။ ဂါဝေါ၊ နွားတို့ကို။ ဒဏ္ဍေန၊ ဒုတ်နှင့်တံဖြင့်။ ပေါထေန္တော၊ ရိုက်ပုတ်လျက်။ ဂေါစရံ၊ စားကျက်သို့။ ပါဇေတိယထာ၊ မောင်းနှင်သကဲ့သို့။ ဧဝံ၊ ဤအတူ။ ဇရာစ၊ အိုခြင်းတရားသည်၎င်း။ မစ္စုစ၊ သေခြင်းတရားသည်၎င်း။ ပါဏိနံ၊ သတ္တဝါတို့၏။ အာယံ၊ အသက်ကို။ မရဏံ၊ သေခြင်းသို့။ ပါဇေန္တိ၊ မောင်းနှင်ကုန်၏။

အမှောက်၊ တပည့်တော်တို့၏။ ဇီဝိတိန္ဒြိယံ၊ အသက်ခေါ်ပေဇီဝိတိန္ဒြေသည်။ မရဏံ၊ သေခြင်းသို့။ ဂမိဿတိ၊ ရောက်ပါလတ္တံ့။

ဣတိ၊ ဤသို့။ မယံ၊ တပည့်တော်တို့သည်။ မရဏဿတိ၊ သေခြင်းတရားကို အောက်မေ့ဆင်ခြင်ခြင်း မရဏဿတိဘာဝနာကို။ ဘာဝေမ၊ ပွားများကြပါကုန်၏။

“ပေတဒါန”

ဘာဝေတွာ၊ ပွားများပြီး၍။ ကာလင်္ကတယ၊ ဘဝတပါး ပြောင်းသွားကွယ်လွန်သော။ အယျိကာယ၊ အဘွား၏။ ဟိတာယစ၊ စီးပွားအလို့ငှာ၎င်း။ သုခါယစ၊ ချမ်းသာအလို့ငှာ၎င်း။ အမှောက်၊ တပည့်တော်တို့၏။ နိဗ္ဗာနဿ၊ မသေရာမှန်နိဗ္ဗာန်ကို။ လဘနတ္ထာယစ၊ မျှပါခြင်းအကျိုးငှာ၎င်း။ ဣမာနိ

ရတနာနိ၊ ဤငွေစက္ကူတို့ကို။ တုမ္မာကံ၊ အရှင်ဘုရားတို့၏။
ဝိဟာရဿ၊ ကျောင်းအား။ ဒေမ၊ လှူဒါန်းပါကုန်၏။

“ပတ္တနာ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ
ဒါနေန၊ ဤယခုပြုရ ပေတဒါနကြောင့်။ အနာဂတေ၊ နောင်
သောအခါ၌။ အမတံ၊ သေခြင်းကင်းသော။ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။
လဘေယျာမ၊ ရ၊ ရပါလိုကုန်၏။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမဿ
ပုညဿ၊ ဤဒါနကုသိုလ်၏။ ပတ္တိံ၊ အဘို့ကို။ ကာလကံတာယ၊
ဘဝတပါး ပြောင်းသွားကွယ်လွန်သော။ အယျိကာယ၊ အဘွား
အား။ ဒေမ၊ ပေးဝေငှပါကုန်၏။ သဗ္ဗသတ္တံနဉ္စ၊ ဤဒါနကို
ကြားသိသမျှသော သတ္တဝါအားလုံးတို့အားလည်း။ ဒေမ၊
ပတ္တိဒါန ညီတူရစေ အမျှဝေပါကုန်၏။

(၁၃၄) အသုဘရူ ဒါန ရေစက်ချ

“မရဏသတိ”

ဘန္တေ၊ အရှင်ဘုရား။ ဇာတဿ၊ ပဋိသန္ဓေနေ ခန္ဓာဖြစ်လေ
သော သတ္တဝါအား။ အမရဏံ၊ ခန္ဓာမကြွ မသေရခြင်းမည်
သည်။ နတ္ထိ၊ မရှိ။ သဗ္ဗေဝ၊ မကြွင်းအကုန် အလုံးစုံသာလျှင်
ဖြစ်ကုန်သော။ သတ္တာ၊ ပဋိသန္ဓေနေ ဖြစ်လေခန္ဓာ သတ္တဝါတို့

သည်။ မရိယန္တိ၊ သေချိန်ရောက်က ယင်းဖောက်ခန္ဓာ သေကြရ ပါကုန်အံ့။

‘အမှူကံ၊ တပည့်တော်တို့အား။ မရဏံ၊ ခန္ဓာပျက်ကြွေ သေရခြင်းသည်။ ဘဝိယတိ၊ ဖြစ်ပါလတ္တံ့။ ဣတိ၊ ဤသို့။ မယံ၊ တပည့်တော်တို့သည်။ မရဏသတိ၊ သေခြင်းတရားကို အောက်မေ့ဆင်ခြင်ခြင်း မရဏသတိ ဘာနေသကဲ့။ ဘာဝေမ၊ ပွားများကြပါကုန်၏။

“ပေတဓါန”

ဘာဝေတွာ၊ ပွားများပြီး၍။ ကာလက္ခတဿ၊ ဘဝတပါး ပြောင်းသွား ကွယ်လွန်သော။ အယျကဿ၊ အဘိုး၏။ ဟိတာ ယစ၊ စီးပွားအလို့ငှာ၎င်း။ သုခါယ စ၊ ချမ်းသာအလို့ငှာ၎င်း။ အမှူကံ၊ တပည့်တော်တို့၏။ နိဗ္ဗာနဿ၊ ဆင်းရဲခပ်သိမ်း ငြိမ်းဆုအမှန် နိဗ္ဗာန်ကို။ လဘနတ္ထာယစ၊ ရပါခြင်းအကျိုးငှာ ၎င်း။ ဣမာနိ ရဇဘာနိ၊ ဤငွေစက္ကူတို့ကို။ နိမန္နာနံ၊ ပင်ဖိတ် အပ်ကုန်သော။ ဘိက္ခုနံ၊ ဘုရားသားကျော် ရဟန်းတော်တို့၏။ စတုပုံစယတ္ထာယ၊ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး၊ ပစ္စည်း လေးပါး အလို့ငှာ။ ကပ္ပိယကာရကာနံ၊ ကပ္ပိယ ပုဂ္ဂိုလ်တို့၏။ ဟတ္ထေ၊ လက်၌။ နိယျာတေမ၊ အပ်နှင်းပါကုန်၏။

တုမေ၊ အရှင်ဘုရားတို့သည်။ ကာလေန၊ လျှောက်ပတ် သော အချိန်အခါ၌။ အတ္တနော၊ မိမိ၏။ ကပ္ပိယကာရကံ၊ ကပ္ပိယပုဂ္ဂိုလ်သို့။ ဥပသင်္ကမိတွာ၊ ချဉ်းကပ်၍။ ကပ္ပိယံ၊ ရဟန်းတို့အား အပ်သော။ ပစ္စယံ၊ ပစ္စည်းကို။ စောဒေတွာ၊ တောင်း၍။ ပရိဘုဉ္ဇေ၊ သုံးဆောင်တော်မူကြပါကုန်။

“ပတ္တနာ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာဒါနေန၊ ဤယခုပြုရ ပေတဒါနကြောင့်။ အနာဂတေ၊ နောင်သောအခါ၌။ နိဗ္ဗာနံ၊ ဆင်းရဲခပ်သိမ်း ငြိမ်းရာအမှန် နိဗ္ဗာန်ကို။ လတေယျာမ၊ မချွတ်မှချ ရ၊ ရပါလိုကုန်၏။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမဿပုညဿ၊ ဤဒါနကုသိုလ်၏။ ပတ္တိံ၊ အဘို့ကို။ ကာလင်္ကတဿ၊ ဘဝတပါး ပြောင်းသွားကွယ်လွန်သော။ အယျကဿ၊ အဘိုးအား။ ဒေမ၊ ပေဝေပါကုန်၏။ သဗ္ဗသတ္တာနဉ္စ၊ ဤဒါနကို ကြားသိသမျှသော အလုံးစုံသော သတ္တဝါတို့အားလည်း။ ဒေမ၊ ပတ္တိဒါန ညီတူရစေ အမျှဝေပါကုန်၏။

(၁၃၅) အသုဘရှုဒါန ရေစက်ချ

“မရဏသတိ”

‘မရဏံ အမှာကံ ဘဝိဿတိ’
‘ဇီဝိတံ ဥပရုဇ္ဈတိ’
‘မရဏံ မရဏံ’

ဘန္တေ၊ အရှင်ဘုရား။ အမှာကံ၊ တပည့်တော်တို့အား။ မရဏံ၊ နိဗ္ဗာန် မရသေးသမျှ ဝဋ်ဘဝတွင် ဖြစ်သမျှခန္ဓာ ပျက်စီးကာကြွ သေရခြင်းသည်။ ဘဝိဿတိ၊ မချွတ်စင်စစ် ဖြစ်ပါလတ္တံ့။

ဇီဝိတံ၊ အသက်ဟု ခေါ်သော ရုပ်နာမ်နှစ်ထွေ ဇီဝိတိန္ဒြေ
သည်၊ ဥပရုဇ္ဈတိ၊ ပစ္စုပ္ပန်ဘဝ အဆုံးကျရောက်ချုပ်ပျောက်၏။

မရဏံ မရဏံ၊ အနုမတင်္ဂ သံသာစက်မှ ယခုဘဝကျအောင်
ဖြစ်သမျှခန္ဓာ ဘဝတိုင်းသာ သေခဲ့ရပါပြီ၊ သေခဲ့ရလှပါပြီ။

ဣတိ၊ ဤသို့။ မယံ၊ တပည့်တော်တို့သည်။ မရဏဿတိံ၊
သေခြင်းတရားကို အောက်မေ့ဆင်ခြင်ခြင်း မရဏဿတိဘာဝနာ
ကို။ ဘာဝေမ၊ ပွားများကြပါကုန်၏။

“ပေဘဒါနံ”

ဘာဝေတွာ၊ ပွားများပြီး၍။ ကာလင်္ကတဿ၊ ဘဝတပါး
ပြောင်းသွား ကွယ်လွန်သော။ ဥပါသကဿ၊ ရတနာသုံးရပ်
အမြတ်ဇာတ်ကို ကိုးကွယ်ဆည်းကပ်သော ဒါယကာ (ဦးသိန်း
မောင်)၏။ သုခါယစ၊ အကယ်၍များ ဂတိမှောက်မှား၍
ပြိတ္တာဘဝသို့ လားခဲ့ပါမူ ချမ်းသာသုခ ရစေရန် အလို့ငှာ၎င်း။

အမှာကံ၊ တပည့်တော်တို့၏။ သုခါယ စ၊ လူ နတ် နိဗ္ဗာန်
သုံးတန်သော ချမ်းသာအလို့ငှာ၎င်း။ ဣမာနိ အကပ္ပိယဝတ္ထုနိ၊
ဤအကပ္ပိယဝတ္ထုတို့ကို။ တုမ္မာကံ၊ အရှင်ဘုရားတို့၏။ စတု
ပစ္စယတ္ထာယ၊ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး၊ ပစ္စည်းလေးပါး
အကျိုးငှာ။ ကပ္ပိယကာရကံ၊ ကပ္ပိယပုဂ္ဂိုလ်တို့၏။ ဟတ္ထေ၊
လက်၌။ နိယျာတေမ၊ အပ်နှင်းပါကုန်၏။

တုမ္မေ၊ အရှင်ဘုရားတို့သည်။ ကာလေန၊ လျောက်ပတ်
သော အချိန်အခါ၌။ အတ္တနော၊ မိမိ၏။ ကပ္ပိယကာရကံ၊
ကပ္ပိယပုဂ္ဂိုလ်သို့။ ဥပသင်္ကမိတွာ၊ ချဉ်းကပ်၍။ ကပ္ပိယံ၊ ရဟန်း

တို့အား အပ်သော။ ပစ္စယံ၊ ပစ္စည်းကို၊ စောဒေတွာ၊
တောင်း၍။ ပရိဘူထ၊ သုံးဆောင်တော်မူကြပါကုန်။

“ပတ္တနာ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ
ဒါနေန၊ ဤ ယခုပြုရ ပေတဒါနကြောင့်။ တိဝိဓံ၊ သုံးပါး
အပြားရှိသော။ သုခံ၊ လှချမ်းသာ၊ နတ်ချမ်းသာ၊ နိဗ္ဗာန်
ချမ်းသာကို။ လဘေယျာမ၊ မချွတ်မုချ ရ၊ ရပါလိုကုန်၏။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမဿ
ပုညဿ၊ ဤ ယခုပြုရ ဒါနကုသိုလ်၏။ ပတ္တိံ၊ အဘို့ကို။
ကာလကံတံ၊ ဘဝတပါး ပြောင်းသွားကွယ်လွန်သော။ ဥပါ
သကံ၊ ရတနာသုံးရပ် အမြတ်ဇာတ်ကို ကိုးကွယ်ဆည်းကပ်သော
ဒါယကာ (ဦးသိန်းမောင်)ကို။ အာဒိံကတွာ၊ အစပြု၍။
သဗ္ဗသတ္တာနံ၊ ယခုပြုကြ ဤဒါနကို ကြားသိသမျှသော သတ္တဝါ
အားလုံးတို့အား။ ဒေမ၊ ပတ္တိဒါန ညီတူရစေ အမျှဝေပါ
ကုန်၏။

(၁၃၆) အသုဘဂ္ဂဒါန ရေစက်ချ

“ဝတုသစ္စကမ္မဋ္ဌာန်း”

ဘန္တေ၊ အရှင်ဘုရား။ မရဏံ၊ ခန္ဓာပျက်ကြွ သေရခြင်း
(မရဏ) ဒုက္ခသစ္စာသည်။ ဇာတိသမုဒယာ၊ ပဋိသန္ဓေနေခြင်း

(ဇာတိ) သမုဒယသစ္စာကြောင့်။ ဘဝတိ၊ ဖြစ်ရပါ၏။ ဥဘိန္နံ၊
နှစ်ပါးကုန်သော ပဋိသန္ဓေနေခြင်း၊ သေခြင်း၊ သမုဒယသစ္စာ၊
ဒုက္ခသစ္စာတို့၏။ အပဝတ္တိ၊ မဖြစ်ခြင်း နိဗ္ဗာန်သည်။ နိရောဓသစ္စံ၊
နိရောဓသစ္စာမည်၏။ နိရောဓပဇာနနာ၊ နိရောဓသစ္စာကို
အပြားအားဖြင့် သိသော။ ပဋိပဒါ၊ မဂ္ဂင်ရှစ်ပါး အကျင့်
တရားသည်။ မဂ္ဂသစ္စံ၊ မဂ္ဂသစ္စာမည်၏။ ဣတိ၊ ဤသို့။ မယံ၊
တပည့်တော်တို့သည်။ စတုသစ္စကမ္မဋ္ဌာနံ၊ စတုသစ္စကမ္မဋ္ဌာန်းကို။
ဘာဝေမ၊ ပွားများကြပါကုန်၏။

“ပေတဒါန”

ဘာဝေတွာ၊ ပွားများပြီး၍။ ကာလင်္ကတဿ၊ ဘဝတပါး
ပြောင်းသွား ကုယ်လွန်သော။ ဉာတဏဿ၊ ဆွေမျိုး
(ဦးသိန်းမောင်)၏။ ဟိတဿ စ၊ စီးပွားအလို့ငှာ၎င်း။ သုခါ
ယစ၊ ချမ်းသာအလို့ငှာ၎င်း။ အမ္မာကံ၊ တပည့်တော်တို့၏။
ဟိတဿ စ၊ စီးပွားအလို့ငှာ၎င်း။ သုခါယ စ၊ ချမ်းသာအလို့ငှာ
၎င်း။ ဣမာနိ အကပ္ပိယဝတ္ထုနိ၊ ဤ အကပ္ပိယဝတ္ထုတို့ကို။
အာယသ္မန္တာနံ၊ အရှင်ဘုရားတို့၏။ နဝကမ္မဿ၊ အမှုသစ်အား။
ဒေမ၊ လှူဒါန်းပါကုန်၏။

“ပတ္တနာ”

“ဣဒံ နော ဒါနံ ဟိတသုခဿ ပစ္စယော ဟောတု”(၃)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဣဒံ ဒါနံ၊
ဤ ယခုပြုရ ပေတဒါနသည်။ ဟိတသုခဿ၊ လောကီ

လောကုတ္တရာ စည်းပွားချမ်းသာ၏။ ပစ္စယော၊ အထောက်
အပံ့သည်။ ဟောတု၊ ဖြစ်ပါစေသတည်း။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမဿ
ပုညဿ၊ ဤ ဒါနကုသိုလ်၏။ ပတ္တိံ၊ အဘို့ကို။ ကံလင်္ကတံ၊
ဘဝဝ.ပါး ပြောင်းသွား ကွယ်လွန်သွားသော။ ဉာတကံ၊
ဆွေမျိုး (ဦးသိန်းမောင်)ကို။ အာဒိကတော၊ အစပြု၍။ သဗ္ဗ
သတ္တာနံ၊ ယခုပြုရ ဤ ဒါနကို ကြားသိသမျှသော သတ္တဝါ
အားလုံးတို့အား။ သမံ၊ အညီအမျှ။ ဒေမ၊ ပေးဝေငှပါကုန်၏။

(၁၃၇) အသုဘရူ ဒါန ရေစက်ချ

“မရဏဿတိ”

ဘန္တေ၊ အရှင်ဘုရား။ အမှာကံ၊ တပည့်တော် တို့၏။
ပဉ္စက္ခန္ဓာ၊ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ဟူ၍ ခန္ဓာ
ငါးပါး ရုပ်နာမ်သင်္ခါရ တရားတို့သည်။ အနိစ္စာ၊ ဖြစ်ပြီးမြောက်
က ချုပ်ပျောက်ကုန်ဘိ အမြဲမရှိကြပါကုန်။ အနိစ္စာယ၊ အမြဲ
မရှိခြင်းကြောင့်။ မရိဿန္တိ၊ သေချိန်ရောက်က ယွင်းဖောက်
ခန္ဓာ သေပျောက်ကြရပါကုန်အံ့။ မရဏန္တိ၊ ခန္ဓာယွင်းဖောက်
သေပျောက်ပျက်ပြုန်း အဆုံးစုတ်သို့။ ဂမိတွာန၊ မငြင်းနိုင်စွ
ရောက်ပြီးကြ၍။ ဣမံ ကာယံ၊ ဥတုဇရုပ်မျှ ဤကာယကို။
ခိပိဿန္တိ၊ သုသာန် သင်းချိုင်း မြေလုပ်တိုင်း၌ မဆိုင်းမတွ
ပစ်ချကြပါကုန်လိမ့်အံ့။

ဣတိ၊ ဤသို့။ မယံ၊ တပည့်တော်တို့သည်။ မရဏဿတိံ၊
သေခြင်းတရားကိုအောက်မေ့ဆင်ခြင်ခြင်း မရဏဿတိဘာဝနာ
ကို။ ဘာဝေမ၊ ပွားများကြပါကုန်၏။

“ပေတဒါန”

ဘာဝေတွာ၊ ပွားများပြီး၍။ ကာလင်္ကဘာယ၊ ဘဝဟောင်း
ကိုစွန့်ပစ်၍ ဘဝသစ်သို့ ပြောင်းသွားကွယ်လွန်သော။ ဥပါသိ
ကာယ၊ ဒါယိကာမ(ဒေဝီလှကြင်)၏။ ဟိတာယ စ၊ စီးပွား
အလို့ငှာ၎င်း။ သုခါယစ၊ ချမ်းသာအလို့ငှာ၎င်း။ အမ္မာကံ၊
တပည့်တော်တို့၏။ ဟိတာယစ၊ စီးပွားအလို့ငှာ၎င်း။ သုခါယစ၊
ချမ်းသာအလို့ငှာ၎င်း။ ဣမာနိ ဒေယျဓမ္မာနိ၊ ဤ()လူတို့
ပစ္စည်းတို့ကို။ နိမန္တိတာ၊ ပင့်ဖိတ်အပ်ကုန်သည်ဖြစ်၍။ အာဂတာနံ၊
ကြွလာတော်မူကြကုန်သော။ အယျာနံ၊ အရှင်ကောင်းတို့
အား။ ဒေမ၊ လှူဒါန်းပါကုန်၏။

“ပတ္တနာ”

ဘန္တေ၊ အရှင်ဘုရား။ ဣဒံ ဒါနံ၊ ယခုပြုရ ဤဒါနသည်။
ကာလင်္ကဘာယ၊ ဘဝဟောင်းကို စွန့်ပစ်၍ ဘဝသစ်သို့ ပြောင်း
သွားကွယ်လွန်သော။ ဥပါသိကာယ၊ ဒါယိကာမ(ဒေဝီလှကြင်)
၏။ ဟိတာယစ၊ စီးပွားအလို့ငှာ၎င်း။ သုခါယစ၊ ချမ်းသာအလို့
ငှာ၎င်း။ အမ္မာကံ၊ တပည့်တော်တို့၏။ ဟိတသုခါယစ၊ လူနတ်
နိဗ္ဗာန် သုံးတန်သော စီးပွားချမ်းသာ အလို့ငှာ၎င်း။ ပစ္စယော၊
အထောက်အပံ့သည်။ ဟောတု၊ ဖြစ်ပါစေသည်။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ
ပုညဘာဂံ၊ ဤယခုပြုရ ဒါနကုသိုလ်၏အဘို့ကို။ သဗ္ဗသတ္တဝါနံ၊
ဘဝဟောင်းကို စွန့်ပစ်၍ ဘဝသစ်သို့ ပြောင်းသွားကုယ်လွန်
သော ဒါယိကာမ (ဒေါ်လှကြင်)ကို အစအဦး အမှူးထား၍
ဤဒါနကို ကြားသိသမျှသော သတ္တဝါ အားလုံးတို့အား။
သမံ၊ အညီအမျှ။ ဒေမ၊ ပေးဝေငှပေးကုန်၏။

ဆွမ်းစဉ်ဒါန ရေစက်ချ

(၁၃၈) ဆွမ်းစဉ်ဒါန ရေစက်ချ

“အနိစ္စကမ္မဋ္ဌာန်း”

ဘန္တေ၊ အရှင်ဘုရား။ သဗ္ဗသင်္ခါရာ၊ ကြွင်းမဲ့ချက်ကုန်
အလုံးစုံသော ရုပ်နာမ်ဓမ္မ သင်္ခါရတို့သည်။ ဟုတော့၊ အကြောင်း
ဆုံစွာ ဖြစ်ပေါ်လာပြီး၍။ အဘာဝဌေန၊ ချုပ်ပျောက်ကုန်ဘိ
တစိုးတစီမျှ မရှိခြင်းဟူသော အနက်သဘောကြောင့်။ အနိစ္စာ၊
ဖြစ်လျှင် ပျက်မြဲ အမြဲမရှိပါကုန်။

အစိရဌေန၊ ကာလမြင့်ရှည်မတည်တတ်သော အနက်သဘော
ကြောင့်။ အခုဝါ၊ အမြဲမတည် အရှည် မခိုင်ကုန်။

အဿာတဘာဝေ၊ ချစ်ခင်လေးမြတ် သာယာအပ်သော
သဘော၏ မရှိခြင်းကြောင့်။ အနဿာသိကာ၊ သာယာဖွယ်
ကင်းပ သက်သာရာမရကုန်။ ဣတိ၊ ဤသို့။ မယံ၊ တပည့်တော်
တို့သည်။ အနိစ္စကမ္မဋ္ဌာနံ၊ အမြဲရှုခန်း အနိစ္စကမ္မဋ္ဌာန်းကို
ဘာဝေမ၊ ပွားများကြပါကုန်၏။

“ပေတဒါန”

ဘာဝေတွာ၊ ပွားများပြီး၍။ ပေတဿ၊ ဘဝဟောင်းကို စွန့်ပစ်၍ဘဝသစ်သို့ပြောင်းသွားကွယ်လွန်သော။ ဥပါသကဿ၊ ဒါယကာ(ဦးသိန်းမောင်)၏။ ဟိတာယစ၊ စီးပွားအလို့ငှာ၎င်း။ သုခါယစ၊ ချမ်းသာအလို့ငှာ၎င်း။ ဉာတိပေတာနံ၊ အစမထင်သော သံသရာဘဝမှစ၍ ယနေ့ကျအောင် ဆွေမျိုးတော်စပ်ခဲ့ပြီး ပြိတ္တာဘုံဘဝသို့ လားရောက်၍နေကြသော ဆွေမျိုးပြိတ္တာတို့၏။ ဟိတာယစ၊ စီးပွားအလို့ငှာ၎င်း။ သုခါယစ၊ ချမ်းသာအလို့ငှာ၎င်း။ အမှာကံ၊ တပည့်တော်တို့၏။ ဟိတာယ စ၊ စီးပွားအလို့ငှာ၎င်း။ သုခါယ စ၊ ချမ်းသာ အလို့ငှာ၎င်း။

ပဌမံ၊ ရှေးဦးစွာ။ ဗုဒ္ဓံ၊ သက်တော်ထင်ရှား သဗ္ဗညု မြတ်ဘုရားကို။ ဥဒ္ဓိဿ၊ ရည်စူး၍။ ပဏိတရသေဟိ၊ မှန်မြတ်သော အရသာရှိကုန်သော။ ပိဏ္ဍပါတ ခါဒနီယ ဘောဇနီယ ဒေယျဓမ္မေဟိ၊ ဆွမ်းခဲဘွယ်ဘောဇဉ် လှူဖွယ်ပစ္စည်းတို့ဖြင့်။ ပူဇမ၊ ပူဇော်ပါကုန်၏။

စေတီယဿ၊ ဘုရားရှင်၏ သရီရဓာတ်တော်တို့ ကိန်းဝပ်ရာ (၁၂-မုခ် ကိုးဆောင် မာရ်အောင်) စေတီတော် မြတ်အား။ သုဇဏ္ဍဝီရတ္တာယ၊ ရွှေသင်္ကန်းအကျိုးငှာ။ ပဉ္စသတာနိ၊ ငါးရာကုန်သော။ ရဇတာနိ၊ ငွေတို့ကို။ ဒေမ၊ လှူဒါန်းပါကုန်၏။

အထ၊ ထိုမှတစ်ပါး။ ဓမ္မဿ၊ မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်၊ ပရိယတ္တိအားဖြင့်ဆယ်ပါးသော တရားတော်မြတ်အား။

စီဝရာဒိဒေယျဓမ္မဟိ၊ သင်္ကန်းစသော လူဖွယ်ဝတ္ထုတို့ဖြင့်။
ပူဇော်မ၊ ပူဇော်ပါကုန်၏။

အထ၊ ထိုမှတစ်ပါး။ ဣမာနိ ဒေယျဓမ္မာနိ၊ ဤ(ဆွမ်းခဲဘွယ်
ဘောဇဉ် သင်္ကန်းစသော) လူဖွယ်ပစ္စည်းတို့ကို။ နိမန္တိတာ၊
ပင့်ဖိတ်အပ်ကုန်သည်ဖြစ်၍။ အာဂတာနံ၊ ကြွလာကြကုန်သော။
ဘိက္ခုနံ၊ ဘုရားသားကျော်ရဟန်းတော်တို့အား။ ဒေမ၊ လူဒါန်း
ပါကုန်၏။

“ပတ္တနာ”

“ဣဒံ နော ဒါနံ အာယတိံ ဟိတသုခါယ ဟောတု”(၃)

ဘန္တေ၊ အရှင်ဘုရား။ ဣဒံ ဒါနံ၊ ဤယခုပြုရ ပေတဒါန
သည်။ အာယတိံ၊ နောင်သောအခါ၌။ နော၊ တပည့်တော်
တို့၏။ ဟိတသုခါယ၊ လောကီ လောကုတ္တရာ စီးပွားချမ်းသာ
အလို့ငှာ။ ဟောတု၊ ဖြစ်ပါစေသတည်း။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမဿ
ပုညဿ၊ ဤယခုပြုရသော ဒါနံကုသိုလ်၏။ ပတ္တိံ၊ အဘို့ကို။
ပေတဿ၊ ဘဝဟောင်းကို စွန့်ပစ်၍ ဘဝသစ်သို့ ပြောင်းသွား
ကွယ်လွန်သော။ ဥပါသကဿ စ၊ ဒါယကာ (ဦးသိန်းမောင်)
အား၎င်း။ ဉာတိပေတာနဉ္စ၊ အစမထင်သော သံသရာဘဝမှ
စ၍ ယနေ့ကျအောင် ဆွေမျိုးတော်စပ်ခဲ့ပြီး ပြိတ္တာဘုံဘဝ လား
ရောက်၍နေကြသော ဆွေမျိုးပြိတ္တာတို့အား၎င်း။ ဒေမ၊ ပေးဝေ
ပါကုန်၏။ ဉာတိပေတာ၊ ဆွေမျိုးပြိတ္တာတို့သည်။ ဣဒံ ပတ္တိဒါနံ၊

ဤယခုဝေငှ ပတ္တိဒါနကို။ လဘိတော၊ ရ၍။ အနုမောဒိတော၊
ဝမ်းမြောက် ဝမ်းသာ သာဓု အနုမောဒနာပြု၍။ ဒုက္ခာ၊ ပြိတ္တာ
ဘဝ၌ ခံစားရသော ဆင်းရဲအမျိုးမျိုးမှ။ မဉ္ဇန္တု၊ လွတ်ကြ
ပါစေကုန်။ သုခိတာ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း ရှိကြ
ကုန်သည်။ ဟောန္တု၊ ဖြစ်ကြပါစေကုန်။ သဗ္ဗသတ္တာနဉ္စ၊ ယခု
ရောက်ရှိသော ပရိသတ်၊ ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊
ယမမင်း၊ ဘုမ္မစိုးနတ်တို့ကို အမှူးထား၍ အလုံးစုံသော သတ္တဝါ
တို့အားလည်း။ သမံ၊ အညီအမျှ။ ဒေမ၊ ပေးဝေငှပါကုန်၏။

(၁၃၉) ဆွမ်းစဉ်ဒါန ရေစက်ချ

“ဝိပဿနာကမ္မဋ္ဌာန်း”

ဘန္တေ၊ အရှင်ဘုရား။ သဗ္ဗေ၊ ခပ်သိမ်းကြုံး၍ အလုံးစုံ
ကုန်သော။ သင်္ခါရာ၊ ရုပ်သင်္ခါရ၊ နာမ်သင်္ခါရ၊ ရုပ်နာမ်
သင်္ခါရတရားတို့သည်။ ခယဌေန၊ ကုန်ခန်း ပျက်စီးတတ်သော
အနက်သဘောကြောင့်။ အနိစ္စာ၊ ဖြစ်လျှင်ပျက်မြဲ အမြဲမရှိ
သော အနိစ္စတရားတို့ပါတကား။

ဘယဌေန၊ ကြောက်ရွံ့တုန်ဟေး ဘေးပျံ့သော အနက်
သဘောကြောင့်။ ဒုက္ခာ၊ ဖြစ်ပျက်ညှဉ်းဆဲ ဆင်းရဲသော ဒုက္ခ
တရားတို့ပါတကား။

အသုရကဌေန၊ အတ္တဟုဆိုအပ်သော သာရ၏ မရှိခြင်း
ဟူသော အနက်သဘောကြောင့်။ အနတ္တာ၊ အလိုသို့မလိုက်
အကြိုက်သို့ကျေ အစိုးမရသော အနတ္တတရားတို့ပါတကား။

ဣတိ၊ ဤသို့။ မယံ၊ တပည့်တော်တို့သည်။ သင်္ခါရေ၊
တေဘူမက ရုပ်နာမ်သင်္ခါရတရားတို့ကို။ လက္ခဏတ္ထယံ၊ လက္ခဏာ
ရေးသုံးပါးအပေါင်းသို့။ အာရောပေတွာ၊ တင်၍။ ဝိပဿနံ၊
အထူးအားဖြင့် ရှုခြင်း ဝိပဿနာ ဘာဝနာကို။ ဘာဝေမ၊
ပွားများကြပါကုန်၏။

“ပေတဒါန”

ဘာဝေတွာ၊ ပွားများပြီး၍။ ပေတာယ၊ ဘဝဟောင်းကို
စွန့်ပစ်၍ ဘဝသစ်သို့ ပြောင်းသွား ကွယ်လွန်သော။ ဥပါသိ
တာယ၊ ဒါယိကာမ (ဒေဝိပန်းရင်) ၏။ ဟိတာယ၊ စီးပွား
အလို့ငှာ။ သုခါယ၊ ချမ်းသာအလို့ငှာ။ ဉာတိပေတာနံ၊ အစ
မထင်သော သံသရာ ဘဝမှ စ၍ ယနေ့ကျအောင် ဆွေမျိုး
တော်စပ်ခဲ့ပြီး မြှီတာဘုံဘဝသို့ လားရောက်၍နေကြသော ဆွေ
မျိုး မြှီတာတို့၏။ ဟိတာယ၊ စီးပွားအလို့ငှာ။ သုခါယ၊ ချမ်းသာ
အလို့ငှာ။ အမှာကံ၊ တပည့်တော်တို့၏။ ဟိတာယ၊ စီးပွား
အလို့ငှာ။ သုခါယ၊ ချမ်းသာအလို့ငှာ—

ပဌမံ၊ ရှေးဦးစွာ။ ဗုဒ္ဓံ၊ သက်တော်ထင်ရှား သဗ္ဗညု
မြတ်စွာဘုရားကို။ ဥဒ္ဓိဿ၊ ရည်စူး၍။ ပိဏ္ဏပါတ ခါဒနီယ
ဘောဇနီယာနိ၊ ဆွမ်းခဲဖွယ် ဘောဇဉ်တို့ကို။ ဒေမ၊ လှူဒါန်း
ပါကုန်၏။ စေတီယဿ၊ မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့
ကိန်းဝပ်ရာ (၁၂-မုခ် ကိုးဆောင် မာရ်အောင်) စေတီတော်
မြတ်ကြီးအား။ သုဝဏ္ဏစိဝရတ္ထာယ၊ ရွှေသင်္ကန်း အကျိုးငှာ။
အကပ္ပိယဝတ္ထုနိ၊ (တရာ) သော အဏုပ္ပိယဝတ္ထုတို့ကို။ ဒေမ၊
လှူဒါန်းပါကုန်၏။

အထ၊ ထိုမှတပါး။ ဓမ္မဿ၊ မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်၊ ပရိယတ္တိအားဖြင့် ဆယ်ပါးလော တရားတော်မြတ်အား။ အကပ္ပိယဝတ္ထုနိ၊ (တရာ) သော အကပ္ပိယဝတ္ထုတို့ကို။ ဒေမ၊ လှူဒါန်းပါကုန်၏။

အထ၊ ထိုမှတပါး။ ဣမာနိ ပိဏ္ဏပါတ ခါဒနီယ ဘောဇနီယ ဒေယျဓမ္မာနိ၊ ဤဆွမ်း ခဲဖွယ် ဘောဇဉ် လှူဖွယ်ပစ္စည်းတို့ကို။ အာယသ္မန္တာနိ၊ အရှင်ဘုရားတို့အား။ ဒေမ၊ ပေးလှူပါကုန်၏။ ဣမာနိ အကပ္ပိယဝတ္ထုနိ၊ ဤ (၁၀) စီသော အကပ္ပိယဝတ္ထုတို့ကို။ တုမ္မာကံ၊ အရှင်ဘုရားတို့၏။ နဝကမ္မဿ၊ အမှုသစ်အား။ ဒေမ၊ လှူဒါန်းပါကုန်၏။

“ပတ္တနာ”

“ဣဒံ နော ဒါနမယံ ပုညံ အာယတိံ သုခဟိတ-
ဘာဝါယ ဟောတု” (ဋီ)

ဘန္တေ၊ အရှင်ဘုရား။ နော၊ တပည့်တော်တို့၏။ ဒါနမယံ၊ ကွယ်လွန်သူ (ဒေဝါပန်းရင်)ကို ရည်စူး၍ ပေးလှူရသော။ ဣဒံ ပုညံ၊ ဤကုသိုလ်သည်။ အာယတိံ၊ နောင်သောအခါ၌။ သုခဟိတဘာဝါယ၊ လောကီလောကုတ္တရာ ချမ်းသာစီးပွား ဖွံ့ဖြိုးများပြား ဖြစ်ပွားခြင်းငှာ။ ဟောတု၊ မလွဲမသွေ ဖြစ်ပါစေသတည်း။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမဿ ပုညဿ၊ ဤ ယခုပြုရသော ဒါနကုသိုလ်၏။ ပတ္တိံ၊ အဘို့ကို။

ပေတာယ၊ ဘဝဟောင်းကို စွန့်ပစ်၍ ဘဝသစ်သို့ ပြောင်းသွား
ကုယ်လွန်သော။ ဥပါသိကာယ၊ ဒါယိကာမ (ဒေါ်ပန်းရင်)
အား။ ဒေမ၊ ပေးဝေပါကုန်၏။ ဉာတိပေတာနဉ္စ၊ အစမထင်
သော သံသရာ ဘဝမှစ၍ ယနေ့ ကျခအောင် ဆွေမျိုးတော်စပ်
ခဲ့ကြပြီး ပြိတ္တာဘုံဘဝသို့ လားရောက်၍ နေကြကုန်သော
ဆွေမျိုး ပြိတ္တာတို့အားလည်း။ ဒေမ၊ ပေးဝေပါကုန်၏။
သဗ္ဗသတ္တနဉ္စ၊ မိဘဆရာ ဉာတကာနှင့် ဆွေဉာမိတ်မြတ်
ယခု နောက်ရှိသော ပရိသတ်၊ ယမမင်း၊ ကိုယ်စောင့်နတ်၊
အိမ်စောင့်နတ်၊ ဤမြို့ ဤရွာ၌ စောင့်ရှောက်၍ နေသော
ဘုမ္မစိုးနတ်၊ ရုက္ခစိုးနတ်၊ တေရဋ္ဌ၊ ဝိရုဠက၊ ဝိရုပက၊ ကုဝေရ၊
နတ်မင်းကြီးလေးပါး၊ သိကြားမင်းအားဖြင့် အလုံးစုံသော
သတ္တဝါတို့အားလည်း။ ဒေမ၊ ပေးဝေပါကုန်၏။

(၁၄၀) ဆွမ်းစဉ်ဒါန ရေစက်ချ

“အနိစ္စကမ္မဋ္ဌာန်း”

ဘန္တေ၊ အရှင်ဘုရား။ သဗ္ဗသင်္ခါရာ၊ ပြုပြင်စီမံ ရုပ်နာမ်
ဓမ္မ အလုံးစုံသော တေဘူမက သင်္ခါရတရားတို့သည်။ အနိစ္စာ၊
ဖြစ်ပျက်မစဲ အမြဲမရှိပါကုန်။ ဥပ္ပါဒဝယဓမ္မနော၊ ဥပါဒ်၊
ဌီ၊ ဘင်၊ အစဉ်မပြတ် ထပ်တလောလော ဖြစ်ခြင်း၊ ပျက်ခြင်း
သဘောရှိပါကုန်၏။ ဥပ္ပဇ္ဇိတော၊ ဥပါဒ်တိုင်း၊ ဥပါဒ်တိုင်း
မဆိုင်းမတွ ဖြစ်ကုန်ပြီးကြ၍။ နိရုဇ္ဈန္တိ၊ ဘင်သို့ ရောက်ခါ
ရောက်ခါ မကြာခဏ ချုပ်ပျောက်ကြကုန်၏။

ဣတိ၊ ဤသို့။ မယံ၊ တပည့်တော်တို့သည်။ အနိစ္စကမ္မဋ္ဌာနံ၊
မမြဲရှုခန်း အနိစ္စကမ္မဋ္ဌာန်းကို။ ဘာဝေမ၊ ပွားများကြပါကုန်၏။

“ပေတဒါန”

ဘာဝေတွာ၊ ပွားများပြီး၍။ ပေတဿ၊ ဘဝဟောင်းကို
စွန့်ပစ်၍ ဘဝသစ်သို့ ပြောင်းသွား ကွယ်လွန်သော။ ဒါရ
ကဿ၊ သူငယ်(မောင်ဘ)၏။ ဟိတဿ စ၊ စီးပွားအလို့ငှာ
၎င်း။ သုခဿ စ၊ ချမ်းသာအလို့ငှာ၎င်း။ ဉာတိပေတာနံ၊
အစမထင်သော သံသရာဘဝမှစ၍ ယနေ့ကျအောင် ဆွေမျိုး
စော်စပ်ခဲ့ပြီး ပြိတ္တာတုံဘဝသို့ လားရောက်၍ နေကြကုန်သော
ဆွေမျိုး ပြိတ္တာတို့၏။ ဟိတဿ စ၊ စီးပွားအလို့ငှာ၎င်း။ သုခ
ဿ စ၊ ချမ်းသာအလို့ငှာ၎င်း။ အမှာကံ၊ တပည့်တော်တို့၏။
ဟိတဿ စ၊ စီးပွားအလို့ငှာ၎င်း။ သုခဿ စ၊ ချမ်းသာအလို့
ငှာ၎င်း။

ပဌမံ၊ ရှေးဦးစွာ။ ဗုဒ္ဓံ၊ သဗ္ဗညုမြတ်စွာဘုရားကို။ ဥဒ္ဓိဿ၊ ရည်
စူး၍။ အဂ္ဂရသေဟိ၊ မှန်မြတ်သော အရသာ ရှိကုန်သော။
ခါဒနီယ ဘောဇနီယေဟိ၊ ခဲဖွယ် ဘောဇဉ်တို့ဖြင့်။ ပူဇေမ၊
လှူဒါန်း ပူဇော်ပါကုန်၏။

ဓမ္မဿ၊ မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်၊ ပရိယတ္တိ
အားဖြင့် ဆယ်ပါးသော တရားတော်မြတ်အား။ ဒေယျဓမ္မာနိ၊
(အကပ္ပိယဝတ္ထု၊ သင်္ကန်း၊ တဘက်၊ ကန်တော့ပဲ့) ဣဖွယ်
ပစ္စည်းတို့ကို။ ဒေမ၊ လှူဒါန်းပါကုန်၏။ ပူဇေမ၊ ပူဇော်ပါ
ကုန်၏။

နိမန္နိတာ၊ ပင်ဖိတ်အပ်ကုန်သည်ဖြစ်၍။ အာဂတာနံ၊
ကြွလာတော်မူကြကုန်သော။ အယျာနံ၊ အရှင်ကောင်းတို့အား။
ဣမာနိ ပိဏ္ဏပါတ ခါဒနီယ ဘောဇနီယ ဒေယျဓမ္မာနိ၊
ဤဆွမ်း ခဲဖွယ် ဘောဇဉ် လူဖွယ်ပစ္စည်းတို့ကို။ ဒေမ၊ လူဒါန်း
ပါကုန်၏။ ပူဇေမ၊ ပူဇော်ပါကုန်၏။

“ပတ္တနာ”

ဘန္တေ၊ အရှင်ဘုရား။ ဣဒံ ဒါနံ၊ ဤ ယခုပြုရ ပေတဒါန
သည်။ အာယတိံ၊ နောင်သောအခါ၌။ အမ္မာကံ၊ တပည့်
တော်တို့၏။ ဟိတသုခါယ၊ လောကီ လောကုတ္တရာ စီးပွား
ချမ်းသာ အလို့ငှါ။ ဟောတု၊ ဖြစ်ပါစေသား။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမဿ
ပုညဿ၊ ဤ ဒါနကုသိုလ်၏။ ပတ္တိံ၊ အဘို့ကို။ ပေတံ၊ ဘဝ
ဟောင်းကို စွန့်ပစ်၍ အဝသစ်သို့ ပြောင်းသွားကုယ်လွန်သော။
ဒါရကံ၊ သူငယ် (ခေတ်ဘ)ကို။ အာဒိံ ကတော၊ အစပြု၍။
ပုဗ္ဗပေတာနုဉ္စ၊ ရှေးအခါက ကုယ်လွန်ကြ၍ တပည့်တော်တို့၏
ဒါနကို မျှော်လင့် တောင့်တ၍ နေကြကုန်သော မိဟောင်း
ဘဟောင်း၊ ဘိုးဟောင်း၊ ဘွားဟောင်း၊ ညီအကို မောင်နှမ၊
ဆွေမျိုး ပြိတ္တာ အပေါင်းတို့အား၎င်း။ သဗ္ဗသတ္တာနုဉ္စ၊ ထိုမှ
ကြွင်းသော ဤ ဒါနကို ကြားသိသမျှသော သတ္တဝါအားလုံး
တို့အား၎င်း။ သမံ၊ အညီအမျှ။ ဒေမ၊ ပေးဝေငှပါကုန်၏။

(၁၄၁) ဆွမ်းစဉ်ဒါန ရေစက်ချ

“ဝိပဿနာကမ္မဋ္ဌာန်း”

“သဗ္ဗေ သင်္ခါရာ အနိစ္စာ၊
သဗ္ဗေ သင်္ခါရာ ဒုက္ခာ၊
သဗ္ဗေ သင်္ခါရာ အနတ္တာ”

ဘန္တေ၊ အရှင်ဘုရား။ သဗ္ဗေ၊ ခပ်သိမ်း ကြုံး၍ အလုံးစုံ ကုန်သော။ သင်္ခါရာ၊ သက်ရှိသက်မဲ့ ရုပ်သင်္ခါရ၊ နာမ်သင်္ခါရ၊ ရုပ်နာမ် သင်္ခါရ တရားတို့သည်။ အနိစ္စာ၊ ဖြစ်ပျက်မစဲ အမြဲ မရှိသော “အနိစ္စ” တရားတို့ပါဘုရား။

သဗ္ဗေ၊ ခပ်သိမ်း ကြုံး၍ အလုံးစုံကုန်သော။ သင်္ခါရာ၊ သက်ရှိ သက်မဲ့ ရုပ်သင်္ခါရ၊ နာမ်သင်္ခါရ၊ ရုပ်နာမ်သင်္ခါရ တရားတို့ သည်။ ဒုက္ခာ၊ ဖြစ်ပျက်ညှဉ်းဆဲ ဆင်းရဲသော “ဒုက္ခ” တရား တို့ပါဘုရား။

သဗ္ဗေ၊ ခပ်သိမ်း ကြုံး၍ အလုံးစုံကုန်သော။ သင်္ခါရာ၊ သက်ရှိသက်မဲ့ ရုပ်သင်္ခါရ၊ နာမ်သင်္ခါရ၊ ရုပ်နာမ်သင်္ခါရ တရား တို့သည်။ အနတ္တာ၊ အလိုသို့မလိုက် အကြိုက်သို့မကျ အစိုးမရ သော “အနတ္တ” တရားတို့ပါဘုရား။

ဣတိ၊ ဤသို့။ မယံ၊ တပည့်တော်တို့သည်။ သင်္ခါရေ၊ တေဘူမက ရုပ်နာမ်သင်္ခါရ တရားတို့ကို။ လက္ခဏံတ္တယံ၊ လက္ခဏာ ရေး သုံးပါးအပေါင်းသို့။ အာရောပေတွာ၊ တင်၍။ ဝိပဿနံ၊ အထူးအားဖြင့် ရှုခြင်း ဝိပဿနာဘာဝနာကို။ ဘာဝေမ၊ ပွားများကြပါကုန်၏။

“ပေတဒါန”

ဘာဝေတွာ၊ ပွားများပြီး၍။ ပေတယ၊ ဘဝဟောင်းကို စွန့်ပစ်၍ ဘဝသစ်သို့ ပြောင်းသွားကွယ်လွန်သော။ ဒါရိကာယ၊ သူငယ်မ (မကြည်)၏။ ဟိတယ စ၊ စီးပွားအလို့ငှာ၎င်း။ သုခါယ စ၊ ချမ်းသာအလို့ငှာ၎င်း။ ပုဗ္ဗပေတနံ၊ ရှေးအခါက ကွယ်လွန်ကြ၍ တပည့်တော်တို့၏ ဒါနကို မျှော်လင့် တောင့်တ၍ နေကြကုန်သော ဆွေဟောင်း မျိုးဟောင်း ပြိတ္တာအပေါင်းတို့၏။ ဟိတယ စ၊ စီးပွားအလို့ငှာ၎င်း။ သုခါယ စ၊ ချမ်းသာအလို့ငှာ၎င်း။ အမ္မာကံ၊ တပည့်တော်တို့၏။ ဟိတယ စ၊ စီးပွားအလို့ငှာ၎င်း။ သုခါယ စ၊ ချမ်းသာအလို့ငှာ၎င်း။

ပဌမံ၊ ရှေးဦးစွာ။ ဗုဒ္ဓဿ၊ ပရိနိဗ္ဗာန် စံဝင်တော်မူပြီးသော မြတ်စွာဘုရား၏။ အရဟတာဒိ နဝဂုဏေ၊ အရဟံ အစရှိသော ကိုးပါးသော ဂုဏ်တော်တို့ကို။ အာရမ္မဏံကတွာ၊ အာရုံပြု၍။ အဂ္ဂရသေဟိ၊ မှန်မြတ်သော အရသာ ရှိကုန်သော။ ပိဏ္ဍပါဘ ခါဒနီယ ဘောဇနီယေဟိ၊ ဆွမ်း ခဲဖွယ် ဘောဇဉ်တို့ဖြင့်။ ပူဇေမ၊ ပူဇော်ပါကုန်၏။

စေတိယဿ၊ မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ ကိန်းဝပ်ရာ (ဆုတောင်းပြည့်) စေတီတော်မြတ်ကြီးအား။ သုဝဏ္ဏစီဝရတ္ထာယ၊ ရွှေသင်္ကန်းအကျိုးငှာ။ (ပဉ္စကဟာပဏသတာနိ) ငါးရာသော အသပြာ ငွေတို့ကို။ ဒေမ၊ လှူဒါန်းပါကုန်၏။ ပူဇေမ၊ ပူဇော်ပါကုန်၏။

ဓမ္မဿ၊ မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်၊ ပရိယတ္တိအားဖြင့် ဆယ်ပါးသော တရားတော်မြတ်အား။ ကတာပဏသတံ၊

ငွေတရာကို။ ဒေမ၊ လှူဒါန်းပါကုန်၏။ ပူဇော်မ၊ ပူဇော်ပါကုန်၏။

တုမ္မာကံ၊ အရှင်ဘုရားတို့အား။ ဣမာနိ ပိဏ္ဏပါတ ခါဒနီယ ဘောဇနီယ ဒေယျဓမ္မာနိ၊ ဤ ဆွမ်း၊ ခဲဖွယ် ဘောဇဉ် လှူဖွယ် ပစ္စည်းတို့ကို။ ဒေမ၊ လှူဒါန်းပါကုန်၏။ ပူဇော်မ၊ ပူဇော်ပါကုန်၏။

“ပတ္တနာ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ ဒါနေန၊ ဤ ယခု ပြုရ ပေတဒါနကြောင့်။ အနာဂတေ၊ နောင်သောအခါ၌။ ဟိတသုခါနိ၊ လောကီ လောကုတ္တရာဖြစ်သော စီးပွားချမ်းသာတို့ကို။ လဘေယျာမ၊ မချွတ်မုချ ရ၊ရ ပါလိုကုန်၏။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမဿ ပုညဿ၊ ဤ ဒါနကုသိုလ်၏။ ပတ္တိံ၊ အတ္တိကို။ ပေတာယ၊ ဘဝဟောင်းကို စွန့်ပစ်၍ ဘဝသစ်သို့ ပြောင်းသွား ကွယ်လွန်သော။ ဒါရိကာယ၊ သူငယ်မ(မကြည်)အားရင်း။ ပုဗ္ဗပေတာနဉ္စ၊ ချေးအခါက ကွယ်လွန်ကြ၍ တပည့်တော်တို့၏ ဒါနကို မျှော်လင့် တောင့်တ၍ နေကြကုန်သော ဘေုဟောင်း ချိုးဟောင်း ပြိတ္တာအပေါင်းတို့အားရင်း။ သဗ္ဗသတ္တာနံဉ္စ၊ မိဘ ဆရာ ဉာတကာနှင့် ချစ်စွာမိတ်မြတ် ယခု ရောက်ရှိသော ဝရိသတ်၊ ယမမင်း၊ ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ ဤမြို့

ရွာ၌ စိုးအုပ်၍နေသော ဘုမ္မစိုးနတ်၊ ဓတရဌ၊ ဝိရုဠက၊ ဝိရု
ပက္ခ၊ ကုဇေရ၊ နတ်မင်းကြီး လေးပါး အလုံးစုံသော သတ္တဝါ
တို့အား။ သမံ၊ အညီအမျှ။ ဒေမ၊ ပေးဝေငှပါကုန်၏။

* ဝိပဿနာအရာဖြစ်၍ အနတ္တ၌ နိဗ္ဗာန်၊ ပညတ်ကို ကြင်
ထားသည်။

(၁၄၂) ဆွမ်းစဉ် ဒါန ရေစက်ချ

“ဝိပဿနာ ကမ္မဋ္ဌာန်း”

ဘန္တေ၊ အရှင်ဘုရား။ အမ္မာကံ၊ တပည့်တော်တို့၏။
ပဉ္စက္ခန္ဓာ၊ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ် ဟူ၍ ငါး
ခန္ဓာငါးပါးတို့သည်။ အနိစ္စာ၊ ဖြစ်ပျက်မစဲ အမြဲမရှိသော
အနိစ္စတရားတို့သာ ဖြစ်ပါကုန်၏။ ဒုက္ခာ၊ ဖြစ်ပျက်ညှဉ်းဆဲ
ဆင်းရဲသော ဒုက္ခတရားတို့သာ ဖြစ်ပါကုန်၏။ အနတ္တာ၊ အလိုသို့
မလိုက် အကြိုက်သို့ကျေ အစိုးမရသော အနတ္တတရား တို့သာ
ဖြစ်ပါကုန်၏။

ဣတိ၊ ဤသို့။ မဟံ၊ တပည့်တော်တို့သည်။ ပဉ္စက္ခန္ဓေ၊
ခန္ဓာငါးပါး ရုပ်နာမ်သင်္ခါရ နှစ်ဆယ့်တို့ကို။ လက္ခဏတ္ထယံ၊
လက္ခဏာရေး သုံးပါးအပေါင်းသို့။ အာရောပေတော၊ တင်ပြီး၍။
ဝိပဿနံ၊ ဝိပဿနာကို။ ဘာဝေမ၊ ပွားများကြပါကုန်၏။

“ပေတဒါန”

ဘာဝေတော၊ ပွားများပြီး၍။ ပေတဿ၊ လွန်လေပြီးသော
(၇)ရက်အတွင်းက ဘဝတပါး ပြောင်းသွားကွယ်လွန်သော

(ပိတုနော) အနန္တဂိုဏ်းဝံင် မွေးဖခင်၏။ ဟိတာယစ၊ စီးပွား
 အလို့ငှာ၎င်း။ သုခါယစ၊ ချမ်းသာအလို့ငှာ၎င်း။ ဉာတိ
 ပေတာနံ၊ ရှေးအခါက ကွယ်လွန်ကြ၍ တပည့်တော်တို့၏ ဒါနကို
 မျှော်လင့်တောင့်တ၍နေကြကုန်သော ဆွေဟောင်းမျိုးဟောင်း
 ပြိတ္တာအပေါင်းတို့၏။ ဟိတာယ စ၊ စီးပွားအလို့ငှာ၎င်း။
 သုခါယ စ၊ ချမ်းသာအလို့ငှာ၎င်း။ အမ္မာကံ၊ တပည့်တော်
 တို့၏။ ဟိတာယစ၊ စီးပွားအလို့ငှာ၎င်း။ သုခါယစ၊ ချမ်းသာ
 အလို့ငှာ၎င်း။

ပဌမံ၊ ရှေးဦးစွာ။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ ဥဒ္ဓိဿ၊ ရည်မှန်း၍။
 ဗုဒ္ဓပဋိရူပကဿ၊ ကိုယ်တော်စား ရုပ်ပွား ဆင်းတုတော်
 မြတ်အား။ ပဏီတေဟိ၊ မွန်မြတ်ကုန်သော။ ပိဏ္ဍပါတ ခါဒနီယ
 ဘောဇနီယေဟိ၊ ဆွမ်းခဲဖွယ်ဘောဇဉ်တို့ဖြင့်။ ပူဇေမ၊ လှူဒါန်း
 ပူဇော်ပါကုန်၏။ သုဇဏ္ဍစိဝရတ္ထာယ၊ ရွှေသင်္ကန်းအကျိုးငှာ။
 အကပ္ပိယဝတ္ထုနိ၊ အကပ္ပိယဝတ္ထုတို့ကို။ ဒေမ၊ လှူဒါန်းပါကုန်၏။

ဣမံ ဒေယျဝတ္ထု၊ (ငွေဝိ၊ အံ၊ ငှက်ပျော၊ ဆန်) ဤလူဖွယ်
 ဝတ္ထုကို။ ဓမ္မဿ၊ တရားရတနာအား။ ပူဇေမ၊ လှူဒါန်း
 ပူဇော်ပါကုန်၏။

ဣမာနိ ပိဏ္ဍပါတ ခါဒနီယ ဘောဇနီယ ဒေယျဓမ္မာနိ၊
 ဤဆွမ်း ခဲဖွယ် ဘောဇဉ် လူဖွယ်ပစ္စည်းတို့ကို။ အာယသ္မန္တာနံ၊
 အရှင်ဘုရားတို့အား။ ပိသုံပိသုံ၊ အသီးအသီး။ ဒေမ၊ လှူဒါန်း
 ပါကုန်၏။

“ပတ္တနာ”

တန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ ဒါနေန၊ ဤယခုပြုရ ပေတဒါနကြောင့်။ အနာဂတေ၊ နောင်သောအခါ၌။ ဟိတသုခံ၊ ဘဝသမ္ပတ္တိ၊ ဘောဂသမ္ပတ္တိ၊ နိဗ္ဗာန်သမ္ပတ္တိဟူသော စီးပွားချမ်းသာကို။ လဘေယျာမ၊ မချွတ်မုချရ၊ ရပလိကုန်၏။

“ပတ္တိဒါန”

တန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမဿ ပုညဿ၊ ဤယခုပြုရသော ဒါနကုသိုလ်၏။ ပတ္တိံ၊ အဘို့ကို။ ပေတံ၊ လွန်လေပြီးသော (၇) ရက်အတွင်းက ဘဝတပါး မြောင်းသွားကွယ်လွန်သော။ (ပိတရံ) အနန္တဂိုဏ်းဝင် မွေးဖွယ်ကို။ အာဒိကတု၊ အဦးအစပြု၍။ ဉာတိပေတာနံ၊ ရှေးအခါက ကွယ်လွန်ကြ၍ တပည့်တော်တို့၏ ဒါနကို မျှော်လင့်တောင့်တ၍ နေကြကုန်သော ဆွေဟောင်း မျိုးဟောင်း ပြိတ္တာအပေါင်းတို့အား။ ဒေမ၊ ပေးဝေပါကုန်၏။ သဗ္ဗသတ္တာနဉ္စ၊ ဤဒါနကို ကြားသိသမျှသော အလုံးစုံသော သတ္တဝါအပေါင်းတို့အားလည်း။ ဒေမ၊ ပေးဝေပါကုန်၏။

(၁၄၃) ဆွမ်းစဉ်ဒါန ရေစက်ချ

“ဒါန”

“ဣမာနိ ဒေယျဓမ္မာနိ အာယသ္မတော ဒမ္ပိ”

အရှင်ဘုရား တပည့်တော်တို့သည် ဤ (ဆွမ်း၊ ခဲဘွယ်၊ ဘောဇဉ်) လူဖွယ်ပစ္စည်းတို့ကို အရှင်ဘုရားအား ပေးလှူပါ၏။

“ပတ္တနာ”

“ဣဒံ မေ ဒါနံ နိဗ္ဗာနဿ ပစ္စယော ဟောတု” (၃)

အရှင်ဘုရား တပည့်တော်၏ ဤယခုလူရ ဒါနသည် ပဋိသန္ဓေ နေရခြင်းဆင်းရဲ၊ အိုရခြင်းဆင်းရဲ၊ နာရခြင်းဆင်းရဲ၊ သေရခြင်း ဆင်းရဲ၊ စိုးရိမ် ပူဆွေးရခြင်း ဆင်းရဲ၊ ငိုကြွေးရခြင်း ဆင်းရဲ၊ ကိုယ်၏ဆင်းရဲခြင်း၊ စိတ်၏ဆင်းရဲခြင်း၊ ပြင်းစွာပင်ပန်းခြင်း၊ ဆင်းရဲခပ်သိမ်း ငြိမ်းရာအမှန် နိဗ္ဗာန်၏ အထောက်အပံ့အကောင်း ရကြောင်း ရောက်ကြောင်း ဖြစ်ပါစေသား။

“ပတ္တိဒါန”

“ဣမံ ဒါနမယ ပုညဘာဂံ ပေတဿ ဒါရကံဿ ဒမ္ပိ၊
ဣဒံ ဒါရကော ပတ္တိဒါနံ လဘိတုာ အနုမောဒိတုာ
ဒါနဖလံ ပရိဘုဉ္ဇတု၊ ဉာတိပေတာနဉ္စ သဗ္ဗသတ္တာနဉ္စ
ဒမ္ပိ။”

အရှင်ဘုရား တပည့်တော်တို့သည် ဤဒါနကုသိုလ်၏အဘို့ကို ဘဝဟောင်းကို စွန့်ပစ်၍ ဘဝသစ်သို့ ပြောင်းသွားသော (သား) သူငယ်အား ပေးဝေပါ၏။ ကွယ်လွန်သွားသော (သား) သူငယ်သည် အကယ်၍ ဂတိမှောက်မှားပြီး ပြိတ္တာ ဘဝသို့ လားခဲ့ပါမူ ဤယခုငွေ ပတ္တိဒါနကို ရ၍ ဝမ်းမြောက် ဝမ်းသာ သာဓု အနုမောဒနာပြု၍ ဤဒါန၏အကျိုးကို သုံး ဆောင်ရပါစေသား။ သံသရာဘဝ အတိတ်ကာလက ဆွေရင်း မျိုးရင်း တော်စပ်ခဲ့ပြီး ပြိတ္တာဘုံဘဝသို့ လားရောက်ပြီးနေကြ သော ဆွေဟောင်း မျိုးဟောင်း ပြိတ္တာအပေါင်းတို့အားလည်း

ပေးဝေငှပါ၏။ ဤဒါနကို ကြားသိသမျှ အလုံးစုံသော သတ္တဝါ အနန္တတို့အားလည်း အညီအမျှ ပေးဝေငှပါ၏။

(၁၄၄) ဆွမ်းစဉ်ဒါန ရေစက်ချ

“ဒါန”

“ဣမာနိ ဒေယျဓမ္မာနိ အာယသ္မန္တာနံ ဒမ္မိ”

အရှင်ဘုရား တပည့်တော်သည် ဤ (ဆွမ်း၊ ခဲဖွယ်၊ ဘေးဇဉ်) လှူဖွယ်ပစ္စည်းတို့ကို အရှင်ဘုရားတို့အား ပေးလှူပါ၏။

“ပတ္တနာ”

“ဣဒံ မေ ဒါနံ အာသဝက္ခယာဝဟံ ဟောတု”(၃)

အရှင်ဘုရား တပည့်တော်တို့၏ ဤ ယခု လှူဒါနသည် ကာမာသဝ၊ ဘဝါသဝ၊ ဒိဋ္ဌာသဝ၊ အဝိဇ္ဇာသဝ တည်းဟူသော အာသဝေါလေးတန် ကုန်ရာမှန်သည် အရဟတ္တမဂ်၊ အရဟတ္တဖိုလ်၊ နိဗ္ဗာန်သို့ ရောက်အောင် ဆက်ဆက် ရှက်ဆောင်နိုင်သည် ဖြစ်ပါစေသား။

“ပတ္တိဒါန”

ဣမံ ဒါနမယ ပုညဘာဂံ ပေတာယ ဒါရိကာယ ဒမ္မိ၊ ဣဒံ ဒါရိကာပတ္တိဒါနံ လဘိတုာ အနုမောဒိတုာ ဒါနဖလံ ပရိဘုဉ္ဇတု၊ ဉာတိပေတာနဉ္စ ဒမ္မိ၊ သုခိတာ ဟောန္တု ဉာတယော၊ သဗ္ဗသတ္တာနဉ္စ ဒမ္မိ။

အရှင်ဘုရား၊ တပည့်တော်သည် ဤ ဒါနကုသိုလ်၏အဘို့ကို ဘဝဟောင်းကို စွန့်ပစ်၍ ဘဝသစ်သို့ ပြောင်းသွားသော (သမီး) သူငယ်မအား ပေးဝေပါ၏။ ကွယ်လွန်သွားသော (သမီး) သူငယ်မသည် အကယ်၍ ဂတိမောက်မှားပြီး ပြိတ္တာ ဘုံဘဝသို့လားခဲ့ပါမူ ဤယခုဝေငှ ပတ္တိဒါနကိုရ၍ ဝမ်းမြောက် ဝမ်းသာ သာဓု အနုမောဒနာပြု၍ ဤ ဒါန၏အကျိုးကို သုံး ဆောင်ရပါစေသား။ သံသရာဘဝ အတိတ်ကာလမှ စ၍ ယနေ့ ကျအောင် ဆွေမျိုးတော်စပ်ခဲ့ပြီး ပြိတ္တာဘုံဘဝသို့ လားရောက် ပြီးနေကြသော ဆွေဟောင်း မျိုးဟောင်း ပြိတ္တာအပေါင်းတို့ အားလည်း ပေးဝေငှပါ၏။ ပြိတ္တာဘဝသို့ လားရောက်ပြီးနေ ကြသော တပည့်တော်တို့၏ ဆွေမျိုးတို့သည် ဤ ဒါန၏အကျိုး ကို သုံးဆောင်ခံစားကြရ၍ ချမ်းသာခြင်းသို့ ရောက်ကြပါ စေကုန်၊ ဤ ဒါနကို ကြားသိသမျှ အလုံးစုံသော သတ္တဝါ အနန္တတို့အားလည်း အညီအမျှ ပေးဝေငှပါ၏။

(၁၄၅) ဆွမ်းစဉ်ဒါန ရေစက်ချ

“ဒါန”

“အဟံ ဘန္တေ ဣမာနိ ဒေယျဓမ္မာနိ သံဃဿ ဒဿိ”

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ တပည့်တော်သည်။ ဣမာနိ ဒေယျဓမ္မာနိ၊ ဤ(ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်)လှူဖွယ်ပစ္စည်းတို့ကို။ သံဃဿ၊ သံဃာတော်အား။ ဒဿိ၊ လှူဒါန်းပါ၏။

“ပတ္တနာ”

“ဣဒံ မေ ဒါနံ အမတသုခဿ ပစ္စယော
ဟောတု” (၃)

ဘန္တေ၊ အရှင်ဘုရား။ မေ၊ တပည့်တော်၏။ ဣဒံ ဒါနံ၊
ယခု လှူရ ဤ ဒါနသည်။ အမတသုခဿ၊ သေခြင်း ကင်းရာ
အမြိုက်ချမ်းသာ၏။ ပစ္စယော၊ အထောက်အပံ့သည်။ ဟောတု၊
ဖြစ်ပါစေသတည်း။

“ပတ္တိဒါန”

* အယံ မေ ဘန္တေ သံဃဿ ဒေယျဓမ္မဒါန
ဝသေန ပဝတ္တာ ဒက္ခိဏာ၊ သာ မေ(မာတု
လဿ) ပါပုဏာတု။

* ဣဒံ ဒါနံ ပေတ္တိဝိသယေ ဥပ္ပန္နာနံ ဉာတီနံ
ဟောတု၊ တေ ပေတ္တိဝိသယူပပန္နာ ဉာတယော
ဣဒံ ဒါနဖလံ ပစ္စနာဘဝန္တာ သုခပ္ပတ္တာ
ဟောန္တု။

* ဣမံ ပုညဘာဂံ ဣဓာဂတာနံ သပ္ပုရိသာနဉ္စ
ဝတ္ထုဒေဝတာနဉ္စ စတုမဟာရာဇာနဉ္စ ဒဗ္ဗိ။

* ဘန္တေ၊ အရှင်ဘုရား။ သံဃဿ၊ သံဃာတော်အား။
ဒေယျဓမ္မဒါနဝသေန၊ ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ် လှူဖွယ်ဝတ္ထု
တို့ကို ပေးလှူသည်၏ အစွမ်းဖြင့်။ မေ၊ တပည့်တော်အား။
အယံ ဒက္ခိဏာ၊ ဤအလှူသည် ပဝတ္တာ၊ ဖြစ်ပါ၏။ သာ ဒက္ခိ
ဏာ၊ ထိုအလှူသည်။ မေ၊ တပည့်တော်၏။ (မာတုလဿ) ဘဝ
ဟောင်းကို စွန့်ပစ်၍ ဘဝသစ်သို့ ပြောင်းသွားသော ဦးလေး
(ဦးမြ)အား။ ပါပုဏာတု၊ ရောက်ပါစေ။

* လှူဒါန၊ ယခုပြုရ ဤဒါနသည်။ ပေတ္တိဝိသယော၊ ပြိတ္တာဘုံ၌။ ဥပ္ပန္နာနံ၊ ဖြစ်ကုန်သော။ ဉာတီနံ၊ ဆွေမျိုးတို့အား။ ဟောတု၊ ရောက်သည်ဖြစ်ပါစေ။ ပေတ္တိဝိသယူပ ပန္နာ၊ ပြိတ္တာဘုံ၌ ဖြစ်ကုန်သော။ တေ ဉာတယော၊ ထိုဆွေမျိုးတို့သည်။ လှူဒါနဖလံ၊ ယခုပြုရ ဤဒါန၏အကျိုးကို။ ပစ္စန္နဘဝန္တာ၊ ရရှိမြားမြောင် သုံးဆောင် ခံစား ကြရကုန်သည် ဖြစ်၍။ သုခပ္ပတ္တာ၊ ကိုယ်ရော စိတ်ပါ ချမ်းသာခြင်းသို့ ရောက်ကြကုန်သည်။ ဟောန္တု၊ ယခုချက်ချင်း လက်ငင်းမသွေ ဖြစ်ကြပါစေကုန်။

လှူမံ ပညဘာဂံ၊ ဤ ဒါနကုသိုလ်၏ အဘို့ကို။ လူဓ၊ ဤ အရပ်သို့။ အာဂတာနံ၊ လာရောက်ကြကုန်သော။ သပ္ပုရိသာနဉ္စ၊ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့အား၎င်း။ ဝတ္ထုဒေဝတာနဉ္စ၊ ဤမြို့ ဤရွာ ဤရပ်ကွက် ဤအိမ်ဝိုင်း အရံ၌ စောင့်ရှောက်၍ နေသော ဘုမ္မစိုးနတ်တို့အား၎င်း။ စတုမဟာရာဇာနဉ္စ၊ စတုရံဋ္ဌ၊ ဝိရုဠကံ၊ ဝိရုပက္ခ၊ ကုဝေရ၊ နတ်မင်းကြီး လေးဦးတို့အား၎င်း။ ဒမ္မိ၊ ပတ္တိဒါန ညီတူရစေ အမျှပေးဝေပါ၏။

(၁၄၆) ဘုန်းကြီးမြန်ဒါန ရေစက်ချ

“မရုဏသတိ”

* သဗ္ဗေ သတ္တာ မရုဏဓမ္မာ၊ မရုဏပရိယေခသာနာ၊ မရုဏံ အနုတိတာ၊

* ဗုဒ္ဓ ပစ္စေကဗုဒ္ဓ အဂ္ဂသာဝက မဟာသာဝကော
ဒယောပိ မစ္စုဝသံ ပတ္တာ၊ သာမညသတ္တေသု
ကာ ကထာဝ၊

* အမှောက် မရဏံ ဘုဝိဿတိ၊
အမှောက် မရဏံ ဓုဝံ၊
မယံ အဝဿံ မရိဿာမယေဝါတိ မရဏဿတိ၊
ဘာဝေမ။

* ဘုန္တေ၊ အရှင်ဘုရား။ သဗ္ဗေ၊ ခမ်သိမ်းကြုံး၍
အလုံးစုံကုန်သော။ သတ္တာ၊ အနန္တ စကြဝဠာ တည်ရာဌာန
ရှိရှိသမျှ သတ္တဝါဟူသမျှတို့သည်။ မရဏဓမ္မာ၊ ခန္ဓာပျက်ကြွေ
သေရခြင်းသဘောရှိပါကုန်၏။ မရဏပရိယောသာနာ၊ ခန္ဓာ
ပျက်ကြွေ သေရခြင်းလျှင် အဆုံးရှိပါကုန်၏။ မရဏံ၊ ခန္ဓာ
ပျက်ကြွေ သေရခြင်းကို။ အနတိတာ၊ မလွန်ဆန်နိုင်ကြပါကုန်။

* ဗုဒ္ဓ ပစ္စေကဗုဒ္ဓ အဂ္ဂသာဝက မဟာသာဝကောဒယောပိ၊
ဘုရား၊ ပစ္စေကဗုဒ္ဓ၊ အဂ္ဂသာဝက၊ မဟာသာဝက၊ အစ
ရှိသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်ချွန် ပုဂ္ဂိုလ်မွန် ပုဂ္ဂိုလ်မြတ်တို့
သော်လည်း။ မစ္စုဝသံ၊ သေမင်း၏ အလိုနိုင်ငံသို့။ ပတ္တာ၊
မငြင်းပယ်နိုင်ကြ ရောက်ရကုန်သေး၏။ သာမညသတ္တေသု၊
သာမန်လူစား သတ္တဝါများတို့၌။ ကာ ကထာဝ၊ သေမင်း
အာဏာ ငြင်းပယ်နိုင်ဘို့ရာ၌ စကားဆိုဘွယ် အဘယ်မှာ ရှိပါ
ချေအံ့နည်း။

* အမှူးကံ၊ တပည့်တော်တို့အား။ မရဏံ၊ ခန္ဓာပျက်ကြွေ
 သေရခြင်းသည်။ ဘဝိဿတိ၊ မချွတ်စင်စစ် ဖြစ်ပါလတ္တံ့။
 အမှူးကံ၊ တပည့်တော်တို့၏။ မရဏံ၊ ခန္ဓာပျက်ကြွေ သေရ
 ခြင်းသည်။ ဓုဝံ၊ မချွတ်မလွဲ မြဲပါ၏။ မယံ၊ တပည့်တော်တို့
 သည်။ အဝဿံ၊ မချွတ်ကေန်။ မရိဿာမယေဝ၊ သေချိန်
 ရောက်က သေကြရမည်သာ။ ဣတိ၊ ဤသို့။ မရဏဿတိ၊
 သေခြင်း တရားကို အောက်မေ့ ဆင်ခြင်ခြင်း မရဏဿတိ
 ဘာဝနာကို။ ဘာဝေမ၊ ပွားများကြပါကုန်၏။

“ပူဇာ”

အထ၊ ထိုမှတစ်ပါး။ ဒိဝင်္ဂတဿ၊ ဘဝနိတ်ထံ ပြန်လွန်
 တော်မူသွားသော။ အာစရိယထေရဿ၊ သီလဝန္တ၊ လူဇိ
 ပေသလ၊ သိက္ခာကာမ၊ ပရိယတ္တိဝိသာရဒ၊ ပဋိပတ္တိမာမက
 ဖြစ်တော်မူသော ဆရာတော်ကြီး၏။ ဂုဏံ၊ အနန္တကျေးဇူး
 ဂုဏ်အထူးကို။ အနုဿရိတွာ၊ အဖန်ဖန် အောက်မေ့မိသော
 ကြောင့်။ ဥဒ္ဓိဿ၊ ဆရာတော်ထေရ်အား ရည်ရော်မှန်းဆ၍။
 နာနာပူဇနီယဝတ္ထုဟိ၊ (မဏ္ဍပ် ပြာသာဒ်) အစရှိသော အမျိုး
 မျိုးသော ပူဇော်ဖွယ်ဝတ္ထုတို့ဖြင့်။ ပူဇေမ၊ တပည့်အများ
 လေးစားကော်ရော် ပူဇော်ကြပါကုန်၏။

* အထ၊ ထိုမှတစ်ပါး။ နိမန္တိတာ၊ ပင့်ဖိတ်အပ်ကုန်သည်
 ဖြစ်၍။ အာဂတာနံ၊ ဝေးနီးမြို့ရွာမှ ကြွလာတော်မူကြကုန်
 သော။ ဘိက္ခုနံ၊ အသုဘကမ္မဋ္ဌာန်း ရှုစီးဖြန်းသည့် မြတ်
 ရဟန်းတို့အား။ အာမိသဒါနေန၊ (ဆွမ်း၊ သင်္ကန်း) အာမိသ
 ဒါနဖြင့်။ ပူဇေမ၊ ပူဇော်ကြပါကုန်၏။

“ပတ္တနာ”

“ဣဒံ နော ပုညံ အမတဿ ပစ္စယော
ဟောတု” (၃)

ဘန္တေ၊ အရှင်ဘုရား။ ငနာ၊ တပည့်တော်တို့၏။ ဣဒံ ပုညံ၊
ဘဝနတ်ထံ ပြန်လွန်တော်မူသွားသော ဆရာတော်ကြီး()
ကို ရည်စူးမွန်းမျှော် ပူဇော်အဝဝ ဤပုညသည်။ အမတဿ၊
မသေရာမှန် နိဗ္ဗာန်၏။ ပစ္စယော၊ အထောက်အပံ့ ကောင်း
အကြောင်းသည်။ ဟောတု၊ မလွဲမသွေ ဖြစ်ပါစေသတည်း။

“ပတ္တိဒါန”

ဘန္တေ၊ အရှင်ဘုရား။ အမေဟိ၊ တပည့်တော်တို့သည်။
အာစရိယပူဇနော၊ ဘဝနတ်ထံ ပြန်လွန်သွားသော ဆရာတော်
ကြီး()ကို ရည်စူးမွန်းမျှော် ပူဇော်ခြင်းဖြင့်။ ယံ ပုညံ၊
အကြင် ပုဗ္ဗ၊ မုဉ္ဇူ၊ အပရ၊ စေတနာ သုံးဖြာသော ကုသိုလ်ကို။
လဒ္ဓံ၊ ရအပ်ပါပြီ။

မယံ၊ တပည့်တော်တို့သည်။ တဿ ပုညဿ၊ ထို ပုဗ္ဗ၊ မုဉ္ဇူ၊
အပရ၊ စေတနာ သုံးဖြာသော ကုသိုလ်၏။ ပတ္တိံ၊ အဘို့ကို။
အာစရိယထေရံ၊ ဆရာတော်ကြီး()ကို။ အာဒိံ ကတု၊
အစပြု၍။ သဗ္ဗသတ္တာနံ၊ ခပ်သိမ်းကြုံး၍ အလုံးစုံသော သတ္တဝါ
တို့အား။ သမံ၊ အညီအမျှ။ ဒေမ၊ ပေးဝေငှပါကုန်၏။

* ပုထုဇ္ဇနသီလဝတော ပန ပရိနိဗ္ဗုတ ဘိက္ခုနော
ဝိယ မဟန္တမ္ပိ သတ္တာရံ ကာတုံ ဝဋ္ဋတိယေဝ။

(ထူပါရဟသုတ် အဋ္ဌကထာ)

သီလမခန်း ပုထုဇဉ်ရဟန်းတို့ ဘဝနတ်ထံ ပြန်လွန်ရာ၌
ပရိနိဗ္ဗာန်ပြုသော ရဟန္တာ ရဟန်းကဲ့သို့ပင် တပည့် ဒကာ
ဒကာမအများတို့ တတ်အားသမျှ ပူဇော်သတ္တာရကို ပြုကြ
ရမည်။

သာမညဒါန ရေစက်ချ

(၁၄၇) သာမညဒါန ရေစက်ချ

“ဝိပဿနာတင်”

ဘန္တေ၊ အရှင်ဘုရား။ ဣမေ ပဉ္စက္ခန္ဓာ၊ ဤ အလူပေး၊ အလူခံ၊ လူဖွယ်ဝတ္ထု ဟူသော ရုပ်နာမ်သင်္ခါရတရား ခန္ဓာငါးပါးတို့သည်။ ခယဌေန၊ ဖြစ်ပြီးမြောက်လျှင် ချုပ်ပျောက်ပျက်စီးတတ်သော အနက်သဘောကြောင့်။ အနိစ္စာ၊ အမြဲမရှိသော “အနိစ္စ” တရားတို့ပါဘုရား။ ဘယဌေန၊ အဖြစ်ဒဏ် အပျက်ဒဏ် အဖန်ဖန်ဘဲ ညှဉ်းဆဲနှိပ်စက် ကြောက်မက်ဖွယ်ရေး ဘေးဟူသောအနက် သဘောကြောင့်။ ဒုက္ခာ၊ ဆင်းရဲသော ‘ဒုက္ခ’ တရားတို့ပါဘုရား။ အသာရကဌေန၊ အတ္ထဟု ဆိုအပ်သော အနှစ်သာရ၏ မရှိခြင်းဟူသော အနက်သဘောကြောင့်။ အနုတ္တာ၊ အလိုသို့မလိုက် အကြိုက်သို့မကျ အစိုးမရသော ‘အနုတ္တ’ တရားတို့ပါဘုရား။

ဣတိ၊ ဤသို့။ မယံ၊ တပည့်တော်တို့သည်။ သင်္ခါရေ၊ အလူပေး၊ အလူခံ၊ လူဖွယ် ဝတ္ထု ဟူသော ခန္ဓာငါးပါး

ရုပ်နာမ်သင်္ခါရတရားတို့ကို။ လက္ခဏတ္တယံ၊ လက္ခဏာရေးသုံးပါး
အပေါင်းသို့။ အာရောပေတွာ၊ တင်၍။ ဝိပဿနံ၊ ဝိပဿနာ
ကို။ ဘာဝေမ၊ ပွားများကြပါကုန်၏။

“ပေးလူ”

ဘာဝေတွာ၊ ပွားများ ပြီး၍။ ဣမာနိ ဒေယျဓမ္မာနိ၊
ဤလူဖွယ်ဝတ္ထုပစ္စည်းတို့ကို။ (ပဋိဂ္ဂဟကာနံ) အလှူခံပုဂ္ဂိုလ်
တို့အား။ ဒေမ၊ လှူဒါန်းပါကုန်၏။

“ဆုတောင်း”

“ဣဇိနာ ပုညကဓမ္မန နိဗ္ဗာနဓာတု ပါပုဏေယျာမ”
(၃)

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣဇိနာ
ပုညကဓမ္မန၊ ဤဒါနကုသိုလ်ကြောင့်။ နိဗ္ဗာနဓာတု၊ ရုပ်နာမ်
နှစ်ရပ် နောင်တဖန် မဖြစ်သောအားဖြင့် ချုပ်လတ်သည့် နိဗ္ဗာန
ဓာတ်သို့။ ပါပုဏေယျာမ၊ ဘဝမကြာ ဝင်ရောက် ရပါလို့
ကုန်၏။

“အမျှဝေ”

‘ဣမံ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ
ပုညဘာဂံ၊ ဤဒါနကုသိုလ်၏ အဘို့ကို။ သဗ္ဗသတ္တာနံ၊ မိဘ
ဆရာ ဆွေညှိမိတ်မြတ် ယခု ရောက်ရှိသော ပရိသတ်၊ ယမမင်း၊
ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ အရာမစောင့်နတ်၊ မြို့စောင့်

နတ်၊ ရွာစောင့်နတ်၊ တေရဌ၊ ဝိရုဠက၊ ဝိရုပက္ခ၊ ကုဝေရ၊
နတ်မင်းကြီး လေးပါး အလုံးစုံသော သတ္တဝါတို့အား။ ဒေမ၊
ပတ္တိဒါန ညီတူရစေ အမျှဝေပါကုန်၏။

(၁၄၈) သာမညဒါန ရေစက်ချ

“လှူဒါန်း”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဒါနဿ၊
အလှူ၏။ ဖလဝနံ၊ ဘောဂသမ္ပတ္တိ၊ ဘဝသမ္ပတ္တိ၊ နိဗ္ဗာနသမ္ပတ္တိ
ဟူသော အကျိုးတို့ကို။ ဣစ္ဆမာနာ၊ အလိုရှိကြပါသောကြောင့်။
ဣမာနိ ဒေယျဓမ္မာနိ၊ ဤလူဖွယ်ဝတ္ထုပစ္စည်းတို့ကို။ (ပဋိဂ္ဂဟ
ကံနံ) အလှူခံပုဂ္ဂိုလ်တို့အား။ ဒေမ၊ လှူဒါန်းပါကုန်၏။

“ဆုတောင်း”

“ဣမိနာ ဒါနေန အနာဂတေ ဘောဂဘဝနိဗ္ဗာန
သမ္ပတ္တိယော လဘေယျာမ” (၃)

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ
ဒါနေန၊ ယခု လူရ ဤဒါနကြောင့်။ အနာဂတေ၊ နောင်
သောအခါ၌။ ဘောဂဘဝနိဗ္ဗာနသမ္ပတ္တိယော၊ စည်းစိမ်ဥစ္စာ
နှင့် ပြည့်စုံခြင်း ဘောဂသမ္ပတ္တိ၊ လူ့ပြည် နတ်ရွာ ပြဟွာဟူဘိ
သုဂတိဘဝတို့၌ ကျင်လည်ရ ဖြစ်ရခြင်း ဘဝသမ္ပတ္တိ၊
ဘဝဇာတ်သိမ်း ချုပ်ငြိမ်းအေးမြခြင်း နိဗ္ဗာနသမ္ပတ္တိ တို့ကို။
လဘေယျာမ၊ မချွတ်မုချ ရ၊ရ ပါလိုကုန်၏။

“အပျဉ်း”

‘ဣမံ ကုသလဘာဂံ သဗ္ဗသတ္တာနံ သမံ ဒေမ’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမံ ကုသလဘာဂံ၊ ဤ ဒါနကုသိုလ်၏ အဘို့ကို။ သဗ္ဗသတ္တာနံ၊ တို့အား။ သမံ၊ အမျှ။ ဒေမ၊ ကုန်၏။

(၁၄၉) သာမညဒါန ရေစက်ချ

“လှူဒါန်း”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ သက္ကာယဒိဋ္ဌိနဂရေ၊ သက္ကာယဒိဋ္ဌိ တည်းဟူသော မြို့၌။ ဥဿိတံ၊ စိုက်ထောင်အပ်သော။ မာနဒ္ဓဇံ၊ မာန တည်းဟူသော တံခွန်ကို။ ပါတေတုံ၊ လည်းကျစေခြင်းငှာ။ ခေမနဂရေ၊ နိဗ္ဗာန် တည်းဟူသော မြို့တော်၌။ အရဟတ္တဒ္ဓဇံ၊ အရဟတ္တဖိုလ် တည်းဟူသော အောင်လံ တံခွန်ကို။ ဥဿိတုံ၊ စိုက်ထောင်ခြင်းငှာ။ အသမတ္တေန၊ မစွမ်းနိုင်ခြင်းကြောင့်။ သက္ကာယဝဋ္ဋံ၊ သက္ကာယဒိဋ္ဌိ တည်းဟူသော ဝဋ္ဋ်သည်။ ဝဋ္ဋေတွာ၊ လည်၍။ ဒုတ္တံ၊ သကမ္မကရဏာဟိ စ၊ (၃၂)ပါးသော ကံကြမ္မာတို့မှ၎င်း။ ဆနုဝုတိရောဂေဟိ စ၊ (၉၆)ပါးသော အနာရောဂါတို့မှ၎င်း။ ပဉ္စဝိသတိမဟာဘယေဟိ စ၊ (၂၅)ပါးသော ဘေးကြီးတို့မှ၎င်း။ မုစ္ဆနောကောသံ၊ လွတ်မြောက်ခွင့်ကို။ န လဘာမ၊ မရပါကုန်။ တသ္မာ၊ ထို့ကြောင့်။ မာနဒ္ဓဇံ၊ မာန တည်းဟူသော တံခွန်ကို။ ပါတေတုံ၊ လည်းကျစေခြင်းငှာ။ အရဟတ္တဒ္ဓဇံ၊ အရဟတ္တဖိုလ် တည်းဟူသော အောင်လံတံခွန်ကို။ ဥဿိတုံ၊ စိုက်ထောင်ရခြင်းငှာ။ ဣမာနိ ဒေယျဓမ္မာနိ၊ ဤ လူဖွယ်ဝတ္ထု ပစ္စည်းတို့

ကို။ (ပဋိဂ္ဂါဟကာနံ) အလှူခံပုဂ္ဂိုလ်တို့အား။ ဒေမ၊ လှူဒါန်း ပါကုန်၏။

“ဆုတောင်း”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ ဒါနေန၊ ယခု လှူရ ဤ ဒါနကြောင့်။ အနာဂတေ၊ နောင် သောအခါ၌။ သက္ကာယဒိဋ္ဌိနဂရေ၊ သက္ကာယဒိဋ္ဌိမြို့၌။ ဥဿိတံ၊ စိုက်ထောင်အပ်သော။ မာနဒ္ဓဇံ၊ မာန တည်းဟူသော တံခွန် ကို။ ပါတေတုံ၊ လည်းကျစေခြင်းငှာ။ နိဗ္ဗာနနဂရေ၊ နိဗ္ဗာန် တည်းဟူသော မြို့တော်၌။ အရဟတ္တဒ္ဓဇံ၊ အရဟတ္တဖိုလ် တည်း ဟူသော အောင်လံတံခွန်ကို။ ဥဿိတုံ၊ စိုက်ထောင်ရခြင်းငှာ။ သမတ္တာ၊ စွမ်းနိုင်ကုန်သည်။ ဘဝေယျာမ၊ ဖြစ်ရပါလိုက်နံ၏။

“အမျှဝေ”

ဘန္တေ၊ အရှင်ဘုရား။ အမေဟိ၊ တပည့်တော်တို့သည်။ ဒါနေ၊ ဒါန၌။ ပုညံ၊ ပုဗ္ဗ၊ မုဉ္ဇေ၊ အပရ အားဖြင့် သုံးပါးသော ကုသိုလ်စေတနာကို။ လဒ္ဓံ၊ ရအပ်ပါပြီ။ မယံ၊ တပည့်တော်တို့ သည်။ တဿ ပုညဿ၊ ထိုကုသိုလ်စေတနာ၏။ ပတ္တိံ၊ အဘို့ကို။ သဗ္ဗသတ္တာနံ၊ တို့အား။ ဒေမ၊ ကုန်၏။

(၁၅၀) သာမညဒါန ရေစက်ချ

“လှူဒါန်း”

“ဣမာနိ ဒေယျဓမ္မာနိ ပဋိဂ္ဂါဟကာနံ ဒေမိ”

အရှင်ဘုရား တပည့်တော်တို့သည် ဤ လူဖွယ်ဝတ္ထုပစ္စည်း တို့ကို အလှူခံပုဂ္ဂိုလ်တို့အား ပေးလှူပါ၏။

“ဆုတောင်း”

“ဣမိနာ ဒါနေန ဒေဝမနုဿ နိဗ္ဗာနသုခါနိ
လုဘေယျာမိ”

အရှင်ဘုရား တပည့်တော်သည် ဤ ဒါနကြောင့် နတ်လူ
နိဗ္ဗာန် ချမ်းသာတို့ကို မချွတ်ရ၊ ရပါလိမ့်။

“အမျှဝေ”

‘ဣမံ ကုသလဘာဂံ သဗ္ဗသတ္တာနံ ဒမ္မိ’

အရှင်ဘုရား ဤ ဒါနကုသိုလ်၏ အတို့ကို အလုံးစုံသော
သတ္တဝါတို့အား ပေးဝေပါ၏။

ဝိသေသဒါန ရေစက်ချ

(၁၅၁) ငွေဒါန ရေစက်ချ

“လူဒါနိနံ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ကမ္မဉ္စ၊ ကောင်းဆိုးနှစ်တန် ကုသိုလ်ကံ၊ အကုသိုလ်ကံကို၎င်း။ ကမ္မဝိပါကံဉ္စ၊ ကုသိုလ်ကံ၏ ကောင်းသောအကျိုး၊ အကုသိုလ်ကံ၏ မကောင်းသော အကျိုးကို၎င်း။ ရတနတ္ထယဂုဏ်ဉ္စ၊ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို၎င်း။ ဣဓလောကဉ္စ၊ ဤပစ္စုပ္ပန် လောကကို၎င်း။ ပရလောကဉ္စ၊ တမလွန်လောကကို၎င်း။ သဒ္ဒဟိတု၊ ယုံကြည်ပါကုန်သည် ဖြစ်၍။

သီလေ၊ သရဏဂုံနှင့် တကွသော ငါးပါးသီလ၌။ ဌတု၊ တည်ပြီး၍။ ဣမာနိ၊ ကဟာပဏာနိ၊ ဤ ငွေတို့ကို။

(၁) * (စေတိယဿ၊ ၁၂-မုခ်စေတီတော်အား။ ဒေမ၊ လူဒါနိနံပါကုန်၏)။

(၂) * (တုမ္မာကံ၊ အရှင်ဘုရားတို့၏။ ဝိဟာရဿ၊
ကျောင်းအား။ နဝကမ္မဿ၊ ကျောင်းအမှုသစ်
အား။ ဒေမ၊ လှူဒါန်းပါကုန်၏။)

(၃) * (အာယသ္မတော၊ အရှင်ဘုရား၏)

* (အာယသ္မန္တာနံ၊ အရှင်ဘုရားတို့၏)

* (ဂဏဿ၊ ဝိနည်းဆောင်ဂိုဏ်း၊ သုတ္တန်ဆောင်
ဂိုဏ်း၏)

* (သံဃဿ၊ သံဃာတော်၏)

စတုပစ္စယတ္ထာယ၊ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး၊
ပစ္စည်းလေးပါး အကျိုးငှာ။ ကပ္ပိယဏာရကံ၊
ကပ္ပိယပုဂ္ဂိုလ်၏။ ဟတ္ထေ၊ လက်၌။ နိယျာတေမ၊
အပ်နှင်းပါကုန်၏။

* အာယသ္မာ၊ အရှင်ဘုရားသည်။ ကာလေန၊
သင့်လျော် လျော်စက်ပတ်သော အချိန်အခါ၌။
အတ္တနော၊ မိမိ၏။ ကပ္ပိယကာရကံ၊ ကပ္ပိယ
ပုဂ္ဂိုလ်သို့။ ဥပသင်္ကမိတွာ၊ ချဉ်းစပ်၍။ ကပ္ပိ
ယံ၊ ရဟန်းတို့အား အပ်သော။ ပစ္စယံ၊ ပစ္စည်း
ကို။ စောဒေတွာ၊ တောင်း၍။ ဌာတုခ၊ ပစ္စည်း
ရည်မှတ် ရပ်၍။ ပရိဘုဉ္ဇတု၊ သုံးဆောင်စောင့်
မူပါ။

* အသွာ၊ အာယသ္မန္တော၊ တို့သည်။ ကာလေန၊
 ဌ။ အတ္တနော၊ မိမိ၏။ ကပ္ပိယ ကာရကံ၊
 သို့။ ဥပသကံမိတာ၊ ချဉ်းကပ်တော်မူကြ၍။
 ကပ္ပိယံ၊ သော။ ပစ္စယံ၊ ကို။ စောဒေတာ၊ ၍။
 ဌတာ၊ ၍။ ပရိဘုဉ္ဇန္တ၊ သုံးဆောင်တော်မူကြ
 ပါကုန်။

(တပါးမှာ သွာ၊ နှစ်ပါး-န္တ၊ သုံးပါးမှာ၊
 နော၊ လေးပါး-သော)

* ဂဏော၊ ဝိနည်းဆောင်ဂိုဏ်းသည်၊ သုတ္တန်
 ဆောင်ဂိုဏ်းသည်၊ အဘိဓမ္မာဆောင်ဂိုဏ်းသည်။

* သံသော၊ သံဃာတော်သည်။ (ကာလေန၊
 အတ္တနော၊ ကပ္ပိယကာရကံ၊ ဥပသကံမိတာ၊
 ကပ္ပိယံ၊ ပစ္စယံ) ပရိဘုဉ္ဇတု၊ သုံးဆောင်တော်
 မူပါ။

“ဆိုတောင်း”

(၃) “မယံ ဘန္တေ ဣမိနာ ဒါနေန အနာဂတေ
 ပစ္စယာနိသံသေ လဘိတာ နိဗ္ဗာနံ ပါပုဏေယျံမာ။”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ
 ဒါနေန၊ ဤယခု လူရ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး
 ပစ္စည်း လေးပါး ဒါနကြောင့်။ အနာဂတေ၊ နောင်သောအခါ
 ၌။ ပစ္စယာ နိသံသေ၊ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး
 ပစ္စည်း လေးပါးတို့၏ အကျိုးအာနိသင်တို့ကို။ လဘိတာ၊ ၍။

နိဗ္ဗာန်၊ ဒုက္ခ ခပ်သိမ်း အေးငြိမ်းရာမှန် နိဗ္ဗာန်သို့။ ပါပုဏ
ယျာမ၊ မငြိုမငြင် ဝင်ရောက် ရပါလို့ကုန်၏။

“အမျှဝေ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမဿ
ပုညဿ၊ ဤ ယခုလူရ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး
ပစ္စည်း လေးပါးဒါနကုသိုလ်၏။ ပတ္တိံ၊ အဘို့ကို။ ပုဗ္ဗပေတာနံ၊
ဘဝများစွာ သံသရာမှ ယနေ့ကျအောင် ကွယ်လွန်ကြ၍ ပြိတ္တာ
ဘုံဘဝသို့လားရောက်၍နေကြသော ဆွေမျိုးအပေါင်းတို့အား။
ဝိသေသတော၊ အထူးအားဖြင့်။ ဒေမ၊ ပေးဝေပါကုန်၏။
သဗ္ဗသတ္တာနဉ္စ၊ မိဘဆရာ ဉာတကာနှင့် ချစ်စွာမိတ်မြတ် ယခု
ရောက်ရသော ပရိသတ်၊ ယမမင်း၊ ဘုမ္မစိုးနတ်၊ ရုက္ခစိုးနတ်၊
ဓတရဋ္ဌ၊ ဝိရုဇ္ဈဏ၊ ဝိရူပက္ခ၊ ကုဝေရ၊ နတ်မင်းကြီး လေးပါး၊
သိကြားမင်းကို အမှူးထား၍ အလုံးစုံသော သတ္တဝါတို့အား
လည်း။ သမံ၊ အညီအမျှ။ ဒေမ၊ ပေးဝေငှပါကုန်၏။

* (၁)-(၂)အတွက် ဆုတောင်း အမျှဝေကို
ရှေးနည်းလာကို မှီး၍ပြုလေ။

* ရွှေဒါန-ရေစက်ချလည်း အတူပင်။

“မှတ်ချက်”

“သစေ ပန သံဃံ ဝါ ဂဏံ ဝါ ပုဂ္ဂလံ ဝါ
အနာမသိတွာ ဣဒံ ဟိရည သုဝဏ္ဏံ စေတိယဿ ဒေမ၊
ဝိဟာရဿ ဒေမ၊ နဝကမ္ပဿ ဒေမာတိ ဝဒန္တိ ပဋိက္ခိ-

ပိတုံ န ဝဋ္ဋတိ၊ ဣမေ ဣဒံ ဘဏန္တိတိ ကပ္ပိယကာရ-
ကာနံ အာစိက္ခိတဗ္ဗံ”

ဟု ကျမ်းလာရှိသောကြောင့် အကပ္ပိယ ရွှေငွေများကို-

- (၁) ဣဒံ ဟိရည သုဝဏ္ဏံ ‘စေတိယဿ ဒေမ’
- (၂) ဣဒံ ဟိရည သုဝဏ္ဏံ ‘ဝိဟာရဿ ဒေမ’
- (၃) ဣဒံ ဟိရည သုဝဏ္ဏံ ‘နဝကမ္မဿ ဒေမ’

ဟု ဆို၍ လူဒါန်းခဲ့ပါမူ မအပ်ဟု မပယ်မြစ်ရာ၊ ထိုရွှေငွေ
များကို ကပ္ပိယ ပုဂ္ဂိုလ်များထံ အပ်နှံရမည်။

“အနက်”

သံသံ ဝါ၊ သံဃာကို၎င်း။ ဂဏံ ဝါ၊ ဂိုဏ်းကို၎င်း။ ပုဂ္ဂလံ
ဝါ၊ ပုဂ္ဂိုလ်ကို၎င်း။ အနာမသိတော၊ မသုံးသပ်မူ၍။ ဣဒံ
ဟိရညသုဝဏ္ဏံ၊ ဤရွှေငွေကို။ စေတိယဿ၊ စေတီတော်အား။
ဒေမ၊ လူဒါန်းပါကုန်၏။ ဝိဟာရဿ၊ ကျောင်းအား။ ဒေမ၊
လူဒါန်းပါကုန်၏။ နဝကမ္မဿ၊ အမှုသစ်အား။ ဒေမ၊ လူ
ဒါန်းပါကုန်၏။ ဣတိ၊ ဤသို့။ သစေ ဝဒန္တိ၊ အကယ်၍
ပြောဆိုလူဒါန်းခဲ့ကုန်အံ့။ ပဋိက္ခိပိတုံ၊ မအပ်ဟု ပယ်မြစ်ခြင်း
ငှာ။ နဝဋ္ဋတိ၊ မအပ်။ ဣမေ၊ ဤဒါယကာတို့ ဟည်။ ဣဒံ
ဝစနံ၊ ဤစကားကို။ ဘဏန္တိ၊ ပြောကြားကြကုန်၏။ ဣတိ၊
ဤသို့။ ကပ္ပိယ ကာရကာနံ၊ ကပ္ပိယ ပုဂ္ဂိုလ်တို့အား။
အာစိက္ခိတဗ္ဗံ၊ ပြောကြားအပ်၏။

“ဣဒံ ဟိရညသုဝဏ္ဏံ
 “အာယသုတော ဒေမ”
 “အာယသုန္တာနံ ဒေမ”
 “ဂဏဿ ဒေမ”
 “သံဃဿ ဒေမ”

လူဒါန်းခဲပါမူ ရေစက်ချတွင် ရာဇသိက္ခာပုဒ်လာအတိုင်း
 ၎င်း၊ ယင်း သို့မဟုတ် ရူပိယသိက္ခာ ပုဒ်လာ အတိုင်း၎င်း
 ကျင့်ရမည်။

(၁၅၂) အရံခြံ (ဥယျာဉ်) ဒါနရေစက်ချ

‘လူဒါန်း’

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ပုညတ္ထိ
 ကေန၊ ကောင်းမှု ကုသိုလ်ကို အလိုရှိ ကြပါသောကြောင့်။
 သုခတ္ထိကေန၊ လူနတ်နိဗ္ဗာန် သုံးတန်သောချမ်းသာကိုအလိုရှိကြ
 ပါသောကြောင့်။ အမှာကံ၊ တပည့်တော်တို့၏။ သန္တကံ၊
 ကိုယ်ပိုယ်ဥစ္စာဖြစ်သော။ ဣမံ အာရာမံ၊ ဤအရံခြံ(ဥယျာဉ်)ကို။

* အာယ သုတော၊ အရှင်ဘုရားအား။

* အာယသုန္တာနံ၊ အရှင်ဘုရားတို့အား။

* ဂဏဿ၊ မိနည်း ဆောင်ဂိုဏ်း၊ သုတ္တန်ဆောင်ဂိုဏ်း၊
 အဘိဓမ္မာဆောင်ဂိုဏ်း၊ ပခုက္ကူဂိုဏ်း၊ သုဓမ္မာဂိုဏ်း၊
 ရွှေကျင်ဂိုဏ်းအား။

* သံဃဿ၊ သံဃာတော်အား-

[တရားထူး ရစဉ်အားဖြင့် အသျှင်အညာသိ ကောဏ္ဍညကို အစပြု၍၊ ဂုဏ်ထူးရစဉ် အားဖြင့် အသျှင်သာရိပုတြာ၊ အသျှင် မောဂ္ဂလ္လာန် လကျာရံ၊ လက်ဝဲရံ အဂ္ဂသာဝက ရဟန္တာနှစ်ပါး ကို အစထား၍ သာသနာတော် ကုန်ဆုံးသည်တိုင်အောင် ဆရာ အဆက်ဆက် တပည့် အဆက်ဆက်ဖြင့် အစဉ်မပြတ် ဆင်းသက်တည်လာ သာသနာတော်တခုလုံးမှာရှိသည့် ပုထုဇဉ် အရိယာသံဃာတော်အား]

ဒေမ၊ လှူဒါန်းပါကုန်၏။

“ဆုတောင်း”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ ဒါနေန၊ ဤ ယခုလူရ အရံခြံ (ဥယျာဉ်) ဒါနကြောင့်။ အနာဂတေ၊ နောင်သောအခါ၌။ သုခါနိ၊ လူချမ်းသာ၊ နတ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာတို့ကို။ လဘေယျာမ၊ မချွတ်မုချ ရ၊ ရပါလိုကုန်၏။

“အမျှဝေ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမဿ ပုညဿ၊ ဤ ယခုလူရ အရံခြံ (ဥယျာဉ်) ဒါနကုသိုလ်၏ ပတ္တိံ၊ အတို့ကို။ သဗ္ဗသတ္တာနံ၊ မိဖဆရာ ခုနစ်ဖြာဆွေမျိုး ကောင်းကျိုး ပြုတတ် မိတ်ဆွေမြတ်နှင့် ရှစ်ထပ်ပိုင်သ ယမရာဇာ၊ ကိုယ်မှာ စောင့်ကြပ် ကိုယ်စောင့်နတ်နှင့်၊ ဤမြို့ရွာ၌ မြို့ရွာစောင့်ကြ တုမ္မဒေဝ၊ ရုက္ခဒေဝါ၊ အာကာသနတ် အထူးမှတ်၍ ဖြစ်ရပ် များစွာ သတ္တဝါအပေါင်းတို့အား။ သမံ၊ အညီအမျှ။ ဒေမ၊ ပေးဝေငှပါကုန်၏။

(၁၅၃) လယ်ယာမြေ ဒါန ရေစက်ချ

“လူဒါနိနး”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ခေတ္တဒါနဿ၊ လယ်ယာမြေဒါန၏။ ဖယာနိ၊ လောကုတ်၊ လောကီနှစ်လီသော အကျိုးတို့ကို။ ဣစ္ဆမာနာ၊ အလိုရှိကြ ပါသောကြောင့်။ မြင်းခြံနဂရဿ၊ မြင်းခြံမြို့၏။ ပစ္ဆိမာယ ဒိသာယ၊ အနောက်မျက်နှာအရပ်၌။ ဌိတံ၊ တည်သော။ ဧကံ ခေတ္တံ၊ တကေမျှလောက်သော လယ်ယာမြေကို။ (ကိုးဆောင် ဝိဟာရေ) ကိုးဆောင် ကျောင်းတိုက်၌။ အာဂတာ နာဂတဿ၊ လာပြီးလာလတ္တံ့ဖြစ်သော။ စတုဒ္ဓိသဿ၊ အရပ်လေးမျက်နှာ၌ဖြစ်သော။ သံဃဿ၊ သံဃာတော်အား။ စတုပစ္စယတ္ထာယ၊ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး၊ ပစ္စည်းလေးပါးအလို့ငှာ။ ဒေမ၊ လူဒါနိနးပါကုန်၏။

သံဃော၊ ကိုးဆောင်တိုက်တွင် ကြည်လင်ရှင်ပျ သီတင်းသုံး နေထိုင်တော် မူကြသည့် သံဃာတော် အပေါင်းသည်။ တတော ခေတ္တတော၊ ထိုလယ်ယာမြေမှ။ ဥပ္ပန္နေဟိ၊ ဖြစ်ပေါ်လာကုန်သော။ ဝတ္ထုဟိ၊ ပစ္စည်းဝတ္ထုတို့ဖြင့်။ ဣစ္ဆိတံ၊ အလိုရှိသော။ ပစ္စယံ၊ ပစ္စည်းကို။ ပရိဝတ္တေတွာ၊ လဲလှယ်ဖလှယ်၍။ ပရိဘုဉ္ဇတု၊ သုံးဆောင်တော်မူပါ။

“ဆုတောင်း”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ တပည့်တော်တို့သည်။ ဣမိနာ ဒါနေန၊ ဤယခုလူရ လယ်ယာမြေဒါနကြောင့်။ အနာဂတေ၊

နောင်သောအခါ၌။ ဒေဝမနုဿနိဗ္ဗာနသုခါနိ၊ နတ်၌ဖြစ်သော
စည်းစိမ်ချမ်းသာ၊ လူ၌ဖြစ်သော စည်းစိမ်ချမ်းသာ၊ ဘဝဇာတ်
သိမ်း ချုပ်ငြိမ်းခြင်းဟူသော နိဗ္ဗာန်ချမ်းသာတို့ကို။ လော
ယျာမ၊ မချွတ်မုချ ရ၊ ရပါလို့ကုန်၏။

“အမျှဝေ”

ဘန္တေ၊ အရှင်ဘုရား။ မယံ၊ ကပည့်ကော်တို့သည်။ ဣမဿ
ပုညဿ၊ ဤလယ်ယာမြေဒါန ကိုသိုလ်၏။ ပတ္တိံ၊ အတို့ကို။
သဗ္ဗသတ္တဝါနံ၊ တို့အား။ သမံ၊ မျှ။ ဒေမ၊ ကုန်၏။

အဝေဘင်္ဂိယဝတ္ထု

မဲ့ခြင်း မဝေဖန်ရသော ဝတ္ထုငါးမျိုး

ပဉ္စမာနိ ဘိက္ခဝေ အဝေဘင်္ဂိယာနိ၊ န ဝိဘဇိ
တဗ္ဗာနိ သံဃေနဝါ ဂဏေနဝါ ပုဂ္ဂလေနဝါ၊ ဝိဘတ္တာ
နိပိ အဝိဘတ္တာနိ ဟောန္တိ၊ ယော ဝိဘဇေယျ၊
အာပတ္တိထုလ္လစ္စယဿ၊ ကတမာနိ ပဉ္စ၊ အာရာမော၊
အာရာမဝတ္ထု၊ ဣဒံ ပဌမံ အဝေဘင်္ဂိယံ၊ န ဝိဘဇိ
တဗ္ဗံ၊ သံဃေနဝါ ဂဏေနဝါ ပုဂ္ဂလေနဝါ၊ ဝိဘတ္တမိ
အဝိဘတ္တံ ဟောတိ၊ ယော ဝိဘဇေယျ၊ အာပတ္တိထုလ္လစ္စ
ယဿ။

ဝိဟာရော၊ ဝိဟာရဝတ္ထု၊ ဣဒံ ဒုတိယံ အဝေ
ဘင်္ဂိယံ (လ) ထုလ္လစ္စယဿ။

မဉ္ဇော၊ ပိဋံ၊ ဘိသိ၊ ဗိဗ္ဗောဟနံ၊ ဣဒံ တတိယံ
အဝေဘင်္ဂိယံ (လ) ထုလ္လစ္စယဿ။

လောဟကုမ္ဘီ၊ လောဟဘာဏကံ၊ လောဟဝါရ
ကော၊ လောဟကဋ္ဌာဟံ၊ ဝါသီ၊ ပရသု၊ ကုဋ္ဌာရီ၊
ကုဒါလော၊ နိခါဒနံ၊ ဣဒံ စတုတ္ထံ အဝေဘင်္ဂိယံ
(လ) ထုလ္လစ္စယဿ။

ဝလ္လီ၊ ဝေဠု၊ မုဉ္ဇံ၊ ပဗ္ဗဇံ၊ တိဏံ၊ မတ္တိကာ၊
ဒါရုဘဏ္ဍံ၊ မတ္တိကာဘဏ္ဍံ၊ ဣဒံ ပဉ္စမံ အဝေဘင်္ဂိယံ
(လ) ထုလ္လစ္စယဿ။

(သေနာသနက္ခန္ဓက)

- (၁) အရံ၊ အရံရာ (၅)
- (၂) ကျောင်း၊ ကျောင်းရာ (၂)
- (၃) ညောင်စောင်း၊ ကုတင်၊ အင်ပျဉ်ကုလားထိုင် ထိုင်ခုံ
တန်းလျား၊ ဖုံ၊ ခေါင်းအုံး (၄)
- ၄) ကြေးအိုးကြီး၊ ကြေးအိုး စရည်း၊ ကြေးအင်တံ၊
ကြေးဖျဉ်း၊ ပဲခွပ်၊ ပုဆိန်၊ ဓားမ၊ ပေါက်တူး၊
ဆောက် (၉)
- (၅) နွယ်၊ ဝါး၊ ဖြူဆံမြက်၊ ပြိတ်မြက်၊ ကြင်းမြက်၊
မြေညက်၊ သစ်ဘဏ္ဍာ၊ မြေဘဏ္ဍာ။

ဤငါးမျိုးသော ပစ္စည်းများကို ခွဲဝေ၍ မယူရ၊ သူတပါး
တို့အားလည်း မပေးစွန့်ရ၊ သံဃာအများ သုံးစွဲရန် ထား
ရမည်၊ ၎င်းပစ္စည်း (သံဃိက)ကို ဝေဖန်ပေးစွန့်သော ရဟန်း
အား ထုလ္လစ္စဉ်း အာဇတ်သင့်သည်။

* ဤဂရုဘဏ် ပစ္စည်းကား အမျိုးအားဖြင့် (၅) ပါး၊
သရုပ်အရေအတွက်အားဖြင့် (၂၅) ပါးတည်း။

လှူဖွယ်ဝတ္ထုများ

ဒါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတို့၌လာသော
လှူဖွယ်ဝတ္ထုပစ္စည်းများကို ရွေးချယ် ကောက်နုတ်၍
ထည့်ထားသည် သင့်လျော်ရာ၌ ၊

ထည့်သွင်းရေစက်ချရန်

“အနုဇာနာမိ ဘိက္ခဝေ ဂဟပတိစိဝရံ”

* ဂဟပတိစိဝရ၊ ဒါယကာတို့လှူသောသင်္ကန်း၊

(၁) ဣမံစိဝရံ၊ ဤသင်္ကန်းကို၊

(၂) ဣမာနိ စိဝရာနိ၊ ဤသင်္ကန်းတို့ကို

“အနုဇာနာမိ ဘိက္ခဝေ ဆစိဝရာနိ ခေါမံ၊ ကပ္ပါ
သိကံ၊ ကောသေယျံ၊ ကမ္မလံ၊ သာဏံ၊ ဘဂံ” ဟူ၍၊

* ခေါမ၊ ခေါမ မည်သော လျော်ချည်ဖြင့် ရက်လုပ်
သော သင်္ကန်း၊

* ကပ္ပါသိက၊ ဝါချည်ဖြင့် ရက်လုပ်သော သင်္ကန်း၊

* ကောသေယျ၊ ပိုးချည်ဖြင့်ရက်လုပ်သော သင်္ကန်း၊

- * ကမ္မလ၊ သိုးမွေးချည်ဖြင့် ရက်လုပ်သော သင်္ကန်း၊
- * သာဏ၊ ပိုက်ဆံချောချည်ဖြင့် ရက်လုပ်သောသင်္ကန်း၊
- * ဘင်္ဂ၊ ရွှေချည်ငါးမျိုးရော၍ ရက်လုပ်သောသင်္ကန်း၊
- † ယခုခေတ်၌ ဝါချည်၊ ပိုးချည်၊ သိုးမွေးချည် သင်္ကန်းတို့သာ အသုံးများ၍ ထင်ရှားသည်။
- (၃) ဣမံ ကပ္ပါသိကစီဝရံ၊ ဤ ဝ ချည်သင်္ကန်းကို၊
- (၄) ဣမံ ကောသေယျ စီဝရံ၊ ဤပိုးချည်သင်္ကန်းကို၊
- (၅) ဣမံ ကမ္မလစီဝရံ၊ ဤသိုးမွေးချည် (သက္ကလပ်) သင်္ကန်း ကို၊
- “အနုဇာနာမိ ဘိက္ခဝေ တိစီဝရံ ဒိဂုဏံ သံဃာဋ္ဌိံ ကေစ္စိယံ ဥတ္တရာသင်္ဂံ ကေစ္စယံ အန္တရဝါသက”န္တိ၊
- (၆) ဣမံ သံဃာဋ္ဌိံ၊ ဤဒုက္ခဋ္ဌိကို၊ (နှစ်ထပ်သင်္ကန်းကြီး)၊
- (၇) ဣမံ ဥတ္တရာသင်္ဂံ၊ ဤကေသီကို၊ (တစ်ထပ်ကိုယ် ဝတ်သည်)
- (၈) ဣမံ အန္တရဝါသကံ၊ ဤသင်းပိုင်ကို (တစ်ထပ် ခါးဝတ်သည်)
- “အနုဇာနာမိ ဘိက္ခဝေ ဝသိကသဉ္ဇိကံ”
- (၉) ဣမံ ဝသိကသဉ္ဇိကံ၊ ဤမိုးရည်ခံသင်္ကန်းကို၊
- “အနုဇာနာမိ ဘိက္ခဝေ ‘ယဿ ကဏ္ဍု ဝါ ပိဋကော ဝါ အဿာဝေါ ဝါ ထုလ္လကစ္ဆု ဝါ အာဗာဓော’ ကဏ္ဍုပဋိစ္ဆာဒိ”န္တိ၊
- (၁၀) ဣမံ ကဏ္ဍုပဋိစ္ဆာဒိ၊ ဤအမာလွမ်းသင်္ကန်းကို၊
- “အနုဇာနာမိ ဘိက္ခဝေ ကာယဂုတ္တိယာ စီဝရဂုတ္တိယာ သေနာသနဂုတ္တိယာ နိသိဒန”န္တိ၊

(၁၁) ဣမံ နိသီဒနံ၊ ဤနိသီဒိုင်အခင်းကို၊
“အနုဇာနာမိ ဘိက္ခဝေ ယာဝ မဟန္တံ ပစ္စတ္ထရဏံ
အာကခံတိ၊ တာဝ မဟန္တံ ပစ္စရတ္ထဏံ ကာတုန္တိ”

(၁၂) ဣမံ ပစ္စတ္ထရဏံ၊ ဤအိပ်ရာခင်းကို၊
“အနုဇာနာမိ ဘိက္ခဝေ မုခပုညနစောဠကန္တိ”။

(၁၃) ဣမံ မုခပုညနစောဠကံ၊ ဤမျက်နှာသုတ်ပုဝါကို၊
“အနုဇာနာမိ ဘိက္ခဝေ ပရိက္ခာရစောဠက”န္တိ။

(၁၄) ဣမံ ပရိက္ခာရစောဠကံ၊ ဤပရိက္ခရာအဝတ်ကို၊

“အနုဇာနာမိ ဘိက္ခဝေ ပတ္တထဝိက”န္တိ။

“အနုဇာနာမိ ဘိက္ခဝေ ဘောသဇ္ဇတ္ထဝိက”န္တိ။

“အနုဇာနာမိ ဘိက္ခဝေ ဥပါဟနတ္ထဝိက”န္တိ။

“အနုဇာနာမိ ဘိက္ခဝေ ပရိဿာဝန”န္တိ။

သပိတ်အိတ်၊ ဆေးအိတ်၊ ဘိနပ်အိတ်၊ ရေစစ်၊
၎င်းတို့ကိုပရိက္ခရာရစောဠက ခေါ်သည်။ ၎င်းအနု
နှင့်လည်း ရေစက်ချနိုင်သည်။ သို့မဟုတ်-

(၁၅) ဣမံ ပတ္တထဝိကံ၊ ဤသပိတ်အိတ်ကို၊

(၁၆) ဣမံ ဘောသဇ္ဇတ္ထဝိကံ၊ ဤဆေးအိတ်ကို၊

(၁၇) ဣမံ ဥပါဟနတ္ထဝိကံ၊ ဤဘိနပ်အိတ်ကို၊

(၁၈) ဣမံ ပရိဿာဝနံ၊ ဤရေစစ်ပုဝါကို၊

အသီးသီး ချပေါ့။

“အနုဇာနာမိ ဘိက္ခဝေ ဓမ္မကရဏံ”န္တိ။

ဣမံ ဓမ္မကရဏံ၊ ဤဓမ္မကရိုဏ် (လေစုတ်ခရောင်) ကို၊

“အနုဇာနာမိ ဘိက္ခဝေ ပါဝါရ”န္တိ။

(၁၉) “အနုဇာနာမိ ဘိက္ခဝေ ကောသေယျပါဝါရ”^၀
 ဣမံပါဝါရံ၊ ဤစုလျားတဘက် (အထက်ခြုံအပေါ်
 ရုံ)ကို၊

(၂၀) ဣမံ ကောသေယျပါဝါရံ၊ ဤပိုးချည်ဖြင့် ရက်
 လုပ်သော တဘက် (အထက်ခြုံအပေါ်ရုံ)ကို၊

† ‘ပါဝါရ’မှ ဝါချည်စသည်ဖြင့် ရက်သောအမွှေးရှိ
 တဘက်၊ ‘ပါဝါရေထံ သလောမကော ကံပ္ပိသာ
 ဒိဘေဒေါ’

(ဝိ·ဋ္ဌ·၃)

(၂၁) “အနုဇာနာမိ ဘိက္ခဝေ ကောဇဝ”^၀
 ဣမံ ကောဇဝံ၊ ဤကောဇောကို၊

† သိုးမွှေးဖြင့်ရက်သော ပကတိကော်ဇောသာအပ်၏၊

“အနုဇာနာမိ ဘိက္ခဝေ ကောဇဝ”^၀ ဧတ္ထ ပကတိ
 ကောဇဝမေဝ ဝဋ္ဋတိ” (ဝိ+ဋ္ဌ+၃)

“အနုဇာနာမိ ဘိက္ခဝေ ဥဒကပုဉ္ဇနိ”^၀ စောဠစောနပိ
 ပစ္စုဒ္ဓရိတု”^၀။

(၂၂) ဣမံ ဥဒကပုဉ္ဇနိ၊ ဤရေသုတ်အဝတ်ကို၊
 ရေချိုးပြီးကိုယ်မှ ရေကိုသုတ်သော အဝတ်တည်း၊
 အဝတ်ကြမ်းဖြင့်လည်း သုတ်နိုင်သည်။

“အနုဇာနာမိ ဘိက္ခဝေ ကာယဗန္ဓန”^၀။

(၂၃) ဣမံ ကာယဗန္ဓနံ၊ ဤခါးပန်းကြိုးကို၊

“အနုဇာနာမိ ဘိက္ခဝေ ဝိဓ”^၀။

(၂၄) ဣမံ ဝိဓံ၊ ဤခါးပန်းသီးကို၊

“အနုဇာနာမိ ဘိက္ခဝေ ဂဏ္ဍိကံ ပါသက”^၀။

- (၂၅) ဣမံ ဂဏ္ဍိကံ၊ ဤကံဗွတ်သီး (အနားပတ်သီး)ကို၊
“အနုဇာနာမိ ဘိက္ခဝေ ဒေ ပတ္တေ အယောပတ္တံ
မတ္တိကာပတ္တ”န္တိ။
- (၂၆) ဣမံ အယောပတ္တံ၊ ဤသံသပိတ်ကို၊
- (၂၇) ဣမံ မတ္တိကာပတ္တံ၊ ဤမြေသပိတ်ကို၊
- (၂၈) ဣမံ ပတ္တံ၊ ဤသပိတ်ကို၊
- (၂၉) ဣမံ ပတ္တာပိဓာနံ၊ ဤသပိတ်ဖုံးကို၊
“အနုဇာနာမိ ဘိက္ခဝေ ပတ္တာဓာရက”န္တိ။
- (၃၀) ဣမံ ပတ္တာဓာရကံ၊ ဤသပိတ်ခြေကို၊
“အနုဇာနာမိ ဘိက္ခဝေ ခုရံ ခုရသိလံ ခုရသိပါဠိကံ
နမတကံ သဗ္ဗံ ခုရဘဏ္ဍန္တိ”
- (၃၁) ဣမံ ခုရံ၊ ဤသင်ဓုန်းဓား (ခေါင်းရိတ်ဓား)ကို၊
- (၃၂) ဣမံ ခုရသိလံ၊ ဤသင်ဓုန်းဓားသွေးကျောက်ကို၊
- (၃၃) ဣမံ ခုရသိပါဠိကံ၊ ဤသင်ဓုန်းအိတ်ကို၊
- (၃၄) ဣမံ နမတကံ၊ ဤသင်ဓုန်း အနှီးကို၊
“အနုဇာနာမိ ဘိက္ခဝေ သူစိ”န္တိ။
- (၃၅) ဣမံ သူစိ၊ ဤအပ်ကို၊
“အနုဇာနာမိ ဘိက္ခဝေ သူစိနာဠိက”န္တိ။
- (၃၆) ဣမံ သူစိနာဠိကံ၊ ဤအပ်ဗူးကို (သူစိဃရံ) လည်းရှိ၊
- (၃၇) ဣမံ သူစိသုတ္တံ၊ ဤအပ်ချည်ကို၊
- (၃၈) ဣမံ ဟတ္ထပုဉ္ဇနစေဠကံ၊ ဤလက်သုတ်ပုဝါကို၊
- (၃၉) ဣမံ ဝတ္တံ၊ ဤအဝတ်အထည်ကို၊
“အနုဇာနာမိ ဘိက္ခဝေ မကသကုဋ္ဌိက”န္တိ။
- (၄၀) ဣမံ မကသကုဋ္ဌိကံ၊ ဤခြင်ထောင်ကို၊

- (၄၁) ဣမံ ပါဝရဏံ၊ ဤအပေါ်ရံခြံထည်ကို၊
“အနုဇာနာမိ ဘိက္ခဝေ ကမ္မလ”န္တိ။
- (၄၂) ဣမံ ကမ္မလံ၊ ဤသိုးမွေးစောင် (သက္ကလပ်စောင်)ကို၊
- (၄၃) ဣမံ ပိစုဝတ္ထံ၊ ဤဂွမ်းစောင်ကို၊
- (၄၄) ဣမံ သာဏီ၊ ဤတင်းတိမ်စောင်ကို၊
- (၄၅) ဣမံ ဟတ္ထဂ္ဂါဟထဝိကံ၊ ဤလက်ဆွဲအိတ်ကို၊
- (၄၆) ဣမံ ဟတ္ထဂ္ဂါဟစောဠကံ၊ ဤလက်ကိုင်ပုဝါကို၊
“အနုဇာနာမိ ဘိက္ခဝေ ဝိဓူပနဉ္စ တာလဝဏ္ဏဉ္စ”
- (၄၇) ဣမံ ဝိဓူပနံ၊ ဤလေးထောင့်ယပ်ကို၊
- (၄၈) ဣမံ တာလဝဏ္ဏံ၊ ဤထန်းရွက်ယပ်တောင်ကို၊
“အနုဇာနာမိ ဘိက္ခဝေ မကသဗီဇနိ”န္တိ။
- (၄၉) ဣမံ မကသဗီဇနိ၊ ဤခြင်နှင်ယပ်တောင်ကို၊
“အနုဇာနာမိ ဘိက္ခဝေ တိဿော ဗီဇနိယော ဝါက
မယံ၊ ဥသီရမယံ၊ မောရပိဉ္စမယ”န္တိ။
- (၅၀) ဣမံ ဝါကမယဗီဇနိ၊ ဤလျော်ဖြင့် ပြီးသော
ယပ်တောင်ကို၊
- (၅၁) ဣမံ ဥသီရမယဗီဇနိ၊ ဤပန်းရင်းမြက်ဖြင့် ပြီးသော
ယပ်တောင်ကို၊
- (၅၂) ဣမံ မောရပိဉ္စမယဗီဇနိ၊ ဤဥဒေါင်းမြီးဖြင့်ပြီးသော
ယပ်တောင်ကို၊
- (၅၃) ဣမံ ဗီဇနိ၊ ဤယပ်တောင်ကို၊
- (၅၄) ဣမံ အံသဗဒ္ဓံ၊ ဤအံသကိုင်ကို (အံသကုဋ္ဌလည်း ရှိ)၊
- (၅၅) ဣမံ အံသဗဒ္ဓထဝိကံ၊ ဤ(ပခုံး) လှယ်အိတ်ကို၊
“အနုဇာနာမိ ဘိက္ခဝေ ဆတ္တ”န္တိ။

- (၅၆) ဣမံ ဆတ္တံ၊ ဤထီးကို၊
- (၅၇) ဣမံ သေတစ္ဆတ္တံ၊ ဤထီးဖြူတော်ကို၊
- (၅၈) ဣမံ သုဝဏ္ဏစ္ဆတ္တံ၊ ရွှေထီးကို၊
- (၅၉) ပါသာဏစ္ဆတ္တံ၊ ကျောက်ထီးကို၊
- (၆၀) ရတနမယဆတ္တံ၊ ရတနာတို့ဖြင့်ပြီးသော ထီးကို၊
 “အနုဇာနာမိ ဘိက္ခဝေ ကေပလာသိကံ ဥပါဟနံ”၊
 “အနုဇာနာမိ ဘိက္ခဝေ သဗ္ဗပစ္စန္ဓိမေသု ဇနပဒေသု
 ဂုဏဂုံဏုပါဟနံ”၊
- (၆၁) ဣမံ ဥပါဟနံ၊ ဤဘိနပ်ကို၊
 “အနုဇာနာမိ ဘိက္ခဝေ သဗ္ဗပစ္စန္ဓိမေသု ဇနပဒေသု
 စမ္မာနိ အတ္ထရဏာနိ ဇဠကစမ္ပံ အဇစမ္ပံ မိဂစမ္ပံ”၊
- (၆၂) ဣမံ ဇဠကစမ္ပံ၊ ဤသိုးရေကို (ဇဠကစမ္ပအတ္ထရဏံ၊
 သိုးရေအခင်းကို)၊
- (၆၃) ဣမံ အဇစမ္ပံ၊ ဤဆိတ်ရေကို (အဇစမ္ပအတ္ထရဏံ၊ ဆိတ်
 ရေအခင်းကို)၊
- (၆၄) ဣမံ မိဂစမ္ပံ၊ ဤသားရေကို (မိဂစမ္ပအတ္ထရဏံ၊ သား
 ရေအခင်းကို)၊
 “အနုဇာနာမိ ဘိက္ခဝေ တိဿော ပါဒုကခ ဓုဝဠာနိ-
 ယာ အသင်္ကမနိယာယော၊ ဝစ္စပါဒုကံ၊ ပဿာဝ
 ပါဒုကံ၊ အာစမနပါဒုကံ”န္တိ၊
- (၆၅) ဝစ္စပါဒုကံ၊ ကျင်ကြီးသွားရာစီး ခြေနင်းကို၊
- (၆၆) ပဿာဝပါဒုကံ၊ ကျင်ငယ်သွားရာစီး ခြေနင်းကို၊
- (၆၇) အာစမနပါဒုကံ၊ သန့်သက်ရေဆောင်ရာစီး ခြေနင်းကို၊

† ဤခြေနင်းတို့ကား ရွှေရှားခြင်းမရှိ ကျင်ကြီး
ကျင်ငယ်သွားရာ သန့်သက်ရေ ဆောင်ရာ အခါတို့၌
စီးနင်းနိုင်သည်။

“အနုဇာနာမိ ဘိက္ခဝေ နခစ္ဆေဒန”န္တိ။

(၆၈) ဣမံ နခစ္ဆေဒနံ၊ ဤလက်သည်း ခြေသည်းလှီး ဓား
ငယ်ကို၊

“အနုဇာနာမိ ဘိက္ခဝေ ဒဏ္ဍသတ္တက”န္တိ။

(၆၉) ဣမံ ဒဏ္ဍသတ္တကံ၊ ဤအရိုးတပ် ဓားငယ်ကို၊

(၇၀) ဣမံ သတ္တကံ၊ ဤ ဓားငယ်ကို၊

(၇၁) ဣမံ မဟာသတ္တံ၊ ဤ ဓားမကြီးကို၊

“အနုဇာနာမိ ဘိက္ခဝေ သဏ္ဍာသ”န္တိ။

(၇၂) ဣမံ သဏ္ဍာသံ၊ ဤ မွေးညပ်ကို၊

“အနုဇာနာမိ ဘိက္ခဝေ ကဏ္ဍမလဟရဏိ”န္တိ။

(၇၃) ဣမံ ကဏ္ဍမလဟရဏိ၊ ဤနားဖာကော်(နဖာချူ)ကို၊

“အနုဇာနာမိ ဘိက္ခဝေ အာဗာဓပ္ပစ္စယာ ကတ္တရိကာယ
ကေသေ ဆေဒါပေတု”န္တိ။

(၇၄) ဣမံ ကတ္တရိကံ၊ ဤကတ်ကျေးကို၊

(၇၅) ဣမံ ကတ္တရာဒဏ္ဍံ၊ ဤ တောင်ဝှေးကို (ကတ္တရယဌိ)၊

“အနုဇာနာမိ ဘိက္ခဝေ ဒန္တကဋ္ဌ”န္တိ။

(၇၆) ဣမံ ဒန္တကဋ္ဌံ၊ ဤတံပူ (သွားပုတ်တံ)ကို (ဒန္တပေါန)၊

(၇၇) ဣမံ မုခသောဓကံ၊ ဤသွားတိုက်ဆေးကို(ဒန္တပဝန)၊

“အနုဇာနာမိ ဘိက္ခဝေ ပဉ္စ လေဏာနိ ဝိဟာရံ အစု
ယောဂံ ပါသာဒံ ဟမ္ပိယံ ဂုဟ”န္တိ။

(၇၈) ဣမံ ဝိဟာရံ၊ ဤနှစ်ဖက်ရပ်မိုးသော ကျောင်းကို၊

(၇၉) ဣမံ အစုယောဂံ၊ ဤတဖက်ရပ်မိုးသော ကျောင်းကို၊

(၈၀) ဣမံ ပါသာဒံ၊ ဤပြာသာဒ်ရှည်ကို၊

(၈၁) ဣမံ ဟမ္ပိယံ၊ ဤပြာသာဒ်ဦးပြည်းကို၊

(၈၂) ဣမံ ဂုဟံ၊ ဤလိုဏ်ဂူကို၊

“အနုဇာနာမိ ဘိက္ခဝေ ကဝါဠ”န္တိ၊

(၈၃) ဣမံ ကဝါဠံ၊ ဤတံခါးရွက်ကို၊

“အနုဇာနာမိ ဘိက္ခဝေ ပိဋ္ဌသံဃာဌံ ဥဒုက္ခလိကံ
ဥတ္တရပါသက”န္တိ၊

(၈၄) ဣမံ ပိဋ္ဌသံဃာဌံ၊ ဤတံခါးပေါင်ကို၊

(၈၅) ဣမံ ဥဒုက္ခလိကံ၊ ဤဆုံငယ်ကို၊

(၈၆) ဣမံ ဥတ္တရပါသကံ၊ ဤ အထက်ကွင်းကို၊

“အနုဇာနာမိ ဘိက္ခဝေ အာဝိဉ္ဇနန္တိဒ္ဓံ အာဝိဉ္ဇနရဇေ”န္တိ၊

(၈၇) အာဝိဉ္ဇနန္တိဒ္ဓံ၊ ဆွဲငင်စရာ အပေါက်ကို၊

(၈၈) အာဝိဉ္ဇနရဇေ၊ ဆွဲငင်စရာကြိုးကို၊

“အနုဇာနာမိ ဘိက္ခဝေ အဂ္ဂဠေဝဋ္ဌိံ ကပိသီသကံ သူစိကံ
သဋ္ဌိက”န္တိ၊

(၈၉) ဣမံ အဂ္ဂဠေဝဋ္ဌိံ၊ ဤ မင်းတုပ်လျှိုတိုင်ကို၊

(၉၀) ဣမံ ကပိသီသကံ၊ ဤ မျောက်လက်ကို၊

(၉၁) ဣမံ သူစိကံ၊ ဤ မင်းတုပ်ငယ်ကို၊

(၉၂) ဣမံ သဋ္ဌိကံ၊ ဤ မင်းတုပ်ကြိုးကို၊

“အနုဇာနာမိ ဘိက္ခဝေ ယန္တကံ သူစိက”န္တိ၊

(၉၃) ယန္တကံ သူစိကံ၊ ယန္တယားဖွင့်ကျည်ရှင်ကျည်ဝယ်ကို၊

“အနုဇာနာမိ ဘိက္ခုဝေ တိဏိ ဝါတပါနာနိ
ဝေဒိကာဝါတပါနံ ဇာလဝါတပါနံ သလ္လာဏ
ဝါတပါန” န္တိ။

(၉၄) ဝေဒိကာဝါတပါနံ၊ ပုတ်ဘိုင်လေသာ ပြတင်းကို၊

(၉၅) ဇာလဝါတပါနံ၊ ကွန်ရက် လေသာပြတင်းကို၊

(၉၆) သလ္လာကဝါတပါနံ၊ ဝါခြမ်းလေသာ ပြတင်းကို၊

“အနုဇာနာမိ ဘိက္ခုဝေ ဝါတပါနကဝါဠကံ
ဝါတပါနဘိသိကံ” န္တိ။

(၉၇) ဝါတပါနကဝါဠကံ၊ လေသာပြတင်းတံခါးရွက်ကို၊

“အနုဇာနာမိ ဘိက္ခုဝေ တိဏသန္ဓာရက” န္တိ။

(၉၈) တိဏသန္ဓာရကံ၊ မြက်အခင်းကို၊

“အနုဇာနာမိ ဘိက္ခုဝေ ဗိဒလမဉ္ဇက” န္တိ။

(၉၉) ဗိဒလမဉ္ဇကံ၊ ကြိမ်ခက်သော ညောင်စောင်းကို၊

“အနုဇာနာမိ ဘိက္ခုဝေ မဿာရကံ မဉ္ဇ” န္တိ။

(၁၀၀) မဿာရကံ မဉ္ဇ၊ အခြေ၌အပေါင်တပ်သော ညောင်
စောင်းကို၊

“အနုဇာနာမိ ဘိက္ခုဝေ မဿာရကံ ပိဌ” န္တိ။

(၁၀၁) မဿာရကံ ပိဌ၊ အခြေ၌ အပေါင်တပ်သော အင်း
ပျဉ်ကို၊

“အနုဇာနာမိ ဘိက္ခုဝေ ဗုဒ္ဓိကာဗဒ္ဓံ မဉ္ဇ” န္တိ။

(၁၀၂) ‘ဗုဒ္ဓိကာဗဒ္ဓံ မဉ္ဇ၊ အပေါင်နှင့် အခြေ တပ်ဘည်း
တည်သော ညောင်စောင်းကို၊

- (၁၀၃) “အနုဇာနာမိ ဘိက္ခဝေ ဗုဒ္ဓိကာဗဒ္ဓံ ပိဌ”န္တိ၊
ဗုဒ္ဓိကာဗဒ္ဓံ ပိဌံ၊ အပေါင်နှင့် အခြေ တစပ်တည်း
တည်သော အင်းပျဉ်ကို၊
- (၁၀၄) “အနုဇာနာမိ ဘိက္ခဝေ ကုဠိရပါဒကံ မဉ္ဇ”န္တိ၊
ကုဠိရပါဒကံ မဉ္ဇံ၊ ပုဇွန်ခြေသဏ္ဌာန်အခြေရှိသော
ညောင်စောင်းကို၊
- (၁၀၅) “အနုဇာနာမိ ဘိက္ခဝေ ကုဠိရပါဒကံ ပိဌ”န္တိ၊
ကုဠိရပါဒကံ ပိဌံ၊ ပုဇွန်ခြေသဏ္ဌာန် အခြေရှိသော
အင်းပျဉ်ကို၊
- (၁၀၆) “အနုဇာနာမိ ဘိက္ခဝေ အာဟစ္စပါဒကံ မဉ္ဇ”န္တိ၊
အာဟစ္စပါဒကံ မဉ္ဇံ၊ အပေါင်း၌ အခြေတပ်သော
ညောင်စောင်းကို၊
- (၁၀၇) “အနုဇာနာမိ ဘိက္ခဝေ အာဟစ္စပါဒကံ ပိဌ”န္တိ၊
အာဟစ္စပါဒကံ ပိဌံ၊ အပေါင်း၌ အခြေတပ်သော
အင်းပျဉ်ကို၊
- (၁၀၈) “အနုဇာနာမိ ဘိက္ခဝေ အာသန္ဓိက”န္တိ၊
အာသန္ဓိကံ၊ လေးထောင့်အင်းပျဉ်ကို၊
- (၁၀၉) “အနုဇာနာမိ ဘိက္ခဝေ သတ္တင်္ဂ”န္တိ၊
သတ္တင်္ဂံ၊ အင်္ဂါခုနစ်ပါးရှိသော ညောင်စောင်း
ကုတင်ကို၊
- (၁၁၀) “အနုဇာနာမိ ဘိက္ခဝေ ဘဒ္ဒပိဌ”န္တိ၊
ဘဒ္ဒပိဌံ၊ ကြိမ်ခက်သော အင်းပျဉ်ကို၊
- (၁၁၁) “အနုဇာနာမိ ဘိက္ခဝေ ပိဌိက”န္တိ၊
ပိဌိကံ၊ ပုဆိုးကြမ်းဖြင့် ဖွဲ့အပ်သော အင်းပျဉ်ကို၊

- (၁၁၂) “အနုဇာနာမိ ဘိက္ခဝေ ဋ္ဌေကပါဒကံ ပိဌ”န္တိ၊
ဋ္ဌေကပါဒကံပိဌံ၊ ဆိတ်ခြေကဲ့သို့ ကောက်သော အခြေ
ရှိသော အင်းပျဉ်ကို၊
“အနုဇာနာမိ ဘိက္ခဝေ အာမလကဝဋ္ဋိကံ ပိဌ”န္တိ၊
(၁၁၃) အာမလကဝဋ္ဋိကံပိဌံ၊ သျှစ်သျှားသီး သဏ္ဌာန်အခြေ
များသော အင်းပျဉ်ကို၊
“အနုဇာနာမိ ဘိက္ခဝေ ဖလဏ”န္တိ၊
(၁၁၄) ဖလကံ၊ ပျဉ်ချပ်ကို၊
“အနုဇာနာမိ ဘိက္ခဝေ ကောဇ္ဈ”န္တိ၊
(၁၁၅) ကောဇ္ဈံ၊ ကပ်အခင်းကို၊
“အနုဇာနာမိ ဘိက္ခဝေ ပလာလပိဌ”န္တိ၊
(၁၁၆) ပလာလပိဌံ၊ ကောက်ရိုး အင်းပျဉ်ကို၊
(၁၁၇) ဣမံ မဉ္ဇူ၊ ဤညောင်စောင်း ကုတင်ကို၊
(၁၁၈) ဣမံ ပိဌံ၊ ဤ အင်းပျဉ်-ကုလားထိုင်၊ ထိုင်ခုံ၊ တန်း
လျားကို၊
“အနုဇာနာမိ ဘိက္ခဝေ အဋ္ဌဂုံလပရမံ မဉ္ဇူပဋ္ဌိ
ပါဒက”န္တိ
† ညောင်စောင်း ကုတင်အခြေမှာ မြတ်ဘုရားလက်
ရှစ်သစ်၊ မဇ္ဈိမပုရိသ တတောင်၊ ယခုလူတို့ တထောင်
တတုာ၊ ထို့ထက်မလွန်ရ။
“အနုဇာနာမိ ဘိက္ခဝေ ဝိဇဋ္ဌေတုာ ပိဗ္ဗောဟနံ
ကာတုံ၊ တိဏိ တူလာနိ ရုက္ခတူလံ လတာတူလံ
ပေါဋ္ဌကိတူလံ”န္တိ
(၁၁၉) ဣမံ ပိဗ္ဗောဟနံ၊ ဤခေါင်းအုံးကို၊

(၁၂၀) ဣမံ ရုက္ခတူလံ၊ ဤသစ်ပင်လဲကို၊

(၁၂၁) ဣမံ လတာတူလံ၊ ဤနွယ်လဲကို၊

(၁၂၂) ဣမံ မေဂြုကိတူလံ၊ ဤမြက်လဲကို၊

†

လဲမေ့ရာသည် ရဟန်းတို့အား မအပ်သောကြောင့်
၎င်းကို လှူဒါန်း၍ ရရှိခဲ့မှု ဖြေ၍ ခေါင်းအုံး လုပ်ရန်
ခွင့်ပြုသည်။

“အနုဇာနာမိ ဘိက္ခဝေ ပဉ္စဘိသိယော ဥဏ္ဍဘိသိ၊
စောဠဘိသိ၊ ဝါကဘိသိ၊ တိဏဘိသိ၊
ပဏ္ဍဘိသိ” ဟိ။

(၁၂၃) ဣမံ ဥဏ္ဍဘိသိ၊ ဤသားမွေး အဆာသွတ်မွေ့ရာကို၊

(၁၂၄) ဣမံ စောဠဘိသိ၊ ဤအဝတ်အဆာသွတ်မွေ့ရာကို၊

(၁၂၅) ဣမံ ဝါကဘိသိ၊ ဤလျော် အဆာသွတ်မွေ့ရာကို၊

(၁၂၆) ဣမံ တိဏဘိသိ၊ ဤမြက် အဆာသွတ် မွေ့ရာကို၊

(၁၂၇) ဣမံ ပဏ္ဍဘိသိ၊ ဤသစ်ရွက်အဆာသွတ် မွေ့ရာကို၊

“အနုဇာနာမိ ဘိက္ခဝေ ဝိဟာရေ သေတဝဏ္ဏံ
ကာဠဝဏ္ဏံ ဂေရုကပရိကမ္ပ” ဟိ။

(၁၂၈) ဝိဟာရေ၊ ကျောင်း၌၊ သေတဝဏ္ဏံ၊ ဆေးဖြူသုတ်
ခြင်းကို၊

(၁၂၉) ကာဠဝဏ္ဏံ၊ ဆေးမည်းသုတ်ခြင်းကို၊

(၁၃၀) ဂေရုကပရိကမ္ပ၊ ဂွေ့နီချယ်ခြင်းကို၊

“အနုဇာနာမိ ဘိက္ခဝေ မာလာကမ္ပံ မကရဒန္တကံ
ပဉ္စ ပဋိက” ဟိ။

(၁၃၁) (ဝိဟာရေ) ကျောင်း၌။ မာလာကမ္ပံ၊ ခြူးပန်းကို။

လတာကမ္ပ၊ နွယ်ပန်းကို။ မကရဒန္တကံ၊ မဏရ်း
သွားကို။ ပဉ္စ ပဋိကံ၊ သက်တင်ရေးကို။
- ကျောင်း၌ မိန်းမ၊ ယောက်ျား စသော ပန်းချီ
ဆေးရေးရုပ်များ မအပ်။

“အနုဇာနာမိ ဘိက္ခုဝေ စိနိတုံ တယော စယေ
ဣဠကာစယံ သိလာစယံ ဒါရုစယ”န္တိ။

- (၁၃၂) ဣဠကာစယံ၊ အုတ်စီခြင်းကို၊
- (၁၃၃) သိလာစယံ၊ ကျောက်စီခြင်းကို၊
- (၁၃၄) ဒါရုစယံ၊ သစ်သားစီခြင်းကို၊

“အနုဇာနာမိ ဘိက္ခုဝေ တယော သောပါနေ ဣဠ
ကာသောပါနံသိလာသောပါနံဒါရုသောပါနံ”န္တိ။

- (၁၃၅) ဣဠကာသောပါနံ၊ အုတ်လှေကားကို၊
- (၁၃၆) သိလာသောပါနံ၊ ကျောက်လှေကားကို၊
- (၁၃၇) ဒါရုသောပါနံ၊ သစ်သား လှေကားကို၊

“အနုဇာနာမိ ဘိက္ခုဝေ အာလုဗ္ဗနဗာဟ”န္တိ။

- (၁၃၈) အာလုဗ္ဗနဗာဟံ၊ ဆွဲကိုင်ရာ လက်တန်းကို၊

“အနုဇာနာမိ ဘိက္ခုဝေ တိရောကရဏိ”န္တိ။

- (၁၃၉) ဣမံ တိရောကရဏိ၊ ဤကန့်လန့်ကာကို၊

“အနုဇာနာမိ ဘိက္ခုဝေ တယော ဂဗ္ဘေ သိဝိကာ
ဂဗ္ဘံ နာဠိကာဂဗ္ဘံ ဟမ္ပိယဂဗ္ဘံ”န္တိ။

- (၁၄၀) သိဝိကာဂဗ္ဘံ၊ လေးထောင့်အခန်းကို၊
- (၁၄၁) နာဠိကာဂဗ္ဘံ၊ ခန်းမရှည်ကို၊
- (၁၄၂) ဟမ္ပိယဂဗ္ဘံ၊ အခန်းဦးပြည်းကို၊

(၁၄၃) ဂဗ္ဘံ၊ အခန်းကို၊

“အနုဇာနာမိ ဘိက္ခဝေ ဝိတာန”န္တိ၊

(၁၄၄) ဝိတာနံ၊ မျက်နှာကြက်ကို၊

“အနုဇာနာမိ ဘိက္ခဝေ ဘိတ္တိလံ နာဂဒန္တကံ”န္တိ၊

(၁၄၅) ဘိတ္တိခိလံ၊ နံရံငုတ်ကို၊

(၁၄၆) နာဂဒန္တကံ၊ ဆင်စွယ်ကောက်ကို၊

†

၎င်း ၂-ခုကို လွယ်အိတ်စသည် ချိတ်ရန်ခွင့်ပြုသည်။

“အနုဇာနာမိ ဘိက္ခဝေ ဝိဟာရေ စိဝရဝသံ စိဝရရဇ္ဇေ”န္တိ၊

(၁၄၇) စိဝရဝသံ၊ သင်္ကန်းတန်းဝါးကြိမ်ကို၊

(၁၄၈) စိဝရရဇ္ဇေ၊ သင်္ကန်းတန်းကြိုးကို၊

“အနုဇာနာမိ ဘိက္ခဝေ အာဠိန္ဒံ ပဃနံ ပကုဋ္ဌံ ဩသဘရကံ”န္တိ၊

(၁၄၉) အာဠိန္ဒံ၊ ကျောင်းဦးဆင်ဝင်ကို၊

(၁၅၀) ပဃနံ၊ ခွေးကံတက်ကို၊

(၁၅၁) ပကုဋ္ဌံ၊ ကြောင်လည်ခန်းကို၊

(၁၅၂) ဩသဘရကံ၊ အဖိကို၊

“အနုဇာနာမိ ဘိက္ခဝေ ဥပဋ္ဌာနသဘလံ”န္တိ၊

(၁၅၃) ဣမံ ဥပဋ္ဌာနသဘလံ၊ ဤဆွမ်းစားဇရပ်(ကျောင်း)ကို၊

“အနုဇာနာမိ ဘိက္ခဝေ ပါနီယသဘလံ ပါနီယ မဏ္ဍပ”န္တိ၊

(၁၅၄) ပါနီယသဘလံ၊ သောက်ရေအိုးစင်ကို၊

- (၁၅၅) ပါနီယမဏ္ဍပံ၊ သောက်ရေအိုးမဏ္ဍပ်ကို၊
“အနုဇာနာမိ ဘိက္ခုဝေ ပါနီယသင်္ခံ ပါနီယသရာ
ဝက”န္တိ။
- (၁၅၆) ဣမံ ပါနီယသင်္ခံ၊ ဤခရုသင်း သောက်ရေခွက်ကို၊
- (၁၅၇) ဣမံ ပါနီယသရာဝကံ၊ ဤသောက်ရေခွက်ငယ်ကို၊
“အနုဇာနာမိ ဘိက္ခုဝေ သံသရဏကိဋ္ဌိကံ ဥဂ္ဂါဋ္ဌန
ကိဋ္ဌိက”န္တိ။
- (၁၅၈) သံသရဏကိဋ္ဌိကံ၊ ဘီးတပ်ကဲလားကို၊
- (၁၅၉) ဥဂ္ဂါဋ္ဌနကိဋ္ဌိကံ၊ ထောက်ကဲလားကို၊
- (၁၆၀) ကိဋ္ဌိကံ၊ ကဲလားကို၊
“အနုဇာနာမိ ဘိက္ခုဝေ ပရိက္ခိပိတုံ တယော
ပါဏာရေ ဣဋ္ဌကံပါဏာရံ သိလာပါဏာရံ
ဒါရုပါဏာရ”န္တိ။
- (၁၆၁) ဣဋ္ဌကံ ပါဏာရံ၊ အုဋ်တံတိုင်းကို၊
- (၁၆၂) သိလာပါဏာရံ၊ ကျောက်တံတိုင်းကို၊
- (၁၆၃) ဒါရုပါဏာရံ၊ သစ်သားတံတိုင်းကို၊
“အနုဇာနာမိ ဘိက္ခုဝေ ကောဋ္ဌက”န္တိ။
- (၁၆၄) ကောဋ္ဌကံ၊ တံခါးမုခ်ကို၊
“အနုဇာနာမိ ဘိက္ခုဝေ မရုမ္ပံ ဥပကိရိတု”န္တိ။
- (၁၆၅) မရုမ္ပံ၊ ကျောက်ပြုတ်ကို၊
“အနုဇာနာမိ ဘိက္ခုဝေ ပဒရသိလံ နိက္ခိပိတု”န္တိ။
- (၁၆၆) ပဒရသိလံ၊ ကျောက်ပြားကို၊

- “အနုဇာနာမိ ဘိက္ခဝေ ကေမန္တံ အဂ္ဂိသာလံ”
ကာတု”န္တိ။
- (၁၆၇) အဂ္ဂိသာလံ၊ မီးတင်းကုပ်မီးဖိုဆောင်ကို။
“အနုဇာနာမိ ဘိက္ခဝေ စက်မဉ္ဇ ဇန္တုဿရဉ္ဇ”^၀န္တိ။
- (၁၆၈) စက်မံ၊ စကြိုကို။
- (၁၆၉) ဇန္တုဿရံ၊ ဇရုံးအိမ်ကို။
“အနုဇာနာမိ ဘိက္ခဝေ စက်မနဝေဒိက”^၀န္တိ။
- (၁၇၀) စက်မနဝေဒိကံ၊ ဧကြံဝရံဏာကို။
“အနုဇာနာမိ ဘိက္ခဝေ စက်မနုဿာလ”^၀န္တိ။
- (၁၇၁) စက်မနုဿာလံ၊ ဧကြံဇရုပ်ကို။
“အနုဇာနာမိ ဘိက္ခဝေ မုခမတ္တိက”^၀န္တိ။
- (၁၇၂) မုခမတ္တိကံ၊ မျက်နှာလိမ်း မြေညှက်ကို။
“အနုဇာနာမိ ဘိက္ခဝေ ဥဒကဌာနံ ဥဒကသရာ
ဝဏ”^၀န္တိ။
- (၁၇၃) ဣမံ ဥဒကသရာဝကံ၊ ဤရေချိုးခွက်ကို။
“အနုဇာနာမိ ဘိက္ခဝေ သန္တရိတုံ တယော သန္တရေ
ဣဌကာသန္တရံ သိလာသန္တရံ ဒါရုသန္တရ”^၀န္တိ။
- (၁၇၄) ဣဌကာသန္တရံ၊ အုတ်အခင်းကို။
- (၁၇၅) သိလာသန္တရံ၊ ကျောက်အခင်းကို။
- (၁၇၆) ဒါရုသန္တရံ၊ သစ်သားအခင်းကို။
“အနုဇာနာမိ ဘိက္ခဝေ ဥဒကနိဒ္ဒမန”^၀န္တိ။
- (၁၇၇) ဥဒကနိဒ္ဒမနံ၊ ရေထုတ်ပြန်ကို။
“အနုဇာနာမိ ဘိက္ခဝေ ဇန္တုဿရပိဌ”^၀န္တိ။
- (၁၇၈) ဇန္တုဿရပိဌံ၊ ဇရုံးအိမ်၌ ထိုင်ခုံကို။

- (၁၇၉) “အနုဇာနာမိ ဘိက္ခဝေ ဇန္တုဿရဿာလ”န္တိ၊
ဇန္တုဿရဿာလံ၊ ဇရုံးအိမ်ဇရပ်ကို၊
“အနုဇာနာမိ ဘိက္ခဝေ ဥဒပါနံ” န္တိ၊
- (၁၈၀) ဥဒပါနံ၊ ရေတွင်းကို၊
“အနုဇာနာမိ ဘိက္ခဝေ ဥဒကဝါဟန ရဇ္ဇေ” န္တိ၊
(၁၈၁) ဣမံ ဥဒကဝါဟနရဇ္ဇေ၊ ဤရေငင်ကြိုးကို၊
“အနုဇာနာမိ ဘိက္ခဝေ ဗုလံ ကရကဋ္ဌကံ စက္က
ဝဋ္ဌက” န္တိ၊
- (၁၈၂) ဗုလံ၊ မောင်းလက်ကို၊
(၁၈၃) ကရကဋ္ဌကံ၊ စက်သီးကို၊
(၁၈၄) စက္ကဝဋ္ဌကံ၊ ရေစုတ်စက်ကို (သံဋီယန္တ)
“အနုဇာနာမိ ဘိက္ခဝေ တယော ဝါရကေ
လောဟဝါရကံ ဒါရုဝါရကံ စမ္ပက္ခဏ” န္တိ၊
- (၁၈၅) ဣမံ လောဟဝါရကံ၊ ဤသံ (ကြေး) ပုန်းကို၊
(၁၈၆) ဣမံ ဒါရုဝါရကံ၊ ဤသစ်သားပုန်းကို၊
(၁၈၇) ဣမံ စမ္ပက္ခဏံ၊ ဤသားရေပုန်းကို၊
“အနုဇာနာမိ ဘိက္ခဝေ ဥဒပါနဿာလ” န္တိ၊
- (၁၈၈) ဥဒပါနဿာလံ၊ ရေတွင်းဇရပ်ကို၊
“အနုဇာနာမိ ဘိက္ခဝေ အပိဓာနံ ဥဒကဘာဇနံ
ဥဒကဒေါဏီ” ဥဒက ကဋ္ဌာဟ” န္တိ၊
- (၁၈၉) ဥဒပါနာပိဓာနံ၊ ရေတွင်းအပိတ်ကို၊
(၁၉၀) ဥဒကဘာဇနံ၊ ရေအိုးကို၊
(၁၉၁) ဥဒကဒေါဏီ၊ ရေထည့်စရာကျင်းကို၊
(၁၉၂) ဥဒကကဋ္ဌာဟံ၊ ရေချိုးဖျဉ်းအိုးကို၊

- (၁၉၃) “အနုဇာနာမိ ဘိက္ခဝေ ပေါက္ခရဏိ” ဣန္ဒိယ၊
ပေါက္ခရဏိ၊ ရေကန်ကို၊
“အနုဇာနာမိ ဘိက္ခဝေ ဃဋ္ဌကဉ္စ သမ္ပဇနိဉ္စ” ဣန္ဒိယ၊
(၁၉၄) ဣမံ ဃဋ္ဌကံ၊ ဤရေအိုးကို၊
(၁၉၅) ဣမံ သမ္ပဇနိ၊ ဤတံမြက်စည်းကို၊
“အနုဇာနာမိ ဘိက္ခဝေ ပဋိဂ္ဂဟ” ဣန္ဒိယ၊
(၁၉၆) ဣမံ ပဋိဂ္ဂဟံ၊ ဤလက်ဆေးခံ (ထွေးခံ)ကို၊
“အနုဇာနာမိ ဘိက္ခဝေ ပဿာဝကုဋ္ဌိ” ဣန္ဒိယ၊
(၁၉၇) ပဿာဝကုဋ္ဌိ၊ ကျင်ငယ်အိမ်ကို၊
“အနုဇာနာမိ ဘိက္ခဝေ ဝစ္စကုဋ္ဌိ” ဣန္ဒိယ၊
(၁၉၈) ဝစ္စကုဋ္ဌိ၊ ကျင်ကြီးအိမ်ကို၊
“အနုဇာနာမိ ဘိက္ခဝေ အဝလေနကဋ္ဌိ” ဣန္ဒိယ၊
(၁၉၉) အဝလေနကဋ္ဌိ၊ ကနုတံကို၊
“အနုဇာနာမိ ဘိက္ခဝေ ဝစ္စကူပ” ဣန္ဒိယ၊
(၂၀၀) ဝစ္စကူပံ၊ ကျင်ကြီးတွင်းကို၊
“အနုဇာနာမိ ဘိက္ခဝေ ဝစ္စပါဒုက” ဣန္ဒိယ၊
(၂၀၁) ဝစ္စပါဒုကံ၊ ကျင်ကြီးစွန့်ရန် ခြေနင်းခုံကို၊
“အနုဇာနာမိ ဘိက္ခဝေ ပဿာဝဒေါဏိက” ဣန္ဒိယ၊
(၂၀၂) ပဿာဝဒေါဏိကံ၊ ကျင်ငယ်မြောင်းကို၊
“အနုဇာနာမိ ဘိက္ခဝေ အဝလေနပိဌရ” ဣန္ဒိယ၊
(၂၀၃) အဝလေနပိဌရံ၊ ကနုတံပုန်းကို၊
“အနုဇာနာမိ ဘိက္ခဝေ အာစမနကုမ္ဘိ” ဣန္ဒိယ၊
(၂၀၄) အာစမနကုမ္ဘိ၊ သန့်သက်ရေအိုးကို၊

- (၂၀၅) “အနုဇာနာမိ ဘိက္ခဝေ အာစမနသရာဝက”န္တိ၊
 အာစမန သရာဝကံ၊ သန့်သက်ရေခွက်ကို၊
 “အနုဇာနာမိ ဘိက္ခဝေ ဌပေတွာ ပဟရဏိံသဗ္ဗံ
 လောဟဘဏ္ဍံ၊ ဌပေတွာ အာသန္တိံ ပလ္လင်္ဂံဒါရု
 ပတ္တံ ဒါရုပါဒုကံ သဗ္ဗံ ဒါရုဘဏ္ဍံ၊ ဌပေတွာ
 ဓာတဏဉ္စ ကုမ္ဘကာရိကဉ္စ သဗ္ဗံ မတ္တိကာဘဏ္ဍ”န္တိ၊

* လက်နက်ကို ချန်ထား၍ သံကြေးဘဏ္ဍာ အားလုံးပင်
 အပ်သည်။ အခြေရှည်သော(တထောင်တထွာထက်လွန်သော)
 ညောင်စောင်း ကုတင်၊ အခြေ၌သားရဲရုပ်တပ်သော ပလ္လင်၊
 သစ်သားသပိတ်၊ သစ်သားခြေနင်းတို့ကို ချန်ထား၍ သစ်
 ဘဏ္ဍာအားလုံးပင် အပ်သည်။ ကြာချပ်သဏ္ဌာန်ဆူးထနေသော
 ခြေပုတ်၊ မြေကုဋီတို့ကို ချန်ထား၍ မြေဘဏ္ဍာအားလုံးပင်
 အပ်သည်။

- (၂၀၆) ဣမံ လောဟဘဏ္ဍံ၊ ဤသံကြေးဘဏ္ဍာကို၊
 (၂၀၇) ဣမံ ဒါရုဘဏ္ဍံ၊ ဤသစ်ဘဏ္ဍာကို၊
 (၂၀၈) ဣမံ မတ္တိကာဘဏ္ဍံ၊ ဤမြေဘဏ္ဍာကို၊
 “အနုဇာနာမိ ဘိက္ခဝေ ပရိက္ခိပိတုံ တယော ဝါဠေ
 ဝေဠုဝါဠု ကဏ္ဍကဝါဠု ပရိက္ခ”န္တိ၊
 (၂၀၉) ဝေဠုဝါဠု၊ ဝါးအရံကို၊
 (၂၁၀) ကဏ္ဍကဝါဠု၊ ဆူးအရံကို၊
 (၂၁၁) ပရိက္ခံ၊ ကျုံးအရံကို၊

“အနုဇာနာမိ ဘိက္ခုဝေ ပဉ္စဆဒနာနိ ဣဋ္ဌကာဆဒနံ
သိလာဆဒနံ သုဓာဆဒနံ တိဏန္တဒနံ ပဏ္ဏန္တဒနံ” န္တိ။

(၂၁၂)

ဣဋ္ဌကာဆဒနံ၊ အဋ္ဌအမိုးကို၊

(၂၁၃)

သိလာဆဒနံ၊ ကျောက်အမိုးကို၊

(၂၁၄)

သုဓာဆဒနံ၊ အင်းကတေအမိုးကို၊

(၂၁၅)

တိဏန္တဒနံ၊ မြက်အမိုးကို၊

(၂၁၆)

ပဏ္ဏန္တဒနံ၊ သစ်ရွက်အမိုးကို၊

(၂၁၇)

ဣမံ ဧဏေပံ၊ ဤဧဏေပံကို၊

“အနုဇာနာမိ ဘိက္ခုဝေ အာသန္နိယာ ပါဒေ
ဆိန္ဒိတှာ ပရိဘုဉ္ဇိတုံ၊ ပလ္လင်္ကဿ ဝါဠေ ဘိန္ဒိတှာ
ပရိဘုဉ္ဇိတုံ၊ တူလိကံ ဝိဇဠေထွာ ဗိဗ္ဗောဟနံ ကာတုံ၊
အဝသေသံ ဘူမတ္ထရုဏံ ကံာတု” န္တိ။

(၂၁၈)

အာသန္နိ၊ တထောင့်တထွာထက် လွန်သော အခြေ
ရှည်သော ကုတင်၊

(၂၁၉)

ပလ္လင်္က၊ အခြေ၌ ခြင်္သေ့ သစ်ကျား သားရဲရုပ်
ရှိသောပလ္လင်၊

(၂၂၀)

ဂေါနက၊ လက်လေးသစ်ထက်ရှည်သော အမွေးရှိ
သော ကော်ဇောကြီး၊

(၂၂၁)

စိတ္တက၊ ဆန်းကြယ်သော သားမွေးအခင်း၊

(၂၂၂)

ပဋိကံ၊ ဖြူသော သားမွေးအခင်း၊

(၂၂၃)

ပဋ္ဌလိက၊ ပန်းပြောက်ခြယ် သားမွေးအခင်း၊

(၂၂၄)

တူလိက၊ လဲအဆာသွတ်အခင်း၊

(၂၂၅)

ဝိကတိက၊ ရုပ်ပုံခြယ်သားမွေးအခင်း၊

- (၂၂၆) ဥဒ္ဓလောမိ၊ နှစ်ဖက်မွေးရှိသောအခင်း၊
 (၂၂၇) ကေန္တလောမိ၊ တဖက်မွေးရှိသောအခင်း၊
 (၂၂၈) ကံဋ္ဌိဿ၊ ရှေ့ချည်ထိုးအခင်း၊
 (၂၂၉) ကောသေယျ၊ ပိုးချည်အခင်း၊
 (၂၃၀) ကုတ္တက၊ တကျိပ်ခြောက်ယောက်သော ကချေသည်၊
 မတို့ ရပ်၍ က၊ လောက်သော သားမွေးအခင်းကြီး၊
 (၂၃၁) ဟတ္ထတ္တရ၊ ဆင်းကုန်းနှိုး၊
 (၂၃၂) အဿတ္တရ၊ မြင်းကုန်းနှိုး၊
 (၂၃၃) ရတတ္တရ၊ ရထားခင်းနှိုး၊
 (၂၃၄) အဇိနပဓဝဏိ၊ သစ်နက်ရေ၊
 (၂၃၅) ကဒလိမိဂပဝရပစ္စတ္တရဏ၊ ဝံပိုင်ရေအခင်း၊
 (၂၃၆) သဥတ္တရစ္ဆဒ ဥဘတော လောဟိဘ ကူပဓာန၊
 အထက်၌ နီသော မျက်နှာကြက်နှင့် အုံးနီနှစ်ဖက်
 ရှိသော နေရာ၊

- † ၎င်းတို့ကို လူဒါန်းခဲမှု(အာသန္နိ-မှ စ၍ယူ)အခြေ
 တထောင့်တထွာထက် ပိုသမျှကို ဖြတ်၍ ‘အာသန္နိ’
 ညောင်စောင်းကုတင်ကို သုံးဆောင်နိုင်သည်။
- အခြေ၌ ခြင်္သေ့၊ သစ်၊ ကျား သားရဲရုပ်များကို
 ဖျက်ဆီးပစ်ပြီး ပလ္လင်ကို သုံးဆောင်နိုင်သည်။
 - လဲအဆာသွတ်သော အခင်းကို လဲကို ထုတ်ယူပြီး
 ခေါင်းအုံး လုပ်ရမည်။
 - ၎င်း အာသန္နိ၊ ပလ္လင်၊ တူလိက သုံးခုမှကြွင်းသော
 အခင်းများကို မြေအခင်းပြုလုပ်ရမည်။

“အနုဇာနာမိ ဘိက္ခုဝေ ဂိဟိဝိဇာတံ အဘိနိ
သိဒိတုံ၊ နဒေတွဝ အဘိနိပဇ္ဇိတု”န္တိ။

ဟု-ဟောတော် မူသောကြောင့်၎င်း ‘အာသန္နိ’
စသည်တို့ လူတို့ဥစ္စာ လူတို့ခင်းထားခဲ့ပါမူ ၎င်း
နေရာများ၌ ထိုင်ရုံမျှသာ၊ အိပ်ခွင့်မရ။

(၂၃၇) သဟမ္ပိယံ၊ ပြာသာဒ်ဦးပြည်းနှင့်တကွသော။ ဣမံ
စေတီယသရံ၊ ဤစေတီအိမ်ကို၊

(၂၃၈) သသရံ၊ ကျောင်းဆောင်နှင့် တကွသော။ ဣမံ
သီဟာသနံ၊ ဤခြင်္သေ့ခံသော နေရာပလ္လင်ကို၊

(၂၃၉) ကေတ္တမ္ဘံ၊ တလုံးသောတိုင်ကို၊

(၂၄၀) အာဒါသသန္တရံ၊ မှန်အခင်းကို၊

(၂၄၁) အာရာမံ၊ အရာမိကို၊

(၂၄၂) ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ ဂန္ဓကုဋိယံ၊ ဂန္ဓကုဋိ၌။

သီလာသနံ၊ ကျောက်ဖြင့်ပြီးသော နေရာပလ္လင်ကို။

ကာရယိတွာ၊ ပြုစုစေပြီး၍။ သုဝေဏ္ဏန၊ ရွှေဖြင့်။

လေပေတွာ၊ လိမ်းကျန်စေ၍။ ဗုဒ္ဓံ၊ တိရစ္ဆာန်ကဿ၊

မြတ်စွာဘုရား၏ ကိုယ်တော်စား ရုပ်ပွားဆင်းတု

တော်မြတ်အား။ ဒေမ၊ ကုန်၏။

(၂၄၃) ဣမံ ကပ္ပရက္ခံ၊ ဤပဒေသာပင်ကို၊

(၂၄၄) ဗောဓိရက္ခံ၊ ဗောဓိပင်ကို။ ရောပေမ၊ စိုက်ပျိုးပါ

ကုန်၏။ ငံ၊ ဗောဓိရက္ခံ၊ ထိုဗောဓိညောင်ပင်ကို။

ပူဇိတဌာနံ၊ ပူဇော်ရာဌာနကို။ ကရောမ၊ ပြုပါ

ကုန်၏။

- (၂၄၁) ဗေဓမ္မိရုက္ခံ၊ ဗေဓမ္မိညောင်ပင်ကို။ အဘိသိဉ္ဇာမ၊
ရေသွန်းပါကုန်၏။
- (၂၄၂) စေတိယေ၊ စေတီတော်၌။ ဖလိတန္တရေ၊ ကဲ့အက်
သောအကြား၌။ သုဓာပိဏ္ဍိ၊ အင်းစာတေစိုက်ကို။
ဒေမ၊ လူဒါန်းပါကုန်၏။
- (၂၄၃) အာလမ္ဗဏံ၊ တံကဲကို။ ကာရာပေတွာ၊ ပြုစေ၍။
(ဗုဒ္ဓပဋိရူပကဿ ဒေမ)
- (၂၄၄) ဣမံ ဥဏှောဒက ပဋိဂ္ဂဟံ၊ ဤ ရေနှေးခံ့ခွက်
(လဖက်ရည်ကရား)ကို။
- (၂၄၅) ဣမံ ကိလဉ္စ၊ ဤဖျာကို။
- (၂၄၆) ဣမံ ကဋ္ဌသာရကံ၊ ဤသပေါ့ဖျာ၊ သင်ဖြူးကို။
- (၂၄၇) ဣမံ ပဏ္ဏသာလံ၊ ဤသစ်ရွက်မိုးကျောင်းကို။
- (၂၄၈) ဣမံ လောဟထာလကံ၊ ဤကြေး(သံ)ခွက်ကို။
- (၂၄၉) ဣမံ ထာလကံ၊ ဤခွက်ကို။
- (၂၅၀) ဣမံ ကုဉ္ဇိကံ၊ ဤသော့ကို။
- (၂၅၁) ဣမံ ကုဉ္ဇိကာသရံ၊ ဤသော့အိမ်ကို။
- (၂၅၂) ဣမံ ဒိပဓာရံ၊ ဤဆီမီးတိုင်ကို။
- (၂၅၃) ဣမံ ပါဒပုဉ္ဇနိ၊ ဤခြေသုတ် (ကြိုးခုအဝတ်)ကို။
- (၂၅၄) ဣမံ သိတ္ထံ၊ ဤဖယောင်းတိုင်ကို။
- (၂၅၅) ဣမံ ဓူပံ၊ ဤအမွှေးတိုင်ကို။

- (၂၆၀) လှမံ ပါဒပိဌံ၊ ဤခြေဆေးအင်းပျဉ်ကို၊
 (၂၆၁) လှမံ အာဒါသံ၊ ဤ ကြေးမုံ (မှန်)ကို၊
 (၂၆၂) လှမံ သမ္ပုဋ္ဌံ၊ ဤသေတ္တာကို၊
 (၂၆၃) လှမံ ဇလဒါယကံ၊ ဤရေကရားကို၊
 (၂၆၄) လှမံ သကဋ္ဌံ၊ ဤလှည်းကို၊
 (၂၆၅) လှမံ ယာနံ၊ ဤယာဉ်ကို၊
 (၂၆၆) လှမံ လောဟကုမ္ဘိံ၊ ဤကြေး (သံ) အိုးကို၊
 (၂၆၇) လှမံ ယောတ္ထံ၊ ဤကြိုးကို၊
 (၂၆၈) လှမံ ဖရသုံ၊ ဤပုဆိန်ကို၊
 (၂၆၉) လှမံ အဝဒါရဏံ၊ ဤ တူရှင်း၊ ပေါက်တူးကို၊
 (၂၇၀) လှမံ ကဋ္ဌုဆုံ၊ ဤဇွန်းကို၊
 (၂၇၁) လှမံ ရူပိယံ၊ ဤပိုက်ဆံ ဒင်္ဂါး စက္ကူကို၊
 (၂၇၂) လှမံ သုဝဏ္ဏံ၊ ဤရွှေကို၊
 (၂၇၃) လှမံ အဂ္ဂိယန္တံ၊ ဤမီးစက်ကို၊
 (၂၇၄) လှမံ ပိဋကံ၊ ဤတောင်းခြင်းကို၊
 (၂၇၅) လှမံ အယောဃနံ၊ ဤသံတူကို၊
 (၂၇၆) လှမံ ကာကစံ၊ ဤလှူကို၊
 (၂၇၇) လှမံ ကဋ္ဌံ၊ ဤထင်းကို၊
 (၂၇၈) လှမံ နာဝံ၊ ဤလှေကို၊
 (၂၇၉) လှမံ ဥယျာနံ၊ ဤဥယျာဉ်ကို၊

- (၂၈၀) ဣမံ တဠာကံ၊ ဤတဘက်ဆည်း ကန်ကို၊
- (၂၈၁) ဣမံ အက္ခရလေခနိံ၊ ဤဗေင်တိန်၊ ခဲတံ၊ မှင်တံ၊
စာလောင်တံကို၊
- (၂၈၂) ဣမံ ကဉ္စနပတ္တံ၊ ဤရွှေခွက်ကို၊
- (၂၈၃) ဣမံ ကဉ္စနပဋ္ဌံ၊ ဤရွှေပြားကို၊
- (၂၈၄) ဣမံ ကိင်္ဂီဏိံ၊ ဤဆည်းလည်းကို၊
- (၂၈၅) ဣမံ ဒေါလံ၊ ဤပုခက်ကို၊
- (၂၈၆) ဣမံ ဒဗ္ဗိံ၊ ဤယောက်မကို၊
- (၂၈၇) ဓာတုဂ္ဂိံ၊ ဤဓာတ်မီးကို၊
- (၂၈၈) ဣမံ ယန္တဗီဇနိံ၊ ဤလေပန်ကာကို၊
- (၂၈၉) ဣမံ ယန္တဂ္ဂိံ၊ ဤလျှပ်စစ်မီးကို၊
- (၂၉၀) ဣမံ ယန္တဂ္ဂိဖလံ၊ ဤလျှပ်စစ်မီးသီး မီးပြောင်းကို၊
- (၂၉၁) ဣမံ ယန္တဂ္ဂိယောတ္တံ၊ ဤလျှပ်စစ်မီးကြိုးကို၊
- (၂၉၂) ဣမံ လောဟဇာလံ၊ ဤသံဇကာကို၊
- (၂၉၃) ဣမံ ဖလိကပတ္တံ၊ ဤဖလ်ခွက်ကို၊
- (၂၉၄) ဣမံ ဓမ္မာသနံ၊ ဤတရားဟောပလ္လင်ကို၊
- (၂၉၅) ဣမံ သိပ္ပသာလံ၊ ဤသိပ္ပံကျောင်းကို၊
- (၂၉၆) ဣမံ ပါသာဏံ၊ ဤကျောက်ကို၊
- (၂၉၇) ဣမံ ပါသာဏသမ္ဘိ၊ ဤကျောက်ဘိုင်ကို၊
- (၂၉၈) ဣမံ ဥဏှာဒယတ္ထဒုဏ္ဍံ၊ ဤသိုးမွှေး အခင်းကြီးကို၊

- (၂၉၉) လူမံ ကမ္မဋ္ဌာနသရံ၊ ဤကမ္မဋ္ဌာန်း ကျောင်းကို၊
 (၃၀၀) လူမံ ပိဋကတ္တယံ၊ ဤပိဋကတ်သုံးပုံကို၊
 (၃၀၁) လူမံ ပေတ္တကသရံ၊ ဤစာအုပ်ဘီဒိုကို၊
 (၃၀၂) လူမံ ဒပ္ပဏသရံ၊ ဤမှန်ဘီဒိုကို၊
 (၃၀၃) လူမံ လေချပတ္တံ၊ ဤစက္ကူကို၊
 (၃၀၄) လူမံ ပုလိနံ၊ ဤသဲကို၊
 (၃၀၅) လူမံ ကဒလိပိဏ္ဍိ၊ ဤငှက်ပျောခိုင်ကို၊
 (၃၀၆) လူမံ မရေခွံ၊ ဤပျားငယ်ရည်ကို၊
 (၃၀၇) လူမံ လသုဏံ၊ ဤကြက်သွန်ဖြူကို၊
 (၃၀၈) လူမာနိ အဗ္ဗဗလာနိ၊ ဤသရက်သီးတို့ကို၊
 (၃၀၉) လူမာနိ ဖလာနိ၊ ဤသစ်သီးတို့ကို၊
 (၃၁၀) လူမံ ပါယာသံ၊ ဤနှိုသနာဆွမ်းကို၊
 (၃၁၁) လူမာနိ နာဠိကေရဖလာနိ၊ ဤအုံးသီးတို့ကို၊
 (၃၁၂) လူမံ သပ္ပိ၊ ဤထောပတ်ကို၊
 (၃၁၃) လူမာနိ ဘေသဇ္ဇာနိ၊ ဤဆေးတို့ကို၊
 (၃၁၄) လူမေ တိလမုဠိ၊ ဤနှမ်းဆုပ်တို့ကို၊
 (၃၁၅) လူမံ အဗ္ဘဉနံ၊ ဤခြေနယ်ဆီကို၊
 (၃၁၆) လူမာနိ ဟရိတကဖလာနိ၊ ဤဖန်းခါးသီးတို့ကို၊
 (၃၁၇) လူမာနိ အလေကဖလာနိ၊ ဤဆီးဖြူသီးတို့ကို၊
 (၃၁၈) လူမာနိ ဇမ္ဗုဖလာနိ၊ ဤသပြေသီးတို့ကို၊
 (၃၁၉) လူမာနိ ဝိဘိတကဖလာနိ၊ ဤသစ်ဆိမ့်သီးတို့ကို၊
 (၃၂၀) လူမာနိ ကောလဖလာနိ၊ ဤဆီးသီးတို့ကို၊

- (၃၂၁) လူမာန် ဗိလ္လဖလာနိ၊ ဤဥသျှစ်သီးတို့ကို၊
- (၃၂၂) လူမာန် တာလဖလာနိ၊ ဤထန်းသီးတို့ကို၊
- (၃၂၃) လူမာန် ပနသပက္ကာနိ၊ ဤပိန္နသီးမုည့်တို့ကို၊
- (၃၂၄) လူမာန် ကပိတ္ထဖလာနိ၊ ဤသီးသီးတို့ကို၊
- (၃၂၅) လူမာန် မာတုလုဂ်ဖလာနိ၊ ဤရှောက်ချိုသီးတို့ကို၊
- (၃၂၆) လူမာန် ဇမ္ဗီရဖလာနိ၊ ဤသမ္ဘရာသီးတို့ကို၊
- (၃၂၇) လူမာန် နာရဂ်ဖလာနိ၊ ဤလိမ္မော်သီးတို့ကို၊
- (၃၂၈) လူမာန် မုဒ္ဒိကဖလာနိ၊ ဤသပြက်သီးတို့ကို၊
- (၃၂၉) လူမာန် မရိစာနိ၊ ဤငြုတ်သီးတို့ကို၊
- (၃၃၀) လူမာန် သိဂီဝေရာနိ၊ ဤချင်းတို့ကို၊
- (၃၃၁) လူမေ သုကန္ဓကေ၊ ဤကြက်သွန်နီတို့ကို၊
- (၃၃၂) လူမာန် လာဗုဖလာနိ၊ ဤဗူးသီးတို့ကို၊
- (၃၃၃) လူမာန် ကာရဝေလ္လဖလာနိ၊ ဤကြက်ဟင်းခါးသီး
တို့ကို၊
- (၃၃၄) လူမာန် ကုမ္ဘဏ္ဍဖလာနိ၊ ဤကျောက်ဖရုံသီးတို့ကို၊
- (၃၃၅) လူမာန် ဧဠာလုံကဖလာနိ၊ ဤသခွါးသီးတို့ကို၊
- (၃၃၆) လူမေ ဥစ္ဆူ၊ ဤကြံပင်တို့ကို၊
- (၃၃၇) လူမေ ဥစ္ဆူဂုဠေ၊ ဤသကြားလုံး (ကြံသဏာ)တို့ကို၊
- (၃၃၈) လူမေ ဥစ္ဆူရသေ၊ ဤကြံရည်တို့ကို၊
- (၃၃၉) လူမေ ဥစ္ဆူဝိကာရေ၊ ဤသကြားတို့ကို၊
- (၃၄၀) လူဒံ သူပံ၊ ဤဟင်းကို၊
- (၃၄၁) လူမံ တာလကံ၊ ဤထန်းရည်ကို၊

- (၃၄၂) ဣမံ တိလံ၊ ဤနှမ်းကို၊
 (၃၄၃) ဣမံ တိလတေလံ၊ ဤနှမ်းဆီကို၊
 (၃၄၄) ဣမံ တေလံ၊ ဤဆီကို၊
 (၃၄၅) ဣမံ တေလဒေါဏိံ၊ ဤဆီပုံးကို၊
 (၃၄၆) ဣမံ မိဋ္ဌင်္ဂံ၊ ဤပုံးရည်ကို၊
 (၃၄၇) ဣမံ ပူတိမစ္ဆံ၊ ဤငါးပုပ်ပြား ငါးပိုကောင်ကို၊
 (၃၄၈) ဣမံ ဝါသစုဏ္ဏံ၊ ဤနံသာမုံ့ကို၊
 (၃၄၉) ဣမံ စိနပိဋ္ဌံ၊ ဤဟသ်ပြဒါးကို၊
 (၃၅၀) ဣမံ ဒေယျဓမ္မံ၊ ဤ (လိုရာ)လူဖွယ်ဝတ္ထုကို၊



နောက်ဆက်တွဲ

ဘုရားအနေကဇာတင်ရန် ပါဠိ

နမော ဣဿ ဘဂဝတော အရဟတော သမ္ဗုဒ္ဓဗုဒ္ဓဿ။

ဓမ္မပဒ၊ ဇရာဝဂ်၊ ဥဒါနဝတ္ထု၊

“မနုဿဥဒါန”

(၁) အနေက ဇာတိ သံသာရုံ၊
သန္တာဝိဿံ အနိဗ္ဗိသုံ၊
ဂဟင်္ကာရံ ဂဝေသန္တော၊
ဒုက္ခာ ဇာတိ ပုနပ္ပုနံ။

(၂) ဂဟကာရက ဒိဋ္ဌောသိ၊
ပုန ဂေဟံ န ကာဟသိ၊
သဗ္ဗာတေ ဖာသုကာ ဘဂ္ဂါ၊
ဂဟက္ခုဋ္ဌံ ဝိသင်္ခတံ၊
ဝိသင်္ခါရဂတံ စိတ္တံ၊
တဏှာနံ ခယမဇ္ဈဂါ

(၃) ခေါက်

“ဥဒါနိး ပါဠိ-ပဌမ ဗောဓိသုတ်”

- (၁) ဧဝံ မေ သုတံ - ကေံ သမယံ ဘဂဝါ ဥရုဝေလ္လာယံ
ဝိဟရတိ နဇ္ဇော နေရဉ္စရာယ တီရေ ဗောဓိရုက္ခမူလေ
ပဌမာ ဘိသမ္ဗုဒ္ဓေါ၊ တေန ခေါ ပန သမယေန
ဘဂဝါ သတ္တာဟံ ကေပလ္လင်္ကျေန နိသိန္ဓော ဟောတိ
ဝိမုတ္တိံ သုခ ပဋိသံဝေဒီ။ အထ ခေါ ဘဂဝါ
တဿ သတ္တာဟဿ အစ္စယေန တဗ္ဗာ သမာဓိဗ္ဗာ
ဝုဠဟိတော ရတ္တိယာ ဗုဒ္ဓမံ ယာမံ ပဋိစ္စသမုပ္ပါဒံ
အနုလောမံ သာဓုကံ မနသာကာသိ-

ဣတိ ဣမသ္မိံ သတိ ဣဒံ ဟောတိ၊ ဣမဿုပ္ပါဒ
ဣဒံ ဥပ္ပဇ္ဇတိ၊ ယဒိဒံ၊

“အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊
ဝိညာဏ်ပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ သဠာ
ယတနံ၊ သဠာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ
ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ
ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ
ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ သောကံ ပရိဒေဝ ဒုက္ခ
ဒေါမနဿု ပါယာသာ သမ္ဘဝန္တိ၊ ဝေမေတဿ
ဧဝံလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”တိ။

အထ ခေါ ဘဂဝါ တေမတ္ထံ ဝိဒိတော တာယံ
ဝေလ္လာယံ ဣမံ ဥဒါနံ ဥဒါနေသိ-

“ဝေသာ ဥဒါန”

“ယဒါ ဟဝေ ပါတု ဘဝန္တိ ဓမ္မာ၊
အာတာပိနော ဈာယတော ပြာဟ္မဏံဿ၊
အထဿ ကင်္ခါ ဝပယန္တိ သဗ္ဗာ၊
ယတော ပဇာနာတိ သဟေတုဓမ္မ”န္တိ။

“ဒုတိယ ဗောဓိသုတ်”

(၂) ဧဝံ မေ သုတံ- ဧကံ သမယံ ဘဂဝါ ဥရုဝေလာယံ
ဝိဟရတိ နဇ္ဇော နေရဉ္စရာယ တိရေ ဗောဓိရုက္ခမူလေ
ပဌမာဘိသမ္ဗုဒ္ဓေါ၊ တေန ခေါ ပန သမယေန
ဘဂဝါ သတ္တာဟံ ကေပလ္လကေန နိသိန္နော ဟောတိ
ဝိမုတ္တိသုခ ပဋိသံဝေဒီ၊ အထ ခေါ ဘဂဝါ တဿ
သတ္တာဟဿ အစ္စယေန တမ္ပာ သမာဓိမ္ပာ ဝုဠဟိတော
ရတ္တိယာ မဇ္ဈိမံ ယာမံ ပဋိစ္စသမုပ္ပါဒံ ပဋိလောမံ
သာဓုကံ မနသာကာသိ-

ဣတိ ဣမသ္မိံ အသတိ ဣဒံ န ဟောတိ၊ ဣမဿ
နိရောဓာ ဣဒံ နိရုဇ္ဈတိ၊ ယဒိဒံ၊

“အဝိဇ္ဇာနိရောဓာ သင်္ခါရနိရောဓော၊ သင်္ခါရ
နိရောဓာ ဝိညာဏနိရောဓော၊ ဝိညာဏနိရောဓာ
နာမရူပနိရောဓော၊ နာမရူပနိရောဓာ သဠာယတန
နိရောဓော၊ သဠာယတနနိရောဓာ ဖဿနိရောဓော၊
ဖဿနိရောဓာ ဝေဒနာနိရောဓော၊ ဝေဒနာ
နိရောဓာ တဏှာနိရောဓော၊ တဏှာနိရောဓာ ဥပါဒါန

နိုရောဓော၊ ဥပါဒါနနိုရောဓာ ဘဝနိုရောဓော၊
 ဘဝနိုရောဓာ ဇာတိနိုရောဓော၊ ဇာတိနိုရောဓာ
 ဇရာမရဏံ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿု
 ပါယာသာ နိရုဇ္ဈန္တိ၊ ဝေမေတဿ ကေဝလဿ
 ဒုက္ခက္ခန္ဓဿ နိုရောဓော ဟောတိ”တိ။

အထ ခေါ်ဘဂဝါ တေမတ္ထံ ဝိဒိတှာ တာယံ
 ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ-

“ဝစသာဥဒါန”

“ယဒါ ဟဝေ ပါတုဘဝန္တိ ဓမ္မာ၊
 အာတာပိနော ဈာယတော ဗြာဟ္မဏဿ၊
 အထဿ ကင်္ခါ ဝပယန္တိ သဗ္ဗာ၊
 ယတော ခယံ ပစ္စယာနံ အဝေဒီ”တိ။

“တဿိယဗောဓိသုတ်”

- (၃) ဧဝံ မေ သုတံ-ဧကံ သမယံ ဘဂဝါ ဥရုဝေလာယံ
 ဝိဟရတိ နဇ္ဇော နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ
 ပဌမာဘုံသမ္ဗုဒ္ဓေါ၊ တေန ခေါ ပနံ သမယေန
 ဘဂဝါ သတ္တာဟံ ကေပလ္လကေန နိသိန္နော ဟောတိ
 ဝိမုတ္တိ သုခပဋိသံဝေဒီ၊ အထ ခေါ ဘဂဝါ တဿ
 သတ္တာဟဿ အစ္စယေန တဗ္ဗာ သမာဓိဗ္ဗာ ဝုဠဟိတှာ
 ရတ္တိယာ ပစ္ဆိမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမ
 ပဋိလောမံ သာဓုကံ မနသာကာသိ-

ဣတိ ဣမသ္မိံ သတိ ဣဒံ ဟောတိ၊ ဣမဿုပ္ပါဒါ
ဣဒံ ဥပ္ပဇ္ဇတိ၊ ဣမသ္မိံ အသတိဣဒံ န ဟောတိ၊
ဣမဿ နိရောဓာ ဣဒံ နိရုဇ္ဈတိ၊ ယဒိဒံ၊

အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာ
ဏံ၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပ ပစ္စယာ
သဠာယတနံ၊ သဠာယတနပစ္စယာ ဖဿော၊ ဖဿ
ပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာ
ပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ အဝေါ၊
ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ
သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပ္ပါယာသာ
သမ္ဘဝန္တိ။ ဝေမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ
သမုဒယော ဟောတိ။

“အဝိဇ္ဇာယတွေဝ အသေသဝိရာဂ နိရောဓာ
သင်္ခါရနိရောဓော၊ သင်္ခါရနိရောဓာ ဝိညာဏနိရော
ဓော၊ ဝိညာဏနိရောဓာ နာမရူပနိရောဓော၊ နာမ
ရူပနိရောဓာ သဠာယတနနိရောဓော၊ သဠာယတန
နိရောဓာ ဖဿနိရောဓော၊ ဖဿနိရောဓာ ဝေဒနာ
နိရောဓော၊ ဝေဒနာနိရောဓာ တဏှာနိရောဓော၊
တဏှာနိရောဓာ ဥပါဒါနနိရောဓော၊ ဥပါဒါန
နိရောဓာ ဘဝနိရောဓော၊ ဘဝနိရောဓာ ဇာတိ
နိရောဓော၊ ဇာတိနိရောဓာ ဇရာမရဏံ သောက
ပရိဒေဝ ဒုက္ခ ဒေါမနဿုပ္ပါယာသာ နိရုဇ္ဈန္တိ၊ ဝေ
မေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော
ဟောတိ”တိ။

အထ ခေါ် ဘဂဝါ ဘေမတ္တံ ဝိဒိတှာ တာယံ
ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ-

“စေသာဥဒါနာ”

“ယဒါ ဟဝေ ပါတု ဘဝန္တိ ဓမ္မာ၊
အာတာပိနော ဈာယတော ဗြာဟ္မဏဿ၊
ဝိဇ္ဇပယံ တိဋ္ဌတိ မာရသေနံ၊
သုရိယောဝ ဩဘာသယ မန္တလိက္ခ”န္တိ။

(မှတ်ချက်)

ယခုပြခဲ့သော ပါဠိတော်ကို နှုတ်တက်ကျက်၍ ဘုရားအနု
ကဇာတင်ပါ၊ အလွန်ပင်ကောင်းပါ၏။

* ယခုခေတ် တင်ရိုးတင်စဉ်ရှိသည်မှာ....

အနေကဇာတိသံသာရံ (၂) ဂါထာခွဲ ၃ ခေါက်၊
၎င်းနောက် ပဋိစ္စသမုပ္ပါဒ် အနုလုံ ပဋိလုံ၊
၎င်းနောက် ယဒါ ဟဝေ ၃-ဂါထာ၊
၎င်းနောက် ဟေတုပစ္စဟော(လ)အဝိဂတပစ္စယော
ဟောတိ။

ပဋ္ဌာန်း (၂၄) ပစ္စည်း၊
၎င်းနောက် ဇယနန္တာ ဗောဓိယာ မူလေ(လ)
အဂ္ဂပ္ပတ္တော ပမောဒတိ၊

ပုဗ္ဗဏှသုတ်လာ (၂) ဂါထာ၊
၎င်းနောက် ဣတိပိသော-ဘုရား၊ တရား၊ သံဃာ
ဂုဏ်တော်ပါဠိများကို ရွတ်ဆို၍ ဘုရားအနုကဇာ
တင်ကြသည်။

ဥပသမ္ပဒါ ၁၈၈

ရဟန်းလောင်း ဆုံးမစာ

“ရှေးဦး ဥပဇ္ဈာယ်ယူ”

ပဌမံ ဥပဇ္ဈံ ဂါဟာပေတဗ္ဗော”

(ဝိ.၃-၁၃၀)

န ဘိက္ခုဝေ အနုပဇ္ဈာယကော ဥပသမ္ပာဒေတဗ္ဗော၊
ယော ဥပသမ္ပာဒေယျ၊ အာပတ္တိဒုက္ကဋ္ဌဿာတိ၊

(ဝိ.၃-၁၂၄)

‘န ဘိက္ခုဝေ (လ) အာပတ္တိဒုက္ကဋ္ဌဿ’ဟူ၍။ ဝစနတော၊ ဘုရားပညတ်အမိန့်တော်မြတ်ကြောင့်။ အနုပဇ္ဈာယကံ၊ ဥပဇ္ဈာယ် မယူသော ပဉ္စင်း (ရဟန်း) လောင်းကို။ ဥပသမ္ပာဒေတုံ၊ ပဉ္စင်း (ရဟန်း) ခံခြင်းငှာ။ န ဝဇ္ဇတိ၊ မအပ်။ ဥပသမ္ပဒါပေက္ခာ၊ ပဉ္စင်း (ရဟန်း) လောင်း သာမဏေ။ ပဌမံ၊ ပဉ္စင်း (ရဟန်း) မခံမှီ ရှေးဦးစွာ။ ဥပသမ္ပဒါပေက္ခော၊ ပဉ္စင်း (ရဟန်း) လောင်း သာမဏေကို ဆုံးမပဲ့ ပြင် သွန်သင်ပေတတ် ဥပဇ္ဈာယ်ဆရာမြတ် ကို။ ဂါဟာပေတဗ္ဗော၊ ယူစေအပ်၏။ ဣတိ ဝစနတော၊ ဤသို့ ဟောဖော် ဘုရားအမိန့်တော်ကြောင့်။ တုံ၊ သင်ပဉ္စင်း (ရဟန်း) လောင်းသည်။ ဥပဇ္ဈံ၊ ဆုမူပဲ့ ပြင် သွန်သင်ပေတတ် ဥပဇ္ဈာယ် ဆရာမြတ်ကို။ ဂဏှ၊ နှုတ်မြက်ဟကာ ယူပါဦးလော့။

ဥပဇ္ဈာယ် ယူပုံ

(ရဟန်းလင်း) ဥပဇ္ဈာယော မေ ဘန္တေ ဟောဟိ၊
(၃) ခေါက်ဆို
(ဝိ-၃-၅၇)

(ဥပဇ္ဈာယ်ဆရာ) ပါသာဒိကေန သမ္မာဒေဟိ၊
(ဝိ-၃-၅၇)

သပိတ်သင်္ကန်းကိုပြောကြား

“ဥပဇ္ဈံ ဂါဟာပေတွာ ပတ္တစီဝရံ အာစိက္ခိတဗ္ဗံ၊”
(ဝိ-၃-၁၃၀)

(ဝိနည်းပညတ်)

‘န ဘိက္ခဝေ အပတ္တစီဝရကော ဥပသမ္မာဒေတဗ္ဗော၊
ယော ဥပသမ္မာဒေယျ၊ အာပတ္တိဒုက္ကဋ္ဌဿာ’ တိ၊
(ဝိ-၃-၁၂၅)

“နဘိက္ခဝေ (လ) အာပတ္တိဒုက္ကဋ္ဌဿ” ဟူ၍၎င်း။

“နဘိက္ခဝေ ယာစိတကေန ပတ္တစီဝရေန ဥပ
သမ္မာဒေတဗ္ဗော၊ ယော ဥပသမ္မာဒေယျ၊ အာပတ္တိ
ဒုက္ကဋ္ဌဿာ” တိ စ၊

(ဝိ-၃-၁၂၆)

‘န ဘိက္ခဝေ (လ) အာပတ္တိ ဒုက္ကဋ္ဌဿ’ ဟူ၍၎င်း၊
ဝစနတော၊ ဘုရားပညတ် အမိန့်တော် မြတ်ကြောင့်။
အပတ္တစီဝရကဉ္စ၊ သပိတ်၊ သင်္ကန်း မရှိသော ပဉ္စင်း (ရဟန်း)
လောင်းကို၎င်း။ ယာစိတကပတ္တစီဝရကဉ္စ၊ ပဉ္စင်း (ရဟန်း)ခံ

ဖြစ်ရုံမျှ ငှားယူထားသော သပိတ်၊ သင်္ကန်းရှိသော ပဉ္စင်း
(ရဟန်း) လောင်းကို၎င်း။ ဥပသမ္ပာဒေတုံ၊ ပဉ္စင်း (ရဟန်း)
ခံခြင်းငှာ။ န ဝဋ္ဋတုံ၊ အပ်။

ဥပသမ္ပဒါပေက္ခာ၊ ပဉ္စင်း (ရဟန်း) လောင်း သာမဏေ။
ဥပဇ္ဈိ၊ ဆုမ္မပဲပြင် သွန်သင်ပေတတ် ဥပဇ္ဈာယ်ဆရာမြတ်ကို။
ဂါဟာပေတ္တာ၊ နှုတ်မြက်ဟလေ ယူစေပြီး၍။ (တဿ) ထိုပဉ္စင်း
(ရဟန်း) လောင်း၏။ ပတ္တစီဝရံ၊ ကိုယ်ပိုင်ရမြောက် အဓိဋ္ဌာန်
လောက်သည့် သပိတ်တလုံး သုံးထည်သော သင်္ကန်းကို။
အာစိက္ခိတဗ္ဗံ၊ ပြောကြားအပ်၏။ ဣတိ ဝစနတော၊ ဤသို့
ဟောဖော် ဘုရားအမိန့်တော်ကြောင့်။ အဟံ၊ ဝါသည်။ တေ၊
သင်ပဉ္စင်း (ရဟန်း) လောင်း၏။ ပတ္တစီဝရံ၊ ကိုယ်ပိုင်ရမြောက်
အဓိဋ္ဌာန်လောက်သည့် သပိတ်တလုံး သုံးထည်သောသင်္ကန်းကို။
အာစိက္ခိဿာမိ၊ ပြောကြားပေအံ့။

‘အယံ တေ ပတ္တော’

(ဝိ.၃.၁၃၀)

အယံ၊ ဤမဲနက်ညိုပြောင် အရောင်ဖိတ်ဖိတ် (သံ) သပိတ်
သည်။ တေ၊ သင်ပဉ္စင်း (ရဟန်း) လောင်း၏။ ပတ္တော၊ ကိုယ်
ပိုင်ရမြောက် အဓိဋ္ဌာန်လောက်သည့် သပိတ်တည်း။ ဝါ၊
သပိတ်ဟူ၍မှတ်။

‘အာမ ဘန္တေ’ တပည့်တော်၏ကိုယ်ပိုင် သပိတ်ပါဘုရား။

‘အယံ သံဃာဋီ’

(ဝိ.၃.၁၃၀)

အယံ၊ ဤအယုတ်ဆုံးငါးစပ် ဖြတ်၍အစုတ်စုတ် နှစ်လွှာ နှစ်ထပ်ချုပ်သည့်ဒုက္ကဋ္ဌသင်္ကန်းကြီးသည်။ တေ၊ ပဉ္စင်း (ရဟန်း) လောင်း၏။ သံသာဋ္ဌိ၊ ကိုယ်ပိုင်ရမြောက် အဓိဋ္ဌာန်လောက် သည့် ဒုက္ကဋ္ဌသင်္ကန်းတည်း။ ဝါ၊ ဒုက္ကဋ္ဌသင်္ကန်းဟူ၍မူတ်။

အာမ ဘန္တေ၊ တပည့်တော်၏ကိုယ်ပိုင် ဒုက္ကဋ္ဌပါဘုရား။

‘အယံ ဥတ္တရာသင်္ဂေ’

(ဝိ·၃·၁၃၀)

အယံ၊ ဤအယုတ်ဆုံးငါးစပ် ဖြတ်၍အစုတ်စုတ် တလွှာ တထပ်ချုပ်သည့် ကိုယ်ဝတ်ကေသီသည်။ တေ၊ သင်ပဉ္စင်း (ရဟန်း) လောင်း၏။ ဥတ္တရာသင်္ဂေ၊ ကိုယ်ပိုင်ရမြောက်အဓိဋ္ဌာန် လောက်သည့် ကိုယ်ဝတ်ကေသီသင်္ကန်းတည်း။ ဝါ၊ ကိုယ်ဝတ် ကေသီသင်္ကန်းဟူ၍ မူတ်။

‘အာမ ဘန္တေ၊’ တပည့်တော်၏ ကိုယ်ပိုင်ကေသီပါဘုရား။

‘အယံ အန္တရဝါသကော’

(ဝိ·၃·၁၃၀)

အယံ၊ ဤအယုတ်ဆုံးငါးစပ် ဖြတ်၍အစုတ်စုတ် တလွှာ တထပ်ချုပ်သည့်ခါးဝတ်သင်းပိုင်သည်။ တေ၊ သင်ပဉ္စင်း(ရဟန်း) လောင်း၏။ အန္တရဝါသကော၊ ကိုယ်ပိုင်ရမြောက် အဓိဋ္ဌာန် လောက်သည့် ခါးဝတ်သင်းပိုင် သင်္ကန်းတည်း။ ဝါ၊ ခါးဝတ် သင်းပိုင် သင်္ကန်းဟူ၍မူတ်။

‘အာမ ဘန္တေ၊’ တပည့်တော်၏ ကိုယ်ပိုင် သင်းပိုင်ပါဘုရား။

“ပြင်ပထုတ်”

‘ဂစ္ဆ အမုမ္မိ ဩကာသေ တိဌာဟိ’

(ဝိ-၃-၁၃၀)

“ဝိနည်းပညတ်”

‘အနုဇာနာမိ ဘိက္ခဝေ ကေမန္တံ အနုသာသိတွာ သံဃမဇ္ဈေ အန္တရာယိကေ ဓမ္မေ ပုစ္ဆိတု’ န္တိ။

(ဝိ-၃-၁၃၀)

‘အနုဇာနာမိ (လ) ပုစ္ဆိတု’ ဟူ၍။ ဝစနတေ။ ခွင့်ပြုဟော ဖော် ဘုရားအမိန့်တော်ကြောင့်။ ဥပသမ္ပဒါပေက္ခာ၊ ပဉ္စင်း (ရဟန်း) လောင်း သာမဏေ။ ဣမသ္မိံ သံဃမဇ္ဈေ၊ သာမဂ္ဂိ ပေး သင့်အရေးဖြင့် စည်းဝေးတင့်တယ် ဤ သံဃာအ လယ်၌။ တံ၊ သင့်ကို။ အနုသာသိတု၊ သွန်သင်ပြသ ဆုမ္မ ခြင်းငှာ။ န ဝဇ္ဇတိ၊ မအပ်။ တံ၊ သင်သည်။ ဂစ္ဆ၊ သံဃာ ရှိရာ ချီကာလက်အုပ် နောက်ဆုတ်သွားပါလော့။ ဂန္တော၊ သွား ပြီး၍။ အမုမ္မိ ဩကာသေ၊ သံဃာဘောင်မှ နှစ်တောင့်ထွာ ဟတ္ထပါသ် လွတ်လောက်ရာ ထိုအရပ်၌။ တိဌာဟိ၊ ဆိုင်းငံ့ မသွေ ရပ်နေချေဦးလော့။ အဟံ၊ ဝါသည်။ တတ္ထ၊ ထိုပြင်ပ အရပ်၌။ တံ၊ သင့်ကို။ အနုသာသိတု၊ သွန်သင်ပြသ ဆုမ္မ ခြင်းငှာ။ အာဂစ္ဆိယာမိ၊ သမ္မုတိဉာဏ် ပြီးဆုံးလတ်လျှင် ဆတ်ဆတ်မသွေ လိုက်လာခဲ့ပေအံ့။

“ဝိနည်းပညတ်”

‘န ဘိက္ခဝေ အသမ္ပတေန အနုသာသိတဗ္ဗော ယော အနုသာသေယျ၊ အာပတ္တိ ဒုက္ကဋ္ဌဿာ’ တိ။

‘န ဘိက္ခဝေ (လ) အာပတ္တိ ဒုက္ခဋ္ဌဿ’ဟူ၍။ ဝစနတော၊ ဘုရားပညတ် အမိန့်တော်မြတ်ကြောင့်။ အသမ္ပတော၊ ဥတ္တိ ကံဖြင့် မသမုတ်အပ်သော ရဟန်းသည်။ ဥပသမ္ပဒါပေက္ခာ၊ ပဉ္စင်း (ရဟန်း) လောင်းကို။ အနုဿာသိဘုံ၊ သွန်သင်ပြသ ဆုမွခြင်းငှာ။ န ဝဇ္ဇတိ၊ မအပ်။ တသ္မာ၊ ထိုကြောင့်။ အဟံ၊ ငါသည်။ အတ္တာနံ၊ မိမိကိုယ်ကို။ သမ္ပန္နေယျံ၊ သမုတ်အံ့။

“အမည်မှည့်”

[ကမ္မဝါဉာဏ် ရှုတ်ဖတ်၍ လွယ်စေရန်အကျိုးငှာ ပဉ္စင်း (ရဟန်း) လောင်းကို အမည်ဟောင်းကို စွန့်၍ ‘နာဂ’ဟု မှည့်ပါ၏။ ပဉ္စင်း (ရဟန်း)လောင်း၏ ဥပဇ္ဈာယ်ဆရာကိုလည်း အမည်ဟောင်းကို စွန့်၍ ‘တိဿ’ဟု မှည့်ပါ၏။ သံဃာတော် အပေါင်းကလည်း ပဉ္စင်း (ရဟန်း) လောင်း၏ အမည်နာမကို ‘နာဂ’ ဥပဇ္ဈာယ်ဆရာတော်၏ ဘွဲ့တော်ကို ‘တိဿ’ဟု မှတ်တော် မူကြပါ ဘုရား]

“အနုဿာသနသမ္ပုတိဉာဏ်”

“သုဏာတု မေ ဘန္တေ သံဃော၊ (နာဂေါ) အာယသ္မတော (တိဿဿ) ဥပသမ္ပဒါပေက္ခော၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ အဟံ (နာဂံ) အနုဿာသေယျံ”
(ဝိ-၃-၁၃၀)

“ဆုံးမ”

“သုဏသိ (နာဂ) အယံ တေ သစ္စကာလော ဘူတကာလော၊ ယံ ဇာတံ၊ တံ သံဃမဇ္ဈေ၊ ပုစ္ဆန္တေ

သန္တံ ‘အတ္တိ’တိ ဝတ္တဗ္ဗံ၊ အသန္တံ ‘နတ္တိ’တိ ဝတ္တဗ္ဗံ မာ
 ခေါ ဝိတ္တာယံ၊ မာ ခေါ မက္ခံ အဟောသိ၊ ဧဝံ တံ
 ပုစ္ဆိယန္တိ သန္တံ တေ ဝေရူပါ အာဗာဓာ ကုဋ္ဌံ ဂဏ္ဍော
 ကံလာသော သောသော အပမာရော၊ မနုဿောသိ၊
 ပုရိသောသိ၊ ဘုဇိသောသိ၊ အဏဏောသိ၊ နသိ ရာဇ
 ဘဋ္ဌော၊ အနုညာတောသိ မာတာဝိတူဟိ၊ ပရိပုဏ္ဏဝိသတိ
 ဝသောသိ၊ ပရိပုဏ္ဏံ တေ ပတ္တစိဝရံ၊ ကိံ နာမောသိ၊
 ကော နာမော တေ ဥပဇ္ဈာယော”တိ။

(ဝိ-၃-၁၃၁)

(နာဂ) ပဉ္စင်း (ရဟန်း) လောင်း နာဂ။ တံ၊ သင်သည်။
 သုဏသိ၊ အာရုံတပါး စိတ်မသွားဘဲ ထောင်နားစိုက်ပါ။
 အယံ ကာလော၊ ရဟန်းသိက္ခာ ကိုယ်မှတင်မည် ဤအခါ
 သည်ကား။ တေ၊ သင် ပဉ္စင်း (ရဟန်း) လောင်း၏။ သစ္စ
 ကာလော၊ ဝဉ္စနာပယ်လှန် မထိန်ချန်ဘဲ အမှန်ကိုသာ လျှောက်
 ဆိုရမည့်အခါပေတည်း။ ဘူတကာလော၊ ကေန်မချွတ် ဖြစ်သမျှ
 မယုတ် အဟုတ်ကိုသာ လျှောက်ဆိုရမည့် အခါပေတည်း။

[သစ္စကာလောတိ ‘နိဂူဟိဿာမိ’တိ ဝဉ္စနံ ပဟာယ
 သစ္စသေဝ တေ ဣစ္ဆိတဗ္ဗကာလော၊ ဘူတကာလောတိ
 ဝဉ္စနာယ အဘာဝေပိ မနုဿတ္တာဒိဝတ္ထုနော ဘူတ
 တာယ အဝသံ ဣစ္ဆိတဗ္ဗကာလော]

(ဝိဖေ-၆)

တဝ၊ သင်၏။ သရီရေ၊ ကိုယ်၌။ ယံ ဓမ္မံ၊ အကြင် ပဗ္ဗဇ
 အန္တရာယ် ရှိ၊ မရှိသဘောသည်။ ဇာတံ၊ အမှန်ထင်ရှား ဖြစ်ခဲ့၏။

တံ ဓမ္မံ၊ ထိုပဗ္ဗဇ္ဇအန္တရာယ် ကိုယ်ဝယ်ရှိ၊ မရှိ သဘောကို။ သံဃ
မဇ္ဈေ၊ သာမဂ္ဂိပေး သင့်အရေးဖြင့် စည်းဝေးတင့်တယ် သံဃာ
အလယ်၌။ ပုစ္ဆန္တေ၊ သမ္မုတိရသော ရဟန်းတို့က မေးမြန်းသည်
ရှိသော်။ သန္တံ၊ သင်၏ကိုယ်တွင် အမှန်ထင်ရှားရှိသော ပဗ္ဗဇ္ဇ
အန္တရာယ်ကို။ အတ္တိတိ၊ ရှိပါ၏ဘုရားဟူ၍။ ဝတ္တဗ္ဗံ၊ လျှောက်
ထားရမည်။ အသန္တံ၊ သင်၏ကိုယ်တွင် အမှန်ထင်ရှား မရှိသော
ပဗ္ဗဇ္ဇ အန္တရာယ်ကို။ နတ္တိတိ၊ မရှိပါဘုရား ဟူ၍။ ဝတ္တဗ္ဗံ၊
လျှောက်ထားရမည်။ မာ ခေါ် ဝိတ္တာယံ၊ ခက်ထရော်ကိုယ်
ကြောက်ရွံ့သလိုနှင့် မလျှောက်ဆိုဝံ့ဘဲ မရှိလင့်။ မာ ခေါ်
ဧကံ အဟောသိ၊ မကြည်မသာ မျက်နှာအောက်သက် မရှက်
ပါလင့်။ ဧဝံ၊ ဤဆိုအပ်လတ္တံ့သောနည်းဖြင့်။ တံ၊ သင့်ကို။
ပုစ္ဆိယန္တံ၊ သမ္မုတိရသော ရဟန်းတို့က စစ်ဆေးမေးမြန်းကြကုန်
လိမ့်လှလတ္တံ့။

“ယံ ဇာတန္တိ-ယံ တဝသရီရေ ဇာတံ နိဗ္ဗုတ္တံ ဝိဇ္ဇမာနံ”
အဋ္ဌကထာအဖွင့်ကိုရှု၍၊ တဝ-သရီရေ၊ ထည့်စွက်ပေးခဲ့
သည်။ ‘ယံ ဘူတံ’ဟု နိဿယရာစွဲသည်။ ဤ၌ ‘ယံဓမ္မံ’ဟု
သဘောဟော နပုလ္လင် မေဿဒ္ဓါကို စွဲထည့်သည်။

မေဿဒ္ဓါ-ပုလ္လင်၊ နပုလ္လင်-၂-လင် ဆက်ဆန်သည်။

ပုညံ မေဓနိတ္ထိယံ (အဘိဓာန်)

ဝိတ္တာယန္တိတိ၊ ဝိတ္တဒ္ဓဂတ္တာ ဟောန္တိ (၄)

ဧကံတိ အစောမုခေါ (ဝိတေ ၄)

“ဝိနည်းပညတ်”

‘န ဘိက္ခုဝေ ပဉ္စဟိ အာဗာဓေဟိ ဖုဋ္ဌော ပဗ္ဗာ
ဇေတဗ္ဗော၊ ယော ပဗ္ဗာဇေယျ၊ အာပတ္တိဒုက္ကဋ္ဌဿာ’တိ
(ဝိ-၃-၁၀၃)

‘န ဘိက္ခုဝေ(လ)ဒုက္ကဋ္ဌဿ’ဟူ၍။ ဝစနံတော၊ ဘုရားပညတ်
အမိန့်တော်မြတ်ကြောင့်။ ပဉ္စဟိ အာဗာဓေဟိ၊ အနာကြီး
ငါးမျိုးတို့သည်။ ဖုဋ္ဌံ၊ တွေ့ထိစွဲကပ် နှိပ်စက်အပ်သူကို။
ဥပသမ္ပဒေတုံ၊ ပဉ္စင်း (ရဟန်း) ခံခြင်းငှာ။ န ဝဋ္ဋတိ၊ မအပ်။

နာဂ၊ ပဉ္စင်း (ရဟန်း) လောင်း နာဂ။ တေ၊ သင်၏။
သရီရေ၊ ကိုယ်၌။ ဝေရူပါ၊ ဤဆိုအပ်လတ္တံ့သော သဘော
ရှိကုန်သော။ အာဗာဓာ၊ ငါးမျိုးသော အနာကြီးတို့သည်။
သန္တိ၊ ရှိကုန်သလော။

၁ - ကုဋ္ဌ

နာဂ၊ ပဉ္စင်း (ရဟန်း) လောင်း နာဂ။ တေ၊ သင်၏။
သရီရေ၊ ကိုယ်၌။ ကုဋ္ဌံ၊ (နှုန့်၊ နှုနက်၊ ပွေး၊ ဝဲ၊ စသည်
အပြားရှိသော) နှုနာရောဂါသည်။ အတ္တိ၊ ရှိသလော။ ဣတိ၊
ဤသို့။ ပုစ္ဆိယန္တိ၊ (သမ္မုတိ ရသော ရဟန်းတို့က သံဃာ
အလယ်၌) စစ်ဆေးမေးမြန်းကြကုန်လိမ့်လတ္တံ့။ ဧဝံ-ပုစ္ဆန္တေသု၊
ဤသို့ စစ်ဆေး မေးမြန်းကြကုန်သည် ရှိသော်-

* တေ၊ သင်၏။ သရီရေ၊ ကိုယ်၌။ ကုဋ္ဌံ၊ နှုနာရောဂါ
သည်။ သစေ အတ္တိ၊ အကယ်၍များ ရှိခဲ့ငြားအံ့။ ဧဝံသတိ၊
ဤသို့ သင်၏ကိုယ်မှာ နှုနာ ရောဂါ ထင်ရှားရှိခဲ့ပါသော်။

‘အတ္တိ ဘန္တေ’ တိ၊ တပည့်တော်၏ ကိုယ်မှာ နူနာ ရောဂါရှိပါ
၏ဘုရားဟူ၍။ ဝတ္တဗ္ဗံ၊ လျှောက်ထားရမည်။

* တေ၊ သင်၏။ သရီရေ၊ ကိုယ်၌။ ကုဋ္ဌံ၊ နူနာရောဂါ
သည်။ သစေ နတ္ထိ၊ အကယ်၍ မရှိခဲ့အံ့။ ဧဝံသတိ၊ ဤသို့
သင်၏ကိုယ်မှာ နူနာ ရောဂါ ထင်ရှားမရှိခဲ့ပါသော်။ ‘နတ္ထိ
ဘန္တေ’တိ၊ တပည့်တော်၏ကိုယ်မှာ နူနာရောဂါ မရှိပါဘုရား
ဟူ၍။ ဝတ္တဗ္ဗံ၊ လျှောက်ထားရမည်။

(မှတ်ချက်)

ကုဋ္ဌန္တိ ရတ္တကုဋ္ဌံ ဝါ ဟောတု ကာဋ္ဌကုဋ္ဌံ ဝါ၊
ယံကိဉ္စိ ကိဉ္စိဘ ဒဒ္ဒ၊ ကစ္ဆ၊ အာဒိပ္ပဘေဒမိ သဗ္ဗံ ကုဋ္ဌ
မေဝါတိ ဝုတ္တံ(၄)

၎င်း နူနာရောဂါသည် လက်သည်းခံမျှ ပမာဏပင်
တိုးပွားသောအဘို့၌တည်မှု ရဟန်းမခံအပ်။

၂-ဂဏ္ဍော

နာဂ၊ ပဉ္စင်း (ရဟန်း) လောင်း နာဂ။ တေ၊ သင်၏။
သရီရေ၊ ကိုယ်၌။ ဂဏ္ဍော၊ ထွတ်မြင်းအနာ (အိုင်းအမာ)
သည်။ အတ္တိ၊ ရှိသလော။ ဣတိပိ၊ ဤသို့လည်း။ ပုစ္ဆိယန္တိ၊
စစ်ဆေး မေးမြန်းကြကုန်လိမ့်လတ္တံ့။ ဧဝံပုစ္ဆန္တေသု၊ ဤသို့
ရှိ၊ မရှိ စစ်ဆေး သိလိုရေးဖြင့် မေးမြန်းကြကုန်သည်ရှိသော်—

* တေ၊ သင်၏။ သရီရေ၊ ကိုယ်၌။ ဂဏ္ဍော၊ ထွတ်မြင်း အနာ (အိုင်းအမာ) သည်။ သစေ အတ္တိ၊ အကယ်၍များ ရှိခဲ့ငြားအံ့။ ဧဝံသတိ၊ ဤသို့ သင်၏ကိုယ်မှာ ထွတ်မြင်းအနာ ထင်ရှားရှိခဲ့ပါသော်။ ‘အတ္တိ ဘန္ဓေ’ တိ၊ တပည့်တော်၏ ကိုယ်မှ ထွတ်မြင်းအနာ ရှိပါ၏ဘုရားဟူ၍။ ဝတ္တဗ္ဗံ၊ လျှောက်ထားရမည်။

* တေ၊ သင်၏။ သရီရေ၊ ကိုယ်၌။ ဂဏ္ဍော၊ ထွတ်မြင်း အနာ (အိုင်းအမာ) သည်။ သစေ နတ္တိ၊ အကယ်၍ မရှိခဲ့အံ့။ ဧဝံသတိ၊ ဤသို့ သင်၏ကိုယ်မှာ ထွတ်မြင်းအနာ ထင်ရှား မရှိခဲ့ပါသော်။ ‘နတ္တိ ဘန္ဓေ’ တိ၊ တပည့်တော်၏ ကိုယ်မှာ ထွတ်မြင်းအနာ မရှိပါဘုရားဟူ၍။ ဝတ္တဗ္ဗံ၊ လျှောက်ထားရမည်။

(မှတ်ချက်)

ဂဏ္ဍောတိ မေဒဂဏ္ဍော ဝါ ဟောတု အညော ဝါ၊ ယော ကောစိ ကောလဠိမတ္တဏောပိ စေ ဝစုနိ ကပက္ခေ ဌိတော ဂဏ္ဍော ဟောတိ၊ န ပဗ္ဗာဇေတဗ္ဗော။

ဥဏ္ဍိဂဏ္ဍော နာမ ဟောန္တိ ဂေါထနာဝိယ အင်္ဂုလိကံာဝိယစ တတ္ထ တတ္ထလဗ္ဘန္တိ၊ ဧတေပိ ဂဏ္ဍာယေဝ၊ တေသု သတိ ပဗ္ဗာဇေတုံ၊ န ဝဋ္ဋတိ (၄)

* ကြွက်နှိုများလည်း ဂဏ္ဍမည်၍ ၎င်းတို့ရှိလျှင် ရဟန်း မခံအပ်။

၃-ကိလာသော

နာဂ၊ ပဉ္စင်း (ရဟန်း) လောင်း နာဂ။ တေ၊ သင်၏။
သရီရေ၊ ကိုယ်၌။ ကိလာသော၊ နွားပြောက်တူစွာ ကိုယ်မှာ
ကွက်မြဲ ညှင်းကြီးစွဲသော အနာသည်။ အတ္တိ၊ ရှိသလော။
ဣတိပိ၊ ဤသို့လည်း။ ပုစ္ဆိယန္တိ၊ စစ်ဆေး မေးမြန်းကြကုန်
လိမ့်လတ္တံ့။ ဧဝံပုစ္ဆန္တေသု၊ ဤသို့စစ်ဆေး ဝိနည်းအရေးမို့
မေးမြန်းကြကုန်သည်ရှိသော်-

* တေ၊ သင်၏။ သရီရေ၊ ကိုယ်၌။ ကိလာသော၊
ညှင်းကြီးစွဲသော အနာသည်။ သစေ အတ္တိ၊ အကယ်၍များ
ရှိခဲ့ငြားအံ့။ ဧဝံသတိ၊ ဤသို့ သင်၏ကိုယ်မှာ ညှင်းကြီးအနာ
ထင်ရှားရှိခဲ့သော်။ ‘အတ္တိ ဘန္တေ’ တိ၊ တပည့်တော်၏ ကိုယ်မှာ
ညှင်းကြီးအနာ ရှိပါ၏ ဘုရား ဟူ၍။ ဝတ္ထဗ္ဗံ၊ လျှောက်ထား
ရမည်။

* တေ၊ သင်၏။ သရီရေ၊ ကိုယ်၌။ ကိလာသော၊ ညှင်း
ကြီးစွဲသော အနာသည်။ သစေ နတ္တိ၊ အကယ်၍မရှိခဲ့အံ့။ ဧဝံ
သတိ၊ ဤသို့ သင်၏ကိုယ်မှာ ညှင်းကြီးအနာ ထင်ရှားမရှိခဲ့
ပါသော်။ ‘နတ္တိ ဘန္တေ’ တိ၊ တပည့်တော်၏ ကိုယ်မှာ ညှင်း
ကြီးအနာ မရှိပါဘုရားဟူ၍။ ဝတ္ထဗ္ဗံ၊ လျှောက်ထားရမည်။

(မှတ်ချက်)

ကိလာသော၊ ‘ပွေး ညှင်း တင်းတိတ်နာ’ ဟုလည်း
အနက်ပေးကြ၏။

‘ကိလာသောတိ န ဘိဇ္ဇနကံ န ပဉ္စရဏကံ ပဒုမ
ပုဏ္ဏရိဓာပတ္တဝဏ္ဏံ ကုဉ္ဇံ၊ ယေန ဂုန္တံ ဝိယ သဗလံ
သရီရံ ဟောတိ၊ အဋ္ဌကထာအဖွင့်သို့ လိုက်၍ ‘ညှင်း
ကြီးနာ’ဟု ပေးလိုက်သည်။ နိဿုဆရာက ‘ဆင်ညှင်းကြီး’
ဟုဆိုသည်။ နူနာမျိုးအပါအဝင်၊ ၎င်းအနာရှိမူ ရဟန်း
မခံရ။

၄- သောသော

နာဂ၊ ပဉ္ဇင်း (ရဟန်း) လောင်း နာဂ။ တေ၊ သင်၏။
သရီရေ၊ ကိုယ်၌။ သောသော၊ ခရယုတ်ချောင်းဆိုး ပန်းနာ
မျိုးသည်။ အတ္ထိ၊ ရှိသလော။ ဣတိပိ၊ ဤသို့လည်း။ ပုစ္ဆိဿန္တိ၊
စစ်ဆေးမေးမြန်း ကြကုန်လိမ့်လက္ကံ။ ဧဝံ ပုစ္ဆန္တေသု၊ ဤသို့
အာပတ်ပြစ်ဘေး ကင်းစင်ဝေးအောင် စစ်ဆေးမေးမြန်းကြ
ကုန်သည်ရှိသော်-

* တေ၊ သင်၏။ သရီရေ၊ ကိုယ်၌။ သောသော၊ ခရယုတ်
ချောင်းဆိုး ပန်းနာမျိုးသည်။ သစေ အတ္ထိ၊ အကယ်၍ များ
ရှိခဲ့ငြားအံ့။ ဧဝံသတိ၊ ဤသို့ သင်၏ ကိုယ်မှာ ခရယုတ်
ချောင်းဆိုး ပန်းနာမျိုး ထင်ရှားရှိခဲ့ပါသော်။ ‘အတ္ထိ ဘန္တေ’
တိ၊ တပည့်တော်၏ကိုယ်မှာ ခရယုတ်ချောင်းဆိုး ပန်းနာမျိုး
ရှိပါ၏ဘုရားဟူ၍။ ဝတ္ထုဗ္ဗံ၊ လျှောက်ထားရမည်။

* တေ၊ သင်၏။ သရီရေ၊ ကိုယ်၌။ သောသော၊ ခရယုတ်
ချောင်းဆိုး ပန်းနာမျိုးသည်။ သစေ နတ္ထိ၊ အကယ်၍ မရှိခဲ့အံ့။
ဧဝံသတိ၊ ဤသို့ သင်၏ကိုယ်မှာ ခရယုတ်ချောင်းဆိုး ပန်းနာမျိုး

ထင်ရှား မရှိခဲ့ပါသော်။ ‘နံ့ထွိ ဘန္တေ’ တို့၊ တပည့်တော်၏ ကိုယ်မှာ ခရယုတ်ချောင်းဆိုး ပန်းနာမျိုးမရှိပါဘုရား ဟူ၍။ ဝတ္ထုဗွဲ့၊ လျှောက်ထားရမည်။

(မှတ်ချက်)

သောသောတိ သောသဗျာဓိ၊ တသ္မိံ သတိ
န ပဗ္ဗာဇေတဗ္ဗော။ (၄)

ချောင်းဆိုးနာ၊ ပန်းနာ၊ ကုတ်ဟီးနာ၊ သာနာ၊
ယုတ်နာ၊ ခရယုတ်နာ၊ ၎င်းအနာရှိမှု ရဟန်း
မခံအပ်။

၅- အပမာရော

နာဂ၊ ပဉ္စင်း (ရဟန်း) လောင်း နာဂ။ တေ၊ သင်၏။
သရီရေ၊ ကိုယ်၌။ အပမာရော၊ သည်ခြေပျက်ရူး၊ ဘီလူးဖမ်းရူး၊
ဝက်ရူး၊ ကြက်ရူး၊ အနာထူးသည်။ အတ္ထိ၊ ရှိသလော။ ဣတိပိ၊
ဤသို့လည်း။ ပုစ္ဆိဿန္တိ၊ စစ်ဆေး မေးမြန်းကြကုန်လိမ့် လတ္တံ့။
ဧဝံ ပုစ္ဆန္တေသု၊ ဤသို့ သမ္မုတိရသော ရဟန်းတို့က သံဃာ
အလယ်၌ စစ်ဆေးမေးမြန်းကြကုန်သည်ရှိသော်—

* တေ၊ သင်၏။ သရီရေ၊ ကိုယ်၌။ အပမာရော၊ သည်းခြေ
ပျက်ရူး၊ ဘီလူးဖမ်းရူး၊ ဝက်ရူး၊ ကြက်ရူး၊ အနာထူးသည်။
သစေ အတ္ထိ၊ အကုယ်၍များရှိခဲ့ငြားအံ့။ ဧဝံသတိ၊ ဤသို့ သင်၏
ကိုယ်မှာ အရူးရောဂါ ထင်ရှားရှိခဲ့ပါသော်။ ‘အတ္ထိ ဘန္တေ’တို့၊
တပည့်တော်၏ ကိုယ်မှာ အရူးရောဂါ ရှိပါ၏ ဘုရားဟူ၍။
ဝတ္ထုဗွဲ့၊ လျှောက်ထားရမည်။

* တေ၊ သင်၏။ သရီရေ၊ ကိုယ်၌။ အပမာရော၊ သည်းခြေပျက်ရူး၊ ဘီလူးဖမ်းရူး၊ ဝက်ရူး၊ ကြက်ရူး၊ အနာထူးသည်။ သစေ နတ္ထိ၊ အကယ်၍ မရှိခဲ့အံ့။ ဧဝံသတိ၊ ဤသို့ သင်၏ကိုယ်မှာ အရူးရောဂါထင်ရှားမရှိခဲ့ပါသော်။ ‘နတ္ထိဘန္ဓေ’တိ၊ တပည့်တော်၏ ကိုယ်မှာ အရူးရောဂါ မရှိပါဘုရားဟူ၍။ ဝတ္တဗ္ဗံ၊ လျှောက်ထားရမည်။

(မှတ်ချက်)

အပမာရောတိ ပိတ္တုမ္မာရောဂါ ယက္ခုမ္မာရောဂါ၊ တတ္ထ ပုဗ္ဗဝေရိကေန အမနုဿေန ဂဟိတော ဒုတ္တိကိစ္ဆော ဟောတိ၊ အပ္ပမတ္တကေပိ ပန အပမာရေသတိံ န ပဗ္ဗာဇေတဗ္ဗော။ (၄)

သည်းခြေပျက်၍ ရူးသောသူ၊ ရှေးက ရန်သူဖြစ်ဘူးသော ဘီလူးသည် ဖမ်းပူး၍ ရူးသောသူ ၎င်းသည် ကုနိုင်ခဲ့သည်။ ဝက်ရူး၊ ကြက်ရူး၊ မကြာ မကြာပေါ်တတ်သူများ ၎င်းတို့ကို ရဟန်းမခံအပ်။

၆ - မနုဿောသိ

“ဝိနည်း ပညတ်”

တိရစ္ဆာနဂတော ဘိက္ခဝေ အနုပသမ္ပန္နော န ဥပသမ္ပာဒေတဗ္ဗော၊ ဥပသမ္ပန္နော နာသေတဗ္ဗောတိ၊
(ဝိ-၃-၁၂၁)

‘တိရစ္ဆာနဂတော (လ) နာသေတဗ္ဗော’ ဟူ၍။ ဝစနတော၊ ဘုရားပညတ်အမိန့်တော်မြတ်ကြောင့်။ တိရစ္ဆာနဂတံ၊ လူ့အသွင်

ဖန်ဆင်းထားသော နဂါး ဂဠုန်စသော တိရစ္ဆာန်ကို။ ဥပသမ္ပာဒေတုံ၊ ပဉ္စင်း (ရဟန်း) ခံခြင်းငှာ။ န ဝဋ္ဋတိ၊ မအပ်။

နာဂ၊ ပဉ္စင်း (ရဟန်း) လောင်း နာဂ။ တုံ၊ သင်သည်။ မနုဿော၊ လူကမ္မေးဖွား လူသားစင်စစ်သည်။ အသိ၊ ဖြစ်ပါ၏လော။ ဣတိပိ၊ ဤသို့လည်း။ ပုစ္ဆိယန္တိ၊ စစ်ဆေး မေးမြန်းကြကုန်လိမ့်လတ္တံ့။ ဧဝံပုစ္ဆန္တေသု၊ ဤသို့ စစ်ဆေး မေးမြန်းကြကုန်သည်ရှိသော်-

* တုံ၊ သင်သည်။ မနုဿော၊ လူကမ္မေးဖွား လူသားစင်စစ်သည်။ သစေအသိ၊ အကယ်၍ဖြစ်အံ့။ ဧဝံသတိ၊ ဤသို့ လူကမ္မေးဖွား လူသားစင်စစ် သင်ဖြစ်သည်ရှိသော်။ ‘အာမဘန္တေ’တိ၊ (တပည့်တော်သည်) လူကမ္မေးဖွား လူသားစင်စစ် အမှန် ဖြစ်ပါ၏ ဘုရားဟူ၍။ ဝတ္တဗ္ဗံ၊ လျှောက်ထားရမည်။

* တုံ၊ သင်သည်။ မနုဿော၊ လူကမ္မေးဖွား လူသားစင်စစ်သည်။ သစေ န အသိ၊ အကယ်၍မဖြစ်အံ့။ ဧဝံသတိ၊ ဤသို့ လူကမ္မေးဖွား လူသားစင်စစ် သင်မဖြစ်သည်ရှိသော်။ ‘နမ္ပိ ဘန္တေ’တိ၊ (တပည့်တော်သည်) လူကမ္မေးဖွား လူသားစင်စစ် မဖြစ်ပါဘုရားဟူ၍။ ဝတ္တဗ္ဗံ၊ လျှောက်ထားရမည်။

(မှတ်ချက်)

တိရစ္ဆာန်နဂတော ဘိက္ခုဝေတိ ဧတ္ထ နာဂေါ ဝါ
ဟောတု၊ သုပဏ္ဏမာဏဝကောဒီနံ ဝါ အညတရော၊
အန္တမသော သက္ကံဒေဝရာဇာနံ ဥပါဒါယ ယောကောစိ

အမန့်သဇာတိယော၊ သဗ္ဗော ဣမသ္မိံ အတ္ထေ
'တိရစ္ဆာနဂတော'တိ ဝေဒိတဗျော။

တိရစ္ဆာနဂတ-အရ လူအသွင် ဖန်ဆင်း နိုင်သော
နဂါး၊ ဂဠုန်၊ ကုမ္ဘဏ်၊ ယက္ခ၊ ဂန္ဓဗ္ဗနတ်၊ သိကြား၊
လူဇာတ်မဟုတ်သူများကို ယူ။ 'နမ္မိ-န+အမ္မိ၊ မနုဿော
သိ-မနုဿော+အသိ')

၇- ပုရိသော သိ

“ဝိနည်းပညတ်”

ပဏ္ဍကော ဘိက္ခဝေ အနုပသမ္ပန္နော န ဥပသမ္ပာဒေ
တဗျော၊ ဥပသမ္ပန္နော နာသေတဗျောတိ၊

(ဝိ-၃-၁၁၉)

‘ပဏ္ဍကော(လ) နာသေတဗျော’ ဟူ၍၎င်း-

ဥဘတော ဗျဉ္ဇနကော ဘိက္ခဝေ အနုပသမ္ပန္နော
န ဥပသမ္ပာဒေတဗျော၊ ဥပသမ္ပန္နော နာသေတဗျော၊

(ဝိ-၃-၁၂၄)

‘ဥဘတော(လ) နာသေတဗျော’ ဟူ၍၎င်း။ ဝစနတော၊
ဘုရားပညတ် အမိန့်တော်မြတ်ကြောင့်။ ပဏ္ဍကဉ္စ၊ ပဏ္ဍုက်ကို၎င်း။
ဥဘတောဗျဉ္ဇနကဉ္စ၊ ဥဘတောဗျည်းကို၎င်း။ ဥပသမ္ပာဒေတုံ၊
ရဟန်းခံခြင်းငှာ။ န ဝဋ္ဋတုံ၊ မအပ်။

နာဂ၊ ပဉ္စင်း (ရဟန်း)လောင်း နာဂ။ တုံ၊ သင်သည်။
ပုရိသော၊ ပဏ္ဍုက်၊ ဥဘတောဗျည်း မဖြစ် ယောက်ျား စင်စစ်
သည်။ အသိ၊ ဖြစ်ပါ၏လော။ ဣတိပိ၊ ဤသို့လည်း။ ပုစ္ဆိယန္တိ၊

သမ္မုတိရသော ရဟန်းတို့က စစ်ဆေး မေးမြန်းကြကုန်လိမ့်
လတ္တံ့။ ဧဝံပုစ္ဆန္တေသု၊ ဤသို့စစ်ဆေး ဝိနည်းအရေးမို့ မေးမြန်း
ကြကုန်သည်ရှိသော်-

* တုံ၊ သင်သည်။ ပုရိသော၊ ယောကျ်ားစင်စစ်သည်။
သစေ အသိ၊ အကယ်၍ ဖြစ်ငြားအံ့။ ဧဝံသတိ၊ ဤသို့ယောကျ်ား
စင်စစ် သင်ဖြစ်သည်ရှိသော်။ ‘အာမ ဘန္တေ’တိ၊ (တပည့်တော်
သည်) ယောကျ်ားစင်စစ် အမှန်ဖြစ်ပါ၏ ဘုရားဟူ၍။ ဝတ္တဗ္ဗံ၊
လျှောက်ထားရမည်။

* တုံ၊ သင်သည်။ ပုရိသော၊ ယောကျ်ားစင်စစ်သည်။ သစေ
န အသိ၊ အကယ်၍မဖြစ်ငြားအံ့။ ဧဝံသတိ၊ ဤသို့ ယောကျ်ား
စင်စစ် သင်မဖြစ်သည်ရှိသော်။ ‘နမ္မိ ဘန္တေ’တိ၊ (တပည့်တော်
သည်) ယောကျ်ားစင်စစ် မဖြစ်ပါဘုရားဟူ၍။ ဝတ္တဗ္ဗံ၊ လျှောက်
ထားရမည်။

(မှတ်ချက်)

(၁) အာသိတ္တပဏ္ဍုက်၊ (၂) ဥသုယပဏ္ဍုက် (၃)
ဩပက္ကမိဏပဏ္ဍုက်၊ (၄) ပက္ခပဏ္ဍုက်၊ (၅) နပုံ
ပဏ္ဍုက်၊ ၎င်းငါးမျိုးတွင် ရှေ့ ၂-မျိုးကို ရဟန်းအဖြစ်
မပယ်။

တေသု အာသိတ္တပဏ္ဍုကဿ စ ဥသုယပဏ္ဍုကဿ စ
ပဗ္ဗဇ္ဇာ န ဝါရိတာ၊ (၄)

ဥဘတောဗျည်းဌိမိန်းမဥဘတောဗျည်း၊ ယောကျ်ား
ဥဘတောဗျည်း ရဟန်းအဖြစ် ပယ်သည်။

၈ - ဘုဇိဿောသိ

“ဝိနည်းပညတ်”

‘န ဘိက္ခုဝေ ဒါသော ပဗ္ဗာဇေတဗ္ဗော၊ ယေဝ
ပဗ္ဗာဇေယျ၊ အာပတ္တိ ဒုက္ကဋ္ဌဿာ’တိ၊

(ဝိ-၃-၁၀၇)

‘န ဘိက္ခုဝေ (လ၊ ဒုက္ကဋ္ဌဿ’ ဟူ၍။ ဝစနတော၊ ဘုရား
ပညတ် အမိန့်တော်မြတ်ကြောင့်။ ဒါသံ၊ ကျန်ကို။ ဥပသမ္ပာ
ဒေတုံ၊ ပဉ္စင်း (ရဟန်း) ခံခြင်းငှာ။ န ဝဇ္ဇတိ၊ မအပ်။

နာဂ၊ ပဉ္စင်း (ရဟန်း) လောင်း နာဂ။ တုံ၊ သင်သည်။
ဘုဇိဿော၊ အန္တောဇာတ စသည်အပြား ကျန်လေးပါးတို့
မပါမဝင် သူ့ ကျန်အဖြစ်မှ လွတ်သောသူသည်။ အသိ၊ ဖြစ်ပါ
၏လော။ ဣတိပိ၊ ဤသို့လည်း။ ပုစ္ဆိဿန္တိ၊ သမ္မုတိရသော
ရဟန်းတို့က စစ်ဆေးမေးမြန်းကြကုန်လိမ့်လတ္တံ့။ ဝေပုစ္ဆန္တေသု၊
ဤသို့စစ်ဆေး သိလိုရေးနှင့် မေးမြန်းကြကုန်သည်ရှိသော်-

*တုံ၊ သင်သည်။ ဘုဇိဿော၊ ကျန်လေးယောက်တို့
မပါမဝင် သူ့ ကျန်အဖြစ်မှ လွတ်သောသူသည်။ သစေ အသိ၊
အဏယ်၍ ဖြစ်အံ့။ ဝေသတိ၊ ဤသို့ သူ့ ကျန်အဖြစ်မှ သင်
လွတ်သည်ရှိသော်။ ‘အာမ ဘန္တေ’တိ၊ (တပည့်တော်သည်)
ကျန်လေးယောက်တို့ မပါမဝင်မှ တော်လှန်သူအစစ် သူ့ ကျန်
အဖြစ်မှ လွတ်သောသူဖြစ်ပါ၏ဘုရားဟူ၍။ ဝတ္တဗ္ဗံ၊ လျှောက်
ထားရမည်။

* တွံ၊ သင်သည်။ ဘုဇိသော၊ တော်လှန်သူအစစ် သူ့ကျွန်
မဖြစ်မှ လွတ်သောသူသည်။ သစေ န အသိ၊ အကယ်၍ မဖြစ်
အံ့။ ဝေံသတိ၊ ဤသို့ သူ့ကျွန်အဖြစ်မှ သင်မလွတ်သည်ရှိသော်။
‘နမ္မိ ဘန္တေ’တိ၊ (တပည့်တော်သည်) သူ့ကျွန်အဖြစ်မှ လွတ်သူ
မဖြစ်ပါဘုရားဟူ၍။ ဝတ္တဗ္ဗံ၊ လျှောက်ထားရမည်။

(မှတ်ချက်)

“န ဘိက္ခဝေ ဒါသောတိ ဧတ္ထ စတ္တာရော ဒါသာ
အန္တောဇာတော၊ ဓနိက္ကိတော၊ စာရမရာနိတော၊ သဒမံ
ဒါသဗျံ ဥပဂတော’တိ၊ (၄)

၁။ အိမ်ပေါက်ကျန်၊ ၂။ ဥစ္စာဖြင့်ဝယ်သောကျန်၊
၃။ သို့ရကျန်၊ ၄။ မိမိအလိုလိုကျန်ခံသူ
ဤလေးယောက်ကို ‘ဘုဇိဿ’မပြုလျှင် ရဟန်းမခံအပ်။
‘ဘုဇိဿ’ ပြုမှုကား ရဟန်းခံအပ်၏။

၉- အဏဏောသိ

“ဝိနည်းပညတ်”

“န ဘိက္ခဝေ ဣဏာယိကော ပဗ္ဗာဇေတဗ္ဗော၊
ယော ပဗ္ဗာဇေယျံ၊ အာပတ္တိဒုက္ကဋ္ဌဿာ’တိ၊

(ဝိ-၃-၁၈၆)

‘န ဘိက္ခဝေ (လ) ဒုက္ကဋ္ဌဿ’ ဟူ၍။ ဝစနတော၊ ဘုရား
ပညတ် အမိန့်တော်မြတ်ကြောင့်။ ဣဏာယိကံ၊ သူ့ကြွေးသူ့မြီ
တင်သောသူကို။ ဥပသမ္ပာဒေတုံ၊ ပဉ္စင်း (ရဟန်း) ခံခြင်းငှာ။
န ဝဋ္ဋတိ၊ မအပ်။

နာဂ၊ ပဉ္စင်း (ရဟန်း) လောင်း နာဂ။ တုံ၊ သင်သည်။
အဏဏော၊ သူ့ကြွေးသူ့မြီ မတင် သန့်ရှင်း စင်သူသည်။
အသိ၊ ဖြစ်ပါ၏လော။ ဣတိပိ၊ ဤသို့လည်း။ ပုစ္ဆိယန္တိ၊
အာပတ်ပြစ်ဘေး ကင်းစင်ဝေးအောင် စစ်ဆေး မေးမြန်းကြ
ကုန်လိမ့်လတ္တံ့။ ဧဝံပုစ္ဆန္တေသု၊ ဤသို့ စစ်ဆေး မေးမြန်းကြ
ကုန်သည်ရှိသော်-

* တုံ၊ သင်သည်။ အဏဏော၊ သူ့ကြွေးသူ့မြီမတင်
သန့်ရှင်းစင်သူသည်။ သစေ အသိ၊ အဏယ်၍ဖြစ်အံ့။ ဧဝံသတိ၊
ဤသို့ သူ့ကြွေးသူ့မြီမတင် သန့်ရှင်းစင်သူဖြစ်သည်ရှိသော်။
'အာမ ဘန္တေ'သိ၊ (တပည့်တော်သည်) သူ့ကြွေးသူ့မြီမတင်
သန့်ရှင်းစင်သူ ဖြစ်ပါ၏ဘုရားဟူ၍။ ဝတ္တဗ္ဗံ၊ ထောက်ထား
ရမည်။

* တုံ၊ သင်သည်။ အဏဏော၊ သူ့ကြွေး သူ့မြီ မတင်
သန့်ရှင်းစင်သူသည်။ သစေ န အသိ၊ အဏယ်၍မဖြစ်အံ့။ ဧဝံ
သတိ၊ ဤသို့ သူ့ကြွေးသူ့မြီမတင် သန့်ရှင်းစင်သူ မဖြစ်သည်
ရှိသော်။ 'နမ္မိ ဘန္တေ'တိ၊ (တပည့်တော်သည်) သူ့ကြွေးသူ့မြီ
မတင် သန့်ရှင်းစင်သူ မဖြစ်ပါဘုရား ဟူ၍။ ဝတ္တဗ္ဗံ၊ လျှောက်
ထားရမည်။

(မှတ်ချက်)

ဘိုးဘွား မိဘလက်ထက်က ချေးယူ တင်ရှိခဲ့သော
ကြွေးမြီများကို အမွေဆက်ခံသော ထိုသားအား ပေး
ဆပ်ရန်တာဝန်ရှိနေခြင်း၊ မိမိကိုယ်တိုင် ယူထားသော
ကြွေးမြီများ မပေးဆပ်ရ သေးခြင်း၊ မိဘတို့သည်

ထိုသားကို သူတပါးထံ ငွေကြေးဖြင့် ပေါင်နှံ၍ ထား
ခြင်းတို့ဖြင့် ‘ဣဏာယိက’ ကြေးမြီတင်သူကို ရဟန်း
မခံအပ်။ မိမိကိုယ်တိုင် ကြေးမြီကို ကြေလည်အောင်
ပေးဆပ်ပြီးမှ၎င်း၊ သူတပါးတို့က ပေးဆပ်ပါမည်ဟု
တာဝန်ယူသော်၎င်း ရဟန်းခံနိုင်သည်။

၁၀- နသိ ရာဇာဇ္ဇော

“ဝိနည်းပညတ်”

“န ဘိက္ခဝေ ရာဇာဇ္ဇော ပဗ္ဗာဇေတဗ္ဗေ၊ ယော
ပဗ္ဗာဇေယျ၊ အာပတ္တိဒုက္ခဿာ”တိ။

(ဝိ·၃-၁၀၄)

‘န ဘိက္ခဝေ (လ) ဒုက္ခဿ’ဟူ၍။ ဝစနတေ၊ ဘုရား
ပညတ်အမိန့်တော်မြတ်ကြောင့်။ ရာဇာဇ္ဇော၊ မင်း၏ထံမှ လခယူစား
မင်းခွင့်မပြုသော မင်းမှုထမ်း ယောက်ျားကို။ ဥပသမ္မာဒေတုံ၊
ပဉ္စင်း (ရဟန်း) ခံခြင်းငှာ။ န ဝဇ္ဇတိ၊ မအပ်။

နာဂ၊ ပဉ္စင်း (ရဟန်း) လောင်း နာဂ။ တုံ၊ သင်သည်။
ရာဇာဇ္ဇော၊ မင်း၏ထံမှ လခယူစား မင်းခွင့်မပြုသော မင်းမှု
ထမ်း ယောက်ျားသည်။ န အသိ၊ မဖြစ်ဘဲ ရှိပါ၏လော။
ဣတိပိ၊ ဤသို့လည်း။ ပုစ္ဆိယန္တိ၊ အာပတ်ပြစ်ဘေး ကင်းစင်
ဝေးအောင် စစ်ဆေးမေးမြန်းကြကုန်လိမ့်လတ္တံ့။ ဧဝံပုစ္ဆန္တသု၊
ဤသို့ စစ်ဆေး မေးမြန်းကြကုန်သည် ရှိသော်-

* တံ၊ သင်သည်။ ရာဇဘဌော၊ မင်း၏အထံမှ လခယူစား မင်းခွင့်မပြုသောမင်းမှုထမ်းယောက်ျားသည်။ သစေ န အသိ၊ အကယ်၍ မဖြစ်အံ့။ ဧဝံ သတိ၊ ဤသို့ မင်းခွင့်မပြုသော မင်းမှုထမ်းယောက်ျား မဖြစ်သည်ရှိသော်။ ‘အာမ ဘန္တေ’ တိ၊ (တပည့်တော်သည်) မင်းခွင့်မပြုသော မင်းမှုထမ်းယောက်ျား မဖြစ်ပါ(မဟုတ်ပါ)ဘုရားဟူ၍။ ဝတ္ထဗ္ဗံ၊ လျှောက်ထားရမည်။

* တံ၊ သင်သည်။ ရာဇဘဌော၊ မင်း၏အထံမှ လခယူစား မင်းခွင့်မပြုသော မင်းမှုထမ်းယောက်ျားသည်။ သစေ အသိ၊ အကယ်၍ဖြစ်အံ့။ ဧဝံ သတိ၊ ဤသို့ မင်းခွင့်မပြုသော မင်းမှုထမ်းယောက်ျား မဖြစ်သည်ရှိသော်။ ‘အမိ ဘန္တေ’ တိ၊ (တပည့်တော်သည်) မင်းခွင့်မပြုသော မင်းမှုထမ်းယောက်ျား မဖြစ်ပါ၏ဘုရားဟူ၍။ ဝတ္ထဗ္ဗံ၊ လျှောက်ထားရမည်။

(မှတ်ချက်)

န ဘိက္ခုဝေ ရာဇဘဌော ပဗ္ဗာဇေတဗ္ဗောတိ ဧတ္ထ အမစော ဝါ ဟောတု မဟာမတ္တော ဝါ သေဝကော ဝါ ကိဉ္စိ ဌာနန္တရံ ပတ္တော ဝါ အပတ္တော ဝါ၊ ယောကောစိ ရညော ဘတ္တဝေတနဘဌော၊ သဗ္ဗော ရာဇဘဌောတိ သင်္ချံ ဂစ္ဆတိ၊ (၄)

အစိုးရမင်းတို့ထံမှ လခ၊ ရယူသော မင်းမှုထမ်း အားလုံးပင် ‘ရာဇဘဌ’၊ ၎င်းတို့ကို သက်ဆိုင်ရာ အစိုးရမင်းတို့ထံမှ ခွင့်ပြုချက် မရလျှင် ရဟန်းမခံရ၊ ခွင့်ပြုလျှင်မူ ရဟန်းခံနိုင်သည်။

၁၁-အနုညာတောသိ မာတာပိတူဟိ

“ဝိနည်းပညတ်”

“န ဘိက္ခဝေ အနုညာတော မာတာပိတူဟိ ပုတ္တော
ပဗ္ဗာဇေ တဗ္ဗော၊ ယော ပဗ္ဗာဇေယျ၊ အာပတ္တိ
ဒုက္ကဋ္ဌဿာ” တိ၊

(ဝိ-၃-၁၁၆)

‘န ဘိက္ခဝေ (လ) ဒုက္ကဋ္ဌဿ’ ဟူ၍။ ဝစနတော၊ ဘုရား
ပညတ် အမိန့်တော်မြတ်ကြောင့်။ မာတာပိတူဟိ၊ မွေးမိဖခင်
ကျေးဇူးရှင်တို့သည်။ အနုညာတံ၊ ခွင့်မပြုအပ်သော။ ပုတ္တံ၊
သားကို။ ဥပသမ္ဘာဒေတုံ၊ ရဟန်းခံခြင်းငှာ။ န ဝဋ္ဋတိ၊ မအပ်။

နာဂ၊ ပဉ္စင်း (ရဟန်း) လောင်း နာဂ။ တုံ၊ သင်သည်။
ဝါ-သင်ကို။ မာတာပိတူဟိ၊ မွေးမိဖခင် ကျေးဇူးရှင်တို့သည်။
ဝါ- တို့က။ အနုညာတော၊ ရဟန်းပြုရန် ခွင့်ပြုခွင့်ပေးအပ်
သည်။ အသိ၊ ဖြစ်ပါ၏လော။ ဣတိပိ၊ ဤသို့လည်း။ ပုစ္ဆိ
ဿန္တိ၊ စစ်ဆေးမေးမြန်း ကြကုန်လိမ့်လတ္တံ့။ ဧဝံ-ပုစ္ဆန္တေသု၊
ဤသို့ စစ်ဆေးမေးမြန်းကြကုန်သည်ရှိသော်-

* တုံ၊ သင်သည်။ ဝါ- သင်ကို။ မာတာပိတူဟိ၊ မွေးမိဖခင်
ကျေးဇူးရှင်တို့သည်။ ဝါ- တို့က။ အနုညာတော၊ ရဟန်း
ပြုရန် ခွင့်ပြုခွင့်ပေးအပ်သည်။ သစေ အသိ၊ အကယ်၍ဖြစ်အံ့။
ဧဝံ သတိ၊ ဤသို့ မိဖခင်ပြုသူ ဖြစ်သည်ရှိသော်။ ‘အာမ’

ဘန္တေ' တိ၊ (တပည့်တော်သည်) မိဘခွင့်ပြုသူ ဖြစ်ပါ၏ဘုရား ဟူ၍။ ဝတ္တဗ္ဗံ၊ လျှောက်ထားရမည်။

* တံ၊ သင်သည်။ ဝါ- သင့်ကို။ မာတာပိတူဟိ၊ မွေးမိ ဖခင် ကျေးဇူးရှင်တို့သည်။ ဝါ-တို့က။ အနုညာတော၊ ရဟန်း ပြုရန်ခွင့်ပြုပေးအပ်သည်။ သစေ န အသိ၊ အကယ်၍ မဖြစ်အံ့။ ဧဝံ သတိ၊ ဤသို့ မွေးမိမွေးဖ ခွင့်ပြုသူ မဖြစ်သည် ရှိသော်။ 'နမ္မိ ဘန္တေ' တိ၊ (တပည့်တော်သည်) မိဘခွင့်ပြုသူ မဖြစ်ပါ ဘုရားဟူ၍။ ဝတ္တဗ္ဗံ၊ လျှောက်ထားရမည်။

(မှတ်ချက်)

အမိအဖဆိုရာ၌ မွေးမိ မွေးဖကို ယူ၊ မိဘနှစ်ဦး လုံးကိုပင် ပန်ကြားရသည်။ နှစ်ဦးလုံးခွင့်ပြုမှု ရဟန်းခံ ခွင့်ရသည်။ မိခင်သေလျှင် ဖခင်ကိုပန်ကြား၊ ဖခင်သေ လျှင် မိခင်ကို ပန်ကြား၊ နှစ်ဦးလုံးသေလျှင် မပန်ကြား ဘဲ ရဟန်းခံနိုင်သည်။ မိဘရင်း မဟုတ်သူ အုပ်ထိန်းသူ များကိုကား ကျေနပ်ရုံသာ ပန်ကြားရသည်။ မပန် ကြားသော်လည်း ခံအပ်သည်သာ။

မာတာပိတူဟိတိ ဇနနီ ဇနကေ သန္ဓာယ ဝုတ္တံ၊ သစေ ဒွေ အတ္ထိ၊ ဒွေပိ အာပုစ္ဆိတဗ္ဗာ၊ သစေ ပိတာ မတော မာတာ ဝါ၊ ယော ဇီဝတိ၊ သော အာပုစ္ဆိ တဗ္ဗာ၊ (၄)

၁၂-ပရိပုဏ္ဏဝီသတိဝသောသိ

“ဝိနည်းပညတ်”

“န ဘိက္ခုဝေ ဇာနံ ဦနဝီသတိဝသော ပုဂ္ဂလော
ဥပသမ္ပာဒေတဗ္ဗော၊ ယော ဥပသမ္ပာဒေယျ၊ ယထာ-
ဓမ္မော ကာရေတဗ္ဗော”တိ။

(ဝိ-၃-၁၀၉)

‘န ဘိက္ခုဝေ (လ) ကာရေတဗ္ဗော’ ဟူ၍။ ဝစနတော၊
ဘုရားပညတ် အမိန့်တော် မြတ်ကြောင့်။ ဦနဝီသတိဝသံ၊
ပဋိသန္ဓေမှ စ၍ရေတွက် အသက် (၂၀) နှစ်ဆယ် မပြည့်ကြွယ်
သူကို။ ဥပသမ္ပာဒေတုံ၊ ပဉ္စင်း (ရဟန်း) ခံခြင်းငှာ။ န ဝဇ္ဇတိ၊
မအပ်။

နာဂ၊ ပဉ္စင်း (ရဟန်း) လောင်း နာဂ။ တုံ၊ သင်သည်။
ပရိပုဏ္ဏဝီသတိဝသော၊ ပဋိသန္ဓေမှ စ၍ရေတွက် အသက်(၂၀)
နှစ်ဆယ် ပြည့်ဖို့ကြွယ်သူသည်။ အသိ၊ ဖြစ်ပါ၏လော။ ဣတိပိ၊
ဤသို့လည်း။ ပုစ္ဆိယန္တိ၊ နောင်ခါသံသယ မရှိရအောင် စစ်ဆေး
မေးမြန်းကြကုန်လိမ့်လတ္တံ့။ ဧဝံ ပုစ္ဆန္တေသု၊ ဤသို့ စစ်ဆေး
မေးမြန်းကြကုန်သည်ရှိသော်-

* တုံ၊ သင်သည်။ ပရိပုဏ္ဏဝီသတိဝသော၊ ပဋိသန္ဓေမှ
စ၍ ရေတွက် အသက် (၂၀) နှစ်ဆယ် ပြည့်ဖို့ကြွယ်သူသည်။
သစေ အသိ၊ အကယ်၍ဖြစ်အံ့။ ဧဝံသတိ၊ ဤသို့ ဂဗ္ဘဝီသ
ပြည့်ဝသည်ရှိသော်။ ‘အာမ ဘန္တေ’ တိ၊ (တပည့်တော်သည်)
ပဋိသန္ဓေမှ စ၍ရေတွက် အသက် (၂၀) နှစ်ဆယ် ပြည့်ဖို့
ကြွယ်သူ ဖြစ်ပါ၏ဘုရားဟူ၍။ ဝတ္တဗ္ဗံ၊ လျှောက်ထားရမည်။

* တံ၊ သင်သည်။ ပရိပုဏ္ဏ ဝိသတိဝသော၊ ပဋိသန္ဓေမှ စ၍ ရေတွက် အသက်(၂၀) နှစ်ဆယ် ပြည့်ဖိုးကြွယ်သူသည်။ သစေ န အသိ၊ အကယ်၍မဖြစ်အံ့။ ဧဝံသတိ၊ ဤသို့ ဂဗ္ဘဝိသ မပြည့်ဝသည်ရှိသော်။ ‘နမ္မိဘန္ဓေ’ တံ၊ (တပည့်တော်သည်) အသက် (၂၀)နှစ်ဆယ် ပြည့်ဖိုးကြွယ်သူ မဖြစ်ပါဘုရားဟူ၍။ ဝတ္တဗ္ဗံ၊ လျှောက်ထားရမည်။

(မှတ်ချက်)

“ယံ ဘိက္ခုဝေ မာတုကုစ္ဆိသ္မိ” ပဌမံ စိတ္တံ ဥပ္ပန္နံ၊ ပဌမဝိညာဏံ ပါတုဘူတံ၊ တဒုပါဒါယ သာဝဿ ဇာတိ၊ အနုဇာနာမိ ဘိက္ခုဝေ ဂဗ္ဘဝိသံ ဥပသမ္ပဒေတု’ န္တိ။
(ဝိ-၃-၁၂၉)

‘ဂဗ္ဘဝိသ ဥပသမ္ပဒါ’ကို ဘုရားခွင့်ပြုသောကြောင့် ၁၂-လ ဖွားဖြစ်မှု ဖွားသည့်နေ့မှ ၁၉-နှစ်ရှိလျှင် ရဟန်းခံနိုင်သည်။
၁၁-လဖွားဖြစ်မှု ဖွားသည့်နေ့မှ ၁၉-နှစ် ၁-လ၊
၁၀-လဖွားဖြစ်မှု ၁၉-နှစ် ၂-လ၊
၉-လဖွားဖြစ်မှု ဖွားသည့်နေ့မှ ၁၉-နှစ် ၃-လ၊
၈-လဖွားဖြစ်မှု ဖွားသည့်နေ့မှ ၁၉-နှစ် ၄-လ၊
၇-လဖွားဖြစ်မှု ဖွားသည့်နေ့မှ ၁၉-နှစ် ၅-လ
ရှိလျှင် ရဟန်းခံနိုင်သည်။

ဆမာသဇာတော ပန န ဇီဝတိ၊

ဝိ-၂-၄-၈၃၆

၆-လဖွားမှ အသက် မရှင် ဆိုသည်။

ဂဗ္ဘဝိသ-အသက် (၂၀) နှစ်ဆယ် မပြည့်ဘဲ ရဟန်းခံမိလျှင် ရဟန်းမဖြစ်၊ ရဟန်းမဖြစ်ဘဲ နေသော်လည်း အသက် (၂၀) နှစ်ဆယ်မပြည့်ဘဲ ရဟန်းခံမိသည်ဟု မသိသမျှ နတ်ရွာနိဗ္ဗာန်၏ အန္တရာယ် မဖြစ်နိုင်၊ သိလျှင်ကား တဖန် ရဟန်းထပ်ခံရမည်။

* ရှေးဆရာတော်တို့ ဝါထပ်ရက်ကို ယူ၊ မစုံရက်ကို နှုတ်၍ ၁၉-နှစ် သာမဏေကို ရဟန်းခံပုံကို အဋ္ဌဇာတိသတ် လာသည်။

၁၃-ပရိပုဏ္ဏံ တေ ပတ္တစီဝရံ

“ဝိနည်းပညတ်”

“န ဘိက္ခဝေ အပတ္တစီဝရကော ဥပသမ္ပာဒေ တဗ္ဗောယော ဥပသမ္ပာဒေယျ၊ အာပတ္တိဒုက္ကဋ္ဌဿာ”တိ၊
(ဝိ.၃.၁၂၅)

‘န ဘိက္ခဝေ (လ) ဒုက္ကဋ္ဌဿ’ ဟူ၍၎င်း။

“န ဘိက္ခဝေ ယာစိတကေန ပတ္တစီဝရေန ဥပသမ္ပာ တဗ္ဗောယော ဥပသမ္ပာဒေယျ၊ အာပတ္တိဒုက္ကဋ္ဌဿာ”တိ၊
(ဝိ.၃.၁၂၆)

‘န ဘိက္ခဝေ (လ) ဒုက္ကဋ္ဌဿ’ ဟူ၍၎င်း။ ဝစနတော၊ ဘုရားပညတ် အမိန့်တော်မြတ်ကြောင့်။ အပတ္တ စီဝရကဉ္စ၊ သပိတ်၊ သင်္ကန်း မရှိသော ပဉ္စင်း (ရဟန်း) လောင်းကို၎င်း။ ယာစိတက ပတ္တစီဝရကဉ္စ၊ ပဉ္စင်း (ရဟန်း) ခံဖြစ်ရုံမျှ ငှား ယူထားသော သပိတ်၊ သင်္ကန်းရှိသော ပဉ္စင်း (ရဟန်း) လောင်းကို၎င်း။ ဥပသမ္ပာဒေတုံ၊ ပဉ္စင်း (ရဟန်း) ခံခြင်းငှာ။ န ဝဋ္ဋတိ၊ မအပ်။

နာဂ၊ ပဉ္စင်း (ရဟန်း) လောင်း နာဂ။ တေ၊ သင့်အား။ ပတ္တစီဝရံ၊ ကိုယ်ပိုင်ရမြောက် အဓိဋ္ဌာန်လောက်သည့် သပိတ်တလုံး၊ သုံးထည်သော သင်္ကန်းသည်။ ပရိပုဏ္ဏံ၊ ပြည့်စုံပါပြီလော။ ဣတိပိ၊ ဤသို့လည်း။ ပုစ္ဆိယန္တိ၊ သမ္မုတိရသော ရဟန်းတို့က စစ်ဆေးမေးမြန်း ကြကုန်လိမ့်လတ္တံ့။ ဧဝံ ပုစ္ဆာန္တေသု၊ ဤသို့စစ်ဆေး မေးမြန်းကြကုန်သည်ရှိသော်—

* တေ၊ သင့်အား။ ပတ္တစီဝရံ၊ ကိုယ်ပိုင်ရမြောက် အဓိဋ္ဌာန်လောက်သည့် သပိတ်တလုံး၊ သုံးထည်သော သင်္ကန်းသည်။ သစေ ပရိပုဏ္ဏံ၊ အကယ်၍ ပြည့်စုံသည်ဖြစ်အံ့။ ဧဝံ သတိ၊ ဤသို့ သပိတ်၊ သင်္ကန်း ပြည့်စုံသည်ရှိသော်။ ‘အာမဘန္တေ’ တိ၊ (တပည့်တော်မှာ) သပိတ်၊ သင်္ကန်း ပြည့်စုံပါ၏ ဘုရားဟူ၍။ ဝတ္တဗ္ဗံ၊ လျှောက်ထားရမည်။

* တေ၊ သင့်အား။ ပတ္တစီဝရံ၊ ကိုယ်ပိုင် ရမြောက် အဓိဋ္ဌာန်လောက်သည့် သပိတ်တလုံး၊ သုံးထည်သော သင်္ကန်းသည်။ သစေ န ပရိပုဏ္ဏံ၊ အကယ်၍ မပြည့်စုံသည် ဖြစ်အံ့။ ဧဝံ သတိ၊ ဤသို့ သပိတ်၊ သင်္ကန်း မပြည့်စုံသည် ရှိသော်။ ‘နောဘန္တေ’ တိ၊ (တပည့်တော်မှာ) သပိတ်၊ သင်္ကန်း မပြည့်စုံပါ ဘုရားဟူ၍။ ဝတ္တဗ္ဗံ၊ လျှောက်ထားရမည်။

၁၄—ကိံနာမောသိ

ဥပသမ္ပဒါပေက္ခာ၊ ပဉ္စင်း (ရဟန်း) လောင်း။ တံ၊ သင်သည်။ ကိံနာမော၊ အဘယ်အမည်ရှိသည်။ အသိ၊ ဖြစ်သနည်း။ ဣတိပိ၊ ဤသို့လည်း။ ပုစ္ဆိယန္တိ၊ သိလိုရေးဖြင့် စစ်ဆေး

မေးမြန်းကြကုန်လိမ့်လတ္တံ့။ ဧဝံပုစ္ဆန္တေသု၊ ဤသို့ စစ်ဆေး
မေးမြန်းကြကုန်သည်ရှိသော်—

အဟံ ဘန္တေ (နာဂေါ) နာမာ' တိ၊ တပည့်တော်သည်
(နာဂ)အမည်ရှိပါ၏ဘုရားဟူ၍။ ဝတ္ထဗ္ဗံ၊ လျှောက်ထားရမည်။

၁၅—ကော နာမော တေ ဥပဇ္ဈာယော

နာဂ၊ ပဉ္စင်း (ရဟန်း) လောင်း နာဂ။ တေ၊ သင်၏။
ဥပဇ္ဈာယော၊ ဥပဇ္ဈာယ်ဆရာသည်။ ကော နာမော၊ အဘယ်
အမည်ရှိပါသနည်း။ ဣတိပိ၊ ဤသို့လည်း။ ပုစ္ဆိယန္တိ၊ သိလို
ရေးဖြင့် စစ်ဆေးမေးမြန်းကြကုန်လိမ့်လတ္တံ့။ ဧဝံ ပုစ္ဆန္တေသု၊
ဤသို့စစ်ဆေး မေးမြန်း ကြကုန်သည်ရှိသော်—

‘ဥပဇ္ဈာယော မေ ဘန္တေ အာယသ္မာ (တိဿ)တ္ထေရော
နာမာ' တိ၊ တပည့်တော်၏ ဥပဇ္ဈာယ်ဆရာသည် အရှင်
တိဿထေရ် အမည်ရှိပါ၏ဘုရားဟူ၍။ ဝတ္ထဗ္ဗံ၊ လျှောက်ထား
ရမည်။

“ဝိနည်းပညတ်”

“န ဘိက္ခုဝေ ဧကေတော အာဂန္တဗ္ဗံ၊ အနုသာသကေနံ
ပဌမတရံ အာဂန္တော” စရှိမိန့်မူ ဘုရားအာဏာတော်ကြောင့်—

နာဂ၊ ပဉ္စင်း (ရဟန်း) လောင်း နာဂ။ ဣဒါနိ၊ သင့်အား
သွန်သင်ပြသ ဆုံးမပြီးရာ ဤအခါ၌။ မယာ၊ ငါသည်။
တယာ၊ သင်နှင့်။ ဧကေတော၊ အတူတကွ။ သံသမဇ္ဈံ၊ သံသာ
အလယ်သို့။ န ဂန္တဗ္ဗံ၊ မသွားအပ် မသွားကောင်း။

တံ၊ သင်သည်။ ဣဓေ၊ ဤနေရာ၌ပင်။ တိဋ္ဌာဟိ၊ ဆိုင်းငံ့
ရပ်တည် နေရစ်ပေဦးသော။

“ဩသာရဏဉာတ်”

“သုဏာတု မေ ဘန္တေ သံဃော၊ (နာဂေါ)
အာယသ္မတော (တိဿဿ) ဥပသမ္ပဒါပေက္ခော၊
အနုသိဋ္ဌော သော မယာ၊ ယဒိ သံဃဿ ပတ္တကလ္လံ
(နာဂေါ)အာဂစ္ဆေယျ၊ အာဂစ္ဆောဟီ” တိ ဝတ္ထဗျော။
(ဝိ. ၃. ၁၃၁)

ရဟန်းအဖြစ် တောင်းပန်

* ကိုယ်ဝတ်ကို ညီစွာ လက်ကတော့ထိုး ဥပဇ္ဈာယ်ဆရာကို
ရှိခိုးပြီး ဆောင့်ကြောင့်ထိုင် လက်အုပ်ချီကာ ရဟန်းအဖြစ်ကို
တောင်းပန်ရမည်။

သံဃံ ဘန္တေ ဥပသမ္ပဒံ ယာစာမိ၊ ဥလ္လမ္ပတု မံ
ဘန္တေ သံဃော အနုကမ္ပံ ဥပါဒါယ။

ဒုတိယမ္ပိ ဘန္တေ သံဃံ ဥပသမ္ပဒံ ယာစာမိ၊
ဥလ္လမ္ပတု မံ ဘန္တေ သံဃော အနုကမ္ပံ ဥပါဒါယ။

တတိယမ္ပိ ဘန္တေ သံဃံ ဥပသမ္ပဒံ ယာစာမိ၊
ဥလ္လမ္ပတု မံ ဘန္တေ သံဃော အနုကမ္ပံ ဥပါဒါယ။
(ဝိ. ၃. ၁၃၁)

ဘန္တေ၊ အရှင်ဘုရားတို့။ အဟံ၊ တပည့်တော်သည်။ သံဃံ၊
သံဃာတော်ကို။ ဥပသမ္ပဒံ၊ ပဉ္စင်း (ရဟန်း) အဖြစ်ကို။

ယာစာမိ၊ တောင်းပန်ပါ၏။ ဘန္တေ၊ အရှင်ဘုရားတို့။ သံဃော၊
သံဃာတော်သည်။ မံ၊ တပည့်တော်ကို။ အကန့်မှ၊ သနား
စောင့်ရှောက် ချီးမြှောက်ခြင်းကို။ ဥပါဒါယ၊ အကြောင်း
ပြု၍။ ဥလ္လမ္ပတု၊ ဥဒ္ဓရတု၊ ယုတ်နိမ့်သော ရှင်သာမဏေအဖြစ်မှ
မြင့်မြတ်သော အထက်တန်း ရဟန်းအဖြစ်၌ တည်ပါစေလော့။

* ဒုတိယမ္ပိ၊ နှစ်ကြိမ်မြောက်လည်း၊

* တတိယမ္ပိ၊ သုံးကြိမ်မြောက်လည်း၊

(မှတ်ချက်)

ဥဒ္ဓရတုတို့ အနုပသမ္ပန္နဘာဝတော ဥပသမ္ပတ္တိယံ
ပတိဋ္ဌပေတုတိ အတ္ထော။

(ဝိမုတိ-ဋီ)

ဤ ဥလ္လမ္ပတု-ပုဒ်၌ အနက် အထွေထွေရှိ၏။ ဝိမုတိဋီကာသို့
လိုက်၍ အနက်တမျိုးကိုသာ ရေးလိုက်သည်။ အဋ္ဌကထာ၌
လည်း သုံးနည်းဖွင့်သည်။ တနည်းကား ယခုအနက်ပင်။

(ဝိ-ဇ-ဋ-၂၆၅)

“ပုစ္ဆနသမ္ပုတိဉာတိ”

“သုဏာတု မေ ဘန္တေ သံဃော၊ အယံ (နာဂေါ)
အာယသ္မတော (တိဿဿ) ဥပသမ္ပဒါပေက္ခော၊ ယဒိ
သံဃဿ ပတ္တကလ္လံ၊ အဟံ (နာဂ) အန္တရာယိကေ
ဓမ္မေ ပုစ္ဆေယျံ၊

(ဝိ-ဇ-ဓ-၃၂)

“ပဗ္ဗဇ္ဇအန္တရာယ် စစ်မေး”

နာဂ၊ ပဉ္စင်း (ရဟန်း) လောင်း နာဂ။ တံ၊ သင်သည်။ သုဏသိ၊ သတိမမေ့ နားစေ့စေ့ထောင်။ အယံ ကာလော၊ ရဟန်းသိက္ခာ ကိုယ်မှတင်မည် ဤအခါသည်ကား။ တေ၊ သင်ပဉ္စင်း (ရဟန်း) လောင်း၏။ သစ္စကာလော၊ ပေတည်း။ ဘူတဏာလော၊ ပေတည်း။ တဝ၊ ၏။ သရီရေ၊ ဌ်။ ယံ ဓမ္မံ၊ သည်။ ဇာတံ၊ ၏။ တံ ဓမ္မံ၊ ကို။ အဟံ၊ ငါသည်။ ပုစ္ဆာမိ၊ ယခုစစ်ဆေး သိလိုရေးဖြင့် မေးမြန်းပါ၏။ သန္တံ၊ ကို။ အတ္တိတိ၊ ဟူ၍။ ဝတ္တဗ္ဗံ၊ မည်။ အသန္တံ၊ ကို။ နတ္တိတိ၊ ဟူ၍။ ဝတ္တဗ္ဗံ၊ မည်။

နာဂ၊ ပဉ္စင်း (ရဟန်း) လောင်း နာဂ။ တေ၊ သင်၏။ သရီရေ၊ ကိုယ်၌။ ဝေရူပါ၊ ဤဆိုအပ်လတ္တံ့သော သဘော ရှိကုန်သော။ အာဗာဓာ၊ ငါးမျိုးသော အနာကြီးတို့သည်။ သန္တိ၊ ရှိကုန်သလော။

(၁) ကုဋံ၊ နှုနာသည်။ အတ္တိ၊ ရှိသလော။

‘နတ္တိ ဘန္တေ’၊ မရှိပါဘုရား။

(၂) ဂဏ္ဍော၊ သည်။ အတ္တိ၊ လော။

‘နတ္တိ ဘန္တေ’၊ မရှိပါဘုရား။

(၃) ကိလာသော၊ သည်။ အတ္တိ၊ လော။

‘နတ္တိ ဘန္တေ’၊ မရှိပါဘုရား။

- (၄) သောသော၊ သည်။ အတ္တိ၊ လော။
‘နတ္ထိ ဘန္တေ’၊ မရှိပါဘုရား။
- (၅) အပမာရော၊ သည်။ အတ္တိ၊ လော။
‘နတ္ထိ ဘန္တေ’၊ မရှိပါဘုရား။
နာဂ၊ ပဉ္စင်း (ရဟန်း) လောင်း နာဂ။
- (၆) တံ၊ သင်သည်။ မန္တိယော၊ လူကမေးဖွား လူသား
စင်စစ်သည်။ အသိ၊ ဖြစ်ပါ၏လော။
‘အဘိမ ဘန္တေ’၊ လူသားစင်စစ် ဖြစ်ပါ၏ဘုရား။
- (၇) တံ၊ သင်သည်။ ပုရိသော၊ သည်။ အသိ၊ လော။
‘အာမ ဘန္တေ’၊ ယောက်ျားစင်စစ် ဖြစ်ပါ၏ဘုရား။
- (၈) တံ၊ သည်။ ဘုဇိသော၊ သည်။ အသိ၊ လော။
‘အာမ ဘန္တေ’၊ သူ့ကျန်အဖြစ်မှလွတ်သူ ဖြစ်ပါ၏
ဘုရား။
- (၉) တံ၊ သည်။ အဏာဏာ၊ သည်။ အသိ၊ လော။
‘အာမ ဘန္တေ’၊ သူ့ကြွေးသူမြီ မတင် သန့်ရှင်း
စင်သူ ဖြစ်ပါ၏ဘုရား။
- (၁၀) တံ၊ သည်။ ရာဇဘဋ္ဌော၊ သည်။ န အသိ၊ မဖြစ်
ဘဲရှိပါ၏လော။
‘အာမ ဘန္တေ’၊ မင်းခွင့်မပြုသော မင်းမှုထမ်းမဖြစ်
ပါဘုရား။

(၁၁) တုံ၊ သည်။ ဝါ၊ ကို။ မာတာပိတူဟိ၊ တို့သည်။
ဝါ-တို့က။ အနုညာတော၊ သည်။ အသိ၊ လော။
‘အာမ ဘန္တေ’၊ မိဖခင်ပြုသူ ဖြစ်ပါ၏ ဘုရား။

(၁၂) တုံ၊ သည်။ ပရိပုဏ္ဏဝိသတိဝသော၊ သည်။ အသိ၊
လော။

‘အာမ ဘန္တေ’၊ အသက် (၂၀) နှစ်ဆယ် ပြည့်သူ
ဖြစ်ပါ၏ ဘုရား။

(၁၃) တေ၊ အား။ ပိတ္တဝီဝရံ၊ သည်။ ပရိပုဏ္ဏံ၊ လော။

‘အာမ ဘန္တေ’၊ သပိတ်၊ သင်္ကန်း ပြည့်စုံပါပြီ
ဘုရား။

(၁၄) တုံ၊ သည်။ ကိံ နာမော၊ သည်။ အသိ၊ ဖြစ်
သနည်း။

‘အဟံ ဘန္တေ (နာဂေါ) နာမ’၊ တပည့်ကော်သည်
(နာဂ) အမည်ရှိသူ ဖြစ်ပါ၏ ဘုရား။

(၁၅) တေ၊ သင်၏။ ဥပဇ္ဈာယော၊ သည်။ ကောနာမော၊
သနည်း။

‘ဥပဇ္ဈာယော မေ ဘန္တေ အာယသ္မာ
(တိဿ)တ္ထေရောနာမ’၊ တပည့်ကော်၏ ဥပဇ္ဈာယ်
ဆရာသည် အရှင် (တိဿ) ထေရ် အမည်ရှိပါ၏
ဘုရား။

ရဟန်းခံကမ္မဝါစာ

* သုဏ္ဍာတု မေ ဘန္တေ သံဃော၊ အယံ (နာဂေါ) အာယသ္မတော (တိဿဿ) ဥပသမ္ပဒါပေက္ခော၊ ပရိသုဒ္ဓေါ အန္တရာယိကေဟိ ဓမ္မေဟိ၊ ပရိပုဏ္ဏဿ ပတ္တစီဝရံ (နာဂေါ) သံဃံ ဥပသမ္ပဒိယာစတိ အာယသ္မတာ (တိဿေန) ဥပဇ္ဈာယေန၊ ယဒိ သံဃဿ ပတ္တဇာလ္လံ၊ သံဃော (နာဂံ) ဥပသမ္ပဒေယျ အာယသ္မတာ (တိဿေန) ဥပဇ္ဈာယေန၊ သော ဥတ္တိ၊ (၁)

* သုဏ္ဍာတု မေ ဘန္တေ သံဃော၊ အယံ (နာဂေါ) အာယသ္မတော (တိဿဿ) ဥပသမ္ပဒါပေက္ခော၊ ပရိသုဒ္ဓေါ အန္တရာယိကေဟိ ဓမ္မေဟိ၊ ပရိပုဏ္ဏဿ ပတ္တစီဝရံ (နာဂေါ) သံဃံ ဥပသမ္ပဒိယာစတိ အာယသ္မတာ (တိဿေန) ဥပဇ္ဈာယေန၊ သံဃော (နာဂံ) ဥပသမ္ပဒေတိ အာယသ္မတာ (တိဿေန) ဥပဇ္ဈာယေန၊ ယဿာယသ္မတော ခမတိ (နာဂဿ) ဥပသမ္ပဒါ အာယသ္မတာ (တိဿေန) ဥပဇ္ဈာယေန သော တုဏှဿ၊ ယဿ နက္ခမတိ၊ သော ဘာသေယျ၊ (၃)

* ဒုတိယမ္ပိ တေမတ္ထံ ဝဒါမိ (လ) သော ဘာသေယျ၊

* တတိယမ္ပိ တေမတ္ထံ ဝဒါမိ (လ) သော ဘာသေယျ၊

* ဥပသမ္ပန္နော သံဃေန (နာဂေါ) အာယသ္မတာ (တိဿေန) ဥပဇ္ဈာယေန၊ ခမတိ သံဃဿ၊ တသ္မာ တုဏှိ၊ ဧဝမေတံ ဓာရယာမိ။

(ဝိ-၃-၀၃၂)

နိဿယအခဏ်း

ရဟန်းဖြစ်ချိန် ပြောကြား

“အရိပ်”

တာဝဒေဝ၊ ထိုပဉ္စင်း (ရဟန်း) ဖြစ်ပြီးသော ခဏ၌သာ လျှင်။ ဆာယာ၊ လူ၏အရိပ်ကို၊ မေတဗ္ဗာ၊ ဘဝါးပီလာဖြင့် နှိုင်းယှဉ်အပ်၏။ (တသူ ရှိပြီ၊ နှစ်သူ ရှိပြီဟု နှိုင်းယှဉ် တိုင်းထား အပ်၏)။

‘တာဝဒေဝါတိ-ဥပသမ္ပန္နသမန္တရမေဝ၊ ဆာယာ မေတဗ္ဗာတိ - ကေပေါရိသာ ဝါ ဒွိပေါရိသာ ဝါတိ ဆာယာ မေတဗ္ဗာ’

(ဝိ.ဋ္ဌ.၃.၃၁၆)

* ယခုခေတ်၌ အရိပ် ဘဝါး ပီလာ စက်နာရီ မိနစ်များ ကို မှတ်သည်။

“ဥတု”

ဥတုပ္ပမာဏံ၊ မိုး၊ ဆောင်း၊ နွေဟု သုံးဥတုတွင် ဖောက်
သောဥတုကို၊ အာစိက္ခိတဗ္ဗံ၊ ပြောကြားအပ်၏။

‘ဥတုပ္ပမာဏံ အာစိက္ခိတဗ္ဗန္တိ’ ဝဿာနော ဟေမန္တော
ဂိဓမ္မာ’ တိ ဧဝံ ဥတုပ္ပမာဏံ အာစိက္ခိတဗ္ဗံ၊ ဧတ္ထ ဓ
ဥတုယေဝ ဥတုပ္ပမာဏံ။

(ဝိ-ဋ္ဌ-၃၁၆)

“နေ”

ဒိဝသဘာဂေါ၊ နံနက်အခါ၊ ညနေခါဟု နေအဘို့အစုကို။
အာစိက္ခိတဗ္ဗော၊ ပြောကြားအပ်၏။

‘ပုဗ္ဗဏှော ဝါ သာယန္တော ဝါ’ တိ ဧဝံ ဒိဝသ
ဘာဂေါ အာစိက္ခိတဗ္ဗော။

(ဝိ-၃-ဋ္ဌ-၃၁၆)

“အပေါင်းပြောကြား”

သင်္ဂီတိ၊ အရိပ်၊ ဥတု၊ နေအစုဟု သုံးခု အပေါင်းကို။
အာစိက္ခိတဗ္ဗော၊ ပြောကြားအပ်၏။

“ပြောကြားပုံ”

သာသနာတော် နှစ် (၂၅၂၀)၊
မြန်မာသက္ကရာဇ် (၁၃၃၈)ခုနှစ်၊
ဧည့်ဥတု၊ နယုန်လဆန်းပကွ (၅)ငါးရက်၊
အင်္ဂါနေ့၊ လူရိပ်နေ(၁၀)ဘဝါး (၁)ဖီလာ၊
စက်နာရီ(၈)နာရီ (၂၅)မိနစ် အချိန်၌-

(၁) ဝတ္ထုသမ္ပတ္တိ၊ (၂) ဥတ္တိသမ္ပတ္တိ၊ (၃) အနုဿာဝနသမ္ပတ္တိ၊ (၄) သိမာသမ္ပတ္တိ၊ (၅) ပရိသာသမ္ပတ္တိ အားဖြင့် ငါးပါးအင်္ဂါ ပြည့်စုံစွာဖြင့် ကိုးဆောင်ဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ်ပြု၍ ‘ဂဏ’ သံဃာတရာ၊ ကမ္မဝါစာ သုံးထပ် ပီသစွာ ရှုတ်ဖတ်လျက် မြင့်မြတ်သော ပဉ္စင်း(ရဟန်း)အဖြစ်သို့ ရောက်သည် ဟူ၍ မှတ်။

* ပဉ္စ-အင်္ဂါမှဆင်းသက်၍ ပဉ္စင်းဟု ခေါ်သည်။

(မှတ်ချက်)

ပဉ္စင်းဖြစ်ရာ အင်္ဂါငါးပါး၌၊

(၁) ဝတ္ထုသမ္ပတ္တိ(ပဉ္စင်းလောင်း၏ ပြည့်စုံခြင်း)

ပဉ္စင်းလောင်းသည် ပဋိသန္ဓေမှစ၍ အသက်(၂၀)ပြည့်သူ ဖြစ်ရမည်။ ပဏ္ဍုက်၊ ထေယျသံဝါသက၊ တိတ္ထိယသက္ကန္တက၊ ဘိက္ခုနီဒူသက၊ ဥဘဏ္ဍာဗျည်း မဟုတ်သူ ဖြစ်ရမည်။ အမိ သတ်ခြင်း၊ အဖသတ်ခြင်း၊ ရဟန္တာသတ်ခြင်း၊ ဘုရားကို သွေးစိမ်းတည်အောင် ပြုခြင်း၊ သံဃာသင်းခွဲခြင်း အားဖြင့် အာနန္တရိယကံကြီးငါးပါး မထိုက်သူ ဖြစ်ရမည်။ လူကမ္မေးဖွား လူသားဇာတိ ဖြစ်ရမည်။ ရဟန်းပြုဘူးလျှင် ပါရာဇိက မကျ ဘူးသူ ဖြစ်ရမည်။

(၂) ဥတ္တိသမ္ပတ္တိ (ဥတ၏ပြည့်စုံခြင်း)

(၁) နာဂေါ၊ နာဂံ၊ ပုဒ်များကို မရှုတ်ဖတ်ခြင်း ‘ဝတ္ထု အပရာမသန’

- (၂) သံဃော၊ သံဃံ၊ ပုဒ်များကို မရွတ်ဖတ်ခြင်း ‘သံဃာ
အပရာမသန’
- (၃) တိဿဿ၊ တိဿေန၊ ပုဒ်များကို မရွတ်ဖတ်ခြင်း ‘ပုဂ္ဂလ
အပရာမသန’
- (၄) ဥတံကို လုံးဝမရွတ်ဖတ်ခြင်း ‘ဥတ္တိအပရာမသန’
- (၅) ဥတံကိုနောက်ထား ရွတ်ဖတ်ခြင်း ‘ပစ္ဆိမဥတ္တိဌပန’
ဤ ဥတ္တိဒေသငါးမျိုးမှ လွတ်အောင် ရွတ်ဖတ်ရမည်။

(၃) အနုဿာဝနသမ္ပတ္တိ (ကမ္မဝါစာ၏ ပြည့်စုံခြင်း)

ကမ္မဝါစာ၌-

- (၁) နာဂေါ၊ နာဂံ၊ နာဂဿ၊ ပုဒ်များကို မရွတ်ဖတ်ခြင်း
‘ဝတ္ထုအပရာမသန’
- (၂) သံဃော၊ သံဃံ၊ ပုဒ်များကို မရွတ်ဖတ်ခြင်း ‘သံဃာ
အပရာမသန’
- (၃) တိဿဿ၊ တိဿေန၊ ပုဒ်များကို မရွတ်ဖတ်ခြင်း ‘ပုဂ္ဂလ
အပရာမသန’
- (၄) ကမ္မဝါစာကို လုံးဝ မရွတ်ဖတ်ခြင်း၊ ရွတ်ဖတ်သော်
လည်း အက္ခရာပုဒ်များကို ကျော်လွှားရွတ်ဖတ်ခြင်း၊
လွဲမှား ရွတ်ဖတ်ခြင်း ‘သာဝနာယ ဟာပန’
- (၅) ရှေးဦး ဥတံထေးဘဲ ကမ္မဝါစာကို ရွတ်ဖတ်ခြင်း
‘အဏာလေ သာဝန’
ဤအနုဿာဝနဒေသ ငါးမျိုးမှလွတ်အောင် ရွတ်ဖတ်
ရမည်။

(၄) သိမာသမ္ပတ္တိ (သိမ်၏ပြည့်စုံခြင်း)

သိမ်ပျက် (၁၁) လုံးမှ လွတ်မြောက်၍ နိမိတ္တ၊ ပရိသာ၊ ကမ္မဝါစာ-သမ္ပတ္တိ သုံးဖြာ ပြည့်စုံစွာ နိမိတ်ချင်းစပ်၍ သမုတ်အပ်သော ဗဒ္ဓသိမ်၊ မြစ်၊ သမုဒ္ဒရာ၊ အင်းအိုင်၊ အဗဒ္ဓသိမ်များလည်း ပြည့်စုံသောသိမ်များ ဖြစ်သည်။ ၎င်းသိမ်များ၌ ဥပသမ္ပဒကံပြု။

(၅) ပရိသာသမ္ပတ္တိ (ပရိသတ်၏ပြည့်စုံခြင်း)

- (၁) ကမ္မပတ္တ ရဟန်းတို့ မလာခြင်း၊
 - (၂) ဆန္ဒထိုက်သောရဟန်းတို့၏ ဆန္ဒကိုမဆောင်ခြင်း၊
 - (၃) မျက်မှောက်ရှိရဟန်းတို့ မြစ်ခြင်း၊
- ဤ ပရိသင်္ခေါသ သုံးမျိုးမှ လွတ်သော ပရိသတ် ဖြင့် ဥပသမ္ပဒကံ ပြုရမည်။

“မှီရာ ၄-ပါး”

အနုဇာနာမိ ဘိက္ခုဝေ ဥပသမ္ပန္န သမနန္တရာနိဿယေ အာစိက္ခိတုံ၊

(ဝိ-၃-၇၄)

ပဉ္စင်းဖြစ်ပြီးသော အခြားမဲ့၌ပင် မှီရာလေးပါး ပြောထားရမည်။

* စတ္တာရော၊ လေးပါးကုန်သော။ နိဿယာ၊ မှီရာတို့ကို။ အာစိက္ခိတဗျာ၊ ပြောကြားအပ်ကုန်၏။ (ဣတိ ဝစနဇော နိဿယေ အာစိက္ခိသံ)

(၁) ပိဏ္ဍိယာ လောပ ဘောဇနံ၊ အိမ်စဉ်မပြတ် ဆွမ်းရပ် ခံပြီး သလုံးမြင်းခေါင်းဖြင့် ရင်းနှီး၍ရသောဆွမ်းကို။ နိဿာယ၊ မှီ၍။ ယာ ပဗ္ဗဇ္ဇာ၊ အကြင် ရဟန်း အဖြစ်သည်။ အတ္ထိ၊ ရှိ၏။ တတ္ထ၊ ထို (သလုံးမြင်းခေါင်းဖြင့် ရင်းနှီး၍ရသော ဆွမ်းကို မှီသော) ရဟန်းအဖြစ်၌။ တေ(တယာ)၊ သင်ပဉ္စင်း (ရဟန်း) သစ်သည်။ ယာဝဇီဝံ၊ သိက္ခာပုဒ်တော် ကိုယ်၌တည်သမျှ ကာလပတ်လုံး။ ဥဿာဟော၊ အားထုတ်ခြင်းကို။ ကရဏီယော၊ ပြုအပ်၏။

အတိရေကလာဘော၊ ရှေးခါဒါန မြတ်ပုညကြောင့် လူကြ မပြတ် အလွန်လာဘ်ရှိပါမူကား။ သံဃဘတ္တံ၊ သံဃာအား လှသောဆွမ်းကိုလည်းကောင်း။ ဥဒ္ဓေသဘတ္တံ၊ သံဃာမှ တပါး၊ နှစ်ပါး စသည်ဖြင့် သွန်းချ၍ လှသောဆွမ်းကိုလည်းကောင်း။ နိမန္တနံ၊ ရှစ်ပါး၊ ကိုးပါး စသည်ဖြင့် ပိုင်းခြား ပင့်ဖိတ်သော ဆွမ်းကိုလည်းကောင်း။ သလာကံဘတ္တံ၊ စာရေးတံ မဲချ၍ လှသောဆွမ်းကိုလည်းကောင်း။ ပက္ခိကံ၊ လဆန်း (၅) ရက် လဆုတ် (၅) ရက်၊ လဆန်း (၈) ရက် လဆုတ် (၈) ရက်၊ လဆန်း (၁၄) ရက် လဆုတ် (၁၄) ရက်၊ လဆန်း (၁၅) ရက် လဆုတ် (၁၅) ရက်နေ့တို့၌ လှသော ဆွမ်းကိုလည်းကောင်း။ ဥပေါသထိကံ၊ လခွဲတိုင်း ဥပုသ်ဆောက်တည်၍ လှူဒါန်းသော ဥပုသ်ဆွမ်းကိုလည်းကောင်း။ ပါဠိပဒိကံ၊ အထွက် တရက်နေ့၌ လှသော ဆွမ်းကိုလည်းကောင်း။ ပရိဘုဉ္ဇိတဗ္ဗံ၊ ဘုဉ်းပေး သုံးဆောင်အပ်၏။

‘အာမ ဘန္တေ’ (ဘုရားအမိန့်အတိုင်းပြုကျင့်ပါမည် ဘုရား)။

ယံ အဘိလူကိတေသု စာတုဒ္ဒသိ ပဉ္စဒသိ ပဉ္စမိ
အဋ္ဌမိတိ ဣမေသု ပက္ခေသု ကမ္မပ္ပသုတေဟိ ဥပေါသထံ
ကာတုံ သတိကရဏတ္ထာယ ဒိယျတိ တံ ပက္ခိကံ နာမ။

ဥပေါသထိကံ နာမ အန္တုမာသေ ဥပေါသထင်္ဂါနိ၊
သမာဒိယိတွာ ယံ အတ္တနာ ဘုဉ္ဇတိ၊ တဒေဝ ဒိယျတိ။

(ဝိ-၄-ဋ-၁၀၃)

(၂) ပံသုကူလစီဝရံ၊ ပံသကူသင်္ကန်းကို။ နိဿာယ၊ အမှီ
ပြု၍။ ယာ ပဗ္ဗဇ္ဇာ၊ သည်။ အတ္ထိ၊ ၏။ တတ္ထ၊ ထို(ပံသကူ
သင်္ကန်းကိုမှီသော) ရဟန်းဖြစ်၌။ တေ (တယာ)၊ သင်ပဉ္စင်း
(ရဟန်း) သစ်သည်။ ယာဇဇီဝံ၊ သိက္ခာပုဒ်တော် ကိုယ်၌
တည်သမျှ ကာလပတ်လုံး အသက်ဆုံးအောင်။ ဥဿာဟော၊
ကို။ ကရဏီယော၊ ၏။

အတိရေကလာဘော၊ ရှေးခါဒါန မြတ်ပုညကြောင့် လူကြ
မပြတ် အလွန်လာဘရှိပါမူကား။ ခေါမံ၊ ခေါမချည်ဖြင့်
ရက်သော သင်္ကန်းကို လည်းကောင်း။ ကပ္ပါသိကံ၊ ဝါချည်
ဖြင့်ရက်သော သင်္ကန်းကိုလည်းကောင်း။ ကောသေယျံ၊ ပိုးချည်
ဖြင့်ရက်သော သင်္ကန်းကို လည်းကောင်း။ ကမ္မလံ၊ လူမွေး၊
သားရဲမွေးတို့ကိုထား၍ ကြွင်းသော အမွေးတို့ဖြင့် ရက်သော
သင်္ကန်းကိုလည်းကောင်း။ သာဏံ၊ ပိုက်ဆံလျော်ချည်ဖြင့်
ရက်သောသင်္ကန်းကို လည်းကောင်း။ ဘင်္ဂံ၊ ရွှေချည်ငါးမျိုး
ရော၍ ရက်သော သင်္ကန်းကိုလည်းကောင်း။ ဝါ- ဘင်္ဂံ
မည်သော လျော်ချည်ဖြင့် ရက်သော သင်္ကန်းကိုလည်း
ကောင်း။ ပရိဘုဒ္ဓိတဗ္ဗံ၊ ဝတ်ရုံ သုံးဆောင်အပ်၏။

‘အာမ တန္တေ’ (ဘုရားအမိန့်အတိုင်း ပြုကျင့်ပါမည် ဘုရား)။

(၃) ရုက္ခမူလ သေနာသနံ၊ သစ်ပင်ရင်း တည်းဟူသော ကျောင်းကို။ နိဿာယ၊ အမှီပြု၍။ ယာပဗ္ဗဇ္ဇာ၊ အကြင် ရဟန်း အဖြစ်သည်။ အတ္ထိ၊ ၏။ တတ္ထ၊ ထို(သစ်ပင်ရင်းတည်းဟူသော ကျောင်းကိုမှီသော) ရဟန်းအဖြစ်၌။ တေ (တယာ)၊ သည်။ ယာဝဇီဝံ၊ အောင်။ ဥဿာဟော၊ ကို၊ ကရဏိယော၊ ၏။

အတိရေကလာဘော၊ မူကား။ ဝိဟာရော၊ နှစ်ဘက်ရပ် မိုးသော ကျောင်းကိုလည်းကောင်း။ အခုယောဂေါ၊ တဘက် ရပ် မိုးသော ကျောင်းကို လည်းကောင်း။ ပါသာဒေါ၊ ပြာသာဒ်ရှည်ကို လည်းကောင်း။ ဟမ္ဗိယံ၊ ပြာသာဒ်ဦးပြည်း (တိုက်ကတုံး) ကိုလည်းကောင်း။ ဂုဟံ၊ လိုဏ်ဂူကိုလည်း ကောင်း။ ပရိဘုဉ္ဇိတဗ္ဗံ၊ နေထိုင်သုံးဆောင်အပ်၏။

‘အာမ တန္တေ’ (ဘုရားအမိန့်အတိုင်း ပြုကျင့်ပါမည် ဘုရား)။

(၄) ပူတိမုတ္တဘေသဇ္ဇံ၊ နွားကျင်ငယ် တည်းဟူသော ဆေးကို။ ဝါ-ပုပ်သည်ဖြစ်၍ ထိုထိုအရပ်၌ စွန့်ပစ်ထားသော ဆေးကို။ ဝါ-နွားကျင်ငယ်ပုပ်ဖြင့် ထိုအပ်သော ဆီးဖြူ သျှစ် သျှား သဖန်းခါးစသော ဆေးကို။ နိဿာယ၊ ၍။ ယာ ပဗ္ဗဇ္ဇာ၊ သည်။ အတ္ထိ၊ ၏။ တတ္ထ၊ ထို (ပူတိမုတ္တဆေးကို မှီသော) ရဟန်းအဖြစ်၌။ တေ (တယာ) သည်။ ယာဝဇီဝံ၊ အောင်။ ဥဿာဟော၊ ကို။ ကရဏိယော၊ ၏။

အတိရေကလာဘော၊ မူကား။ သပ္ပိ၊ ထောပတ်ကို
လည်းကောင်း။ နှဝနီတံ၊ ဆီဦးကိုလည်းကောင်း။ ကေလံ၊ ဆီကို
လည်းကောင်း။ မဓု၊ ပျားရည်ကိုလည်းကောင်း။ ဖာဏိတံ၊ တင်လဲ
ကို လည်းကောင်း။ ပရိဘုဉ္ဇိတဗ္ဗံ၊ ဘုဉ်းပေး သုံးဆောင်အပ်၏။

‘အာမ ဘန္တေ’ (ဘုရားအမိန့်အတိုင်း ပြုကျင့်ပါမည်
ဘုရား)။



အကရဏီယ အခဏ်း

“မပြုအပ် (၄) ပါး”

အနုဇာနာမိ ဘိက္ခဝေ ဥပသမ္ပာဒေတွာ ဒုတိယံ
ဒါတုံ၊ စတ္တာရိ စ အကရဏီယာနိ အာစိက္ခိတုံ”
(ဝိ-ဗု-၁၃၄)

ပဉ္စင်းခံပြီး၍ ပဉ္စင်းသစ်အား အဖေပေးထား၍ ပါရာဇိက
သိက္ခစပုဒ် (၄) ပါးကိုပြောထားရမည်။

* စတ္တာရိ၊ လေးပါးကုန်သော။ အကရဏီယာနိ၊ ပါရာဇိက
ကျကြောင်း မပြုကျင့်အပ်ကောင်းသည်တို့ကို။ အာစိက္ခိတဗ္ဗာနိ၊
ပြောကြားအပ်ကုန်၏။ (ဣတိဝစနတော၊ ဖြင့်။ အဟံ၊ သည်။
တေ၊ အား။ စတ္တာရိ၊ ကုန်သော။ အကရဏီယာနိ၊ တို့ကို။
အာစိက္ခိဿာမိ၊ အံ။)

(၁) ဥပသမ္ပန္နေန၊ မြင့်မြတ်သော ပဉ္စင်း (ရဟန်း)၊
အဖြစ်သို့ ရောက်ပြီးသော။ ဘိက္ခုနာ၊ ရဟန်းသည်။ မေထုနော၊
ဓမ္မော၊ မေထုန်အကျင့်ကို။ န ပဋိသေဝိတဗ္ဗော၊ မမှီဝဲအပ်။

အန္တမသော၊ အောက်ထစ်ပိုင်းခြား အယုတ်အားဖြင့်၊ တိရစ္ဆာန်
 ဂတာယပိ၊ တိရစ္ဆာန်မ၌ သော်လည်း။ န ပဋိသေဝိတဗ္ဗော၊
 မမှီဝဲအပ်။ ယော ဘိက္ခု၊ အကြင် ရဟန်းသည်။ မေထုနံ ဓမ္မံ၊
 မေထုန်အကျင့်ကို။ ပဋိသေဝတိ၊ မှီဝဲအံ့။ သော ဘိက္ခု၊
 ထိုရဟန်းသည်။ အဿမဏော၊ ရဟန်းမဟုတ်သည်။ အသကျ
 ပုတ္တိယော၊ သာကီဝင်မင်းသား ဘုရားသားတော် မဟုတ်သည်။
 ဟောဘိ၊ ဖြစ်၏။

သေယျထာပိနာ၊ နှိုင်းယှဉ်သင့်ရာ ဥပမာ မည်သည်ကား။
 သီသတ္ထိန္ဒော၊ ဦးခေါင်းပြတ်ပြီးသော။ ပုရိသော၊ ယောက်ျား
 သည်။ တေန သီသေန၊ ထိုပြတ်လေပြီးသော ဦးခေါင်းနှင့်။
 သရီရဗန္ဓနေန၊ ကိုယ်ကိုတဖန်ဆက်စပ်ပြန်သဖြင့်။ ဇီဝိတုံ၊ အသက်
 ရှင်ခြင်းငှာ။ အဘဗ္ဗော ယထာ၊ မထိုက်သကဲ့သို့။ ဧဝ မေဝ၊
 ဤအတူသာလျှင်။ ဘိက္ခု၊ ရဟန်းသည်။ မေထုနံ ဓမ္မံ၊ ကို။
 ပဋိသေဝိတော၊ မှီဝဲခြင်းကြောင့်။ အဿမဏော၊ ရဟန်းမဟုတ်
 သည်။ အသကျပုတ္တိယော၊ သည်။ ဟောဘိ၊ ၏။ တံ၊
 ထိုမေထုန်မှီဝဲသော အကျင့်ကို။ တေ-တယာ၊ သည်။ ယာဝဇီဝံ၊
 အောင်။ အကရဏီယံ၊ မပြုအပ်-မပြုလေနှင့်။

‘အာမ ဘန္တေ’ (မပြုကျင့်ဘဲ ရှောင်ကြဉ်ပါမည် ဘုရား)။

(၂) ဥပသမ္ပန္နန၊ သော။ ဘိက္ခုနာ၊ သည်။ အဗ္ဗိန္ဒံ၊
 အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးသော သူတပါး ဥစ္စာကို။
 ထေယျသင်္ခါတံ-ထေယျသင်္ခါတေန၊ ခိုးယူလို့မူ စိတ်အစုဖြင့်။
 အန္တမသော၊ အားဖြင့်။ တိဏသလကံ၊ မြက်၊ ဝါးခြမ်းစိတ်ကို။
 ဥပါဒါယ၊ အစပြု၍။ န အာဒါတဗ္ဗံ၊ မယူအပ်။ ယော ဘိက္ခု၊

အကြင်ရဟန်းသည်။ ပါဒံ ဝါ၊ တမတ်သော အကပ္ပိယ ဥစ္စာ
 ကို၎င်း။ ပါဒါရဟံ ဝါ၊ တမတ်ထိုက်သော ကပ္ပိယဥစ္စာကို၎င်း။
 အတိရေကံပါဒံဝါ၊ တမတ်ထက်လွန်သော ကပ္ပိယ အကပ္ပိယ
 ဥစ္စာကို၎င်း။ အဒိန္နံ၊ အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်ဘဲ။
 အာဒိယတိ၊ ခိုးယူအံ့။ သောဘိက္ခု၊ သည်။ အဿမဏော၊ သည်။
 အသကျပုတ္တိယော၊ သည်။ ဟောတိ၊ ၏။

သေယျထာပိနာမ၊ သည်ကား။ ဗန္ဓနာ၊ အညှာမှ။
 ပမုတ္တော၊ ကြွေကျသော။ ပဏ္ဍုပလာသော၊ ဖက်ရွက်လျော်
 သည်။ ဟရိတတ္ထာယ၊ တဖန်စိမ်းရှင်ခြင်းငှာ။ အဘဗ္ဗောယထာ၊
 မထိုက်သကဲ့သို့။ ဧဝမေဝ၊ လျှင်။ ဘိက္ခု၊ သည်။ ပါဒံ ဝါ၊
 ကို၎င်း။ ပါဒါရဟံ ဝါ၊ ကို၎င်း။ အတိရေကံပါဒံ ဝါ၊ ကို၎င်း။
 အဒိန္နံ၊ ဘဲ။ ထေယျသင်္ခါတံ-ထေယျသင်္ခါတေန၊ ဖြင့်။
 အာဒိယံတော၊ ခိုးယူခြင်းကြောင့်။ အဿမဏော၊ သည်။ အသကျ
 ပုတ္တိယော၊ သည်။ ဟောတိ၊ ၏။ တံ၊ ထိုအရှင်မပေးသော သူ
 တပါး ဥစ္စာကို ခိုးယူခြင်းကို။ တေ-တယာ၊ သည်။ ယာဝဇီဝံ၊
 အောင်။ အကရဏီယံ၊ မပြုအပ်-မပြုလေနှင့်။

‘အာမ ဘန္ဓေ’ (မပြုကျင့်ဘဲ ရှောင်ကြဉ်ပါမည်ဘုရား)။

(၃) ဥပသမ္ပန္နေန၊ သော။ ဘိက္ခုနာ၊ သည်။ သဉ္စိစ္စ၊
 သတ္တဝါဟူသောအမှတ်နှင့်တကွ သတ်လိုသောစိတ်ဖြင့် လုံ့လ
 ပြု၍။ ပါဏော၊ သတ္တဝါကို။ ဇီဝိတာ၊ အသက်ခေါ်လေ
 ဇီဝိတိန္ဒြေမှ။ န ဝေါရောပေတဗ္ဗော၊ မချအပ်။ အန္တမသော၊
 ဖြင့်။ ကုန္တကိလိယိကံ၊ ခြပိုးရွက်ကို။ ဥပါဒါယ၊ ၍။ ဇီဝိတာ၊ မှ။
 န ဝေါရောပေတဗ္ဗော၊ အပ်။ ယော ဘိက္ခု၊ သည်။ သဉ္စိစ္စ၊ ၍။

မနုဿဝိဂ္ဂဟံ၊ လူဇာတ်ရှိသောသူ၏ ကိုယ်ကို။ ဇီဝိတာ၊ မှ။
ဝေါရောပေတိ၊ ချအံ့။ အန္တမသော၊ ဖြင့်။ ဂဗ္ဘပါတနံ၊
ကိုယ်ဝန်ကျဆေးပေးခြင်းကို။ ဥပါဒါယ၊ အစပြု၍။ ဇီဝိတာ၊
မှ။ ဝေါရောပေတိ၊ ချအံ့။ သောဘိက္ခု၊ သည်။ အဿမဏော၊
သည်။ အသကျပုတ္တိယော၊ သည်။ ဟောသိ၊ ၏။

သေဏှထာပိနာမ၊ သည်ကား။ ဒွေဓာ၊ နှစ်ဖြာနှစ်စိတ်။
ဘိန္နာ၊ ကဲ့လေပြီးသော။ ပုထုသ်လာ၊ ကျောက်ဖျာကြီးသည်။
အပ္ပဋ္ဌိသန္ဓိကာ၊ တဖန်စေ့စပ် ပြုကတေ့အတိုင်း ဖြစ်စေခြင်းငှာ
မတတ်နိုင်သည်။ ဟောတိယထာ၊ ဖြစ်သကဲ့သို့။ ဝေမေဝ၊ လျှင်။
ဘိက္ခု၊ သည်။ သဉ္စိစ္စ၊ ၍။ မနုဿဝိဂ္ဂဟံ၊ ကို။ ဇီဝိတာ၊ မှ။
ဝေါရောပေတော၊ ချခြင်းကြောင့်။ အဿမဏော၊ သည်။
အသကျပုတ္တိယော၊ သည်။ ဟောတိ၊ ၏။ တံ၊ ထိုလူ၏အသက်ကို
သတ်ခြင်းကို။ တေ-တယာ၊ သည်။ ယာဝဇီဝံ၊ အောင်။
အကရဏီယံ၊ မပြုအပ်-မပြုလေနှင့်။

‘အာမ ဘန္တေ’ (မပြုကျင့်ဘဲ ရှောင်ကြဉ်ပါမည်ဘုရား)။

(၄) ဥပသမ္ပန္နေန၊ သော။ ဘိက္ခုနာ၊ သည်။ ဥတ္တရိ
မနုဿဓမ္မော၊ လူတို့၏ ကုသိုလ်ကမ္မပထ တရား ဆယ်ပါးထက်
လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရားကို။ ဝါ၊ မြတ်သော လူဟု
ဆိုအပ်သော ဈာနလာဘီ အရိယာပုဂ္ဂိုလ်တို့၏ တရားကို။
န ဥလ္လပိတဗ္ဗော၊ ဝါကြားပလွှားမပြောကြားအပ်။ အန္တမသော၊
ဖြင့်။ အဟံ၊ သည်။ သုညာဂါရေ၊ ဆိတ်ငြိမ်ရာအရပ်၌။
အဘိရမာမိ၊ အလွန်မွေ့လျော်၏။ ဣတိ၊ ဤသို့။ န ဥလ္လပိ
တဗ္ဗော၊ အပ်။ ယော ဘိက္ခု၊ သည်။ ပါပိစ္ဆော၊ ယုတ်မာ

သော အလိုရမ္မက်ရှိသည်ဖြစ်၍။ ဣစ္ဆာပကတော၊ အလိုရမ္မက်
သည် နှိပ်စက်အပ်သည်ဖြစ်၍။ အသန္တံ၊ မိမိကိုယ်၌ ထင်ရှား
မရှိသော။ အဘူတံ၊ မဟုတ်မမှန်သော။ ဥတ္တရိမနုဿဓမ္မံ၊ ကို။
ဝါ-ကို။ ဥလ္လပတိ၊ ဝါကြားပလ္လားပြောဆိုငြားအံ့။ ဈာနံဝါ၊
ဈာန်ကို၎င်း။ ဝိမောက္ခံဝါ၊ ဝိမောက္ခကို၎င်း။ သမာဓိံဝါ၊
သမာဓိကို၎င်း။ သမာပတ္တိံဝါ၊ သမာပတ်ကို၎င်း။ မဂ္ဂံဝါ၊
မဂ်ကို၎င်း။ ဖလံဝါ၊ ဖိုလ်ကို၎င်း။ ဥလ္လပတိ၊ သိမြင်ရရောက်
မျက်မှောက်ပြု၏ဟုဝါကြားပလ္လားပြောဆိုငြားအံ့။ သောဘိက္ခု၊
သည်။ အဿမဏော၊ သည်။ အသကျပုတ္တိယော၊ သည်။
ဟောတိ၊ ၏။

သေယျထာပိ နာမ၊ သည်ကား။ မတ္ထကစ္ဆိန္ဒော၊ လည်
ဆစ်ပြတ်ပြီးသော။ တာလော၊ ထန်းပင်သည်။ ပုနဝိရုဠိယာ၊
တဖန် စည်ပင် ပေါက်ရောက်ခြင်းငှာ။ အဘဗ္ဗော ယထာ၊
မထိုက်သကဲ့သို့။ ဝေမေဝ၊ လျှင်။ ဘိက္ခု၊ သည်။ ပါပိစ္ဆော၊
၍။ ဣစ္ဆာပကတော၊ ၍။ အသန္တံ၊ သော။ အဘူတံ၊ သော။
ဥတ္တရိမနုဿဓမ္မံ၊ ကို။ ဝါ-ကို။ ဥလ္လပိတွာ၊ သိမြင်ရရောက်
မျက်မှောက်ပြု၏ဟု ဝါကြားပလ္လား ပြောကြားခြင်းကြောင့်။
အဿမဏော၊ သည်။ အသကျပုတ္တိယော၊ သည်။ ဟောတိ၊
၏။ တံ၊ ထိုဥတ္တရိမနုဿဓမ္မံကို သိမြင်ရရောက် မျက်မှောက်
ပြု၏ဟု မဟုတ်မတရား ဝါကြားပလ္လား ပြောကြားခြင်းကို။
တေယထာ၊ သည်။ ယာဝဇီဝံ၊ သိက္ခာပုဒ်တော် ကိုယ်၌
တည်သမျှ ကာလပတ်လုံး အသက်ဆုံးအောင်၊ အကရဏီယံ၊
မပြုအပ်၊ မပြုသင့်၊ မပြုထိုက်၊ မပြုကောင်း မပြုလေနှင့်။

‘အာမ ဘန္တေ’ (မပြုကျင့်ဘဲ ရှောင်ကြဉ်ပါမည်ဘုရား)။

(မှတ်ချက်)

ဥပသမ္ပဒါဝိဓိ- ရဟန်းလောင်းဆုံးမစာ၊ နိဿယ၊ အကရဏိယ အခဏ်းကို ပါဠိတော်၊ အဋ္ဌကထာ ဋီကာများနှင့် ညှိနှိုင်း၍ ပြည့်ပြည့်စုံစုံ ရေးသားလိုက်သည်။ သူတော်ကောင်း အပေါင်းတို့သည် သာသနာတော် အရှည် ထွန်းလင်းမှုကို အလေး အမြတ် ထား၍ ကြိုးစားကြပါကုန်၊ ဤကျမ်းစာ နောက်ဆက်တွဲသည် သာသနာတော် နှစ် (၂၅၂၀) မြန်မာ သက္ကရာဇ် (၁၃၃၈) ခု၊ တော်သလင်း လဆုတ် (၃) ရက် သောကြာနေ့ နံနက် (၁၀) နာရီ အချိန်တွင် ပြီးစီးအောင်မြင်သည်။

နိဂုံး

၁။ နဂရံ အတ္ထိ ရာမညေ၊
မြောင်းမြ နာမ ဥပန္နိကေ၊
ကံချောင်တိ လဒ္ဓဝေါဟာရေ၊
တဿ ကိရုတ ဂါမကေ။

(ပထျစဝတ္ထ)

၂။ ဦးကြည်၊ ဒေါ်ပန်းရင် ငွေထိပ်၊
ပိတရေဟိ မိက္ခယေ၊
ဇေဋ္ဌမာသေ ဇုဏ္ဍပက္ခေ၊
ရဝိဝါရေ စ ပဉ္စမေ။

(ဥဘယရကာရဝိပုလ္လာ)

၃။ စတုတ္ထော' ဟံ သုဇာတေခမ္ပိ၊
ပုတ္တော ရာမည ရဋ္ဌတော၊
ဥဒ္ဓံ ဂန္ဓိာ ဗာလကလေ၊
မြမရဋ္ဌဿ မဇ္ဈိမေ။

(ဧတိယရကာရဝိပုလ္လာ)

၄။ ရေစကြိုမဏ္ဍလေ ဒေသေ၊
ဂါမေ နတ်ညွန့်တိ ပါကဋ္ဌေ၊
ရောဝတိ နဒိယာ စ၊
သလ္လဝတိ စ အန္တရေ။

(ပထျာဝတ္ထ)

၅။ ဧမိတွာ တေရသေ ဝသေ၊
ပဗ္ဗဇိတွာ စ သာသနေ၊
ပရိယတ္တိံ ပဋ္ဌိပတ္တိံ၊
ကရောမိ ဝိရိယံ တတော။

(တတိယ သကာရဝိပုလ္လာ)

၆။ ပုရတ္ထိမေ ရောဝတိ၊
နဒိယာ စ ဥပန္တိကေ၊
ဘူမိဓနာဒိ သမ္ပန္နံ၊
ဝဏိဇ္ဇေနဉ္စ ဂေါစရံ။

(ပဌမ တကာရဝိပုလ္လာ)

၇။ ဇိနသာသနဝိဇ္ဇောတံ၊
ထူပ မာဠာဒိ မဏ္ဍိတံ၊
ဣဒ္ဓံ ဖိတံ မနောရမ္ပံ၊
မြင်းခြံ နဂရမုတ္တမံ။

(ပထျာဝတ္ထ)

၈။ တသို့ ပုရေ မဟာရာမေ၊
 ကိုးဆောင်ဝှံယေ ဝိဟာရိကံ၊
 ဘဒ္ဒန္တသောဘိတ အဂ္ဂ၊
 မဟာပဏ္ဍိတ လဉ္စနံ။

(တတိယ သကာရဝိပုလ)

၉။ ဂရုံ နိဿာယ လဒ္ဓါန၊
 ဓမ္မာစရိယ လဉ္စနံ၊
 လိခါမဟံ ဗဟုဂန္ဓေ၊
 ပဌာယ ဒသဝသိကာ။

(ပထျာဝတ္ထ)

၁၀။ သာသနဿ ဇောတတ္ထာယ၊
 ဝေပုလ္လတ္ထာယ ဝုဒ္ဓိယာ၊
 ဓမ္မကထိက ဂုဏ်ရည်နာ၊
 မာယံ ဂန္ဓော ကုတော မယာ။

(ပဌမ မကာရဝိပုလ)

၁၁။ ပဋိဂ္ဂါဟကာနဉ္စေ၊
 စာဂီနံ ဒါယကာန စ၊
 ပီတိဝနုနကော သော၊
 ဘယုဘာဝေန နိဋ္ဌိတော။

(ပဌမ မကာရဝိပုလ)

၁၂။ ဇိနစက္ကေ ဂုပဏ္ဏက္ခေ၊
သက္ကရာဇေ ကုဗျဂ္ဂိဋ္ဌေ၊
သမ္ပတ္တေ ပုဏ္ဏမေ မာဃေ၊
နာဂဝါရေ စ နိဋ္ဌိတော၊

(ပထျာစတ္ထ)

၁၃။ ဣမိနာ ပုညကမ္မေန၊
အညေန ကုသလေန စ၊
သတ္တိနံ သုခနိမိတ္တံ၊
လဘေယျံ ဗောဓိ မုတ္တမံ။

(တတိယ သဏ္ဌာနပုလ)

၁၄။ ရာဇိမံ ပါလေတု ရဋ္ဌံ၊
စိရံ ဇောတေတု သာသနံ၊
ယာဝ စ သာသနဋ္ဌိတိ၊
တုာဝ ဌာတု အယမ္ပိ စ။

(ပဌမ ရကာရဝိပုလ)

၁၅။ သီသံ သိဇ္ဈန္တု သင်္ကပ္ပံ၊
ဝုဇ္ဈန္တု သဗ္ဗမင်္ဂလာ၊
သဗ္ဗေ သတ္တာ သုခါ ဟောန္တု၊
ပပေါန္တု အမတံ ပဒံ။

(ပထျာစတ္ထ)

(၁) ရာမညေ၊ မွန်လူမျိုးတို့ သမိုင်းပျို့ကာ စံရာဌာန ရာမညေ။ မြောင်းမြနာမ၊ မြောင်းမြ အမည်ရှိသော။ နဂရံ၊ ဆန်ရေစပါး အလွန်ပေါများသည့် မြို့သည်။ အတ္တိ၊ ရှိ၏။ တဿ၊ ထိုမြောင်းမြမြို့၏။ ဥပန္တိကေ၊ ယူဇနာဝက် ခရီးအနီးဖြစ်သော။ ကံချောင်တိ၊ ကံချောင် ဟူ၍၊ လဒ္ဓဝေါဟာရေ၊ ခေါ်ဝေါ် ပညတ် သမုတ်လတ်၍ ရအပ်သော အမည်ရှိသော။ ကိရာတဂါမ ကေ၊ ကံရင်များစွာ လယ်ယာလုပ်ငန်း အသက်မွေးဝမ်းဖြင့် မှီငြမ်းနေရာ သာယာချမ်းအေး ကရင်ရွာငယ်ကလေး၌-

ဤကျမ်းစာရှင် မွေးဖွားရာ ‘ကံချောင်’ ခေါ်တဲ့ ကရင်ရွာငယ်ကလေးက မြောင်းမြမြို့မြောက်ဘက် အိမ်မဲ မြို့နယ် အဝင်အပါ ယူဇနာခရီးဝက်ကွာတွင် တည်ရှိ၍ လူနေအိမ်ခြေ (၂၀) ခန့်မျှ ထိုစဉ်အခါက အများစု အားဖြင့် ကရင်လူမျိုးများ နေထိုင်ပြီး လယ်ယာလုပ်ငန်း ဖြင့် အသက်မွေးမှု ပြုကြသတတ်။

(၂) ဦးကြည်-ဒေါ်ပန်းရင်ဝှယေဟံ၊ ဦးကြည်-ဒေါ်ပန်း ရင် အမည် ရှိကုန်သော။ ပိတရေဟံ၊ ဖ၊ ခမည်းတော်၊ မယ်တော် တို့မှ။ မဓိက္ခယေ၊ တထောင့်နှစ်ရာပေါ် ကိုးဆယ်ကျော်၍ ငါး သော်စွန်းကျ နှစ်ကာလ၌။ ဝါ- (၁၂၉၅) ခုနှစ်၌။ ဇေဋ္ဌမာသေ၊ ဇေဋ္ဌနက္ခတ် ထွန်းလတ်ခါကြုံ လ၊ နယုန်၌။ ဇုဏှပက္ခေ၊ သိကြား ခပ်နှိပ် ယုန်တံဆိပ်ပါ စန္ဒာလမင်း ရောင်ခြည်အလင်းပြ ဆန်း ပက္ခ၌။ ပဉ္စမေ၊ ငါးရက်မြောက်ဖြစ်သော။ ရဝိဝါရေ၊ ဂဠုန်ဖြင့် မှတ် နေ့မြတ်ကြိမ်ပေ၊ တနင်္ဂနွေနေ့၌။

ကျမ်းပြု အရှင်၏ ဖ,ခမည်းတော်က မြင်းခြံမြို့ အနောက်ဘက် သုံးမိုင်ကွာခရီးတွင် တည်ရှိသည့် တန်ဆောင်းရွာဇာတိပင် ဖြစ်၏။ မယ်တော်ကား မြင်းခြံမြို့ အနောက်ဘက် လေးမိုင်ခန့်အကွာ ရောဝတီမြစ်၏ အနောက်ဘက်ကမ်းခြေ ချင်းတွင်းမြစ်၏ အရှေ့ဘက် ပခုက္ကူခရိုင် ရေစကြိုမြို့ အရှေ့တောင်လက်နယ် အပါအဝင် ဆင်တဲရွာ ဇာတိပင် ဖြစ်၏။ ကံချောင်ရွာ၌ ၆-နှစ်ခန့်မျှ နေဘူးကြ၏။

(၃) အဟံ၊ ဣန္ဒြိယာဘိဝံသ၊ မည် ငါသည်။ သုဇာတော၊ မီးရှူးသန့်စင် ကောင်းစွာ ဖွားမြင်သော။ စတုတ္ထော၊ လေးယောက်မြောက် ဖြစ်သော။ ပုဗ္ဗော၊ လုံ့လညက်ထက် ဂုဏ်ရည် သွက်စွာ သားရတနာသည်။ အမိ၊ ဖြစ်၏။ ဗာလကာလေ၊ ကလေးအရွယ် လူမမယ်အခါ၌။ ရာမညရဋ္ဌတော၊ မွန်လူမျိုးတို့ သမိုင်းပျို့ကာ စံရာဌာန တိုင်းရာမညဗျူဟာ၌ အထက်အညာသို့။ ဂန္ဓာ၊ ပြန်လာဆက်ဆက် ဆန်ကာတက်ခဲ့၍။ မြေမှရဋ္ဌဿ၊ ဗုဒ္ဓဘာသာ သမ္မာကိုင်းရှိုင်း မြန်မာတိုင်း၏။ မဇ္ဈိမေ၊ အလယ်ပိုင်း ဖြစ်သော-

ဤကျမ်းပြု အရှင်ကား မွေးချင်း (၁၀)ယောက် အနက် စတုတ္ထမြောက် သားရတနာပင် ဖြစ်၏။ နို့စို့သူငယ်အရွယ်မှာပင် ခမည်းတော် မယ်တော်တို့ အထက် အညာသို့ ပြန်လာခဲ့၍ အောက်မွေး အညာ ကြီးပင် ဖြစ်၏။

(၄) ရေစကြို မဏ္ဍလေ၊ ရေစကြိုမြို့၏ အရှေ့တောင်
လက်နယ် အပါအဝင် ဖြစ်သော။ ရောဝတီနဒီယာစ၊ ရောဝတီ
အမည်ကျော်ဟီး မြစ်ကြီး၏ လည်းကောင်း။ သလ္လာဝတီနဒီ
ယာစ၊ သလ္လာဝတီ ရှေးမည်ရင်းဖြစ် ချင်းတွင်းမြစ်၏ လည်း
ကောင်း။ ဝါ၊ မြောင်းတူးမြစ်၏လည်းကောင်း။ အန္တရေ၊ ရှေ့
နောက်နှစ်သွယ် အလယ်အကြားဖြစ်စော။ ဒေသေ၊ အရပ်၌။
နုတ်ညွန့်တိ၊ နုတ်ညွန့် ဟူ၍။ ပါဏဋေ၊ သမ္မုတိသစ္စာ သညာ
အားဖြင့် ထင်ရှားသော။ ဂါမေ၊ စည်ပင်သာယာ ဝပြောစွာ
သည် ကျန်းရွာ၌-

ဤကျမ်းပြုအရှင်ငယ်စဉ်းစာနေထိုင်ခဲ့သော နုတ်ညွန့်
ရွာကား ပခုက္ကူခရိုင် ရေစကြိုမြို့ အရှေ့တောင်လက်နယ်
အပါအဝင် ရောဝတီမြစ် ချင်းတွင်းမြစ်တို့၏ အလယ်
အကြား၌ တည်ရှိ၏။ ရှေးအခါက စာတတ်အကျော်
အမော်များ၏ ထွန်းစားရာ ပခန်းနယ် အပါအဝင်
လူနေအိမ်ခြေ လေးရာခန့်မျှ မြစ်ပတ်လည်ဝန်းရံလျက်
ပျော်မွေ့ဘွယ်ရာ အေးချမ်းသာယာ ဆူဖိုဗိုးသော
ရွာတရွာပင်။

(၅) ဧဓိတော၊ နေထိုင်မှီတင်း ကြီးပြင်း၍။ တေရသေ
ဝသေ၊ တဆယ့်သုံးနှစ် အရွယ်၌။ သာသနေ၊ ဘုရားမြတ်စွာ
သာသနာတော်၌။ ပဗ္ဗဇိတော၊ သိက္ခာဆယ်ထွေ ရှင်သာမဏေ
ပြု၍။ ပရိယတ္တိ၊ ဗုဒ္ဓဝစန ပရိယတ္တိ ဓမ္မကို၎င်း။ ပဋိပတ္တိစ၊
ဖြည့်ကျင့်အပ်လှ ပဋိပတ္တိဓမ္မကို၎င်း။ ဝီရိယံ၊ နေ့ည မယုတ်

အားထုတ်ခြင်း လုံ့လကို။ ကာရာမိ၊ မြဲမြန်စွာလေ ပြုခဲ့ပေ၏။
တတော ပစ္စာ၊ ထိုမှနောက်၌-

နတ်ညွှန်းရှာတွင် ခမည်းတော်၊ မယ်တော်တို့ နေ
ထိုင်စဉ် ကျမ်းပြုအရှင် သားသွင်ကို ထိုကျေးရွာရှိ
အလယ်တန်းကျောင်းတွင် ကျောင်းထား၍ ငါးတန်း
အထိ ပညာသင်ကြားခဲ့ပြီး ရှစ်နှစ်၊ ကိုးနှစ် ဂျပန်ခေတ်
တွင် ကျောင်းမှထွက်ခါ တဖန် ၁၃-နှစ်အရွယ်တွင်
ထိုကျေးရွာရှိ ရွာဦးကျောင်းသစ်တွင် ရှင်သာမဏေ
ပြု၍ ပရိယတ်ကို မပြတ်အားထုတ်ခြင်း၊ ရှင်သာမဏေ
တို့ ဆိုင်ရာ ကျင့်ဝတ်အဖြာဖြာ ပဋိပတ်ကို ဖြည့်ကျင့်
ခြင်းများကိုပြုခဲ့၏။

(၆) ရောဂတိ နဒိယာ၊ ရောဂတိ အမည် ကျော်ဟီး
မြစ်ကြီး၏။ ဥပန္နိကေ၊ အနီးဖြစ်သော။ ပုရတ္ထိမေ၊ ကျားမင်းစံရာ
အရှေ့၊ မျက်နှာအရပ်၌။ ဘူမိဓနာဒိသမ္ပန္နံ၊ ဆေး၊ ပဲ၊ နှမ်း၊ ဝါ၊
ငရုတ်၊ ကြက်သွန်၊ စသော မြေထွက်ပစ္စည်း စသည်တို့နှင့်
ပြည့်စုံထသော။ ဝဏိဇ္ဇာနံ၊ ထက်အောက်မြို့ရွာ သွားလာ
ရောင်းဝယ် ကုန်သည် ပွဲစား လူလယ်များတို့၏။ ဂေါစရံ၊
ပျော်မွှီးရှင်ကြည် ကျင်လည်ကျက်စားရာလည်း ဖြစ်ထသော။

(၇) ဇိနသာသနဝိဇ္ဇောတံ၊ အံဘွယ်ရှစ်ဖြာ ဘုရားသာသနာ
တော်မြတ်ကြီး၏ နေဝန်း၊ လဝန်း မယွင်းပုံမျှ ထွန်းလင်း
တောက်ပရာလည်း ဖြစ်ထသော။ ထူပမာဠာဒိမဏ္ဍိတံ၊ စေတီ၊
တန်ဆောင်း၊ ကျောင်း၊ စသည်တို့ဖြင့်လည်း တန်ဆာဆင်အပ်
ထသော။ ဝါ၊ ၁၂-မုခ် ကိုးဆောင် မာရ်အောင် ရတနာ၊

နှစ်ကျိပ်ရှစ်ဆူစသော စေတီတော်ကြီးများ၊ တန်ဆောင်းတော်
ကြီးများ၊ ပရိယတ္တိကျောင်း တိုက်ကြီးများ၊ ပဋိပတ္တိကျောင်း
တိုက်ကြီးများတို့ဖြင့်လည်း တန်ဆာဆင်အပ်ထားသော။ ဣဒ္ဓိ၊
ကြွယ်ဝကုံလုံ ပြည့်စုံသည်လည်း ဖြစ်ထသော။ ဖိတံ၊ သာယာ
ဝေစည် ဝပြောသည်လည်း ဖြစ်ထသော။ မနောရမ္မ၊ ချမ်းသာ
ကိုမူ လိုလားသူတို့ ကြည်ဖြူရှင်ပြုံး နှလုံးမေ့လျော်ရာလည်း
ဖြစ်ထသော။ ဥတ္တမံ၊ ပုဉ်းရှင် ကံရှင် သမ္ဘာရှင်တို့ ခင်မင်
ပျော်လတ်၍ မြတ်ထသော။ မြင်းခြံနဂရံ၊ မြင်းခြံမြို့တော်သည်။
ဣတ္ထိ၊ ရှိ၏။

မြင်းခြံမြို့ကား မြန်မာပြည်အလယ်ပိုင်း မန္တလေး
တိုင်း အပါအဝင် မန္တလေးမြို့တောင် အနောက်ဘက်သို့
စဉ်းငယ်ယွန်းကာ မိုင်တရာခန့်၌ ရောဝတီမြစ်ကိုမှီ၍
အရှေ့ဘက်ဧကမ်းခြေတွင် တည်ရှိ၍၊ အနီးပတ်ဝန်းကျင်
ဆေးပဲ၊ နှမ်း၊ ဝါ၊ ငရုတ်၊ ကြက်သွန်၊ ထန်းလျက် များ
များထွက်သော ကျွန်းကုန်း ဒေသများဖြင့် ကုန်သည်
ပွဲစား ဈေးသည်များ ပေါများကာ အရောင်းအဝယ်
သွက်လက်ပြီး စည်းပွားရေးအကွက်အကွင်း ကောင်းလှ
၏။ မြတ်ဘုရား၏ သရီရဓာတ်တော်များစွာ ဌာပနာပြီး
တည်ထားသော ၁၂-မုခ် ကိုးဆောင်မာရ်အောင်ရတနာ
စေတီ၊ နှစ်ကျိပ်ရှစ်ဆူ စေတီတော်ကြီးများဖြင့်၎င်း
ဘုရား တန်ဆောင်း၊ ပရိယတ္တိ၊ ပဋိပတ္တိ ကျောင်းတိုက်
ကြီးများဖြင့်၎င်း စည်စားသိုက်မြိုက်လှ၏။

ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ပြီး ကံ၊ ကံ၏ အကျိုးကို ယုံကြည်တဲ့ ဗုဒ္ဓဘာသာဝင် သမ္မာဒိဋ္ဌိသူတော် စင်တွေ နေထိုင်မှီတင်း ဘုရားဖူးခြင်း၊ တရားနာခြင်း၊ အလှူပေးခြင်း၊ သီလဆောက်တည်းခြင်း၊ ဘာဝနာ အလုပ်ကို အားထုတ်ခြင်း၊ ရှင်ရဟန်းတို့ ဘက်မှလည်း ပရိယတ်၊ ပဋိပတ်လုပ်ငန်းကို ကြိုးပမ်းတော်မူကြခြင်း တို့ဖြင့်လည်း သာသနာ့အလွန်ထွန်းလင်း၍ 'ပဋိရူပဒေသ၊ မြို့ပင် ဖြစ်၏။

စစ်ပြီး ခေတ်တွင် ဖခမည်းတော်၊ မယ်တော်များ ဖြစ်သော ဆေးရိုးစက်ပိုင်ရှင် ဦးကြည်-ဒေါ်ပန်းရင် တို့ နတ်ညွှန်းရှာမှု မြင်းခြံမြို့ ၀၉-လမ်း၊ နွားကူးတန် အိမ်အမှတ်(၅၈)၌ ပြောင်းရွှေ့ နေထိုင်ခဲ့ကြသည်။ ကျမ်းပြုအရှင် သားကိုရင်ကိုလည်း ကိုးဆောင်တိုက် ပခုက္ကူကျောင်းသစ်သို့ ပြောင်းရွှေ့ အပ်နှံခဲ့ကြသည်။

(ဂ) တသို့ ပုရေ၊ ထိုမြင်းခြံမြို့တော်၌။ ကိုးဆောင်ဝှယေ၊ စွင့်စွင့်မြင့်ခေါင် အဆောင်ကိုးရပ် ဗျုတ်နှင့်အညီ ကိုးဆောင် အမည်ရှိသော။ မဟာရာမေ၊ ထက်အောက်မြို့ရွာ ပညာ သင်ကြား စာသင်သားတို့ ကျက်စားပျော်မွှီး ကျောင်းတိုက် ကြီး၌။ ဝိဟာရိကံ၊ ဣရိယာပထ စက်လေးဝဖြင့် မျှတရှင်ပျိုး သီတင်သုံးတော်မူထားသော။ ဘဒ္ဒန္တသောဘိတ အဂ္ဂမဟာပဏ္ဍိတ လဉ္စနံ၊ 'ဘဒ္ဒန္တသောဘိတ အဂ္ဂမဟာပဏ္ဍိတ'ဟူ၍ ရအပ်သော ဘွဲ့တံဆိပ်တော်ရှိသော။

(၉) ဂရုံ၊ အနန္တဂိုဏ်းဝင် ဆရာထေရ်ရှင်ကို။ နိဿယ၊ ပရိယတ္တိပန်း အထက်တန်းသို့ တက်လှမ်းဆုတ်မှု မှီငြမ်းပြု၍။ ဓမ္မာစရိယလဉ္စနံ၊ ဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ကို။ လဒ္ဓါန၊ ရပြီး၍။ ဒသဝသိကာ၊ ဆယ်ဝါရသည်မှ။ ပဌာယ၊ စ၍။ ဗဟူ၊ ထေ့ထေ့ရာရာ များစွာကုန်သော။ ဂန္ဓေ၊ ကျမ်းဂန်တို့ကို။ အဟံ၊ ငါသည်။ လိခါမိ၊ ကြိုးကြိုးစားစား ရေးသားခဲ့၏။

ဤကျမ်းပြုအရှင်ကား ပခုက္ကူနိကာယကြီးမှ ပေါက်ဖွားခဲ့သူပင်။ ကျမ်းပြုအရှင်၏ ဆရာ့ဆရာများမှာသဒ္ဓနာတော်တွင် နေအသွင် လအသွင် အလွန်ပင် ကျော်စေ့ထင်ရှားပြီး ပရိယတ်၊ ပဋိပတ် ဓုရန္တပါးကို နေ့မအားညမအား အလွန်ကြိုးစားတော်မူခဲ့ကြသည်။

၁။ ဆရာတော် ဦးဂန္ဓသစရ (ပိဋကတ္တယဆေက နိကာယ ပါရဂူ)

၂။ ဆရာတော် ဦးပညာ (အဂ္ဂမဟာပဏ္ဍိတ)

၃။ ဆရာတော် ဦးနန္ဒဝံသ (အဂ္ဂမဟာပဏ္ဍိတ)

၄။ ဆရာတော် ဦးသုန္ဒရ (အဘိဓဇမဟာရဋ္ဌဂုရု)

၅။ ဆရာတော် ဦးသောဘိတ (အဂ္ဂမဟာပဏ္ဍိတ)

ကျေးဇူးတော်ရှင် ဆရာတော်ဘုရားတို့အား ကျမ်းစာရေးသား ကောင်းမှုများဖြင့် လေးစားကော်ရော်ဂုဏ်ပြုပူဇော်ပါ၏။

(၁၀) မယာ၊ ‘ဣန္ဒြဏာဘိဝံသ’မည် ငါသည်။ သာသနဿ၊ ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာဟု ဆိုအပ်သော သုံးရပ်သော သာသနာတော်မြတ်ကြီး၏။ ဇော-တတ္ထာယ၊ နေဝန်းပုံမျှ ထွန်းတောက်ပ ပါစေခြင်းအကျိုးငှါ ၎င်း။ ဝေပုလ္လတ္ထာယ၊ ဝေဝေဆာဆာ ပြန့်ပြောပါစေခြင်း အကျိုးငှာ၎င်း။ ဝုဒ္ဓိယာ၊ တနေ့တခြား တိုးပွားပါစေခြင်း အကျိုးငှာ၎င်း။ ဓမ္မကထိကဂုဏ်ရည်နာမ၊ ဓမ္မကထိကဂုဏ်ရည် အမည်ရှိသော။ အယံ၊ ဂန္ဓော၊ ဤ မြင်းခြံရေစက်ချကျမ်း’ကို။ ဇာတော၊ ရေးသားပြုစု စီရင်အပ်ပေပြီ။

(၁၁) ပဋိဂ္ဂဟကာနုဉ္ဇေဝ၊ ဒါနကိုစား အလှူခံပုဂ္ဂိုလ် တို့အားလည်းကောင်း။ စာဂီနံ၊ စွန့်ကျဲပေးကမ်း လှူဒါန်းလေ့ ရှိကုန်သော။ ဒါယကာနံ စ၊ ဒါယကာတို့အား၎င်း။ ပီတိ ဝနုနကော၊ လွန်စွာဝမ်းမြောက်ခြင်း ပီတိကို ဖြစ်ပွားစေတတ် သော။ ဧသော၊ ဤဓမ္မကထိကဂုဏ်ရည် အမည်တင့်ဆန်း ‘မြင်းခြံရေစက်ချကျမ်း’သည်။ ဘယာဘာဝေန၊ အန္တရာယ် မငြိ ဘေးမရှိသဖြင့်။ နိဋ္ဌိတော၊ နိဂုံးတရပ် လက်စသတ်၍ အပြီးအဆုံးသို့ ရောက်လွတ်ပြီ။

(၁၂) စ၊ ကျမ်းစာပြီးရာ အချိန်အခါကို ပြဦးအံ့။ ဇိနစက္ကေ၊ ဘုရားသခင် သာသနာတော်သည်။ ဂုပဏ္ဏက္ခေး (၂၅၁၃) နှစ်ထောင်ငါးရာ တဆယ့်သုံးခုနှစ်သို့။ သက္ကရာဇေ၊ မြန်မာဝေါဟာ ကောဇာသက္ကရာဇ်သည်။ ဇာဗျဂ္ဂိဋ္ဌေ၊ (၁၃၃၁) တထောင်သုံးရာ သုံးဆယ့်တစ်ခုနှစ်သို့။ သမ္ပတ္တေ၊ ရောက်လတ်

သော်၊ မာသေ၊ ပေါက်လဲဖူးစ တပို့တွဲလ၌။ ပုဏ္ဏမေ၊
ကလာစေ့စေ့ လပြည့်ဖြစ်သော။ နာဂဝါရေ၊ နဂါးဖြင့်မှတ်
ချက်မြတ်ကြိမ်ပေ၊ စနေနေ့၌။ နိဋ္ဌိတော၊ ပြီး။

ဤကျမ်းပြုအရှင် သာမဏေ ရှစ်ဝါရလျှင် ခမည်း
တော်၊ မယ်တော်တို့ကပင် သာသနာ့အမွေကို ခံယူ၍
ရဟန်းအဖြစ်ကို ရပြီး ဆက်လက်ကြိုးစားခဲ့ရာ အထွေ
ထွေ ပရိယတ္တိစာမေးပွဲများကိုအောင်မြင်ခဲ့ပြီး၊ ကိုးဝါ
အလွန်တွင် ‘ဂဏဝါစက’ အဖြစ်ဖြင့် စာပို့ချရင်း
အထွေထွေကျမ်းစာများကို ရေးသားခဲ့၏။

(၁၃) အဟံ၊ ‘ဣန္ဒြိယကောသလ’ ဟု သမ္မုတိသစ္စာ သညာ
ဘွဲ့ခံ ဝါသည်။ ဣမိနာ ပုညဇာဓိပတိ စ၊ ဤကျမ်းစာကို ကြိုး
ပမ်းပြုစု မြတ်ကောင်းမှုကံကြောင့်၎င်း။ အညေန၊ ဤမှတစ်ပါး
သော။ ကုသလေနစ၊ အနုမတင် သံသာစက်မှု ယနေ့ကျ
အောင် ပြုရ စုရ မြတ်ပုညကြောင့်၎င်း။ သတ္တာနံ၊ ဒုက္ခ
ညွတ်ကွင်း ဝဋ်အတွင်း၌ ထန်ပြင်းပူဆာ သတ္တဝါတို့၏။ သုခ
နိမိတ္တံ၊ လောကုတ်လောကီ နှစ်လိလ္လဌ သုခ၏အကြောင်း
ဖြစ်သော။ ဗောဓိမုတ္တမံ၊ ထူးကဲမောက်ချွန် အမွန်ဟုမှတ် ဗောဓိ
ဉာဏ်မြတ်ကို။ လဘောယံ၊ မချွတ်မုချ ရ၊ ရပါလို့။

(၁၄) ရာဇာ၊ မြန်မာတိုင်း၌ သမိုင်းထူသည့် ပြိုင်သူဘက်
ကင်း မြန်မာအစိုးရမင်းသည်။ ဣမံ ရဋ္ဌံ၊ ဤဗုဒ္ဓဘာသာ မြန်မာ
ပြည်တိုင်းကို။ ပါလေတု၊ မင်းတို့ကျင့်ရာ ဆယ်သိက္ခာနှင့်
လေးဖြာသင်္ဂဟ ညီစွာမသွေ စောင့်ပါစေသတည်း။ သာသနံ၊

ဘုရားမြတ်စွာ သာသနာတော်သည်။ စိရံ၊ မြင့်ရှည် မြားမြောင်
ဝါးထောင်ရှည်ကြာ။ ဇောတေတု၊ နေဝန်း၊ လဝန်း မယွင်းပုံမျှ
ထွန်းလင်း တောက်ပ၊ ပါစေသတည်း။ ယာဝစ၊ အကြင်မျှ
လောက်လည်း။ သဒ္ဓသနဋ္ဌိတိ၊ သာသနာတော်၏တည်ခြင်းသည်။
အတ္ထိ၊ ရှိ၏။ တာဝ၊ ထိုသာသနာတည်နေသလောက်။ အယမ္ပိ
ဂန္ဓော၊ ဤဓမ္မကထိကဂုဏ်ရည် အမည်တင့်ဆန်း မြင်းခြံရေစက်
ချ ကျမ်းသည်လည်း။ ဌာတု၊ မပျောက်မပျက် သူ့ဇာတ်လက်
တွင် ဆက်ဆက်မသွေ တည်နိုင်ပါစေသတည်း။

(၁၅) သင်္ကပ္ပ၊ သတ္တဝါအမျိုးမျိုး ချမ်းသာတိုးတို့
ကောင်းကျိုးအလီလီ စောင်းသော အကြံအစည် ဟူသမျှ
တို့သည်။ သီသံ၊ မကြာမတင် ဆောလျင်လျင်။ သိဇ္ဈန္တု၊ လိုအင်
ပြည့်လောက် ချမ်းသာ ရောက်အောင် ပြီးပြောက် ပါစေ
ကုန်သတည်း။ သဗ္ဗမင်္ဂလာ၊ လွယ်ယာမိုသ်မြေ ဆန်ရေစပါး
ကျွဲနွားဆင်မြင်း သင်းပင်းခြွေရံ ကုံထံရိပ်ငြိမ် စည်းစိမ် ဥစ္စာ
ပုညာသမ္ဘဝရ နိဗ္ဗာနတိုင် များဖြိုင်ချမ်းသာ အလုံးစုံသော
လောကီမင်္ဂလာ၊ လောကုတ္တရာ မင်္ဂလာတို့သည်။ ဝစ္ဆန္တု၊
တနေ့တခြား အကျိုးများအောင် တိုးပွားကြစေကုန်သတည်း။
သဗ္ဗေ၊ ခပ်သိမ်းကြုံးခြုံ အလုံးစုံကုန်သော။ သတ္တာ၊ ရှိရှိသမျှ
အနန္တစကြဝဠာ တည်ရာဌာန သတ္တဝါ မှန်သမျှတို့သည်။

သုခါ၊ ကိုယ်ရေစိတ်ပါ နှစ်ဖြာဘေးပ ချမ်းသာ ကြကုန်သည်။
 ဟောန္တု၊ ယခုချက်ချင်း လက်ငင်းမသွေ ဖြစ်ကြပါစေကုန်
 သတည်း။ အမတံ၊ ဥပါဒ်၊ ဌီ၊ ဘင် ဖြစ်ပျက်လျှင်ရှင်း
 သေခြင်းကင်းသော။ ပဒံ၊ အသင်္ခဘဓာတ် မြတ်သောနိဗ္ဗာန်သို့။
 ပပ္ပေါန္တု၊ ဘဝမကြာ လျင်စွာထုတ်ချောက် ရောက်ကြပါစေ
 ကုန်သတည်း။

ဓမ္မကထိကဂုဏ်ရည်ခေါ်

မြင်းခြံ ရေ စက် ချ ကျမ်း

ဇွဲ၊ ဇွဲ။

မြင်းခြံ

ကိုးဆောင်တိုက်

ပခုက္ကူကျောင်းသစ်

နိုင်ငံကျော် (အရှင်ဣန္ဒကဏ္ဍကဏ္ဍိယ)

ဓမ္မာစရိယ ရေးသားစီစဉ်သော

မြင်းခြံ

ရှင်ကျင့်ဝတ် - မူကျယ်

ထွက်ပေါ်လာတော့မည်

မျှော်ပါ။